

ပြည်တော်ဝင်

ဓမ္မပဒဝတ္ထုတော်

ဒုတိယတွဲ

(မြန်မာဘာသာ + ကရင်ဘာသာ)

မြိုင်ကြီးငူဆရာတော်
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်

ဒုတိယတွဲ

(မြန်မာဘာသာ+ကရင်ဘာသာ)



မြိုင်ကြီးငူဆရာတော်

ရေးသားပြုစုသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄



မြိုင်ကြီးငူဆရာတော်အားအမှုးထား၍
(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များနှင့်ပြည်တော်ဝင်မိသားစုများကောင်းမှု

ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင်(မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅)ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး(၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့၊ ပုံနှိပ်သည်။

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ)


မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးနိဒါန်း	ဈ
၂	အပ္ပမာဒဝဂ်	၁
၁	သာမာဝတီဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ်များ	၁
	ဥတေနမင်းသားဖြစ်စဉ်	၁
	ဃောသကသူဌေးဖြစ်စဉ် အတိတ်ဖြစ်ရပ်	၁၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၉
	သာမာဝတီမိဖုရားဖြစ်စဉ်	၃၈
	ဝါသုလဒတ္တမိဖုရားဖြစ်စဉ်	၄၄
	အတိတ်ဖြစ်ရပ်	၄၉
	စန္ဒပဇ္ဇောတမင်း၏ ရှေးကောင်းမှု	၄၉
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၅၂
	မာဂဏ္ဍိမိဖုရားဖြစ်စဉ်	၅၃
	ရသေ့ငါးရာနှင့်ညောင်စောင့်နတ်မင်း	၅၇
	အတိတ်ဖြစ်ရပ်	၅၈
	ညောင်စောင့်နတ်မင်း၏ ရှေးဘဝကုသိုလ်	၅၈
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၆၀
	မာဂဏ္ဍိရန်ညှိုးနှင့်သာမာဝတီဝဋ်ကြွေး	၆၃
	သာမာဝတီတို့ မီးရှို့အသတ်ခံရခြင်း	၇၄
	မာဂဏ္ဍိ၏ဘဝနိဂုံး	၇၆
	အတိတ်ဖြစ်ရပ်များ	၇၈
	သာမာဝတီ၏ရှေးမကောင်းမှုကံ	၇၈


ဃ	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	(၂-အပွမာဒ
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	အတိတ်ဖြစ်ရပ်များ	၇၉
	ခုနွှဲတ္တရာ၏ ရှေးအကြောင်းကံ	၇၉
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၈၂
၂	ကုမ္ဘဃောသကသုဋ္ဌေးသားဝတ္ထု	၈၅
၃	အရှင်စူဠပန္နကမထေရ်ဝတ္ထု	၉၅
	အတိတ်ဖြစ်ရပ်	၁၀၅
	စူဠပန္နက၏ ရှေးအကြောင်းကံ	၁၀၅
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၀
၄	လူမိုက်ပွဲတော်အကြောင်းဝတ္ထု	၁၁၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၃
၅	အရှင်မဟာကဿပမထေရ်မြတ်ဝတ္ထု	၁၁၄
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၄
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၅
၆	ပျင်းရိသူနှင့်လုံ့လရှိသူ မိတ်ဆွေရဟန်းနှစ်ပါးဝတ္ထု	၁၁၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၁၈
၇	မာဃသိကြားမင်းဝတ္ထု	၁၁၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၉
	အတိတ်ဖြစ်ရပ်	၁၂၁
	သိကြားမင်း၏ရှေးအတိတ်ဇာတ်ကြောင်း	၁၂၁
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၃၈
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၃၈
၈	မထင်ရှားသောရဟန်းဝတ္ထု	၁၃၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၄၀

ဝဂ်)	မာတိကာ	င
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၉	နိဂုံးရွာနေ တိဿမထေရ်ဝတ္ထု	၁၄၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၄၁
	အတိတ်ဖြစ်ရပ်ကျေးမင်းဇာတ်တော်	၁၄၂
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၄၄
	အပ္ပမာဒဝဂ်	၁၄၅
၃	စိတ္တဝဂ်	၁၄၆
၁	အရှင်မေဃိယမထေရ်ဝတ္ထု	၁၄၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၄၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၄၉
၂	မထင်ရှားသောရဟန်းတစ်ပါးဝတ္ထု	၁၅၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၅၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၅၇
၃	ဦးငွေသောရဟန်းတစ်ပါးဝတ္ထု	၁၆၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၀
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၆၃
၄	သံဃရက္ခိတမထေရ်၏တူရဟန်းငယ်ဝတ္ထု	၁၆၄
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၄
	ရဟန်းငယ်၏ အနာဂတ်စိတ်ကူး	၁၆၅
	ပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၁၆၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၆၇
၅	စိတ္တ ဟတ္ထမထေရ်ဝတ္ထု	၁၆၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၂
	အတိတ်ဖြစ်ရပ်	၁၇၄
	ကုဒါလပဏ္ဍိတဇာတ်တော်	၁၇၄

စ	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်	(၃-စိတ္တ
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၆	ရဟန်းငါးရာဝတ္ထု	၁၇၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၇၇
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၇၉
၇	ပူတိဂတ္တတိဿမထေရ်ဝတ္ထု	၁၈၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၁
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၃
	အတိတ်ဖြစ်ရပ်	၁၈၄
	ပူတိဂတ္တတိဿမထေရ်၏ ရှေးအကြောင်းကံ	၁၈၄
၈	နန္ဒဂေါပါလကန္တာရကျောင်းသားဝတ္ထု	၁၈၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၆
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၈၈
၉	သောရေယျသူဌေးသားဝတ္ထု	၁၈၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၈၉
	အနှစ်ချုပ်ဓမ္မဒေသနာတော်	၁၉၇
	စိတ္တဝဂ်	၁၉၈
	ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ	
	မာတိကာပြီး၏။	



မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန




မြိုင်ကြီးဂူဆရာတော်ကျမ်းပြုနေပုံ

“မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြူတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန်
(မြန်မာ+ကရင်)
- ၇။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၈။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)
- ၉။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)
- ၁၀။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (ကရင်+မြန်မာ)
- ၁၁။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်) ပထမတွဲ
- ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်) ဒုတိယတွဲ
ဆက်လက်ထွက်ရှိမည့် မြိုင်ကြီးငူဆရာတော် ရေးသားပြုစုသော
ကျမ်းစာအုပ်များ
ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်)
တတိယ-တွဲ မှ ဒသမ-တွဲ ထိ

“မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွေတ်လံယ်ယို. ကလီယ်ဂံယ်ဒို တသ်လဲယ်ဂေသ်ကိုယ်.
- ၂။ လဲယ်မဇ္ဈိမဒေသ ဒဂေသ်.
- ၃။ ခုတ်မုံသ်ပးယ်ထီကိုတရာဒို.
- ၄။ ကေယ်ဒွဲတ်ကပံယ်ကစသ်.



မြတ်နိုးစွာ အလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၈၆) ဆူ တည်ထားသည်။ ယခုတဖန် (ဓမ္မစေတီတော်)တည်နေပြန်သည်။ (၁၆) ဆူတည်ပြီး ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များမဆို ကုသိုလ်ပြု ပါဝင်လှူဒါန်းပေးကြစေလိုသည်။

မြိုင်ကြီးငူဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးငူ အထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူဖွေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာ ရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိနိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ+ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကို တည်နေ ကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီတည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၃)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒဝတ္ထုတော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစုတော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာ ပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ခေတ်စာရေးဆရာ တို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထို့တွင် ကျမ်းပြုဆရာတော် အသီးသီးတို့ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာ ရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မကျယ်ဝန်းလှသည့် အပြင် ဝေါဟာရစကားပရိယာယ်ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှ

သိသော ကရင်အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေးဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထားသဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံမသိနိုင် ဖြစ်ရ ပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသား ပြုစုမည် ရည်ရွယ်သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော် မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ်ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရနာတိ သင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေ မည်ဟု အကြံရသဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာ အဆူဆူတို့ကို လေ့လာဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစု သွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော် ဝင်များအတွင်း မြန်မာစာဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာဘာသာ၊ ကရင်ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုရခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။ ယင်းမှာ-

* * *

တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်းဆရာတော်နှင့် စကား ပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့်

စာပေအကြောင်းပြောဆိုကြ ရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေဆိုတာ ရှိပါသလား” ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍ မေးခြင်းဖြစ်၍ အပြစ်ကားမဆိုလိုပါ။ များစွာသောသူတို့ ထင်ထား တတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင်စာပေကိုသာ တတ်ကြ သည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင်ဟူ၍ လူမျိုးစုကြီးနှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကော ကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏီကတည်းက ရှိနှင့် ပြီးဖြစ်သည်။ တိုင်းတပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံစာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင်ကာအသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော်နှစ်ရာနီးပါး ပစ်ပယ်ခြင်း ခံရသဖြင့် နှောင်းလူတို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင် ချည်းဟု လည်းကောင်း၊ ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟု လည်းကောင်း သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထိုဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြသည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသောအားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာနေလေ့ ရှိကြ သူများဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူ အထူး ဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင်စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓစာပေများကို မြန်မာဘာသာ၊ ကရင်ဘာသာ တို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ အချိန်အခါ ဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံ

တွင် ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခု တိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေသမိုင်း မှတ်တိုင်တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေသည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦး နိဒါန်း အမှာစကား ရေးသားလိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ကြီး”ကို ပြုစုရာတွင် အဂ္ဂမဟာ ပဏ္ဍိတ အရှင်စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်ကြီးနှင့် သာသနာရေးဦးစီးဌာန ထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမှီငြမ်းပြုစုလျက် အခြားကျမ်းပြုဆရာတော်များ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာဖတ်ရှု၍ ရေးသားပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန
မြိုင်ကြီးငူဆရာတော်
မြိုင်ကြီးငူအထူးဒေသ

ကျမ်းကိုးစာရင်း

- | | |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏ | ဓမ္မပဒပါဠိတော်နိဿယ |
| ၂။ အရှင်စန္ဒိမာ၏ | ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ |
| ၃။ သာသနာရေးဦးစီးဌာနထုတ် | ဓမ္မပဒအဋ္ဌပထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ |
| ၅။ မာဏဝ၏ | ဓမ္မပဒဝတ္ထုတော်များ |
| ၆။ သံသရာခရီးသည်တစ်ဦး၏ | ကလေးတို့အတွက် ဓမ္မပဒ |

ပြည်တော်ဝင် ဓမ္မပဒ ဝတ္ထုတော်

(ဒုတိယတွဲ)

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၂။ အပ္ပမာဒဝဂ်

၁။ သာမာဝတီဝတ္ထု

မြတ်စွာဘုရားသခင်သည် ကောသမ္ဗိပြည် ယောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ သာမာဝတီ ဦးဆောင်သော အမျိုးသမီးငါးရာတို့၏ သေလွန်ခြင်း၊ မာဂဏ္ဍိဦးဆောင်သော ဆွေမျိုးအပေါင်းတို့၏ အချည်းနှီးပျက်စီးခြင်းကို အကြောင်းပြု၍ “အပ္ပမာဒေါ အမတံ ပဒံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်များ

ဥတေနမင်းသား ဖြစ်စဉ်

ရှေးရှေးတုန်းအခါ ဂေါတမမြတ်စွာဘုရား မပွင့်သေးမီကာလက အလ္လကပ္ပတိုင်းမှာ အလ္လကပ္ပမင်း စိုးစံအုပ်ချုပ်မင်းလုပ်နေသည်။ အလားတူ ဝေဠုဒီပကတိုင်းမှာ ဝေဠုဒီကပမင်း စိုးစံအုပ်ချုပ် မင်းလုပ်

နေသည်။ ထိုမင်းနှစ်ပါးသည် ငယ်ရွယ် စဉ်ကာလကတည်းက ချစ်ကျွမ်း
ဝင်သော ငယ်သူငယ်ချင်းများဖြစ်ကြသည်။ အတတ်ပညာ သင်ဖက်
များလည်း ဖြစ်ကြသည်။ ခမည်းတော်များ ကွယ်လွန် ပြီးနောက်မှာ မိမိတို့
တိုင်းပြည်အသီးသီးတွင် မင်းအဖြစ် စိုးစံအုပ်ချုပ်မင်း လုပ်နေကြသည်။
မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးလေ့ ရှိကြသည်။ တွေ့ ဆုံလေ့ရှိသော
အခါတိုင်းမှာ “မွေးဖွားလာသူ၊ သေဆုံးသူများနှင့်ပတ်သက်၍ ဖြစ်ပေါ်
လာသော စိတ်အကြံအစည်ကို နှီးနှောပြောဆိုလေ့ ရှိကြသည်။ အခါ မလပ်
ပြောဆိုနှီးနှော မိကြသည်တွင် နောက်ဆုံးမှာ-

“မွေးဖွားလာသူမှန်သမျှ သေကြရသည်ချည်း ဖြစ်သည်။ သေသော
သူနှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ လိုက်ပါမသွားနိုင်ကြ။ မည်
သည့် ပစ္စည်းဥစ္စာကိုသော်မှလည်း ယူမသွားနိုင်ကြ။ စကားကုန်
ပြောရလျှင် မိမိခန္ဓာ ကိုယ်ပင်သော်မှလည်း လိုက်ပါမသွားနိုင်ချေ။
အားလုံးကိုစွန့်ပစ်၍ သွားရချေသည်တကား။ ငါတို့သည် လူ့ဘောင်မှာ
နေသဖြင့် အကျိုးမရှိပြီ။ ရဟန်းပြုကြပါစို့”ဟု တိုင်ပင်ပြီးလျှင် အုပ်စိုးသော
တိုင်းပြည်အသီးသီးကို သားမယား တို့အား အပ်နှံထားပြီး မင်းနှစ်ပါးစလုံး
ဟိမဝန္တာတောသို့ထွက်၍ ရသေ့ ရဟန်းပြုကြသည်။ ရဟန်းပြုပြီးသော်
အချင်းချင်း တိုင်ပင်ကြပြန်သည်။

“ငါတို့သည် ကြီးကျယ်စွာသော လူ့စည်းစိမ်မင်းအဖြစ်ကို စွန့်ပစ်ခဲ့ပြီး
ရဟန်းပြုခဲ့ကြသည်။ အသက်မွေးမှုမပြည့်စုံသောကြောင့် ရဟန်းပြုခဲ့
ကြသည်မဟုတ်။ ထိုငါတို့သည် တောအုပ်အတွင်း တစ်နေရာတည်းမှာ
စု၍နေကြလျှင် ရဟန်းပြုသည် မမည်နိုင်ပေ။ နေရာသီးခြားခွဲ၍ နေကြပါ
ကုန်စို့။ သင်က တောအုပ်တစ်ခုမှာနေပါ။ ငါကလည်း အခြားတောအုပ်
တစ်ခုမှာနေပါမည်။ လပြည့်လကွယ်နေ့များမှာသာ တွေ့ဆုံကြလျှင်
ကောင်းမည်” တိုင်ပင်ပြီး နောက်-

“ဤသို့ လခွဲတိုင်း ပြန်လည်တွေ့ဆုံခြင်းသည်လည်း အဖော်
အားကိုးပြီး အဖော်နှင့်ပျော်မွေ့ချင်သည်သာ ဖြစ်ပေဦးမည်။ ထိုသို့
မဖြစ်စေရန် သင်သည် သင်နေသော တောတောင်မှ လခွဲနေ့တိုင်း မီးညှို့
ထွန်းပါ။ ငါသည်လည်း ငါနေသော တောတောင်မှ မီးညှို့ထွန်းပါမည်။

မီးကိုတွေ့မြင်သော အမှတ်ဖြင့် ငါတို့အချင်းချင်း ရှိကြသည်၏အဖြစ်ကို သိကြပါကုန်စို့”ဟု တစ်ဖန် တိုင်ပင်ကြပြီးလျှင် ရသေ့နှစ်ဦးတို့သည် ဟိမဝန္တာတောအတွင်း တောင်တစ်လုံးစီမှာ ခွဲ၍နေကြသည်။ ညှိနှိုင်း တိုင်ပင်ထားကြသည့်အတိုင်း နှစ်ဦးသား မတွေ့ဆုံမူ၍ လခွဲတစ်ကြိမ် မှာသာ မီးအသီးသီးကို ညှိထွန်းပြခြင်းဖြင့် မိမိတို့ရှိနေသည့်အဖြစ်ကို သိစေသည်။ ဤသို့ဖြင့်နေလာကြရာ ကာလအတန်ကြာသော် ဝေဌဒီပက ရသေ့သည် သေလွန်၍ တန်ခိုးကြီးသော နတ်မင်း ဖြစ်လေသည်။

ထိုကာလအတွင်း လခွဲသို့ရောက်လတ်သော် ဝေဌဒီပကရသေ့၏ မီးပြခြင်းကို မမြင်ရသဖြင့် “ငါ့အဖော်ဖြစ်သော ဝေဌဒီပကရသေ့ သေလေပြီ”ဟု သိလိုက်သည်။ ဝေဌဒီပကရသေ့သည် သေလွန်ပြီးနောက် နတ်မင်းအဖြစ်သို့ ရောက်ကာမျှ၌ မိမိ၏ နတ်မင်းစည်းစိမ်ကို ဆင်ခြင် ကြည့်ရှုလျှင် “တောထွက် သောအခါမှစ၍ မိမိ၏ ကြိုးစားအားထုတ် ကျင့်ကြံအပ်သော ရသေ့အကျင့်”ကို မြင်၍-

“ငါသည် ယခုသွားပြီး ငါ၏အဖော်ရသေ့ကို ဖူးမြင်အံ့”ဟု စဉ်းစား ပြီးနောက် ခရီးသွားယောက်ျားအသွင်ဖြင့် ဖန်ဆင်း၍ အလ္လကပ္ပရသေ့ထံ သွားပြီးလျှင် ရိုသေစွာရှိခိုးလျက် သင့်လျော်သောအရပ်မှာ ရပ်နေသည်။ အလ္လကပ္ပရသေ့က မေးသည်။

“ခရီးသွားယောက်ျား၊ သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”

“အရှင်ဘုရား-အကျွန်ုပ်သည် ဝေးစွာသောအရပ်မှ လာခဲ့ပါသည်။ အသို့နည်း။ အရှင်မြတ်သည် ဤနေရာမှာ တစ်ပါးတည်းသာနေတော်မူပါ သလော။ အဖော်တစ်စုံတစ်ယောက်ကော ရှိပါသေးသလော”

“ငါ့မှာ အဖော်တစ်ယောက်ရှိပေသည်”

“ထိုအဖော်သည် ယခုအဘယ်မှာပါနည်း”

“တောင်တစ်ခုမှာနေသည်။ ဥပုသ်နေ့တိုင်း မီးထွန်းညှိရန် ပြောဆို တိုင်ပင်ထားကြသော်လည်း ယခုရောက်သော ဥပုသ်နေ့မှာ မီးထွန်း ညှိသည်ကိုမမြင် မတွေ့ဖြစ်ခဲ့သည်။ ဤသည်ထောက်ဆလျှင် ငါ့အဖော် သည် သေလွန်ပြီးဖြစ် ပေလိမ့်မည်”

“ဟုတ်ပါသည်အရှင်ဘုရား- အရှင်ဘုရား အဖော်သည် သေလွန်ခဲ့ပါပြီ ဘုရား။ အကျွန်ုပ်သည် အရှင်မြတ်၏ အဖော်ဖြစ်သော ထိုရသေ့ပင် ဖြစ်ပါသည်”

“ယခုသင်သည်၊ အဘယ်အရပ်မှာဖြစ်လေသနည်း”

“အရှင်ဘုရား-အကျွန်ုပ်သည် နတ်ပြည်မှာ တန်ခိုးကြီးသော နတ်မင်းဖြစ်ပါသည်။ အရှင်မြတ်အား ဖူးမြော်လိုသောကြောင့် ယခုလာခဲ့ပါသည်”ဟု လျှောက်ထားပြီးမှ-

“အရှင်ဘုရား-ဤနေရာဒေသမှာ သီတင်းသုံးနေထိုင်ကုန်သော အရှင်မြတ်တို့အား ဆင်းရဲပူပန်စရာ ဘေးအန္တရာယ် တစ်စုံတစ်ခု ရှိပါသလား ဘုရား”

“ရှိပေသည် ဒါယကာနတ်မင်း၊ ဆင်တို့ကြောင့် ငါသည် အလွန်ပင်ပန်းရသည်။ နေရာဌာနလည်း ညစ်နွမ်းရပေသည်”

“ဆင်တို့သည် အဘယ်သို့ ပြုကြပါသနည်းဘုရား”

“ဒါယကာနတ်မင်း- တံမြက်လှည်းထားသော နေရာမှာ မစင်စွန့်ကြသည်။ မြေကြီးကို ခြေတို့ဖြင့် ပုတ်ခတ်နင်းချေလျက် ကြံမြှောက်လွှတ်ပစ်ကြသည်။ ငါသည် နံနက်စောစောထပြီး ဆင်တို့၏ မစင်ကို ကျုံးပစ်ရသည်။ မြေပြင်ကို ညီညာအောင် ပြန်လည်ပြုပြင်ရသည်။ ဤသည်တို့ကြောင့် ငါသည် အလွန်ပင်ပန်းဆင်းရဲရပေသည် ဒါယကာ”

“အရှင်ဘုရား-အရှင်မြတ်သည် ထိုဆင်တို့မလာခြင်းကို အလိုရှိပါကုန်သလော”

“ဒါယကာ-ငါသည် ဆင်တို့၏ မလာခြင်းကို အလိုရှိပေသည်”

“အရှင်ဘုရား-သို့ဖြစ်ပါလျှင် ဆင်တို့၏မလာခြင်းကို အကျွန်ုပ် ပြုလုပ်ပါမည်” ဆို၍ -

ဆင်တို့နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သောကြောင့် “ဟတ္ထိကန္တ” မည်သော စောင်းနှင့် “ဟတ္ထိကန္တ” မန္တန်ကို ပေးသည်။ ပေးပြီးသော် စောင်းညှို့သုံးခုကိုပြု၍ မန္တန်သုံးခု အသုံးပြုနည်းကို သင်ပေးသည်။

“အရှင်ဘုရား-ဤစောင်းညှို့ကိုတီးခတ်၍ ဤမန္တန်ကို ရွတ်ဆိုလျှင် ဆင်တို့သည် ပြန်လည်၍ ကြည့်ရှုခြင်းငှာ မစွမ်းအောင် ထွက်ပြေးကြပါမည်ဘုရား။

“ဤမည်သောစောင်းညှို့ကိုတီးခတ်၍ ဤမည်သောမန္တန်ကို ရွတ်ဆိုလျှင် ဆင်တို့သည် နောက်သို့ ပြန်လည်ဆုတ်နစ်ကြည့်ရ၍ ပြေးကြ ပါမည် ဘုရား -

“ဤမည် ဤမည်သော စောင်းညှို့ကိုတီးခတ်၍ ဤမည် ဤ မည်သော မန္တန်ကို ရွတ်ဆိုလျှင် ဖော်ရွေယဉ်ကျေးသော ဆင်မင်းသည် ကျောက်ကုန်းကို ညွတ်လျက် ရှေးရှုလာပါမည်။ အရှင်ဘုရား အလိုရှိသလို အသုံးပြုတော်မူပါ” ဟု မှာကြားပြောဆို၍ ဝေဌဒီပကနတ်မင်း ပြန်သွား လေသည်။

အလ္လကပ္ပရသေ့သည် ဆင်ကို ပြေးစေတတ်သော မန္တန်ကိုရွတ်၍ ပြေးစေတတ်သော စောင်းညှို့ကို တီးခတ်လျက် ဆင်တို့ကို ပြေးစေ၍ စိတ် ချမ်းသာစွာ နေလေတော့သည်။



ထိုစဉ်အခါ ကောသမ္မိပြည်၌ ပူရန္တပ္ပမင်းကြီး မင်းပြုနေသည်။ တစ်နေ့မှာ မင်းကြီးသည် ကိုယ်ဝန်အရင့်အမာရှိသော မိဖုရားကြီးနှင့်အတူ ဟင်း လင်းအပြင် လွင်တီးခေါင်နေရာဝယ် ထွက်ခါစနေရောင်အောက်မှာ နေပူစာလှုံနေသည်။ မိဖုရားကြီးသည် မင်းကြီးဝတ်ရုံနေကျ အဖိုးတစ်သိန်း တန်ကမ္မလာနီ ဝတ်ရုံကိုခြုံလျက် မင်းကြီးနှင့် စကားပြောဆိုနေစဉ် မင်းကြီးလက်မှာ ဝတ်ထားသော အဖိုးတစ်သိန်းတန် လက်စွပ်ကို ချွတ် ယူ၍ မိမိလက်ချောင်းမှာ ဝတ်ဆင်ကြည့်နေသည်။

ထိုအခိုက် ဟတ္ထိလိင်္ဂမည်သော ထီးလှိုင်ငှက်(ဝါ) ငှက်ဆင်ကြီးသည် ကောင်းကင်မှပြန်လာ၍ ကမ္မလာနီခြုံထားသော မိဖုရားကိုမြင်လျှင် သား တစ်ထင်မှတ်၍ ထိုးသုတ်ခြင်းငှာ ပျံဆင်းလာသည်။ မင်းကြီးသည် ငှက် ဆင်းသက်လာသော အသံကိုကြား၍ နေရာမှထကာ နန်းဆောင်တွင်းသို့ ပြေးဝင်သွားသည်။ မိဖုရားကြီးမှာကား လေးလံသော ကိုယ်ဝန်နှင့် ကြောက်ကြောက်လန့်လန့်ဖြစ်လျက် လျင်လျင်မြန်မြန် မထသွားနိုင် ဖြစ်နေသည်။ ငှက်ဆင်ကြီးသည် မိဖုရားကြီးကို သားတစ်မှတ်လျက် ခြေဖြင့်ကုပ်၍ ပျံတက်သွားလေသည်။

(သိမှတ်ဖွယ်။ ။ထီးလှိုင်ငှက်တို့သည် ဆင်ပြောင်ငါးစီးအား ဆောင်နိုင်သော သဘောရှိသည်။ ထို့ကြောင့် အစာကိုကောင်းကင်ခရီးဖြင့်ဆောင်ယူပြီး မိမိစားချင်သော နေရာမှာချ၍ စားသောက် တတ်လေ့ရှိသည်။ဤကား သိမှတ်ဖွယ်တည်း။)

ငှက်ဆင်ကြီးသည် ခြေဖြင့်ကုပ်၍ ဆောင်ယူသွားစဉ် မိဖုရားကြီးသည် သေရမည့်အရေး တွေး၍ စဉ်းစားသည်။

“အကယ်၍ ငါသည် အော်ဟစ်ခြင်းပြုခဲ့သော် လူတို့၏ အသံမည်သည်ကား တိရစ္ဆာန်တို့အား ကြောက်ရွံ့ထိတ်လန့်စေတတ်သည်။ ငါ့အသံကိုကြား၍ လွတ်ချလိုက်လျှင် ကိုယ်ဝန်နှင့်တကွ ငါသည်သေရပေလိမ့်မည်။ စားရန်ချထား၍ ရပ်နားသောအခါမှ အသံပြု၍ ထိုငှက်ကို ပြေးစေမည်”ဟု ကြံဆင်ခြင်၍ သတိဖြင့် ချုပ်တည်းသည်းခံကာ လိုက်ပါသွားသည်။ ငှက်ဆင်ကြီးသည် ဟိမဝန္တာတောအရပ်သို့ ပျံသန်းဆောင်ယူသွားပြီး စားနေကျ ပညောင်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်ခွ၌ ချထားပြီးလျှင် လာခဲ့သောလမ်းခရီးကို ပြန်ကြည့်သည်။

[မှတ်ဖွယ်။ ။အစာကို ချီယူလာပြီး မစားမီ ချထားကာ လာခဲ့သော ခရီးကို ပြန်ကြည့်ခြင်းသည် ထိုငှက်တို့၏ သဘာဝအလေ့တစ်ခုပင် ဖြစ်သည်။]

ထိုခဏ၌ မိဖုရားကြီးသည် “ယခုအခါ ဤငှက်ကို ပြေးစေသင့်ပြီ” ကြံ၍ လက်ခုပ်လက်ဝါးတီးကာ နှုတ်မှလည်း ကျယ်လောင်စွာ အော်ဟစ်လေသည်။ ငှက်ကြီးသည် လန့်ဖျပ်၍ ပျံသန်းထွက်ပြေးသွားလေသည်။ မိဖုရားကြီးသည် အောက်သို့လည်းမဆင်းတတ်။ ဆင်းလည်းမဆင်းဝံ့သဖြင့် သစ်ပင်ကြီးပေါ်မှာနေနေရသည်။ နေဝင်သောအခါမှာ ကမ္မဇလေ အဟုန်ကြောင့် သားဖွားရန် ဝမ်းနာလာသည်။ ထိုစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းချလာသည်။ စည်းစိမ်ချမ်းသာကို အမြဲစံစားခဲ့သော မိဖုရားကြီးအား ထိုစဉ်ချိန်ခါဝယ်-

“အရှင်မ- မကြောက်ပါလင့်၊ အားတင်းထားပါ”ဟူ၍ ပြောဆို အားပေးမည့်သူမျှ မရှိသည်ဖြစ်၍ ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့် တစ်ညလုံး

တစ်မွေးသော်မှ အိပ်စက်မရရှိလေသည်။ မိုးလင်းလျှင် မိုးသားကင်းစင်ခြင်း၊ နေအရုဏ်တက်ခြင်းနှင့်အတူ မိဖုရားကြီး ကိုယ်ဝန်မှ သားဖွားခြင်းသည် တစ်ပြိုင်နက် တစ်ချက်တည်း ဖြစ်လေသည်။

သို့ဖြစ်၍ မိုးတည်းဟူသော ရာသီဥတု၊ တောတောင်တည်းဟူသော ဒေသဥတု၊ အရုဏ်တည်းဟူသော ချိန်ခါဥတု ဟူသော ဥတုသုံးပါးကို အမှီပြု၍ ဖွားမြင်အပ်သောကြောင့် သားငယ်ကို “ဥတေန”ဟူ၍ အမည်မှည့်လေသည်။

အလ္လကပ္ပရသေ့ကြီး၏ ကျောင်းသင်္ခမ်းသည် ထိုပညောင်ပင်ကြီးမှ မနီးမဝေးသောအရပ်မှာရှိသည်။ အလ္လကပ္ပရသေ့ကြီးသည် မိုးရွာသောနေ့များမှာ ချမ်းအေးလှသဖြင့် သစ်သီးကြီးငယ်အလို့ငှာ တောသို့ မဝင်မူဘဲ ပညောင်ပင်ကြီးခြေရင်းသို့ ချဉ်းကပ်လေ့ရှိသည်။ ငှက်တို့၏ စားပြီးသော အရိုးတို့ကို ကောက်ယူစုဆောင်း ထုထောင်းပြီး စွပ်ပြုတ်ရည်ပြုလုပ်ကာ သောက်နေကျဖြစ်သည်။ ထိုနေ့မှာလည်း ‘အရိုးတို့ကို ကောက်ယူမည်’ဟု ပညောင်ပင်ခြေရင်းသို့ချဉ်းကပ်၍ အရိုးတို့ကို လိုက်လံရှာဖွေနေစဉ် သစ်ပင်ထက်မှ ကလေးငိုသံကိုကြား၍ မော့ကြည့်လျှင် မိဖုရားကို မြင်တွေ့သည်နှင့်-

“အသင် မည်သူနည်း”ဟု မေးသည်။

“အကျွန်ုပ် လူမိန်းမပါ အရှင်ရသေ့”

“အဘယ့်ကြောင့် သည်အပေါ်ရောက်နေရသနည်း”

“ငှက်ဆင်ကြီးဆောင်ယူလာခဲ့သဖြင့် ရောက်ခဲ့ရပါသည် ရှင်ရသေ့”

“ သို့ဖြစ်လျှင် ဆင်းခဲ့လော့”

“ရှင်ရသေ့-ဇာတ်ပျက်စီးအံ့သည်မှ ကြောက်ရွံ့လှပါသည်၊ မဆင်းဝံ့ပါ”

“သင်ကား အဘယ်အမျိုးဇာတ်နည်း”

“ရှင်ရသေ့-အကျွန်ုပ်ကား မင်းမျိုးဖြစ်ပါသည်”

“ငါလည်း မင်းမျိုးပင် ဖြစ်သည်”

“မင်းမျိုးဖြစ်လျှင် ခတ္တိယမာယာကို မိန့်ဆိုပြပါ”ဟု မိဖုရားကြီး တောင်းဆိုလေလျှင် အလ္လကပ္ပရသေ့သည် ခတ္တိယမာယာ (မင်းမျိုးတို့အား

သာလျှင် တတ်သိလေ့ရှိသောအမူအရာ မာယာအတတ်)ကို ပြဆိုလေသည်။ ထိုအခါ မိဖုရားကြီးက-

“ရှင်ရသေ့ - သစ်ပင်ပေါ်တက်ခဲ့ပြီး သားငယ်ကို အောက်သို့ ချပေးပါလော့” ဆိုသည်။ အလ္လကပ္ပရသေ့သည် တက်သာဆင်းသောသော လမ်းပြုလုပ်၍ သစ်ပင်ပေါ်သို့တက်ပြီးလျှင် ကလေးငယ်ကို ယူသည်။ ကလေးငယ်ကို ယူသောအခါ မိဖုရားကြီးက-

“ရှင်ရသေ့- အကျွန်ုပ်ကို လက်ဖြင့် မထိပါစေလင့်” ဟု ဆိုပြန်သည် ရှိသော် မိဖုရားကြီးကို လုံးဝမထိစေဘဲ ကလေးငယ်ကိုယူ၍ သစ်ပင်အောက်သို့ ယူဆောင်ခဲ့သည်။ မိဖုရားကြီးလည်း နောက်မှ လိုက်ဆင်းခဲ့သည်။

အလ္လကပ္ပရသေ့သည် မိဖုရားကြီးနှင့် ကလေးကို ကျောင်းသင်ခန်းသို့ ယူဆောင်ခဲ့ပြီး နှမကလေးတစ်ဦးသဖွယ် မိမိသီလကို မပျက်စီးစေမှု၍ သနားကယ်မ စောင့်ရှောက်သောအားဖြင့် ပြုစုလုပ်ကျွေးလေသည်။ ပျားကောင်မရှိသော ပျားလပို့ကိုယူ၍ ပျားရည်ကိုသောက်စေသည်။ တောတွင်းမှာ အလိုလိုပေါက်သောသလေးစပါးကို ဆောင်ယူ ထောင်းဖွပ်၍ ယာဂုချက်ပေးသည်။ ထမင်းချက်ကျွေးသည်။ ဤသို့ နေ့စဉ် ပြုစုလုပ်ကျွေးနေလာရာ ကာလအတန်ကြာလျှင် မိဖုရားကြီးစဉ်းစားသည်။

“ငါသည် လာခဲ့သောခရီးကိုလည်းမသိ၊ သွားရမည့်ခရီးကိုလည်းမသိ၊ ဤရှင်ရသေ့သည်လည်း ငါနှင့် ရင်းနှီးကျွမ်းဝင်ခြင်းလည်း မရှိသေး၊ မောင်နှမရင်းချာ သဖွယ်သာနေသည်။ ဤရသေ့သည် တစ်နေ့နေ့မှာ ပစ်ထားခဲ့ပြီး တစ်နေရာရာသို့သွားခဲ့လျှင် ငါတို့သားအမိနှစ်ယောက်စလုံး ဤနေရာမှာပင် သေကြရလိမ့်မည်။ ဤရှင်ရသေ့ ငါတို့သားအမိကို မစွန့်ပစ်နိုင်အောင်လုပ်ထားမှ သင့်ပေမည်”

ကြံစည်စိတ်ကူး၍ တစ်နေ့မှာ မိဖုရားကြီးသည် အဝတ်အစားများကို မလုံ့တလုံ့ဝတ်ရုံပြကာ မိန်းမမူရာမာယာဖြင့် ဖြားယောင်းလေလျှင် အလ္လကပ္ပရသေ့ကြီးလည်း သီလပျက်စီးခြင်းသို့ ရောက်လေတော့သည်။ ထိုအခါမှစ၍ ရှင်ရသေ့နှင့် မိဖုရားကြီးတို့ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းသို့ရောက်လျက် ပျော်ရွှင်စွာနေကြလေတော့သည်။



ထိုသို့နေလာကြရာ ကာလချိန်တာကြာညောင်း၍ ဥတေနမင်းသားငယ် လူလားမြောက်လာသောတစ်နေ့မှာ အလ္လကပ္ပရသေ့သည် ညအခါ ကောင်းကင်မှာ နက္ခတ်ယှဉ်ခြင်းကိုကြည့်လျှင် ပူရန္တပ္ပမင်း၏ နက္ခတ်ညှိုးနွမ်းသည်ကို မြင်၍-

“ချစ်နွမ - ကောသမ္မိပြည်မှ ပူရန္တပ္ပမင်း နတ်ရွာစံလေပြီ”ဟု ဆိုသည်။

“အရှင် - အဘယ့်ကြောင့် ဤစကားကိုဆိုပါသနည်း။ အရှင်သည် ထိုပူရန္တပ္ပမင်းနှင့် ရန်ငြိုးရန်စရှိဖူးသလော”

“မရှိပါ ချစ်နွမ- ကောင်းကင်နက္ခတ်ကိုကြည့်ရာမှာ ပူရန္တပ္ပမင်း၏ နက္ခတ် ညှိုးနွမ်းသည်ကိုမြင်၍ ဆိုရခြင်းဖြစ်ပေသည်”

“ထိုစကားကိုကြားလျှင် မိဖုရားကြီးသည် သည်းထန်စွာ ငိုကြွေးလေသည်”

“ချစ်နွမ-အဘယ့်ကြောင့် ငိုကြွေးပါသနည်း”

“အရှင် - ထိုပူရန္တပ္ပမင်းသည် အကျွန်ုပ်၏ ခင်ပွန်းလင်ဖြစ်ပါသည်”

“ချစ်နွမ- မငိုကြွေးပါနှင့်၊ မွေးဖွားလာသူမှန်သမျှ သေရခြင်း မြဲသည်သာ မဟုတ်တုံလော”

“ဤအကြောင်းကို အကျွန်ုပ် သိမြင်ပါသည်အရှင်”

“သိမြင်ပါလျက် အဘယ့်ကြောင့် ငိုကြွေးရသနည်း”

“အရှင်-အကျွန်ုပ်၏သားသည် သူ့ဖခင်မင်းကြီးမရှိလျှင် ထီးမွေ နန်းမွေကို ဆက်ခံမည့်သူ ဖြစ်ပါသည်။ တိုင်းပြည်မှာ ဖြစ်ခဲ့ပါမူ အကျွန်ုပ်၏ သားသည် ထီးဖြူဆောင်း၍ မင်းပြုရမည် ဧကန်ဖြစ်သည်။ ယခု သော်ကား ဆုံးရှုံးခြင်းကြီးစွာ ဖြစ်ရလေပြီတကားဟု ပူပန်သောကဖြစ်၍ ငိုကြွေးရပါသည် အရှင်”

“ချစ်နွမ-ပူပန်သောက မဖြစ်ပါနှင့်၊ သင်ချစ်နွမ၏သားငယ်ကို မင်းအဖြစ် တောင့်တသည်ဖြစ်ပါမူ မင်းဖြစ်နိုင်သော အကြောင်းကို ငါပြုပါမည်”

“အရှင်- ဤသို့ ပြုနိုင်ပါမူကား ကောင်းလှပါတော့သည်”

“ချစ်နွမ- ကောင်းပြီ၊ ငါသည်သင်၏သားငယ်ကို မင်းဖြစ်အောင် ပြုပေးပါမည်” ဝန်ခံ၍ ဥတေနမင်းသားအား ဟတ္ထိကန္တစောင်းနှင့် ဟတ္ထိကန္တမန္တန်ကို ပေးပြီး နတ်မင်းမှာထား ပြောကြားခဲ့သော နည်းအတိုင်း သင်ကြားပေးလေသည်။

လက်တွေ့စမ်းသပ်ပြသောအနေဖြင့် ပထမနေ့တွင် ဆင်များ မလာမီ ဥတေနမင်းသားငယ်ကို ပညောင်ထက်မှာနေစေပြီး ဆင်များကို လာစေသော မန္တန်ကိုရွတ်၍ စောင်းညှို့ကို တီးခတ်စေသည်။ တစ်ထောင် မျှလောက်သော ဆင်တို့ ပညောင်ပင်အောင်သို့ စုရုံးရောက်ရှိလာကြ သည်။ ဥတေနမင်းသားက ဆင်တို့အား ပြေးစေသောမန္တန်ကိုရွတ်၍ စောင်းကိုတီးခတ်လျှင် ဆင်တို့သည် နောက်ပြန်မကြည့်ဝံ့သည်အထိ ထွက်ပြေးကြသည်။ ဆင်များပြေးသွားပြီးသော် ဥတေနမင်းသား သစ်ပင် ထက်မှ ဆင်းသက်ခဲ့သည်။

ဒုတိယနေ့တွင် အလားတူ လေ့ကျင့်ပြီးနောက် တတိယနေ့တွင် အလွကပ္ပရသေ့က ဥတေနမင်းသားအား-

“ချစ်သား ဥတေန- ယနေ့မှာ ဤမည်သောမန္တန်ကို ရွတ်၍ ဤမည်သော တတိယမြောက် စောင်းညှို့ကို တီးခတ်လျှင် ယဉ်ကျေး လိမ္မာသော ဆင်ရွှေသည် ကျောကုန်းကိုညွတ်၍ လာလိမ့်မည်။ ထိုရော အခါ ငါ့အား ပြန်ကြားပါလေ”

“ကောင်းပါပြီ”ဆို၍ ဥတေနမင်းသားသည် တတိယဟတ္ထိကန္တ မန္တန်ကိုရွတ်၍၊ တတိယစောင်းညှို့ကို တီးခတ်လျှင် ယဉ်ကျေးလိမ္မာ ဆင်ရွှေသည် ကျောကုန်းကိုညွတ်၍ လာလေသည်။ ထို့နောက် ဆင်ကို ပြန်စေပြီး ကျောင်းသင်္ခမ်းသို့ ပြန်လာကာ အလွကပ္ပရသေ့အား ပြောပြ သည်တွင် ရသေ့က မင်းသား၏မယ်တော်ကိုခေါ်၍-

“ချစ်နွမ- သင့်သားအား သတင်းစကား မှာကြားပေးပို့လိုက်ပေ တော့၊ ဤမျှဖြင့်ပင် သင့်သားသည် မင်းဖြစ်ရန်အတွက် လုံလောက် ပေပြီ။”ဆိုလျှင် မိ ဗုရားကြီးသည် သားတော်ဥနေတမင်းသားကို ခေါ်၍ “ချစ်သား သင်သည် ကောသမ္မိပြည် ပူရန္တပ္ပမင်းကြီး၏ သားတော်ဖြစ် သည်။ သင့်အား ကိုယ်ဝန်ဆောင်ထားစဉ် ဖွားခါနီးဆဲဆဲမှာ ငှက်ဆင်ကြီး

ဆောင်ယူလာ၍ ဤအရပ်သို့ ရောက်ခဲ့ရသည်” စသည်ဖြင့် ဖြစ်စဉ်ကို ပြန်လည် ပြောပြပြီးနောက်-

“ချစ်သား-သင်သည် ကောသမ္မိပြည်သို့ ပြန်သွား၍ စစ်သူကြီး စသည်တို့၏အမည်ကို ပြောပြပါ။ ဤစကားဖြင့် မလုံလောက်ပါလျှင် သင့်ခမည်းတော် ဝတ်ရုံလေ့ရှိသော ဤကမ္မလာနီဝတ်ရုံတော်နှင့် သင့် ခမည်းတော် ဝတ်ဆင်မြဲဖြစ်သော ဤနဝရတ်လက်စွပ်တော်တို့ကိုပြ၍ ချစ်သားသည် ပူရန္တပုမင်းကြီး၏ သားတော်စစ်ဖြစ်ကြောင်းကို ပြောပြပါလေ” ဆို၍ ကမ္မလာနီနှင့် လက်စွပ်တော်ကို ပေးလိုက်သည်။ ဥတေနမင်းသား သည် အလွှာကပ္ပရသေ့ကို ရှိခိုး၍-

“ယခု အသို့ပြုရပါမည်နည်း” မေးသည်။

“ချစ်သား-သင်သည် သစ်ပင်၏ အောက်ဆုံးကိုင်းခက်မှာနေ၍ ဤ တတိယမန္တန်ကိုရွတ်ပြီး ဤတတိယစောင်းကြိုးကိုတီးခတ်လျှင် ဆင်ခေါင်း ဆောင်တစ်ကောင်သည် သင့်ထံသို့ ကျောကုန်းညွတ်၍ လာပေမည်။ ထိုဆင်၏ ကျောကုန်းထက်မှာတက်စီးပြီး လူ့ရွာလူ့လောကသို့ သွား ရောက်ကာ သင့်ခမည်းတော်၏ အရိုက်အရာဖြစ်သော ကောသမ္မိထီးနန်း ကို သိမ်းပိုက်၍ မင်းပြုပါလေလော့” ပြောကြားသည်။

ဥတေနမင်းသားသည် မိခင်ဖခင်တို့ကို ရှိခိုး၍ တတိယမြောက် ဟတ္ထိကန္တမန္တန်ကိုရွတ်လျက် တတိယစောင်းညှို့ကို တီးခတ်လျှင် ရောက် လာသော လိမ္မာယဉ်ကျေးပြီးဖြစ်သည့် ဆင်ရွှေ၏ကျောပေါ်မှာ တက်စီး ကာ ဆင်းမင်း၏ နားရွက်ရင်းသို့ကပ်၍ မန္တန်ရွတ်သည်။ ပြီးလျှင်-

“အသင်ဆင်မင်း- ငါကား ကောသမ္မိပြည် ပူရန္တပုမင်းကြီး၏ သားတော် အရင်းစစ်စစ်ဖြစ်ပေသည်။ အသင်ဆင်မင်းသည် ငါ့အား ဖခမည်းတော်၏ အမွေဖြစ်သော ထီးမွေနန်းမွေကို ယူပေးပါလော့” ဟု ပြောသည်။ ဆင်မင်းသည် ထိုစကားကိုကြား၍-

“ဆင်မှန်သမျှ စုဝေးလာကြစေ” ဟူ၍ ဆင်တို့၏ ကြွေးကြော်သံကို အော်မြည်ကျူးရင့်သည်။ အထောင်မက များစွာသော ဆင်တို့ စုဝေး ရောက်လာကြသည်။ ဆင်မင်းသည် အိုမင်းကြီးရင့်သော ဆင်တို့နှင့် ငယ်ရွယ်သော ဆင်တို့ကို ဖယ်ရှားစေလျက် တစ်ထောင်မျှလောက်သော

ဆင်အပေါင်းအခြံအရံ ဖြင့် ဥတေနမင်းသားနှင့်အတူ ကောသမ္မိပြည်သို့ လာခဲ့သည်။ ရှေးဦးစွာ ပစ္စန္တရစ် ရွာငယ်များသို့ရောက်လျှင် ဥတေနမင်းသားက ရွာသားများကို-

“ငါသည် ကောသမ္မိပြည် ပူရန္တပ္ပမင်းကြီး၏ သားတော်ဖြစ်သည်။ ချမ်းသာ လိုသူတို့သည် ငါနှင့်အတူ လိုက်ပါလှည့်ကြကုန်” ဟု ဆိုသည်။ ရွာသားများ စုရုံးပါဝင်လာကြသည်။ ဤသို့ဖြင့် တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်း သွား၍ ကောသမ္မိပြည်သို့ရောက်လျှင် မြို့ကို ဝန်းရံထားပြီး-

“စစ်ကိုတည်းတိုက်မည်လော၊ တိုင်းပြည်ကို အပ်နှင်း၍ မင်းအဖြစ်ကို မူတည်းပေးမည်လော” ဟု သတင်းစကားစေလွှတ်လိုက်သည်။ မြို့သူမြို့သားတို့က-

“ငါတို့သည် မင်းနှစ်ပါးကိုပေးခြင်းငှာ မတတ်နိုင်ပါ။ ငါတို့၏ မိဖုရားကြီးကို ကိုယ်ဝန်အရင့်အမာဖြင့် ငှက်ဆင်ကြီး ချီဆောင်ယူငင်သွားခဲ့သည်။ ထိုမိဖုရားကြီး ရှိသည် မရှိသည်အဖြစ်ကို ငါတို့ မသိကြကုန်သေး။ မိဖုရားကြီး၏ သတင်းစကားကို မကြားရသေးသမျှ ငါတို့သည် စစ်ကိုလည်း မတိုက်လိုပါ။ မင်းအဖြစ်ကိုလည်း မပေးနိုင်ပါ” စကားပြန်လာသည်။ ဥတေနမင်းသားက-

“ငါကား ပူရန္တပ္ပမင်းကြီး၏ သားတော်ပင်တည်း” စသည်ဖြင့် မိခင်မိဖုရားကြီး မှာကြားခဲ့သည့်အတိုင်း စစ်သူကြီး၊ အမတ်ကြီး စသူတို့၏ အမည်ကိုပြောပြသည်။ အချို့ကယုံ၍ အချို့မယုံရှိသည်နှင့် ကမ္မာလာနီ ဝတ်ရုံတော်နှင့်နဝရတ်လက်စွပ်တော်ကိုပြလေသည်။ ထိုအခါမှ စစ်သူကြီးနှင့်တကွ မြို့သူမြို့သားတို့သည် ဝတ်ရုံတော်နှင့် လက်စွပ်တော်ကို ပူရန္တပ္ပမင်းကြီး၏ ပစ္စည်းအဖြစ် အမှတ်သင်္ကေတ သိကြသည်ဖြစ်၍ မြို့တံခါးကိုဖွင့်ကာ မြို့တွင်းသို့ဝင်စေပြီး ဥတေနမင်းသားကို ကောသမ္မိပြည်ရှင်ဘုရင်မင်းအဖြစ် ဘိသိတ်သွန်းကြသည်။ ထိုအခါမှစ၍ ဥတေနမင်းသား မင်းဖြစ်လေသည်။



ယောသကသူဌေး ဖြစ်စဉ်
(အတိတ်ဖြစ်ရပ်)

ရှေးကမ္ဘာတစ်ခုဝယ် အလ္လကပ္ပတိုင်း၌ လူတို့သည် အစာရေစာ ငတ်မွတ်ခေါင်းပါးသော ဒုတ္တိက္ခန္ဓရကပ် ဆိုက်ရောက်သဖြင့် အသက် မွေးခြင်းငှာ မစွမ်းနိုင်တော့လောက်အောင်ဖြစ်သည်။ ထိုအခါ ကောတုဟလိကမည်သော လူတစ်ယောက်သည် မိမိမယားကာဠီနှင့် သားငယ်တစ်ယောက်ကိုယူ၍ ရသမျှ စားရေရိက္ခာနှင့်အတူ ကောသမ္ဗိ ပြည်သို့ ထွက်လာခဲ့သည်။ အစဉ်အတိုင်းလာခဲ့ကြရာ လမ်းမှာ စားနပ် ရိက္ခာကုန်လေလျှင် မွတ်သိပ်ဆာလောင်လွန်းရကား သားငယ်ကို ချီသယ် ယူဆောင်ခြင်းငှာ မစွမ်းနိုင်တော့သည်ထိဖြစ်သည်။ ထိုအခါ လင် ဖြစ်သူက မယားဖြစ်သူကို-

“နမ- ငါတို့သည် အသက်ဆက်လက် ရှင်သန်နေကြဦးမည်ဆိုလျှင် သားသမီးဆိုသည်ကို ရကြဦးမည်သာဖြစ်သည်။ သည်ကလေးကို တောထဲမှာ စွန့်ပစ်ထားပြီး ငါတို့ချည်းသာ သွားကြပါစို့”ဟု ပြောသည်။ မိခင်ဖြစ်သူတိုင်း၏ နှလုံးသားမည်သည် သားသမီးတို့အပေါ်၌ နူးညံ့ သိမ်မွေ့လှသည်ဖြစ်၍ -

“အရှင် - အသက်ရှင်လျက်ရှိသော သားငယ်ကို အကျွန်ုပ် မစွန့်ပစ် ရက်ပါ” ပြန်ပြောသည်။

“သို့ဖြစ်လျှင် မည်သို့ပြုမည်နည်း”

“အလှည့်ဖြင့် ချီသယ်ယူဆောင်ကြပါမည်”ဆိုပြီး မိခင်သည် မိမိအလှည့်မှာ မြတ်နိုးစရာ ပန်းကုံးသဖွယ် သားငယ်ကို ရင်ဝယ်ချီပိုး၍ သယ်ဆောင်သည်။ လင်ဖြစ်သူအလှည့်တွင် သားငယ်ကို သယ်ဆောင် ရသည်မှာ ဆာလောင်မွတ်သိပ်သည်ထက် လွန်ကဲသော ဆင်းရဲဝေဒနာ ဖြစ်သည်ဟု ခံစားရပြီး ကလေးကို စွန့်ပစ်ခဲ့ရန် အကြိမ်ကြိမ်ပြောဆိုသည်။ မိခင်ဖြစ်သူက အတန်တန်တားမြစ်၍ နောက်ဆုံးမှာ စကားပြန် မပေးဘဲ နေလေတော့သည်။

ဤသို့ အလှည့်ကျသယ်ဆောင်ခြင်းခံရသဖြင့် ပြောင်းဖန်များလာ လျှင် ကလေးငယ်သည် ပင်ပန်းလွန်းသည်ဖြစ်၍ ဖခင်အလှည့်တွင်

အိပ်ပျော်သွားလေသည်။ သားငယ်အိပ်ပျော်လျှင် ဖခင်သည် မိခင်ကို ရှေ့မှသွားစေပြီး နောက်ကျချန်ရစ်ကာ ချုံတစ်ခုအောက်မှာ သစ်ရွက် များခင်း၍ သားငယ်ကို သိပ်ထားခဲ့သည်။ မိခင်က ပြန်ကြည့်လျှင် သားငယ်ကို မမြင်သောကြောင့် -

“အရှင်- အကျွန်ုပ်ကို မဖျက်ဆီးပါလင့်၊ သားငယ်မရှိပါဘဲနှင့် အကျွန်ုပ် အသက်မရှင်နိုင်ပါ။ သားငယ်ကို ပြန်ယူဆောင်ပေးပါ” ဆိုပြီး ရင်ဘတ်စည်တီးကာ အော်ဟစ်ငိုယိုလေသည်။ ဖခင်ဖြစ်သူက ပြန်၍ ယူဆောင်ပေးရသည်။ သို့သော် သားငယ်သည် လမ်းခရီးကြမ်းတမ်းသော ဒဏ်ကို မခံနိုင်သဖြင့် တစ်လှည့်စီ သယ်ပိုးလာသည့်ကြားမှ သေလွန်ခဲ့ ရသည်။ ထိုအခါမှ သားငယ် အလောင်းကိုစွန့်ပစ်၍ နှစ်ဦးသား လာခဲ့ ကြသည်။

[မှတ်ဖွယ်။

။ယောက်ျားဖြစ်သူသည် သားငယ်ကို စွန့်ပစ်သော အကျိုးဆက်ကြောင့် နောင်ဘဝ၌ ခုနစ်ကြိမ်တိုင်တိုင် စွန့်ပစ်ခြင်းခံရလေသည်။ ဤသို့ သဘောရှိသော မကောင်းမှုမည်သည်ကား အနည်းငယ်သာဟူ၍ မထီ မဲ့မြင် မပြုကောင်းပေ၊ သံမှုန့်သည် မည်မျှပင် သေးငယ် သော်လည်း ရေမှာနစ်မြုပ်သကဲ့သို့ အကုသိုလ်ကံသည် လည်း မည်မျှပင် အားနည်းစေကာမူ ထိုက်သင့်သော အကုသိုလ်အကျိုးကို ပေးတတ်သည်သာတည်း-ဟု မှတ်သားသင့်ပေသည်။ ။ဤကားမှတ်ဖွယ်တည်း။]

ခရီးစဉ်အတိုင်း လာခဲ့ကြရာ နွားကျောင်းသား ရွာတစ်ရွာသို့ ရောက်ရှိလာကြသည်။ သူတို့ရောက်သောနေ့သည် နွားကျောင်းသား အိမ်မှာ နွားနို့ညှစ်မင်္ဂလာပြုသောနေ့နှင့် ဆုံစည်းသည်။ နွားကျောင်းသား အိမ်မှာ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူသည် အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော် မူလေ့ရှိသည်။ နွားကျောင်းသားသည် ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆွမ်းကျွေး၍ မင်္ဂလာအမှု ပြုပေသည်။ များစွာကုန်သော နို့ထမင်းတို့ကို ပြုပြင်စီရင်ထားသည်။ နွားကျောင်းသားသည် ရောက်ရှိလာသော လင်မယားကိုမြင်လျှင်-

“အဘယ်အရပ်မှ လာသနည်း” မေးသဖြင့် အကြောင်းအလုံးစုံကို အကုန်ကြားသိလျှင် သနားကြင်နာစိတ်ရှိသည်ဖြစ်၍ များစွာသော နို့ထမင်းကို ထောပတ်နှင့်အတူပေးသည်။ မယားဖြစ်သူ ကာဠီက-

“အရှင် - အရှင့်အသက်ရှင်လျှင် အကျွန်ုပ်လည်း အသက်ရှင်သည် မည်ပါတော့သည်။ ငတ်မွတ်ခဲ့သည်မှာ နေ့ရက်ရှည်ကြာခဲ့ပြီ။ အလိုရှိတိုင်း စားသောက်ပါ” ဆို၍ လင်ဖြစ်သူအား ဦးစားပေး၍ ကျွေးမွေးသည်။

လင်ဖြစ်သူ ကောတုဟလိကသည် ငတ်လာသမျှ အတိုးချ၍ ခုနစ်ရက်တို့ပတ်လုံး စားသောက်ရသော်လည်း ရသတဏှာကို မဖြတ်နိုင် ဖြစ်လေသည်။ ရှစ်ရက်မြောက်နေ့တွင် နွားကျောင်းသားသည် သူတို့ လင်မယားအား နို့ထမင်းကိုပေးစေ၍ မိမိလည်းစားဖို့ ပြင်ဆင်သည်။ ကောတုဟလိကသည် နွားကျောင်းသား စားသောက်နေသည်ကို ကြည့်ရှု နေသည်။ အိမ်အောက်မှာရှိသောခွေးမအား နွားကျောင်းသားသည် နို့ ထမင်းကိုခူး၍ ပေးကျွေးလေသည်ကို ကောတုဟလိက မြင်လေလျှင်-

“ဤခွေးမသည် ကံကောင်းလွန်းပေစွ၊ ဤသို့သော စားကောင်း သောက်ဖွယ်ကို နေ့စဉ်စားသောက်ရပေသည်” ဟု စိတ်ထဲဖြစ်မိသည်။ ထိုနေ့ညမှာပင် ကောတုဟလိကသည် အစာမကျေရောဂါဖြင့် သေလွန် ခဲ့၍ ထိုခွေးမဝမ်း၌ ပဋိသန္ဓေနေလေသည်။

မယားဖြစ်သူကာဠီသည် ကောတုဟလိက ရုပ်အလောင်းကို သဂြိုဟ်၍ ထိုအိမ်မှာပင် အခစားပြု၍နေသည်။ အခစားဖြင့် ဆန်နှမ်း တို့ကိုရလျှင် ချက်ပြုတ်စီရင်၍ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းကာ-

“အရှင်ဘုရား- အရှင်မြတ်တို့အား ဤသို့လှူဒါန်းရသောကောင်းမှု အဖို့သည် ကွယ်လွန်သူ တပည့်တော်မ၏ ခင်ပွန်းလင်အား ရောက်ရှိ ပါစေသတည်း” ရည်ညွှန်းလေသည်။ ထို့နောက် ကာဠီစဉ်းစားသည်။

“ငါသည် ဤအိမ်မှာသာနေသင့်သည်။ အရှင်မြတ်သည် ဤအိမ်သို့ အမြဲမပြတ် ကြွတော်မူလာသည်။ လှူဒါန်းသည်ဖြစ်စေ၊ မလှူဒါန်းသည် ဖြစ်စေ နေ့စဉ်နေ့တိုင်း ရှိခိုးရပေသည်။ ဝေယျာဝစ္စကို ပြုလုပ်ရပေသည်။ စိတ်ကိုကြည်ညိုစေရပေသည်။ ဤသို့ဖြင့် ကုသိုလ်ကောင်းမှုများစွာရပေ လိမ့်မည်” စဉ်းစား၍ ထိုအိမ်၌သာလျှင် အခစားအဖြစ်ဖြင့် ဆက်လက် နေထိုင်လေသည်။

အိမ်မှခွေးမသည် ဖွားချိန်တန်လျှင် တစ်ကောင်တည်းသော ခွေးငယ်ကို ဖွားမြင်လာသည်။ နွားကျောင်းသားသည် ခွက်ငယ်တစ်ခုဖြင့် နို့ကို ပေးကျွေး ပြုစုရသဖြင့် ထိုခွေးငယ်သည် မကြာမီမှာပင် ကြီးထွား ခြင်းသို့ ရောက်ရှိလာလေသည်။

အရှင်ပစ္စေကဗုဒ္ဓါသည် နေ့စဉ်ဆွမ်းဘုဉ်းပေးလေတိုင်း ထမင်းခဲ တစ်ခုကို ထိုခွေးငယ်အား အမြဲပေးစေသည်။ ခွေးငယ်သည် ထမင်းခဲ ပေးသည်ကိုအကြောင်းပြု၍ အရှင်မြတ်၌ ချစ်ခင်ကြည်ညိုခြင်း ဖြစ်လေ သည်။ နွားကျောင်းသားသည် တစ်နေ့လျှင်နှစ်ကြိမ် အရှင်မြတ်အား ဆည်းကပ်ခစားခြင်းငှာ သွားလေ့ရှိသည်။ သွားလေတိုင်း ခွေးငယ်လေး ကိုပါ ခေါ်သွားလေ့ရှိသည်။ လမ်းခရီးအကြား သားကောင်တို့ရှိရာ အရပ်သို့ရောက်လေလျှင် တုတ်ဖြင့် ချုံပုတ်ကိုလည်းကောင်း၊ မြေကြီးကို လည်းကောင်း ရိုက်ပုတ်၍ နှုတ်မှလည်း အသံပေးအော်ဟစ်ကာ သားကောင်တို့ကို ပြေးလွှဲစေသည်။ တစ်နေ့မှာ နွားကျောင်းသားသည် အရှင်မြတ်အား-

“အရှင်ဘုရား- တပည့်တော် မအားလပ်သည့်အခါများမှာ ဤ ခွေးငယ်ကို စေလွှတ်လိုက်ပါမည်။ အရှင်မြတ်သည် ဤခွေးငယ်လာသော အမှတ်ဖြင့် တပည့်တော် ပင့်လျှောက်သည့်အဖြစ်ကိုသိ၍ ကြွတော်မူပါ ဘုရား”ဟု လျှောက်ထားလေသည်။ ထိုနေ့မှစ၍ မအားလပ်သော နေ့များမှာ ခွေးငယ်အား-

“ချစ်သား- သွားချေ၊ အရှင်မြတ်ကို သွားရောက်ပင့်ဆောင်ပါလော့” စေခိုင်းသည်။ ခွေးငယ်သည် တစ်ခွန်းတည်းသောစကားဖြင့် ပြေးသွား သည်။ မိမိသခင်၏ချုံပုတ်ကို ရိုက်သောနေရာ၊ မြေကြီးကိုရိုက်သော နေရာတို့၌ သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာဟောင့်၍ အသံပြုကာ သားကောင်တို့ကို ပြေးလွှဲစေသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နံနက်စောစောကပင် ကိုယ်လက် သုတ်သင်၍ သစ်ရွက်မိုးသော ကျောင်းတွင်းမှာ သီတင်းသုံးတော် မူနှင့်သည်။ ခွေးငယ်သည် ကျောင်းရှိရာသို့ သွားရောက်၍ ကျောင်း တံခါးဝတွင် သုံးကြိမ်တိုင်တိုင် ဟောင့်သံပေးကာ မိမိလာသောအဖြစ်ကို

သိစေပြီး သင့်တော်ရာမှာ ဝပ်နေသည်။ အရှင်မြတ်သည် အချိန်ကို ကြည့်၍ ထွက်ကြွတော်မူလာလျှင် အူဟောင်လျက် ရှေ့မှပြေးသွားသည်။ လမ်းခရီးအကြားအကြား၌ အရှင်မြတ်သည် ခွေးငယ်ကိုစူးစမ်းလိုသဖြင့် လမ်းလွဲ၍ကြွတော်မူသည်။ ခွေးငယ်သည် ရှေ့မှကန့်လန့်ဖြတ်ရပ်တည်၍ ဟောင်သံပြုပြီး လမ်းမှန်သို့ သွားစေသည်။

တစ်နေ့မှာလည်း အရှင်မြတ်သည် လမ်းလွဲ၍ ကြွသွားတော် မူလေ လျှင် ခွေးငယ်သည် ယခင်နေ့ကကဲ့သို့ ရှေ့မှဖြတ်ဆီးရပ်တန့်၍ ဟောင်သံ ပြုသည်။ အရှင်မြတ်က ခြေတော်ဖြင့်တွန်းဖယ်၍ ဆက်လက် ကြွသွား တော်မူသည်။ ခွေးငယ်သည် အရှင်မြတ်ဝတ်ရုံထားသော သင်္ကန်းစကို ကိုက်ဆွဲကာ လမ်းမှန်ပေါ်သို့ တင်ပေးသည်။ ဤသို့ဖြင့် ခွေးငယ်သည် အရှင်ပစ္စေကဗုဒ္ဓ၊ အရှင်မြတ်၌ အားကြီးသော ချစ်ခင်ခြင်းဖြစ်လာသည်။ သံယောဇဉ်တွယ်တာလာသည်။ ဤသို့နေလာခဲ့ရာ ကာလကြာမြင့်လာ လျှင် အရှင်မြတ်၏ သင်္ကန်းတော် ဟောင်းနွမ်းဆွေးမြေ့လာသည်။ နွား ကျောင်းသားက သင်္ကန်းအတွက် အဝတ်တို့ကို ပေးလှူသည်။

“ဒါယကာ-သင်္ကန်းမည်သည်ကား တစ်ဦးတည်း ပြုစီရင်ရန် ခဲယဉ်းလှပေသည်။ သင့်နိုးရာသောအရပ်သို့ သွားရောက်စီရင်ရပါမည်”

“အရှင်မြတ်ဘုရား- ဤအရပ်၌သာ ပြုစီရင်တော်မူပါဘုရား”

“ဒါယကာ-မဖြစ်နိုင်ပါ”

“သို့ဖြစ်လျှင် အရှင်မြတ်ဘုရား ကြာကြာသီတင်းသုံးနေတော် မမူ ပါလင့်၊ လျင်မြန်စွာ ပြန်ကြွလာတော်မူပါ အရှင်ဘုရား”

ထိုသို့စကားပြောနေသည်ကို ခွေးငယ်က အနားမှ နားထောင် နေသည်။ အရှင်မြတ်က-

“ဒါယကာ နေရစ်ပေဦး”ဟု ပြောကာ ကောင်းကင်သို့ ပျံတက်ပြီး ဂန္ဓမာဒနတောင်သို့ ကြွတော်မူလေသည်။ ခွေးငယ်သည် ကောင်းကင် ခရီးဖြင့် ကြွတော်မူသော အရှင်မြတ်ကို မော့ကြည့်လျက် ဝမ်းပန်းတနည်း အူသံပြုသည်။ မမြင်တွေ့လေတော့လျှင် ခွေးငယ်သည် ထိုနေရာမှာပင် ရင်ကွဲနာကျ၍ သေရရှာလေသည်။

(ဤနှင့်ပတ်သက်၍ မြတ်စွာဘုရားဟောတော်မူသည်ကား။ ။ လူတို့သည် ကောက်ကျစ်သောစိတ်နှလုံးရှိကုန်၏။ တိရစ္ဆာန်တို့ မည်သည်ကား ဖြောင့်မတ်သော သဘောရှိပေ၏။ မကောက် မကျစ်တတ်လေကုန် ဟူသတည်း။ ။ဤကား မှတ်ဖွယ်တည်း။) ခွေးငယ်သည် သေလွန်၍ တာဝတိံသာနတ်ပြည်၌ နတ်သား ဖြစ်ကာ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရလေသည်။ အရှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ ချစ်ခင်ကြည်ညိုခြင်းရှိသည်ဖြစ်၍ သားကောင် တို့ကို ရှောင်လွှဲစေရန် ဟောင်သံပြုခဲ့သော ကုသိုလ်ကံအကျိုးဆက် ကြောင့် ထိုနတ်သားစကား တိုးတိုးပြောသည်ကပင်လျှင် တစ်ဆယ့် ခြောက် ယူဇနာတိုင်တိုင် အသံပျံ့နှံ့လေသည်။ ပကတိပြောဆိုသံကား နတ်ပြည်တစ်ပြည်လုံးကို ဖုံးလွှမ်းသွားစေလေသည်။ ထို့ကြောင့် ထိုနတ်သားကို 'ယောသက' နတ်သားဟု ခေါ်ဆိုကြသည်။ ထိုယောသက နတ်သားသည် နတ်ပြည်၌ ကြာမြင့်စွာမတည်မူ၍ မကြာမီသော ကာလမှာပင် စုတေကွယ်လွန်ခဲ့ပြန်လေသည်။

(အထူးမှတ်ဖွယ်။ ။နတ်တို့သေခြင်း လေးမျိုးရှိသည်။

- ၁။ နတ်သက်တမ်းကုန်၍ သေခြင်း၊
- ၂။ ကောင်းမှုကံကုန်၍ သေခြင်း၊
- ၃။ အာဟာရကင်းပြတ်၍ သေခြင်း၊
- ၄။ ဒေါသအမျက်ထွက်၍ သေခြင်း ဟူ၍ လေးမျိုးရှိသည်။
- ၁။ အကြင်နတ်တို့သည် ကောင်းမှုကုသိုလ်ကံ များစွာပြုခဲ့သဖြင့် မိမိဖြစ်သော နတ်ပြည်၌ သက်တမ်းအတိုင်းနေ၍ စုတေ သောအခါ အထက်အထက်နတ်ပြည်တို့၌ ဖြစ်ကြရကုန် သည်။ ထိုသို့သော သေခြင်းမျိုးကို နတ်သက်တမ်းကုန်၍ သေခြင်း အာယုက္ခယမရဏဟု ဆိုပါသည်။
- ၂။ အကြင်နတ်တို့သည် ကောင်းမှုကုသိုလ်ကံ အနည်းငယ် မျှကို ပြုခဲ့သဖြင့် နတ်ပြည်၌ ဖြစ်လာရသည်။ နတ်သက်တမ်း မစေ့မီ ကုသိုလ်ကံကုန်၍ စုတေကြရသည်။ ထိုသို့သော

သေခြင်းမျိုးကို ကံကုန်၍သေခြင်း ကမ္မက္ခယမရဏဟု ဆိုပါသည်။

၃။ အကြင်နတ်သည် နတ်၌ဖြစ်သော ကာမဂုဏ်ကို ခံစားသုံး ဆောင်သည်ရှိသော် အစာအာဟာရစားသုံးရန်ပင် မေ့လျော့ နေတတ်သည်။ နတ်တို့၏ ခန္ဓာကိုယ်ကား နုနယ်သိမ်မွေ့ လွန်းသောကြောင့် ဆာလောင်မွတ်သိပ်မှုဒဏ်ကို မခံနိုင်။ ဆာလောင်မွတ်သိပ်မှုဖြင့်ပင် ပန်းရကား စုတေကြရရှာသည်။ ထိုသို့သောသေခြင်းမျိုးကို အာဟာရကုန်၍ သေခြင်း အာဟာရက္ခမရဏ ဟု ဆိုပါသည်။

၄။ အကြင်နတ်သည် သူတစ်ပါး၏ စည်းစိမ်ချမ်းသာပြည့်စုံမှုကို မနာလို မရှုဆိတ်သောကြောင့် သည်းမခံနိုင်ခြင်း အမျက် ဒေါသ ဖြစ်လာတတ်သည်။ နတ်တို့၏ ခန္ဓာကိုယ်သည် နုနယ်သိမ်မွေ့လွန်းရကား လူသားတို့ကဲ့သို့ ဒေါသဒဏ်ကို မခံနိုင်ဘဲ စုတေကြရရှာသည်။ ထိုသို့သော သေခြင်းမျိုးကို အမျက်ဒေါသဖြင့်သေခြင်း ကောပမရဏဟု ဆိုပါသည်။

ဤသို့လျှင် နတ်တို့၏သေခြင်းလေးမျိုးရှိရာ ယောသကနတ် သားသည် ကာမဂုဏ်ကိုခံစားသုံးဆောင်ခြင်း အားကြီးသဖြင့် အစာအာဟာရစားရန်ပင် မေ့လျော့၍ သေလွန်ခြင်းဖြစ်ရလေ သည်။ ။ဤကား အထူးသိမှတ်ဖွယ်တည်း။)



ပစ္စုပ္ပန်ဖြစ်စဉ်

ယောသကနတ်သားသည် နတ်ပြည်မှ စုတေခဲ့၍ ကောသမ္မိပြည်၌ ပြည့် တန်ဆာမ၏ဝမ်းမှာ ပဋိသန္ဓေနေလာသည်။ ပြည့်တန်ဆာမသည် သားဖွား သည့်နေ့မှာ “သားလော၊ သမီးလော”မေးမြန်းရာ “သား”ဟု ဆိုကြလျှင် ဗန်းငယ်၌ထည့်၍ အမှိုက်ပုံးမှာ သွားရောက်စွန့်ပစ်စေသည်။ (ဤကား ပထမ အကြိမ် စွန့်ပစ်ခံရခြင်းတည်း။)

(ဤ၌ သိမှတ်ဖွယ်တစ်ခုကား။ ။ ပြည့်တန်ဆာမတို့မည်သည် မွေးလာသော သမီးကိုသာ လိုလားကြသည်။ သားကိုကား မလိုလားကြချေ။ အကြောင်းမှာ သမီးဖြစ်သူကသာ မိမိ၏ အဆက်အနွယ်ကို တိုးပွားစေနိုင်သောကြောင့်တည်း။ ထို့ကြောင့် မွေးလာသောသားငယ်ကို စွန့်ပစ်ခြင်း ဖြစ်လေသည်။)

အမှိုက်ပုံမှာ စွန့်ပစ်ထားသော ကလေးငယ်ကို ကျီးနှင့်ခွေးတို့ ဝိုင်းအုံနေကြသည်။ သို့သော် အန္တရာယ်တစ်စုံတစ်ရာကိုမူကား မပြုနိုင်ချေ။ (မေးဘဝတုန်းက ပစ္စေကဗုဒ္ဓါအရှင်မြတ်အား သားကောင် ဘေးရန်မှ ကင်းလွတ်စေရန် ဟောင်သံပြုခဲ့သော ကုသိုလ်ကြောင့် တစ်ကောင်သောတိရစ္ဆာန် သော်ကမ္မလည်း အန္တရာယ်မပြုနိုင်ပေ။) ထိုစဉ် လူတစ်ယောက်သည် မြို့ပြင်သို့ထွက်သည်ရှိသော် ကျီးနှင့်ခွေးတို့ ဝိုင်းအုံနေသည်ကို “အဘယ်အရာပါနည်း”ဟု သွားကြည့်လျှင် မွေးခါစ သားငယ်ကိုမြင်၍ သားတည်းဟူသော ချစ်ခြင်းဖြင့် “ငါ့အား သားကို ရအပ်ပေပြီ”ဆိုကာ အိမ်သို့ ယူဆောင်သွားလေသည်။

ထိုအချိန် ထိုကာလမှာပင် ကောသမ္မိသူဌေးကြီးသည် နန်းတော်သို့ သွားရာလမ်းတွင် ပုရောဟိတ်ပုဏ္ဏားနှင့်ဆုံသည်။

“ဆရာ - အသို့ပါနည်း၊ ဆရာသည် ယနေ့ အတိတ်နိမိတ်ကိုလည်း ကောင်း၊ နက္ခတ်ကိုလည်းကောင်း ကြည့်ရှုမိပါသေးသလော”

“ကြည့်ရှုမိပါသည်သူဌေးကြီး”

“ကြည့်ရှုမိသည်ဆိုလျှင် မည်သူသည် မည်သို့ ဖြစ်မည်နည်း၊ တိုင်းရေး ပြည်ရေးရာကော မည်သို့ ဖြစ်ပါမည်နည်း”

“သူဌေးကြီး အကြောင်းထူးသော်ကား မရှိပါ။ ဤကောသမ္မိပြည်မှာ ယနေ့ဖွားသောကလေးငယ်သည် သူဌေးကြီးဖြစ်လိမ့်မည်ဟူ၍သာ မြင်ပါသည်”

ထိုသူဌေးကြီး၏မယား သူဌေးကတော်မှာလည်း မွေးဖွားခါနီး လောက်အောင် ရင့်ကျက်သောကိုယ်ဝန်ရှိနေသည်ဖြစ်၍ လူတစ်ယောက် ကို အိမ်သို့စေလွှတ်လိုက်သည်။

“အိမ်သို့အမြန်ပြန်ပြီး သွားကြည့်ပါချေ။ သင့်အရှင်မ သူဌေးကတော် သားဖွားခြင်းရှိမရှိ စုံစမ်းပြီး အမြန်ပြန်လာခဲ့”

ထိုလူပြန်ရောက်လာပြီး မမွေးဖွားသေးကြောင်းသိရလျှင် နန်းတော်သို့ဝင်၍ မင်းအားခစားပြီးနောက် အိမ်သို့ပြန်သွားပြီး အိမ်စေမကာဦးအား အသပြာတစ်ထောင်ပေး၍ -

“ဟဲ့ ကာဦ- အမြန်သွားစုံစမ်းချေ။ ဤမြို့တွင်းမှာ သည်ကနေ မွေးဖွား သောကလေးငယ်ကို အသပြာ တစ်ထောင်ပေးဝယ်ပြီး ယူခဲ့လော့” ဟု စေလွှတ်လိုက်သည်။

ကာဦသည် သွားရောက်စုံစမ်းမေးမြန်းသည်ရှိသော် ကလေးငယ်ကို ကောက်ယူရရှိသော အိမ်သို့ရောက်၍ မွေးဖွားခါစ ကလေးကိုမြင်လျှင် အိမ်ရှင်တို့အား မေးမြန်းသည်။

“အရှင်တို့- ဤကလေးငယ်သည် ဘယ်နေ့မှာ ဖွားမြင်ပါသနည်း”

“ယနေ့မှာပင် ဖွားမြင်ပါသည်”

“သို့ဖြစ်လျှင် ဤကလေးငယ်ကို ကျွန်ုပ်အားပေးပါ” ဆိုကာ အသပြာတစ်ထောင်ပေး၍ ဝယ်ယူလာပြီး သူဌေးကြီးအားပြသည်။ သူဌေးကြီးက-

“ငါ့သူဌေးကတော်မှာ သမီးမိန်းကလေးမွေးလာခဲ့လျှင် ငါ့သမီးနှင့် ထိုသူငယ်ကို ထိမ်းမြားပေးမည်။ အကယ်၍ ငါ့အား သားမွေးဖွားခဲ့လျှင် ဤသူငယ်ကိုသတ်မည်” ကြံစည်ပြီးလျှင် ကလေးငယ်ကို အိမ်မှာ ကျွေးမွေးသုတ်သင်စေသည်။ ထို့နောက် နှစ်ရက်သုံးရက်အရောက်မှာ သူဌေးကတော်မှ သားယောက်ျားလေးတစ်ယောက် ဖွားမြောက်လာခဲ့သည်။ သူဌေးကြီးက -

“ဤသူငယ်မရှိမှ ငါ့သားသာ သူဌေးအရာကိုရပေမည်။ သင်းကို သတ်ပစ်ဖို့သင့်ပြီ” ကြံ၍ ကာဦအား-

“ကာဦ-ဤကလေးကို နွားခြံဝမှာ သွားသိပ်ထားချေ။ နွားတွေ ထွက်လာသည့်အခါ ကလေးကိုနင်းသတ်သည်။ မနင်းသတ်သည်ကိုလည်း ကြည့်ရှုသိရှိပြီးမှ ပြန်လာခဲ့”ဟု ပြောဆိုစေလွှတ်လိုက်သည်။

ကာဦသည် နွားခြံသို့သွား၍ နွားကျောင်းသား နွားခြံကိုဖွင့်ပြီဆိုသည်နှင့် ခြံတံခါးဝအလယ်မှာ ကလေးငယ်ကို ကန့်လန့်သိပ်ကာ ပစ်ထားလိုက်သည်။ (ဤကား ဒုတိယအကြိမ် စွန့်ပစ်ခံရခြင်းတည်း။) သည်တွင် ခေါင်းဆောင် နွားလက်ထွက်ကြ၍ တိုက်

၂၃၂ နွားတော်ထွန်းကား၍ နွားချေးဦးစီးဌာန
၇ မွှာအေး ၊ ရန်ကုန်။

ခွလျက်ရပ်နေသည်။ အရာမက သောန္တားတို့သည် ထိုန္တားလားဥသဘာ၏ နံဘေးမှပွတ်တိုက်၍ ထွက်သွားကြသည်။ ထိုကို နွားကျောင်းသားမြင်ရာ-

“ဤနွားကြီးသည် ယခင်နေ့ရက်များက နောက်မှ ထွက်လေ့ရှိသည်။ ယနေ့မှာ ရှေးဦးစွာထွက်လာပြီး ခြံတံခါးဝအလယ်မှာ မလှုပ်မရှား ရပ်နေသည်။ ဘာကြောင့်ပါနည်း” တွေး၍ သွားရောက်ကြည့်ရှုလျှင် နွားကြီး၏အောက်မှာ ပက်လက်အိပ်နေသော ကလေးကို မြင်ရသည်။ သားတည်းဟူသော ချစ်ခြင်းဖြင့် ကောက်ယူ၍ အိမ်သို့ယူသွားလေသည်။ ကာဠီသည် ထိုအကြောင်းကို သူဌေးကြီးအား ပြန်ပြောပြလေလျှင် သူဌေးကြီးက နွားကျောင်းသားလက်မှ အသပြာတစ်ထောင်ပေး၍ ဝယ်ယူလာခဲ့စေပြန်သည်။ ထို့နောက် ကာဠီအား-

“ချစ်သမီး ကာဠီ- ကောသမ္မိပြည်မှ လှည်းငါးရာတို့သည် မိုးမလင်း မီ ကုန်ရောင်းထွက်ကြလိမ့်မည်။ အဲသည်ကလေးငယ်ကို လှည်းလမ်းမ ခရီးမှာ သိပ်၍ပစ်ထားလေ။ နွားနင်း၍သော်လည်းကောင်း၊ လှည်းကြိတ်၍သော်လည်းကောင်း သေမသေကြည့်၍ ပြန်လာချေ။ (ဤကား တတိယအကြိမ် စွန့်ပစ်ခံရခြင်းတည်း။)

ထိုအခါ လှည်းမျိုးကြီးက ရှေ့ဆုံးမှ ဖြစ်သည်။ နွားတို့သည် ထိုနေရာသို့ရောက်လျှင် ရှေ့ဆက်မသွားဘဲ ရပ်တန့်နေကြသည်။ မည်သို့ပင်မောင်းပါသော်လည်း ဝန်ကိုမရုန်းဘဲရှိနေသည်။ လှည်းမျိုးကြီးက နွားများသွားစေရန် ချော့မော့၍လည်းကောင်း၊ ကြိမ်းမောင်းရိုက်နှက်၍ လည်းကောင်း အမျိုးမျိုးကြိုးစားသော်လည်း နွားတို့က ဖီဆန်မြဲ ဖီဆန်နေကြသည်။ ဤသို့ ကြိုးစားနေစဉ်မှာပင် မိုးလင်းလာခဲ့သည်။ လှည်းမျိုးကြီးက-

“နွားတို့၏ အမူအရာ ထူးခြားလှချေသည်။ ဘာကြောင့်ပါနည်း” စဉ်းစားတွေးတော၍ ခရီးလမ်းမကို ကြည့်ရှုလေရာ လှည်းလမ်းကြောင်းမှာ ပစ်ထားသော ကလေးငယ်ကို မြင်လျှင်-

“ငါသည် ဝန်လေးသောအမှုကို ပြုမိလေပြီ” စိတ်ကူး၍ သားတစ်ယောက်ရလေပြီအမှတ်ဖြင့် နှစ်သက်ဝမ်းသာစွာ ကလေးငယ်ကို ကောက်ယူ၍ အိမ်သို့ ယူသွားလေသည်။

ကာဠိသည် အိမ်သို့ပြန်၍ အကြောင်းစုံကို သူဌေးကြီးအား ပြောပြလေလျှင်-

“ချစ်သမီး ကာဠိ- သွားချေဦး၊ ၎င်းကလေးငယ်ကို အသပြာတစ်ထောင်ပေးဝယ်၍ ပြန်ယူလာခဲ့ပါ” ဆိုပြီး အသပြာတစ်ထောင်ပေး၍ သွားရောက်ဝယ်ယူစေကာ အိမ်သို့ ပြန်ယူလာခဲ့စေသည်။ အိမ်သို့ ရောက်လျှင် သူဌေးကြီးက တစ်ဖန်-

“သည်ကလေးငယ်ကို သုသာန်သို့ယူသွားပြီး ချုံကြားမှာ ပစ်ထားလေ၊ သင်းကို ခွေးစသောသတ္တဝါတို့ ကိုက်ခဲသဖြင့် သေသည် မသေသည်ကိုလည်း သိအောင်ပြု၍ လာခဲ့ချေ” ဆိုပြန်သည်။

ကာဠိသည် ကလေးငယ်ကို ယူဆောင်သွားပြီး ချုံတစ်ခုထဲမှာ ပစ်ထားလိုက်ကာ တစ်နေရာမှ စောင့်စားကြည့်ရှုနေသည်။ (ဤကား စတုတ္ထအကြိမ် စွန့်ပစ်ခြင်းပေတည်း။) ထိုကလေးငယ်ကို မည်သည့် သတ္တဝါမှ အန္တရာယ်မပြုနိုင်ပေ။ ခွေးစသည်တို့သည် အနီးသို့သော်မှ မကပ်လာနိုင်ချေ။

(ထိုအခိုက် ထိုကာလ၌ ကလေးငယ်အား မိဘညီအစ်ကို မောင်နှမ တစ်ဦးတစ်ယောက်မျှ စောင့်ရှောက်နေသည် မဟုတ်ပါဘဲ လျက် ခွေးစသော တိရစ္ဆာန်တို့ အနားသို့ မကပ်ရောက်နိုင်အောင် မည်သူက စောင့်ရှောက်နေသနည်းဟူမူ။ ။ခွေးဘဝဖြစ်စဉ် ကာလ၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်မှာ ချစ်ခင်ခြင်းအားကြီးစွာဖြင့် သားကောင်ရန်မှ လွတ်ကင်းစေရန် ဟောင်သံပေး၍ ပြုခဲ့သော ကုသိုလ်ကောင်းမှုကံက စောင့်ရှောက်လေသည်ဟူ၍ သိရာသည်။ ။ ဤကား မှတ်ဖွယ်တည်း။)

ထိုစဉ် ဆိတ်ကျောင်းသားတစ်ယောက်သည် အထောင်မကများစွာသော ဆိတ်တို့ကို စားကျက်သို့ပို့ဆောင်ရန် သုသာန်အနီး လမ်းခရီးဖြင့် သွားသည်။ ဆိတ်မတစ်ကောင်သည် သစ်ရွက်ကိုစားလျက် ချုံကြားသို့ ဝင်လျှင် ကလေးငယ်ကိုမြင်၍ ဒူးထောက်ချလျက် ကလေးငယ်အား ခွထားပြီး နို့တိုက်နေလေသည်။ ဆိတ်ကျောင်းသားက “ဟေ့-ဟေ့” ဟု အသံပြုသော်လည်း ထွက်မလာဘဲရှိသည်။ တုတ်ဖြင့်ရိုက်နှက်၍ ခေါ်

ဆောင်အံ့ဟု လာသည်ရှိသော် ဆိတ်မ၏နို့ကို စို့နေရှာသော ကလေးငယ်ကိုမြင်လျှင် သားတည်းဟူသော ချစ်ခြင်းဖြစ်လာပြီး ကောက်ယူကာ အိမ်သို့ ယူဆောင်သွားလေသည်။

ကာဠိသည် အိမ်သို့ပြန်၍ သူဌေးကြီးအား အကြောင်းစုံ ပြန်ကြားပြောဆိုသည်။ သူဌေးကြီးက အသပြာတစ်ထောင်ပေး၍ သွားရောက် ဝယ်ယူစေပြန်သည်။ ထို့နောက် သူဌေးကြီးက-

“ချစ်သမီးကာဠိ- ဤကလေးအား ခိုးသူတို့ကို ပစ်ချသတ်ဖြတ်ရာ တောင်ပေါ်သို့ ယူဆောင်သွားပြီး တောင်ကမ်းပါးပြတ်မှ ပစ်ချပါလေဦး။ ထိုသို့ပစ်ချသဖြင့် ကလေးငယ် သေသည် မသေသည်ကို သိအောင်ပြု၍ လာခဲ့ပါ”ဟု စေခိုင်းပြန်သည်။

ကာဠိသည် ကလေးငယ်ကိုယူ၍ ထိုတောင်ပေါ်သို့တက်ကာ တောင်ကမ်းပါးပြတ်မှ ပစ်ချလိုက်လေသည်။ (ဤကား ပဉ္စမအကြိမ် စွန့်ပစ်ခြင်း ခံရခြင်းပေတည်း။)

ထိုတောင်ကမ်းပါးပြတ် တောင်စောင်းမှာ ဝါးရုံကြီးတစ်ရုံ ပေါက်ရောက်နေသည်။ ဝါးရုံပေါ်မှာ ချင်ရွေးချုံသည် ဖုံးလွှမ်း၍ပေါက်နေသည်။ ကလေးငယ်သည် ထိုချင်ရွေးချုံပေါ်သို့ကျရောက်သဖြင့် ကော်ဇောပေါ်ကျဘိသကဲ့သို့ အန္တရာယ်မရှိ ဖြစ်နေသည်။ ထိုနေ့မှာပင် ဝါးထရံသည်ကြီး သားအဖနှစ်ဦးသည် ထိုဝါးရုံရှိဝါးများကို ခုတ်ဖြတ်ကြသည်။ ဝါးရုံ၏ လှုပ်ရှားမှုကြောင့် ကလေးငယ် အော်သံထွက်လာသည်။ ကလေးသံကို ကြားလျှင် အခြားတစ်ဖက်မှ ဝါးရုံပင်ပေါ်တက်၍ကြည့်ရာ ကလေးငယ်ကိုမြင်၍ ချစ်ခင်ကြင်နာစွာဖြင့် ကောက်ယူကာ အိမ်သို့ ယူဆောင်သွားပြန်လေသည်။

ကာဠိသည် အိမ်သို့ပြန်၍ ထိုအကြောင်းကို သူဌေးကြီးအား ပြန်ကြားပြောဆိုရာ သူဌေးကြီးက အသပြာတစ်ထောင်ပေး၍ သွားရောက် ဝယ်ယူစေခဲ့ပြန်သည်။

သူဌေးကြီးသည် ဤသို့ဖြင့် ငါးကြိမ်တိုင်တိုင် သေကြောင်းကြံစည်ပြီး စွန့်ပစ်စဉ်မှာပင် ကလေးငယ်သည် တဖြည်းဖြည်းကြီးပြင်းလာသည်။ ‘ယောသက’ဟူ၍ အမည်မှည့်ကြသည်။ သူဌေးကြီးအဖို့ ယောသကကို ကြည့်မြင်ရသည်မှာ မျက်စိထဲ ဆူးငြောင့်အဝင်ခံရသကဲ့သို့ ရှိသည်။

မည်သို့မှ ကြည့်မရဖြစ်နေသည်။ သေကြောင်းကိုသာကြံစည်နေသည်။ သို့ဖြင့် ယောသကသည် ပြေးလွှားဆော့ကစားတတ်သော အရွယ်သို့ ရောက်လာသည်။ သူနှင့် သုံးရက်ကွာပြီးမှ မွေးဖွားလာသော သူဌေးကြီး၏ သားအရင်းနှင့် အရွယ်တူပင်ဖြစ်သည်။

တစ်နေ့မှာ သူဌေးကြီးသည် အကြံအစည်တစ်ခုကို တွေးတောကြံစည်မိသည်။ မိတ်ဆွေဖြစ်သော အိုးထိန်းသည်ထံသို့ သွား၍-

“ဘယ်အခါမှာ အိုးတို့ကို မီးဖုတ်မည်နည်း” မေးသည်။

“နက်ဖြန်ခါမှာ ဖုတ်ပါမည်”

“သို့ဖြစ်လျှင် ငါအသပြာတစ်ထောင်ပေးမည်။ ငါခိုင်းသောအမှုကို ပြု လုပ်ပေးပါ”

“သူဌေးကြီး- အဘယ်အမှုကို ပြုလုပ်ပေးရပါမည်နည်း”

“ငါ့မှာ ဆိုးသွမ်းသော သားတစ်ယောက်ရှိသည်။ ထိုသားကို သင့်ထံသို့ စေလွှတ်လိုက်မည်။ ပဲခွပ်ဖြင့် ခုတ်သတ်၍ အိုးဖိုတွင်းမှာ မီးရှို့ပစ်လိုက်ပါ။ ဤအသပြာတစ်ထောင်သည် ယခုလက်ငင်း လက်ဆောင်မျှသာဖြစ်သည်။ အကြံအောင်ပါမူ သည့်ထက်ပို၍ ပေးပါဦးမည်”

“ကောင်းပါပြီ သူဌေးကြီး၊ ပြုလုပ်ပေးပါမည်”

ဤသို့တိုင်ပင်ပြောဆိုပြီး သူဌေးကြီး အိမ်သို့ပြန်လာခဲ့သည်။

နောက်တစ်နေ့မိုးလင်းလေလျှင် သူဌေးကြီးသည် ယောသကကို ခေါ်၍-

“ချစ်သား-ယမန်နေ့က ငါသည် အိုးထိန်းသည်အား အလုပ်တစ်ခုကို အပ်နှံစေခိုင်းခဲ့သည်။ ချစ်သားသည် အိုးထိန်းသည်ထံသို့သွားပြီး ‘ယမန်နေ့က ငါ့ဖခင်စေခိုင်းသော အလုပ်ကို ယခုပင် ပြီးစီးအောင် ဆောင်ရွက်ပါ’ဟု ပြောချေပါ”ဟု ပြောဆိုစေလွှတ်လိုက်သည်။ (ဤကား ဆဌမအကြိမ် စွန့်ပစ်ခြင်းတည်း။)

ယောသကသည် ဖခင်စကားကိုယူ၍ အိုးထိန်းသည်ထံသို့ သွားသည်ရှိသော် လမ်းမှာ သူဌေးကြီး၏ သားအရင်းဖြစ်သူ ညီငယ်နှင့် ဆုံသည်။

ညီငယ်က ကစားဖော်များနှင့် ခုံညင်းကစားနေရာမှ ယောသကကို မြင်လျှင်-

“အစ်ကို-အဘယ်သို့ သွားမည်နည်း”

“ဖခင်မှာထားသော သတင်းစကားကို အိုးထိန်းသည်ထံသွားရောက် ပြောကြားရမည်”

“အစ်ကို-ဤကစားဖော်တို့သည် အကျွန်ုပ်ကို အကြိမ်များစွာ အနိုင် ယူကြသည်။ ဂုံညင်းကစားသည့် အကြိမ်ပေါင်း တစ်သိန်း တိတိ အကျွန်ုပ် ရှုံးနေသည်။ ထိုအရှုံးကို အစ်ကိုက အနိုင်ပြန်ကစားပေးပါ”

“ငါသည် ဖခင်အား ကြောက်လှပါသည်။ မကစားပါရစေနှင့်”

“အစ်ကို မကြောက်ပါနှင့်၊ ထိုသတင်းစကားကို အကျွန်ုပ်ပို့ပေး ပါမည်။ သတင်းပို့ပြီး ပြန်လာသည့်ကာလအတွင်းမှာ ရှုံးထားသော ဂုံညင်းကစားသည့် အကြိမ်ပေါင်း တစ်သိန်းတိတိရအောင် အစ်ကို ပြန်ကစားထားပေးပါ”ဟု အတန်တန် တောင်းပန်သည်။ ယောသကသည် ခုံညင်းကစားခြင်း၌ အလွန်ကျွမ်းကျင် သည်။ ထို့ကြောင့် ညီငယ်က တောင်းပန်ခြင်းဖြစ်သည်။

“ညီငယ် သို့ဖြစ်လျှင် သွားချေ။ အိုးထိန်းသည်ကို ‘အကျွန်ုပ်၏ဖခင် ယမန်နေ့က စေခိုင်းခဲ့သောအမှုကို ယခုပင်ပြီးပါစေလော့’ဟု ပြောပြပါ” ဟု ဆိုပြီးလွှတ်လိုက်သည်။ သူဌေးသားလည်း အမြန်သွားရောက်၍ ပြောကြားလေလျှင် အိုးထိန်းသည်သည် ယမန်နေ့က သူဌေးကြီး မှာထား သောစကားအတိုင်း ပဲခွပ်ဖြင့် ခုတ်သတ်၍ အိုးဖိုတွင်းသို့ ထည့်သွင်း ဖုတ်ကြည်းလိုက်လေသည်။

ယောသကသည် တစ်နေ့လုံးကစားပြီး ညနေစောင်းမှ အိမ်သို့ ပြန်လာသည်ရှိသော် သူဌေးကြီးက-

“ချစ်သား အသို့နည်း၊ အိုးထိန်းသည်ထံ မသွားသေးသလော” မေးရာ ယောသကက မိမိမသွားသောအဖြစ်ကိုလည်းကောင်း၊ ညီငယ် သွားသော အဖြစ်ကိုလည်းကောင်း အကြောင်းစုံ ပြန်ကြားပြောဆို သည်တွင် သူဌေးကြီး က-

“ငါ့အကြံအစည်ကား စက်ဆုပ်ယုတ်မာလွန်းစွတကား”ဆိုမြည်တမ်း လျက် တစ်ကိုယ်လုံး သွေးများဆူပွက်လာပြီး-

“အချင်းအိုးထိန်းသည်-ငါ့ကို မဖျက်ဆီးပါလင့်၊ ငါ့ကို မဖျက်ဆီးပါလင့်” ဟု အော်ဟစ်မြည်တမ်း ရေရွတ်ကာ အိုးထိန်းသည်ထံ ပြေးသွားသည်။ အဝေးမှအော်ဟစ်၍ ပြေးလာသော သူဌေးကြီးကို မြင်လျှင် အိုးထိန်းသည်က-

“အရှင် သူဌေးကြီး- စကားမများနှင့်၊ အရှင်မှာထား စေခိုင်းသော အမှုကိစ္စကို ဆောင်ရွက်ပြီးပါပြီ” ဟု ဆိုလေသည်။

သူဌေးကြီးသည် တောင်ဖြင့်ဖိကြိတ်ခံရသကဲ့သို့ ကြီးကျယ်ပြင်းထန်စွာသော သောကဖြင့် လွှမ်းမိုးဖိစီးခံရသည်ဖြစ်၍ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရလေတော့သည်။

|ယင်းသို့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ရသည်မှာ မပြစ်မှားသင့်သူကို၊ မပြစ်မှားထိုက်သူကို ပြစ်မှားကျူးလွန်ခြင်းကြောင့် ဖြစ်ရပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသခင်သည် ထိုအကြောင်း အရာနှင့် ပတ်သက်၍ ဤသို့ ဟောကြားတော်မူလေသည်။

ဒဏ်မထိုက်သူကို ဒဏ်ထားလျှင်၊ မပြစ်မှားထိုက်သူကို ပြစ်မှားလျှင် ထိုသူသည် ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသို့ လျင်မြန်စွာ ရောက်ရပေမည်။ ဒဏ်ဆယ်ပါးမှာ-

- ၁။ ခက်ထန်ကြမ်းတမ်းသော ရောဂါဝေဒနာကို ခံစားရခြင်း၊
- ၂။ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးရခြင်း၊
- ၃။ ခန္ဓာကိုယ် ပျက်စီးဆုံးရှုံးရခြင်း၊
- ၄။ မျက်စိကန်းခြင်းစသော ကုမရသော ရောဂါတို့ ဖြစ်ပွားခြင်း၊
- ၅။ ရူးသွပ်ခြင်း၊
- ၆။ မင်းဘေးသင့်ခံရခြင်း၊
- ၇။ စွပ်စွဲခံရခြင်း၊
- ၈။ ဆွေမျိုးတို့ ပျက်စီးခြင်း၊
- ၉။ မီးဘေးသင့်ခံရခြင်း၊

၁၀။ သေပြီးနောက် ငရဲသို့ လားရခြင်းတို့ ဖြစ်ပေသည်။

သူဌေးကြီးသည် ယောသကအား သတ်ရန် ကြံရင်းဖြင့် မည်သို့မျှ ရည်ရွယ်မျှော်လင့်ထားခြင်းမရှိဘဲ မိမိ၏သားအရင်း သေဆုံးခဲ့ရသည်ကို

ယူကျုံးမရ ဖြစ်နေသည်။ ယောသကကိုလည်း မည်သည့်နည်းနှင့်မျှ ကြည့်မရဖြစ်နေသည်။ အဘယ်နည်းဖြင့် လီဆယ်ကြံစည်၍ သတ်ရပါ မည်နည်းဟု ကြံစည်တွေးဆလျက်သာ ရှိနေသည်။ ဤကာလအတွင်း ယောသကသည် အစဉ်အတိုင်းကြီးပြင်းလာရာ တစ်ဆယ့်ရှစ်အရွယ် သတို့သား ဖြစ်လာသည်။ သူဌေးကြီးအား အကြံတစ်ခုဖြစ်လာပြန်သည်။

“ငါအပိုင်စားရသောရွာမှာ ငါ့အမှုကိစ္စကို ဆောင်ရွက်ပေးနေ ရသော စာရင်းကိုင် သူဌေးငယ်ထံသို့လွှတ်၍ ယောသကကို သတ်စေရ ပါမူ ကောင်းလေမည်” အကြံရသည်နှင့် စာတစ်စောင်ကောက်ရေးသည်။

ဦးရီး---

ယခုဤစာကိုယူလာသော သတို့သားသည် ငါ့အား ယုတ်မာ စွာသော သားဖြစ်သည်။ ဤသတို့သားကို သင့်သည် ကျင်ကြီး တွင်းသို့ ပစ်ချလိုက်ပါလေ။ ဤသို့ ငါမှာတိုင်းပြုလျှင် ငါသည် ဦးရီးတော်အား ပေးကမ်းပြုစုဖွယ်နှင့်စပ်သည်ကို ပြုပါမည်။

ဟူ၍ စာကိုရေးပြီးလျှင် ယောသက သတို့သားကိုခေါ်၍-

“ချစ်သား ယောသက ဤမည်သော ငါ့အပိုင်စားရသည့် ရွာမှာ ငါ့စာရင်းကိုင် သူဌေးငယ်ရှိသည်။ ဤစာကိုယူသွားပြီး ထိုစာရင်းကိုင် သူဌေးငယ်ထံ သွားပို့ပါလေ” ဆို၍ စာကိုပုဆိုးစွန်းမှာ ဖွဲ့ချည်ပေးလိုက် သည်။ ယောသက သတို့သားကို သတ်ဖို့ရန်သာ အားထုတ်ကြိုးပမ်း နေသော သူဌေးကြီးမှာ ယောသကငယ်စဉ်ကတည်းက စာတတ်အောင် မသင်ကြားစေခဲ့ပေ။ ထို့ကြောင့် ယောသကက စာမတတ်ဖြစ်ရသည်။

ဤသို့ဖြင့် ယောသကသတို့သားသည် မိမိအား သတ်မည့်စာကို ပုဆိုးစွန်းမှာ ဖွဲ့ချည်လျက် အိမ်မှထွက်၍-

“ဖခင်- အကျွန်ုပ်အား လမ်းခရီးမှာ စားသုံးစရာ ရိက္ခာမရှိပါ”ဟု ဆိုသည်။

“ချစ်သား လမ်းခရီးမှာ ရိက္ခာဆောင်သွားရန်မလိုပါ။ ခရီးအကြား ဤမည်သောရွာမှာ ငါ့မိတ်ဆွေ တောသူဌေးရှိသည်။ ထိုသူဌေးထံမှာ နံနက်စာစားသုံး၍ ရှေ့ဆက်သွားပါလေ”

“ကောင်းပါပြီ ဖခင်” ဆို၍ ဖခင်ကို ရှိခိုးပြီး အိမ်မှ ထွက်လာခဲ့သည်။ (ဤကား သတ္တမအကြိမ် စွန့်ပစ်ခံရခြင်းတည်း။)

ခရီးစဉ်အတိုင်းလာခဲ့ရာ ဖခင်ပြောလိုက်သော ရွာသို့ရောက်လျှင် တောသူဌေးအိမ်ကို စုံစမ်းမေးမြန်း၍ ရောက်သွားသည်။ သူဌေးကတော်နှင့် ရှေးဦး ဆုံသည်ဖြစ်၍ -

“အမောင်-အဘယ်အရပ်က လာခဲ့ပါသနည်း” မေးသည်။

“ကောသမ္မိပြည်က လာခဲ့ပါသည် မိခင်”

“အမောင်သည် အဘယ်သူ၏ ဃားဖြစ်ပါသနည်း”

“မိခင်ဖခင်တို့၏ မိတ်ဆွေဖြစ်သော သူဌေးကြီး၏သားဖြစ်ပါသည်”

“ယောသက သတို့သားဆိုသည်မှာ အမောင်လုလင်ပင် ဖြစ်ပါသလော”

“မိခင် ဟုတ်မှန်ပါသည်”

ယောသကသတို့သားအား မြင်လျှင်ပင် သူဌေးကတော်အား သားတည်းဟူသော ချစ်ခြင်း ဖြစ်လေသည်။

ထိုတောသူဌေးမှာ တစ်ဆယ့်ခြောက်နှစ်အရွယ် သမီးတစ်ယောက်ရှိသည်။ ရုပ်ရည်အဆင်းနှင့်ပြည့်စုံသည်။ သူဌေးသမီးကို စောင့်ရှောက်ရန် ခိုင်းစရာ အစေခံမတစ်ယောက်နှင့်အတူ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ပေါ်မှာ နေစေသည်။ ထိုခဏမှာ သူဌေးသမီးသည် အစေခံမကို ဈေးသို့ လွှတ်လိုက်သည်။ သူဌေးကတော်မြင်၍ လှမ်းခေါ်ပြီး မေးသည်။

“ဟဲ့ - အသင် အဘယ်သို့ သွားမည်နည်း”

“အရှင်မ သမီးက ခိုင်းသဖြင့် ဈေးသို့ သွားရပါမည်”

“ဈေးကိစ္စ ခဏထားဦး။ ဤနေရာသို့ ရှေးဦးစွာလာလှည့်။ ငါ ဧည့်သည်အား လုပ်စရာရှိသည်ကို လုပ်ပေးပြီးမှ သင့်သခင်မ ခိုင်းသည်ကို ပြုဘိလော့”

အစေခံမသည် သူဌေးကတော် စေခိုင်းသည့်အတိုင်း ပြုလုပ်စရာဟူသမျှကို လုပ်ဆောင်ပေးပြီးမှ ဈေးသို့သွား၍ ပြန်လာသည်။ ကြာမြင့်မှ ပြန်လာသောအစေခံမကို “ကြာမြင့်လှချည်လား”ဟု သူဌေးသမီးက ဆူပူကြိမ်းမောင်းသည်။ အစေခံမက-

“သခင်မ- အကျွန်ုပ်အား အမျက်မထွက်ပါလင့်။ သူဌေးသား ယောသက ရောက်လာသောကြောင့် သခင်မ၏မိခင်က ဤသို့ ဤသို့

သော အမှုကိစ္စကို ခိုင်းစေသဖြင့် အလုံးစုံကိုပြုပြီးမှ ဈေးသို့သွား၍ ပြန်လာရသည်။ ထို့ကြောင့် ကြာမြင့်ရပါသည် သခင်မ” ဟု ရှင်းပြသည်။

သူဌေးသား ယောသက ဟူသော အမည်ကိုကြားသိရလျှင်ပင် သူဌေးသမီးအား နှလုံးအိမ်တွင်းဝယ် ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာခဲ့သည်။ အဘယ့်ကြောင့် ဖြစ်သနည်းဟူမူ-

ယောသကသည် ရှေးဘဝ ကောတုဟလိက ဖြစ်စဉ်မှာ ယခုသူဌေးသမီးသည် ကိုကောတုဟလိက၏ မယားဖြစ်ခဲ့ဖူးသည်။ တစ်ကွမ်းစားမျှသော ဆွမ်းကိုချက်၍ အရှင်ပစ္စေကဗုဒ္ဓါအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုကောင်းမှု၏ အာနုဘော်ကြောင့် တမလွန်ဘဝသို့ ပြောင်းလဲခဲ့၍ ဤသူဌေးမျိုးမှာ သမီးဖြစ်လာသည်။ ဤသို့ရှေးဘဝက အတူနေခဲ့ဖူးသော ချစ်ခင်စုံမက်ခြင်းရှိသည်ဖြစ်၍ ယောသက ဟူသောအသံကြားသည်နှင့် သူဌေးသမီး၏ နှလုံးအိမ်ဝယ် ဆီစိမ်သည့်ဝှမ်းအလား နှစ်သက်ခြင်း ပီတိဖြစ်လာရသည်။

|မှတ်ဖွယ်။ ။ဤဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားသခင် ဟောတော်မူသည်ကား-

“ပုဗ္ဗေဝ သန္နိဝါသေန၊

ပစ္စုပ္ပန္န ဟိတေနဝါ။

ဧဝံ တံ ဇာယတေ ပေမံ၊

ဥပ္ပလံဝ ယတောဒကေ။ ။

မြန်မာပြန်။ ။ရှေးရှေးဘဝ၌ ပေါင်းသင်းကြည်ဖြူ အတူ နေခဲ့ဖူးသော ကြောင့်လည်းကောင်း၊ ပစ္စုပ္ပန်ဘဝ၌ အကျိုးတူ ဆောင်ရွက်ဖက်ဖြစ်သောကြောင့်လည်းကောင်း ဤအကြောင်း နှစ်ပါးကြောင့် မြင်လျှင်မြင်ချင်း ချစ်ခင်စုံမက် နှစ်သက်ရခြင်း ဖြစ်လေသည်။ ဥပမာသော်ကား ‘ရေမှာ ပေါက်ရောက်သော ကြာပန်းကဲ့သို့တည်း’ ဟူ၍ ဖြစ်သည်။ ။ ဤကား မှတ်ဖွယ်တည်း။|

ထိုအခါ သူဌေးသမီးက အစောင့်မကို မေးသည်။

“မိခင် - ထိုယောသကသူဌေးသား ယခုအဘယ်မှာပါနည်း”

“သခင်မ - အိပ်ရာမှာ အိပ်နေပါသည်”

“သူဌေးသားလက်ထဲမှာ တစ်စုံတစ်ခုသောဝတ္ထု ပါလာပါသလော”

“သခင်မ-သူပုဆိုးစွန်းမှာ စာတစ်စောင်ဖွဲ့ချည်ထားသည်ကို တွေ့ခဲ့ပါသည်”ဟု ဆိုလျှင် သူဌေးသမီးသည်-

“အဘယ်သို့သောအကြောင်းကို ရေးထားသောစာဖြစ်လေသနည်း” သိချင်စိတ်ဖြစ်လာသည်။ သို့ဖြစ်၍ မိခင်ဖခင်တို့ မမြင်မတွေ့ရအောင် အောက်သို့ဆင်းခဲ့ပြီး ဖွဲ့ချည်ထားသောစာကို ဖြေယူကာ မိမိအခန်းတွင်းသို့ ဝင်ခဲ့သည်။ အခန်းတွင်းရောက်သော် တံခါးပိတ်၍ စာကို ဖတ်ကြည့်ရာ-

“ဪ- အံ့ဩစဖွယ်ကောင်းပါတိသည်။ ဤသူမိုက်သည် မိမိကို သတ်မည့်စာကို ယူဆောင်လေဘိသည်။ အကယ်၍သာ ငါ မတွေ့မြင်ခဲ့လျှင် သူ့အသက်ရှိရာတော့မည်မဟုတ်” ဟုတွေးကြံပြီး စာကို ဖျောက်ဖျက်ပစ်လိုက်ကာ သူဌေးကြီးအနေမျိုးဖြင့် အောက်ပါစာကို အစားထိုးရေးသားလေသည်။

ဦးရီး-

ဤသူဌေးသားသည် ငါ၏သားဖြစ်သော ယောသကမည်သူပင်ဖြစ်သည်။ ထိုသတို့သားကို ငါပိုင်စားရာ ရွာတစ်ရွာမှ လက်ဆောင်ကို ယူဆောင်စေ၍ ဤမည်သော ဇနပုဒ်နေ သူဌေးသမီးနှင့် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာကိုပြုပြီးလျှင် မိမိနေထိုင်ရာ ရွာအလယ်၌ ဘုံခုနစ်ဆင့်ရှိသော အိမ်ဆောက်၍ တံတိုင်း ကာရံခြင်းဖြင့်လည်းကောင်း အစောင့်အရှောက်တို့ဖြင့်လည်းကောင်း၊ ကောင်းစွာစီမံခြင်းကို ပြုပါလော့၊ ဤသို့ပြုလျှင် ငါသည် ဦးရီးအား ပြုသင့်ပြုထိုက်သော အမှုကိစ္စကို သိပါမည်။

ယင်းသို့ စာကိုပြန်ပြင်ရေးပြီး ယောသက၏ ပုဆိုးစွန်းမှာ ပြန်လည်ဖွဲ့ချည် ပေးထားလိုက်သည်။

ယောသကသည် အိပ်ရာမှထ၍ စားသောက်ပြီး ထွက်ခွာသွားလေသည်။ နောက်တစ်နေ့နံနက်စောစောမှာ ထိုရွာသို့သွားရာ စာရင်းကိုင်

သူဌေးငယ်ကို အလုပ်ကိစ္စပြုလုပ်နေစဉ် တွေ့မြင်ရသည်။ စာရင်းကိုင် သူဌေးငယ်သည် ယောသကကို မြင်လျှင်-

“အမောင် - အဘယ်နည်း”ဟု မေးသည်။

“အကျွန်ုပ်၏ဖခင်သည် အသင့်ထံသို့ စာပို့ခိုင်းလိုက်ပါသည်”

“အမောင် - စာကိုပြပါလော့” ဆိုသဖြင့် စာကိုပြလေလျှင် စာရင်း ကိုင်သည် ကြည်ရွှင်နှစ်သက်လွန်းသဖြင့်-

“အို အချင်းတို့- ငါ့အရှင်သူဌေးကြီးသည် ငါ့အား ချစ်ခင် အားကိုးပုံကို သင်တို့ကြည့်ကြကုန်လော့၊ သူ့သားကြီးကို မင်္ဂလာကိစ္စစီမံဖို့ ငါ့ထံစာရေး စေလွှတ်လိုက်ပေသည်”ဟု ပြောဆိုပြီး သူဌေးသမီး ပြင်ရေး ပေးလိုက်သောစာပါအတိုင်း လျင်မြန်စွာဆောင်ရွက်ပေးလိုက်သည်။ ဤသို့ဖြင့် ယောသက သတို့သားသည် တောသူဌေးသမီးနှင့် ထိမ်းမြား လက်ထပ်ပြီး ဖြစ်လေတော့သည်။

ထို့နောက် စာရင်းကိုင်သူဌေးငယ်သည် အမှုကိစ္စကို ဆောင်ရွက် ပြီးစီးကြောင်း သတင်းစကားကို သူဌေးကြီးထံသို့ ပို့လွှတ်သိစေလိုက် သည်။ သူဌေးကြီး ကြားသိလျှင်-

“ငါပြုတိုင်းသော အမှုများသည် တစ်ခုမှဖြစ်မလာ၊ ငါမပြုသော အမှုများသည်သာ မရည်ရွယ်ဘဲ ဖြစ်ဖြစ်လာချေသည်”ဟု ကြီးစွာသော စိတ်နှလုံးမသာယာခြင်း ဖြစ်လေသည်။ သားအရင်းသေဆုံးမှုကြောင့် ဖြစ်သော သောကနှင့်ပေါင်း၍ ဝမ်းတွင်း၌ နှလုံးသွေးနှလုံးသား ပူလောင် လျက် ဝမ်းသွားခြင်းရောဂါ ပြင်းစွာဖြစ်လေသည်။

သူဌေးသမီးသည် ယောသက သတို့သားနှင့် လက်ထပ်ပြီးနောက် အစီအစဉ်တစ်ခု ပြုလုပ်ထားသည်။

“သူဌေးကြီးထံမှ တစ်စုံတစ်ယောက်လာခဲ့လျှင် ငါ့အား မသိစေဘဲ မည်သူမျှ ယောသကအား မပြောဆိုကြနှင့်”ဟူ၍ ဖြစ်သည်။

သူဌေးကြီးသည် ရောဂါဝေဒနာခံစားနေလျက်က “သည်သားအား ငါ၏ ပစ္စည်းဥစ္စာကို မပေးအံ့” ဟု စဉ်းစားပြီး အိမ်ရှိစာရင်းကိုင် တစ်ယောက်အား-

“ဦးရီး- ငါသားကိုမြင်လိုပါသည်။ တစ်ယောက်ယောက်ကို လွှတ်၍ ခေါ်ခိုင်းလိုက်ပါ” ဆိုသဖြင့် ယောက်ျားတစ်ယောက်ကို အခေါ်လွှတ် လိုက်သည်။ ထိုသူ အိမ်တံခါးဝသို့ရောက်စဉ်ပင်လျှင် သူဌေးသမီးက-

“အမောင်- အဘယ်ကိစ္စ ရှိပါသနည်း”ဟု မေးသည်။

“အရှင်မ - သူဌေးကြီး ရောဂါဝေဒနာ ဖြစ်နေပါသည်။ သူ့သားကို မြင်လို၍ အခေါ်လွှတ်လိုက်ပါသည်”

“အမောင် - မကျန်းမမာသော ဖခင်ကြီး အားရှိသေးသလော၊ သို့တည်းမဟုတ် အားနည်းနေပြီလော”

“အရှင်မ- ခွန်အားရှိပါသေးသည်။ အစားအစာလည်း စားသောက် နိုင်ပါသေးသည်” ဆိုလျှင် သူဌေးသမီးသည် ယောသကအား အသိမပေး မှု၍ အဝတ်အစား အိပ်ရာနေရာပေးကာ-

“ငါအကြောင်းပြန်မှ သွားပါ။ ယခုဆိုင်းငံ့နေပါဦး”ဟု ပြောဆို မှာထားသည်။

သူဌေးကြီးသည် တစ်ဖန် စာရင်းကိုင်အားမေးသည်။

“ဦးရီး အသို့နည်း၊ သင်သည် ငါသားထံသို့ လူစေလွှတ်ပါ၏လော”

“အရှင်- အကျွန်ုပ်စေလွှတ်လိုက်ပါသည်။ သွားသောယောက်ျား ပြန်မလာသေးပါ အရှင်”

“သို့ဖြစ်လျှင် အခြားတစ်ယောက်ကို စေလွှတ်လိုက်ဦးလော့” ဆို သဖြင့် လူတစ်ယောက်ကို ထပ်လွှတ်လိုက်သည်။ ထိုသူ့ကိုလည်း သူဌေး သမီးက ပြုစုလုပ်ကျွေး၍ တားမြစ်ထားလိုက်ပြန်သည်။

ထိုစဉ် သူဌေးကြီးရောဂါပြင်းထန်လာသည်။ အညစ်အကြေးစွန့်ရာ အိုးကို တစ်အိုးပြီးတစ်အိုး အဆက်မပြတ်အောင် လဲလှယ်ပေးရသည်ထိ ဖြစ်လာသည်။ သူဌေးကြီးက စာရင်းကိုင်အားမေးပြန်သည်။

“အသင်သည် အဘယ့်ကြောင့် ငါသားထံသို့ လူမလွှတ်ပါသနည်း”

“အရှင်-အကျွန်ုပ်စေလွှတ်သည်မှာ နှစ်ယောက်ရှိခဲ့ပါပြီ။ သွားသော သူများ ပြန်မလာသေးပါ”

“နောက်တစ်ယောက် ထပ်လွှတ်လိုက်ပါဦး”

အခြားတစ်ယောက်ကို ထပ်လွှတ်လိုက်ရပြန်သည်။ သူဌေးသမီးသည် သုံးကြိမ်မြောက် ရောက်လာသူကို စိစစ်မေးမြန်းရာ-

“အရှင်မ- သူဌေးကြီးရောဂါပြင်းထန်နေပါပြီ။ အစာသော်မျှ မဝင်တော့ပါ။ သေတော့အံ့မှူးမှူး ရှိနေပါပြီ” ဟု ပြောပြသည်။ သူဌေးသမီးက “ယခုအခါ သွားဖို့သင့်ပြီ” စဉ်းစားချိန်ဆ၍ ယောသက သတို့သားအား-

“ချစ်လင်- အရှင့်ဖခင်သည် မကျန်းမမာ ရောဂါဖြစ်နေပါသည်” ပြော ပြသည်။

“ချစ်နွှမ- သင်သည် ဘာစကားကို ပြောလိုက်ပါသနည်း”

“ချစ်လင်၏ဖခင်သည် ရောဂါပြင်းထန်စွာ ဖြစ်နေပါသည်ဟု သတင်း စကားကြားသိရပါသည်”

“သို့ဖြစ်လျှင် ငါတို့ အဘယ်သို့ပြုရပါမည်နည်း”

“ချစ်လင်- အရှင့်ဖခင်သူဌေးကြီး အပိုင်စားရသော ရွာတစ်ရာမှ လက်ဆောင်ကောင်းကိုယူဆောင်၍ ဖခင်ကြီးအား သွားတွေ့ကြပါစို့”

“ကောင်းပြီ” ဆို၍ လက်ဆောင်များကို စုဆောင်းကာ လှည်းတို့ဖြင့် တိုက်ယူလေသည်။ ထို့နောက် ယောသကအား သူဌေးသမီးက-

“ချစ်လင်- အရှင့်ဖခင်သည် အလွန်အားနည်းနေချေပြီ၊ ဤလက်ဆောင်များနှင့်အတူသွားရလျှင် ခရီးကြန့်ကြာလိမ့်မည်။ လက်ဆောင်အားလုံးကို ထားရစ်ခဲ့ဦးမှ ကောင်းမည်” ဆို၍ လက်ဆောင်ပစ္စည်းများကို မိမိ၏အမျိုးအိမ်သို့ ပေးပို့စေလိုက်သည်။ တစ်ဖန်-

“ချစ်လင်- ဖခင်ကြီးဆီရောက်လျှင် သင်သည် ဖခင်၏ ခြေရင်းမှာ နေပါ။ ကျွန်တော်မက ခေါင်းရင်းမှာနေပါမည်” ဟု မှာထားပြောဆိုပြီး လာခဲ့ကြသည်။ အိမ်သို့ရောက်လျှင် မှာထားသည့်အတိုင်း နေကြသည်။ ထိုစဉ်ကာလမှာ သူဌေးကြီးပက်လက်အိပ်နေသည်။ စာရင်းကိုင်က သူဌေးကြီးအား ခြေဆုပ်လက်နယ် ပြုပေးနေသည်။

“အရှင် သူဌေးမင်း- အရှင်၏သား ရောက်လာပါပြီ”

“ငါ့သား ယောသက အဘယ်မှာနည်း”

“အရှင့်သားသည် ခြေရင်းဘက်မှာ ရပ်နေပါသည်” ဆိုသဖြင့် ယောသကကိုကြည့်၍ စာရင်းကိုင်အား-

“ငါ့အိမ်မှာ ပစ္စည်းဥစ္စာ မည်မျှရှိပါသနည်း”

“အရှင်သူဌေးမင်း- ရွှေငွေတည်းဟူသော ဥစ္စာသည်ပင် ကုဋေလေး ဆယ်ရှိပါသည်။ နေ့စဉ် သုံးစွဲနေကျ ပစ္စည်းဘဏ္ဍာတို့အပြင် တောရွာ၊ လယ်၊ ကျွန်း၊ ကွဲနွား၊ ဆင်ယာဉ်၊ မြင်းယာဉ်၊ လှည်းယာဉ်တို့သည်ကား ဤမျှဤမျှ အရေအတွက်ရှိပါသည်”

“ဤဆိုအပ်ပြီးသော ပစ္စည်းဥစ္စာအားလုံးကို ငါ၏သား ယောသက အားပေးပါ၏”ဟု ဆိုမိလေသည်။ အမှန်စင်စစ်ကား “ဤပစ္စည်းများကို မပေးလို” ဟု ဆိုချင်သော်လည်း “ပေးပါ၏” ဟု ယောင်ယမ်းဆိုမိ လေသည်။ ထိုစကားကို သူဌေးသမီးကြားလျှင်-

“သူဌေးကြီးသည် မိမိစကားပြောမှားသွားသည့် အဖြစ်ကိုသိ၍ ပြန်ပြင် ပြောလေရာ၏” တွေး၍ စိုးရိမ်ပူပန်သော သွင်ဟန်ဆောင်လျက် ငိုယိုမြည်တမ်းကာ-

“ဖခင်သူဌေးကြီးသည် အဘယ်သို့သော အကြောင်းကြောင့် ဤ စကားကိုပြောဆိုဘိသနည်း။ ကြားရသောစကား နိမိတ်မရှိပါ” ပြောဆို လျက် သူဌေးကြီး၏ရင်ခွင်ပေါ်သို့ ဦးခေါင်းတိုးဝှေ့ကာ သူဌေးကြီး စကား ပြောခွင့်မရအောင် ပြုလုပ်နေသည်။ ထိုစဉ်မှာပင် သူဌေးကြီး သေလွန်ခဲ့ လေသည်။

သူဌေးကြီး သေလွန်သည်ရှိသော် ဥတေနမင်းကြီးအား ကြား လျှောက်ကြသည်။ ရုပ်အလောင်းကို ကောင်းစွာသဂြိုဟ်စေပြီး-

“သူဌေးကြီးမှာ အမွေဆက်ခံမည့်သားသမီး ရှိပါသလော” မေး တော်မူသည်။

“အရှင်မင်းကြီး - သူဌေးကြီးမှာ သားတစ်ယောက်ရှိပါသည်။ ‘ယောသက’ဟု ခေါ်ပါသည်။ အလုံးစုံသော ပစ္စည်းဥစ္စာကို ထိုယောသက အား ဆောင်နှင်းပြီးမှသာ ကွယ်လွန်သွားပါသည်” လျှောက်ကြသည်။

ဥတေနမင်းသည် တစ်နေ့မှာ ယောသကကို ခေါ်စေသည်။ ထိုခေါ် သောနေ့မှာ မိုးရွာသွန်းသဖြင့် မိုးရေသည် မင်းရင်ပြင်ဝယ် ထိုထိုသော အရပ်မှာ ရေအိုင်ငယ်များဖြစ်နေခဲ့သည်။ ယောသကသည် မင်းကို ဖူးမြော် အံ့ဟု သွားသည်ရှိသော် ရေအိုင်ငယ်များကို ခုန်လွှား၍သွားလေသည်။

ထိုကို ဥတေနမင်းက နန်းတော်လေသာပြတင်းမှ မြင်လိုက်ရသည်။
နန်းတော်သို့ရောက်၍ ရှိခိုးနေသော ယောသကကိုမေးသည်။

“အမောင်လုလင်-ယောကမည်သောသူသည် အသင်ပေလော”

“မှန်ပါသည် အရှင်မင်းကြီး”ဟု လျှောက်ထားပြီးမှ-

“မှန်လှပါ အရှင်မင်းကြီး - ကျွန်တော်မျိုး၏ဖခင်သည် သေလွန်ခဲ့
ပါပြီ” လျှောက်တင်ပြန်သော်-

“သင့်ဖခင် သေလွန်သဖြင့် စိုးရိမ်ကြောင့်ကြ ပူဆွေးမနေပါနှင့်၊
သင့်ဖခင် အမွေဖြစ်သော သူဌေးရာထူးကို သင့်အားသာလျှင် ငါ
ပေးသနားတော်မူမည်” ဟု ဥတေနမင်း မိန့်တော်မူ၍ ပြန်စေလိုက်သည်။
ယောသကသည် အပြန်တွင်လာခဲ့စဉ်က ခုန်လွှားခဲ့သော ရေအိုင်သို့
ရောက်လျှင် မခုန်လွှားတော့ဘဲ ရေအိုင်တွင်းဆင်း၍သွားသည်။ ထိုကို
ကြည့်နေသော ဥတေနမင်းက မြင်၍ ပြန်ခေါ်စေပြီး-

“အမောင်လုလင် ယောသက အသို့နည်း၊ သင်သည် ငါ့ထံသို့
လာခဲ့စဉ်က ရေအိုင်ငယ်ကို ခုန်ကျော်၍လာခဲ့သည်။ ယခုအပြန်တွင်မူ
ရေအိုင်တွင်း ဆင်း၍သွားဘိသည်။ အကြောင်းအသို့ရှိသနည်း” မေးတော်
မူသည်။

“မှန်လှပါအရှင်မင်းကြီး- ကျွန်တော်မျိုးသည် လာစဉ်ကာလက
သူငယ်ဖြစ်သောကြောင့် ကစားခုန်လွှား၍ သွားသော်လည်း တင့်တယ်
ပါသည်။ ယခုအပြန်တွင်မူ အရှင်မင်းကြီးက ကျွန်တော်မျိုးအား သူဌေး
ရာထူးပေးသနားတော်မူမည် မိန့်ကြားခဲ့ပြီးဖြစ်ပါသည်။ ဂုဏ်သရေရှိ
သူဌေးကြီးတစ်ဦးအနေဖြင့် ဖြည်းညင်းသက်သာ သိမ်မွေ့သောသဘော
ဖြင့် သွားလာအပ်၏ဟူ၍ ဆင်ခြင်မိသောကြောင့် အပြန်ခရီးမှာ ရေအိုင်
တွင်းမှသက်ဆင်း၍ သွားခဲ့ရပါသည် အရှင်မင်းကြီး”

လျှောက်ထားသောစကားကို ကြားသိလျှင် ဥတေနမင်းကြီးက “ဤ
ယောက်ျားသည် ပညာရှိပါပေသည်” ကြံဆင်ခြင်တော်မူ၍ သူဌေးရာထူး
ဌာနန္တရကို လေးမြတ်ချီးကျူးသောအားဖြင့် ယောသကအား ပေးသနား
တော်မူလိုက်လေသည်။

တစ်နေ့မှာဖြစ်သည်။

သူဌေးရာထူးရရှိပြီးသော ယောသကသူဌေးသည် ရထား စီးနင်းပြီး မြို့ကို လက်ယာရစ် လှည့်လည်ကြည့်ရှုသည်။ ထိုစဉ် သူဌေးကတော်သည် အစေခံမ ကာဠီနှင့်အတူ စကားပြောဆိုနေသည်။

“မိခင်ကာဠီ၊ သင်မွေးမြူထားသော ယောသကအား ဤမျှ အတိုင်း အရှည်ရှိသော စည်းစိမ်ချမ်းသာသည် ကျွန်တော်မျိုးမကို အမှီပြု၍ ဖြစ်လာရပေသည်”

“အရှင်မ- အဘယ့်ကြောင့်ပါနည်း”

“မိခင်ကာဠီ- ဤသူသည် မိမိအားသတ်စေမည့်စာကို ပုဆိုးစွန်းမှာ ဖွဲ့ချည်၍ ကျွန်တော်မအိမ်သို့ ရောက်လာခဲ့သည်--” စသည်ဖြင့် အလုံးစုံကို ပြန်ပြောပြသည်။ ကာဠီကလည်း-

“အရှင်ချစ်သမီး- အသင်သည် ဤမျှကိုသာသိမြင်လေသည်။ ဤသူကို သူဌေးကြီးသည် နုနယ်သေးကွေး မွေးကင်းစအခါမှစ၍ သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားသည်။ မအောင်မြင်ခဲ့ပါ---” စသည်ဖြင့် ဖြစ်ကြောင်း ကုန်စင်ကို ပြန်လည်ပြောပြသည်။

“မိခင်ကာဠီ- စင်စစ်အားဖြင့် သူဌေးကြီးသည် အလွန်ဝန်လေးသော အမှုကို ပြုမိလေသည်တကား--” ဟု ပြောဆိုနေကြစဉ် ယောသကသူဌေး မြို့လှည့်ရာမှ ပြန်ရောက်လာသည်။ ယောသကသူဌေးကိုမြင်လျှင် သူဌေးကတော်က-

“ဤမျှလောက်သော စည်းစိမ်ချမ်းသာသည် ငါ့ကိုအမှီပြု၍ ဖြစ်လေသည်” တွေး၍ ရယ်မောလေသည်။ ယောသကသူဌေးက-

“ဘုကြောင့် ရယ်မောရသနည်း” မေးသည်။

“အကြောင်းတစ်ခုကို တွေးမိ၍ ရယ်ပါသည်”

“ဘာအကြောင်းနည်း၊ ငါ့ကို ပြောလော့” ဆိုသော်လည်း မပြောဘဲ နေလျှင်-

“သင် အကယ်၍ မပြောဆိုခဲ့လျှင် သင့်ကို သန်လျက်ဖြင့် ခုတ်ပိုင်း ဖြတ်ရပေလိမ့်မည်” ဆို၍ သန်လျက်ကိုဆွဲထုတ်သည်။ သည်သောအခါမှ-

“ချစ်လင်-သင်သည် ဤမျှအတိုင်း အရှည်ရှိသော စည်းစိမ်ချမ်းသာကို ငါ့အားအမှီပြု၍ ရလေသည်ကို ဆင်ခြင်မိ၍ ရယ်မောပါသည်” ဖြေဆိုသည်။

“ဘဝတစ်ပါး ကွယ်လွန်သွားသော ငါ့ဖခင်သည် သူ့ဥစ္စာကို ငါ့အား ဆောင်နှင်းပေးအပ်ခဲ့သည်သာဖြစ်သည်။ ဤသို့ ပေးအပ်ဆောင်နှင်း ရာမှာ သင့်အားထုတ်မှု အဘယ်မှာရှိသနည်း” ပြောဆိုသည်တွင် သူဌေး ကတော်က စဆုံးစုံလင် ပြန်ပြောပြသည်။ သို့သော် မယုံကြည်နိုင်ဖြစ်နေ သဖြင့် မိခင်ကာဠိအား ဟုတ်မဟုတ် မေးမြန်းရာ ကာဠိသည်လည်း ငယ်နု စဉ်ကတည်းက ခုနစ်ကြိမ်တိုင်တိုင် သူဌေးကြီး သတ်ခိုင်းသည့်အဖြစ်ကို ပြောပြပြီး-

“ယခု သင်ချစ်သားသည် သေခြင်းမှ ကင်းလွတ်လေပြီ။ ယခု အပိုင်း စား ရွာမှလာခဲ့၍ ပစ္စည်းဥစ္စာ အဆောင်အရွက်နှင့်တကွ သူဌေးရာထူး ဌာနန္တရ ရရှိပေသည်ချစ်သား”

သည်အခါမှ ယောသကသူဌေးသည်-

“ဤအမှုသည် ဝန်လေးစွတကား၊ ဤသို့သဘောရှိသော သေခြင်းမှ လွတ်မြောက်လာသော ငါ့အား မေ့မေ့လျော့လျော့ဖြင့် အသက်မရှင်သင့်။ မမေ့မလျော့သာ ဖြစ်သင့်ပေသည်” ကြံစည်တွေးတော ဆင်ခြင်၍ နေ့စဉ် အသပြာတစ်သိန်းကို ပေးကမ်းစွန့်လွှတ်ပြီး ဖုန်းတောင်းယာစကာမှ အစပြု၍ ပေးကမ်းလှူဒါန်းလေသည်။ ထိုယောသကသူဌေး၏ အလှူ တော်ကို မိတ္တသူကြွယ်က တာဝန်ယူကြီးကြပ်၍ ဆောင်ရွက်ပေးရ လေသည်။

ဤကား ယောသကသူဌေး ဖြစ်စဉ်တည်း။



သာမာဝတီမိဖုရား ဖြစ်စဉ်

အထက်ပါ ဖြစ်ရပ်များနှင့် မရှေးမနှောင်းကာလအတွင်းမှာ ဖြစ်သည်။ ဘဒ္ဒဝတီပြည်မှာ ဘဒ္ဒဝတီမည်သော သူဌေးတစ်ဦး ရှိသည်။ ယင်းသူဌေးသည် ကောသမ္မိပြည်မှ ယောသကသူဌေး၏ မမြင်ဖူးသော မိတ်ဆွေဖြစ်သည်။ ပြည်နှစ်ပြည်မှ ရောက်လာကုန်သော ကုန်သည်တို့ ထံမှ ကြားသိရသော တစ်ဆင့်စကားဖြင့် အဆွေခင်ပွန်းအဖြစ်သို့ ရောက်ခဲ့ ကြသည်။ အပြန်အလှန် လက်ဆောင်များပေးပို့၍ ခင်မင်ရင်းနှီးမှု ရယူခဲ့

ကြသည်။ တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသော်လည်း ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ ဖြစ်နေခဲ့ကြသည်။

နောက်ကာလတွင် ဘဒ္ဒဝတီပြည်၌ အဟိဝါတမည်သော ကူးစက် ရောဂါကပ် ကျရောက်ခဲ့သည်။ ထိုကပ်ရောဂါကျရောက်လျှင် ရောဂါ ဖြစ်ရာအရပ်မှ ကိုယ်လွတ်ထွက်ပြေးနိုင်မှ သက်သာကင်းလွတ်နိုင်သော သဘောရှိသည်။ ဘဒ္ဒဝတီသူဌေးလည်း မယားဖြစ်သူနှင့် သမီးဖြစ်သူ မယ်သာမာနှင့်အတူ ယောသကသူဌေးကို ရည်မှန်းတောင့်တပြီး ကောသမ္မိ ပြည်သို့လာခဲ့ကြသည်။ လမ်းခရီးမှာပင် ပါလာသောရိက္ခာများ ကုန်ခန်းခဲ့ လေသည်။ သို့ဖြစ်၍ လေပူနေပူဖြင့်လည်းကောင်း၊ မွတ်သိပ်ဆာလောင် ခြင်းဖြင့်လည်းကောင်း ငြိုငြင်ပင်ပန်းသော ကိုယ်ဖြင့် ကောသမ္မိပြည်သို့ ရောက်လာခဲ့သည်။ ရေမိုးရလွယ်သောနေရာမှာ တန့်ရပ်နားနေပြီး ရေမိုး ချိုးကာ မြို့တံခါးအနီး ဇရပ်တစ်ခုမှာ ခိုဝင်နားနေကြသည်။ နားနေစဉ်မှာ ဘဒ္ဒဝတီသူဌေးက မယားနှင့် သမီးတို့အား အောက်ပါအတိုင်း ပြောပြသည်။

“ချစ်ရှင်မ- သည်လိုပုံစံဖြင့် သည်အတိုင်းသွားကြပါလျှင် ကိုယ့်ကို မွေးခဲ့သော မွေးမိခင်ပင်ဖြစ်လင့်ကစား စိတ်နှလုံးကို ကြည်သာစေနိုင်မည် မဟုတ်ပါ။ ငါ့မိတ်ဆွေ ယောသကသူဌေးသည် ခရီးသွားသူ၊ အထီး ကျန်သူ အစရှိသူတို့အား နေ့တိုင်း စွန့်ကြဲပေးကမ်း လှူဒါန်းနေသည်။ အလှူမဏ္ဍပ်သို့ သမီးငယ်ကိုသွားစေပြီး အစာအာဟာရဆောင်ယူစေကာ နှစ်ရက်သုံးရက် ဤဇရပ်မှာသာ တည်းခိုနားနေပြီးမှ မိတ်ဆွေယောသက သူဌေးထံ သွားကြပါစို့”

“ကောင်းပါပြီအရှင်”

နောက်နေ့ မိုးသောက်လျှင် ခရီးသွားသူ၊ အထီးကျန်သူတို့သည် အစာ အာဟာရအလို့ငှာ သွားကုန်သည်ရှိသော် မိဘတို့က သမီးအား-

“ချစ်သမီး- သင်သည် သွား၍ ငါတို့စားရန် အာဟာရကို သွား ဆောင်ယူချေ” စေလွှတ်သည်။ သမီးပျိုမယ်သာမာသည် စည်းစိမ်ရှင် ဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေအရ အရှက်ကို ငဲ့မနေနိုင်တော့ဘဲ ခွက်ကိုလက်စွဲကာ အများနှင့်အတူသွား၍ အစာအာဟာရတောင်းသည်။

“ချစ်သမီး- ဘယ်နှယောက်စာ ယူမည်နည်း”

“သုံးယောက်စာယူပါမည်” ဆိုသဖြင့် သုံးယောက်စာရလာခဲ့သည်။ မယ်သာမာသည် အစာအာဟာရ ဆောင်ယူခဲ့ပြီး သုံးယောက်သား တစ်ပြိုင်နက်စားရန် ထိုင်ကြသည်။ မိခင်နှင့် သမီးတို့က ဘဒ္ဒဝတီ သူဌေး အား ဤသို့ဆိုသည် -

“အရှင် - ပျက်စီးခြင်းမည်သည်ကား ကြီးကျယ်သော အမျိုးတို့အား လည်း ဖြစ်တုတ်လေ့ရှိပါသည်။ ကျွန်တော်မတို့ကိုမူမသိ၊ မထောက်ဘဲ အရှင်သာလျှင် ဝအောင်စားပါ။ ဘာကိုမှ ကြံစည်တွေးတောပြီး အောက် မေ့မနေပါနှင့်” ပြောဆို တောင်းပန်ကာ သူဌေးအား ကျွေးမွေးကြသည်။ သူဌေးသည် စားသောက်ပြီးသော် အစာမကြေနိုင်သောကြောင့် နံနက် မိုးသောက်လျှင် သေလွန်လေသည်။

ထိုနေ့မှာ တစ်ဖန် မယ်သာမာသည် အစာယူရန် သွားပြန်သည်။ နှစ်ယောက်စာရခဲ့သည်။ မိခင်သည်လည်း ကွယ်လွန်သွားပြန်သည်။ မယ်သာမာသည် တစ်ယောက်တည်းငိုကြွေးမြည်တမ်းလျက် စိတ် ဆင်းရဲသည်ထက် ဆာလောင်မွတ်သိပ်မှုက လွန်ကဲသောကြောင့် မိုး သောက်လျှင်ပင် အများနှင့်အတူ သွားရပြန်သည်။ မိတ္တသူကြွယ်သည် မယ်သာမာကိုမြင်၍ -

“ချစ်သမီး - ဘယ်နှယောက်စာ ယူမည်နည်း”

“တစ်ယောက်စာသာ ယူပါမည်”

“သမီး- သင်သည် သုံးရက်လုံးလုံး ထမင်းကိုယူ၍လည်း ပမာဏကို မသိ၊ ထို့ကြောင့် သင့်အတွက် ထမင်းမရှိပြီ၊ သူယုတ်မ ထွက်သွားလေ လော့။ ယနေ့မှ သင်၏ဝမ်းပမာဏကို သိသလော” အပြောခံရလျှင် မယ်သာမာသည် ရှက်လွန်းသဖြင့် -

“အရှင်- အဘယ်စကားကို ဆိုပါသနည်း” ပြန်မေးမိသည်။

“သင်သည် ရှေးဦးနေ့က သုံးယောက်စာယူသည်။ ယမန်နေ့က နှစ်ယောက်စာယူသည်။ ယနေ့ တစ်ယောက်စာသာယူသည်။ သင်သည် ယနေ့မှ သင့်ဝမ်းပမာဏကို သိသည် ဆိုရပေသည်”

“အရှင်-ကျွန်တော်မအဖို့ချည်း ယူသည် ထင်တော်မမူပါနှင့်”

“အဘယ့်ကြောင့် ဤသို့ ယူသနည်း”

“အရှင်-ပထမနေ့က သုံးယောက်ဖြစ်သည်။ ယမန်နေ့က နှစ် ယောက်ဖြစ်သည်။ ယနေ့မှာ တစ်ယောက်တည်းသာ ဖြစ်ပါတော့သည်”

“အဘယ်အကြောင်းကြောင့် ဤသို့ ဖြစ်ရသနည်း” မေးလာသဖြင့် မယ်သာမာသည် အလုံးစုံကို ပြန်ပြောပြသည်။ အကြောင်းစုံကို သိရှိရလျှင် မိတ္တသူကြွယ်သည် မျက်ရည်ကျပြီး သနားခြင်းကြီးစွာဖြစ်ကာ-

“ချစ်သမီး-ဤသို့သော ဆင်းရဲဒုက္ခ ကြုံတွေ့ရသည်ဟု စိုးရိမ် ကြောင့်ကြ မဖြစ်ပါနှင့်တော့။ သင့်ဖခင် ဘဒ္ဒဝတီသူဌေး မရှိသည့်အခါမှ စ၍ ငါ့သမီးပင် ဖြစ်ပေတော့သည်” ဖျောင်းဖျော့ပြောဆိုပြီး ဦးခေါင်းမှာ နမ်းရှုပ်ကာ အိမ်သို့ ခေါ်ဆောင်ခဲ့၍ သမီးကြီးအရာ၌ ထားလေသည်။

မိတ္တသူကြွယ်၏ သမီးကြီးအဖြစ်သို့ ရောက်ပြီးသော မယ်သာမာ သည် အလှူမဏ္ဍပ်၌ ဆူညံသော အသံကိုကြား၍-

“ဖခင်-ဤလူတွေ၏ အသံတိတ်ဆိတ်သည်ကိုပြု၍ အဘယ့်ကြောင့် မပေးလှူပါသနည်း”

“ချစ်သမီး-မစွမ်းနိုင်ပါ”

“ဖခင်-တတ်နိုင်ကောင်းပါသည်”

“အဘယ်သို့ပြုမည်နည်း ချစ်သမီး”

“ဖခင်-အလှူမဏ္ဍပ်ကို ကာရံ၍ တစ်ယောက်စီသာ ဝင်လောက် သော တံခါးနှစ်ပေါက်ယှဉ်ဖောက်ပြီး တစ်ပေါက်မှဝင်စေကာ တစ်ပေါက် မှ ထွက်စေပါ ဖခင်။ ဤသို့ပြုလျှင် အသံတိတ်ဆိတ်ပါလိမ့်မည်”

“ချစ်သမီး သမီးဆိုသော စကားသည် သင့်မြတ်ပါပေသည်” ဟု မယ်သာမာဆိုသောအတိုင်း ပြုလုပ်လေသည်။ (မယ်သာမာဟူသည် ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအဆင်းရှိသဖြင့် “သာမာ”အမည် တွင်ခဲ့ရာမှ အကာအရံကို ပြုအပ်သောကြောင့် “သာမာဝတီ” ဟု ဖြစ်လာသည်။)

ဤသို့ ပြုစီရင်ပြီး ပေးလှူသောနေ့မှစ၍ အလှူမဏ္ဍပ်သည် ဆူညံသံမရှိ ဖြစ်လေသည်။ ယောသကသူဌေးသည် ရှေးအခါက ထိုဆူညံသံကို နားထောင်လျက် “ငါ့အလှူမဏ္ဍပ်မှ အသံတည်း” ဟု နှစ်သက်ဝမ်းသာနေခဲ့သည်။ နှစ်ရက်သုံးရက် အသံမကြားရသည်ရှိသော် မိမိထံ ခစားရောက်လာသော မိတ္တသူကြွယ်အား မေးသည်။

“အသင်သည် တောင်းရမ်းလာသူတို့အား အလှူမပေးပြီလော”

“ပေးလှူနေပါသည် အရှင်”

“အသံမကြားရသည်မှာ နှစ်ရက်သုံးရက် ရှိချေပြီတကား”

“အရှင်-အသံတိတ်ဆိတ်အောင်ပြု၍ ပေးလှူနေသောကြောင့် ဖြစ်ပါသည်”

“ဘယ်သူပြုသနည်း”

“အကျွန်ုပ်သာ ပြုပါသည်”

“ယခင်က ဘာကြောင့် ဤသို့ မပြုသနည်း”

“မသိသောကြောင့် မပြုရပါ”

“ယခုမှ ဘာကြောင့် သိရပြန်ပါသနည်း”

“အကျွန်ုပ်၏သမီး ပြောပြသောကြောင့် သိရပါသည်”

“အသင့်မှာ ငါမသိသော သင့်သမီးဟူသည် ရှိသေးသလော” မေးလာသဖြင့် မိတ္တသူကြွယ်သည် ကြားသိခဲ့ရသည့်အတိုင်း ပြောပြပြီးနောက် “သာမာဝတီကို သမီးကြီးအရာ၌ထားသည်” ဟု ပြောပြသည်။ ယောသက သူဌေးက -

“ဤအကြောင်းကို ငါ့အား ဘာကြောင့်မပြောမဆိုဘိသနည်း။ ငါ့မိတ်ဆွေ၏ သမီးသည် ငါ့သမီးပင် ဖြစ်သည်မဟုတ်လော” ဆို၍ သာမာဝတီကို ခေါ်စေပြီးလျှင်-

“ချစ်သမီး သင်သည် ငါ့မိတ်ဆွေ ဘဒ္ဒဝတီသူဌေးသမီး ဟုတ်ပါသလော”

“ဟုတ်ပါသည် ဖခင်”

“ချစ်သမီး-သို့ဖြစ်လျှင် ဘာမှ မစိုးရိမ်မကြံစည်ပါလင့်၊ ငါ့မိတ်ဆွေ၏ သမီးသည် ငါ့သမီးပင် ဖြစ်ပေတော့သည်” ပြောဆိုကာ သာမာဝတီ၏ ဦးခေါင်းကို နမ်းရှုပ်ပြီးနောက် အခြံအရံအတွက် အမျိုးသမီးငါးရာပေး၍ မိမိ၏ သမီးကြီးအရာ၌ ထားလေသည်။

တစ်နေ့မှာ ဖြစ်သည်။

ကောသမ္မိပြည်မှာ ပွဲလမ်းသဘင် ကျင်းပသည်။ ပွဲနေ့မှာ အပြင်သို့ ထွက် လေ့မရှိသော အမျိုးသမီးများသည်ပင် မိမိတို့ အခြံအရံနှင့်အတူ မြစ်ဆိပ်သို့ လမ်းလျှောက်၍ ရေချိုးသွားကြရသည်။ ထိုနေ့၌ သာမာဝတီ သည်လည်း မိမိအခြံအရံ မိန်းမတို့နှင့်အတူ မင်းရင်ပြင်ကို ဖြတ်သန်း၍ မြစ်ဆိပ်သို့ ရေချိုးသွားသည်။ ဥတေနမင်းသည် နန်းတော်၏ လေသာပြတင်းမှာရပ်လျက် ကြည့်လတ်သော် သာမာဝတီကိုမြင်လျှင်-

“ဤအမျိုးသမီးကား အဘယ်သူ၏ ကချေသည်နည်း” မေးသည်။

“အရှင်မင်းမြတ်-မည်သူတစ်ဦးတစ်ယောက်၏ ကချေသည်မှ မဟုတ်ပါ”

“ကချေသည်မဟုတ်ခဲ့သော် အဘယ်သူ၏ သမီးပေနည်း”

“အရှင်မင်းမြတ်-ယောသကသူဌေး၏ သာမာဝတီမည်သော သမီး ဖြစ်ပါသည်” ဟုလျှောက်ကြသည်တွင် ဥတေနမင်းသည် သာမာဝတီကို မြင်ကတည်းကပင်လျှင် ချစ်ခင်နှစ်သက်လှသဖြင့် သူဌေးကြီးထံသို့-

“သင့်သမီးကို ငါ့ထံ ပို့ပေးလိုက်ပါ” ဟု သတင်းစကား စေလွှတ် လိုက်လေသည်။

“အရှင်မင်းကြီး မစေလွှတ် မပို့ဆက်ဝံ့ပါ”

“သူဌေးကြီး- ဤသို့မပြုလင့်၊ ပို့ဆက်မှာသာ ပို့ဆက်လိုက်ပါ”

“အရှင်မင်းမြတ် ကျွန်တော်မျိုးတို့ သူဌေးမျိုးမည်သည်ကား မိမိတို့ သမီးဖြစ်သူကို ရိုက်နှက်၍ ပို့ဆောင်ရမည့်အဖြစ်ကို တွေးခွံ့ကြောက်ထိတ် ခြင်းရှိလှပါသည်။ ထို့ကြောင့် မပို့ဆက်နိုင်ပါ” လျှောက်ထားလေသော် မင်းကြီးသည် အမျက်ထွက်၍ သူဌေးကြီးအိမ်ကို မင်းတံဆိပ်ခတ်စေပြီး သူဌေးလင်မယားကို အိမ်အပြင်သို့ ဆွဲထုတ်ထားလိုက်သည်။ သာမာဝတီ သည် ရေချိုးရာမှ ပြန်လာလျှင် အိမ်တွင်းသို့ ဝင်ခွင့်မရသည်ဖြစ်၍-

“ဖခင်-ဤကိစ္စကား ဘယ်လိုပါနည်း”

“ချစ်သမီး-မင်းကြီးသည် အသင့်ကို တောင်းဆိုရန် စေလွှတ်လာ သည်။ ငါတို့က မပေးနိုင်ဟုဆိုလေသော် အိမ်ကို တံဆိပ်ခတ်စေ၍ ငါ တို့ကို အိမ်အပြင်သို့ ထုတ်ထားလိုက်သည် ချစ်သမီး”

“ဖခင်-အရှင် ဖခင်တို့သည် ဝန်လေးသောအမှုကို ပြုမိကြပေသည်။ ပြည့်ရှင်မင်းကြီးက စေလွှတ်အပ်သည်ကို အဘယ့်ကြောင့် မပေးဟု ငြင်းပယ်ရပါသနည်း။ မငြင်းပယ်ဘဲ ငါ၏သမီးကို အခြံအရံနှင့်တကွ ယူ ဆောင်ပါလျှင် ပေးပါမည်ဟု ဤမျှကိုသာ ဆိုရပါမည် ဖခင်”

“ချစ်သမီး-သင်သမီး သဘောကျနှစ်သက်သည် ဆိုပါလျှင် ကောင်း ပါပြီ၊ သင်ပြောသောအတိုင်း ပြုပါမည်” ဆို၍ မင်းကြီးအား သတင်း စကား ပို့စေသည်။ မင်းကြီးသည်-

“ကောင်းပြီ”ဟု ဝန်ခံ၍ သာမာဝတီကို အခြံအရံနှင့်တကွ ဆောင်ယူပြီး လျှင် အဘိသိက်သွန်း၍ မြတ်သော မိဖုရားကြီးအရာ၌ ထားလေသည်။

ဤကား သာမာဝတီမိဖုရားကြီး၏ ဖြစ်စဉ်တည်း။



ဝါသုလဒတ္တမိဖုရားဖြစ်စဉ်

ဥတေနမင်းကြီးမှာ သာမာဝတီမိဖုရားကြီးအပြင် ဝါသုလဒတ္တ မိဖုရားကြီးလည်း ရှိပေသေးသည်။ ထိုဝါသုလဒတ္တမိဖုရားကြီးသည် ဥဇ္ဇေနီပြည် စက္ကပဇ္ဇောတမင်း၏ သမီးတော်ဖြစ်သည်။ ဥတေနမင်း၏ မိဖုရားဖြစ်လာပုံမှာ ဤသို့ဖြစ်သည်။

ဥဇ္ဇေနီပြည်မှာ စက္ကပဇ္ဇောတမင်း မင်းပြုသည်။ ထိုမင်းကြီးသည် တစ်နေ့မှာ ဥယျာဉ်တော်မှအပြန် မိမိ၏ထီးနန်းစည်းစိမ်ကို ကြည့်၍ -

“ဤကဲ့သို့သော စည်းစိမ်ချမ်းသာမျိုး တခြားသောသူမှာကော ရှိပါ သလော” မေးတော်မူသည်။ အမတ်တို့က -

“အရှင်မင်းမြတ်၏ စည်းစိမ်ချမ်းသာသည် အဘယ်မှာ ပြောပ လောက်ပါမည်နည်း။ ကောသမ္ဗီပြည် ဥတေနမင်း၏ စည်းစိမ်ချမ်းသာ ကား သည့်ထက်ကြီးကျယ်လှပါသည်” ဖြေကြား လျှောက်ထားကြသည်။

“သို့ဖြစ်လျှင် ထိုဥတေနမင်းကို ဖမ်းယူမည်”

“ဥတေနမင်းကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပါ အရှင်မင်းမြတ်”

“တစ်ခုခုကို ပြုလုပ်၍ ဖမ်းယူမည်သာတည်း”

“အရှင်မင်းမြတ် မဖမ်းယူနိုင်ပါ”

“ဘုကြောင့် မဖမ်းယူနိုင်သနည်း”

“အရှင်မင်းမြတ်-ဥတေနမင်းသည် ဟတ္ထိကန္တအတတ်ကို တတ်ထား သည်။ မန္တန်ကို အပြန်ပြန် အလှန်လှန် ရွတ်အံ၍ ဟတ္ထိကန္တစောင်းကို တီးပြီး ဆင်တို့ကို ပြေးစေနိုင်သည်။ ဖမ်းချင်လည်း ဖမ်းယူနိုင်သည်။ သူနှင့် တူသော မင်းမရှိသေးပါ။ ထိုမင်းမှာ ဆင်ယာဉ်နှင့် ပြည့်စုံလှသည်။ ထို့ ကြောင့် ဥတေနမင်းကို ဖမ်းယူနိုင်မည် မဟုတ်ပါ”

“မည်သို့ဆိုစေ ငါသည် ဥတေနမင်းကို ဖမ်းယူလိုသည်။ သင်တို့ ကြံဆကြပါကုန်”

“အရှင်မင်းမြတ် - အရှင်မင်းမြတ်သည် ဥတေနမင်းကို မလွဲတမ်း အနိုင်ရလိုပါမူ သစ်သားဆင်ရုပ်ကို ပြုလုပ်စေပြီး ဥတေနမင်း၏ နိုင်ငံ အနီးသို့ စေလွှတ်လိုက်ပါလော့။ ထိုမင်းသည် ဆင်ကောင်း၊ မြင်းကောင်း ရနိုင်မည်ဆိုလျှင် ဝေးသောအရပ်သို့ပင် သွားရောက်တတ်သည်။ သစ်သားဆင်ရုပ်ဖြင့် များခေါ်၍ လာရောက်သော ထိုမင်းကို ဖမ်းယူနိုင် ကောင်းပါသည် အရှင်မင်းမြတ်”

အမတ်တို့ လျှောက်ထားသောအကြံကို စက္ကပဇ္ဇောတမင်း သဘောကျ၍ သစ်သားဖြင့်ပြီးသော စက်တပ်ဆင်ရုပ်ကို ပြုလုပ်စေသည်။ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ကာ ဆေးပန်းချီခြယ်မှုန်း၍ ဥတေနမင်း၏ နိုင်ငံအနီး ရေအိုင်တစ်ခုမှာစေလွှတ်ထားသည်။ ဆင်ရုပ်အတွင်းမှာ လူခြောက်ယောက်ခန့် တာဝန်ထမ်းဆောင်နေကြသည်။ ၎င်းကို မုဆိုး တစ်ယောက်မြင်၍ ဥတေနမင်းကြီးအား ကြားလျှောက်သည်။ မင်းကြီး သည် ထိုမုဆိုးကိုပင် လမ်းပြခိုင်းကာ ဆင်းစီး၍ စစ်သည်ဗိုလ်ထုနှင့်အတူ ဆင်ဖမ်းထွက်တော်မူသည်။

ဥတေနမင်း ဆင်ဖမ်းထွက်တော်မူလာသည်ကို အထောက်တော်မှ တစ်ဆင့်သိရှိသဖြင့် စက္ကပဇ္ဇောတမင်းသည် လမ်းခရီးတစ်ဖက်တစ်ချက် စီမှာ စစ်သည်များကို ပုန်းကွယ်နေစေသည်။ ဥတေနမင်းသည် ဆင်ရုပ်ကို မြင်လျှင် ပကတိဆင်အမှတ်ဖြင့် ဟတ္ထိကန္တမန္တန်ကိုရွတ်၍ စောင်းတီးကာ လိုက်လေသည်။ ဆင်ရုပ်အတွင်းမှ လူတို့သည် ဥတေနမင်း လိုက်မမီနိုင် အောင် ဆင်ရုပ်ကို ပြေးသွားစေသည်။ ဆင်ရုပ်သည် ဥတေနမင်း၏ မန္တန်နှင့် စောင်းသံကို မကြားသကဲ့သို့ ပြေးလေသည်။ ဥတေနမင်းသည် လိုက်မမီနိုင်သဖြင့် မြင်းစီး၍လိုက်ပြန်သည်။ စစ်သည်ဗိုလ်ထုနှင့် ကွဲကွာ၍ ဥတေနမင်းကြီး တစ်ဦးတည်းသာလျှင် မိမိနိုင်ငံပိုင်နက်မှ လွန်ထွက် သွားသည်။

ထိုအခါမှ လမ်းဘေးမှာ ပုန်းကွယ်နေသော စက္ကပဇ္ဇောတမင်း၏ စစ်သည်တို့က ဥတေနမင်းကြီးကို ဖမ်းယူ၍ စက္ကပဇ္ဇောတမင်းကြီးအား

ဆက်သလိုက်ကြသည်။ ဥတေနမင်း၏ စစ်သည်များသည် မိမိတို့မင်းကြီး အဖမ်းခံသွား ရသည်ကို သိရှိကြသဖြင့် မိမိတို့ နိုင်ငံပိုင်နက်အတွင်းမှာ သစ်တပ်မြို့တည်၍ နေကြသည်။ စက္ကပဇ္ဇောတမင်းသည် ဥတေနမင်းကို နှောင်အိမ်တွင်းမှာ ထည့် သွင်းချုပ်နှောင်ထားပြီး သုံးရက်လုံးလုံး အောင်ပွဲဆင်နေသည်။ သုံးရက်မြောက် သောနေ့မှာ ဥတေနမင်းက အစောင့်တို့ကို-

“အမောင်တို့-အသင်တို့မင်းသည် အဘယ်မှာ စံနေပါသနည်း”ဟု မေး သည်။

“ရန်သူမင်းကို ဖမ်းမိလေပြီဟု အောင်ပွဲခံနေပါသည်”

“သည်အလုပ်သည် ဘာအလုပ်နည်း။ အသင်တို့မင်းကား မိန်းမ များကဲ့သို့ ပြုကျင့်ချေသည်တကား။ ရန်သူမင်းကို ဖမ်းမိလျှင် သတ်လျှင် လည်းသတ်၊ လွှတ်မှုလည်း လွှတ်သင့်သည်။ ယခုမူ အနိုင်အထက် ဖမ်းဆီး ချုပ်နှောင်ပြီး အောင်သေသောက်ကာ အောင်ပွဲခံနေသည်မှာ မိန်းမ အကျင့် မိန်းမအကြံ ဆန်လွန်းပေစွတကား” ပြောဆိုလျှင် ထိုစကားကို စက္ကပဇ္ဇောတမင်းကြီးအား လျှောက်တင်ကြသည်။ မင်းကြီးက လာလတ်၍-

“အသင်သည် ဤမည်သောစကားကို ပြောသည်မှန်သလော” မေးတော် မူသည်။

“အရှင်မင်းမြတ်-ဟုတ်မှန်ပေသည်”

“ကောင်းပြီ-အသင့်ကို လွှတ်ပေးမည်။ သို့သော် ငါ့ကို သင်တတ် ထား သောဟတ္ထိကန္တမန္တန်ကို သင်ပေးရမည်။ သင်ပေးနိုင်ပါမည်လော”

“သင်ပေးပါမည်၊ သင့်တော်သောအခါမှာ သင်ယူပါ။ သို့သော် တစ်ခုတော့ရှိသည်။ သင်သည် ငါ့ကို ရှိခိုးနိုင်ပါမည်လော”

“ငါသည် သင့်ကို ရှိမခိုးနိုင်”

“ရှိမခိုးနိုင်လျှင် သင်မပေးနိုင်ပါ”

“သင်မပေးနိုင်လျှင် သင့်ကို မင်းဒဏ်ပြုရလိမ့်မည်”

“အသင့်မင်းဒဏ်ကို ပြုချင်လျှင် ပြုပါ။ ငါ့ခန္ဓာကိုယ်ကိုသာ သင်ပိုင်ဆိုင် ရနိုင်ပါမည်။ ငါ့စိတ်ကိုကား စိုးပိုင်၍ ရနိုင်မည်မဟုတ်” ဟု ဆိုလေလျှင် စက္ကပဇ္ဇောတမင်းသည်-

“ဘယ်နည်းဖြင့် မန္တန် သင်ယူရမည်နည်း။ ဤမန္တန်ကို တစ်ပါးသူ အားလည်း မသိစေချင်၊ ငါ့သမီးတော်ကို သူ့ထံမှာ သင်စေမည်။ ငါကား သမီးတော်မှတစ်ဆင့် သင်ယူတော့မည်” စဉ်းစားပြီးမှ-

“အသင်သည် သင့်ကို ရှိခိုးသူအား သင်ပေးမည်လော”

“မှန်ပါသည်၊ ငါ့ကို ရှိခိုးသူအား သင်ပေးပါမည်”

“သို့ဖြစ်လျှင် ငါ့နန်းတော်မှာ ခါးကုန်းမတစ်ယောက်ရှိသည်။ သူ့ကို ကန့်လန့်ကာအတွင်းမှာ ရှိခိုးထိုင်နေစေမည်။ သင်က အပြင်ဘက်မှနေ၍ သင်ပေး ပါလေ”

“ကောင်းပါပြီ၊ ခါးကုန်းသူပဲဖြစ်ဖြစ်၊ ဆွံ့အသူပဲဖြစ်ဖြစ် ငါ့ကို ရှိခိုး သူအား သင်ပေးပါမည်”

စက္ကပဇ္ဇောတမင်းသည် သမီးတော်ထံသွားပြီး-

“ချစ်သမီး ဝါသုလဒတ္တ-အနုတစ်ယောက်သည် တန်ဖိုးမဖြတ် နိုင်သော မန္တန်တစ်ခုကိုတတ်ထားသည်။ ထိုမန္တန်ကို သူတစ်ပါးအားလည်း မသိစေချင်။ ချစ်သမီးသည် ကန့်လန့်ကာအတွင်းမှနေ၍ ရှိခိုးပြီး မန္တန်ကို သင်ယူပါ။ အနုက အပြင်ဘက်မှနေ၍ သင်ကြားပေးမည်။ သင် သမီး တော်ထံမှ ငါခမည်းတော်က တစ်ဆင့်သင်ယူမည်” တိုင်ပင် ပြောဆို လေသည်။

သို့ဖြင့် စီစဉ်ပြီး မန္တန်ကိုသင်ကြားမှုပြုလေသည်။ တစ်နေ့မှာ ဖြစ်သည်။ သင်ပေးသော မန္တန်တစ်ပုဒ်ကို ပီပြင်စွာ မရွတ်ဆိုနိုင်သဖြင့် ဥတေနမင်းက-

“ဟဲ့ ငကုန်းမ၊ သင့်လျှာနှင့် နှုတ်ခမ်းသည် ထူထဲလှချေတကား၊ အိုးခြမ်း ကွဲဖြင့် ပွတ်တိုက်ပစ်ဖို့ကောင်းသည်။ ဤသို့ဤသို့ ပီပြင်အောင် ရွတ်ဆိုစမ်းပါ” ဆိုသည်။ ဝါသုလဒတ္တမင်းသမီးသည် အမျက်ထွက်၍-

“ဟဲ့ ငနု-သင်ဘာစကားပြောသနည်း၊ ငါကဲ့သို့သော ဘုရင့် သမီးတော်သည် အဘယ့်ကြောင့် ငကုန်းမ ဖြစ်ရမည်နည်း” ပြန်လည် ငေါက်ငမ်းပြော ဆိုသည်။ ဥတေနမင်းသည် ကန့်လန့်ကာကိုပင့်၍-

“အသင် မည်သူနည်း” မေးသည်။

“ငါကား ဘုရင်းသမီးတော် ဝါသုလဒတ္တတည်း”

“သင့် ခမည်းတော်ကဆိုသည်။ ခါးကုန်းမတစ်ယောက် သင်ယူမည်တဲ့”

“ကျွန်မအားလည်း ဆိုသည်။ အနုတစ်ယောက်က သင်ပေးမည်တဲ့”

ဤသို့ အချင်းချင်းပြောဆို၍ စက္ကပဇ္ဇောတမင်း၏အကြံကို ရိပ်မိသိရှိသွားကြပြီး နှစ်ဦးသား ပေါင်းသင်းဆက်ဆံခြင်း ပြုလေတော့သည်။ ထိုနေ့မှစ၍ မန္တန်သင်ကြားခြင်း မပြုကြတော့ဘဲ သင်ချိန်ရောက်လေတိုင်း ချစ်တင်းနှော၍သာ နေကြလေတော့သည်။ မင်းကြီးသည် သမီးတော်နှင့် ဆုံလျှင် “အတတ်ကို သင်ယူပါသလော” အမြဲမေးသည်။ သမီးတော်ကလည်း “သင်ယူပါကြောင်း” လျှောက်လေသည်သာ။

ထို့နောက် တစ်နေ့မှာ ဝါသုလဒတ္တမင်းသမီးကို ဥတေနမင်းကြီးက-

“ချစ်နှမ-အရှင်လင်တို့ ချီးမြှင့်သော စည်းစိမ်ချမ်းသာမည်သည် မိဘမောင်ဖွားတို့ ပြုခြင်းငှာမစွမ်းနိုင်။ အသင်ချစ်နှမသည် မောင်တော်အား အသက်ပေးပါလျှင် မောင်တော်သည် ချစ်နှမကို မိန်းမအခြံအရံ ငါးရာပေးပြီး မိဖုရားကြီးအဖြစ် မြှောက်စားပါမည်”

“မောင်တော်မင်းမြတ်-မောင်တော့်စကားအတိုင်းသာ အမှန်ဖြစ်ပါမူ မောင်တော့်အသက်ကို နှမတော် ကယ်ပါမည်”

“ချစ်နှမ-မောင်တော်ဘက်က အသင့်ရှိပါသည်။ ချစ်နှမသာ စွမ်းဆောင်ပါလော့”

“ကောင်းပါပြီ မောင်တော်မင်းမြတ်၊ နှမတော် စွမ်းဆောင်ပါမည်”

အချင်းချင်း ညှိနှိုင်းပြောဆိုပြီးနောက် ဝါသုလဒတ္တသည် ခမည်းတော်ထံသွား၍ ရှိခိုးနေသည်။

“ချစ်သမီး-အတတ်သင်၍ ပြီးဆုံးပြီလော”

“ခမည်းတော်ဘုရား-သမီးတော်အား အချိန်မရွေး ဝင်ထွက်သွားလာနိုင်သော တံခါးတစ်ပေါက်နှင့် ယာဉ်တစ်စီး လိုပါသည်”

“ဘာကြောင့် လိုပါသနည်း”

“ခမည်းတော်မင်းမြတ်-ညအခါ ထွက်ပေါ်လာသော နက္ခတ်အမှတ်အသားဖြင့် မန္တန်စီရင်ရန် တစ်ခုသောဆေးမြစ်ကိုယူ၍ ပြုလုပ်စရာ ရှိပါသည်။ ထို့ကြောင့် သမီးတော်အား အချိန်မရွေး ဝင်ထွက်သွားလာ

နိုင်သော တံခါးတစ်ပေါက်နှင့် ဆင်ယာဉ်တစ်စီးလိုပါသည် ခမည်းတော် ဘုရား”

“ကောင်းပြီ ယူလော့” ဟု ခွင့်ပြုချက်ရသည်ဖြစ်၍ ဥတေနမင်းနှင့် ဝါသုလဒတ္တ မင်းသမီးတို့၏ လက်တွင်းသို့ တံခါးတစ်ပေါက်နှင့် ဆင်ယာဉ် တစ်စီး ရောက်ရှိလာလေသည်။

စက္ကပဇ္ဇောတမင်းကြီးမှာ ထူးခြားသော ယာဉ်ငါးစီးရှိသည်။ ရှေး ကောင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့မှာ-

- ၁။ ဘဒ္ဒဝတီမည်သောဆင်မသည် တစ်နေ့လျှင် ယူဇနာငါးဆယ် တိုင်တိုင် သွားနိုင်သည်။
- ၂။ ကာကမည်သော ကျွန်သည် တစ်နေ့လျှင် ယူဇနာခြောက် ဆယ်သွားနိုင်သည်။
- ၃-၄။ စေလကဋ္ဌိမြင်းနှင့် မုဉ္ဇကေသီမြင်းတို့သည် ယူဇနာတစ်ရာ သွားနိုင်သည်။
- ၅။ နာဠာဂီရိဆင်သည် တစ်နေ့လျှင် ယူဇနာ တစ်ရာနှစ်ဆယ်သို့ တိုင်တိုင် သွားနိုင်သည်။ ဤယာဉ်ငါးစီးတို့သည် ရှေး ကောင်းမှုကံကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။



အတိတ်ဖြစ်ရပ်

စက္ကပဇ္ဇောတမင်း၏ ရှေးကောင်းမှု

စက္ကပဇ္ဇောတမင်းကြီးသည် ဂေါတမမြတ်စွာဘုရားသခင် ပွင့်တော် မမူမီ ရှေးအခါက ဘဝတစ်ခုတွင် အလုပ်ရှင်တစ်ဦးထံမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့သည်။ တစ်နေ့မှာ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူသည် မြို့တွင်းသို့ ဆွမ်းခံကြွရာ မြို့သူမြို့သားတို့က မာရ်နတ်မင်း လှည့်ပတ်ခံထားရသဖြင့် ဆွမ်းမရဘဲ ပြန်လည်ထွက်ကြွတော်မူခဲ့ရသည်။ ထိုအရှင်ပစ္စေကဗုဒ္ဓါအား မြို့ပြင်မှ ပြန်လာသော အလုပ်ရှင်ကမြင်လျှင် ရိုသေစွာရှိခိုး၍-

“အရှင်မြတ်ဘုရား-ဆွမ်းရခဲ့ပါသလားဘုရား” မေးလျှောက်သည်။

“ဒါယကာ-ဆွမ်းခံ၍ ပြန်ခဲ့ပေသည်” ဟု မိန့်တော်မူသည်။ အလုပ်ရှင် ဖြစ်သူက စဉ်းစားသည်။

‘အရှင်မြတ်သည် ငါမေးလျှောက်သော စကားကို မဖြေဘဲ အခြား စကားကိုမြွက်ဆိုပေသည်။ စင်စစ် ဆွမ်းမရခဲ့သည် ဖြစ်ပေလိမ့်မည်’ တွေးမိ၍ သပိတ်တော်ကိုကြည့်လျှင် ဘာမျှမရှိသည်ကိုမြင်၍ မိမိအိမ်မှ ထမင်းကျက်ပြီ မကျက်ပြီကို သေသေချာချာ မသိနိုင်သေးသဖြင့် လှူဖို့ရန် မဝံ့မရဲဖြစ်သည်နှင့် သပိတ်တော်ကို ယူခြင်းငှာ မဝံ့ရကား-

“အရှင်မြတ်ဘုရား-အတန်ငယ် တစ်ခဏမျှ ဆိုင်းငံ့ရပ်တန့်သည်းခံ တော်မူပါဘုရား” လျှောက်ထားကာ အိမ်သို့ အမြန်ပြန်သွားပြီး မေးမြန်းရာ ကျက်ပြီဆိုသည်နှင့် အနီးမှာရှိသော အလုပ်သမားကို-

“အမောင် သင်သည် လျင်မြန်ဖျတ်လတ်စွာ သွားလာနိုင်သူ ဖြစ်သည်။ မြို့ပြင်သို့ အမြန်သွား၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ထံရောက် လျှင် ‘အရှင်မြတ်ဘုရား၊ သပိတ်တော်ကို တပည့်တော်အား ပေးသနား တော်မူပါဘုရား’ဟု လျှောက်ထားပြီး သပိတ်တော်ကိုတောင်းယူ၍ အမြန်ပြန်လာခဲ့ပါ”ပြောလျှင် အလုပ်သမားကလည်း စကားတစ်ခွန်း တည်းဖြင့်ပင် အမြန်ပြန်သွား၍ သပိတ်တော်ကို လျှောက်ထားတောင်းပန် ယူလာခဲ့သည်။ အလုပ်ရှင်သည် မိမိစားမည့် ထမင်းကို သပိတ်တော်အား ပြည့်စေ၍-

“ဤဆွမ်းကို အမြန်ယူသွားပြီး သွားရောက်ဆက်ကပ်ပါ။ ဤ ကုသိုလ်အဖို့ကို သင့်အားလည်းပေးပါမည်” ဆိုသဖြင့် အလုပ်သမားလည်း တစ်ဖန် မြန်စွာသွား၍ ကပ်လှူပြီးလျှင် ရှိခိုး၍ “အရှင်မြတ်ဘုရား- မွန်းတည့်ချိန်နီးပါပြီ ဘုရား” ဟု လျှောက်ထားပြီးမှ အောက်ပါအတိုင်း ဆုတောင်းပတ္ထနာပြုလေသည်။

“အရှင်မြတ်ဘုရား -

တပည့်တော်သည် အလွန်လျင်မြန်စွာအားထုတ်၍ သွားလာခြင်းကို ပြုရပါသည်။ ဤအားထုတ်ရသော ကောင်းမှုကုသိုလ်ကြောင့် ယူဇနာ ငါးဆယ်၊ ခြောက်ဆယ်၊ ယူဇနာတစ်ရာ၊ တစ်ရာနှစ်ဆယ် သွားနိုင်သော ယာဉ်ပိုင်ရှင် ဖြစ်ရပါလိ၏ဘုရား-

အရှင်မြတ်ဘုရား-

တပည့်တော်သည် ဤသို့သွားလာရာမှာ နေပူရှိန်ဖြင့် ပူလောင်ခြင်း ခံရပါသည်။ ဤကောင်းမှုကုသိုလ်ကြောင့် ဖြစ်လေရာဘဝတိုင်းမှာ နေရှိန် ကဲ့သို့သော ဘုန်းတန်ခိုးနှင့် ထက်မြက်ပြည့်စုံသူ ဖြစ်ရပါလို၏ဘုရား။

အရှင်မြတ်ဘုရား-

ဤဆွမ်းလှူသော အရာ၌ အလုပ်ရှင်ဖြစ်သူက တပည့်တော်အား ကုသိုလ်အဖို့ကို ပေးဝေပြီးသား ဖြစ်ပါသည်။ ထိုအရှင်ပေးဝေသော ကုသိုလ်ကြောင့် အရှင်မြတ်တို့ သိအပ်သောတရားကို သိရပါလို၏ ဘုရား။”

ဤသို့ ဆုတောင်းပတ္ထနာပြုလေသည်။ အရှင်ပစ္စေကဗုဒ္ဓါသည် “သင်တောင်းသောဆုအတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်တော်မူပြီး နောက် အောက်ပါဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူသည်။

ဣစ္ဆိတံ ပတ္တိတံ တုယံ၊
ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပိ၊
စန္ဒော ပန္နရသော ယထာ။ ။

မြန်မာပြန်။ ။ အလိုရှိအပ်တောင့်တအပ်သော ဝတ္ထုသည် သင့်အား ဆောလျင်စွာပြည့်စုံပါစေသတည်း။ တစ်ဆယ့်ငါးရက်ပြည့် ထွန်းလပြည့်ဝန်းကဲ့သို့ကောင်းသော အကြံအစည်တို့သည် လောက်င ကုံလုံ ပြည့်စုံပါစေသတည်း။

ဣစ္ဆိတံ ပတ္တိတံ တုယံ၊
ခိပ္ပမေဝ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပိ၊
မဏိဇောတရသော ယထာ။ ။

မြန်မာပြန်။ ။ အလိုရှိအပ် တောင့်တအပ်သော ဝတ္ထုသည် သင့်အား ဆောလျင်စွာ ပြည့်စုံပါစေသတည်း။ လိုတရ ပေးစွမ်းနိုင်သော မဏိဇောတရသ် ပတ္တမြားကဲ့သို့ကောင်းသော အကြံအစည်တို့သည် လောက်ငကုံလုံ ပြည့်စုံပါစေသတည်း။

ဤသည်ပင်လျှင် စက္ကပဇ္ဇောတမင်းကြီး၏ ရှေး၌ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုဖြစ်လေသည်။ ထိုစဉ်က လျင်မြန်စွာသွားလာခဲ့ရသော အလုပ်သမားသည် ယခုအခါ စက္ကပဇ္ဇောတမင်းကြီး ဖြစ်လာသည်။ ထိုစဉ်ကပြုခဲ့သော ကုသိုလ်ကောင်းမှု၊ ပန်ခဲ့သော တောင်းဆုကြောင့် စက္ကပဇ္ဇောတမင်းကြီးအား ဖော်ပြပါ ယာဉ်ငါးမျိုးတို့ကို ရရှိပိုင်ဆိုင်ရလေသည်။

ဤကား အတိတ်ဖြစ်ရပ်တည်း။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

စက္ကပဇ္ဇောတမင်းကြီး ဥယျာဉ်ကစား ထွက်တော်မူသော နေ့တွင် ဥတေနမင်းက “ယနေ့ ထွက်ပြေးဖို့သင့်ပြီ” တွေးတော၍ ဝါသုလဒတ္တအား ရွှေအိတ် ငွေအိတ်များကိုပြည့်စေပြီး ဝါသုလဒတ္တနှင့်အတူ ကရေဏု မည်သော ဆင်မကိုစီး၍ ထွက်ပြေးလေသည်။

ထိုကို မင်းချင်းယောက်ျားတို့က စက္ကပဇ္ဇောတမင်းကြီးအား လျှောက်တင်သည်တွင် “အမြန်လိုက်ကြကုန်လော့” မိန့်တော်မူသဖြင့် စစ်သည်တော်တို့ အမြန်လိုက်ကြသည်။ လိုက်ပါလာသည်ကိုမြင်လျှင် ဥတေနမင်းက ရွှေ ငွေတို့ကို ကြံချပေးလိုက်သည်။ စစ်သည်တို့က ရွှေငွေတို့ကို လုယက်ကောက်ယူကြသည်။ ဤသို့ လိုက်သွားကြ၊ ရွှေငွေစကြံချပေးလိုက်၊ လုယက်ကောက်ယူကြ၊ ဆက်သွားလိုက်ဖြင့် ဥဇ္ဇေနီ ပြည်၏ပိုင်နက်မှာ ကျော်လွန်ခဲ့ပြီး မိမိနိုင်ငံ နယ်ပယ်တွင်းသို့ ရောက်လာခဲ့သည်။ ဥတေနမင်းကြီး ပြန်ရောက်လာသည်ကိုမြင်လျှင် ကောသမ္မိ စစ်သည် ဗိုလ်ထုက ကြံဆိုဝန်းရံ၍ မြို့တွင်းသို့သွင်းကြသည်။ နန်းတော်သို့ ရောက်လျှင် ဥတေနမင်းကြီးသည် ဝါသုလဒတ္တမင်းသမီးကို အဘိသိက် သွန်း၍ မြတ်သောမိဖုရားကြီးအရာ၌ ထားလေသည်။

ဤကား ဝါသုလဒတ္တ မိဖုရားဖြစ်စဉ်တည်း။



မာဂဏ္ဍီမိဖုရားဖြစ်စဉ်

ဥတေနမင်းကြီးမှာ တတိယမြောက် မာဂဏ္ဍီဟူသော မိဖုရားကြီးလည်း ရှိသေးသည်။ မိဖုရားကြီးဖြစ်လာပုံမှာ ဤသို့ဖြစ်သည်။

ကုရုတိုင်း၌ မာဂဏ္ဍီမည်သော ပုဏ္ဏားမိသားစုတစ်စုရှိသည်။ အဖလည်း မာဂဏ္ဍီ၊ အမိလည်း မာဂဏ္ဍီ၊ သမီးလည်း မာဂဏ္ဍီမည်၍ ဘထွေးကား စူဠမာဂဏ္ဍီမည်လေသည်။ သမီးမာဂဏ္ဍီသည် အလွန်အဆင်းလှသည်။ လူမက နတ်တမျှ လှပသည်။ ဖခင် မာဂဏ္ဍီကြီးသည် မိမိသမီးနှင့်သင့်တော်မည့်သူ ကို စိတ်ကြိုက်မတွေ့သေးသဖြင့် မည်သူ့လာတောင်းတောင်း ငြင်းပယ်၍ချည်းနေခဲ့သည်။

တစ်နေ့မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် မဟာကရုဏာသမာပတ်ဖြင့် လောကကို ကြည့်တော်မူလျှင် မယားနှင့်အတူ မာဂဏ္ဍီပုဏ္ဏား ကြီးကျွတ်တမ်းဝင်၍ အနာဂါမိဖိုလ်၌ တည်မည့်အဖြစ်ကို မြင်တော်မူသည်။ ဆွမ်းကိစ္စပြီးလတ်သော် ပုဏ္ဏားကြီး မီးပူဇော်ရာသို့ တစ်ပါးတည်း ကြွတော်မူလာသည်။ မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်၏ လှပတင့်တယ်ခြင်း၊ ကြည်ညိုဖွယ်ရှိခြင်းကိုကြည့်၍ -

“လောကလူရွာမှာ ဤယောက်ျားနှင့်တူသော ယောက်ျားမျိုးမရှိပြီ။ ငါ့သမီးကို ဤယောက်ျားနှင့် လက်ထပ်ထိမ်းမြားပေးအံ့” စဉ်းစားပြီးလျှင် -

“အိုအရှင်ရဟန်း-အကျွန်ုပ်မှာ လှပသောသမီးတစ်ယောက်ရှိသည်။ သင့်တော်မည့်သူကို မတွေ့မမြင်ရသေးသဖြင့် မထိမ်းမြားသေးရပါ။ အသင်သည်ကား အကျွန်ုပ်သမီးနှင့် သင့်တော်သူဖြစ်သည်။ ငါ့သမီးနှင့် ထိမ်းမြားလက်ထပ်ပေးမည်။ အကျွန်ုပ်လာသည့်တိုင်အောင် ဤနေရာမှာ ဆိုင်းငံ့နေပါဦး” ဟု ဆိုသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မည်သို့မျှ မိန့်တော်မမူချေ။ မာဂဏ္ဍီပုဏ္ဏားကြီးသည် အိမ်သို့ ပြန်သွားပြီး ပုဏ္ဏားမအား -

“အို ရှင်မ-ငါ့သမီးနှင့် သင့်တော်သူကို တွေ့ခဲ့ပြီ။ သင့်သမီးကို ဝတ်စားတန်ဆာ အမြန်ပြင်ဆင်ပေးပါ” ပြောပြီး ဝတ်စားပြင်ဆင်ပြီးသည်နှင့် မယားနှင့်သမီးကိုခေါ်၍ မြတ်စွာဘုရားသခင်ထံ လာခဲ့ကြသည်။ ဤသတင်းသည် ချက်ချင်းပျံ့နှံ့သွားပြီး မြို့နေလူထုက-

“ဤမျှကြီးကျယ်ချေးများသော မာဂဏ္ဍီပုဏ္ဏားကြီး သဘောကျသူသည် အဘယ်သို့သော သူများပေနည်း” သိချင်ကြသဖြင့် ပုဏ္ဏားကြီးမိသားစုနှင့် အတူ လိုက်ပါလာကြသည်။

မာဂဏ္ဍီပုဏ္ဏားကြီးတို့ လာနေကြစဉ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ပုဏ္ဏားကြီးနှင့် တွေ့ဆုံသောနေရာမှာ ခြေတော်ရာ ပဒစေတီကိုချထားခဲ့ပြီး အခြားသောနေရာသို့ရွှေ့ပြောင်း၍ နေတော် မူနှင့်သည်။

(မှတ်ဖွယ်။ ။မြတ်စွာဘုရားသခင်၏ ခြေတော်ရာ ပဒစေတီသည် ဓိဌာန်၍ နင်းချတော်မူသော အရပ်၌သာထင်သည်။ အခြားနေရာမှာ မထင်ပေ။ အကြင်သူတို့ အကျိုးငှာ ဓိဌာန်၍ နင်းတော်မူလျှင် ထိုသူတို့သာ ခြေတော်ရာပဒ စေတီကို မြင်ကြရကုန်သည်။ ထိုသူတို့ မမြင်စေရန် မည်သူကမျှ မဟန့်တားနိုင်ပေ။ ခြေတော်ရာပဒစေတီ သည်လည်း မည်သို့သော အန္တရာယ်ကြောင့်မှ မပျက်စီး နိုင်ပေ။ ။ဤကားမှတ်ဖွယ်တည်း။)

ပုဏ္ဏားကြီးမိသားစုတို့ရောက်လတ်သော် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား မမြင်ကြရသဖြင့် ပုဏ္ဏားမက-

“အသင်ပြောသည့် ယောက်ျားဆိုသူကား အဘယ်မှာနည်း” မေးသည်။

“ဤနေရာမှာ ခေတ္တဆိုင်းငံ့ပါရန် ငါပြောထားခဲ့သည်။ ယခု အဘယ်သို့သွားပါလိမ့်မည်နည်း”ဟု ကြည့်ရှုသည်ရှိသော် ခြေတော်ရာ ပဒစေတီကိုတွေ့လေလျှင်-

“ဤသည်ကား ထိုယောက်ျားခြေရာပင်တည်း” ညွှန်ပြ ပြောဆို သည်။ ပုဏ္ဏားမသည် ဗေဒင်သုံးပုံကို တတ်သိလိမ္မာပြီးဖြစ်သဖြင့် လက္ခဏာကိုပြဆိုသော မန္တန်ဗေဒင်ကျမ်းကို ပြန်လှန်အောက်မေ့ သရဇ္ဈာယ်လျက် ခြေတော်ရာကို သေချာစွာ စူးစမ်းဆင်ခြင်ပြီးလျှင်-

“ပုဏ္ဏားကြီး-ဤခြေရာကား ကာမဂုဏ်လိုက်စားသူ၏ ခြေရာ မဟုတ်ချေ တကား၊ ပုဏ္ဏားကြီး-

လောဘကြီးသူ၏ ခြေရာသည် ဆောင့်ကြောင့်ထိုင်သကဲ့သို့ အလယ်ခွက်နေပါသည်။

ဒေါသကြီးသူ၏ခြေရာသည် ဖနောင့်ရာမှာ နက်လှပေသည်။

မောဟကြီးသူ၏ခြေရာသည် ဆွဲငင်၍ သွားဘိသကဲ့သို့ အသွား မဖြောင့်ရှိပေသည်။

လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာကင်းသူ၏ခြေရာသည် ယခုတွေ့မြင်နေရသော ခြေရာမျိုးပင်ဖြစ်သည်” ဆိုလေသော်-

“အိုရှင်မ-သင်သည် ရေခွက်ထဲမှာ မိကျောင်းမြင်ရသကဲ့သို့ လည်းကောင်း၊ အိမ်အလယ်မှာ ခိုးသူကိုမြင်တွေ့ရသကဲ့သို့လည်းကောင်း အထူးအဆန်းလုပ် ပြီးပြောနေသည်။ ရှင်မသည် လက္ခဏာကျမ်းမှာ အနည်းငယ်မျှသာ သိမြင်ပါသေးသည်။ ရှင်မ ဆိတ်ဆိတ်နေပါဦး”

ထိုနောက် ပုဏ္ဏားကြီးသည် ဟိုဟိုသည်သည်ကြည့်လျှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအား တွေ့မြင်၍-

“ရှင်မ-ငါပြောသော ယောက်ျားကား ဤသူပင်တည်း” ဟု ပြောပြီး မြတ်စွာဘုရားထံသွား၍-

“အိုအရှင်ရဟန်း-အသင့်အား ပြုစုလုပ်ကျွေးရန် ငါ့သမီးကို ပေးပါသည်” ဟု ဆိုသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ‘သင့်သမီးကို အလိုရှိသည်၊ အလိုမရှိပါ’ဟူ၍ မိန့်ဆိုတော်မမူဘဲ။

“အိုပုဏ္ဏားကြီး-အသင့်အား အကြောင်းတစ်ခု ပြောဆိုပါမည်”

“ရှင်ရဟန်း- ဆိုပါလော့”

“ပုဏ္ဏားကြီး-ငါဘုရားသည် သိဒ္ဓတ္ထမင်းသားအဖြစ်နှင့် တောထွက်သည်မှစ၍ အဇပါလညောင်ပင်ရင်းတိုင်အောင် အစဉ်တစိုက် လိုက်လံနှောင့်ယှက်နေသော မာရ်နတ်သည် ငါဘုရား အဇပါလညောင်ပင်ရင်းမှာ သီတင်းသုံးနေစဉ် မာရ်နတ်မင်း၏ စိုးရိမ်ပူပန်မှုသောကကို ပယ်ဖျောက်ရန်အတွက် လာရောက်ဖြားယောင်းကြကုန်သော မာရ်နတ်မင်း၏ သမီးသုံးယောက်ကိုသော်မှ အလိုမရှိခဲ့ပါဘဲလျက် ကျင်ကြီးကျင်ငယ် စက်ဆုပ်ဖွယ်အတိ အညစ်အကြေး အပြည့်ဖြစ်သော သင်ပုဏ္ဏား၏သမီး မာဂဏ္ဍီဖြင့် ငါ့အား အဘယ်မှာ အလိုရှိပါအံ့နည်း” ဟု ပြဆိုတော်မူလိုသည်ဖြစ်၍ အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

ဒိသ္ဋာနံ တဏှံ အရတိ ရာဂဉ္စ၊
 နာဟောသိ ဆန္ဒော အပိ မေထုနသ္မိ။
 ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
 ပါဒါပိ နံ သမ္ဗုသိတုံ န ဣစ္ဆေ။ ။

မြန်မာပြန်။ ။ တဏှာ အရတိ ရာဂါဟူသော မာရ်နတ်မင်း၏သမီး
 သုံးယောက်ကို မြင်ပါလျက်လည်း ငါ့အား မေထုန်စိတ်
 ဖြင့် တောင့်တလိုချင်မှု လုံးဝမဖြစ်စဖူးခဲ့။ ကျင်ကြီး ကျယ်
 ငယ်ဖြင့်ပြည့်သော သင့်သမီး မာဂဏ္ဍီကို ငါဘုရား
 အဘယ်မှာ နှစ်မြို့လိုချင်ပါမည်နည်း။ သင့်သမီး မာဂဏ္ဍီ
 ကို ခြေဖျားနှင့်သော်မှ ထိခြင်းငှာ အလိုမရှိပါချေ။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ မာဂဏ္ဍီပုဏ္ဏားမကြီးနှင့် မာဂဏ္ဍီ
 ပုဏ္ဏားမတို့သည် အနာဂါမိဖိုလ်၌တည်ကြလေသည်။ သမီးမာဂဏ္ဍီကမူ-

“ဤရဟန်းသည် အကယ်၍ ငါ့ကိုအလိုမရှိပါမူ မလိုဟူသာ ပြောရ
 ပါမည်၊ ယခုမူ ငါ့ကို ကျင်ကြီးကျင်ငယ်ဖြင့်ပြည့်နေသူ စက်ဆုပ်ဖွယ်
 အနေဖြင့်လည်ကောင်း၊ ခြေဖျားနှင့်သော်မှ သင့်သမီးကို မထိလိုဟူ၍
 လည်းကောင်းဆိုလေဘိသည်။ ရှိစေတော့၊ ငါသည် ငါ၏အမျိုး၊ စည်းစိမ်
 ချမ်းသာ၊ အရွယ်၏ ပြည့်စုံခြင်းကိုအမှီပြု၍ အားထားမှီခိုရာ လင်သားကို
 ရရှိခဲ့ပါလျှင် သင် ရဟန်းဂေါတမကို ငါဘာလုပ်သင့်သည်ကို သိစေမည်”
 ဟူ၍ မြတ်စွာဘုရားသခင်ကိုယ်တော်၌ ရန်ငြိုးဖွဲ့လေသည်။ ပုဏ္ဏားကြီးနှင့်
 ပုဏ္ဏားမတို့သည် သမီးဖြစ်သူကို ဘထွေးဖြစ်သော စူဠမာဂဏ္ဍီ ပုဏ္ဏား
 ထံမှာ အပ်နှံပြီး ရဟန်းပြုကြရာ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်ကြ
 လေသည်။ စူဠမာဂဏ္ဍီပုဏ္ဏားက-

“ငါ့သမီး မာဂဏ္ဍီသည် ယုတ်ညံ့သောသူတို့နှင့် မတန်မရာ၊ ပြည့်ရှင်
 မင်းတစ်ပါးပါးနှင့်သာ သင့်လျော်လျောက်ပတ်ချေမည်”ဟု စဉ်းစား၍
 ကောသမ္မိပြည်သို့ သွားရောက်၍ ဥတေနမင်းကြီးအား ဆက်သလိုက်လေ
 သည်။ မင်းကြီးသည် မာဂဏ္ဍီကို လက်ခံသိမ်းပိုက်၍ အဘိသိက်သွန်းကာ
 အခြံအရံငါးရာပေးပြီး မြတ်သော မိဖုရားကြီးအရာ၌ ထားလေသည်။

ဤကား မာဂဏ္ဍီမိဖုရားကြီးဖြစ်စဉ်တည်း။



“ရသေ့ငါးရာနှင့် ညောင်စောင့်နတ်မင်း”

ကောသမ္မိပြည်၌ ယောသကသူဌေး၊ ကုက္ကုဋ္ဌသူဌေး၊ ပါဝါရိကသူဌေးဟူ၍ သူဌေးကြီး သုံးဦးရှိသည်။ ထိုသူဌေးကြီးသုံးဦးတို့သည် ဟိမဝန္တာမှကြွလာသော ရသေ့ငါးရာကို ကြည်ညိုမြတ်နိုးလှသဖြင့် မိုးလေးလတို့ပတ်လုံး မိမိတို့ထံမှာနေစေရန် ပင့်ဖိတ်ထားသည်။ ဆွမ်းလုပ်ကျွေးပြုစုကြသည်။ မိုးလကုန်လျှင် ရသေ့တို့အား ပြန်လာစီမံသောငှါ ဝန်ခံစေ၍ ဟိမဝန္တာသို့ ပြန်သွားစေလိုက်သည်။ ထိုကာလမှစ၍ ဟိမဝန္တာမှာ ရှစ်လနေပြီး မိုးလေးလမှာ သူဌေးကြီးတို့အထံ၌ နေကြသည်။ ထိုကဲ့သို့နေလာခဲ့ရာ အခါတစ်ပါး ဟိမဝန္တာမှလာကြစဉ် တောအုပ်တစ်ခုရှိ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ခိုဝင်နားနေကြသည်။

ရသေ့တို့၏ အကြီးအကဲဖြစ်သော ရသေ့ကြီးက စဉ်းစားသည်မှာ ‘ဤညောင်စောင့်နတ်မင်းသည် တန်ခိုးသေးငယ်သော နတ်မင်းမဖြစ် နိုင်။ တန်ခိုးကြီးသော နတ်မင်းသာဖြစ်ရပေမည်။ ဤနတ်မင်းသည် ငါတို့ အား သောက်ရေပေးလှူပါမူကောင်းလိမ့်မည်။’ စဉ်းစားသည်ကို နတ်မင်း သိ၍ သောက်ရေကိုပေးလှူသည်။ ရသေ့သည် ချိုးရေကို ကြံစည်သည်။ နတ်မင်းက ချိုးရေကိုပေးလှူသည်။ ခဲဖွယ်ဘောဇဉ်ကို တောင့်တသော် ခဲဖွယ်ဘောဇဉ်ကိုပေးလှူသည်။ ရသေ့ကြီးအား အကြံဖြစ်ပြန်သည်။

“ဤနတ်မင်းသည် ငါတို့ ကြံတိုင်း ကြံတိုင်းသော အရာအားလုံးကို ပေးလှူသည်ချည်းဖြစ်သည်။ ထိုနတ်မင်းကို မြင်တွေ့ရပါမူ ကောင်းလေစွ” ဟု တောင့်တကြံစည်သည်။ နတ်မင်းသည် ကိုယ်ကိုထင်ရှားပြသည်။ ရသေ့တို့က နတ်မင်းအား-

“အသင်နတ်မင်း-အသင်နတ်မင်းသည် ဤကဲ့သို့ ကြီးကျယ်စွာသော စည်းစိမ်ချမ်းသာကို အဘယ်ကောင်းမှုကုသိုလ်ကံကြောင့် ရအပ်ပါသနည်း” မေးကြသည်။

“အရှင်ရသေ့တို့-မမေးတော်မူကြပါနှင့် ဘုရား”ဟု ငြင်းပယ်သော်လည်း။

“အရှင်နတ်မင်း ဖြေကြားပါ”ဟု အဖန်ဖန်အထပ်ထပ် တိုက်တွန်းကြသည်။ နတ်မင်းသည် မိမိပြုခဲ့သော ကုသိုလ်ကောင်းမှု အနည်းငယ်ကို

ပြောပြရမှာ ရှက်သဖြင့် မဆိုဝံ့ရခြင်းဖြစ်သည်။ ရသေ့တို့က တောင်းပန်လွန်းသဖြင့် -

“အရှင်ရသေ့တို့-သို့ဖြစ်လျှင် နာတော်မူပါဘုရား” ဟုဆို၍ သူ၏ အတိတ် ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြလေသည်။



အတိတ်ဖြစ်ရပ်

(ညောင်စောင့်နတ်မင်း၏ ရှေးဘဝကုသိုလ်)

ထိုညောင်စောင့်နတ်မင်းသည် ရှေးဘဝလူဖြစ်စဉ်က ဆင်းရဲသား ဖြစ်ခဲ့သည်။ အခစားအလုပ်ရှာရာ အနာထပိဏ်သူဌေးကြီးအိမ်မှာ အလုပ် တစ်ခုရခဲ့လေသည်။ ဥပုသ်နေ့နှင့်ဆုံသော တစ်နေ့တွင် အနာထပိဏ် သူဌေးကြီးသည် ကျောင်းတော်မှပြန်ခဲ့၍ အိမ်ရှိလူတို့အား-

“အခစားအလုပ်သမားအား ယနေ့ ဥပုသ်နေ့ဖြစ်သည်ကို တစ် ယောက်ယောက်က ပြောကြားလိုက်သည် မဟုတ်လော”

“အရှင်သူဌေးကြီး-မပြောကြားလိုက်မိပါ”

“သို့ဖြစ်လျှင် သူ့အတွက်သာ ညစာထမင်းချက်ထားပါလော့” ဆို သဖြင့် တစ်ယောက်စာအတွက်သာ ထမင်းချက်ထားကြသည်။ အလုပ် သမားသည် တစ်နေ့လုံး အမှုကိစ္စကြီးငယ်ကို ဆောင်ရွက်ပြီး ညနေ စောင်းမှာ အိမ်သို့ပြန်လာသည်။ အိမ်နေသူတို့က သူ့အတွက် ထမင်း ပြင်ပေးကြသည်။ အလုပ်သမားသည် အဆောတလျင် မစားသေးဘဲ စဉ်းစားသည်။

“တခြားနေ့တွေတုန်းက ဤအိမ်မှာ ထမင်းပေးပါ ဟင်းပေးပါ ဟူသော အသံကိုဆူဆူညံညံ ကြားရမြဲဖြစ်သည်။ ယနေ့ကား တိတ်ဆိတ် လှသည်။ ငါ့အတွက်သာ ထမင်းပြင်ပေးကြသည်။ အကြောင်းမည်သို့ ရှိပါသနည်း” ဆင်ခြင်ပြီးလျှင်-

“ကျန်သောလူတွေ စားပြီးပြီလော၊ သို့မဟုတ် မစားကုန်သေး သလော” မေးသည်။

“အမောင်-ဤအိမ်မှာ ဥပုသ်နေ့တိုင်း ညစာမစားကြပါ။ အိမ်ရှိ လူအားလုံး ဥပုသ်စောင့်ကြသည်။ နို့စို့ကလေးများကိုသော်မှ နို့မစို့စေဘဲ ခံတွင်းကိုဆေးကြောပေးပြီး နို့အစား စတုမဇူကို ခံတွင်းထဲထည့်ပေး၍ ဥပုသ်စောင့်စေသည်။ နံ့သာဆီမီးညှိထွန်းပြီး လူကြီးလူငယ်အားလုံး အိပ်ရာမှာနေကုန်လျက် သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို သရဇ္ဈာယ် ပွားများနေကြရသည်။ သင့်ကို ယနေ့မှာ ဥပုသ်နေ့ဖြစ်ကြောင်း ပြော လိုက်ဖို့ မေ့သွားကြသည်။ ထို့ကြောင့် အသင့်အတွက်သာ ထမင်း ချက်သည်။ အသင်သာ စားပါလော့”

“ယခုလည်း ဥပုသ်စောင့်သုံးခြင်းဖြင့် အကျိုးရနိုင်သေးပါလျှင် အကျွန်ုပ်သည်လည်း ဥပုသ်စောင့်သုံးလိုပါသည်”

“ဤအကြောင်းကို သူဌေးကြီးသာ သိပါမည်”

“သို့ဖြစ်လျှင် သူဌေးကြီးအား မေးကုန်အံ့” ဆို၍ သူဌေးကြီးထံ သွား၍ မေးကြသည်။ သူဌေးကြီးက-

“ယခုအခါမှာလည်း အစာမစားဘဲ ခံတွင်းကို ဆေးကြောပြီး ဥပုသ် အင်္ဂါတို့ကို ဆောက်တည်လျှင် ထက်ဝက်သော ဥပုသ်ကံကို ရပါလိမ့်မည်” ပြောပြသည်။ အလုပ်သမားသည် ပြောတိုင်းပင်ပြုလေသည်။ တစ်နေ့ တာပတ်လုံး အလုပ်လုပ်ဆောင်ခဲ့၍ ဆာလောင်မွတ်သိပ်ခြင်းဖြင့် ပြင်းစွာ နှိပ်စက်ရကား ဝမ်းတွင်း၌လေတို့သည် ပျက်ကုန်သဖြင့် ကြိုးဖြင့်ချည်၍ ဆွဲငင်သည့်အလား နာကျင်ခံခက်စွာ လူးလိမ့်နေသည်။ သူဌေးကြီးအား အကြောင်းကြားလျှင် စတုမဇူကို ယူကာလာခဲ့ပြီး-

“ချစ်သား-အသို့ဖြစ်သနည်း” ဟုမေးသည်။

“အရှင်သူဌေးမင်း အကျွန်ုပ်အား လေရောဂါဖြစ်ပါသည်”

“သို့ဖြစ်လျှင် ချစ်သား ထ၍ ဤစတုမဇူကို စားပါလော့”

“အရှင်သူဌေးမင်းတို့ကော စားသောက်ပါသလော”

“ချစ်သား-ငါတို့ကား ရောဂါမဖြစ်၊ သင်သာ ရောဂါဖြစ်သဖြင့် စားသောက်ပါလေ”

“အရှင်သူဌေးမင်း-အကျွန်ုပ်သည် ဥပုသ်စောင့်သုံးခြင်းအမှုကို ပြုရပါသော်လည်း တစ်နေ့လုံး အပြည့်အဝ မစောင့်သုံးနိုင်ခဲ့ပါ။ နေ့

တစ်ဝက်မျှသာ ကျင့်သုံးဆောက်တည်ရသော အကျွန်ုပ်အား ချို့တဲ့သော ဥပုသ် မဖြစ်ပါစေနှင့်တော့”

“ချစ်သား ဤသို့ မပြုလင့်” ဟု အဖန်ဖန်တလဲလဲ ပြောသော်လည်း မစားမသောက်သောကြောင့် မိုးမလင်းမီမှာပင် သေလွန်ခဲ့၍ ဤ ညောင်ပင်မှာ ညောင်စောင့်နတ်မင်း ဖြစ်လာလေသည်။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ညောင်စောင့်နတ်မင်းသည် မိမိအကြောင်းပြောပြပြီးလျှင် -

“အရှင်မြတ်တို့-အနာထပိဏ်သူဌေးကြီးသည် ဘုရား-တရား-သံဃာဟူသော ရတနာသုံးပါးကို အလွန်ကြည်ညိုမြတ်နိုးပါသည်။ ထိုသူဌေးကြီး အမှီပြု၍ဖြစ်သော နေ့ဝက်သော ဥပုသ်၏ အကျိုးဆက်ဖြင့် ဤစည်းစိမ်ချမ်းသာကို ရအပ်ပေသည်” ဟု ဆိုလေသော် စကားထဲမှာ ‘ဘုရား’ ဟူသော အသံကိုကြားရ၍ ရသေ့ငါးရာတို့သည် နေရာမှ ထကုန်၍ နတ်မင်းသို့ လက်အုပ်ချီလျက်-

“ဘုရားဟု ဆိုပါသလော” မေးကြရာ-

“ဘုရားဟု ဆိုပေသည်” ဟု နတ်မင်းက ဖြေသည်။ ဤသို့ သုံးကြိမ် တိုင်အောင် မေးမြန်းရွတ်ဆို ဝန်ခံစေပြီး-

“လောကသုံးခွင် ဘုံအံ့ပြင်မှာ ‘ဘုရား’ဟု ကြွေးကြော်ပြောဆိုသော အသံကိုမျှသော်လည်း ကြားနာရခက်ခဲလှပေသည်” ဥဒါန်း ကျူးရင့်ကြလေသည်။ ၎င်းနောက် ညောင်စောင့်နတ်မင်းအား-

“အရှင်နတ်မင်း-ကမ္ဘာတစ်သိန်းကာလအတွင်းမှာ မကြားစဖူးသော အသံ၏အဖြစ်ဖြင့် အရှင်နတ်မင်းထံမှ ‘ဘုရား’ ဟူသောစကားကို ငါတို့ ကြားနာရပေသည်” ဟု အားရဝမ်းသာ ပြောဆိုကြသည်။ တပည့် ရသေ့တို့က ဆရာရသေ့ကြီးအား-

“အရှင်ဘုရား-မြတ်စွာဘုရားထံ သွားကြပါကုန်စို့” ဟု တောင်းဆိုကြသည်။

“အမောင်တို့-သူဌေးသုံးဦးသည် ငါတို့အား ကျေးဇူးများလှသည်။ နက်ဖြန်ခါ ၎င်းသူဌေးကြီးအိမ်မှာ ဆွမ်းခံ၍ သူတို့အား အကြောင်းကြား ပြီးမှ သွားကြကုန်အံ့” သည်းခံစေပြီး သူဌေးကြီးတို့ထံ လာခဲ့ကြသည်။ သူဌေးကြီးတို့က ယာဂုထမင်းစသည် စီရင်ပြီး နေရာထိုင်ခင်းပြင်ဆင်ကာ-

“ယနေ့ ငါတို့၏ ဆရာရသေ့တို့ ကြွလာမည့်နေ့တည်း” ဟု သိနှင့်ပြီး ဖြစ်၍ ကြွလာသောရသေ့တို့ကို ခရီးဦးကြိုဆိုကြပြီး ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ဆွမ်းကိစ္စအပြီးမှာ ရသေ့တို့က-

“သူဌေးကြီး ငါတို့သွားကြတော့မည်” ဟု ဆိုကြသည်။

“အရှင်ဘုရား-မိုးလေးလပတ်လုံး ဤမှာနေကြမည်ဟု အရှင်မြတ် တို့က ဝန်ခံကတိပေးထားသည် မဟုတ်ပါလော။ ယခုအဘယ်သို့ ကြွရောက်တော်မူကြပါမည်နည်း”

“သူဌေးကြီးတို့ လူ့ရွာလောကမှာ ဘုရားပွင့်တော်မူပြီဟု ငါတို့ ကြားသိ ရသည်။ ယခု တို့ မြတ်စွာဘုရားအထံတော်သို့ သွားကြပါမည်”

“အရှင်ဘုရားတို့ -အသို့နည်း၊ ထိုမြတ်စွာဘုရားသခင်အထံတော်သို့ အရှင်ဘုရားတို့ချည်းသာ သွားထိုက်ပါသလော။ တပည့်တော်တို့ကော မသွားထိုက်ပါလေသလော”

“ဒါယကာ သူဌေးကြီးတို့-မည်သူမဆို သွားနိုင်ကြသည်သာဖြစ် သည်။ တားမြစ်ပိတ်ပင်ခြင်းမရှိပါ”

“အရှင်ဘုရားတို့-သို့ဖြစ်လျှင် ခေတ္တဆိုင်းငံ့တော်မူပါဦး။ တပည့် တော်တို့လည်း သွားမည့်အစီအစဉ်ပြုလုပ်၍ လိုက်ကြပါမည်”

“ဒါယကာတို့-သင်တို့သွားရန် အစီအစဉ်ပြုလုပ်နေလျှင် ငါတို့အား ကြာမြင့်နေပေလိမ့်မည်။ ငါတို့ ရှေးဦးသွားနှင့်မည်။ နောက်မှ သင်တို့ လိုက်လာကြကုန်လော့” ဆိုကာ ရသေ့ငါးရာတို့သည် မြတ်စွာဘုရားသခင် ထံတော်သို့ ထွက်ခဲ့ကြသည်။ ရောက်ကြလျှင် မြတ်စွာဘုရားသခင်အား ရှိသေ့စွာရှိခိုးလျက် ဟောတော်မူသော တရားတော်ကို ကြားနာရလျှင် ဒေသနာတော်အဆုံးမှာ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ

လေသည်။ ရဟန်းအဖြစ်ကို တောင်းပန်ကြသဖြင့် ‘ဧဟိ ဘိက္ခု’ ခေါ်တော်မူကာ ဧဟိဘိက္ခုရဟန်းများ ဖြစ်စေတော်မူလေသည်။

သူဌေးကြီး သုံးဦးတို့သည် လှည်းငါးရာစီဖြင့် လှူဖွယ်ပစ္စည်းများ တင်ဆောင်လျက် သာဝတ္ထိပြည်သို့ရောက်လျှင် မြတ်စွာဘုရားသခင်အား ရှိခိုးပူဇော်ကြပြီး တရားကိုကြားနာရသည်တွင် သောတာပတ္တိဖိုလ်၌ အသီးသီးတည်ကြလေသည်။ တစ်ဆယ့်ငါးရက်လုံးလုံး အလှူဒါနပြုကြပြီးမှ “ကောသမ္မိပြည်သို့ ကြွရောက်တော်မူပါရန်” မြတ်စွာဘုရားသခင်အား လျှောက်ထား တောင်းပန်သည်တွင် ဝန်ခံသမှုပြုကာ-

“ဒါယကာ သူဌေးကြီးတို့ မြတ်စွာဘုရားသခင်တို့မည်သည် ဆိတ်ငြိမ်ရာအရပ်မှာသာ ဓမ္မလျော်တော်မူကြသည်” မိန့်တော်မူလေသော်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- တပည့်တော်တို့ သိပါပြီဘုရား၊ တပည့်တော်တို့ စေလွှတ်လာမည့် သတင်းစကားဖြင့် ကြွရောက်ရန် သင့်လျော်မည့်အခါကို သိတော်မူကြပါဘုရား” ဟု လျှောက်ထား၍ ကောသမ္မိပြည်သို့ ပြန်သွားပြီးလျှင်-

ယောသကသူဌေးက ယောသိတာရုံကျောင်းတော်၊

ကုက္ကုဋ္ဌသူဌေးက ကုက္ကုဋ္ဌာရုံကျောင်းတော်၊

ပါဝါရိကသူဌေးက ပါဝါရိကာရုံကျောင်းတော်၊

တို့ကို အသီးသီး ဆောက်လုပ်ကြသည်။ ပြီးစီးလျှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံ သတင်းစကား ပို့လွှတ် လျှောက်ကြားစေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သူဌေးကြီးတို့ စေလွှတ်လျှောက်ကြားသော သတင်းစကားကို ကြားသိတော်မူ၍ ကောသမ္မိပြည်သို့ ကြွရောက်တော်မူလေသည်။ သူဌေးကြီးတို့က ကြိုဆို၍ ကျောင်းအသီးသီးကို လှူဒါန်းကာ အလှည့်ဖြင့် ဆွမ်းလုပ်ကျွေးကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် တစ်နေ့လျှင် တစ်ကျောင်းစီမှာ သီတင်းသုံးတော်မူလျက် ထိုနေ့အဖို့ ထိုသူဌေးကြီးအိမ်၌သာ ဆွမ်းအလို့ငှာ ကြွရောက်တော်မူလေသည်။



မာဂဏ္ဍီရန်ငြိုးနှင့် သာမာဝတီဝင်ကြွေး

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကောသမ္မိပြည်၌ ကျောင်းသုံးကျောင်းမှာ အလှည့်ဖြင့်သီတင်းသုံးတော်မူနေခိုက် သူဌေးကြီးတို့၏ အလုပ်အကျွေးဖြစ်သော သုမနပန်းသည်က သူဌေးကြီးတို့အား-

“အရှင်သူဌေးမင်းတို့-အကျွန်ုပ်သည် အရှင်သူဌေးမင်းတို့အား ကျေးဇူးများသူ ဖြစ်ပါသည်။ အကျွန်ုပ်သည် မြတ်စွာဘုရားသခင်အား ဆွမ်းလုပ်ကျွေးလိုပါသည်။ တစ်နေ့မျှ ခွင့်ပေးတော်မူကြပါ” ခွင့်တောင်းသည်။

“အချင်း သုမန-နံက်ဖြန်ခါ ကျွေးမွေးလှူဒါန်းပါ”ဟု ခွင့်ပြုချက်ရသည်နှင့် သုမနပန်းသည်သည် မြတ်စွာဘုရားသခင်အား ပင့်ဖိတ်လျှောက်ထားကာ အလှူဝတ္ထုတို့ကို ပြုပြင်စီရင်လေသည်။

ထိုစဉ်ကာလဝယ် ကောသမ္မိပြည်ရှင် ဥတေနမင်းကြီးသည် သာမာဝတီမိဖုရားသည် အစေခံခုဇ္ဈတ္တရာအား သုမနပန်းသည်ထံမှ ပန်းဝယ်ယူစေလေ့ရှိသည်။ ဆွမ်းကျွေးသောနေ့မှာ ပန်းဝယ်လာသော ခုဇ္ဈတ္တရာကို သုမနပန်းသည်က-

“ငါသည် မြတ်စွာဘုရားသခင်အား ဆွမ်းလှူဒါန်းဆက်ကပ်ရန် ပင့်ဖိတ်ထားသည်။ ပန်းဦးပန်းဖျားတို့ကို မြတ်စွာဘုရားသခင်အား ပူဇော်ပါမည်။ သင် ခဏမျှစောင့်ဆိုင်းပါ။ ဆွမ်းလုပ်ကျွေးရာမှာ အဖော်အဖြစ်ဖြင့် တရားတော်ကိုနာယူပါဦး။ ပြီးမှ ကျန်သောပန်းတို့ကို ယူသွားပါ” ဟု ပြောသည်။ ခုဇ္ဈတ္တရာလည်း စောင့်ဆိုင်းနေသည်။

သုမနပန်းသည်သည် ဘုရားအမှူးရှိသော သံဃာတော် အပေါင်းအား ဆွမ်းလုပ်ကျွေးပြီး အနုမောဒနာတရားကို နာကြားသည်။ ခုဇ္ဈတ္တရာသည် တရားတော်ကိုနာကြားနေစဉ်ပင် သောတာပတ္တိဖိုလ်၌ တည်လေသည်။

ခုဇ္ဈတ္တရာသည် ယခင်နေ့များက ပန်းဝယ်ရာမှာ ငွေလေးကျပ်ဖိုးသာဝယ်ပြီး လေးကျပ်ကို မိမိယူထားသည်ချည်းဖြစ်သည်။ ယနေ့မှာမူ တရားတော်ကိုနာရ၍ အကျွတ်တရားရလေပြီးသော အခါတွင်ကား ငွေရှစ်ကျပ်လုံးဖြင့် ပန်းများကို ဝယ်ယူသွားလေသည်။ သာမာဝတီမိဖုရားက-

“မိခင်ခုဇ္ဈတ္တရာ-အသို့နည်း၊ ယနေ့ အရှင်မင်းမြတ်က ငါတို့အတွက် ပန်းဖိုးနှစ်ဆ ပေးသနားတော်မူပါသလော”မေးသည်။

“ရှင်မိဖုရား-ပန်းဖိုးနှစ်ဆ ပေးတော်မူသည် မဟုတ်ပါ”

“ပန်းဖိုးနှစ်ဆ မပေးပါဘဲလျက် အဘယ့်ကြောင့် ပန်းတွေများနေပါ သနည်း”

“ရှင်မိဖုရား-ယခင်နေ့တွေတုန်းက ကျွန်တော်မသည် ငွေလေးကျပ် ကိုယူ၍ ကျန်ငွေလေးကျပ်ဖြင့် ပန်းဝယ်ခဲ့ပါသည်”

“ယနေ့ အဘယ့်ကြောင့် မယူသနည်း”

“ရှင်မိဖုရား-ကျွန်တော်မသည် ယနေ့ မြတ်စွာဘုရားသခင်အား ဖူးမြင်ပူဇော်ရပြီး ဟောကြားသော တရားကိုလည်း နာရသဖြင့် တရားထူး ရပြီး ဖြစ်သောကြောင့် မယူတော့ပါရှင်မိဖုရား”

“မိခင်-အသင်နာကြားခဲ့ရသော တရားတော်ကို ငါတို့အား ပြန် လည် ဟောပြပါလော့” တောင်းပန်ကြသည်။

ခုဇ္ဈတ္တရာသည် ရေမိုးချိုးဝတ်စားဆင်ယင်၍ မြတ်သောနေရာမှာ နေလျက် သာမာဝတီအမှူးပြုသော မောင်းမမိသံ ငါးရာတို့ကို မြတ်စွာ ဘုရားသခင် ဟောပြတော်မူသည့်အတိုင်း ဟောပြလေသည်။ တရား ဒေသနာတော်အဆုံးမှာ အားလုံးသောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ မောင်းမမိသံတို့သည် ခုဇ္ဈတ္တရာကို ရှိခိုး၍-

“မိခင်-အသင်မိခင်သည် ယနေ့မှစ၍ သိမ်ငယ်သောအမှုကိစ္စတို့ကို မပြုပါနှင့်တော့၊ မိခင်အရာ-ဆရာအရာမှာတည်၍ မြတ်စွာဘုရားသခင် ထံတော်သို့သွားပြီး ဟောကြားသော တရားတို့ကို နာယူကာ သမီးတို့အား တစ်ဆင့် ပြန်လည်ဟောကြားပါလော့”ဟု ပြောဆိုကြသည်။

ခုဇ္ဈတ္တရာသည် ထိုနေ့မှစ၍ ထိုပြောတိုင်းပြုလုပ်ရာ နောက်ပိုင်း ဝယ် ပိဋကတ်သုံးပုံကို ဆောင်နိုင်သည့် အဖြစ်သို့ပင် ရောက်ခဲ့သည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကလည်း-

“ရဟန်းတို့-ငါဘုရား၏ တပည့်တော်မဖြစ်ပြီး တရားဟောတတ် ကုန်သော တပည့်ဒါယိကာမတို့တွင် ဤခုဇ္ဈတ္တရာသည် အမြတ်ဆုံး ဖြစ်ပေသည်” ဟူ၍ ဧတဒဂ်ထားတော်မူလေသည်။

သာမာဝတီအမျိုးရှိသော မောင်းမမိသံ ငါးရာတို့က-

“မိခင်-ငါတို့သည် မြတ်စွာဘုရားသခင်အား ဖူးမြင်လိုကြပါသည်။ ငါတို့အား မြတ်စွာဘုရားသခင်ကိုပြပေးပါ။ ပန်းနံ့သာစသည်ဖြင့် ပူဇော် ချင်ပါသည်” ဟု တောင်းဆိုကြသည်။

“အရှင်မတို့- မင်းမျိုးမည်ကား တာဝန်ကြီးလှသည်။ အရှင်မတို့ကို အပြင်သို့ ခေါ်ထုတ်ခြင်းငှာ မတတ်ကောင်းပါ”

“မိခင်-ငါတို့အား မဖျက်ဆီးပါလင့်၊ မြတ်စွာဘုရားသခင်အား ပြပေးပါ မိခင်” ဟု အကြိမ်ကြိမ်တောင်းပန်ကြလျှင်-

“အရှင်မတို့-တစ်နည်းတော့ ရှိသည်”

“ပြောပါ မိခင်”

“အရှင်မတို့အခန်းမှနေပြီး ကြည့်မြင်နိုင်လောက်သော ပြတင်း များကိုဖောက်ပြီး သူဌေးကြီးသုံးဦးတို့အိမ်သို့ ကြွသွားကြွလာတော်မူသော မြတ်စွာဘုရားသခင်အား ကြည့်ရှုဖူးမြော်ကြပါ။ လက်အုပ်ချီမိုး ရှိခိုး ကြပါ” ဟု အကြံပေးသည်။ သာမာဝတီတို့လည်း ပေးသောအကြံအတိုင်း ပြုလျက် မြတ်စွာဘုရားသခင်အား ကြည့်ရှုဖူးမြင်ကြလေသည်။

တစ်နေ့မှာဖြစ်သည်။

မာဂဏ္ဍီမိဖုရားသည် မိမိနန်းဆောင်မှထွက်၍ စင်္ကြံသွားစဉ် သာမာဝတီတို့၏ နေရာသို့ရောက်သွား၍ ဖောက်ထားသော ပြတင်းတို့ကို မြင်လျှင်-

“ဤပြတင်းတို့ကား အဘယ်သဘောနည်း” မေးလျှင် သာမာဝတီ တို့ကလည်း ‘မာဂဏ္ဍီမိဖုရား၏ မြတ်စွာဘုရားအပေါ်မှာ ရန်ငြိုးဖွဲ့ထား သည့်အဖြစ်ကို’ မသိသောကြောင့်-

“ဤမြို့သို့ ကြွတော်မူလာသော မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်အား ဤပြတင်းပေါက်တို့မှနေ၍ ကြည့်ရှုဖူးမြော် ပူဇော်ကြပါသည်” ဟု ဆိုကြသည်။ ထိုစကားကိုကြားလျှင် မာဂဏ္ဍီမိဖုရားသည်-

“ရဟန်းဂေါတမ ဤမြို့သို့ရောက်လာချေပြီကော။ ယခုအခါ ရဟန်းဂေါတမအား ငါလုပ်သင့်လုပ်ထိုက်သည်ကိုသိစေမည်။ သာမာဝတီ တို့လည်း ရဟန်းဂေါတမ၏ တပည့်လက်သားတွေဖြစ်ကြသည်။ သင်တို့ အားလည်း ငါ့အကြောင်းကို ပြရမည်” ကြံပြီး ဥတေနမင်းကြီးထံသွား၍-

“အရှင်မင်းကြီး-သာမာဝတီအမျိုးရှိသော နန်းတွင်းသူ ငါးရာ တို့သည် နန်းတော် ၏ အပြင် ဘက် မှာ တစ်ယောက် ယောက်ကို တောင့်တောင့်တတရှိနေကြပြီ။ နှစ်ရက်သုံးရက်မျှဖြင့်ပင် အရှင်မင်းကြီးကို လုပ်ကြံပါလိမ့်မည်” ဟု ကုန်းစကားလျှောက်ထားသည်။ သို့သော် မင်းကြီးကား မယုံကြည်လေ။ မာဂဏ္ဍီမိဖုရားက အကြိမ်ကြိမ်ပြောသော်လည်း မယုံကြည်နိုင်ရှိလေသော်-

“အရှင်မင်းကြီး-ကျွန်တော်မစကားကိုမယုံကြည်ပါလျှင် သာမာဝတီ မိဖုရားတို့နေရာသို့ သွားရောက်ကြည့်ရှုပါ” ဟု လျှောက်ပြန်လျှင် ဥတေနမင်းကြီး သွားရောက်ကြည့်ရှုရာ အပေါက်တို့ကိုမြင်၍ မေးလျှင် သာမာဝတီတို့က အဖြစ်မှန်အတိုင်း လျှောက်တင်ကြသည်။ မင်းကြီး စိတ်မဆိုးသည်ပြင် ၎င်းအပေါက်တို့ကိုပိတ်စေ၍ ဖွင့်နိုင်ပိတ်နိုင်သော တံခါးရွက်တို့ကို ပြုစေသည်။

မာဂဏ္ဍီမိဖုရားသည် သာမာဝတီမိဖုရားတို့ကို မည်သို့မှ မပြုနိုင်သည်ဖြစ်၍ ‘ရဟန်းဂေါတမအားသာပြုတော့မည်’ ကြံ၍ လူမိုက် လူရမ်းကားတို့အား တံစိုးလက်ဆောင်ပေးကာ မြတ်စွာဘုရားသခင်အမျိုးရှိသော သံဃာတော်တို့ကို ဆဲရေးခြင်း ဆယ်ပါးဖြင့် ရေရွတ်ဆဲရေးခိုင်းလေသည်။ ထိုသို့ ဆဲရေးကြသည်ကို အရှင်အာနန္ဒာကြား၍ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-ဤကောသမ္ဘိ ပြည်သူတို့သည် တပည့်တော်တို့ကို ဆဲရေးနေကြပါသည်။ တခြားမြို့သို့ သွားကြပါကုန်စို့ ဘုရား” လျှောက်လေသည်။

“ချစ်သား အာနန္ဒာ-အဘယ်မြို့သို့ သွားမည်နည်း”

“တခြားတစ်မြို့သို့ သွားကြပါမည်ဘုရား”

“ချစ်သားအာနန္ဒာ-သွားသောမြို့ကဆဲကြပြန်လျှင်ကော အဘယ်ကို သွားမည်နည်း”

“နောက်ထပ် အခြားတစ်မြို့မြို့သို့ သွားကြပါမည်ဘုရား”

“ချစ်သား အာနန္ဒာ၊ အဲသည်မြို့က ဆဲကြပြန်လျှင်ကော”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား၊ နောက်ထပ် နောက်ထပ်သော မြို့တို့သို့ သွားကြပါမည်ဘုရား”

“ချစ်သား အာနန္ဒာ၊ ဤသို့ မပြုသင့် မပြုထိုက်လေ၊ မှုခင်းပြဿနာ ဖြစ်ရာအရပ်မှာသာလျှင် ထိုမှုခင်းပြဿနာကို ငြိမ်းစေပြီးမှ အခြား အရပ်သို့ သွားသင့်ပေသည်။ ချစ်သားအာနန္ဒာ၊ အသင်တို့ကို အဘယ်သူ တို့က ဆဲကြသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-ကျွန်အမှုလုပ်မှ စ၍ အားလုံးလိုလို ဆဲရေးကြပါသည်ဘုရား”

“ချစ်သားအာနန္ဒာ၊ သင်သည် တွေးတောကြံဆပြီး ပူပန်မနေပါနှင့်၊ ဤသူတို့သည် ခုနစ်ရက်မျှသာ ဆဲရေးကြမည်၊ ရှစ်ရက်မြောက်သော နေ့မှာ ဆဲသံတိတ်သွားလိမ့်မည်” ဟု မိန့်တော်မူသည်။ မိန့်တော်မူသည့် အတိုင်းပင် ခုနစ်ရက်ကြာလျှင် ဆဲသံတိတ်သွားလေသည်။

(မှတ်ဖွယ်။ ။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ဖြစ်ပေါ် လာသော ပြဿနာဟူသည် ခုနစ်ရက်ထက်ပို၍မရှိ စကောင်းသည်သာတည်း။)

မာဂဏ္ဍိမိဖုရားကြီးသည် မြတ်စွာဘုရားကို ဆဲရေးပြီး ပြေးစေ သော်လည်း အကြံအစည်မအောင်မြင်သဖြင့် သာမာဝတီတို့ ပျက်စီး စေရန် တစ်မျိုးတစ်ဖုံ ကြံစည်ပြန်လေသည်။ ဘထွေးတော် စူဠမာဂဏ္ဍိ ထံသို့ တမန်စေလိုက်သည်။

“ဘထွေးတော်-ကျွန်တော်မထံသို့ ကြက်အရှင်ရှစ်ကောင်၊ ကြက် အသေရှစ်ကောင်တို့ကို ယူဆောင်လာခဲ့ပါ၊ ရောက်လျှင် လှေကားထိပ်မှာ ရပ်နေပါ၊ ဝင်လာပါဆိုသော်လည်းမဝင်ခဲ့ဘဲ ကြက်အရှင်ရှစ်ကောင် ကိုသာ ပို့ပေးလိုက်ပါ၊ နောက်ထပ်ညွှန်ကြားမှ ကြက်အသေရှစ်ကောင်ကို ပို့ပေးလိုက်ပါ” မှာကြားထားလိုက်သည်။ အလုပ်အကျွေး မင်းလုလင် ကိုလည်း တံစိုးလက်ဆောင်ပေး၍ “ငါပြောသည့်အတိုင်း လုပ်ဆောင်ပါ” ဟု ပြောထားသည်။

ယင်းသို့ စီစဉ်ပြီး မာဂဏ္ဍိမိဖုရားသည် ဥတေနမင်းကြီး အရက် သောက်ရာအခန်းဝတွင်ရပ်နေသည်။ မင်းကြီးက-

“ဝင်ခဲ့ပါ”ဆိုသော်-

“အရက်သောက်ခန်းတွင်းသို့ မဝင်လိုပါ အရှင်မင်းကြီး” လျှောက် ထားပြီး မင်းချင်းလုလင်အား “အမောင်-ငါ့ဘထွေးထံသွားချေ”ဟု

စေလွှတ်လိုက်သည်။ မင်းချင်းလုလင်သွား၍ ဘထွေးတော်ပေးလိုက် သော ကြက်အရှင်ရှစ်ကောင်ကို ဆောင်ယူစေပြီး-

“အရှင်မင်းကြီး- ပုရောဟိတ်ပုဏ္ဏားသည် ဤလက်ဆောင်များကို ပေးပို့အပ်ပါသည်” ဟု လျှောက်တင်သည်။

“ငါတို့အတွက် စားကောင်းသောက်ဖွယ်ဖြစ်လျှင်ကောင်းမည်။ မည် သူ့ကို ချက်စေရမည်နည်း”

“အရှင်မင်းကြီး သာမာဝတီတို့မိန်းမငါးရာ အားလပ်၍နေပါသည်။ သူတို့ကို ချက်ခိုင်းပါလော့”

“သွားတဲ့ချေ၊ သာမာဝတီတို့အား ချက်စေပါလော့” မိန့်ကြား သည်တွင် မာဂဏ္ဍိက မင်းချင်းလုလင်ကို ညွှန်ကြားသည်။

“သင်သည် ကြက်အရှင်တို့ကို ယူသွားပြီး သာမာဝတီလက်ထဲ ထည့် ပေးကာ ‘ကိုယ်တိုင်သတ်ပြီးချက်ပါ’ ဟု မင်းကြီး အမိန့်ရှိလိုက်သည်ဟု ဆိုချေ”

အလုပ်အကျွေးငယ်လည်း ဆိုတိုင်း ပြုသည်တွင် သာမာဝတီတို့က-

“သူ့အသက်သတ်ခြင်းကို ငါတို့ မပြုကြကုန်” ဟု ငြင်းပယ်ကြသည်။ မင်းချင်းလုလင်ကပြန်လာပြီး မင်းကြီးအားလျှောက်ကြားသည်မာဂဏ္ဍိက-

“အရှင်မင်းကြီး မြင်ပါပြီလော။ ယခုပင်လျှင် ထိုမိန်းမတို့သည် သူ့အသက် သတ်၊ မသတ်သည့် အဖြစ်ကို သိစေပါမည်။ အရှင်မင်းမြတ် ဤကြက်တို့ကို ‘ရှင်ဂေါတမအတွက် ချက်ပို့စေပါလော့’ဟု မိန့်တော် မူပါလော့” လျှောက်တင်လျှင် မင်းကြီးက သာမာဝတီတို့ထံ စေပြန်သည်။ မင်းချင်းလုလင်သည် ကြက်တို့ကို ယူသွားဟန်ပြု၍ ကြက်ရှင်တို့ကို ပုဏ္ဏားအားပေးပြီး ကြက်သေတို့ကို ယူသွားကာ-

“ဤကြက်တို့ကို ချက်၍ မြတ်စွာဘုရားအား ပို့လှူကုန်လော့” ဆိုသည်။

“အမောင် ယူခဲ့လော့၊ ဤအလုပ်ကား ငါတို့အလုပ်ပင်တည်း” ဟု ယူထားလိုက်ကြသည်။ မင်းချင်းလုလင် မင်းကြီးထံပြန်လာသည်။

“အမောင် အသိနည်း”

“အရှင်မင်းမြတ်-ရဟန်းဂေါတမအတွက်ဆိုကာမျှနှင့် နေရာမှထ၍ ယူကြ ပါသည်” လျှောက်တင်လျှင် မာဂဏ္ဍိက-

“အရှင်မင်းကြီး- မြင်အပ်ပါပြီလော၊ အရှင်သို့ သဘောရှိသော ကျေးဇူးရှင် ဘုရင်မင်းမြတ်၏အတွက်မူကား မပြုကြကုန်၊ သာမာဝတီ တို့သည် နန်းတော်အပြင်ဘက်မှ တစ်ယောက်ယောက်ကို တောင့်တောင့် တတရှိနေသည်ဟု ကျွန်တော်မ တင်လျှောက်ခဲ့သည်မှာ မှန်နေပြီ မဟုတ်ပါလော” လျှောက်ထားပါသော်လည်း ဥတေနမင်းကြီးက သည်းခံ တော်မူ၍ ဆိတ်ဆိတ်သာနေလေသည်။ မာဂဏ္ဍိက အကြံမအောင်ပြန် သဖြင့် ‘မည်သို့ ပြုရဦးမည်နည်း’ နည်းလမ်းရှာကြံပြန်သည်။

ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား၊ ဝါသုလဒတ္တမိဖုရား၊ မာဂဏ္ဍိမိဖုရားဟူသော မိဖုရားသုံးယောက်တို့၏ နန်းဆောင်တို့သို့ ခုနစ်ရက်စီလှည့်လည်၍ စံမြန်းလေ့ရှိသည်။ သန်ဘက်ခါကျလျှင် သာမာဝတီနန်းဆောင်သို့ ကြွသွားမည့်အဖြစ်ကို မာဂဏ္ဍိမိဖုရားသိ၍ ဘထွေးတော် စူဠမာဂဏ္ဍိပုဏ္ဏားကြီးအား “အဆိပ်ပြင်းသော မြွေ တစ်ကောင်ကို အဆိပ်ထုတ်ပြီးပို့ခဲ့ပေးပါ” ဟု မှာလိုက်သည်။ ဘထွေး ပုဏ္ဏားက ဆိုတိုင်းပြု၍ ပို့လာသည်။ ဥတေနမင်းကြီးသည် သွားလေ ရာရာသို့ ဟတ္ထိကန္တစောင်းကို ယူသွားလေ့ရှိသည်။ မာဂဏ္ဍိ မိဖုရားသည် စောင်းခွက်အတွင်း ထိုမြွေကို ထည့်၍ အပေါက်ကို ပန်းကုံးဖြင့် ပိတ်ထားလိုက်သည်။ မြွေသည် သုံးရက်လုံးလုံး အစာမစားရဘဲ နေရသည်။ မင်းကြီးသွားမည့်နေ့မှာ မာဂဏ္ဍိက မေးသည်။

“အရှင်မင်းမြတ်၊ ယခု အဘယ်အဆောင်သို့ သွားပါမည်နည်း”

“သာမာဝတီ အဆောင်သို့သွားမည်”

“အရှင်မင်းမြတ် ညက ကျွန်တော်မျိုးမ အိပ်မက် မြင်မက်မကောင်း ပါ။ သာမာဝတီဆောင်သို့ မကြွစေချင်ပါ”ဟု သုံးကြိမ်တိုင်အောင် လျှောက်ထားသော်လည်း တား၍မရသည့်အဆုံး-

“ကျွန်တော်မျိုးမသည်လည်း အရှင်မင်းမြတ်နှင့် အတူလိုက်သွား ပါမည်။ မည်သို့ဖြစ်မည် မသိနိုင်” ဆိုကာ လိုက်သွားကြသည်။

ဥတေနမင်းကြီးသည် သာမာဝတီအဆောင်သို့ရောက်လျှင် စောင်း ကို ခေါင်းရင်းမှာထား၍ သလွန်တော်ပေါ်မှာ လဲလျောင်းနေသည်။

မာဂဏ္ဍီသည် ဟိုဟိုသည်သည် သွားလာသကဲ့သို့ ပြု၍ စောင်းပေါက်ကို ပိတ်ဆို့ထားသောပန်းကုံးကို ဆွဲဖယ်လိုက်သည်။ နှစ်ရက်သုံးရက် အစာ ငတ်နေသောမြွေသည် အပေါက်မှ ပါးပျဉ်းထောင်၍ ထွက်လာသည်။ မာဂဏ္ဍီက-

“အရှင်မင်းကြီး-ကြောက်စရာမြွေကြီးပါတည်း” ဟု အသံကျယ်ကျယ် ပြု၍ မင်းကြီးအားလည်းကောင်း၊ သာမာဝတီတို့အားလည်းကောင်း ရေရွတ်လျက်-

“ဤမင်းကြီးသည် မိုက်မဲလွန်းလှသည်။ ငါက တားမြစ်ပါလျက် မလိုက်နာ။ ဤမိန်းမတို့သည် ပြောရဆိုရခက်ခဲဘိသည်။ သင်တို့သည် မင်းကြီးထံမှ အဘယ်ကိုမရဘဲ ရှိကြသနည်း။ ဤမင်းကြီးသေခဲ့သော် သင်တို့အား ဘာအကျိုးရှိမည်နည်း။ ငါသည် ယနေ့အိပ်မက်မကောင်း သဖြင့် သာမာဝတီအဆောင်သို့ မသွားသင့်ပါ။ အတန်တန်လျှောက်ထား သော်လည်း ငါ့စကားကိုမနာယူ။ ယခုတော့ အန္တရာယ်ကြုံလေပြီ မဟုတ် လော” စသည်ဖြင့် ဆိုမြည်လေသည်။ ဥတေနမင်းကြီးသည် မြွေကို မြင်လျှင် သေဘေးမှ ကြောက်သဖြင့်-

“ဤမိန်းမတို့သည် ဤသို့ပြုလိမ့်မည် ငါမထင်ခဲ့၊ အလွန်ယုတ်မာစွာ တကား၊ ဤမိန်းမတို့ ယုတ်မာသည့်အဖြစ်ကို မာဂဏ္ဍီအတန်တန် ပြောသော်လည်း ငါမယုံကြည်ခဲ့၊ ပထမတစ်ခါ အခန်းကိုအပေါက်ဖောက် ကြသည်။ ငါခွင့်လွှတ်ခဲ့သည်။ ဒုတိယတစ်ခါ ကြက်တို့ကို မချက်နိုင်ပါဟု ပြန်ပို့ခဲ့သည်။ ငါအပြစ်မယူခဲ့။ ယခုတစ်ဖန် ငါ့အိပ်ရာမှာ မြွေကို လွှတ်ရက်ကြပလေသည်” အမျက်ဒေါသ ပြင်းစွာထွက်လေသည်။ သာမာဝတီမိဖုရားသည် မိမိအဖော် နန်းတွင်းသူတို့အား-

“ညီမတော်တို့ ငါတို့အား အခြားအားကိုးရာမရှိပြီ။ မင်းကြီး အပေါ်မှာလည်းကောင်း၊ မာဂဏ္ဍီအပေါ်မှာလည်းကောင်း၊ မိမိကိုယ်မှာ လည်းကောင်း၊ ထပ်တူထပ်မျှသော မေတ္တာစိတ်ကို ဖြစ်စေလော့၊ အမျက် ထွက်ခြင်းကို မပြုကြကုန်လင့်” ဟု သတိပေးဆုံးမပြောဆိုသည်။

ဥတေနမင်းသည် သာမာဝတီကို ရှေ့ဆုံးမှာထား၍ ကျန်မိန်းမ တို့ကို အစဉ်အတိုင်း နေစေပြီး လေးတော်တင်ကာ အဆိပ်လူးမြားဖြင့်

ပစ်လေသည်။ မြားသည် သာမာဝတီမိဖုရား၏ အာနုဘော်ကြောင့် လာရာလမ်းအတိုင်း ပြန်လှည့်ကာ ဥတေနမင်းကြီး၏ ရင်ကို စူးဝင်နှစ်မြုပ် မည်ကဲ့သို့ ဖြစ်လေသည်။ မင်းကြီး စဉ်းစားသည်။

“ငါပစ်လိုက်သောမြားသည် ကျောက်ကိုသော်မှ ဖောက်ထွင်း သွားနိုင်ပါလျက် ယခု အဆီးအတားမဲ့ ကောင်းကင်မှာ ထိုမြားသည် ပြန်လည်ဆုတ်နှစ်ပြီး ငါ့ရင်သို့ စူးဝင်တော့မည်ကဲ့သို့ ရှေးရှုတည်လာ ဘိသည်။ အသက်မရှိသော မြားသော်မှပင် သာမာဝတီ၏ ဂုဏ်ကျေးဇူး ကို သိတတ်သေးသည်။ ငါသည် သက်ရှိလူသား စစ်စစ်ဖြစ်ပါလျက် သာမာဝတီ၏ ဂုဏ်ကျေးဇူးကို မသိတတ်ပေလေ” ဟု စဉ်းစားမိပြီး လေးကို စွန့်ပစ်ကာ လက်အုပ်ချီ၍ သာမာဝတီ ခြေရင်းမှာ ဆောင့်ကြောင့်ထိုင်၍ တောင်းပန်စကားဆိုသည်။

“ငါ၏ ချစ်မိဖုရား သာမာဝတီ-ငါသည် အသိဉာဏ်မဲ့ကင်း မိုက်ဖျင်း တွေဝေစွာ မိုက်မိပါသည်။ ကိုယ်တွင်းကိုယ်ပနှစ်ဌာနစလုံးမှာ ပြင်းထန်စွာ တွေဝေနေပါသည်။ နှမတော် ရှင်မိဖုရား မောင်တော်၏ ရှေးကပြုဖူး သော ကျေးဇူးတော်ကို မြှော်ချင့်ထောက်ထားသောအားဖြင့် မောင်တော် အား ကယ်ပါလော့။ နှမတော်သည် မောင်တော်၏ အံ့အားထူးကိုးကွယ်ရာ ဖြစ်ပါလော့”

“မောင်တော်မင်းမြတ်-ဘုရားနှမ သာမာဝတီသည် မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ကိုသာလျှင် ကိုးကွယ်ပါသည်။ မောင်တော် အရှင် မင်းမြတ်သည်လည်း မြတ်စွာဘုရားသခင်အားသာ ကိုးကွယ်ဆည်းကပ် ခြင်းကို ရောက်ပါလော့။ အရှင်မင်းမြတ်သည် ဘုရားနှမ၏ အားထား ကိုးကွယ်ရာသာ ဖြစ်ပါလေလော့”

ဥတေနမင်းကြီးသည် ထပ်၍ တစ်ဖန် ရှေးနည်းအတိုင်း တောင်းပန် စကားဆိုပြန်သည်။ သာမာဝတီကလည်း ရှေးကအတိုင်း ဆိုလေလျှင် မင်းကြီး က-

“ချစ်နှမသာမာဝတီ-အသင်ချစ်နှမကိုလည်း ကိုးကွယ်ဆည်းကပ် ပါမည်။ အသင်ချစ်နှမ ကိုးကွယ်သော မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကိုလည်း ဆည်းကပ်ကိုးကွယ်ခြင်းသို့ ရောက်ပါတော့မည်။ အသင်

ချစ်နှမအား မောင်တော် ဆုမြတ်ကိုပေးပါမည်။ လိုသောဆုကို ယူတော်မူပါလော့ ချစ်နှမသာမာဝတီ” ပြောဆိုလေသည်။

ထို့နောက် ဥတေနမင်းကြီးသည်လည်း မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံသို့ ချဉ်းကပ်ပြီး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ အဖြစ်သို့ရောက်၍ ပင့်ဖိတ်ပြီးသော် ရဟန်းသံဃာအပေါင်းနှင့်တကွ ခုနစ်ရက်လုံးလုံး အလှူကြီးပေးစဉ်မှာပင် သာမာဝတီ မိဖုရားကို ခေါ်ပြီးလျှင်-

“ချစ်နှမ-ထလော့၊ အသင့်အား ငါပေးထားသောဆုကို ယခု တောင်းဆိုပါလော့” မိန့်ဆိုလေသည်။

“မောင်တော် အရှင်မင်းမြတ်-ဘုရားနှမအား ရွှေငွေစသော ဥစ္စာဖြင့် အလိုမရှိပါ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့်တကွ ငါးရာသော ရဟန်းတို့သည် ဤနန်းတော်သို့ အမြဲမပြတ် ကြွရောက်တော်မူစေချင်ပါသည်။ ဟောကြားတော်မူအပ်သော တရားတော်ကိုလည်း နာလိုပါသည်။ ဤဆုကိုသာ ဘုရားနှမ လိုချင်ပါသည် မောင်တော်မင်းမြတ်”

ဥတေနမင်းကြီးသည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ရိုသေစွာ ရှိခိုးပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-အရှင်မြတ်ဘုရားသည် ရဟန်းငါးရာနှင့်အတူ ဤနန်းတော်တို့ အမြဲကြွတော်မူပါဘုရား၊ သာမာဝတီ အမျိုးရှိသော နန်းတွင်းသူတို့အား တရားဟောတော်မူစေချင်ပါသည်ဘုရား” ဟု လျှောက်ထားလေသည်။

“ဒကာတော်မင်းကြီး-ဘုရားရှင်တို့မည်သည် တစ်နေရာတည်းသို့ အမြဲကြွသွားခြင်းငှာ မအပ်လေ၊ လူအပေါင်းသည် မြတ်စွာဘုရားသခင် ကြွတော်မူလာခြင်းကို တောင့်တကြသည်ချည်းဖြစ်သည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-သို့ဖြစ်ပါလျှင် သင့်တော်မည့် အခြားတစ်ပါးကို စေလွှတ်ပေးတော်မူပါဘုရား”

မြတ်စွာဘုရားသခင်သည် အရှင်အာနန္ဒာကို စေလွှတ်တော်မူသည်။ ထိုနေ့မှစ၍ အရှင်အာနန္ဒာသည် ရဟန်းငါးရာနှင့်အတူ နေ့စဉ် နန်းတော်သို့ ကြွတော်မူသည်။ သာမာဝတီတို့သည် ဆွမ်းလုပ်ကျွေး၍ တရားတော်ကို နာကြရသည်။

သာမာဝတီ ဦးဆောင်သော နန်းတွင်းသူငါးရာတို့သည် တစ်နေ့မှာ အရှင်အာနန္ဒာ ဟောကြားသောတရားကို နှစ်သက်ကြည်ညိုလှသည် ဖြစ်၍ အပေါ်ရုံပုဆိုးငါးရာဖြင့် ပူဇော်ကြသည်။ ၎င်းပုဆိုးတစ်ထည်သည် အဖိုးငါးရာတန်သည်။ ထိုနန်းတွင်းသူတို့ကို မင်းကြီးကြည့်ရှုရာ ပေးထားသော ပန်းနွယ်ပုဆိုးငါးရာကို တစ်ထည်မျှမမြင်ရသဖြင့် မေးသည်။

“အပေါ်ရုံပုဆိုးများ အဘယ်သို့ ရောက်ကုန်သနည်း”

“အရှင်မင်းမြတ်-အရှင်အာနန္ဒာမထေရ်အား ပေးလှူလိုက်ကြပါသည်”

“အရှင်အာနန္ဒာက အားလုံးကို ယူသလော”

“အရှင်မင်းမြတ်-အားလုံးကိုခံယူပါသည်”

ဥတေနမင်းကြီးသည် အရှင်အာနန္ဒာမထေရ်မြတ်ထံ ချဉ်းကပ်ရှိခိုးပြီးသော် အပေါ်ရုံပုဆိုး လှူဒါန်းခြင်းနှင့် အလှူခံခြင်းအကြောင်းကို မေးလျှောက်ရာ အရှင်အာနန္ဒာက “ ဟုတ်ပေသည်” ဝန်ခံလျှင်-

“အရှင်မြတ်ဘုရား-အဝတ်တို့သည် အလွန်များလှပါသည်။ ဤမျှသော အဝတ်တို့ကို မည်သို့ အသုံးပြုပါသနည်းဘုရား”

“ဒကာတော်မင်းကြီး-ငါ့အား ဝတ်ရုံမျှလောက်သော အဝတ်မျှကိုသာယူ၍ ကျန်သည်တို့ကို ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူပါသည် ဒကာတော်”

“ထိုရဟန်းတို့သည် မိမိတို့၏ ဟောင်းနွမ်းဆွေးမြည့်သော သင်္ကန်းတို့ကို မည်သို့ပြုပါသနည်း ဘုရား”

“ဒကာတော်မင်းကြီး-မိမိထက်ဟောင်းနွမ်းဆွေးမြည့်လွန်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူပါသည်”

“အရှင်မြတ်ဘုရား-ထိုရဟန်းတို့သည် ဟောင်းနွမ်းဆွေးမြည့်လွန်းသော သင်္ကန်းတို့ကို မည်သို့ပြုကြပါသနည်း ဘုရား”

“ဒကာတော်မင်းကြီး-သင်္ကန်းဟောင်းတို့ကို အိပ်ရာခင်းပြုလုပ်ကြပေသည်”

“အရှင်မြတ်ဘုရား ရှေးကရှိနှင့်သော အိပ်ရာခင်းတို့ကို မည်သို့ပြုကြပါသနည်း ဘုရား”

“ဒကာတော်မင်းကြီး-မြေအခင်းပြုလုပ်ကြပေသည်”

“အရှင်မြတ်ဘုရား-မြေအခင်းဟောင်းကို မည်သို့ ပြုကြပါသနည်း ဘုရား”

“ဒကာတော်မင်းကြီး-ခြေသုတ်ပုဆိုးပြုလုပ်ကြပေသည်”

“အရှင်မြတ်ဘုရား - ရှေးကရှိနှင့်သော ခြေသုတ်ပုဆိုးဟောင်းကို မည်သို့ ပြုကြပါသေးသနည်းဘုရား”

“ဒကာတော်မင်းကြီး-ရှေးကရှိနှင့်သော ခြေသုတ်ပုဆိုးဟောင်းကို နုပ်နုပ်ခုတ်စဉ်းပြီး မြေညက်မှုန့်ဖြင့် ဆုပ်နယ်ကာ နံရံမှာ လိမ်းကျံကြပေ သည် ဒကာတော်”

“အရှင်မြတ်ဘုရား-အရှင်မြတ်တို့အား ပေးလှူအပ်သော အလှူ ဝတ္ထုတို့သည် ဤသို့ပြုပါသော်လည်း ကုန်ခန်းပျက်စီးခြင်း မရှိပါချေ တကား ဘုရား”

“မှန်ပေသည် ဒကာတော်မင်းကြီး” ဟု မိန့်တော်မူလေလျှင် ဥတေန မင်းကြီးသည် ကြည်ညိုလှသဖြင့် အခြားအဝတ်ပုဆိုးငါးရာကို ယူဆောင် စေလျက် မထေရ်မြတ်အား လှူဒါန်းပူဇော်လေသည်။



သာမာဝတီတို့ မီးရှို့အသတ်ခံရခြင်း

ဥတေနမင်းကြီး ဥယျာဉ်ကစားသွားသော တစ်နေ့မှာ မာဂဏ္ဍီ မိဖုရားက “ငါကြံစည်တွေးတောပြီး လုပ်လိုက်သော အလုပ်မှန်သမျှ တစ်ခုမျှဖြစ်မလာ။ မထင်ထားသောအရာများသာ ဖြစ်ဖြစ်၍လာခဲ့ ချေသည်”ဟု စိတ်နှလုံးမသာယာခြင်း ပြင်းစွာဖြစ်ပြီးနောက် အကြံတစ်ခု ကို စဉ်းစားမိလိုက်သည်နှင့် ဘထွေးတော် စူဠမာဂဏ္ဍီကိုခေါ်ယူကာ ဤသို့ မှာကြားလေသည်။

“ဘထွေးတော်-သာမာဝတီတို့၏ အဆောင်ကို အဝတ်များဆီစိမ်ပြီး တိုင် တို့ကို ရစ်ပတ်ပါ။ ပြီးလျှင် သင်းတို့ကို အဆောင်တွင်းတစ်နေရာမှာ တစ်ပေါင်း တည်းပြု၍မီးရှို့လိုက်ပါ” ညွှန်ကြားလေသည်။

စူဠမာဂဏ္ဍီသည် ပြောသည့်အတိုင်းပြုလုပ်ရန် တိုင်တို့ကို ဆီဆွတ်ထားသောအဝတ်တို့ဖြင့် ရစ်ပတ်နေစဉ် သာမာဝတီတို့က-

“ဘထွေးအဘယ်အမှုကို ပြုပါသနည်း”မေးသည်။

“ချစ်သမီးတို့ မင်းကြီးက ဤတိုင်တွေ ခိုင်ခံ့စေရန် ဆီဆွတ်ထားသောအဝတ်တို့ဖြင့် ရစ်ပတ်စေသည်။ မင်းနန်းတော်ဆိုသည်ကား ကောင်းသောအရေး၊ မကောင်းသောအရေးနှင့် ကြုံတတ်လေ့ရှိပါသည်။ ဘာဖြစ်မည်ဆိုသည်ကို ကြိုတင်၍မသိနိုင်ပါ။ ချစ်သမီးတို့-ငါ့ထံလာကြကုန်လော့” ဟု ခေါ်ငင်ပြီး အားလုံးစုရုံးမိသည်နှင့် အခန်းတံခါးကို အပြင်မှပိတ်ကာ မီးရှို့ပြီး ဆင်းခဲ့လေသည်။ မီးရှို့ခံရပြီဆိုသည်နှင့် သာမာဝတီမိဖုရားက နန်းတွင်းသူတို့အား-

“ညီမတော်တို့-ငါတို့တစ်တွေသည် သံသရာတစ်ခွင်မှာ ကျင်လည်ကြစဉ် ဤကဲ့သို့ မီးအလောင်ခံရသော ဘဝပေါင်းများလှပေပြီ။ သတိတရား ရှေ့ထားကြကုန်လော့” ဆုံးမသတိပေးပြီး မီးလောင်မြိုက်စဉ်မှာပင် ကမ္မဋ္ဌာန်းနှလုံးသွင်းလျက် မသေလွန်မီ အချို့ကသကဒါဂါမိဖိုလ်၊ အချို့က အနာဂါမိဖိုလ်သို့ ရောက်ကြလေသည်။

ထိုအခါ ရဟန်းတို့သည် ဆွမ်းကိစ္စပြီးလျှင် ဆွမ်းခံရာမှ ဖဲခွာခဲ့၍ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ချဉ်းကပ်ပြီး သာမာဝတီမိဖုရားတို့ မီးရှို့ခံရသော သတင်းစပ်လျဉ်း၍-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-သာမာဝတီ အမျိုးရှိသော ဥပါသိကာမင်းရာသည် လားရာဂတိ အဘယ်သို့ရှိကြပါသနည်း။ အဘယ်သို့သော တမလွန်ဘဝရှိကြပါသနည်း ဘုရား” မေးလျှောက်ကြသည်။

“ချစ်သား ရဟန်းတို့-ဥပါသိကာမင်းရာတို့တွင် အချို့သည် သောတာပန်၊ အချို့သည် သကဒါဂါမိ၊ အချို့သည် အနာဂါမိတို့ ဖြစ်ကြလေသည်။ ထိုအလုံးစုံသော ဥပါသိကာမတို့သည် မဂ်ဖိုလ်အကျိုးကင်းသဖြင့် သေလွန်ခြင်းကို မပြုကြလေကုန်” ဟု မိန့်တော်မူပြီးမှ-

“ချစ်သား ရဟန်းတို့-သတ္တဝါတို့မည်သည် သံသရာဝဋ်၌ ကျင်လည်ကြရာမှာ မမေ့မလျော့ကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှုကံကို အမြဲမပြု

လုပ်ကြကုန်။ သတိမေ့လျော့သဖြင့် နေကုန်၍သာလျှင် အကုသိုလ်
မကောင်းမှုကံကို ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် သံသရာဝဋ်ဆင်းရဲ၌
အဖန်တလဲလဲ ကျင်လည်ကြကုန်လျက် ချမ်းသာဆင်းရဲကို အမြဲခံစား
ကြရလေကုန်သည်” ဟူ၍ဟောကြားတော်မူလေသည်။



မာဂဏ္ဍိ၏ ဘဝနိဂုံး

ဥတေနမင်းကြီးသည် သာမာဝတီမိဖုရားတို့၏ နန်းပြာသာဒ်
မီးလောင်သည်ဟု ကြားလျှင်ကြားချင်း အမြန်လာခဲ့သော်လည်း
မမီနိုင်တော့ပေ။ လောင်ကျွမ်းပြီးနောက်မှသာ ရောက်လာသည်။ မီးကို
ငြိမ်းသတ်စေကာ နှလုံးမသာယာခြင်းပြင်းစွာဖြစ်လျက် သာမာဝတီ
မိဖုရား၏ ဂုဏ်ကျေးဇူးကို လွမ်းတအောက်မေ့ပြီး “ဤအမှုကို မည်သို့
ပြုလုပ်ရပါမည်နည်း” ဆင်ခြင်လေသော် ‘မလွဲဧကန် မာဂဏ္ဍိ လက်ချက်
ပင် ဖြစ်ပေလိမ့်မည်’ သိရှိပြီး ‘ခြိမ်းခြောက်၍မေးလျှင် မပြောမဆိုဘဲ
ရှိမည်။ ပရိယာယ်သုံး၍ မေးမှဖြစ်မည်’ ကြံဆ၍ -

“အိုအချင်းတို့ ငါသည် ထကြွလုံ့လ ဝီရိယရှိလျက် အမြဲတမ်း
တုန်လှုပ်လျက်သာနေခဲ့ရသည်။ သာမာဝတီသည် ငါမင်းမြတ်ကို အမြဲ
မပြတ် ဖျက်ဆီးရန်သာ ရှာကြံနေသည်။ ယခုမှ ငါစိတ်အေးရတော့သည်”
မိန့်တော်မူလျှင် အမတ်တို့က -

“အရှင်မင်းမြတ် - ဤအမှုကို မည်သူပြုလိမ့်မည် ထင်ပါသနည်း”
မေးလျှောက်ကြသည်။

“အချင်းတို့-ငါ့ကို ချစ်ခင်စုံမက်နှစ်သက်ပြီး ငါ့အကျိုးကို လိုလားသူ
တစ်ဦးဦးကသာ ပြုလုပ်သည်ဖြစ်ပေလိမ့်မည်” ဟု မိန့်ဆိုလျှင် မာဂဏ္ဍိ
မိဖုရားလည်း အနားမှာ ရှိနေသည်နှင့် -

“အရှင်မင်းမြတ် ဤကဲ့သို့ကြီးကျယ်အမှုကြီးကို မည်သူပြုလုပ်နိုင်ပါ
မည်နည်း။ ဘုရားကျွန်တော်မသာ ပြုလုပ်နိုင်ပါမည်။ ဘထွေးတော်ကို
ညွှန်ကြားစေခိုင်း၍ ပြုလုပ်စေပါသည်” ဟု လျှောက်တင်လေသည်။

“ချစ်နွှမ မာဂဏ္ဍီ၊ သင်ချစ်နွှမကိုထား၍ ငါ့ကို တခြားချစ်မြတ် နိုးသူမရှိပြီ။ သင်မိဖုရားအား ငါအလွန်နှစ်သက်ကျေနပ်မိပါသည်။ သင့်အား ဆုမြတ်ကို ငါပေးသနားမည်။ သင့်ဆွေမျိုးတို့ကိုခေါ်စေလော့” ဟု မိန့်ကြားတော်မူလေလျှင် မာဂဏ္ဍီမိဖုရားသည် ဆွေမျိုးတို့အား-

“မင်းကြီးသည် ငါ့ကို မြတ်သောဆုကိုပေးလေပြီ၊ လျင်စွာလာခဲ့ ကြကုန်” ဟု သတင်းစကား စေလွှတ်လိုက်သည်။ ဥတေနမင်းကြီးသည် လာတိုင်းသောသူတို့အား ဆုတော်လာဘ်တော်များ ချီးမြှင့်သည်ကို မြင်သဖြင့် ဆွေမျိုးမတော်သူ တို့ကလည်း တံစိုးလက်ဆောင်ပေး၍ အမျိုးစပ်ကာ ရောက်လာကြသည်။ မင်းကြီးသည် ထိုသူတို့အားလုံးကို ဖမ်းယူစေ၍ မင်းရင်ပြင်မှာ ချက်မျှနက်သော တွင်းကိုတူးစေပြီး ထို သူတို့ကို မြေတွင်းထဲထည့်သည်။ ပြီးလျှင် မြေဖို့စေသည်။ ထို့နောက် ကောက်ရိုးများကို ၎င်းတို့အပေါ်မှာ ကြံဖြန့်စေပြီး မီးရှို့စေသည်။ အရေခွံ များစုတ်ပြတ်လောက်လျှင် သံထွန်သွားဖြင့် အပိုင်းပိုင်းပြတ်အောင် ထွန်စေသည်။

မာဂဏ္ဍီကိုမူ သူ၏ခန္ဓာကိုယ်မှ မို့မောက်သော အသားတို့ကို ဓား ထက်ထက်ဖြင့် လှီးခွာယူစေပြီး အိုးကင်းမှာကြော်စေ၍ မာဂဏ္ဍီကိုပင် စားစေသည်။ ဤသို့ဖြင့် မာဂဏ္ဍီနှင့် ဆွေမျိုးအပေါင်းသည်လည်း ပျက်စီး သေလွန်ခြင်းဖြင့် ဘဝနိဂုံး အဆုံးသတ်သွားကြရလေတော့သည်။

ထိုနေ့ည တရားသဘင်၌ ရဟန်းတို့က-

“ငါ့ရှင်တို့ - ဤသို့သဘောရှိသော သဒ္ဓါတရားနှင့် ပြည့်စုံသည့် သာမာဝတီအမျိုးရှိသော ဥပါသိကာမတို့ သေခြင်းသည် မသင့်လျော် လေစွတကား” ဟု စကားကို ဖြစ်စေကြသည်။ ထိုစဉ် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍-

“ယခု ငါဘုရားသခင်ကြွလာတော်မူစဉ်မှာ အဘယ်စကားဖြင့် စည်းဝေးပြောဆိုနေကြသနည်း” မေးတော်မူလျှင် ပြောဆိုကြသော စကား ကို လျှောက်ကြားသည်ရှိသော်-

“ချစ်သား ရဟန်းများတို့-သာမာဝတီဦးဆောင်သော ဥပါသိကာမ ငါးရာတို့သည် မသင့်လျော်သောသေခြင်းဖြင့် မီးလောင်ခံ၍ သေကြ

ရသည်။ ဤသေခြင်းမှာ သူတို့သည် ရှေးဘဝကပြုခဲ့သော မကောင်းမှုကံ အားလျော်စွာသာ သေလွန်ကြရခြင်းဖြစ်လေသည်” မိန့်တော်မူလေလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား၊ ထိုဥပါသိကာမ ငါးရာတို့ ရှေးကပြုခဲ့ဖူးသော အကုသိုလ်ကံအား အဘယ်ပါနည်း၊ တပည့် တော်တို့အား ဟောကြားတော်မူပါဘုရား” လျှောက်ထား တောင်းပန် တော်မူသဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သာမာဝတီ တို့၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောပြောတော်မူလေသည်။



အတိတ်ဖြစ်ရပ်များ

သာမာဝတီတို့၏ ရှေးမကောင်းမှုကံ

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုနေသည်။ မင်းကြီး၏ နန်းတော်မှာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ရှစ်ပါး အမြဲ ဆွမ်းဘုဉ်းပေးတော်မူကြသည်။ နန်းတွင်းသူ မိန်းမငါးရာတို့သည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ဆွမ်းပြုစုလုပ်ကျွေးလေ့ရှိကြသည်။

တစ်နေ့မှာ ဖြစ်သည်။

အရှင်ပစ္စေကဗုဒ္ဓါ ရှစ်ဆူအနက် ခုနစ်ဆူက ဂန္ဓမာဒနတောင်သို့ ကြွတော်မူ၍ ကျန်တစ်ဆူမှာမူ မြစ်ကမ်းနား ချုံတစ်ခုအတွင်းမှာ နိရောဓ သမာပတ် ဝင်စားနေတော်မူသည်။ မင်းကြီးသည် နန်းတွင်းသူ ငါးရာတို့ကို ခေါ်၍ မြစ်၌ ရေကစားလေသည်။ တနေ့လုံး ရေကစားကြပြီး နန်းတွင်းသူ ငါးရာတို့သည် ချမ်းအေးလွန်းသဖြင့် မီးလှုံဖို့ရာကြည့်လျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ် နိရောဓသမာပတ် ဝင်စားတော်မူနေသော မြက်ချုံကိုမြင်၍ မြက်ပုံဟုသာ ထင်မှတ်ပြီး မီးထည့်ကြသည်။ မြက်တို့မီးလောင်ကုန်လျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်၍ မှတ်မိကြသည်နှင့် သေပြီထင်မှတ်ကာ-

“ငါတို့ အမှားကြီးမှားလေပြီ။ ဘုရင်မင်းတရား ကိုးကွယ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ် မီးသင့်လောင်ချေပြီ။ ဘုရင်မင်းတရားသိလျှင် ငါတို့အား ရာဇဒဏ်ထားချေတော့မည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ပြာကျအောင်မီးရှို့၍ လက်စဖျောက်ပစ်မှ သင့်တော့မည်” တိုင်ပင်ကြပြီး ထင်းများကို ရှာဖွေစုပုံကာ-

“ယခုမှ ပြာကျအောင်လောင်ပေတော့” ဟု မီးတင်ရှို့ကာ ထွက်သွားကြလေသည်။

(မှတ်ဖွယ်။ ။ထိုနန်းတွင်းသူတို့သည် ပထမရှေးဦး မီးရှို့စဉ်က မသိသဖြင့် ဖျက်ဆီးလိုသော စိတ်စေတနာ မရှိသောကြောင့် အကုသိုလ်ကံအရာမမြောက်ခဲ့ပေ။ ဒုတိယအကြိမ်မှာ ကား စိတ်စေတနာရှိသောကြောင့် ပြစ်မှားခြင်းသို့ ရောက်သဖြင့် ကံအရာမြောက်လေတော့သည်။ ။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုကား ထင်းလှည်းတစ်ထောင်ဖြင့် မီးရှို့သော်လည်း အပူငွေ့သော်မျှ မဟပ်ပါချေ။ ။ ဤကား မှတ်ဖွယ်တည်း။)

ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နိရောဓသမာပတ်ဝင်စားရာ ခုနစ်ရက်စေ့သောနေ့တွင် သမာပတ်မှ ထတော်မူ၍ အလိုရှိရာအရပ်သို့ ကြွသွားတော်မူလေသည်။

နန်းတွင်းသူ မိန်းမငါးရာတို့သည် ထိုပြုခဲ့မိသောကံကြောင့် ငရဲမှာ နှစ် ပေါင်းများစွာ ခံရပြီး လွတ်လာပြီးနောက်မှာ ဘဝတစ်ရာတို့ပတ်လုံး နေအိမ် မီးသင့်လောင်သဖြင့် မိမိတို့ပါ လောင်ကျွမ်းခံခဲ့ရလေသည်။

“ချစ်သားရဟန်းများတို့ ဤသည်ပင်လျှင် သာမာဝတီအမျိုးရှိသော နန်း တွင်းသူ ငါးရာတို့၏ ရှေးကပြုခဲ့သော မကောင်းမှုကံ ဖြစ်လေသည်”



အတိတ်ဖြစ်ရပ် ခုဇ္ဈတ္တရာ၏ ရှေးအကြောင်းကံ

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ရဟန်းတို့က “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား၊ ခုဇ္ဈတ္တရာသည်-

၁။ အဘယ်ကံကြောင့် ခါးကုန်း၍ နေရပါသနည်း။

၂။ အဘယ်ကံကြောင့် ပညာဉာဏ်ကြီးကျယ်ပါသနည်း။

၃။ အဘယ်ကံကြောင့် သောတာပတ္တိဖိုလ် ရပါသနည်း။

၄။ အဘယ်ကံကြောင့် သူတစ်ပါး၏ အခိုင်းအစေဖြစ်ရပါသနည်း”
ဟု မေးမြန်းလျှောက်ထားကြသည်။

“ချစ်သားရဟန်းများတို့ -

ထိုဗြဟ္မဒတ်မင်း လက်ထက်မှာပင် ရှစ်ဆူသော ပစ္စေကဗုဒ္ဓါတို့
အနက် ပစ္စေကဗုဒ္ဓါတစ်ဆူသည် အနည်းငယ်ခါးကုန်းနေသည်။ နန်းတွင်း
သူတစ်ယောက်သည် ခြံလွှာကိုခြံပြီး ရွှေခွက်ကိုကိုင်ကာ-

“ငါတို့၏ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဤသို့ဤပုံ ပြုမူသွားလာ
လေတိသည်” စသဖြင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ခါးကုန်းသည့်အသွင်ကို
လှောင်ပြောင်တုပ၍ ပြုလေ့ရှိသည်။ ထိုကံ၏အကျိုးဆက်ကြောင့် ယခု
ဘဝမှာ ခါးကုန်းသူ ဖြစ်ရလေသည်။(၁)

တစ်နေ့မှာ ဖြစ်သည်။

ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ဆူတို့ကို နန်းတော်မှာ ဆွမ်းလုပ်ကျွေး
စဉ်။ သပိတ်တော်၌ ကျက်ပြီးစ နို့ဃနာဆွမ်းကို လောင်းလှူကြသည်။
နို့ဃနာဆွမ်းမှာ လောလောလတ်လတ် ပူလောင်နေသဖြင့် သပိတ်တွင်း
ထည့်မိသည်၏ဆိုလျှင်ပင် အရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဘယ်
ပြောင်းလိုက် ညာပြောင်းလိုက် လဲလှယ်လဲလှယ်၍ ကိုင်ကြရသည်။ ထို
အဖြစ်ကိုမြင်၍ လှောင်ပြောင်တုပပြုလုပ်ပြသော နန်းတွင်းသူသည် မိမိ
ဝတ်ဆင်ထားသော ဆင်စွယ်လက် ကောက်ရှစ်ခုကိုချွတ်၍-

“အရှင်မြတ်တို့ဘုရား-ဤလက်ကောက်ပေါ်မှာ တင်ထား၍ ကိုင်ယူ
တော်မူကြပါဘုရား”ဟု လျှောက်ထားသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်
တို့လည်း လျှောက်ထားသည့်အတိုင်း ပြုလုပ်ကြပြီး နန်းတွင်းသူ
ဥပါသိကာမကို ကြည့်တော်မူကြလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော အရှင်မြတ်တို့ဘုရား- ဘုရား
တပည့်တော်မသည် ဤလက်ကောက်တို့ဖြင့် အလိုမရှိတော့ပါပြီဘုရား။
အရှင်မြတ်တို့အား စွန့်လွှတ်လှူဒါန်းအပ်ပါပြီ။ထိုတို့ကို တစ်ပါတည်း
ယူဆောင်၍ ကြွတော်မူကြပါဘုရား” လျှောက်ထားသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့လည်း လျှောက်ထားသည့်အတိုင်း ယူဆောင်၍ ဂန္ဓမာဒနတောင်သို့ ကြွတော်မူကြသည်။ ထိုလက်ကောက်ရှစ်ခုတို့သည် ယနေ့ထိတိုင် မပျက်မစီးဘဲ နန္ဒမူလိဏ်၌ ရှိဆဲဖြစ်လေသည်။

ချစ်သားရဟန်းများတို့ -

ခုဇ္ဇတ္တရာသည် သပိတ်ခြေလှူရသော ကံ၏ အကျိုးဆက်ဖြင့် ယခုအခါ ပိဋကတ်သုံးပုံ ဆောင်နိုင်သည်ထိ ပညာဉာဏ် ကြီးကျယ်ရလေသည်။ (၂)

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား ပြုစုလုပ်ကျွေးသော ကံ၏ အကျိုးဆက်ဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ခြင်းဖြစ်လေသည်။ (၃)

ဤသည်ပင်လျှင် ခုဇ္ဇတ္တရာ၏ သဗ္ဗညုဘုရားရှင်တစ်ဆူအကြား၌ ပြုအပ်သော အကြောင်းကံဖြစ်လေသည်။

သူတစ်ပါး၏ အစေခံဖြစ်ရခြင်းမှာ -

ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်အခါက ဖြစ်သည်။ ဗာရာဏသီပြည်မှာ သူဌေးသမီးတစ်ဦးသည် ညနေစောင်းတစ်ခုတွင် မှန်ရှေ့ မှာအလှပြင်လျက် ရှိသည်။ သူဌေးသမီးနှင့် ရင်းနှီးကျွမ်းဝင်သော ရဟန္တာမိန်းမတစ်ပါးသည် ထိုသူဌေးသမီးထံသို့ အလည်ကြွသွားသည်။ ထိုအခိုက်အခါဝယ် သူဌေးသမီးအနီးအနားမှာ ခိုင်းစေရမည့် သူတစ်ဦးမျှ မရှိခိုက်ဖြစ်နေသည်။ သူဌေးသမီးက အနီးသို့ ရောက်လာသော မိတ်ဆွေ ရဟန္တာမအား-

“အရှင်မ-အရှင်မအား တပည့်တော်ရှိခိုးပါ၏။ တပည့်တော်မ၏ အဆင်တန်ဆာထည့်ထားသော ပစ္စည်းထုပ်ကိုယူ၍ သနားတော်မူပါဘုရား” ဟု ခိုင်းလေသည်။ ရဟန္တာမထေရ်မ စဉ်းစားသည်။

“အကယ်၍ ငါသည် ဤပစ္စည်းထုပ်ကို မယူပေးခဲ့ပါလျှင် ငါ့အပေါ် စိတ်ခု၍ ရန်ငြိုးဖွဲ့ချေမည်။ ရန်ငြိုးဖွဲ့မိချေသော် ငရဲမှာ ပူလောင်ပြင်းပြစွာ ခံရရှာမည်။ ယူပေးလိုက်လျှင် သူတစ်ပါး၏ အစေခံဘဝ အစေခံမျှသာ ဖြစ်မည်။ ငရဲကျသည်ထက်စာလျှင် အစေခံဖြစ်ရသည်က တော်ပေသေးသည်” စဉ်းစားဆင်ခြင်၍ ပစ္စည်းထုပ်ကို ယူပေးလိုက်သည်။

ထိုကံ၏အကျိုးဆက်ဖြင့် ယခုဘဝမှာ သူတစ်ပါး၏ အခိုင်းခံအစေခံ ဖြစ်ရလေသည်။ (၄)

ဤသို့လျှင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သာမာဝတီ မိဖုရား စသူတို့၏ ရှေးအတိတ်ကံအကြောင်းကံကို ပြန်ပြောင်း၍ ဟောကြား တော်မူလေသည်။



ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

မကြာမီသောတစ်နေ့မှာ ရဟန်းတို့သည် တရားသဘင်စည်းဝေးရာ အရပ်မှာ-

“ငါ့ရှင်တို့-သာမာဝတီအမှူးရှိသော နန်းတွင်းသူငါးရာတို့သည် နန်းဆောင်တွင်းမှာ မီးလောင်ခံရပြီးသေခဲ့ကြရသည်။ မာဂဏ္ဍီနှင့်သူ၏ ဆွေမျိုးတို့သည်လည်း ပျက်စီးခြင်းမက ပျက်စီး၍သေကြရရှာသည်။ ၎င်းတို့သေလွန်ကြရာမှာ မည်သူသည် အသက်ရှင်သူမည်၍ မည်သူသည် သေသူမည် ပါလိမ့်မည်နည်း” ဟူသော စကားကို ပြောဆိုဆွေးနွေးနေ ကြသည်။ ထိုအခိုက် မြတ်စွာဘုရားသခင် ကြွတော်မူလာ၍-

“ချစ်သား ရဟန်းများတို့ ငါဘုရားကြွလာတော်မူသောအခါမှာ အဘယ်စကားကိုပြောဆို၍ စည်းဝေးထိုင်နေကြသနည်း” အမေးတော် ရှိသဖြင့် “ဤမည်သောစကားကို ပြောဆိုနေကြပါသည်ဘုရား”ဟု လျှောက်ထားလေလျှင်-

“ချစ်သားရဟန်းများတို့ -

မေ့မေ့လျော့လျော့နေတတ်သောသူသည် အနှစ်တစ်ရာပင် အသက်ရှည်သော်လည်း သေသည်မည်သည်သာတည်း။ မမေ့မလျော့ သော သူတို့သည်ကား သေလွန်သော်လည်း အသက်ရှင်လျက် ရှိကုန် သည်သာတည်း။

မာဂဏ္ဍီကား ထိုအမှုကိုပြုပြီး၍ သာမာဝတီတို့နှင့် အတူ မသေမူ၍ အသက်ရှင်နေငြားသော်လည်း သေသည်မည်သည်သာတည်း။ သာမာ ဝတီဦးဆောင်သော နန်းတွင်းသူတို့သည်ကား မာဂဏ္ဍီလက်ချက်ကြောင့် သေကြ ရသော်လည်း အသက်ရှင်လျက် ရှိသည်မည်ကုန်သည်သာတည်း။

ချစ်သား ရဟန်းများတို့-

မမေ့မလျော့သောသူတို့သည် မသေသည်မည်သည်သာတည်း" ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေသည်။

၁။ အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ နမီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မြန်မာပြန်။ ။မမေ့မလျော့ခြင်းသည် အမြိုက်နိဗ္ဗာန်ရခြင်း၏ အကြောင်းဖြစ်သည်။ မေ့လျော့ခြင်းသည် အဖန် တလဲလဲ သေခြင်း၏အကြောင်းဖြစ်သည်။ မမေ့မလျော့သော သူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သော သူတို့သည်ကား သေသည် မည်ကုန်သကဲ့သို့ မမေ့မလျော့သောသူတို့သည် မသေကုန်။ ။

၂။ ဧဝံ ဝိသေသတော ဥတွာ၊
အပ္ပမာဒမ္ပိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊
အရိယာနံ ဂေါစရေ ရတာ။

မြန်မာပြန်။ ။မမေ့မလျော့ခြင်း၌ တည်ကုန်သော ပညာရှိတို့သည် ဤသို့ အထူးသဖြင့် သိမြင်၍ မမေ့မလျော့ခြင်း၌ နှစ်သက်ဝမ်းမြောက်ကြလေသည်။ ထိုပညာရှိတို့သည် အရိယာ ပုဂ္ဂိုလ်တို့၏ကျက်စားရာ ဗောဓိပက္ခိယတရား၌ ဓမ္မလျော်ကြလေသည်။ မမေ့မလျော့ခြင်း၌ ဤသို့ အထူးအားဖြင့်သိ၍ ပညာရှိတို့သည် အရိယာပုဂ္ဂိုလ်တို့၏ ကျက်စားရာဖြစ်သော မမေ့မလျော့ခြင်း၌ ဓမ္မလျော်သည်ဖြစ်၍ နှစ်သက်ဝမ်းမြောက်ကြလေသည်။

၃။ တေ ဈာယိနော သာတတိကာ၊

နိစ္စံ ဒဠ္ဗ ပရက္ကမာ။

ဖုသန္တိ ဓိရာ နိဗ္ဗာနံ၊

ယောဂက္ခေမံ အနုတ္တရံ။

မြန်မာပြန်။

။ပညာရှိပုဂ္ဂိုလ်တို့သည် ဈာန်ရှိကုန်သည်ဖြစ်၍ လည်းကောင်း။ အမြဲမပြတ် အားထုတ်အပ်သော လုံ့လရှိကုန်သည်ဖြစ်၍ လည်းကောင်း ယောဂလေးပါးငြိမ်းရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြရလေသတည်း။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ များစွာကုန်သောသူတို့သည် သောတာပန်အစရှိသည် ဖြစ်ကြလေသည်။

သာမာဝတီဝတ္ထု ပြီး၏။



(၂) ကုမ္ပဏီယောသက သူဌေးသားဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကုမ္ပဏီယောသကသူဌေးသားကို အကြောင်းပြု၍ “ဥဌာနဝတော သတိမတော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ရာဇဂြိုဟ်ပြည်မှာ ပစ္စည်းဥစ္စာများစွာ ကြွယ်ဝသော သူဌေးကြီး တစ်ဦးရှိသည်။ ထိုသူဌေးကြီးအိမ်မှာ အဟိဝါတမည်သော ကူးစက်ရောဂါ ဖြစ်ပွား လေသည်။ ၎င်းရောဂါဖြစ်ပွားလျှင် ရှေးဦးစွာ မှက်ခြင်၊ ယင်မှစ၍ ကျွဲ၊ နွားများအထိ တိရစ္ဆာန်များသေကြသည်။ ထို့နောက် ကျွန်များ အလုပ် သမားများသေကြသည်။ နောက်ဆုံးမှာ အိမ်ရှင်တို့ သေလေ့ရှိသည်။ ထိုအိမ်၌ ဖြစ်ပွားသောကူးစက်ရောဂါသည်လည်း နောက်ဆုံးမှာ သူဌေးကြီးနှင့် သူဌေးကတော်အား ကူးစက်ဖြစ်ပွားလေသည်။ ရောဂါ ကြောင့် သေရမည်ကိုသိသော သူဌေးလင်မယားသည် မိမိတို့၏ တစ်ဦး တည်းသောသားငယ်ကိုခေါ်၍ တစ်မုံစိမုံကြည့်ရှုပြီးလျှင် မျက်ရည် ပြည့် လျှမ်းသော မျက်စိတို့ဖြင့် ဤသို့မှာကြားလေသည်။

“ချစ်သား-ဤမည်သော ရောဂါဖြစ်ပွားလျှင် ပြေးနိုင်သူတို့သာ အသက်ချမ်းသာရာရတတ်ကြသည်။ သင်ချစ်သားသည် ငါတို့ မိဘနှစ်ပါး ကို ငဲ့မနေပါနှင့် ဤအိမ်မှ အမြန်ထွက်ပြေးသွားပါ။ ဤမည်သောနေရာမှာ ပစ္စည်းဥစ္စာတို့ကို လျှို့ဝှက်မြှုပ်နှံထားပေသည်။ သင်ချစ်သားသည် လူလား မြောက်၍ အရွယ်ရောက်လာကာမှပြန်လာပြီး ထိုပစ္စည်းတို့ကို ဖော်ထုတ်

ယူငင်၍ အသက်မွေးသမှုပြုပါ” မှာကြားလေလျှင် သားငယ်သည် မိဘတို့ကိုရှိခိုးပြီး အိမ်မှထွက်ပြေးခဲ့သည်။ ဝေးကွာသော တောရွာတစ်ရွာမှာ တစ်ဆယ့်နှစ်နှစ်လုံးလုံး နေထိုင်ပြီးမှ ပြန်လာခဲ့သည်။

သတို့သားသည် ငယ်ရွယ်စဉ်က ထွက်သွား၍ မုတ်ဆိတ်ကျင်စွယ်ပေါက်ရောက်အခါမှ ပြန်လာသည်ဖြစ်၍ သူ့ကို မည်သူမျှ မမှတ်မိချေ။ ထိုလုလင်သည် မိဘတို့မှာထားသော ပစ္စည်းဥစ္စာတို့ကို သွားကြည့်ရာ ခြေရာလက်ရာမပျက် အပျက်အစီးမရှိ ရှိနေသည်ကိုတွေ့၍ -

“ငါ့ကိုသူဌေးသားဖြစ်မှန်း မည်သူမှ သိမထားကြ၊ အကယ်၍ ငါသည် ဤပစ္စည်းတို့ကို ဖော်ထုတ်သုံးစွဲလျှင် ‘ဆင်းရဲသားတစ်ယောက် ရွှေအိုးကို ခိုးယူသုံးစွဲနေသည်’ ဟု ငါ့ကိုဖမ်း၍ ညှဉ်းပန်းနှိပ်စက်ရာသည်။ ငါသည် သူတစ်ပါးထံမှာ အခစားပြု၍အသက်မွေးရလျှင် ကောင်းပေလိမ့်မည်” စဉ်းစားဆင်ခြင် ကြံစည်ပြီး အလုပ်ရှာရာ ‘နှိုးဆော်သူ’ အလုပ်ကိုရရှိခဲ့သည်။ လုလင်သည် နံနက်စောစော အိပ်ရာမှထ၍ သတိမေ့လျော့နေသူတို့အတွက် ရည်စူး၍ -

“အမောင်တို့ အမယ်တို့-ထကြကုန်လော့၊ လှည်းနွားပြင်ဆင်ကြပါကုန်လော့၊ ဆင်မြင်း ကျွဲနွားတို့အတွက် မြက်ရိတ်သွားချိန်တန်ပါပြီ၊ ယာဂုကျိုချိန်၊ ထမင်းချက်ချိန် တန်ပါပြီ”ဟု ရပ်တကာလှည့်၍ နေ့စဉ် နှိုးဆော်ကြွေးကြော် လေသည်။ သို့ဖြစ်ပါ၍ သူ့ကို “ကုမ္ဘာယောသက”ဟု ခေါ်ကြသည်။

တစ်နေ့မှာ ဗိမ္ဗိသာရမင်းကြီးသည် ထိုလုလင်၏ အသံကိုကြား၍ “ဤအသံကား ပစ္စည်းဥစ္စာများစွာရှိသော သူ၏အသံတည်း” ဟု သိရှိလေသည်။ ဗိမ္ဗိသာရမင်းကြီး၏ ထူးခြားကျွမ်းကျင်သော အတတ်ပညာတစ်ခုမှာ လူတို့၏ပြောသံဆိုသံ၌ ကျွမ်းကျင်လိမ္မာစွာ သိတတ်ခြင်းပင်ဖြစ်သည်။ အသံကိုကြားရုံမျှဖြင့် ‘ဤသူသည် လူဆင်းရဲလော၊ လူချမ်းသာလော’ဟု ခွဲခြားသိမြင် နိုင်စွမ်းသည်။ ထို့ကြောင့် -

“ယခု ကြားရသောအသံကား ပစ္စည်းများစွာရှိသူ၏ အသံဖြစ်သည်”ဟု မိန့်ဆိုလေသော် အနီးမှာရှိသော ကိုယ်လုပ်တော်မောင်းမတစ်ယောက်က “မင်းကြီးသည် ဤစကားကို သာမန်ဆိုခြင်းမဟုတ်၊ အတည်အပေါက် ပြောနေခြင်းဖြစ်သည်။ ထိုသူ့ကို ငါသိအောင်ပြုမည်” ကြံ၍ မင်းချင်းတစ်ယောက်အား -

“အမောင်-သွားတည့်ချေ၊ ယခုနှိုးဆော်သူကို သိအောင်စုံစမ်းခဲ့ပါ” ဟု စေလွှတ်လိုက်သည်။ မင်းချင်းလုလင်သည် လျင်မြန်စွာ သွားရောက် စုံစမ်းပြီး ပြန်လာကာ-

“သူတစ်ပါးခိုင်းသည့်အလုပ်ကို အခစားဖြင့် ပြုလုပ်ရသူ အထီးကျန်သောသူသာ ဖြစ်ပါသည်” ဟု ပြောကြားသည်။ ဗိမ္ဗိသာရမင်းကြီးက ထိုစကားကိုကြား၍ ခပ်မဆိတ်သာနေသည်။ သို့သော် ထိုလုလင်၏ အသံကို ကြားလေတိုင်း မင်းကြီးက ရှေးနည်းတူသာဆိုချေလျှင် ကိုယ်လုပ်တော်က ယခင်အတိုင်း စုံစမ်းခိုင်းပြီး “အထီးကျန်သူပါ” ဟု ပြောသော်လည်း မင်းကြီးက ဆိုမြဲဆိုလျက်သာ ရှိနေသဖြင့်-

“အသံရှင်ကား အထီးကျန်ပါဆိုသည်ကို မင်းကြီးက အယုံအကြည်မရှိ၊ ထပ်ခါတလဲလဲ ဥစ္စာရှင်၏အသံဟုချည်း ဆိုနေသည်။ အကြောင်းထူးတစ်ခုတော့ရှိနေမည်။ ၎င်းကို သိအောင်ပြုသင့်သည်’ ကြံစည် တွေးတော၍-

“အရှင်မင်းမြတ်-အကယ်၍ ကျွန်တော်မသည်အသပြာတစ်ထောင်ကို ရပါမူကား သမီးတော်ကိုယူသွားပြီး ထိုသူ၏ဥစ္စာကို နန်းတော်သို့ ရောက်အောင် ဆောင်ကြဉ်းပါမည်” လျှောက်တင်လေသည်။ ဗိမ္ဗိသာရမင်းကြီးက ကိုယ်လုပ်တော်မောင်းမအား အသပြာတစ်ထောင်ပေးလိုက်လေသည်။

ကိုယ်လုပ်တော်သည် အသပြာတစ်ထောင်ကိုယူပြီးလျှင် သမီးတော်ကို အဝတ်ဟောင်းများဖြင့် ဝတ်စားဆင်ယင်စေ၍ နန်းတော်မှ ထွက်ခဲ့သည်။ ခရီး သွားအသွင်ဖြင့် အခစားများနေထိုင်ရာ ရပ်ကွက်သို့ သွားရောက်ပြီး အိမ်တစ်အိမ်သို့ဝင်၍-

“မိခင်-အကျွန်ုပ်တို့သည် ခရီးသွားများ ဖြစ်ကြပါသည်။ တစ်ရက် နှစ်ရက်မျှ ဤမှာနားနေ အပန်းဖြေပါရစေ။ အပန်းပြေလျှင် သွားပါမည်” ဟု တောင်းပန်ပြောဆိုသည်။ အိမ်ရှင်က-

“ဤအိမ်မှာ လူတွေများနေပါသည်။ ဤအိမ်မှာနေဖို့ မသင့်လျော်ပါ။ ကုမ္ဘဿောသ၏အိမ်ကား သူတစ်ယောက်တည်းရှိသည်။ ထိုအိမ်သို့ သွားကြပါလော့” ပြောဆိုကြသဖြင့် ကုမ္ဘဿောသက အိမ်သို့သွား၍-

“အရှင်-ငါတို့သည် ခရီးသွားများဖြစ်ကြပါသည်။ သင့်အိမ်မှာ နှစ်ရက်သုံးရက်မျှ တည်းခိုပါရစေ” ဆိုသော် ကုမ္ဘဿောသကသည် အကြိမ်ကြိမ် ငြင်းပယ်နေသည့်ကြားမှ-“အရှင် ယနေ့တစ်ည၌မျှသာ နေ၍ နံနက်စောစောထပါမည်”ဆိုပြီး နေနှင့်သည်။ သို့ဖြင့် - ကုမ္ဘဿောသကအိမ်၌ တည်းခိုဖြစ်သွားသည်။ မိုးလင်း၍ ကုမ္ဘဿောသကက အလုပ်သွားမည်ရှိသောအခါ-

“အရှင်-သင့်အတွက် ရိက္ခာဆန်ကို ပေးခဲ့ပါ။ ချက်ပြုတ်ပေးထားပါမည်”

“မိခင်-မလိုပါ။ အကျွန်ုပ်ဘာသာ ချက်စားပါမည်” ဆိုသော်လည်း အခါခါတောင်းပန်သဖြင့် ပေးခဲ့သည်ကိုယူသည်ဆိုရုံမျှ ယူထားပြီး မိမိတို့ငွေဖြင့် ဈေးမှ အိုးခွက်တို့ကိုလည်းကောင်း၊ ဆန်ကောင်းတို့ကို လည်းကောင်းဝယ်ယူ၍ နန်းတော်မှာချက်သောနည်းဖြင့် နှစ်မျိုးသုံးမျိုးသော လက်သုပ်ဟင်းလျာတို့ကို ချက်ပြုတ်ထားသည်။ ကုမ္ဘဿောသက ပြန်လာသောအခါ ပြုပြင်၍ကျွေးမွေးသည်။ ထမင်းကောင်း ဟင်းကောင်းကို အရသာရှိရှိစားရသဖြင့် ကုမ္ဘဿောသက၏ စိတ်နှလုံးသည် နူးညံ့ပျော့ပျောင်းသည့်ဟန် ဖြစ်လာသည်။ ထိုကိုသိ၍-

“အရှင်-ငါတို့သည် ပင်ပန်းခဲ့ကြပါသည်။ နှစ်ရက်သုံးရက်ဆက်ပြီး နေထိုင် ပါရစေ” ဆိုလျှင်-

“ကောင်းပြီ”ဟု ခွင့်ပြုလေသည်။ သို့ဖြင့် ညနေအခါမှာ လည်းကောင်း၊ နောက်တစ်နေ့မှာလည်းကောင်း စားကောင်းသောက်ဖွယ်များကို ချက်ပြုတ်ကျွေးမွေးလေသည်။ တစ်ဖန်-

“အရှင်-နှစ်ရက်သုံးရက်ဆက်၍ နေပါရစေဦး” ခွင့်တောင်းပြီး နေထိုင်စဉ် ကုမ္ဘဿောသကအိပ်သောညောင်စောင်း (ခုတင်) ပေါင်ကို ဟိုမှသည်မှ ဓားဖြင့် မပြတ်ရုံ လှီးထားလိုက်သည်။ ကုမ္ဘဿောသက လုလင်ထိုင်ကာမျှဖြင့် တွဲလွဲဆွဲဖြစ်နေသည်။

“မည်သူတွေ ဤညောင်စောင်းကို ဖျက်သွားကြပါလိမ့်”

“အရပ်သား ကလေးတွေကို တားမြစ်၍မရပါ။ သူတို့လာပြီး ဤညောင်စောင်းမှာ စုစုပြီးထိုင်ကြသည်”

“မိခင်-အကျွန်ုပ်အား ယခုဖြစ်သော ဒုက္ခဆင်းရဲသည် အသင်တို့ ကြောင့်သာ ဖြစ်ရသည်။ တစ်ယောက်တည်းနေစဉ်က သွားစရာရှိလျှင် အိမ်ကို တံခါးပိတ်ထားစမြဲ ဖြစ်သည်”

“ချစ်သား-မည်သို့ ပြုရမည်နည်း၊ ကလေးတွေကို မတားမြစ်နိုင်ပါ”

ကိုယ်လုပ်တော်မောင်းမသည် ဤသို့သော နည်းဖြင့် နှစ်ရက် သုံးရက်လုံးလုံးပြုလုပ်၍ ကုမ္ဘဿောသက၏ မောင်းမဲပြောဆိုသည်ကို သည်းခံနေသည်။ တစ်ညမှာ ညောင်စောင်းကို ကြိုးတစ်ချောင်းနှစ် ချောင်းသာထားပြီး ကျန်ကြိုးတို့ကို အားလုံးဖြတ်ထားလိုက်သည်။ ကုမ္ဘဿောသက အိပ်မည်ထိုင်ကာမျှဖြင့် အောက်သို့ထိုင်လျက်သား ငုတ်တုတ်ကျလေသည်။ ကုမ္ဘဿောသကလူးလဲထ၍ ဆိုသည်။

“ယခုမှတော့ ဘာကိုဘယ်လိုပြု၍ ဘယ်ကိုသွားရတော့မည်နည်း၊ ညောင် စောင်းကိုလည်း သင်တို့ အရှင်မရှိသကဲ့သို့ ပြုလေဘိသည်”

“ချစ်သား-ငါတို့အသို့ပြုနိုင်ပါမည်နည်း၊ ရင်းနှီးကျွမ်းဝင်ပြီးသော အိမ်နီးချင်းတို့ကို မတားမြစ် မပြောဆိုကောင်းပါ။ ချစ်သား-ပြီးပြီးသား ရှိပါ စေတော့၊ ဘယ်လိုမှ မကြံစည်မအောက်မေ့ပါနှင့်၊ ဘယ်ကိုမှလည်း မသွား ပါနှင့်” ဟု ဆိုပြီး သမီးကိုခေါ်၍-

“ချစ်သမီး-သင့်မောင်ကြီးအတွက် အိပ်ရာနေရာပြင်ပေးလိုက်ပါ” ဆိုသဖြင့် သတို့သမီးက ညောင်စောင်းတစ်ဖက်သို့ တိုးရွှေ့နေရာ ဖယ် ပေးပြီး-

“မောင်ကြီး-ဤမှာ လာအိပ်ချေလော့” ဆိုသည်။ မိခင်ကလည်း-

“ချစ်သား-သွားပါချေ၊ သင့်နှမနှင့်အတူ အိပ်လေတော့”ဟု ပြော သည်နှင့် ကုမ္ဘဿောသကလည်း သတို့သမီးနှင့်အတူ သွားအိပ်သောညမှာ ပင် ပေါင်းဖော်ခြင်းကို ပြုမိလေသည်။ ထိုအခါ သတိုးသမီး ထ၍ ငိုသည်။

“ချစ်သမီး-အဘယ်ကြောင့်ငိုကြွေးဘိသနည်း”

“မိခင်-ဤသို့သော အမှုကိစ္စဖြစ်လေပြီ”

“ချစ်သမီး-ရှိစေတော့၊ ဖြစ်လာမည့်အကြောင်းတရားကို အဘယ်သူ တားမြစ်နိုင်ပါမည်နည်း၊ သမီးလည်း အားထားမှီခိုရာ လင်သား တစ်ယောက်ယောက်ရသင့်ပြီ၊ လုလင်လည်း အလုပ်အကျွေးမယား

တစ်ယောက်ယောက်ရသင့်ပြီ” ဆိုကာ နောက်နေ့မှာပင် ထိမ်းမြားလက်ထပ်ပေးပြီး အတူတကွနေထိုင်ကြလေတော့သည်။ နှစ်ရက်သုံးရက်ရှိလျှင် မိခင်ဖြစ်သော ကိုယ်လုပ်တော်မိန်းမသည် မင်းကြီးအား-

“အရှင်မင်းမြတ်-အခစားရပ်ကွက် အိမ်တိုင်းမှာ ပွဲလမ်းသဘင်ပြုလုပ်စေတော်မူပါ။ မပြုလုပ်သောသူအား ဒဏ်တပ်တော်မူပါဟု ကြေညာတော်မူပါလော့” ဟု သတင်းစကား စေလွှတ်လိုက်သည်။ ဗိမ္ဗိသာရမင်းကြီးကလည်း ဆိုတိုင်းပြုစေသည်။ ကုမ္ဘဿောသကကို ယောက္ခမက-

“ချစ်သား-တို့ရပ်ကွက်မှာ မင်းအာဏာဖြင့် အိမ်တိုင်း ပွဲလမ်းသဘင်ပြုလုပ်ခိုင်းနေပြီ၊ အသို့ပြုရအံ့နည်း” ဆိုသည်။

“မိခင်-အကျွန်ုပ်သည် အခစားဖြင့် အလုပ်လုပ်ပြီး အသက်မွေးနေရသည်။ စားရသည်ကမူ အနိုင်နိုင်ပါ။ အဘယ်သို့လျှင် ပွဲလမ်းသဘင် ပြုနိုင်ပါမည်နည်း”

“ချစ်သား-အိမ်ရာထောင်သော လူ့ဘောင်မှာ နေသူတို့ မည်သည်ကြွေးမြီယူပြီး ပြုလုပ်သော်လည်း ပြုလုပ်ရပါမည်။ မင်းအာဏာကို လွန်ဆန်ခြင်းငှာ မတတ်ကောင်း။ အကြွေးဆိုသည်မှာ အကြောင်းတစ်စုံတစ်ရာဖြင့် ကင်းလွတ်နိုင်ခွင့်ရှိသေးသည်။ ချစ်သား သွားတည့်ချေ။ တစ်ယောက်ယောက်ထံမှ အသပြာတစ်ကျပ် နှစ်ကျပ်ကို သွားချေးခဲ့ပါလေ”

ကုမ္ဘဿောသကသည် ငြူစူစောင်းမြောင်းပြောဆိုလျက် ကုဋေလေးဆယ်သော ဥစ္စာအနက်မှ အသပြာတစ်ကျပ်ကိုယူခဲ့ပြီး ပေးအပ်လေသည်။ ယောက္ခမဖြစ်သူသည် ပေးလာသောအသပြာကို မင်းကြီးထံ ပို့စေပြီး မိမိပိုင်ငွေဖြင့် ပွဲသဘင်ကို ပြုစေသည်။ ထိုနည်းတူ သုံးကြိမ်တိုင်တိုင်ပြုစေပြီး ငွေအသပြာသုံးကျပ်ကို မင်းကြီးထံ ပို့ပေးလိုက်သည်။ နှစ်ရက်သုံးရက်ကြာလျှင်-

“အရှင်မင်းကြီး-ယခုအခါ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍ ကုမ္ဘဿောသကလုလင်ကို ခေါ်လာစေပါလော့” ဟု သတင်းစကား ပို့စေလိုက်သည်။ မင်းချင်းယောက်ျားတို့သည် ကုမ္ဘဿောသကထံလာ၍-

“အချင်း - လာလှည့်၊ အသင့်ကို မင်းကြီးက ခေါ်တော်မူသည်” ဆိုကြသည်။

“ငါသည် မင်းကြီးကိုမသိပါ” ငြင်းဆန်နေသည်။ မင်းချင်းတို့က ကုမ္ပဏီယောသကအား ခြေလက်တို့ကို ကိုင်ဆွဲခေါ်ငင်ကြသည်။ ယောက္ခမက-

“ဟဲ့ လူရမ်းကားတို့-သင်တို့သည် ငါ့သမက်ကို ယခုလို ဆွဲကိုင်၍ မခေါ်ဆောင်သင့်”ဟု ကြိမ်းမောင်းပြီး ကုမ္ပဏီယောသကအား-

“ချစ်သား-လာလှည့်၊ ဘာမှမကြောင်လင့်။ မင်းကြီးကိုဖူးမြင်၍ သင့်ကို ဆွဲကိုင်ကုန်သောသူတို့ကို ရာဇဒဏ်ဖြစ်စေမည်”ဆို၍ သမီးကိုပါ ခေါ်ဆောင်ကာ နန်းတော်သို့ ရှေ့မှဦးဆောင်၍ သွားလေသည်။ နန်းတော်သို့ရောက်လျှင် ဆင်းရဲသားအသွင်ကိုပယ်စွန့်၍ နန်းတွင်းသူ အသွင်ဖြင့် ပြန်လည်ဝတ်စားဆင် ယင်ကာ သင့်တော်ရာမှာနေနှင့်သည်။ မင်းချင်းတို့က ကုမ္ပဏီယောသကအား ဆွဲငင်၍သာ ဆောင်ယူလာခဲ့ကြသည်။ ရောက်ရှိလျှင် ရှိခိုး၍နေသော ကုမ္ပဏီယောသကကို ဗိမ္ဗိသာရ မင်းကြီးက မေးတော်မူသည်။

“သင်သည် ကုမ္ပဏီယောသကဆိုသူ ဟုတ်ပါသလော”

“အရှင်မင်းမြတ်-ဟုတ်မှန်ပါသည်”

“သင်သည် ငါ့အား လှည့်ပတ်၍ အဘယ့်ကြောင့် ပစ္စည်းဥစ္စာများကို သုံးစွဲနေဘိသနည်း”

“အရှင်မင်းမြတ်-အကျွန်ုပ်မှာ ပစ္စည်းဥစ္စာ အဘယ်မှာရှိပါမည်နည်း၊ အစားပြု၍ အသက်မွေးနေရပါသည်”

“သင် ဤသို့မပြောလင့်၊ ဘာကြောင့် လှည့်ပတ်ချင်ဘိသနည်း”

“အရှင်မင်းကြီး မလှည့်ပတ်ပါ၊ အကျွန်ုပ်မှာ ပစ္စည်းဥစ္စာမရှိပါ” လျှောက်ထားလေလျှင် ဗိမ္ဗိသာရမင်းကြီးသည် ရရှိထားသော ငွေအသပြာတို့ကို ထုတ်ပြပြီး-

“ဤငွေအသပြာတို့သည် အဘယ်သူ၏ ငွေများပေနည်း” မေးတော်မူသည်။ ထိုတို့ကို ကုမ္ပဏီယောသကမှတ်မိ၍-

“ဥစ္စာတို့ကို ထုတ်ယူမိသော ငါသည် မိုက်ပါဘိတော့သည်။ ဤငွေ အသပြာတို့သည် အဘယ့်ကြောင့် မင်းကြီးလက်ထဲသို့ ရောက်ပါလိမ့်မည်နည်း” တွေးတော၍ ဟိုဟိုသည်သည်ကြည့်လျှင် ကျကျနန ဝတ်စားဆင်ယင် ပြင်ဆင်ထားသော ထိုမိန်းမနှစ်ယောက်ကိုမြင်၍ -

“ဤအမှုကိစ္စသည် အလွန်ဝန်လေးသော အမှုကိစ္စ ဖြစ်လေသည်။ ဤမိန်းမတို့သည် မင်းကြီးစေလွှတ်သူများသာ ဖြစ်ပေလိမ့်မည်” စဉ်းစားမိသည်။ မင်းကြီးက-

“အိုအချင်း-ပြောစမ်းပါ၊ အဘယ့်ကြောင့် ဤသို့ပြုရသနည်း”
မေးရာ

“အရှင်မင်းကြီး - အကျွန်ုပ်ကား အားထားကိုးကွယ်ရာမရှိပါ”
လျှောက်လေသည်။

“ငါကဲ့သို့သော ဘုရင်မင်းမြတ်သည် သင်၏အားထားမှီခိုရာ မဟုတ်ပါလော”

“အရှင်မင်းမြတ် - သင့်လျော်ကောင်းမြတ်ခြင်းဖြစ်ပါမူ အရှင်မင်းမြတ်သည် အကျွန်ုပ်၏အားထားမှီခိုရာ ဖြစ်တော်မူပါလော့”

“အချင်း ကုမ္ဘာယောသက-ငါသည် သင်၏ အားထားမှီခိုရာ ဖြစ်ပါစေမည်။ အသင့်ဥစ္စာမည်မျှ ရှိပါသနည်း”

“ကုဋေလေးဆယ် ရှိပါသည် အရှင်မင်းမြတ်”

“ဘာလိုအပ်ပါသနည်း”

“ပစ္စည်းသယ်ယူရန် လှည်းတို့ လိုအပ်ပါသည် အရှင်မင်းမြတ်”

ဗိမ္ဗိသာရမင်းကြီးသည် အရာမကသော လှည်းတို့ကို စေလွှတ်၍ ဥစ္စာတို့ကိုဆောင်ယူစေပြီး မင်းရင်ပြင်မှာ စုပုံစေသည်။ မြို့သူမြို့သားတို့ကို စည်းဝေးစေပြီး သူဌေးကြီးရာထူးဌာနန္တရဖြင့် မြှောက်စား၍ သမီးတော်နှင့် ထိမ်းမြားပေးလေသည်။ ထိုနောက် ဗိမ္ဗိသာရမင်းကြီးသည် ယောသက လုလင်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ခေါ်သွားပြီး ရိုသေစွာ ရှိခိုးပြီးလျှင် -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား၊ ဤယောက်ျားကို ရှုတော်မူပါဘုရား၊ ဤသူလောက်တည်ကြည်ပြီး ပညာရှိသောသူ မည်သည်မရှိပါ။ ကုဋေလေးဆယ်မျှချမ်းသာပါသော်လည်း ထင်ထင်ပေါ်ပေါ် မနေပါ။ မာန်မာနလည်းမရှိပါဘဲ အထီးကျန်သူအဖြစ် ဆင်းရဲစွာ နေထိုင်

လျက် အခစားအမှုဖြင့် အသက်မွေးနေပါသည်။ တပည့်တော်သည် သူ့ကို ဥပါယ်တံမျဉ်ဖြင့် သိအောင်ပြု၍ အမှန်အတိုင်း သိရှိပြီးသော် ဥစ္စာရှိသည့် အဖြစ်ကိုဝန်ခံစေကာ ဥစ္စာတို့ကိုဆောင်ယူစေပြီး သုဋ္ဌေးအရာ၌ ထားအပ် ပါသည်။ သမီးတော်ကိုလည်း သူ့အားဆောင်နှင်းအပ်ပါသည်ဘုရား။ ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်သည် ဤသို့ တည်ကြည်သူကို မတွေ့မမြင်ဖူးပါဘုရား” ဟု လျှောက်ထားလေသည်။

“ဒကာတော်မင်းကြီး-ဤသို့သဘောရှိသော သူ၏ အသက်မွေးခြင်း သည် တရားသော အသက်မွေးခြင်းမည်ပေသည်။ သူ့ပစ္စည်းကို ခိုးခြင်း အစရှိသောအမှုသည်ကား ပစ္စုပ္ပန်တမလွန် နှစ်တန်သောဘဝကို ဖျက်ဆီး တတ်၍ သူ့ပစ္စည်းကိုယူခြင်းအားဖြင့် ချမ်းသာခြင်းမည်သည်မရှိ။ တစ်စုံ တစ်ယောက်သောသူသည် ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီးသောအခါ၌ လယ်ထွန်ခြင်း၊ အခစားပြုခြင်း စသည်ဖြင့် အသက်မွေးခြင်းသည်သာလျှင် တရားသောအသက်မွေးခြင်း မည်ပေသည်။ ဝီရိယရှိပြီး သတိနှင့် ပြည့်စုံကာ ကိုယ်မှုနုတ်မှု စင်ကြယ်သောအားဖြင့် စူးစမ်းဆင်ခြင်လေ့ရှိပြီး ကိုယ်နှုတ်နှလုံးသုံးပါးလုံး၌ ကျင့်သုံးဆောက်တည်သည်ဖြစ်၍ တရား သဖြင့် အသက်မွေးလေ့ရှိသူအား အစိုးရခြင်း၊ စည်းစိမ်ဥစ္စာ ချမ်းသာ ခြင်းသည် တစ်နေ့တခြား တိုးပွားစည်ပင်လာသည်သာလျှင်တည်း” ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေသည်။

ဥဋ္ဌာနဝတော သတိမတော၊

သုစိကမ္မဿ နိသမ္မကာရိနော။

သညတဿ ဓမ္မဝိဇီနော၊

အပ္ပမတ္တဿ ယသော ဘိဝဇ္ဇတိ။ ။

မြန်မာပြန်။

။ဝီရိယရှိပြီး သတိနှင့်ပြည့်စုံကာ စင်ကြယ်သော အမှု ရှိသည်ဖြစ်၍ စူးစမ်းပြုလုပ်လေ့ရှိလျက် စောင့်စည်းမှုနှင့် တကွ တရားသဖြင့် အသက်မွေးသောသူအား စည်းစိမ် ဥစ္စာ ခြွေရံသင်းပင်း ကျော်စောခြင်းသည် တိုးပွားလေ သတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ ယောသကသုဋ္ဌေးသည် သောတာပတ္တိဖိုလ်၌တည်ပြီး၊ ထိုမှအခြား များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

ကုမ္ဘယောသကသုဋ္ဌေးသားဝတ္ထု ပြီး၏။



(၃) အရှင်စူဠပန္နကမထေရ်ဝတ္ထု။

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်စူဠပန္နကမထေရ်ကို အကြောင်းပြု၍ “ဥဋ္ဌာနေန ပုမာဒေန” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ရာဇဂြိုဟ်ပြည်တွင် “ဓနသေဌိ” အမည်ရှိသော သူဌေးကြီးတစ်ဦးမှာ သမီးငယ်တစ်ဦးရှိသည်။ အရွယ်ရောက်လာသောသမီးငယ်ကို မိဘနှစ်ပါးက ဘုံခုနစ်ဆင့်ပြာသာဒ်ထက်မှာ အစောင့်အရှောက်များဖြင့် နေစေခဲ့သည်။ သူဌေးသမီးသည် ယောက်ျားတို့၌ တပ်မက်တိမ်းညွတ်လွန်းသည်ဖြစ်၍ အိမ်မှာခိုင်းထားသော ကျွန်ယောက်ျားတစ်ယောက်နှင့် မှားယွင်းပေါင်းဖော်မိလေသည်။ မိဘဖြစ်သူနှင့်တစ်ပါးသူတို့ သိမည်စိုးသောကြောင့် အရပ်တစ်ပါးသို့ တိတ်တဆိတ်တိမ်းရှောင် ထွက်ပြေးခဲ့ကြသည်။ သင့်တော်မည့်အရပ်မှာ နေထိုင်ကြပြီး ပေါင်းသင်းမှုကို အစွဲပြု၍ သူဌေးသမီးမှာ ပဋိသန္ဓေတည်လေသည်။

သူဌေးသမီးသည် မွေးဖွားခါနီးလျှင် လင်ဖြစ်သူနှင့် တိုင်ပင်သည်။

“အမောင်ချစ်လင်- ကျွန်တော်မကိုယ်ဝန်သည် မွေးခါနီးလေပြီ။ ဆွေမျိုးမရှိသော ဤအရပ်မှာ မွေးဖွားရလျှင် ကျွန်တော်မတို့နှစ်ဦးစလုံး ဆင်းရဲ ငြိုငြင်ကြလိမ့်မည်။ မိဘဆွေမျိုးတို့အိမ်မှာ သွားရောက်ဖွားမြင်ကြပါစို့”- တိုင်ပင်လျှင် ခင်ပွန်းသည်က-

“ငါသည် သူတို့အမျိုးအိမ်သို့ရောက်ခဲ့လျှင် ငါ့အသက်ရှိတော့မည် မဟုတ်” ဟု တွေးတောကြောက်ရွံ့သဖြင့် နက်ဖြန်သွားမည်၊ သန်ဘက်ခါ သွားမည် စသည်ဖြင့် ရက်ချိန်းပေး၍ ချည်းသာနေသည်။ မယားဖြစ်သူက-

“ငါ့ချစ်လင်သည် သူပြုမိမှားခဲ့သောအမှု အပြစ်ကြီးလေးသော ကြောင့် မသွားလိုခြင်းသာဖြစ်ပေမည်။ ငယ်စဉ်ကတည်းက မွေးကျွေး သုတ်သင်ခဲ့သော မိဘတို့မည်သည်ကား သားသမီးအပေါ် ချစ်ခင်ကြင်နာ စိတ် ရှိတတ်ကြသည်သာဖြစ်သည်။ သူသွားချင်လည်းသွား၊ မသွားချင် လည်း နေပေစေ။ ငါကား သွားကိုသွားတော့မည်” ကြံ၍ ခင်ပွန်းသည် မရှိခိုက် အိမ်ရှိပစ္စည်းတို့ကို သိုမှီးသိမ်းဆည်း၍ အိမ်နီးချင်းတို့အား-

“ကျွန်တော်မ၏ခင်ပွန်းလင် ပြန်လာလျှင် မိဘအိမ်သို့ ပြန်သွား ကြောင်း ပြောပေးပါရန်” မှာကြား၍ မိဘအိမ်သို့ ပြန်သွားလေသည်။

ခင်ပွန်းလင်ပြန်ရောက်လျှင် မယားကိုမမြင်သဖြင့် မေးရာ မိဘ အိမ် ပြန်သွားကြောင်းသိသည်နှင့် အမြန်လိုက်လေရာ လမ်းခုလတ်မှာ မိသည်။ မယားဖြစ်သူကလည်း ထိုလမ်းခုလတ်မှာပင် မွေးဖွားလေသည်။

“ချစ်လင်-သားတစ်ယောက်မွေးဖွားခဲ့ပြီ။ မည်သို့ ပြုကြရပါမည် နည်း”

“ချစ်နွမ- သားမွေးမည်ဆို၍ မိဘအိမ်သို့ လာခဲ့သည်။ ယခု လမ်းမှာပင် မွေးဖွားခြင်းကိစ္စပြီးခဲ့ပြီမို့ မိဘအိမ်သို့သွား၍ အကျိုးမရှိပြီ၊ ငါတို့အိမ်သို့ ပြန်ကြခြင်းသာကောင်းပေမည်” ဟုဆိုရာ မယားဖြစ်သူ ကလည်း သဘောတူသဖြင့် အိမ်သို့ပြန်လာခဲ့ကြသည်။ သားငယ်ကို လမ်း ခရီးအကြားမှာ ဖွားမြင်သဖြင့် “ပန္နက” ဟု အမည်မှည့်ကြသည်။

ကာလအတန်ကြာလျှင် သူဌေးသမီးမှာ ကိုယ်ဝန်တည်လာပြန် သည်။ ရှေးနည်းတူပင် ဖွားမြင်ခါနီးမှာ မိဘများအိမ်သို့တစ်ယောက်တည်း အသွား၊ လင်ဖြစ်သူကလည်း နောက်မှလိုက်အလာ မိလောက်သည်တွင် သားတစ်ယောက်ဖွားမြင်ပြန်လေသည်။ ပန္နက ဟူ၍ပင် အမည်ပေးကြ ပြန်သည်။ သို့ဖြစ်၍ သားအကြီးကို “မဟာပန္နက” သားအငယ်ကို “စူဠပန္နက” ဟူ၍ ခွဲခြား ခေါ်ဝေါ်ကြသည်။ သားငယ်များကို ယူဆောင်၍ မိမိတို့နေထိုင်ရာသို့ ပြန်ခဲ့ကြသည်။

ယင်းသို့ ပြန်လည်၍ နေထိုင်ကြစဉ် လူမှန်းသိတတ်စပြုလာသော မဟာပန္နကသည် ကစားဖော်များက အဘိုးအဘွား၊ ဘကြီးဘထွေး၊ ဦးလေး အဒေါ်စသည်ဖြင့် ခေါ်ဝေါ်ပြောဆိုသံကိုကြား၍ မိခင်ကို မေးကြည့်သည်။

“မိခင်-ကစားဖော်များက အဘိုးအဘွားစသည် ခေါ်ဝေါ်ပြောဆို ကြပါသည်။ အကျွန်ုပ်တို့မှာ ထိုကဲ့သို့ ခေါ်ဝေါ်ပြောဆိုဖို့ ဆွေမျိုးဉာတိ မရှိပါသလော”

“ချစ်သား-ဟုတ်ပါသည်။ ဤအရပ်ဌာနမှာ ဆွေမျိုးဟူ၍ မရှိပါ။ သို့သော် ရာဇဂြိုဟ်ပြည်ကြီးက နေသေဌိ သူဌေးကြီးသည် သင်တို့၏ အဘိုးပင်ဖြစ်သည်။ ထိုရာဇဂြိုဟ်ပြည်မှာ ငါတို့၏အမျိုးများစွာ ရှိကြပါ ပေသည်”

“မိခင်-သို့ဖြစ်ပါလျက် အဘယ်ကြောင့် ရာဇဂြိုဟ်ပြည်သို့ မသွား ဘဲနေဘိသနည်း” မေးရာ မိခင်ဖြစ်သူက စကားတုံ့ပင် မပြန်တော့ချေ။ သားငယ်တို့က ကြိမ်ဖန်များစွာမေးလေလျှင် စိတ်ပင်ပန်းလွန်းရကား လင် ဖြစ်သူကိုပြောသည်။

“ချစ်လင်-ဤကလေး နှစ်ယောက်သည် ငါ့ကို အဖန်တလဲလဲ မေးခြင်းဖြင့် ငါစိတ်ဆင်းရဲရသည်။ မိဘတို့မည်သည် မိမိမွေးထားသော သားသမီးတို့ကို ကိုက်စားကြလိမ့်မည်မဟုတ်ပါ။ ချစ်လင်-လာပါ။ သွားကြ ပါစို့၊ သားငယ်တို့အား ဘိုးဘွားဆွေမျိုးတို့ကို ပြကြပါကုန်စို့”

“ချစ်နှမ-ငါသည် သင့်မိဘတို့ကို မျက်နှာချင်းမဆိုင်ဝံ့ပါ။ သို့သော် သင်တို့ကိုမူကား ပို့ဆောင်ပေးပါမည်”

“ကောင်းပါပြီ ချစ်လင် - သားငယ်တို့က သူတို့ ဘိုးဘွားများကို မြင်ရလျှင်ပင် ကျေနပ်ပါပြီ” ဤသို့ဖြင့် သားငယ်တို့ကို ယူဆောင်၍ ရာဇဂြိုဟ်ပြည်သို့ လာခဲ့ကြသည်။ မြို့တံခါးဝသို့ရောက်လျှင် ဇရပ်တစ်ခုမှာ နားနေ၍ မိမိတို့လာသောအဖြစ်ကို မိဘတို့ထံ သတင်းစကားပို့လွှတ်ကြား သိစေသည်။ သူဌေးကြီးက-

“သင်းတို့-ငါ့အပေါ်ကျူးလွန်သောပြစ်မှုသည် အလွန်ကြီးလေးလှ သည်။ သင်းတို့မျက်နှာကို ငါမကြည့်လို။ ဤမျှလောက်သော ဥစ္စာကို

သွားပေးကြပြီး သင်းတို့ပျော်ရာမှာ နေကြပေစေ။ သားနှစ်ယောက် ဖြစ်သော ငါ့မြေးတို့ကိုကား ငါထံသို့ ယူဆောင်ခဲ့ကြပါ” ဟုဆိုသည်။

လင်မယားနှစ်ဦးသည် မိဘတို့ပေးလိုက်သော ဥစ္စာတို့ကိုယူ၍ သားငယ်နှစ်ဦးကို ရောက်လာသောတမန်သည်တို့နှင့်အတူ သူတို့၏ ဘိုးဘွားများထံသို့ ထည့်ပေးလိုက်သည်။

သားနှစ်ယောက်တို့သည် ဘိုးဘွားများအိမ်မှာပင် ကြီးပြင်းခြင်းသို့ ရောက်ကြသည်။ မဟာပန္နကသည် အဘိုးများနှင့်အတူ ဘုရားကျောင်းတော်သို့ အမြဲလိုက်သွားပြီး တရားနာလေ့ရှိသည်။ စူဠပန္နကကား ငယ်ရွယ်လွန်းသဖြင့် လိုက်မသွားဖြစ်ခဲ့ပေ။ မဟာပန္နကသည် ယင်းသို့ လိုက်သွားဖန်များသဖြင့် ရှင်ရဟန်းပြုလိုသောစိတ်ဖြစ်လာရကား အဘိုးအား ပြောဆိုသည်။

“အဘိုး-ခွင့်ပြုမည်ဆိုလျှင် အကျွန်ုပ် ရှင်ရဟန်း ပြုလိုပါသည်”

“ချစ်သား-ဘာစကားကို ဆိုဘိသနည်း၊ မည်သူပဲ ရှင်ရဟန်းပြုပြု အဘိုးမတားမြစ်ပါ။ ရှင်ရဟန်းပြုခြင်းသည် ကောင်းသည်ချည်းဖြစ်သည်။ ချစ်သား ရှင်ရဟန်း ပြုလိုက ပြုလေလော့” ဟု ခွင့်ပေးစကား ပြောကြား၍ မဟာပန္နကကိုခေါ်ကာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ လာခဲ့ကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ဒါယကာ သူဌေးကြီး - ဤသူငယ်ကို အဘယ်ကရသနည်း”ဟု မေးတော်မူသည်။

“ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား - ဤသူငယ်သည် ဘုရားတပည့်တော်၏ မြေးဖြစ်ပါသည်။ ရှင်တော်မြတ်ဘုရားထံမှာ ရှင်ရဟန်း ပြုလိုပါသည်ဘုရား” လျှောက်ထားလေလျှင် မြတ်စွာဘုရားသခင်သည် ရဟန်းတစ်ပါးအား “ဤသူငယ်ကို ရှင်ရဟန်းပြုပေးလေလော့”ဟု စေခိုင်းတော်မူသည်။ ရှင်အဖြစ်သို့ ရောက်ရှိပြီးသော မဟာပန္နကသည် ပိဋကတ်သုံးပုံကိုသင်ယူ၍ အသက်နှစ်ဆယ်ပြည့်လျှင် ပဉ္စင်းအဖြစ်သို့ ရောက်ရှိကာ ကမ္မဋ္ဌာန်းတရားကို အားထုတ်လေသော် မကြာမြင့်မီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။

ရဟန္တာဖြစ်လေပြီးသော အရှင်မဟာပန္နကမထေရ်သည် ဈာန် ချမ်းသာ ဖိုလ်ချမ်းသာကို ခံစားရသည်ရှိသော် 'ညီငယ်စူဠပန္နကအားလည်း ခံစားစေလိုသော အကြံတော်ဖြစ်လာသည်။ အဘိုးသူဌေးကြီးထံသို့ သွား၍ခွင့်ပန်သည်။

“ဒါယကာအဘိုးသူဌေးကြီး-ညီငယ်စူဠပန္နကကို ရှင်ရဟန်းပြုပေး လိုပါသည်။ ဒါယကာအဘိုးက ခွင့်ပြုနိုင်ပါသလော”

“ခွင့်ပေးနိုင်ပါသည်။ ပြုတော်မူပါဘုရား”

ဓနသေဌိသူဌေးကြီးသည် သာသနာတော်၌လည်း အလွန် ကြည်ညိုသူဖြစ်သည်။ တစ်ကြောင်းအားဖြင့် အများက စူဠပန္နကကို လက်ညှိုးညွှန်၍-

“အသင်သူဌေးကြီး - ဤသူငယ်သည် မည်သူ့သားပေနည်း” မေးလာလျှင် “အိမ်မှ ကျွန်ယောက်ျားက ခိုးယူပေါင်းသင်းသည့် မိမိသမီးမှ မွေးဖွားလာသော သားပေတည်း” ဟု ပြောရမှာ ရှက်နိုးသောကြောင့် အလွယ်တကူသာလျှင် ခွင့်ပေးလိုက်လေသည်။

ရဟန်းပြုပြီးသော အရှင်စူဠပန္နကကို နောင်တော် အရှင်မဟာ ပန္နကက လေးပါဒရှိသော ဂါထာတစ်ပုဒ်ကို သင်ယူစေသည်။ လေးလတို့ ပတ်လုံး သင်ယူသော်လည်း မရနိုင်ရှိလေသည်။ ရှေ့ရှေ့ဖြစ်သော စာပိုဒ် တို့ကိုသင်လျှင် နောက်နောက်ဖြစ်သော စာပိုဒ်တို့မေ့သွားသည်။ ဤသို့ လျှင် အရှင်စူဠပန္နကသည် ဉာဏ်ထိုင်းသော သဘောရှိသည်။ အဘယ် ကြောင့် ဤသို့ ဉာဏ်ထိုင်းရသနည်းဟူမူ--

ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်က အရှင်စူဠပန္နက အလောင်းသည် ဉာဏ်ပညာထက်မြက်သူ ဖြစ်ခဲ့သည်။ ဉာဏ်ထိုင်းသော ရဟန်းတစ်ပါး စာကျက်စာအံသည်ကို လှောင်ပြောင်ခဲ့သည်။ ထိုရဟန်း သည် ရှက်လှသည်ဖြစ်၍ စာကျက်စာအံမှုကိုမပြုတော့ချေ။ ဤပြုခဲ့သော ကံကြောင့် ယခုဘဝ စူဠပန္နကဘဝမှာ ဉာဏ်ထိုင်းသူ ဖြစ်လာရသည်။

ဉာဏ်ထိုင်းသော အရှင်စူဠပန္နက ကို နောင်တော် မဟာပန္နက မထေရ်က

“ညီငယ် စူဠပန္နက-သင်သည် မြတ်စွာဘုရားသာသနာတော်နှင့် မထိုက်တန်လေ။ လေးလလုံးလုံး ကျက်မှတ်ပါသော်လည်း ဂါထာ တစ်ပုဒ်ကိုသော်မျှ မရနိုင်ပါလျှင် ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ဖို့ ဆိုသည်ကား အသို့လျှင် ဖြစ်နိုင်ပါမည်နည်း။ ဤကျောင်းတော်မှ ထွက်သွားလေလော့” ဟု နှင်ထုတ် လိုက်လေသည်။ အရှင်စူဠပန္နကသည် မြတ်စွာဘုရားသာသနာတော်မှာ ကြည်ညိုလေးမြတ်သော သဒ္ဓါတရား ရှိသည်ဖြစ်၍ လူထွက်ခြင်းငှာမလိုလား၊ သာသနာတော်မှာ ပျော်မွေ့၍ နေပေသည်။

ထိုစဉ်ကာလမှာ နောင်တော် အရှင်မဟာပန္နကမထေရ်သည် ဆွမ်းညွှန် ရဟန်းတာဝန်ယူနေရခိုက်ဖြစ်သည်။ ဆေးဆရာဇီဝကသည် သရက်ဥယျာဉ်ကျောင်းတော်သို့လာရောက်ပြီးလျှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ရိုသေစွာ ရှိခိုးပူဇော်ပြီး တရားတော်ကို နာယူသည်။ ပြီးလျှင် မြတ်စွာဘုရားသခင်အား ရှိခိုး၍ အရှင်မဟာပန္နကမထေရ်သို့ ချဉ်းကပ်လျက်-

“အရှင်ဘုရား - မြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာတော် မည်မျှ ရှိပါသနည်းဘုရား”

“ဒါယကာ - ငါးရာ ရှိပါသည်”

“အရှင်ဘုရား - မြတ်စွာဘုရားသခင်အမျိုးရှိသော သံဃာတော် တို့အား နက်ဖြန်ခါ တပည့်တော်၏အိမ်မှာ ဆွမ်းအလို့ငှာ ပင့်ဖိတ်ပါသည်။ ၎င်းဆွမ်းကို ခံယူတော်မူကြပါဘုရား”

“ဒါယကာ- စူဠပန္နကမည်သော ရဟန်းတစ်ပါးသည် ဉာဏ်ထိုင်း လွန်းသည်။ ကြီးပွားထွန်းကားနိုင်မည့်သူမဟုတ်။ ထိုစူဠပန္နကကိုထား၍ ကျန် ရဟန်းတို့အား ပင့်ဖိတ်ခြင်းကို လက်ခံပါသည်” ဟူသောစကားကို ညီငယ်စူဠပန္နက ကြားလျှင်-

“ငါ့နောင်တော်သည် ငါ့ကိုဖယ်ထား၍ ပင့်ဖိတ်ခြင်းကို လက်ခံ လေပြီ။ ငါ့နောင်တော်သည် ငါ့အပေါ်မှာ သနားချစ်ခင်ညှာတာသော စိတ်မရှိလေပြီ။ ယခုအခါ ငါ့အား သာသနာတော်မှာနေသဖြင့် အကျိုး မရှိပြီ။ လူထွက်၍ ဒါနစသောကုသိုလ်ကိုသာ ဆည်းပူးပြုလုပ်တော့မည်”

စဉ်းစား၍ နောက်နေ့ မိုးလင်းသို့ရောက်လျှင် နံနက်စောစောကပင် လူထွက်ရန် ထွက်ခဲ့လေသည်။

ထိုနံနက်မှာပင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မဟာကရုဏာသမာပတ်ဖြင့် လောကကို ကြည့်တော်မူလျှင် ထိုအကြောင်းကို သိမြင်တော်မူ၍ အရှင်စူဠပန္နက ထွက်လာမည့်တံခါးဝမှာ စင်္ကြံကြွတော်မူနေနှင့်သည်။ အရှင်စူဠပန္နကသည် တံခါးအနီး၌ မြတ်စွာဘုရားသခင်ကို ဖူးမြင်ရလျှင် ရိုသေစွာရှိခိုးနေလေသည်။

“ချစ်သား စူဠပန္နက-စောစောစီးစီး အဘယ်သို့ သွားအံ့နည်း”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- တပည့်တော်၏ နောင်တော်သည် တပည့်တော်ကိုနှင်ထုတ်ပါသည်။ ထို့ကြောင့် လူထွက်ရန် တပည့်တော် သွားပါမည်ဘုရား”

“ချစ်သား စူဠပန္နက-သင်၏ရဟန်းပြုခြင်းသည် ငါဘုရားထံမှာ ပြုသလော (သို့တည်းမဟုတ်) သင့်နောင်တော်ထံမှာ ပြုသလော”

“အရှင်မြတ်စွာဘုရား အထံတော်မှာသာ ပြုပါသည်ဘုရား”

“ချစ်သား စူဠပန္နက-သို့ဖြစ်လျှင် သင့်နောင်တော် နှင်ထုတ်ခဲ့သော် ဘာကြောင့် ငါ့အထံသို့ မလာဘိသနည်း။ ချစ်သား လာလှည့်၊ လူအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ငါဘုရားထံမှာသာနေရမည်” ဟု လက်တော်ဖြင့် အရှင်စူဠပန္နက၏ ဦးခေါင်းကို သုံးသပ်တော်မူ၍ ဂန္ဓကုဋိ မုခ်ဦးသို့ ခေါ်တော်မူလာခဲ့သည်။

“ချစ်သား စူဠပန္နက-အရှေ့လောကဓာတ်ကို မျက်နှာမူလျက် ဤပုဆိုးပိုင်းကို ရလော ဟရဏံ၊ ရလော ဟရဏံ ဟု ဆိုပြီး သုံးသပ်ဆုပ်နယ်လျက် ဤနေရာမှာပင် နေနှင့်ဦးလော့” ဟု မိန့်တော်မူကာ တန်ခိုးတော်ဖြင့် ဖန်ဆင်းအပ်သော အဝတ်ပုဆိုးပိုင်းကို ပေးတော်မူသည်။ ထို့နောက် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်သည် ရဟန်းငါးရာ ခြံရံလျက် ဆရာဇီဝကအိမ်သို့ ကြွတော်မူကာ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူသည်။

အရှင်စူဠပန္နကသည် အရှေ့လောကဓာတ်၌ ထွက်ပြုလာသော နေကို ကြည့်လျက် စင်ကြယ်သောအဝတ်ပုဆိုးပိုင်းကို “ရလော ဟရဏံ၊

ရဇော ဟရဏံ" ဟု ရွတ်ဆိုဆုပ်နယ်နေသည်။ ထိုစဉ် ပုဆိုးပိုင်းသည် ညစ်နွမ်းခြင်း ဖြစ်လာသည်နှင့် -

“ဤအဝတ်ပုဆိုးပိုင်းသည် စောစောလေးတင်က အလွန် စင်ကြယ်လှသည်။ ဤခန္ဓာကိုယ်ကို အမှီပြု၍ ယခုညစ်နွမ်းလေဘိသည်။ မမြဲချေပါတကား။ စင်စစ် ဤအဝတ်ပုဆိုးပိုင်းသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးပါးကြောင့်ဖြစ်သော သင်္ခါရတရားတို့မည်သည် လည်း အမြဲမတည် ဖောက်ပြန်တတ်သော သဘောရှိကုန်သည်သာ တကား” ဟူသော ဖြစ်ပျက်ထင်မြင်လျက် ဝိပဿနာကို ရှုပွားနေ လေသည်။

မြတ်စွာဘုရားသခင်သည် အရှင်စူဠပန္နက၏စိတ် ဝိပဿနာသို့ တက်လေပြီဟု သိမြင်တော်မူ၍ -

“ချစ်သား စူဠပန္နက ဤစင်ကြယ်သော ပုဆိုးပိုင်းသည်သာ ညစ်နွမ်းလေသည်ဟူ၍ မမှတ်လေနှင့်၊ သင့်ခန္ဓာကိုယ်၌ ရူပါရုံစသော ကာမဂုဏ်အာရုံငါးပါးကို ပွားများနှစ်သက်တတ်သော တပ်မက်သည့် ရာဂစသောမြူတို့သည်လည်း ရှိပေကုန်၏။ ထိုရာဂစသောမြူတို့ကို ထုတ် ဆောင်ပါလော့” ဟု ရောင်ခြည်တော်ကို လွှတ်တော်မူပြီးလျှင် ရှေ့တည့် တည့်မှာ ထိုင်နေသီတင်းသုံးတော်မူသကဲ့သို့ဖြစ်၍ ဟောကြားတော်မူလေ သည်။ ဒေသနာတော်၏အဆုံးမှာ အရှင်စူဠပန္နကသည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်ရောက်လေသည်။ ထိုနှင့် တစ်ပြိုင်နက် ပိဋကတ်သုံးပုံသည်လည်း နှုတ်တက်ရွှေ့ ဆောင်နိုင်ခြင်းသို့ ရောက် လေသည်။

|အရှင်စူဠပန္နကမထေရ်သည် ရှေးဘဝတစ်ခုက ပြည့်ရှင် မင်းကြီးဖြစ်၍ မြို့ကို လက်ယာရစ်လှည့်လည်ရာ နဖူးမှ ထွက်လာသောချွေးတို့ကို စင်ကြယ်သော ပုဆိုးစွန်းဖြင့် သုတ်ရာ ပုဆိုးညစ်နွမ်းခြင်း ဖြစ်လေသည်။ မင်းကြီးက “စင်ကြယ်သော ပုဆိုးပိုင်းသည် ဤခန္ဓာကိုယ်ကို မှီ၍ ညစ်နွမ်းခြင်းဖြစ်လေဘိသည်။ သင်္ခါရတရားတို့သည် လည်း မြဲသော သဘောမရှိချေတကား” ဟူ၍ အနိစ္စ

သညာကို ပြုခဲ့ဖူးသောကြောင့် “ရဇော ဟရဏံ” ဟူ သော
ကမ္မဋ္ဌာန်းသည်ပင်လျှင် အရှင်စူဠပန္နက မထေရ် အား
အထောက်အပံ့ ဖြစ်လေသတည်း။

ဆရာဇီဝကသည် မြတ်စွာဘုရားသခင်အား ဆွမ်းလုပ်ကျွေးမည်
ပြုစဉ် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ဒါယကာ ဇီဝက-ကျောင်းမှာ ရဟန်းကျန်သေးသည် မဟုတ်
လော” မိန့်တော်မူကာ ဆွမ်းအလှူမခံသေးဘဲ လက်တော်ဖြင့် သပိတ်
တော်ကို ပိတ်ထားတော်မူသည်။ အရှင်မဟာပန္နကမထေရ်က-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-ကျောင်းမှာ
ရဟန်း မရှိတော့ပါဘုရား” လျှောက်သည်တွင် မြတ်စွာဘုရားသခင်က-

“ဒါယကာ ဇီဝက-ကျောင်းမှာရဟန်း ရှိပေသေးသည်”ဟု ထပ်၍
မိန့်တော်မူသည်။ ဆရာဇီဝကသည် ကျောင်းမှာ ရဟန်းရှိသည်၊ မရှိ
သည်ကိုသိစေရန် လူတစ်ယောက်ကို သွားရောက်ကြည့်ရှုစေသည်။ ထို
ခဏ၌ အရှင်စူဠပန္နကသည် -

“ငါ့နောင်တော်က ကျောင်းမှာ ရဟန်းမရှိဟု ဆိုပေသည်။
ကျောင်းမှာ ရဟန်းရှိသည့်အဖြစ်ကိုပြပေအံ့”ဟု ကြံ၍ သရက်တော
ဥယျာဉ်ကျောင်းတော်ကို ရဟန်းတစ်ထောင်ဖြင့် ပြည့်စေသည်။ အချို့
ရဟန်းက သင်္ကန်းချုပ်နေသည်။ အချို့က သင်္ကန်းဆိုးနေသည်။ အချို့က
စာအံနေသည်။ အချို့က စကြိုသွားနေသည်။ အချို့က တံမြက်လှည်း
နေသည်။ အချို့က ထိုင်၊ အချို့က ရပ်၊ အချို့က လျောင်း စသည်ဖြင့်
ရဟန်းတစ်ထောင်လုံးမတူသော အပြုအမူကိုယ်စီဖြင့် ဖုန်ဆင်းထား
လိုက်သည်။ ဆရာဇီဝက လွှတ်လိုက်သောသူသည် ကျောင်းမှာ ရဟန်း
အများကိုမြင်ရ၍ ပြန်သွားပြီး -

“အရှင်ဆရာဇီဝက-ကျောင်းမှာ ရဟန်းသံဃာတွေ အများကြီး
ဖြစ်နေ ပါသည်” ဟု ဆိုသည်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“အသင်ယောက်ျား-ကျောင်းသို့ တစ်ဖန်ပြန်သွားပြီး မြတ်စွာ
ဘုရားသည် စူဠပန္နက ရဟန်းကိုခေါ်တော်မူပါသည်” ဟု မိန့်တော်မူလျှင်
ထိုယောက်ျားလည်း သွားရောက်၍ ဆိုတိုင်းပြုလေသော် “ငါလည်း

စူဠပန္နက၊ ငါလည်း စူဠပန္နက” ဟု ရဟန်းတစ်ထောင်လုံး ဆိုကြသည်နှင့် ပြန်လာပြီး ထိုအကြောင်း ကို ပြန်လည် လျှောက်ကြားလေလျှင်-

“ဒါယကာ - သည်တစ်ခါသွားချေဦး၊ ငါသည် စူဠပန္နကတည်းဟု ရှေးဦးစွာဆိုသော ရဟန်းလက်ကို ဆွဲကိုင်လိုက်ပါ၊ ထိုအခါ ကျန်ရဟန်း များ ကွယ်ပျောက်ပေလိမ့်မည်” မိန့်တော်မူသဖြင့် တစ်ဖန်သွားရောက်၍ မှာသောအတိုင်း ပြုလေလျှင် ရဟန်းတစ်ထောင်ကွယ်ပျောက်၍ အရှင် စူဠပန္နကမထေရ် တစ်ပါးတည်း ကျန်ရစ်လေသည်။ အရှင်စူဠပန္နက မထေရ်သည် ပင့်လာသောဒကာနှင့်အတူ လိုက်ပါကြွလာတော်မူခဲ့သည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ ပြီးလျှင် ဆရာဇီဝကအား-

“ဒါယကာ ဇီဝက-စူဠပန္နက၏သပိတ်ကို ယူလေလော့၊ ဤ စူဠပန္နကမထေရ်သည် သင့်အား ဆွမ်းအနုမောဒနာ ပြုပေလိမ့်မည်” ဟု မိန့်တော်မူ၍ ရဟန်းသံဃာအပေါင်းနှင့်အတူ ကျောင်းတော်သို့ ပြန်ကြွ တော်မူလေသည်။ အရှင်စူဠပန္နကမထေရ်သည်လည်း ပိဋကတ်သုံးပုံကို ချောက်ချားစေလျက် ဆွမ်းအနုမောဒနာ ပြုတော်မူလေသည်။

ညချမ်းသောအခါ တရားသဘင်၌ ရဟန်းတို့သည် ဤသို့သော စကားကို ဖြစ်စေလေသည်။

“ငါ့ရှင်တို့-မဟာပန္နကမထေရ်သည် ညီငယ်ဖြစ်သော စူဠပန္နက မထေရ်၏ အဇ္ဈာသယကို မသိသောကြောင့် လေးလလုံးလုံး ဂါထာ တစ်ပုဒ်မျှကိုရအောင် မသင်နိုင်သဖြင့် ဉာဏ်ထိုင်းသူဟူ၍ ကျောင်းမှ နှင်ထုတ်တော်မူခဲ့သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်ကား ဆွမ်းဘုဉ်းမပေးမီ ကာလလေးအတွင်းမှာပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်ကိုရစေ ဖြစ်စေတော်မူသည်။ ပိဋကတ်သုံးပုံသည်လည်း တစ်ပြိုင်နက် ဖြစ်ပေါ်လာရပေသည်။ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်၏စွမ်းအင်ကား ကြီးကျယ်တော်မူလှပါပေသည်” ဟု ချီးမွမ်းစကား ပြောဆိုနေကြလေသည်။ ထိုစဉ် မြတ်စွာဘုရားသခင်သည် တရားသဘင် သို့ ကြွရောက်တော်မူလာပြီး-

“ယခုအခါ ငါဘုရားကြွလာတော်မူစဉ် အဘယ်စကားတို့ကို ပြောဆိုနေကြသနည်း” အမေးတော်ရှိသဖြင့် ပြောဆိုကြသော အကြောင်းကို လျှောက်ထားလေလျှင် -

“ချစ်သားရဟန်းများတို့ -

ငါ့သားတော် စူဠပန္နကသည် ယခုဘဝမှာသာ ဉာဏ်ထိုင်းသည် မဟုတ်သေး။ ရှေးဘဝတုန်းကလည်း ဉာဏ်ထိုင်းခဲ့ဖူးပြီ။ ယခုဘဝမှာသာ ငါဘုရားသည် စူဠပန္နက၏အားထားမှီခိုရာ ဖြစ်သည်မဟုတ်သေး။ ရှေးအခါကလည်း အားထားမှီခိုရာဖြစ်ခဲ့ဖူးပေပြီ။ ရှေးဘဝမှာတုန်းက ငါသည် စူဠပန္နကကို သူဌေးစည်းစိမ်ရှင်အဖြစ် ပြုခဲ့ဖူးပေလေပြီ ယခုဘဝမှာမူ လောကုတ္တရာ စည်းစိမ်ရှင်အဖြစ် ပြုအပ်ပေပြီ” မိန့်တော်မူလျှင် အကျယ်ကို သိမြင် နာလိုကြသောရဟန်းတို့ တောင်းပန်ကြသောကြောင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ်

(စူဠပန္နက၏ ရှေးအကြောင်းကံ)

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်သား လုလင်တစ်ဦးသည် အတတ်ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားရောက်ခဲ့သည်။ ထိုလုလင်သည် ဆရာအား အလွန်ဝတ္တရားကျေပွန်လှပေသည်။ သောက်သုံးရေတည်ပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း စသည်တို့ကို တစ်ရံမပြတ် ပြုလုပ်ပေးလေ့ရှိသည်။ သို့စေကာမူ ထိုလုလင်သည် ဉာဏ်ထိုင်းလွန်းလှသဖြင့် အတတ်ပညာတစ်ခုခုကို မည်သို့ပင် သင်ယူသော်လည်း မတတ်ဘဲရှိလေသည်။ အတတ်ပညာကို မဆိုထားဘိ စာတစ်ပုဒ်ကို သော်မျှ ရရှိအောင်မသင် အံ့နိုင်ခဲ့ရှာပေ။ ထိုလုလင်သည် ဉာဏ်ပညာထုံထိုင်းဖျင်းအလှသော မိမိအဖြစ်ကိုသိ၍ အတတ်ပညာ ဆက်လက်မသင်ကြားလိုတော့ဘဲ အရပ်သို့ ပြန်တော့မည်ဟု ဆရာထံမှာ ခွင့်ပန်လေသည်။ ဆရာကြီးက-

“ဤသူငယ်သည် ငါ့အား ကျေးဇူးအထူးများပြားလှသည်။ ဝတ္တရားလည်း ကျေပွန်လှပေသည်။ အတတ်ပညာ သင်ယူလိုစိတ်လည်း ရှိပေသည်။ သို့သော် သူ့ခမ္ဘာ ဉာဏ်ထိုင်းလွန်းသဖြင့် ဘာတစ်ခုကိုမျှ မတတ်နိုင်ရှာချေ။ သည်အတိုင်းလည်း မပြန်စေသင့်။ ငါသည် မန္တန် တစ်ခုခုကိုရအောင် သင်ပေးခြင်းပြုမှ သင့်ပေမည်” ကြံစည်၍ လုလင်ကို တောထဲသို့ ခေါ်သွားပြီးလျှင်-

“ယဇ္ဇေသိ ယဇ္ဇေသိ၊ ကိဏရဏာ ယဇ္ဇေသိ၊ အဟမ္ဘိတံ ဇာနာမိ” ဟူသော မန္တန်ကို အခေါက်ခေါက်အခါခါ သင်ပေးပြီးလျှင် အကြိမ်အရာ မက အပြန်ပြန်အလှန်လှန် ရွတ်ဖတ်သရဇ္ဈာယ်စေသည်။ “သေသေ ချာချာရပါပြီလော” မေးသည့်ကာလ “ရပါပြီဆရာ” ဟုဆိုမှ ဆရာကြီး သည် လမ်းခရီးမှာစားသုံးရန် ရိက္ခာကိုပေး၍-

“အမောင် ပြန်သွားလေလော့၊ ဤမန္တန်ကို အမှီပြု၍ အသက်မွေး ပါ၊ ဤမန္တန်ကို မမေ့မပျောက်စေရန်လည်း အမြဲရွတ်ဖတ်နေပါ” ဟု အထပ်ထပ်မှာကြားပြီး ပြန်လွှတ်လိုက်လေသည်။

တက္ကသိုလ်ပြည်မှ ပညာသင်ကြား၍ပြန်လာသော သားဖြစ်သူကို မိဘတို့က ကြီးကျယ်စွာ ချီးမြှောက်ကြသည်။ ထိုအခါတစ်နေ့မှာ ဗာရာဏသီပြည်ကို အစိုးရသော ပြည့်ရှင်မင်းကြီးသည် ညချမ်းသောအခါ မထင်မရှားသောအသွင်ဖြင့် မြို့ကိုလှည့်လည်၍-

“မိမိမင်းပြုရာဝယ် ပြည်သူတို့၏ ဝေဖန်သံကို နားထောင်မည်” ကြံစည်၍ အိမ်စဉ်အတိုင်း တိတ်တဆိတ်သွားလေသည်။ ထိုညမှာပင် ဥမင်လိုဏ်ခေါင်းဖောက်၍ ခိုးယူလေ့ရှိသော ခိုးသူတို့သည် အိမ်နှစ်အိမ် ကြားတွင် ဥမင်လိုဏ်ခေါင်းကိုဖောက်၍ နှစ်အိမ်စလုံးကို ဝင်ရောက် ခိုးယူမည်အကြံဖြင့် ဥမင်ကို တူးဖောက်နေကြသည်။ မင်းကြီးသည် မနီး မဝေးမှာရပ်၍ အသာကြည့်နေသည်။ ခိုးသူတို့ ဥမင်မှတစ်ဆင့် အိမ် တွင်းသို့ဝင်၍ ပစ္စည်းဥစ္စာတို့ကို ယူတော့မည်ဆဲဆဲတွင် ပညာသင် ပြန်လာခဲ့သောလုလင်သည် အိပ်ရာမှနိုးလတ်၍ မန္တန်ကို အသံ ကျယ်ကျယ်ဖြင့်-

“ယဇ္ဇေသိ ယဇ္ဇေသိ၊ ကိကရဏာ ယဇ္ဇေသိ၊ အဟမ္ပိတံ ဇာနာမိ”
 |မြန်မာပြန်။ ။သင်သည် ချုပ်ချယ်ဘိသည်။ ချုပ်ချယ်ဘိသည်၊ အဘယ်
 ကြောင့် ချုပ်ချယ်ဘိသနည်း။ ငါသည် ထိုအကြောင်းကို
 သိပေသည်။|

ခိုးသူတို့သည် ထိုမန္တန်သံကိုကြား၍ “ဤသူသည် ငါတို့ကို သိလေ
 ပြီ” ဟု ကြောက်လန့်တုန်လှုပ်ရကား ကိုယ်ဝတ်ကိုသော်မျှ မယူနိုင်ဘဲ
 ထွက်ပြေးသွားကြလေသည်။ မင်းကြီးသည် ခိုးသူတို့ ထွက်ပြေးသွားကြ
 သည်ကို လည်းကောင်း၊ မန္တန်ရွတ်ဆိုသံကြားရာ အိမ်ကိုလည်းကောင်း
 မှတ်သား၍ နန်းတော်သို့ ပြန်ခဲ့လေသည်။

မိုးလင်းလျှင် မင်းကြီးသည် ညကမှတ်ထားခဲ့သော အမှတ်အသား
 ဖြင့် တက္ကသိုလ်ပြည်မှ ပြန်လာသောထိုသူကို သွားရောက်ခေါ်ယူ
 စေသည်။

“အမောင်-သင်သည် တက္ကသိုလ်ပြည်မှ ပညာသင်၍ ပြန်လာသူ
 မှန်ပေသလော ”

“မှန်ပါသည် အရှင်မင်းကြီး”

“အမောင်လူလင်-ငါတို့အားလည်း သင်တတ်ထားသော အတတ်
 ပညာကို သင်ပေးပါလော့”

“ကောင်းပါပြီ အရှင်မင်းကြီး၊ တူမျှသောနေရာမှာ အတူထိုင်ပြီး
 သင်ယူတော်မူပါ”ဟု လျှောက်ကြားလျှင် မင်းကြီးလည်း ဆိုသောအတိုင်း
 ပြု၍ ပညာသင်ယူပြီး အသပြာတစ်ထောင်ဖြင့် ပူဇော်လေသည်။

ထိုအချိန်ကာလအတွင်းဝယ် စစ်သူကြီးသည် မင်းကြီး၏ ဆတ္တာ
 သည်ကို -

“အချင်းဆတ္တာသည် - အဘယ်အခါမှာ မင်းကြီး၏ မှတ်ဆိတ်
 ကျင်စွယ်ကို သုတ်သင်ပေးရမည်နည်း” မေးရာ-

“သန်ဘက်ခါမှာ ဆံမှတ်ဆိတ်ကျင်စွယ်ကို သုတ်သင်ပေးရမည့်
 အလှည့်ကျပါသည်” ဆိုလျှင် စစ်သူကြီးသည် ဆတ္တာသည်အား အသပြာ
 တစ်ထောင်ပေး၍-

“အချင်း ဆတ္တာသည်-ငါ့မှာ လုပ်စရာတစ်ခု ရှိပါသည်”

“အဘယ်အလုပ်ပါနည်း အရှင်စစ်သူကြီး”

“မင်းကြီး၏ မုတ်ဆိတ်ကျင်စွယ်ကို သုတ်သင်သောအခါမှာ မင်းကြီး၏လည်ပင်းကို ဖြတ်လေလော့၊ ငါသည် မင်းပြုလုပ်၍ သင့် ကိုလည်း စစ်သူကြီး ဖြစ်စေပါမည်”

“ကောင်းပါပြီ” ဟု ဝန်ခံပြီးနောက် -

မုတ်ဆိတ်ကျင်စွယ်တို့ကို သုတ်သင်သောနေ့မှာ ဆတ္တာသည် သည်မုတ်ဆိတ်ကျင်စွယ်တို့ကို နံသာရည်ဖြင့် ဆွတ်ဖျန်း၍ သင်တုန်း ဓားကို သွေးနေစဉ်မှာ မင်းကြီးသည် မိမိသင်ယူထားသောမန္တန်ကို သတိ ရ၍ -

“ယဇ္ဇေသိ ယဇ္ဇေသိ၊ ကိကရဏာ ယဇ္ဇေသိ၊ အဟမ္ပိတံ ဇာနာမိ ”
ဟု ရွတ်ဆိုလေသည်။

ထိုမန္တန်ရွတ်သံကို ကြား၍ ဆတ္တာသည်သည် နဖူးမှချွေးတို့ ယိုစီး ထွက်ကျလာသည်။ “မင်းကြီးသည် ဤအကြောင်းကို သိထားနှင့်လေပြီ” ဟု ကြောက်ရွံ့လှသည်ဖြစ်၍ သင်တုန်းဓားကိုပစ်ချပြီး မင်းကြီးအား ရှိခိုးနေသည်။ မင်းကြီးသည် ဆတ္တာသည်၏အဖြစ်ကို ရိပ်မိရကား ရာဇပရိယာယ်ဖြင့်-

“အချင်း ဆတ္တာသည်-သင်တို့အလုပ်ကို ငါမသိဟူ၍ မှတ်ထင် လေသလော” ခြိမ်းခြောက်မေးမြန်းသည်။

“အရှင်မင်းကြီး-ကျွန်တော်မျိုးအား အသက်ချမ်းသာ ပေးတော် မူပါလော့”

“ကောင်းပြီ၊ အသင့်ကို အသက်ချမ်းသာပေးမည်။ မကြောက် ပါလင့်၊ အကြောင်းရင်းမှန်ကိုသာ ဆိုပါလော့”

“အရှင်မင်းမြတ် - စစ်သူကြီးသည် ကျွန်တော်မျိုးအား အသပြာ တစ်ထောင်ပေး၍ သင်မင်းကြီး၏ ဦးခေါင်းကိုဖြတ်၍ သတ်ပါလော့၊ ငါသည် မင်းပြု၍ သင့်ကို စစ်သူကြီးဖြစ်စေပါမည်ဟု မှာထား ပြောကြား ထားပါသည်၊ အရှင်မင်းကြီး”

မင်းကြီးသည် စစ်သူကြီးကို ခေါ်စေတော်မူပြီးလျှင်-

“အို! အချင်းစစ်သူကြီး- သင်သည် ငါ့ထံမှ အဘယ်အရာကို မရဘဲရှိသနည်း၊ ငါသည် သင့်ကို မကြည့် မမြင်လိုပြီ။ ငါ့တိုင်းနိုင်ငံမှ ထွက်သွားလေလော့” ဟု တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။ ထို့နောက် မန္တန်သင်ကြားပေးသော ဆရာကို ခေါ်စေ၍-

“ဆရာ- အသင့်ကိုအမှီပြု၍ ငါ့အသက်ချမ်းသာရာ ရအပ်ပေသည်” ဟု ကြီးကျယ်စွာ ချီးမြှင့်မြှောက်စား၍ စစ်သူကြီးအရာကို ပေးသနားတော်မူလေသည်။

ဤသို့ရှေးဖြစ်ဟောင်းကို ပြန်ပြောင်း ဟောပြောတော်မူပြီးနောက် ထိုစဉ်အခါက ဆရာဖြစ်သော စစ်သူကြီးသည် ယခုအခါ စူဠပန္နက ဖြစ်လာလေပြီ။ ထိုစဉ်အခါက ဒိသာပါမောက္ခဆရာကြီးကား ယခုအခါ ငါဘုရား ဖြစ်တော်မူလာလေပြီဟု ဇာတ်တော်ကိုပေါင်းပြတော်မူသည်။

နောက်တစ်နေ့ ညချမ်းအခါ တရားသဘင်အစည်းအဝေး၌ ရဟန်းတို့က-

“ငါ့ရှင်တို့-စူဠပန္နကမထေရ်သည် လေးပါဒရှိသော ဂါထာကို သင်ယူခြင်းငှာ မစွမ်းနိုင်သော်လည်း ဝီရိယကို မစွန့်မူ၍သာလျှင် အရဟတ္တဖိုလ်၌ တည်လေသည်။ လောကုတ္တရာ စည်းစိမ်ချမ်းသာရှင် ဖြစ်လေသည်” ဟူသောစကားကို ဆွေးနွေးပြောဆိုနေကြသည်။ မြတ်စွာဘုရားသခင် ကြွတော်မူလာပြီး -

“ချစ်သား ရဟန်းများတို့ - ယခုငါဘုရားကြွလာတော်မူဆဲအခါမှာ အဘယ်စကားဖြင့် ပြောဆိုနေကြသနည်း ” မေးတော်မူရာ ရဟန်းတို့က ပြော ဆိုသောစကားကို လျှောက်ထားလေသော်-

“ချစ်သားရဟန်းများတို့ -

ငါဘုရား၏ သာသနာတော်၌ အားထုတ်အပ်သော ဝီရိယ ရှိသောရဟန်းသည် လောကုတ္တရာတရားရှင် ဖြစ်သည်သာတည်း” ဟု မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဥဌာနေန ပုမာဒေန၊

သံယမေန ဒမေနစ။

ဒီပံ ကယိရာထ မေဓာဝီ။

ယံ သြဃော နာဘိကီရတိ။ ။

မြန်မာပြန်။

။ ထကြွလုံ့လရှိခြင်း။ မမေ့မလျော့ခြင်း၊ စောင့်စည်းခြင်း၊
ဣန္ဒြေကို ဆုံးမခြင်းနှင့် ပြည့်စုံစေသည့် ပညာရှိသော
သူသည် သံသရာတည်းဟူသော ဝဲဩဃရေအလျဉ်
မဖျက်ဆီးနိုင်သော အရဟတ္တဖိုလ်တည်းဟူသော ကျွန်း
ကို ပြုကုန်ရာသတည်း။

ဤဓမ္မဒေသနာတော်အဆုံးဝယ် များစွာသော သူတို့သည်
သောတာ ပန် စသည်တို့ ဖြစ်ကြလေသည်။

အရှင် စူဠပန္နက မထေရ် ဝတ္ထုပြီး၏။



(၄) လူမိုက်ပွဲတော်အကြောင်းဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်ကဖြစ်သည်။ လူမိုက်တို့ ပြုလုပ်ကျင်းပလေ့ရှိသော လူမိုက်ပွဲတော်ကို အကြောင်းပြု၍ “ပမာဒ မနုယုဉ္ဇန္တိ” - အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ ဗာလနက္ခတ်ပွဲဟု ဆိုအပ်သော လူမိုက်ပွဲတော်ကို ကျင်းပလေ့ရှိသည်။ ထိုပွဲကျင်းပလျှင် အလွန်မိုက်မဲတွေဝေကုန်သော သူတို့သည် ပြာဖြင့်လည်းကောင်း၊ နွားချေးဖြင့်လည်းကောင်း ကိုယ်ကို သုတ်လိမ်းပြီး ခုနစ်ရက်တို့ပတ်လုံး လမ်းမပေါ်မှာ လှည့်လည်သွားလာလျက် ယုတ်မာညစ်ညမ်းသော မကြားဝံ့မနာသာစကားများကို ဟစ်အော်ပြောဆိုကြသည်။ မိဘဆွေမျိုးတို့ကိုလည်းကောင်း၊ ရင်းနှီးချစ်ခင်ကုန်သောသူတို့ကိုလည်းကောင်း မဆိုထားဘိ၊ ရဟန်းသံဃာများနှင့်တွေ့သော်လည်း အရှက်အကြောက် မရှိဖြစ်လေသည်။ လမ်းတကာလှည့်လည်၍ ဟစ်အော်ပြောဆိုကြသည်သာ မက အိမ်ပေါက်စေ့ရပ်၍ မကြားဝံ့မနာသာ ပြောဆိုကြသေးသည်။ အိမ်ရှင်တို့သည် နားမခံသာသည့်အဆုံး နိုင်သမျှငွေကြေးများ ပေးကမ်းပါမှ ထွက်ခွာကြသည်။ ဤသို့ အိမ်တိုင်းသို့ သွားလာပြောဆိုပြီး ရသမျှငွေကို စားသောက်သုံးဖြုန်းကြသည်။

ထိုစဉ်အခါက သာဝတ္ထိပြည်မှာ လူဦးရေ ခုနစ်ပုံပုံလျှင် ငါးပုံသော သူတို့သည် ဗုဒ္ဓမြတ်စွာ၏ သာဝကချည်း ဖြစ်ကြသည်။ ထိုသူတို့သည် မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ထံသို့ ချဉ်းကပ်၍-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-ဗာလနက္ခတ်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ရဟန်းသံဃာတော်များနှင့်တကွ ကျောင်းတော်မှာသာ သီတင်းသုံးစံနေတော်မူကြပါဘုရား၊ မြို့တွင်းသို့ ကြွဝင်ခြင်းပြုတော်မမူကြပါနှင့်ဘုရား” ဟု လျှောက်ထားကြသည်။ ထိုအရိယာ သာဝကတို့သည်ပင် ခုနစ်ရက်လုံးလုံး ယာဂုဆွမ်းစသည်ကို ကျောင်းတော်၌ ပြည့်စုံအောင် စီမံပေးထားကြသည်။ သူတို့သည်လည်း မိမိတို့ အိမ်မှ မထွက်ဘဲနေကြသည်။

ခုနစ်ရက်ပြည့်၍ လူမိုက်ပွဲတော် ပြီးဆုံးပြီးနောက် ရှစ်ရက်မြောက်သောနေ့တွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်မြတ်တို့ကို မြို့တွင်းသို့ ပင့်ဖိတ်၍ အလှူအတန်းကြီးပေးကြသည်။ ထိုစဉ်ဝယ်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်တို့သည် အလွန်ပင်ပန်းဆင်းရဲစွာဖြင့် ခုနစ်ရက်တို့ကို ကုန်လွန်စေခဲ့ရပါသည်ဘုရား။ သူတို့ပြောဆိုသော ယုတ်မာညစ်ညမ်းသည့်စကားများမှာ ကြားသူတိုင်း နားရှက်စရာချည်း ဖြစ်ကြပါသည်ဘုရား။ တစ်ဦးကိုတစ်ဦး မည်သူ့ကိုမျှ ရှက်ကြောက်အားနာမှုမရှိကြပါ။ ပတ်ဝန်းကျင်ကိုလည်း ထောက်ထားသမှု အလေးဂရုမပြုကြပါဘုရား။ ဤသို့သော အကြောင်းကြောင့် တပည့်တော်တို့လည်း မိမိတို့အိမ်တွင်းမှာသာ ငြိမ်ကုပ်၍ နေခဲ့ကြရပါသည်အရှင်ဘုရား” ဟု လျှောက်ထားကြလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုသူတို့ လျှောက်ထားသော စကားကို ကြားတော်မူ၍-

“ပညာအဆင်ခြင်မဲ့ပြီး မလိမ္မာကုန်သော သူမိုက်တို့၏ အမူအရာ မည်သည်ကား ဤသို့သဘောရှိတတ်ကြသည်သာလျှင်တည်း။ ပညာရှိတို့မည်သည်ကား မမေ့လျော့ခြင်း အပ္ပမာဒတရားကို ရတနာဥစ္စာထုပ်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်၍ မသေရာဖြစ်သော နိဗ္ဗာန်ချမ်းသာ၏

ပြည့်စုံခြင်းသို့ ရောက်ကြရလေသည်။”ဟု မိန့်တော်မူပြီး အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

၁။ ပမာဒ မနုယုဉ္ဇန္တိ၊
ဗာလာ ဒုဓမ္မဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊
ဓနံ သေဋ္ဌံဝ ရက္ခတိ။ ။

မြန်မာပြန်။ ။ပညာမဲ့လူမိုက်တို့သည် မေ့လျော့ခြင်း ပမာဒတရားကို အားထုတ်ကြကုန်၏။ပညာရှိတို့သည် မမေ့မလျော့ခြင်း အပ္ပမာဒတရားကို မြတ်သောဥစ္စာနှစ်ထုပ်ကဲ့သို့ စောင့်ရှောက်အပ်ပေသည်။

၂။ မာ ပမာဒမနုယုဉ္ဇေထ၊
မာ ကာမရတိ သန္တဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊
ပပ္ပေါတိ ဝိပုလံ သုခံ။ ။

မြန်မာပြန်။ ။မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊ ကာမဂုဏ်ဖြင့် ဓမ္မလျော်ပေါင်းဖော်ခြင်းကို မရကြစေကုန်လင့်၊ ထိုစကားမှန်၏။ မမေ့မလျော့ဘဲ ရှုဆင်ခြင်လေ့ရှိသောသူသည် ကြီးကျယ်ပြန့်ပြောသော ချမ်းသာခြင်းသို့ ရောက်ရလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာပန်အဖြစ်သို့ ရောက်ကြရလေသည်။

လူမိုက်ပွဲတော်အကြောင်း ဝတ္ထုပြီး၏။



(၅) အရှင်မဟာကဿပ မထေရ်မြတ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် တတိယ အဂ္ဂသာဝကဖြစ်သော အရှင်မဟာကဿပမထေရ်မြတ်ကို အကြောင်းပြု၍ “ပမာဒံ အပ္ပမာဒေန” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

“ပစ္စုပ္ပန်ဖြစ်စဉ်”

တတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်နံရံမှာရှိသော ပိပ္ပလိ လိုဏ်ဂူ၌ သီတင်းသုံးခိုက် တစ်ခုသောညချမ်းတွင် အာလောက ကသိုဏ်းကို ပွားများနေလေသည်။ [အာလောကကသိုဏ်းဟူသည်မှာ-လောကဓာတ်တစ်ခွင်လုံးကို အလင်းရောင်ဖြင့် ပျံ့နှံ့စေလျက် ခပ်သိမ်းသော အရာအားလုံးကို ဉာဏ်မျက်စိဖြင့် ရှုမြင်ခြင်းကို ဆိုလိုပါသည်။]

အရှင်မဟာကဿပမထေရ်မြတ်သည် အာလောက ကသိုဏ်းကို ရှုဆင်ခြင်လျက် လောကတခွင်မှာရှိသော မေ့လျော့သူ၊ မမေ့လျော့သူ၊ စုတေဆဲဖြစ်သူ၊ ပဋိသန္ဓေနေဆဲဖြစ်သူ သတ္တဝါများကို ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် ကြည့်ရှုနေတော်မူသည်။ ထိုအခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူလျက်ကပင် ထိုအဖြစ်ကို သိမြင်တော်မူ၍-

“ချစ်သားကဿပ-သတ္တဝါတို့၏သေခြင်း၊ ပဋိသန္ဓေနေခြင်းတို့ မည်သည်ကား သဗ္ဗညုဘုရားရှင်တို့၏ ဉာဏ်တော်ဖြင့်သော်မှလည်း မပိုင်း

မခြား မရေတွက်နိုင်ပေ၊ အမိဝမ်းထဲမှာ ပဋိသန္ဓေနေပြီး၍ အမိအဖတို့ မသိဘဲ သေလွန်ကြရသော သတ္တဝါတို့ မည်သည်လည်း မပိုင်းမခြား မရေမတွက်နိုင်ပေ။ သို့ဖြစ်၍ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို သိမြင် ခြင်းကား အသင်၏အရာမဟုတ်ချေ။

“ချစ်သားကဿပ-မေ့လျော့သူ၊မမေ့လျော့သူတို့ကို သိမြင်ခြင်း၌ အနည်းငယ်သာ သင့်အရာ ဖြစ်ချေသည်။ သေဆဲ၊ ပဋိသန္ဓေနေဆဲ သတ္တဝါတို့ကို နှံ့နှံ့ စပ်စပ်သိမြင်နိုင်ရန်အတွက် သဗ္ဗညုဘုရားရှင်တို့၏ အရာသာဖြစ်ချေသည်” ဟု မိန့်တော်မူပြီးလျှင် အရှင်မဟာကဿပ မထေရ်မြတ်၏ရှေ့တော်မှာ သီတင်းသုံး စံနေတော်မူသကဲ့သို့ဖြစ်၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ပမာဒံ အပ္ပမာဒေန၊

ယဒါ နုဒတိပဏ္ဍိတော။

ပညာပါသာဒေ၊ မာရယျ၊

အသောကော သောကိနိ ပဇံ။

ပဗ္ဗတဌောဝ ဘူမဌေ၊

မီရော ဗာလေ အဝေက္ခတိ။

မြန်မာပြန်။

“ပညာရှိသောသူသည် မေ့လျော့ခြင်းကို မမေ့လျော့ သော အသိတရားဖြင့် ပယ်ဖျောက်သောအခါ၌ ပညာ တည်းဟူသော ပြဿနသို့တက်၍ စိုးရိမ်သောက ကင်းစွာဖြင့် စိုးရိမ်သောကရှိသော သတ္တဝါအပေါင်းကို ကြည့်ရှုလေ၏။တောင်ထိပ်၌ တည်သောသူသည် မြေ ပြင်၌ တည်ရှိသော သူတို့ကို မြင်တွေ့ရသကဲ့သို့ ပညာရှိ ရဟန္တာပုဂ္ဂိုလ်သည် ပုထုဇဉ် လူမိုက်တို့ကို မြင်တွေ့ရ လေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာကုန်သော သူတို့သည် သောတာ ပတ္တိဖိုလ်စသည်ကို မျက်မှောက်ပြုကြရလေသည်။

အရှင်မဟာကဿပမထေရ်မြတ်ဝတ္ထုပြီး၏။



(၆) ပျင်းရိသူနှင့် လုံ့လရှိသူ မိတ်ဆွေ ရဟန်းနှစ်ပါး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ပျင်းရိသူနှင့် လုံ့လရှိသူ မိတ်ဆွေ ရဟန်းနှစ်ပါး ကို အကြောင်းပြု၍ “အပ္ပမတ္တော ပမတ္တေသု” အစရှိသော ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အလွန်ရင်းနှီး ချစ်ကျွမ်းဝင်သော မိတ်ဆွေ ရဟန်းနှစ်ပါးသည် မြတ်စွာဘုရားသခင်အထံတော်မှ ကမ္မဋ္ဌာန်းကိုသင်ယူ၍ တောကျောင်း မှာ သွားရောက်နေထိုင်ကြသည်။

ထိုနှစ်ပါးအနက် တစ်ပါးသည် ထင်းများကိုစုဆောင်းလျက် မီးပုံ ပြုကာ သာမဏေငယ်များနှင့်အတူ မီးလှုံပြီး စကားထွေလာပြောဆိုလျက် ပထမယံကို ကုန်လွန်စေသည်။ အခြားတစ်ပါးသော ရဟန်းကမူ လုံ့လ ဝီရိယရှိစွာဖြင့် မမေ့လျော့ဘဲ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ် နေသည်။ လုံ့လရှိသော ရဟန်းသည် အဖော်ရဟန်းအား-

“ငါ့ရှင် ဤသို့မပြုလင့်၊ မေ့လျော့နေသဖြင့် နေသောသူအား အပါယ်လေးပါးသည် မိမိအိမ်သဖွယ် ဖြစ်တတ်ပါသည်။ မြတ်စွာဘုရား သခင်ထံမှ ကမ္မဋ္ဌာန်းသင်ယူလာခဲ့ပြီးဖြစ်၍ ဘုရားရှင်အား မလှည့်စား သင့်ပါ” ဟု သတိပေး ဆုံးမစကားဆိုသည်။

၀၈) ၆-ပျင်းရိသူနှင့်လုံ့လရှိသူ မိတ်ဆွေရဟန်းနှစ်ပါးဝတ္ထု ၁၁၇

ပျင်းရိသော ရဟန်းသည် ဆုံးမသည်ကို မနာယူ၊ လုပ်မြဲအတိုင်း မေ့လျော့ ပေါ့တန်စွာသာနေလေသည်။ ပြော၍မရနိုင်မှန်းသိသဖြင့် မပြောတော့ဘဲ လုံ့လရှိသော ရဟန်းသည် မိမိရဟန်းတရားကိုသာ ကြိုးစားအားထုတ်လေသည်။ လုံ့လရှိသော ရဟန်းတရားအားထုတ်၍ သန်းခေါင်ယံမှာ စကြိုကြွပြီး လဲလျောင်းရန် အခန်းအတွင်းသို့ဝင်လျှင် ပျင်းရိသောရဟန်းသည် အခန်းအတွင်းသို့ လိုက်ဝင်ကာ-

“အသို့နည်း ငါ့ရှင်-အိပ်ဖို့အတွက် တောသို့လာခဲ့သလော။ မြတ်စွာဘုရားသခင်ထံမှ ကမ္မဋ္ဌာန်းကိုသင်ယူခဲ့သည် မဟုတ်လော၊ ထ၍ ရဟန်းတရားကိုအားထုတ်ရန် မသင့်ပါသလော”ဟု ရိသဲ့သဲ့ပြောဆိုကာ မိမိနေရာမှာဝင်ပြီး အိပ်လေသည်။

လုံ့လရှိသောရဟန်းသည် သန်းခေါင်ယံ၌ ခေတ္တမျှမှေးမှိတ်၍ သက်သာရာကိုရစေပြီး မိုးသောက်ယံမှာ စောစောကပင်ထ၍ ရဟန်းတရားကို အားထုတ်လေ့ရှိသည်။ ဤသို့မမေ့မလျော့သော သတိတရားဖြင့် ရဟန်းတရားကို ကြိုးစားအားထုတ်လေရာ မကြာမြင့်မီသော ကာလမှာပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ပျင်းရိသော ရဟန်းသည်ကား မေ့လျော့ပေါ့တန်စွာဖြင့် အချိန်တွေကို ကုန်ဆုံးလွန်စေလေသည်။

သီတင်းဝါလကျွတ်လျှင် ထိုမိတ်ဆွေ ရဟန်းနှစ်ပါးသည် မြတ်စွာဘုရားသခင်ထံသို့ ဘုရားဖူးရောက်ကြပြီး ရှိခိုးလျက် သင့်တော်ရာမှာ နေထိုင်ကြသည်။ “ချစ်သားရဟန်းတို့-အသို့နည်း၊ မမေ့မလျော့သည် ဖြစ်၍ ရဟန်းတရားကိုအားထုတ်ကြပါသလော။ ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ကြပြီးလော”ဟု အမေးတော်ရှိလျှင် ပျင်းရိသောရဟန်းက ဦးစွာ ဖြင့် အဖော်ရဟန်းကို ရည်ညွှန်းလျက်-

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-ဤရဟန်းကား မမေ့မလျော့ခြင်း အဘယ်မှာရှိမည်နည်း၊ ရှင်တော်မြတ်ဘုရားထံမှ သွားကတည်းက အိပ်လျက်သာနေပြီး ငိုက်မျဉ်း၍သာ နေပါသည်ဘုရား”ဟု လျှောက်လေသည်။

“သင်ချစ်သား ရဟန်းကော-အချိန်ကို အဘယ်ကဲ့သို့ ကုန်လွန်စေပါသနည်း”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တပည့်တော်သည် ထင်းတို့ကို ရှာဖွေစုဆောင်း၍ မီးပုံကာ ပထမယံမှာ မီးလှုံလျက်ထိုင်ပြီး မငိုက်မမျဉ်းဘဲ အချိန်ကိုကုန်လွန်စေခဲ့ပါသည် ဘုရား”

ထိုအခါ အဖြစ်မှန်ကို သိတော်မူပြီးသော မြတ်စွာဘုရားသခင်သည် မေ့လျော့ပေါ့တန် ပျင်းရိသော ရဟန်းကို-

“ချစ်သားရဟန်း-သင်သည် မေ့လျော့ပေါ့တန်စွာဖြင့် အချိန်ကို လွန်မြောက်စေသည်ဖြစ်ပါလျက် မမေ့မလျော့ပါဟု ဆိုလေဘိသည်။ မမေ့မလျော့ဘဲ ရဟန်းတရားကို ကြိုစားအားထုတ်သော ငါးသားတော်ကို မေ့လျော့သူဟု ဆိုလေဘိသည်။ သင်သည်ကား အားနည်းသော မြင်းပိန်နှင့်တူပြီး ငါ၏သားတော်သည်ကား ခွန်အားနှင့်ပြည့်စုံသော သိန္ဓောမြင်းနှင့်တူပေသည်” မိန့်တော်မူပြီး အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

“အနှစ်ချုပ် ဓမ္မဒေသနာတော်”

အပ္ပမတ္တော ပမတ္တေသု၊

သုတ္တေသု ဗဟုဇာဂရော။

အဗလသမံဝ သီဃသော၊

ဟိတွာ ယာတိ သုမေဓသော။ ။

||မြန်မာပြန်|| “ပညာရှိသူသည် မေ့လျော့သူတို့တွင် မမေ့မလျော့သူဖြစ်ပြီး အိပ်ပျော်နေသူတို့တွင် နိုးကြားနေသူ ဖြစ်သဖြင့် သန်မြန်သည်မြင်းက နှေးကွေးချည်နဲ့သောမြင်းကို စွန့်ပစ်ပြီး သွားသကဲ့သို့ မေ့လျော့အိပ်ပျော်နေသူ လူမိုက်ကို ပညာရှိသည် စွန့်ပစ်ထားခဲ့ပြီး သွားလေသည်။|

ဤဒေသနာတော်အဆုံးမှာ များစွာကုန်သော သူတို့သည် သောတာ ပတ္တိဖိုလ် စသည်သို့ ရောက်ကြလေသည်။

ပျင်းရိသူနှင့် လုံ့လရှိသူ မိတ်ဆွေ ရဟန်းနှစ်ပါး ဝတ္ထုပြီး၏။



(၇) မာဃသိကြားမင်း ဝတ္ထု

မြတ်စွာဘုရားသခင်သည် ဝေသာလီပြည် ကုဋ္ဌဂါရမည်သော ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ “အပ္ပမာ ဒေန မဃဝါ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ဝေသာလီပြည်၌ မဟာလိမည်သော လိစ္ဆဝီမင်းသားသည် မြတ်စွာဘုရားသခင် ဟောကြားတော်မူသော “သက္ကပဉ္စာ” ဒေသနာတော်ကို ကြားနာရသဖြင့်-

“... မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သိကြားမင်း၏ စည်းစိမ်ချမ်းသာကြီးကျယ်ပုံကို ဟောပြောတော်မူသည်မှာ မြင်တော်မူ၍ ဟောသလော? သို့မဟုတ် မမြင်ဘဲနှင့် မှန်းဆ၍ဟောသလော? သို့တည်းမဟုတ် သိကြားမင်းကိုပဲ မြင်သိ၍ ဟောတော်မူသလော? မေးကြည့်မည်...”ဟု ကြံစည်လေသည်။

ယင်းသို့ ကြံစည်ပြီးနောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ထံသို့ ချဉ်းကပ်လျှောက်ထားလေသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ရှင်တော်မြတ် ဘုရားသည် သိကြားမင်းကို မြင်တော်မူအပ်ပါသလော”

“မဟာလိမင်းသား-ငါသည် သိကြားမင်းကို မြင်အပ်သည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-နတ်တို့ကို အစိုးရသော သိကြားမင်းကိုမြင်နိုင်ရန် ခက်ခဲလှသည်။ ရှင်တော်မြတ်ဘုရား မြင်တော်မူသော သိကြားမင်းသည် အတုသာဖြစ်သည် မဟုတ်ပါသလော?”

“မဟာလိ-ငါဘုရားသည် သိကြားမင်းအစစ်ကို သိမြင်အပ်ပေသည်။ ထို့ပြင်လည်း သိကြားမင်း ဖြစ်နိုင်ကြောင်း ကျင့်ဝတ်တရားတို့ကိုလည်း သိတော်မူပေသည် -

မဟာလိမင်းသား-

သိကြားမင်းသည် ရှေးဘဝလူဖြစ်စဉ်ကာလက မာဃမည်သော လူလင်ဖြစ်ခဲ့သဖြင့် “မာဃဝ” လည်း မည်ပေသည်။

ရှေးဘဝလူဖြစ်စဉ်ကာလက အများတကာထက် လက်ဦးစွာ ပေးလှူသဖြင့် “ပုရိန္ဒဒ” လည်း မည်ပေသည်။

ရှေးဘဝလူဖြစ်စဉ်ကာလက အလှူဒါနကို ပေးလှူရာဝယ် ရိုသေစွာ ပေးလှူသဖြင့် “သက္က” လည်း မည်ပေသည်။

ရှေးဘဝလူဖြစ်စဉ်ကာလက ဧည့်သည်တို့ တည်းခိုးရာ ဇရပ်ကို ပေးလှူ ခဲ့သဖြင့် “ဝါသဝ” လည်း မည်ပေသည်။

အကျိုးတစ်ထောင်ကို တစ်ခဏချင်း သိနိုင်သောကြောင့် “သဟဿ နေတ္တ” လည်း မည်ပေသည်။

သုဇာတာနတ်မိဖုရား၏ အရှင်လင်ဖြစ်သောကြောင့် “သုဇေတိ” လည်း မည်ပေသည်။

တာဝတိံသာနတ်တို့ကို အစိုးရသည်၏အဖြစ်ကြောင့် “ဒေဝါနမိန္ဒ” လည်း မည်ပေသည် မဟာလိ။

“မဟာလိမင်းသား-သိကြားမင်းသည် ရှေးဘဝလူဖြစ်စဉ်ကာလ မာဃလူလင်အဖြစ်ဖြင့် သိကြားမင်းဖြစ်ကြောင်း ကျင့်ဝတ် (၇)ပါးကို မမေ့မလျော့ဘဲ ကောင်းစွာကျင့်သုံးဆောက်တည်အပ်သောကြောင့် သိကြားမင်း ဖြစ်ရပေသည်။ ကျင့်ဝတ် (၇)ပါးမှာ-

- ၁။ မိဘတို့ကို အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခြင်း။
- ၂။ မိမိအမျိုး၌ အသက်ကြီးကုန်သော ဘိုးဘွား စသည်တို့ကို ရိုသေစွာဆည်းကပ်မြတ်နိုးခြင်း။
- ၃။ ပြေပြစ်ချောမောသိမ်မွေ့သော စကားကို ပြောဆိုခြင်း။
- ၄။ ကုန်းတိုက်ချောပစ်သော စကားကို မပြောမဆိုခြင်း။
- ၅။ ဝန်တိုစိတ်မရှိမူ၍ ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်း။
- ၆။ မှန်သောစကားကို ဆိုခြင်း။
- ၇။ အမျက်ဒေါသမရှိခြင်း၊ အကယ်၍ အမျက်ထွက်ခဲ့လျှင်လည်း လျင်မြန်စွာ ထိန်းသိမ်းဖျက်သိမ်းခြင်း။

ဤကျင့်ဝတ် (၇)ပါးကို မမေ့မလျော့ဘဲ ကောင်းစွာကျင့်သုံး ဆောက်တည်ခဲ့သောကြောင့် သိကြားမင်း ဖြစ်ရပေသည် မဟာလိ-”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - သိကြားမင်း သည် ရှေးဘဝလူဖြစ်စဉ်ကာလ မာဃလုလင်ဘဝတုန်းက သိကြားမင်း ဖြစ်ကြောင်း ကျင့်ဝတ်တို့ကို မည်ကဲ့သို့ ကျင့်သုံးဆောက်တည်တော်မူပါ သနည်း ဘုရား”

“အချင်း မဟာလိ-သို့ဖြစ်ပါလျှင် ကောင်းစွာ နာယူပေလော့”ဟု မိန့်တော်မူပြီးလျှင် သိကြားမင်း၏အတိတ်ဖြစ်ကြောင်းကို ပြန်ပြောင်း ဟောပြောတော်မူလေသည်။



အတိတ်ဖြစ်ရပ်

(သိကြားမင်း၏အတိတ်ဇာတ်ကြောင်း)

ရှေးလွန်လေပြီးသောအခါက မဂဓတိုင်းတွင်းရှိ မစလရွာမှာ မာဃမည်သောလုလင်တစ်ဦးရှိသည်။ မာဃလုလင်သည် ရွာသူရွာသား တို့ လုပ်ငန်းဆောင်ရွက်ကြရာမှာ မိမိလုပ်ရသောနေရာကို နေချင့်စဖွယ် ပြုလုပ်ထားသည်။ လူတစ်ယောက်သည် လာလတ်၍ မာဃလုလင်ကို အနိုင်အထက်ပြုကာ ထိုနေရာကို အပိုင်စီးယူလေသည်။ မာဃသည် အမျက်ဒေါသမထွက်မူ၍ အခြားတစ်နေရာကို ပြုပြင်၍နေပြန်သည်။

အခြားလူတစ်ယောက်ကလာ၍ နိုင်ထက်စီးနင်းယူပြန်သည်။ ဤသို့ဖြင့် မာဃကပြုပြင်လိုက် အခြားတစ်ယောက်က အနိုင်အထက်ယူလိုက်ဖြင့် ရွာတွင်းရှိ လူကုန်သလောက်ဖြစ်သည်။ မာဃသည်လည်း အမျက်ဒေါသ မထွက်မူ၍ ဖယ်ပေး၍ချည်း နေခဲ့သည်။

“လူအားလုံးသည် ကောင်းမွန်ချမ်းသာစွာ နေထိုင်ကြရပေပြီ။ ဤသို့ ပြုမူခြင်းသည် ငါ့အားချမ်းသာကို ပေးတတ်သော ကောင်းမှု ကုသိုလ်ကံပင် ဖြစ်ပေရာသည်” ဟု ကျေနပ်နှစ်သိမ့်နေသည်။

မာဃလုလင်သည် နောက်တစ်နေ့မှာ ကောက်နယ်တလင်း ခန့်သောအရပ်ကို နေချင့်စဖွယ် ဖန်းတီးပြုလုပ်သည်။ ပြီးသောအခါ လူတို့လာ၍ နေကြပြန်သည်။ မာဃသည် စိတ်မဆိုးသည့်ပြင် ၎င်းတို့ အတွက် ချမ်းအေးသော ဆောင်းကာလမှာ မီးလှုံဖို့ရန် မီးကိုပါထည့်ဖို့ ပေးသည်။ ထို့နောက် မာဃလုလင် စဉ်းစားသည်။

“နှစ်သက်ဖွယ်ကောင်းသော နေချင့်စဖွယ်အရပ် မည်သည်ကား လူအားလုံး စုံမက်နှစ်သက်တောင့်တသည်ချည်းဖြစ်သည်။ မနှစ်သက် ဟူ၍ တစ်ဦးမျှမရှိပေ။ ငါသည် ဤနေ့မှစ၍ ခရီးလမ်းမကို ညီညီ ညွတ်ညွတ်ဖြစ်အောင် ပြုလုပ်သင့်ပေသည်” ဟူ၍ စဉ်းစားကာ နံနက် စောစောကပင် အိမ်မှထွက်၍ ခရီးလမ်းမကို ညီညွတ်အောင် ပြုပြင် ပေးသည်။ လမ်းမပေါ်အုပ်ဆိုင်းနေသော သစ်ပင်သစ်ခက်တို့ကို ခုတ်ဖြတ် ရှင်းလင်းကာ သာယာသော ခရီးလမ်းတစ်ခုအဖြစ် ပြုပြင်ဖန်တီး လေသည်။

မာဃလုလင်၏ ယင်းသို့သော လုပ်ဆောင်ချက်ကို လူတစ် ယောက်က စမြင်၍မေးသည်။ “မိတ်ဆွေ-အသင်အဘယ်အမှုကို ပြုလေ သနည်း”

“အချင်းမိတ်ဆွေ ငါကားနတ်ပြည်သို့သွားကြောင်း ဖြစ်သော လမ်းခရီးကို ပြုပြင်နေသည်”

“မိတ်ဆွေ-ငါသည်လည်း သင်တို့နှင့်အတူ အဖော်အဖြစ် လုပ် ဆောင်လိုပါသည်”

“အချင်းမိတ်ဆွေ-ကောင်းပါပြီ၊ လာပါ။ သာယာဖြောင့်ဖြူးသော ခရီးလမ်းမမည်သည်ကား လူအားလုံးတို့ နှစ်သက်တောင့်တအပ်သည်သာ ဖြစ်သည်။ ငါတို့အတူ လုပ်ဆောင်ကြပါစို့”

ထိုနေ့မှစ၍ သူတို့နှစ်ယောက်ပေါင်း၍ လမ်းပြုပြင်ခြင်းကို တစ်ပေါင်းတည်း ပြုလုပ်ကြသည်။ သူတို့ကိုမြင်၍ စိတ်ထားတူညီ သူတို့ ကလည်း ပါဝင်ပေါင်းစည်းလာကြသဖြင့် လုပ်ဖော်ကိုင်ဖက် သုံးဆယ့် သုံးဦးဖြစ်လာသည်။ သူတို့သည် တက်ညီလက်ညီဖြင့် ပြုလုပ်ကြရာ ခရီးတာတစ်ယူဇနာ၊ နှစ်ယူဇနာမျှတိုင် ပြီးစီးသွားလေသည်။

မာဃလုလင် ဦးဆောင်သော သုံးဆယ့်သုံးဦးတို့ ယင်းသို့ လုပ် ဆောင်သည်ကို မစလရွာစားကြီး မြင်လေလျှင်-

“ဤသူတို့သည် လူတကာတို့ ပြုနိုင်ခဲ့သော အမှုကို ပြုလုပ်နိုင် ကြပါပေသည်။ သူတို့သည် သူတို့ရောက်ရာတောအရပ်ဒေသမှ ငါး အမဲနှင့် အရက်သေစာတို့ကိုဆောင်ယူ၍ ငါအားပေးကြလျှင် ကောင်း မည်။ ငါသည်အိမ်မှာ နေရင်းဖြင့်ပင် ထိုအရာတို့ကို ကြောင့်ကြမဲ့ ရရှိပေ လိမ့်မည်” ဟု ကြံစည်ပြီးနောက် ထိုသုံးဆယ့်သုံးယောက်တို့ကိုခေါ်စေ၍-

“အသင်တို့သည် အဘယ်အမှုကို ပြုကုန်လျက် လှည့်ပတ် သွားလာနေကြသနည်း” ဟုမေးသည်။

“အရှင်ရွာစားမင်း-အကျွန်ုပ်တို့သည် နတ်ရွာလမ်းခရီးကို ပြုကြပါ သည်” ဖြေလျှင်

“အိမ်ရာထောင်သော လူအဖြစ်ဖြင့် ဤအလုပ်မျိုးကိုမပြုသင့်။ သင်တို့သည် ရောက်ရာတောအရပ်ဒေသမှ စားစရာ ငါးအမဲနှင့် သောက်စရာအရက် သေစာတို့ကိုလည်းကောင်း၊ အခြားအရာဝတ္ထုတစ်ခုခု ကိုသော်လည်းကောင်း ယူလာသည့်အလုပ်က ပိုကောင်းပေသည်” ဟု ပြောဆိုသည်။ မာဃလုလင်တို့သည် ရွာစား၏စကားကို မလိုက်နာ ပယ် ရှားကြသည်။ ရွာစားကြီးက အကြိမ်ကြိမ်ပြောသော်လည်း ဖယ်ရှားမြဲ ဖယ်ရှားကြလေလျှင် ဒေါသအမျက် ပြင်းစွာထွက်၍ -

“သင်းတို့ကို ပျက်စီးစေမည်” ကြံ၍ ပြည့်ရှင်မင်းကြီးအထံသို့ သွား ရောက်ကာ ကုန်းချောလျှောက်တင်လေသည်။

“အရှင်မင်းမြတ် လှည့်လည်သွားလာနေသော ခိုးသူတို့ကို မြင်တွေ့ရပါသည်”

“သွားချေ - ထိုသူခိုးတို့ကို သွားရောက်ဖမ်းဆီးယူဆောင် လာခဲ့လော့” ဟု အမိန့်တော်ချမှတ်လျှင် ရွာစားကြီးက မာဃလုလင် ဦးဆောင်သော သုံးဆယ့်သုံးယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်၍ မင်းကြီးထံ ယူလာခဲ့သည်။ ပြည့် ရှင်မင်းကြီးက မစူးစမ်းမဆင်ခြင် မမေးမြန်းမူဘဲ-

“သင့်တို့ကို ဆင်ဖြင့် နင်းစေကုန်လော့” စေခိုင်းသည်။

ထိုအခါ မာဃလုလင်သည် မိမိအဖော်တို့ကို-

“အို-အချင်းမိတ်ဆွေတို့- မေတ္တာတရားကိုထား၍ ငါတို့အား အားကိုးရာမရှိပြီ။ သင်တို့သည် မည်သူ့အားမျှ အမျက်ဒေါသကို မဖြစ်စေကြပါကုန်လင့်၊ ပြည့်ရှင်မင်းကြီးအားလည်းကောင်း၊ ရွာစားကြီးအားလည်းကောင်း၊ နင်းလာမည့်ဆင်အားလည်းကောင်း မိမိကိုယ်နှင့်ထပ်တူ မေတ္တာစိတ်ကို ဖြစ်စေပါလော့” ဟု ဆုံးမသတိပေးစကား ပြောကြားလေသည်။ မိတ်ဆွေတို့သည်လည်း မာဃလုလင်ဆုံးမသောအတိုင်း မေတ္တာစိတ်ကို ဖြစ်စေကြသည်။ ထိုသူတို့၏ မေတ္တာစိတ်စွမ်းအင်ကြောင့် နင်းအံ့သောဆင်သည် အနီးသို့မချဉ်းကပ်ဝံ့ ဖြစ်နေသည်။ မင်းကြီးသည်- ထိုသူတို့အား ဆင်မနင်းသည့် အဖြစ်ကိုသိလေလျှင်-

“ဆင်သည် လူအများကိုမြင်သဖြင့်သာ မနင်းဝံ့ရှိချေသည်။ သွားချေ-ထိုသူတို့ကို ဖျာတို့ဖြင့်လိပ်၍ နင်းစေပါလော့” ဟု အမိန့်တော်ရှိသဖြင့် မာဃလုလင်တို့ကို ဖျာဖြင့်လိပ်၍ ဆင်ကိုနင်းစေပါသော်လည်း ဆင်သည်မနင်းဝံ့ဘဲ အဝေးသို့ ထွက်ပြေးသွားလေသည်။ မင်းကြီးသည် ထိုအကြောင်းကိုကြားသိ၍ - “သည်အတိုင်းဆို- အကြောင်းထူးတစ်စုံတစ်ရာတော့ရှိနေပြီ” ဟု တွေးတောဆင်ခြင်ကာ မာဃလုလင်တို့ကို ရှေ့တော်မှောက်သို့ သွင်းစေသည်။

“အမောင်တို့- သင်တို့သည် ငါ့ထံမှ အဘယ်ကို မရဘဲရှိကြသနည်း”

“အရှင်မင်းမြတ်- ဘာကိုဆိုလိုပါသနည်း”

“သင်တို့သည် အုပ်စုဖွဲ့ပြီး ခိုးသူများအဖြစ် တောအရပ်ဒေသ များမှ လှည့်လည်နေကြသည် မဟုတ်လော”

“အရှင်မင်းမြတ်- ဤအကြောင်းကို မည်သူပြောကြားပါသနည်း”

“အမောင်တို့၏ ရွာစားကြီး လာပြောပေသည်”

“အရှင်မင်းမြတ်-အကျွန်ုပ်တို့သည် ခိုးသူများမဟုတ်ကြပါ။ အများ သူငါ ချမ်းသာစွာ သွားလာနိုင်ကြစေရန် လမ်းခရီးကို ပြုပြင်ခြင်းဖြင့် နတ်ရွာရောက်ကြောင်း ကောင်းမှုကိုသာ ပြုလုပ်ကြပါသည်။ ရွာစားသည် အကျွန်ုပ်တို့ကို အကုသိုလ်ဖြစ်စေသောအမှုကို ပြုခိုင်းပါသည်။ သူ့စကား ကို မနာယူသဖြင့် အမျက်ထွက်ပြီး အကျွန်ုပ်တို့ကို ပျက်စီး စေလိုသော ကြောင့် မဟုတ်မမှန်သောစကားကို အရှင်မြတ်အား လှည့်ဖြားပြောဆို ခြင်းသာ ဖြစ်ပါသည်”

“အမောင်တို့- ဤဆင်သည် တိရစ္ဆာန်ပင် ဖြစ်သော်လည်း အမောင်တို့၏ ဂုဏ်ကျေးဇူးကို သိတတ်တုံ့ဘိသည်။ ငါသည် လူ ဖြစ်ပါလျက် မသိတတ်ဖြစ်လေဘိသည်။ အမောင်တို့-ငါအား သည်းခံ ကြပါကုန်လော့” ဟု မိန့်တော်မူပြီးလျှင် ရွာစားကြီးကို သားမယားနှင့်တကွ မာဃလုလင်တို့အား ကျွန်အလိုငှာ ပေးလေသည်။ နင်းခိုင်းသော ဆင်ကို လည်း စီးရန်ပေးပြီး မစလရွာကိုလည်း အပိုင်စား ပေးသနားတော် မူလေသည်။

မာဃလုလင် ဦးဆောင်သော သုံးဆယ့်သုံးယောက်သောသူတို့ သည် “ငါတို့ပြုအပ်သော ကောင်းမှု၏အကျိုးကို ယခုမျက်မှောက်ဘဝ မှာပင် သိမြင်ရပေပြီ” ဟု အတိုင်းအထက်အလွန် အားတက်ရွှင်လန်းသော စိတ်ရှိကြကုန်သည်ဖြစ်၍ ဆင်ကိုအလှည့်ဖြင့် တက်စီးသွားလာလျက်-

“ငါတို့သည် လူတို့အတွက် လွန်ကဲမြင့်မြတ်သော ကောင်းမှုကို ပြုခဲ့ကြပြီးပေပြီ။ ယခု အဘယ်မည်သော ကောင်းမှုကို ပြုကြရဦးမည်နည်း” ဟု တိုင်ပင်ကြလေသည်။

“ခရီးလမ်းမဆုံဖြစ်သော လမ်းလေးခွဆုံမှာ ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်၍ လူအများ အနားယူ အပန်းဖြေစေရသောကောင်းမည်” ဟု ညှိနှိုင်းတိုင်ပင်ပြီး လက်သမားတို့ကိုခေါ်၍ ဇရပ်ဆောက်လုပ်စေသည်။

ယင်းသို့ ဇရပ်ကုသိုလ်ပြုလုပ်ရာဝယ် မိန်းမတို့နှင့် ကင်းကင်းရှင်းရှင်း ရှိစေလိုသဖြင့် မိန်းမတို့အား ကုသိုလ်ပါဝင်ပြုခွင့်မပေးကြပေ။ မာယ လုလင်မှာ သုနန္ဒာ၊ သုစိတ္တာ၊ သုဓမ္မာ၊ သုဇာတာ ဟူသော ဇနီးမယား လေးယောက်ရှိသည်။

သုဓမ္မာသည် လက်သမားတို့နှင့် တည့်အောင်ပေါင်း၍ -

“မောင်ကြီး-ဤဇရပ်မှာ ကျွန်တော်မကို အကြီးအမှူးပြုပါလော့” ဆို၍ တံစိုးလက်ဆောင်ပေးသည်။ လက်သမားက “ကောင်းပြီ” ဟု ဝန်ခံ၍ ရှေးဦးကပင်လျှင် ဇရပ်၏အထက်ထုပ်ကာအတွက် သစ်ကို ခြောက်သွေ့စေပြီး ပြေပြစ်ချောမောစွာ ပြုလုပ်နှင့်သည်။ “သုဓမ္မာဇရပ်” ဟူသော စာလုံးကိုလည်း ထွင်းထုထားသည်။ ထိုနောက် အဝတ်နှင့် ထုပ်ထားစေသည်။

ဇရပ်ကိုလုပ်ဆောင်ခဲ့ကြရာ ပြီးဆုံးခြင်းသို့ရောက်၍ အထွတ်ထု ပိကာ တင်မည့်နေ့မှာ လက်သမားဆရာက ဆိုသည်။

“အရှင်တို့- လုပ်စရာ တစ်ခုကို သတိမေ့ထားခဲ့ပါသည်”

“အချင်းလက်သမားဆရာ- အဘယ်လုပ်စရာပါနည်း”

“အထက်ချက် အထွတ်ထုပ်ကာ ဖြစ်ပါသည်”

“သို့ဖြစ်လျှင် အသစ်ပြုလုပ်လေလော့”

“အရှင်တို့-ယခုမှ သစ်သားအစုံဖြင့် ပြုလုပ်ရန်မသင့်ပါ။ စော စောကတည်းက အခြောက်ခံထားသော သစ်သားကို ချောမောစွာပြုလုပ် ပြီးသော အထွတ်ထုပ်ကာသာ သင့်လျော်ပါသည်။”

“သို့ဆိုလျှင်- မည်သို့ ပြုလုပ်ကြမည်နည်း”

“အရှင်တို့- တစ်စုံတစ်ယောက်သောအိမ်မှာ အသင့်ပြုလုပ်ထား သော ရောင်းချမည့် အထွတ်ထုပ်ကာကို ရှာမှီးကြပါမည်”

ဤသို့ဆို၍ ရှာကြလေသော် သုဓမ္မာ၏ အိမ်မှာတွေ့၍ အသပြာ တစ်ထောင်ပေးဝယ်သည်။ သုဓမ္မာက မရောင်းဘ-

“ကျွန်တော်မကို ဤဇရပ်ကုသိုလ်ပြုရာမှာ ကုသိုလ်ပါဝင်ခွင့် ပြုပါမှုကား ပေးပါမည်”

“ငါတို့ ပြုလုပ်သော ဇရပ်ကုသိုလ်မှာ မိန်းမ မပါဝင်စေချင်ပါ” ဟု ဆိုလေသော် လက်သမားဆရာက-

“အရှင်တို့- အရှင်တို့သည် မည်သို့သော စကားကို ဆိုကုန်ဘိသနည်း၊ ဗြဟ္မာပြည်မှအပ မိန်းမနှင့်ကင်းသော အရပ်ဌာနဟူသည် မရှိပါ။ အထွတ်ထုတ်ကာ အသစ်လုပ်ရန်လည်း အချိန်မရှိပြီ။ ဤအထွတ်ထုတ်ကာကိုသာ ယူကြပါလော့။ ဤပစ္စည်းကိုရလျှင် ငါတို့၏ အမှုကိစ္စသည်လည်း ပြီးဆုံးပြီးသို့ ရောက်ပေမည်” ဆိုသဖြင့် သုဓမ္မာ၏ အထွတ်ထုတ်ကာကိုသာ ယူဆောင်၍ လုပ်ငန်းကို ပြီးဆုံးစေသည်။

ထို့နောက် ဇရပ်ကို အစိုးရမင်းတို့အတွက် တစ်နေရာ၊ လူသာမန်တို့အတွက် တစ်နေရာ၊ လူနာတို့အတွက် တစ်နေရာ-ဟူ၍ နေရာဌာနသုံးခုခွဲခြားထားသည်။ သုံးဆယ့်သုံးယောက်ကုန်သော သူတို့သည် သုံးဆယ့်သုံးခုကုန်သော အင်းပျဉ်နေရာကို သတ်မှတ်ခင်းထားပြီး မိမိတို့စီးသောဆင်အား အမှတ်သင်္ကေတကို ပေးထားကြသည်။

“ဇရပ်သို့ လာရောက်သော ဧည့်သည်သည် ခင်းထားသော အင်းပျဉ်တစ်ခုခုမှာထိုင်လျှင် ထိုဧည့်သည်ကို အင်းပျဉ်ရှင်ဖြစ်သူ၏ အိမ်သို့သာ ခေါ်သွားစေသည်။ ထိုဧည့်သည်အား ၎င်းအင်းပျဉ်ရှင်ကသာ ဧည့်ဝတ်ကျေပွန်အောင် ဆောင်ရွက်ပေးရမည်” ဟူ၍ ကတိကဝတ်ထားကာ ဆင်အား အမှတ်သင်္ကေတ ပေးထားကြသည်။ ဆင်သည်လည်း လာတိုင်းသော ဧည့်သည်ကိုခေါ်ယူ၍ အင်းပျဉ်ရှင်၏အိမ်သို့ ပို့ဆောင်ပေးသည်။ အင်းပျဉ်ရှင်က ရောက်လာသော ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာ ပြုစုလေသည်။

မာယလုလင်သည် ဇရပ်၏ မနီးမဝေးမှာ ပင်လယ်ကသစ်ပင်ကို စိုက်၍ ထိုပင်လယ်ကသစ်ပင်၏အရင်းမှာ ကျောက်ဖျာကိုခင်းထားသည်။ ဇရပ်သို့ ရောက်လာတိုင်းသော လူတို့သည် ဇရပ်ကိုမော့ကြည့်ရာ ထွင်းထူထားသော စာကိုဖတ်၍ “ဤဇရပ်ကား သုဓမ္မာမည်သော သူ၏ဇရပ်ပေတည်း” ဟု ဆိုကြသည်။ သုံးဆယ့်သုံးယောက်ကုန်သော သူတို့၏အမည်ကား မထင်ရှားလေ။

သုနန္ဒာမည်သော မယားဖြစ်သူက စဉ်းစားဆင်ခြင်သည်မှာ- “ဤယောက်ျားတို့သည် ဇရပ်ကုသိုလ်ပြုလုပ်ရာမှာ ငါတို့အား ကုသိုလ် ပါဝင်ခွင့်မပေးကြ။ သုဓမ္မာကသာ လိမ္မာစွာဖြင့် ကုသိုလ်ပါဝင်ခွင့်ရှိခဲ့ သည်။ ငါသည်လည်း ကုသိုလ်တစ်ခုခု ပြုလုပ်ဖို့သင့်သည်။ ဘာလုပ်ရလျှင် သင့်မည်နည်း။ ဇရပ်သို့ ရောက်လာကြသောလူတို့အား သောက်ရေ၊ သုံး ဆောင်ရေ၊ ချိုးရေတို့ကို ရခြင်းငှာ သင့်ပေသည်။ ငါသည် ရေကန်ကို တူးပြီး ကုသိုလ်ယူရပါမူကား ကောင်းလေစွ” ဟု စဉ်းစားကြံစည်ပြီးနောက် ရေကန်ကိုတူးပြီး ကုသိုလ်ယူသည်။ “သုနန္ဒာရေကန်” ဟူ၍ အမည် တွင်လေသည်။

သုစိတ္တာမည်သော မယားဖြစ်သူကလည်း စဉ်းစားဆင်ခြင်ပြန် သည်။ “သုဓမ္မာသည် အထွတ်ထုတ်ကာကို ပေးလှူပြီးပြီ။ သုနန္ဒာကလည်း ရေကန်ကို ပေးလှူပြီးပြီ။ ငါသည်လည်း ကုသိုလ်တစ်ခုခုကို ပြုလုပ် သင့်သည်။ ဘာပြုလုပ်ရမည်နည်း။ ဇရပ်သို့ လာရောက်ကြကုန်သော သူတို့သည် ရေမိုးချိုးပြီးလျှင် ပန်းကို ပန်ဆင်သွားဖို့သင့်သည်။ ငါသည် ပန်းဥယျာဉ်ကို ပြုလုပ်သင့်ပေသည်” အကြံရသည်ဖြစ်၍ သုစိတ္တာသည် ပန်းပေါင်းစုံလင်သော ပန်းဥယျာဉ်ကြီးကို ပြုလုပ်စေသည်။ ထိုပန်းဥယျာဉ် ကြီးထဲတွင် မရှိသောပန်းဟူ၍ ပြောစရာမရှိအောင်ပင် ပန်းမျိုးစုံလင် ပြည့်စုံလှပေသည်။

သုဇာတာမည်သော မယားသည်ကား- “ငါသည် ငါ့လင် ကိုမာယ၏ ဦးရိုး၏သမီးဖြစ်သည်။ သူ့မယားလည်းဖြစ်သည်။ လင်ပြုလုပ် သော ကောင်းမှုကုသိုလ်ကံသည် မယားဖြစ်သူ ငါ့အားလည်း ဖြစ်ပေရာ သည်” ဟု စဉ်းစား၍ ဘာတစ်ခုမျှ ကုသိုလ်မပြုလုပ်ဘဲ မိမိကိုယ်ကိုသာ တစ်ချိန်လုံး အလှပြင်၍ချည်းနေလေသည်။

မာယလုလင်သည် မိခင်ဖခင်တို့အား ရိုသေကောင်းမွန်စွာ ပြုစု လုပ်ကျွေးခြင်း၊ မိမိအမျိုး၌ အသက်ဂုဏ်အားဖြင့်ကြီးကုန်သော ဘကြီး၊ ဘထွေး စသည်တို့ကို ရိုသေကိုင်းညွတ်ခြင်း၊ မှန်သောစကားကိုသာဆိုခြင်း၊ ကြမ်းတမ်းသောစကား၊ ကုန်းချောစကားတို့ကို မပြောဆိုခြင်း၊ ဝန်တို့မှ မရှိဘဲ

ရက်ရောစွာ စွန့်ကြပေးကမ်းလှူဒါန်းခြင်း၊ အမျက်ဒေါသ မထွက် ခြင်း တည်းဟူသော (၇)ပါးသော ကျင့်ဝတ်တို့ကို အသက်ထက်ဆုံး ဆည်းပူးဖြည့်ကျင့်၍ နေလေသည်။

အသက်တိုင်းနေ၍ စုတေလျှင် တာဝတိံသာနတ်ပြည်မှာ သိကြား နတ်မင်း ဖြစ်လာသည်။ သုံးဆယ့်သုံးယောက်သော အဖော်တို့သည်လည်း ထိုနတ်ပြည်၌သာဖြစ်လာသည်။ လက်သမားဆရာသည် မာတလိ နတ်သား ဖြစ်လာသည်။ စီးတော်ဆင်သည်လည်း ဧရာဝဏ်ဟူသော နတ်သားဖြစ်လာသည်။ သို့သော် သိကြားမင်းစီးလိုလျှင် ဆင်အဖြစ် ဖန်ဆင်း၍ စီးတော်ဆက်ရသည်။

ထိုစဉ်အခါက တာဝတိံသာနတ်ပြည်မှာ အသုရာမည်သော နတ်တို့နေကြသည်။ ထိုအသုရာနတ်တို့သည် “ငါတို့နတ်ပြည်မှာ နတ်သား အသစ်တို့ ဖြစ်လာကြပေသည်” ဟူ၍ နတ်၌ဖြစ်သော အဖျော်ယမကာ ကို စီရင်ကြသည်။ သိကြားမင်းသည် မိမိပရိသတ်အား မသောက်ကြရန် အမှတ်ပေးထားသည်။ အသုရာတို့သည် ယမကာကို သောက်သုံး၍ မူးယစ် မေ့လျော့ကုန်သည်ရှိသော် သိကြားမင်းက “ဤကဲ့သို့သော သူမျိုးနှင့် ပတ်သက်သော မင်းအဖြစ်ဖြင့် အကျိုးမရှိပြီ” ဟု စဉ်းစား၍ မိမိပရိသတ်အား အသုရာနတ်တို့ကို ခြေမှကိုင်၍ မဟာသမုဒ္ဒရာ၌ ပစ်ချစေသည်။ အသုရာနတ်တို့သည် ဦးခေါင်းဇောက်ထိုးဖြင့် သမုဒ္ဒရာသို့ ကျလာသည်။ ထိုအခါ အသုရာတို့၏ အာနုဘော်ဖြင့် မြင်းမိုရ် တောင်ခြေ ရင်းမှာ အသုရာတို့၏ ဘုံဗိမာန်ဖြစ်လာသည်။ ဆန်းကြယ်သော သခွတ် ပင်သည်လည်း ဖြစ်လာသည်။

တာဝတိံသာနတ်တို့နှင့် အသုရာနတ်တို့ စစ်ပြိုင်ရာဝယ် အသုရာ နတ်သားတို့ ရှုံးကုန်သည်ရှိသော် ယူဇနာတစ်သောင်းကျယ်ဝန်းသော တာဝတိံသာနတ်ပြည် ဖြစ်လေသည်။

ထိုတာဝတိံသာနတ်ပြည်သည် အရှေ့တံခါးနှင့် အနောက်တံခါး အကြား ယူဇနာတစ်သောင်းရှိသည်။ တောင်တံခါးနှင့် မြောက်တံခါး အကြား ယူဇနာတစ်သောင်းပင်ရှိသည်။ တာဝတိံသာနတ်ပြည်မှာ ဥယျာဉ် ရေကန်တို့ဖြင့် ဓမ္မလျော်ဖွယ် တန်ဆာဆင်ထားသည်။ ထို

တာဝတိံသာနတ်ပြည်၏အလယ်မှာ ဝေဇယန္တာ နတ်နန်းပြာသာဒ်ကြီး ရှိသည်။ ရှေးဘဝက ဇရပ်ဆောက်လှူခဲ့ဖူးသော ကုသိုလ်စေတနာ၏ အကျိုးပင်ဖြစ်သည်။ ရတနာခုနစ်ပါး အတိပြီးသော ဘုံနန်းပြာသာဒ် ဖြစ်လေသည်။

ပင်လယ်ကသစ်ပင်စိုက်၍ လှူဒါန်းခဲ့ဖူးသော ကုသိုလ်ကောင်းမှု ကံကြောင့် ထက်ဝန်းကျင် ယူဇနာတစ်ရာရှိသော ပင်လယ်က သစ်ပင် လည်း ဖြစ်ပေါ်လာသည်။ ကျောက်ဖျာခင်း၍ လှူဒါန်းခဲ့ဖူးသော ကုသိုလ် ကြောင့် ပင်လယ်ကသစ်ပင်ရင်းမှာ ပဏ္ဏာကမ္မလာမည်သော ကျောက်ဖျာ ဖြစ်ပေါ်လာသည်။ ထိုကျောက်ဖျာပေါ်မှာထိုင်လျှင် ကိုယ်ထက်ဝက် မြုပ်၍ ရပ်သောအခါ ပုဆစ်ဒူးဝန်းတိုင်အောင်နစ်သည်ထိ နူးညံ့ လှသည်။ ထိုင်မှု ရပ်မှု မရှိသောအခါမှာကား ပကတိအတိုင်း ပြန်လည် ပြည့်သွားလေသည်။

သုဓမ္မာမည်သော မယားသည် လူ့ဘဝမှ သေလွန်သည်ရှိသော် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ နတ်မိဖုရားဖြစ်လာသည်။ ထို နတ်မိဖုရားအား ယူဇနာကိုးရာရှိသော နတ်သဘင်ဖြစ်လာသည်။ ဥပုသ် နေ့ရက်များ၌ တရားနာခြင်းကို ထိုနတ်သဘင်မှာပင်ပြုလုပ်လေ့ ရှိသည်။ နတ်တို့၏ အစည်းအဝေးကိုလည်း ထိုသုဓမ္မာ နတ်သဘင်မှာပင် ပြုလုပ် လေ့ရှိသည်။

မယားသုနန္ဒာသည်လည်း သေလွန်ပြီးနောက် တာဝတိံသာ နတ်ပြည်မှာပင် သိကြားမင်း၏ နတ်မိဖုရားဖြစ်လာသည်။ သုနန္ဒာအား ယူဇနာငါးရာရှိသော နတ်ရေကန် ဖြစ်လာသည်။

မယားသုစိတ္တာသည်လည်းသေလွန်ပြီးနောက် တာဝတိံသာ နတ်ပြည် မှာပင် သိကြားမင်း၏ နတ်မိဖုရား ဖြစ်လာသည်။ သုစိတ္တာအား ယူဇနာ ငါးရာရှိသော စိတ္တလတာဥယျာဉ် ဖြစ်လာသည်။

မယား သုဇာတာသည်ကား တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှု ကိုမှ မပြုခဲ့သောကြောင့် သေလွန်ပြီးနောက် တစ်ခုသောတောင်ချောက် ကြားမှာ ဗျိုင်းမဖြစ်လာသည်။ သိကြားမင်းသည် မိမိမယားတို့ကို ဆင်ခြင် လေသော် သုဇာတာကို မမြင်သဖြင့် “သုဇာတာကား အဘယ်မှာဖြစ်လေ သနည်း” ရှုကြည့်လေလျှင် ဗျိုင်းမ ဖြစ်နေသည်ကို မြင်၍-

“အော်-သုဇာတာသည် အလွန်မိုက်ပေစွတကား။ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုကို မပြုခဲ့သောကြောင့် ဗျိုင်းမ ဖြစ်ရလေသည်။ ထိုဗျိုင်းမကို ပုညကုသိုလ်ဆည်းပူးစေ၍ တာဝတိံသာနတ်ပြည်သို့ ရောက်စေမှသင့်မည်” ကြံစည်၍ သိကြားမင်းအဖြစ်ကိုစွန့်ကာ မထင်မရှားသောအသွင်ဖြင့် ဗျိုင်းမထံလာခဲ့ပြီး-

“အဘယ်အမှုကိုပြု၍ ယခု ဤမှာ သွားလာတိသနည်း” ဟု မေးသည်။ ဗျိုင်းမက “သင် အဘယ်သူနည်း” ပြန်မေးသည်။

“ငါကား သင့်ခင်ပွန်းဟောင်း မာဃလုလင်ပေတည်း”

“အို-အရှင်-အရှင်ကား အဘယ်အရပ်မှာ ဖြစ်ပါသနည်း”

“ငါသည် တာဝတိံသာနတ်ပြည်မှာ ဖြစ်သည်။ သင်ချစ်နှမ၏ အဖော်တို့ ဖြစ်ရာအရပ်ကို သိပါသလော”

“အရှင်- အကျွန်ုပ်မသိပါ”

“သင့်အဖော်မ သုံးယောက်တို့လည်း နတ်မိဖုရားအဖြစ် ငါ့ထံမှာသာ ဖြစ်ကြသည်။ သင်သည် သင့်အဖော်မတို့ကို ကြည့်မြင်ချင်သလော”

“အရှင်-အကျွန်ုပ်သည် ထိုအရပ်ကို အသို့လျှင် သွားရောက်နိုင်ပါမည်နည်း” ဆိုလျှင် သိကြားမင်းသည် “ငါယူဆောင်သွားပါမည်” ဆို၍ ဗျိုင်းမကို လက်ဝါးပြင်ပေါ်တင်၍ တာဝတိံသာနတ်ပြည်သို့ ယူဆောင်သွားပြီး သုနန္ဒာရေကန်ကမ်းနား၌ လွှတ်ထားလိုက်သည်။ ထို့နောက် နတ်မိဖုရားသုံးဦးထံသွား၍-

“သင်တို့၏ အဖော်မဖြစ်သော သုဇာတာကို ကြည့်ချင်ကြပါသလော” မေးသည်။

“အရှင်မင်းမြတ် - သုဇာတာကား အဘယ်မှာနည်း”

“သုနန္ဒာရေကန် ကမ်းနားမှာရှိသည်”

နတ်မိဖုရား သုံးယောက်တို့သည် ဗျိုင်းမ ဖြစ်နေသော သုဇာတာကို မြင်ကြလျှင်-

“အရှင်မ သုဇာတာ- သင့်အဆင်းရူပါရုံကား အံ့ဩဖွယ် ရှိလေစွတကား၊ ဟိုဘဝတုန်းက ကိုယ့်ကိုယ်ကိုသာ အလှပြုပြင်ခြင်းအကျိုးသည်

အလွန်ကြီးကျယ်ပါပေစွ၊ တင့်တယ်လှပါပေစွ” ဟု ပြောင်လှောင် ပြောဆိုကာ ပြန်သွားကြလေသည်။ သိကြားမင်းသည် ဗျိုင်းမထံ ပြန်သွားပြီး-

“သင့်အဖော်မတို့ကို မြင်ပြီလော”

“အရှင် မြင်ရပါသည်။ ကျွန်တော်မ၏ နေရာသို့သာ ပြန်လည် ပို့ပေးပါလော့” ဆိုသဖြင့် မူလနေရာ တောင်ချောက်သို့ ပြန်လည် ယူဆောင်ခဲ့ပြီး ကမ်းနားမှာ လွှတ်ပေးပြီးနောက်-

“သင့် အဖော်မတို့၏ ကြီးကျယ်ပြည့်စုံသော စည်းစိမ်ချမ်းသာကို မြင်ရသည်မဟုတ်လော” မေးသည်။

“အရှင်မင်းမြတ်-မြင်ရပါသည်”

“မြင်ရလျှင် သင်သည်လည်း သူတို့လိုဖြစ်ဖို့ရန် ကုသိုလ်ကောင်းမှုကို ပြုထိုက်ပါပေသည်”

“အရှင်မင်းမြတ်- အဘယ်ကို ပြုမူရပါမည်နည်း”

“သင်သည် ငါပြောဆိုညွှန်ကြားသော အဆုံးအမကို စောင့်ရှောက်နိုင်မည်လော”

“စောင့်ရှောက်နိုင်ပါမည် အရှင်မင်းမြတ်” ဟု ဝန်ခံလျှင် သိကြားမင်းသည် ဗျိုင်းမအား ငါးပါးသီလကိုပေး၍ “မမေ့မလျော့ စောင့်ရှောက်ပါ” တိုက်တွန်းပြီး နတ်ပြည်သို့ပြန်သွားလေသည်။

ဗျိုင်းမသည် ထိုနေ့မှစ၍ အလိုလိုသေလေပြီးသော ငါးတို့ကိုသာ ရှာ၍ စားသည်။ သိကြားမင်းသည် နှစ်ရက်သုံးရက်လွန်သော် ဗျိုင်းမအား စုံစမ်းရန်လာခဲ့ပြန်သည်။ သဲသောင်ပြင်ရေစပ်မှာ ငါးသေယောင် ဆောင်၍ အိပ်နေသည်။ ဗျိုင်းမက မြင်၍ “ငါးသေ” ဟူသော အမှတ်ဖြင့် နှုတ်သီးဖြင့် ထိုးကောက် ယူလိုက်သည်။ ငါးသည် နာကျင်သဖြင့် အမြီးကို လှုပ်သည်။ ဗျိုင်းမက “ငါး ရှင်ပေတကား” ဟု ရေထဲမှာ လွှတ်လိုက်သည်။ နောက်ကာလ အတန်ကြာပြန်လျှင် သိကြားမင်းသည် ဆင်းလာ၍ ရှေးနည်းအတူ စမ်းသပ်ပြန်သည်။ ဗျိုင်းမက “အသက်ရှင်သော ငါးတည်း” ဟု ရေထဲသို့ ပြန်လွှတ်လိုက်သည်။ ဤသို့ သုံးကြိမ်တိုင်အောင် စမ်းသပ်ပြီးမှ မိမိကိုယ်ကို သိကြားမင်းအဖြစ် သိစေပြီး-

“ငါသည် သင့်အား စမ်းသပ်လို၍ ယခုလိုပြုခြင်းဖြစ်သည်။ သင်သည် သီလကိုစောင့်ရှောက်နိုင်ပေသည်။ ဤသို့ သီလကို စောင့်ရှောက်လျှင် မကြာမြင့်မီသောကာလမှာ ငါ့အထံ၌ ဖြစ်ရပေလိမ့်မည်။ မမေ့မလျော့ပါစေနှင့်” ဟု ပြောဆိုဆုံးမ၍ နတ်ပြည်သို့ပြန်သွားလေသည်။

ထိုအခါမှစ၍ ဗျိုင်းမသည် အစာအတွက် အလိုလိုသေလေပြီးသောငါးကို ရသည်လည်းရှိသည်။ မရသည့်အခါလည်းရှိသည်။ ဤသို့ဖြင့် မစားရတစ်လှည့် စားရတစ်ခါဖြင့် နေလာခဲ့ရာ နောက်ဆုံးမှာ အစာ ငတ်၍ သေပွဲဝင်ခဲ့ရသည်။ သို့သော် စောင့်ထိန်းခဲ့သော သီလအကျိုး ကြောင့် ဗာရာဏသီပြည် အိုးထိန်းသည်ထံမှာ သမီးဖြစ်လာလေသည်။

အိုးထိန်းသည်သမီး ဖြစ်လာပြီးနောက် သိတတ်သော အရွယ်မှစ၍ ငါးပါးသီလကို လုံခြုံစွာစောင့်ထိန်းလေသည်။ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ သိကြားမင်းက

“သုဇာတာသည် ဘယ်မှာဖြစ်လေသနည်း” ဆင်ခြင်လေသော် ထိုအဖြစ်ကို သိ၍-

“ငါသည် ထိုအရပ်ကို သွားဦးမှ” ဟုကြံပြီး သခွားသီးပုံစံအရောင် ပမာဏရှိသော ရတနာခုနစ်ပါးကို ရထားထက်တင်ကာ ဗာရာဏသီပြည်တွင်းသို့ဝင်၍ ရောင်းသည်။ လူတို့ လာဝယ်သောအခါ-

“ငါသည် ဤသခွားသီးတို့ကို အဖိုးအခဖြင့် ဝယ်သူအားမပေးပါ” ဟု ဆိုသည်။

“အဖိုးအခဖြင့် ဝယ်သူအားမပေးလျှင် အဘယ်သူ့ကို ပေးပါမည်နည်း”

“သီလကို စောင့်ထိန်းသူအား ပေးပါမည်”

“အရှင်-သီလသည် အဘယ်အရာပါနည်း၊ ညိုသလော ဖြူသလော”

“သင်တို့သည် သီလဟူသည် အဘယ်အရာဟူ၍မျှ မသိကြကုန်။ သီလကား-ဤသို့ဤသို့တည်းဟု” ရှင်းပြလျှင် လူအများတို့က-----

“အရှင်-အိုးထိန်းသည်၏ သမီးတစ်ယောက်ကား သီလကို စောင့်မည်ဟု တိတ်ဆိတ်ရာသို့ ချဉ်းကပ်လေ့ရှိပါသည်။ ထိုအိုးထိန်းသည် သမီးအားပေးပါချေ”

သိကြားမင်းသည် အိုးထိန်းသည်အိမ်သို့ သွားရောက်၍ ထို အကြောင်းကိုပြောလျှင် အိုးထိန်းသည်သမီးက-

“အရှင်- ထိုသို့ဖြစ်လျှင် ကျွန်တော်မအား ပေးခဲ့ပါ” ဟုပြောသည်။

“ချစ်သမီး-အသင်သည် အဘယ်သို့သော အကျင့်သီလကို ကျင့်သုံး ဆောက်တည်သနည်း”

“အရှင်- ကျွန်တော်မသည် ငါးပါးသီလကို မကျိုးမပေါက် ကျင့်သုံးဆောက်တည်ပါသည်”

“ချစ်သမီး- ငါသည် ဤပစ္စည်းတို့ကို သင့်အတွက်သာ ဆောင်ခဲ့ ပေသည်” ဟူ၍ ပြောဆိုပြီး-

“ဤပစ္စည်းတို့ကို တစ်ပါးသူတို့ မခိုးမယူနိုင်အောင် စီမံပြီးနောက် မိမိ၏ သိကြားမင်းအဖြစ်ကိုသိစေကာ သီလကို မကျိုးမပေါက်အောင် ကျင့်သုံးဆောက်တည်ရန်မှာကြား၍ နတ်ပြည်သို့ ပြန်သွားလေသည်။

အိုးထိန်းသမီးသည် ငါးပါးသီလကို စောင့်ထိန်းလျက် သိကြားမင်း ပေးခဲ့သောဥစ္စာဖြင့် အသက်မွေးလျက် ထိုဘဝမှ စုတေခဲ့ပြီးနောက် အသုရာနတ်ပြည်၌ ဝေပစိတ္တိ အသုရာနတ်မင်းကြီး၏သမီးဖြစ်၍ သိကြား မင်း၏ရန်သူ ဘုံဆောင်ဗိမာန်၌ ဖြစ်လေသည်။ ဗျိုင်းမငယ်ဖြစ်သောဘဝ၊ အိုးထိန်းသည် သမီးဖြစ်သောဘဝတို့မှာ သီလကို လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ဖူးသောကြောင့် အလွန်အဆင်းလှသည်။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသည်။ မည်သူနှင့်မျှမအတူသော ကျက်သရေနှင့် ပြည့်စုံသည်။ ဖခင် ဝေပစိတ္တိ အသုရာနတ်မင်းကြီးက မိမိသမီးအား လာရောက်တောင်းဆိုကြသော အသုရာတို့အား-

“အသင်တို့သည် ငါ့သမီးနှင့် မတန်ချေ” ဟုချည်း ငြင်းပယ် လေသည်။ ထို့နောက် -

“ငါ့သမီးသည် သူနှင့် သင့်လျော်တော်တန်မည့် အရှင်လင်ကို ယူစေ မည်”ဟူ၍ အသုရာ များမတ် စစ်သည်အပေါင်းကို စည်းဝေးစေ၍-

“ချစ်သမီး- သင့်အား သင့်လျော်မည့်အရှင်လင်ကို သမီး စိတ် ကြိုက်ရွေးယူလေလော့”ဆိုပြီးသမီးလက်ထဲသို့ပန်းကုံးထည့်ပေးလိုက်သည်။

ထိုခဏ၌ သိကြားမင်းသည် သုဇာတာ၏ဖြစ်ရာကို ကြည့်ရှု လေရာ ထိုအကြောင်းကို သိ၍-

“ငါသည် ယခုသွား၍ သုဇာတာကို ဆောင်ယူမည်” ဟုကြံ၍ အသုရာအိုကြီးအသွင် ဖန်ဆင်းပြီးလျှင် သွားရောက်၍ ပရိသတ်အစွန်မှာ ရပ်နေသည်။ သုဇာတာသည် ပန်းကုံးကိုကိုင်၍ ထိုထိုဤဤ ကြည့်သည် ရှိသော် အသုရာအိုကြီးကိုမြင်လျှင် ရှေးဘဝက အတူပေါင်းဖော် နေထိုင်ခဲ့ ဖူးသော မေတ္တာအဟုန် အထုံပါခဲ့သောကြောင့် ချစ်ခြင်းမေတ္တာ ဖြစ်ပေါ် လာပြီး-

“ဤသူသည်ပင်လျှင် ငါ၏အရှင် ချစ်လင်ပေတည်း” ဟု အသုရာ အိုကြီး ဦးခေါင်းပေါ်မှာ ပန်းကုံးကို စွပ်လိုက်လေသည်။ အသုရာအပေါင်း တို့က-

“ငါတို့မင်းကြီးသည် ဤမျှသောကာလပတ်လုံး သမီးနှင့် ထိုက် တန်သော ခင်ပွန်းလင်ကိုမရခဲ့။ ယခု ရမည့်ရတော့လည်း မိမိဖခင်ထက် လွန်စွာအသက်ကြီးသော ဤအသုရာအိုကြီးကို ရခဲ့လေပြီ။ သမီးကညာ လှကလျာနှင့် လွန်စွာလိုက်ဖက်လှချေတကား” ဟု ပြက်ရယ်သမှုပြုကာ ရှောင်ထွက်သွားကြလေသည်။

သိကြားမင်းသည် သုဇာတာကို လက်ဆွဲလျက် “ငါသည် တာဝတိံသာ နတ်ပြည်ကိုအစိုးရသော သိကြားမင်းပေတည်း” ဟု ကြုံးဝါး ကြွေးကြော်လျက် ကောင်းကင်သို့တက်သွားသည်။ အသုရာတို့က “သိကြားအိုသည် ငါတို့ကို လှည့်ပတ်သွားလေသည်” ဟု အမျက်ထွက်ပြီး ဖမ်းရန် အမိလိုက်ကြသည်။ လမ်းခုလတ်တွင် မာတလိက ဝေဇယန္တာ နတ်ရထားဖြင့် အသင့်စောင့်ကြိုနေသည်နှင့် သိကြားမင်းသည် သုဇာတာ ကို ဝေဇယန္တာ နတ်ရထားပေါ်တင်၍ တာဝတိံသာနတ်ပြည်သို့ ရှေးရှု သွားလေသည်။

ဝေဇယန္တာ နတ်ရထား လက်ပံတောကို ဖြတ်မောင်းစဉ် ရထားသံ ကြား၍ ဂဠုန်ငှက်ငယ်တို့ အော်မြည်ကြသည်။ ထိုအသံကိုကြား၍ သိကြားမင်းက-

“အမောင် မာတလိ- အဘယ်သံနည်း” မေးသည်။

“အရှင် သိကြားမင်း- ဂဠုန်ငှက်ငယ်တို့ အသံပါတည်း”

“အဘယ်ကြောင့် အော်မြည်ကြသနည်း”

“အရှင်မင်းမြတ်၏ ရထားသံကိုကြားသဖြင့် သေအံ့သည်မှ ကြောက်သောကြောင့် အော်မြည်ကြပါသည်”

“အမောင် မာတလိ- ငါ့တစ်ယောက်အတွက်နှင့် ဤမျှသော သတ္တဝါအပေါင်းကို မပျက်စီးစေလင့် ရထားကိုဆုတ်နစ်စေလော့” မိန့်တော်မူလျှင် မာတလိသည် ရထားကို နောက်သို့ပြန်လည် ဆုတ်နစ် စေသည်။ ထိုသို့ ရထား ပြန်လည်ဆုတ်နစ်လာသည်ကို အသုရာတို့ မြင်ကြလျှင်-

“အချင်းတို့- သိကြားအိုသည် အသုရာပြည်မှ အားကုန်ထွက်ပြေး သည်ဖြစ်ပါလျက် ယခုတဖန်ရထားကို ပြန်လှည့်လာစေသည်မှာ မချွတ် ဧကန် ထိုသိကြားအိုသည် စစ်ကူတို့ကို ရခဲသည်ဖြစ်လေရာသည်” ဟု ပြောဆိုကာ ကြောက်ရွံ့သောကြောင့် အသုရာပြည်တွင်းသို့ဝင်ကာ ဦးခေါင်းကိုမော်၍မျှ မကြည့်ဝံ့အောင် ရှိကြလေသည်။

|ဤ၌မှတ်ဖွယ်။ ။ အသုရာနှင့် ပတ်သက်၍

၁။ နတ်အသုရာ၊

၂။ ပြိတ္တာအသုရာ၊

၃။ ဝိနိပါတိကအသုရာ-ဟူ၍ ရှိရာ

၁။ နတ်အသုရာဟူသည်။ ။ ယခုဇာတ်လမ်းပါ တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ရန်သူဖြစ်သော နတ်တို့ကို ဆိုလို သည်။ သုရာသဒ္ဒါကား တာဝတိံသာနတ်ကို ဟောသည်။ အသဒ္ဒါကား ဆန့်ကျင်ဘက်ကို ဟောသည်။ ထို့ကြောင့် အသုရာ- တာဝတိံသာနတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ဟု ဤ၌ဆိုလိုသည်။

၂။ ပြိတ္တာအသုရာဟူသည်။ ။ ကာမဂုဏ်ဖြင့် မြူးထူးပျော်ပါးမှု လုံးဝမရှိသော အသုရကာယ်ဆိုအပ်သည့် ပြိတ္တာအကြီးစား ကို ဆိုလိုသည်။ ဤ၌ အ-သဒ္ဒါကားမရှိခြင်း အနက်ကို ဟောသည်။ ပျော်ပါးမှု လုံးဝမရှိဟု ဆိုလိုသည်။

၃။ ဝိနိပါတိကအသုရာဟူသည်။ ။ ကုသိုလ်ကံနည်းပါး
မှုကြောင့် ကိုယ်ခန္ဓာ ဖရိုဖရဲဖြင့် ပျက်စီးပြီး ဖြစ်လာရသော
ဘုန်းကံနည်းပါးသည့် နတ်အသေးစား၊ အညံ့စားကလေးများ
ကို ဆိုလိုသည်။ ယခုခေါ်အခေါ်- တစ္ဆေ၊ သရဲ စသည်
တည်း။

သိကြားမင်းသည် ဝေပစိတ္တိ အသုရာနတ်မင်းကြီး၏ သမီးတော်
သုဇာတာကို တာဝတိံသာနတ်ပြည်သို့ ဆောင်ယူခဲ့ပြီး နှစ်ကုဋေငါးသန်း
ကုန်သော နတ်သမီးတို့၏ အကြီးအမှူးအရာ၌ ထားလေသည်။ သုဇာတာ
သည် သိကြားမင်းထံမှာ-

“အရှင်မင်းကြီး- ကျွန်တော်မျိုးမအား ဤတာဝတိံသာနတ်ပြည်မှာ
မိဘဆွေမျိုး တစ်ဦးတလေမျှမရှိပါ။ အရှင်မင်းမြတ် ကြွသွားတော်မူရာသို့
ကျွန်တော်မျိုးမကိုပါခေါ်ခေါ်၍ သွားစေလိုပါသည်။ ကျွန်တော်မျိုးမ
တစ်ဦးတည်း မထားရစ်ခဲ့ပါနှင့်” ဟု အခွင့်အရေးတောင်းဆိုသည်။
သိကြားမင်းကြီးက “ကောင်းပြီ” ဝန်ခံ၍ သွားလေရာရာ သုဇာတာကို
ခေါ်သွားလေသည်။

ထိုအခါမှစ၍ အသုရာပြည်ဝယ် သခွတ်ပန်းပွင့်သည်ရှိသော်
အသုရာတို့က “ဤနေရာကား ငါတို့နေရာမဟုတ်၊ ငါတို့နေရာကား
မြင်းမိုရ်တောင်ထိပ်မှာရှိသည်။ ပင်လယ်ကသစ်ပွင့်သည်။ ငါတို့နေရာသို့
သွားကုန်အံ့” ဆို၍ စစ်တိုက်ခြင်းငှာ တာဝတိံသာနတ်ပြည်သို့ တက်ကြ
သည်။ သိကြားမင်းသည် ထိုစစ်ကိုခုခံရန် အစောင့်အရှောက်အဖြစ်
အောက်သမုဒ္ဒရာမှာ နဂါး၊ ထိုမှ တစ်ဆင့်မှာ ဂဠုန်၊ ထိုမှတစ်ဆင့်မှာ
ကုမ္ဘဏ်၊ ထိုမှတစ်ဆင့်မှာ ရက္ခိသ်၊ ထိုမှတစ်ဆင့်မှာ စတုမဟာရာဇ်
နတ်တို့ကို အစောင့်အရှောက်အဖြစ် စီမံထားသည်။ အလုံးစုံတို့၏အထက်
တာဝတိံသာနတ်ပြည် တံခါးဝမှာ ဝရဇိန်လက်နက်စွဲကိုင်သော သိကြား
မင်းရုပ်ကို ထားလေသည်။ အသုရာတို့သည် နဂါးစသော အစောင့်တို့ကို
အောင်နိုင်၍ လာသော်ငြားလည်း သိကြားမင်းအရုပ်ကို မြင်လျှင်
“သိကြားမင်း ထွက်လာချေပြီ” ထင်မှတ်၍ ပြေးကြသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

မဟာလိမင်းသား-

ဤဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် မာဃလူလင်သည် မမေ့မလျော့သော အကျင့်ကို ကျင့်သုံးဆောက်တည်ခဲ့သည်။ ထိုသို့ မမေ့မလျော့သော ကြောင့် ဤသို့သော အစိုးရခြင်း၊ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းသို့ရောက်၍ စတုမဟာရာဇ် တာဝတိံသာနတ်ပြည် နှစ်ထပ်ကို အစိုးရသော သိကြားမင်း ဖြစ်ရလေသည်။

မဟာလိမင်းသား-

ဤမမေ့မလျော့ခြင်းမည်သည်ကား-ဘုရားစသော သူတော် ကောင်းတို့သည် ကောင်းစွာချီးမွမ်းကြသည်။ မမေ့မလျော့ခြင်းကို အမှီ ပြု၍ အလုံးစုံသော လောကီလောကုတ္တာရာ နှစ်ဖြာသော အကျိုးထူး တရားကို ခံစားရမည်မှာ မုချသာတည်း-ဟု မိန့်တော်မူ၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

အပ္ပမာဒေန မဃဝါ၊

ဒေဝါနံ သေဌတံ ဂတော။

အပ္ပမာဒံ ပသံသန္တိ၊

ပမာဒေါ ဂရဟိတော သဒါ။ ။

[မြန်မာပြန်။ ။ မမေ့မလျော့သောကြောင့် သိကြားမင်းသည် နတ်တို့ ထက်မြတ်သည်၏အဖြစ်သို့ ရောက်ရသည်။ မမေ့ မလျော့ခြင်းကို ဘုရားစသော သူတော်ကောင်းတို့ ချီးမွမ်း ကြသည်။ မေ့လျော့ခြင်းကိုကား အခါခပ်သိမ်း ကဲ့ရဲ့ ရှုတ်ချအပ်ပေသည်။]

ဤဓမ္မဒေသနာတော်၏အဆုံးမှာ မဟာလိမင်းသည် လိစ္ဆဝီ မင်းသားသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ ကြွင်းသော သူတို့ သည်လည်း သောတာပန်စသည် ဖြစ်ကြရလေသည်။

မာဃသိကြားမင်းဝတ္ထုပြီး၏။



(၈) မထင်ရှားသော ရဟန်း ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ “အပ္ပမာဒရတော ဘိက္ခု” အစရှိသော မေဃဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

မထင်ရှားသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားသခင် အထံတော်မှ အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို သင်ယူခဲ့ပြီး တောအုပ်တွင်းသို့ဝင်ကာ လုံ့လကြိုးကုတ်၍ အားထုတ်လေသည်။ သို့သော် အရဟတ္တဖိုလ်သို့ရောက်ခြင်းငှာ မစွမ်းနိုင်သဖြင့် “မြတ်စွာဘုရားသခင်ထံတော်မှာ တစ်ဖန် ကမ္မဋ္ဌာန်းကို သင်ဦးအံ့” ကြံ၍ တောအုပ်မှ ထွက်ကာ မြတ်စွာဘုရားသခင်ထံသို့လာခဲ့သည်။ လမ်းခုလတ်တွင် တောမီးကြီး ကြီးစွာတောက်လောင်နေသည်ကိုမြင်၍ မြက်သစ်ပင် မပေါက်ရောက်သော တောင်ထိပ်တစ်ခုပေါ်သို့ အမြန်တက်၍ထိုင်နေပြီး တောက်လောင်နေသော တောမီးကြီးကိုကြည့်၍ ‘နိမိတ်အာရုံ ယူလေသည်။

“ဤတောမီးကြီးသည် ကြီးကြီးငယ်ငယ်သော ထင်းလောင်စာ မှန်သမျှကို ထောင်းထောင်းညက်ကြေစွဲလောင်လေသကဲ့သို့ ထို့အတူ အရိယာမဂ် တည်းဟူသောမီးသည် ကြီးကြီးငယ်ငယ် အသွယ်သွယ်သော

သံယောဇဉ်တို့ကို လောင်ကျွမ်းစေသဖြင့် သွားအပ်သည်ဖြစ်ပေလိမ့်မည်”
ဟု အာရုံယူမိသည်။

ထိုအဖြစ်ကို မြတ်စွာဘုရားသခင်သည် ဂန္ဓကုဋိတိုက်တော်
တွင်းမှာ သီတင်းသုံးနေလျက်က သိတော်မူ၍ -

“ချစ်သားရဟန်း-ဤတောမီးသည် ကြီးကြီးငယ်ငယ် မီးစာဖြစ်
ကောင်းသော လောင်စာထင်းတို့ကို ထောင်းထောင်းကြေကြေ စွဲလောင်
လေဘိသကဲ့သို့ ထိုအတူ သတ္တဝါတို့၏ အတွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်ဆဲ
ဖြစ်လတ္တံ့ကုန်သော သံယောဇဉ်ကြီးကြီးငယ်ငယ်ကို ဉာဏ်ပညာတည်း
ဟူသော မီးဖြင့်လောင်ကျွမ်းစေ၍ တစ်ဖန်ဖြစ်ခြင်းငှာ မထိုက်အောင်
ပြုအပ်ပေသည်” မိန့်တော်မူပြီး ရောင်ခြည်တော်ကိုလွှတ်၍ ထိုရဟန်း၏
ရှေ့မှောက်မှာကဲ့သို့ ထင်စေလျက် အောက်ပါဓမ္မဒေသနာတော်ကို
ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

အပ္ပမာဒရတော ဘိက္ခု၊

ပမာဒေ ဘယဒဿိဝါ။

သံယောဇနံ အဏုံထူလံ၊

သူဟံ အဂ္ဂိဝ ဂစ္ဆတိ။ ။

[မြန်မာပြန်။ ။မမေ့မလျော့ခြင်း၌ ဓမ္မလျော်ကာ မေ့လျော့ခြင်း၌
ဘေးဟုရှုလေ့ရှိသော ရဟန်းသည် ကြီးကြီးငယ်ငယ်
သံယောဇဉ်အသွယ်သွယ်ကို အလျှံကြီးသော မီးကဲ့သို့
လောင်ကျွမ်းစေလျက် နိဗ္ဗာန်သို့ သွားလေသည်။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ ထိုင်လျက်ပင် သံယောဇဉ် တို့ကို
ကုန်ခန်းလောင်ကျွမ်းစေ၍ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့
ရောက်လေသည်။ ထို့နောက် ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား
သခင်ထံ လာလတ်၍ ရိုသေစွာရှိခိုးပြီး ကြွသွားလေသည်။

မထင်ရှားသောရဟန်း ဝတ္ထုပြီး၏။



(၉) နိဂုံးရွာနေ တိဿမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် နိဂုံးရွာနေ တိဿမထေရ်ကို အကြောင်း ပြု၍ “အပ္ပမာဒ ရတော ဘိက္ခု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှ မနီးမဝေးသောအရပ်မှာ နိဂုံးရွာကြီးတစ်ရွာ ရှိသည်။ ထိုရွာသား တိဿမည်သော အမျိုးသားတစ်ဦးသည် မြတ်စွာ ဘုရားသာသနာတော်၌ ရဟန်းပြုပြီး ထိုရွာ၌ပင် နေလေ့ရှိသောကြောင့် “နိဂမဝါသီ တိဿ” ဟု အမည်ရှိလေသည်။ ထိုရဟန်းသည် “အလို နည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ ဆိတ်ငြိမ်ရာမှာ ပျော်မွေ့လေ့ရှိခြင်း၊ လုံ့လ ဝီရိယရှိခြင်း” ဟူသော ဂုဏ်အထူးဖြင့် ထင်ရှားကျော်စောသည်။ ထို နိဂုံးရွာ၌သာ အမြဲဆွမ်းခံလေ့ရှိသည်။ အနာထပိဏ်သူဌေး၊ ပသေနဒီ ကောသလမင်းတို့ အလှူအတန်းများ ကြီးကျယ်စွာ ပြုလုပ်သော်လည်း ကြွတော်မမူချေ။ ထိုကို အခြားသောရဟန်းတို့က-

“နိဂမဝါသီတိဿမထေရ်ကား မိမိဇာတိရွာရှိ ဆွေမျိုးတို့နှင့် အလွန်ပင် ရောနှောဆက်ဆံသည်။ အနာထပိဏ်သူဌေး ကောသလ မင်းကြီးတို့ အလှူကြီးပေးသော်မှ မကြွမလာချေ” ဟူသော စကားကို ဖြစ်စေကာ မြတ်စွာဘုရားသခင်အား လျှောက်ကြားကြသည်။

မြတ်စွာဘုရားသခင်သည် ထိုနိဂမဝါသီတိဿမထေရ်ကို ခေါ်စေ၍-

“ချစ်သား ရဟန်း-သင်သည် ထိုသို့သောအမှုကို ပြုဘိသည်၊ မှန်လေသလော” ဟု မေးတော်မူရာ-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်သည် ဆွေမျိုးရွာမှာ နေသော်လည်း ဆွေမျိုးတို့နှင့် ရောနှောဆက်ဆံခြင်း မရှိပါ။ ဆွေမျိုးတို့ကို အမှီပြု၍ ကောင်းကောင်းဆိုးဆိုးသောဆွမ်းကို မျှတရုံမျှသာခံယူပါသည်။ ဤရွာမှာပင်လျှင် မျှတရုံဆွမ်းကို ရနေပြီဖြစ်သဖြင့် အခြားနေရာတို့ကို မသွားခြင်းဖြစ်ပါသည်ဘုရား” လျှောက်ထားလေသော် မြတ်စွာဘုရားသခင်သည် ပကတိသောအနေဖြင့် ထိုရဟန်း၏ အဇ္ဈာသယကို သိတော်မူပြီးဖြစ်၍-

“ချစ်သားရဟန်း ကောင်းပေသည်။ ကောင်းလှပေသည်” ဟု ကောင်း ချီးပေးတော်မူပြီးလျှင် ဆက်လက်၍-

“ချစ်သားရဟန်း-သင်သည် ငါ့ကဲ့သို့သော ဆရာကောင်း ဆရာမြတ်ကို ဆည်းကပ်မှီဝဲရသဖြင့် အလိုနည်းသဖြင့် ရောင့်ရဲလွယ်သော အဖြစ်ကား စင်စစ်အံ့ဩဖွယ်မရှိလှသေးပါ။ ဤအလိုနည်းခြင်း မည်သည်ကား ငါဘုရား၏ အဆက်အနွယ်ပင် ဖြစ်ချေသည်” ဟု မိန့်တော်မူလျှင် ရဟန်းတို့ တောင်းပန်အပ်သောကြောင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ်

ကျေးမင်းဇာတ်တော်

ချစ်သားရဟန်းတို့-

ရှေးလွန်လေပြီးသောအခါက ဟိမဝန္တာတောတွင်း ဂင်္ဂါမြစ်ကမ်းနားရှိ ရေသဖန်းပင်ကြီးတစ်ပင်မှာ အထောင်မက များစွာသော ကျေးသားတို့နေကြသည်။ ရေသဖန်းသီးများကုန်လျှင် ကျေးသား အသီး

သီးတို့ တခြားသို့ ပျံသွားကြကုန်သော်လည်း ကျေးမင်းတစ်ကောင်ကား ဤရေသဖန်းပင်မှာသာ နေရစ်သည်။ အသီးမရှိသော် အညွန့်၊ အရွက်၊ အခေါက်တို့ကိုစား၍ ဂင်္ဂါမြစ်ရေကိုသောက်ပြီး အလိုနည်းစွာ ရောင့်ရဲလွယ်စွာဖြင့်နေသည်။ ထိုကျေးမင်း၏ အလိုနည်းသော ရောင့်ရဲလွယ် သော ဂုဏ်ကျေးဇူးကြောင့် သိကြားမင်းနေရာ ဘုံဗိမာန် တုန်လှုပ်လေသည်။ သိကြားမင်းဆင်ခြင်ကြည့်သော် ထိုအကြောင်းကိုမြင်၍ ကျေးမင်းကို စမ်းသပ်လိုသဖြင့် မိမိအာနုဘော်ဖြင့် ရေသဖန်းပင်ကို သွေ့ခြောက်စေသည်။

တစ်ဖန် ရေသဖန်းငုတ်ကို ဖြစ်စေသည်။ ထိုမှ ဤမှသော အပေါက်အပေါက်တို့ကိုလည်း ဖြစ်စေသည်။ အပေါက်တို့သည် လေတိုက်ခတ်လျှင် လက်ဖြင့်ခေါက်သော အသံကဲ့သို့ဖြစ်စေသည်။ ထိုအပေါက်တို့မှ သစ်သားအမှုန့် ထွက်ကျလာသည်။ ကျေးမင်းသည် ထိုသစ်သားအမှုန့်တို့ကိုပင်စား၍ ဂင်္ဂါမြစ်ရေကိုသောက်ပြီး လေပူနေပူတံလျှပ်ကိုမှအမှုမထားဘဲ ရေသဖန်းပင် ငုတ်ထက်မှာသာနေသည်။

သိကြားမင်းသည် ထိုကျေးမင်း၏ လွန်ကဲသော အလိုနည်းသော အဖြစ်ကိုသိ၍ ဟင်္သာမင်းအသွင်ဖန်ဆင်း၍ ရေသဖန်းပင်ငုတ်၏အနီး သစ်ပင်ရိပ်တစ်ခုမှာ နားနေ၍ ကျေးမင်းနှင့်စကားဆိုသည်။

“အသင်ကျေးမင်း-ရဂုံမြိုင်ဖျား တောတောင်ကြားမှာ အခက်အလက် အရွက်အပွင့်အသီးတို့နှင့် စိမ်းလန်းဝေဆာသောသစ်ပင်တို့ ရှိပါလျက် အသင်ကျေးမင်းသည် အငုတ်မျှသာကျန်တော့သော ဤရေသဖန်းပင်မှာ အဘယ်ကြောင့် နေလေဘိသနည်း”ဟု မေးအပ်သည်ဖြစ်၍ ကျေးမင်းက “မိမိ၏အလိုနည်းသောအဖြစ်ကို ပြဆိုလျက် အသက် မရှိသော သက်မဲ့သစ်ပင်ပင် ဖြစ်စေကာမူ အကျိုးပြုခဲ့ဖူးသဖြင့် အဆွေခင်ပွန်းမည်ကြောင်း၊ ဤသို့ အဆွေခင်ပွန်း၏ ဂုဏ်ကျေးဇူးကို အထူးသိမြင်၍ မပစ်ပယ်ထိုက်ရကား ဤရေသဖန်းပင် ငုတ်မှာသာနေရခြင်း ဖြစ်ကြောင်း” စသဖြင့် ကျေးဇူးရှိဖူးသူ အဆွေခင်ပွန်း၏ ဂုဏ်တို့ကို များစွာပြောဆိုလေသည်။

ထိုအခါသိကြားမင်းသည် ကျေးမင်းအား ဆုပေးသောအနေဖြင့် ရေသဖန်းပင်ကို အညွန့်အတက် ခက်လက်ဝေဆာ သီးပွင့်များစွာသော ရေသဖန်းပင်ကြီးအဖြစ် ဖန်ဆင်းပေးပြီး မိမိနေရာ တာဝတိံသာနတ်ပြည် သို့ ပြန်သွားလေသည်။

“ချစ်သားရဟန်းတို့-

ထိုစဉ်ကာလက သိကြားမင်းသည် ယခုအခါ ညီတော်အာနန္ဒာ ဖြစ်လာခဲ့ပေသည်။ ထိုစဉ်ကာလက အလိုနည်းသည်ဖြစ်၍ အဆွေ ခင်ပွန်း၏ ဂုဏ်ကျေးဇူးကို အထူးသိတတ်သော ကျေးမင်းကား ငါဘုရား ဖြစ်တော်မူလာပေသည်” ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီးလျှင်-

“ချစ်သား ရဟန်းတို့-

ဤသို့လျှင် အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်းမည်သည် ငါ ဘုရား၏ အဆက်အနွယ်ပင်ဖြစ်လေသည်။ ချစ်သားရဟန်းတို့၊ ရဟန်း မည်သည်ကား နိဂမဝါသီတိဿမထေရ်ကဲ့သို့ အလိုနည်းခြင်း၊ ရောင့်ရဲ လွယ်ခြင်း ဖြစ်သင့်ပေရာသည်။ ဤသို့သဘောရှိသော ရဟန်းများသည် သမထ၊ ဝိပဿနာတရားတို့မှလည်းကောင်း၊ မဂ်ဖိုလ်တို့မှလည်းကောင်း မဆုတ်ယုတ်လေ။ စင်စစ်သော်ကား ဘုရားစသော သူတော်ကောင်းတို့ စံလွန်ရာအမှန် ပြည်နိဗ္ဗာန်၏အနီး၌သာ ဖြစ်ပေသည်” မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

အပ္ပမာဒရတော ဘိက္ခု၊

ပမာဒေ ဘယဒဿိဝါ။

အဘဗ္ဗော ပရိဟာနာယ၊

နိဗ္ဗာနဿေဝ သန္တိကေ။ ။

[မြန်မာပြန်။

။မမေ့မလျော့ခြင်း၌ ဓမ္မလျော်ကာ မေ့လျော့ခြင်း၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် မဂ်ဖိုလ်တို့မှ ဆုတ် ယုတ်ခြင်းငှာ မထိုက်၊ နိဗ္ဗာန်အနီး၌သာ တည်ရှိပေသည်။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ နိဂမဝါသီတိဿ မထေရ်သည် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ များစွာကုန်သော သူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြရလေသည်။

နိဂုံးရွာနေ တိဿမထေရ် ဝတ္ထုပြီး၏။



၂။ အပ္ပမာဒဝဂ်

အပ္ပမာဒ	=	မမေ့မလျော့ခြင်းတရား
ဝဂ်	=	အစုငယ် (ဝါ)အခန်း
အပ္ပမာဝဂ်	=	မမေ့မလျော့ခြင်းတရားစုတို့ကို ပြဆိုသောအခန်း

- ❖ မေ့လျော့ခြင်း၌ ရရှိနိုင်သော အပြစ်။
- ❖ မမေ့မလျော့ခြင်း၌ ရရှိနိုင်သော အကျိုး။
- ❖ လူမိုက်သည် ကောင်းမှု၌ မေ့လျော့၍ ဆင်းရဲဒုက္ခရောက်ပုံ။
- ❖ ပညာရှိသည် ကောင်းမှု၌ မမေ့မလျော့သဖြင့် ချမ်းသာကြီးပွားပုံ
တရားစုတို့ကို ပြဆိုရာ နှစ်ခုမြောက်သော အပ္ပမာဒဝဂ်
ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

အပ္ပမာဝဂ် ပြီး၏။



၃။ စိတ္တဝရ်

၁။ အရှင်မေဃိယ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် စာလိယတောင်၌ သီတင်းသုံးတော်
မူစဉ် အရှင်မေဃိယမထေရ်ကို အကြောင်းပြု၍ “ဖန္ဒနံ စပလံ စိတ္တံ”
အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရားသခင်၏ ပထမ
ဗောဓိဟု ဆိုအပ်သော ဝါတော်နှစ်ဆယ်ကာလအတွင်း၌ ဘုရားရှင်၏
အလုပ်အကျွေး ရဟန်းတစ်ပါးအဖြစ် တည်ရှိခဲ့ဖူးသည်။

[မှတ်ဖွယ်။ ။ ပထမဗောဓိဟု ဆိုအပ်သော မြတ်စွာဘုရား သခင်၏
ဝါတော်နှစ်ဆယ်ကာလအတွင်း၌ အမြဲတမ်းအလုပ်
အကျွေးဟူ၍ မရှိသေးပေ။ အောက်ပါရဟန်းတို့က
အလျဉ်းသင့်သလို လုပ်ကျွေးပြုစုကြသည်။

- ၁။ အရှင်နာဂသမာလ မထေရ်
- ၂။ အရှင်နာဂိတမထေရ်
- ၃။ အရှင်ဥပဝါန မထေရ်
- ၄။ အရှင် သုနက္ခတ္တရဟန်း
- ၅။ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒရဟန်း

၆။ အရှင်သာဂတမထေရ်

၇။ အရှင်ရာဇမထေရ်

၈။ အရှင်မေဃိယမထေရ်

ဤမထေရ်တို့က အလျဉ်းသင့်သလို ပြုစုလုပ်ကျွေး
ကြသည်။

မြတ်စွာဘုရားသခင် သက်တော် (၅၅)နှစ်မှစ၍ ပရိနိဗ္ဗာန်
စံဝင်တော်မူသည့်တိုင်အောင် အရှင်အာနန္ဒာက အမြဲတမ်း
အလုပ်အကျွေးအဖြစ် ပြုစုလုပ်ကျွေးလေသည်။

ဖော်ပြပါ စာလိယတောင်၌ သီတင်းသုံးတော်မူစဉ် အလုပ်
အကျွေးရဟန်းမှာ အရှင်မေဃိယမထေရ်ဖြစ်သည်။ ထိုအရှင်မေဃိယ
မထေရ်သည် တစ်နေ့မှာ မြတ်စွာဘုရားသခင်ထံတော်သို့ ချဉ်းကပ်၍
ဇန္တုဂါမရွာသို့ ဆွမ်းခံသွားမည်လျှောက်ထားခဲ့ကာ ဆွမ်းခံလှည့်လည်
ပြီးနောက် ကိမိကာလာယန မည်သော မြစ်ကမ်းပါးမှာ ဆွမ်းဘုဉ်း
ပေးသည်။ ထို့နောက် အညောင်းအညာ ပြေလှည့်လည်သွားလာရာ
သာယာသော သရက်တောကိုတွေ့မြင်၍-

“ဤသရက်တောကား နှလုံးမွေ့လျော်ဖွယ်ရှိသည်။ ဤ သရက်
တောမှာ ရဟန်းတရားအားထုတ်ရလျှင် ကောင်းပေမည်။ အကယ်၍
ငါ့အား မြတ်စွာဘုရားသခင်သည် အနူးအညွတ်ခွင့်လွှတ်ပါမူ ဤ
သရက်တောသို့လာ၍ ကမ္မဋ္ဌာန်းအားထုတ်မည်”ဟု အကြံဖြစ်လေသည်။

ထိုသို့အကြံဖြစ်ပြီးနောက် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်၍
ထိုသရက်တောမှာ တရားအားထုတ်လိုပါကြောင်း ခွင့်တောင်းလျှောက်
ထားသည်ရှိသော် မြတ်စွာဘုရားသခင်က-

“ချစ်သား မေဃိယ-ငါ့အား ပြုစုလုပ်ကျွေးမည့် ရဟန်းရောက်ရုံမျှ
စောင့် ပါဦး” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- အရှင်တော်မြတ်
ဘုရားအား တစ်စုံတစ်ခုသော မက်ကိစ္စကို ပြုဖွယ်မရှိတော့ပါ။ ပြုအပ်
ပြီးသော မက်ကိစ္စကို အဖန်တလဲလဲ လေ့ကျက်ပွားများရန် မလိုတော့ပါ။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မှာကား မဂ်ဟူသော ပြုဖွယ်ကိစ္စရှိပါသေးသည်။ ရှင်တော်မြတ်ဘုရားခွင့်ပေးသနားပါလျှင် သရက်တောသို့သွား၍ တပည့်တော် ကမ္မဋ္ဌာန်းတရား အားထုတ်လိုပါသည်ဘုရား”

“ချစ်သား မေယိယ - ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လိုသော သင်ချစ်သားအား ငါဘုရားသည် အသို့လျှင် ဟန့်တားရပါမည်နည်း။ သွားသင့်၊ မသွားသင့်ကို သင်ချစ်သားသာ သိစေပါလော့”

ယင်းသို့ မိန့်တော်မူသဖြင့် အရှင်မေယိယသည် သရက်တောသို့ သွား ရောက်၍ သစ်ပင်ရင်းတစ်ခုမှာ ထိုင်၍ တရားအားထုတ်လေသည်။ ထိုသို့ တရားအားထုတ်သော အရှင်မေယိယအား

၁။ ကာမဂုဏ်ကြံတွေးသော ကာမဝိတက်

၂။ သတ္တဝါတို့ကို သေကျေပျက်စီးစေလိုသော ဗျာပါဒဝိတက်

၃။ သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသော ဝိဟိံသာဝိတက်

ဤသုံးပါးသော ဝိတက်တို့သည် နှိပ်စက်လွှမ်းမိုးကြသည်။

ထိုအခါ အရှင်မေယိယမထေရ်က“ဪ . . . အံ့ဩဖွယ်ရှိပေစွတကား၊ သဒ္ဓါတရား ရှိပြီးသူဖြစ်၍ အိမ်ရာထောင်သော လူ့ဘောင်မှ ထွက်၍ ရဟန်းပြုလာသူဖြစ်ပါလျက် ဤအကုသိုလ်ဝိတက်တို့သည် ထက်ကြပ်မကွာ စိုက်စိုက်လိုက်ပါလေဘိသည်” ဟူ၍ စဉ်းစားမိပြီး ကမ္မဋ္ဌာန်းတရားကိုအား မထုတ်နိုင်တော့ဘဲ မြတ်စွာဘုရားသခင်ထံသို့ ပြန်လာပြီး ရှိခိုးကာနေလေသည်။ မြတ်စွာဘုရားသခင်က -

“ချစ်သားမေယိယ - သင့်အပြုအမူကား ဝန်လေးလှပေစွ၊ ငါဘုရားက ဆိုင်းငံ့ရန် တောင်းပန်လျက်နှင့် ငါ့ဘုရားကို မငဲ့ကွက်၊ ငါတစ်ပါးတည်း စွန့်ပစ်သွားသောသင်သည် ဤသို့ စိတ်အလိုသို့လိုက်ပါသူ မဖြစ်ထိုက်ချေ။ စိတ်တို့မည်သည် လျင်သောဖြစ်ခြင်း၊ လျင်သောချုပ်ခြင်း ရှိပေသည်။ ထိုသို့ သဘောရှိသော စိတ်ကို သူ့သဘောအတိုင်း မဖြစ်စေဘဲ မိမိအလိုသို့ပါအောင် ပြုထိုက်လှပေသည်”ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

၁။ ဖန္တနံ စပလံ စိတ္တံ၊
ဒူရက္ခံ ဒုန္နဝါရယံ။
ဥဇ္ဇံ ကရောတိ မေဓာဝီ၊
ဥသုကာရောဝ ကေဇနံ။ ။

[မြန်မာပြန်။ ။ စိတ်သည် (ကာမဂုဏ်အာရုံတို့၌) တုန်လှုပ်တတ်သည်။
အာရုံတစ်ခုတည်း၌ မတည်ငြိမ်၊ လျှပ်ပေါ်တတ်သည်။
စောင့်ထိန်းနိုင်ရန် ခဲယဉ်းသည်။ ကာမဂုဏ်အာရုံသို့
မသွားအောင် တားမြစ်နိုင်ခဲ့သည်။ မြား သမားသည်
မြားကို ဖြောင့်အောင်ပြုလုပ်သကဲ့သို့ ပညာရှိသည်
စိတ်ကို ဖြောင့်အောင် ပြုလုပ်ရပေသည်။]

၂။ ဝါရီဇောဝ ထလေ ခိတ္တော၊
ဩကမောကတ ဥဗ္ဘတော။
ပရိပ္ပန္နတိဒံ စိတ္တံ၊
မာရဓေယျံ ပဟာတဝေ။ ။

[မြန်မာပြန်။ ။ ရေ၌ဖြစ်သော ငါးသည် ရေတည်းဟူသော တည်ရာမှ
ထုတ်၍ ကုန်ပေါ်၌တင်ထားသည်ရှိသော် ဆွေ့ဆွေ့ခုန်
တုန်လှုပ်ဘိသကဲ့သို့ မာရ်မင်းသည် ထားအပ်သော
ကိလေသာဝဋ်ကို ပယ်ခြင်းငှာ ဤစိတ်သည် ကာမဂုဏ်
တည်ရာရေအလျဉ်မှထုတ်၍ ဘာဝနာတည်းဟူသော
ကုန်းပေါ်၌ တင်ထားသည်ရှိသော် အဖန်ဖန် တုန်လှုပ်
လေသည်။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ အရှင်မေဃိယမထေရ်သည်
သောတာပတ္တိဖိုလ်၌ တည်လေသည်။ များစွာသောသူတို့သည်လည်း
သောတာပန်စသည်တို့ ဖြစ်ကြရလေသည်။

အရှင်မေဃိယမထေရ် ဝတ္ထုပြီး၏။



(၂) မထင်ရှားသော ရဟန်းတစ်ပါး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်၌ အမျိုးအမည်အားဖြင့် မထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ “ဒုန္နိဂ္ဂဟဿ လဟုနော” အစရှိသော ဓမ္မဒေသနာ တော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကောသလမင်းကြီး၏ နိုင်ငံတော်အတွင်း တောင်ခြေရင်းတစ်ခု မှာ မာတိကာမည်သော ရွာတစ်ရွာရှိသည်။ လူနေအိမ်ခြေတို့ဖြင့် အထူး စည်ကားလှပေသည်။ ထိုစဉ်အခါ တစ်နေ့သောအခါမှာ ရဟန်းတော် (၆၀)တို့သည် မြတ်စွာဘုရားသခင်ထံတော်မှ အရဟတ္တဖိုလ်တိုင်အောင် ဆောင်နိုင်စွမ်းသော ကမ္မဋ္ဌာန်းကို သင်ယူခဲ့ကြပြီး မာတိကာရွာတွင်းသို့ ဆွမ်းခံဝင်ခဲ့ကြသည်။

မာတိကာ ရွာရှင်သူကြီးသည် မာတိကာအမည်ရှိသည်။ ထိုရွာသူ ကြီး၏အမိသည် မာတိကာမာတာအမည်ရှိသည်။ ထိုဒါယိကာမကြီးသည် ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူသော ရဟန်းတော်တို့ကိုမြင်၍ အိမ်ပေါ် သို့ပင့်ဖိတ် သီတင်းသုံးစေပြီး ဆွမ်းလုပ်ကျွေးပြုစုသည်။ ရဟန်းတော်များ ဆွမ်းဘုဉ်းပေးပြီးသော် မာတိကာမာတာက-

“အရှင်မြတ်တို့-ဘယ်အရပ်ဒေသသို့ ကြွတော်မူကြပါမည်နည်း ဘုရား” ဟု မေးလျှောက်သည်။

“ဒါယိကာမကြီး-ငါတို့သည် သင့်လျော်လျှောက်ပတ်မဲ့ည့် အရပ်
ဌာနကို လိုက်လံကြည့်ရှုကြပေသည်”

“အရှင်ကောင်းအရှင်မြတ်တို့သည် ဤရပ်ဌာနမှာ ဝါတွင်းသုံးလ
ပတ်လုံး သီတင်းသုံးနေထိုင်တော်မူကြပါလျှင် တပည့်တော်မသည်
သရဏဂုံနှင့်တကွ ငါးပါးသီလကို ခံယူဆောက်တည်ရပါမည်၊ သီတင်း
ဥပုသ်ကိုလည်း စောင့်သုံးသမှု ပြုနိုင်ပါမည်ဘုရား”

ရဟန်းတော်တို့က ဝန်ခံတော်မူကြသဖြင့် သီတင်းသုံးရန် ကျောင်း
ကို ပြုပြင်ဆောင်လုပ်လှူဒါန်းသည်။ ရဟန်းတို့သည် ထိုကျောင်းမှာ
သီတင်းသုံးတော်မူကြပြီး အချင်းချင်း ဆုံးမစကားဆိုကြသည်။

“ငါရှင်တို့ ငါတို့သည် မေ့မေ့လျော့လျော့ မနေအပ်။ ငရဲကြီး
ရှစ်ထပ်သည် ငါတို့ကျောင်းကဲ့သို့ တံခါးဖွင့်လျက်သားရှိနေသည်။ ငါတို့
သည် သက်တော်ထင်ရှား မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းသင်ယူလာခဲ့
ကြသည်။ မမေ့မလျော့သဖြင့်သာ နေဖို့သင့်လှပေသည်။ တစ်နေရာ
တည်းမှာ နှစ်ယောက်အတူတူမနေကြနှင့်၊ ညချမ်းအခါ မထေရ်ကြီးအား
ဆည်းကပ်ခစားသောအခါမှာလည်းကောင်း၊ နံနက်အခါ ဆွမ်းခံချိန်
ရောက်သောအခါမှာလည်းကောင်း ဤအချိန်အခါမှာသာ တစ်ပေါင်း
တည်းဖြစ်ကြမည်။ ကျန်အချိန်အခါမှာ တစ်ပေါင်းတည်း မဖြစ်ကြကုန်အံ့။
မချမ်းမသာ ရောဂါဖြစ်သောအခါမှသာ ကျောင်းအလယ်မှာရှိသော
ကျောက်စည်ကို ရောဂါဖြစ်သော ရဟန်းက လာရောက်ထိုးခတ်ပါ။
ကျောက်စည်ထိုးခတ်သော အမှတ်ဖြင့်သာလာကြပြီး ထိုရဟန်းအား
ဆေးကုသမှုပြုကြမည်”ဟူ၍ အချင်းချင်းဆုံးမစကားပြောကြပြီး ကတိ
ကဝတ်ပြု၍ နေကြလေသည်။

တစ်နေ့မှာ မာတိကာမာတာဒါယိကာမကြီးသည် ထောပတ်၊ ဆီ၊
တင်လဲ၊ သကာစသော လှူဖွယ်ဝတ္ထုတို့ကိုယူ၍ အလုပ်သမားများနှင့်
ညနေစောင်းမှာ ကျောင်းသို့ လာခဲ့သည်။ ကျောင်းမှာ ရဟန်းတော်များကို
မတွေ့သဖြင့် ပါလာသူတို့အား-

“အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွသွားကုန်သနည်း”
ဟု မေးသည်။

“အရှင်မ - အရှင်မြတ်တို့သည် မိမိတို့၏ နေ့သန့်ရာ၊ ညသန့်ရာ နေရာ အသီးသီးမှာ ရှိကြပါလိမ့်မည်”

“မည်သို့ ပြုလုပ်လျှင် အရှင်မြတ်တို့ကို ဖူးတွေ့ရပါမည်နည်း”

“အရှင်မ-ကျောက်စည်ကို ထိုးခတ်လျှင် အရှင်မြတ်တို့ ကျောင်း အလယ်မှာ စုဝေးလာကြပါမည် ”

ဒါယိကာမကြီးသည် ကျောက်စည်ကို ထိုးခတ်စေသည်။ ရဟန်း တို့သည် ကျောက်စည်သံကိုကြားလျှင် “တစ်စုံတစ်ယောက်သောရဟန်း နာမကျန်းဖြစ်ပေလိမ့်မည်”ဟူသော အမှတ်ဖြင့် မိမိတို့နေရာ အသီးသီးမှ ထွက်ခဲ့ပြီး ကျောင်းအလယ်မှာ စုဝေးလာကြသည်။ ယင်းသို့လာခဲ့ကြ ရာမှာ နှစ်ပါးအတူ လာခဲ့ကြသည်မရှိ၊ တစ်ပါးစီသာ အသီးသီးကြွလာခဲ့ သည်ကို မြင်၍ မာတိကာ မာတာ ဒါယိကာမကြီးက-

“ငါ့သားတော်တို့သည် အချင်းချင်း ခိုက်ရန် ဖြစ်ကြသည် ဖြစ်ပေ လိမ့်မည်” ကြံဆင်ခြင်မိ၍ -

“အရှင်မြတ်တို့-အရှင်မြတ်တို့သည် ငြင်းခုံခိုက်ရန် ဖြစ်ကြပါ သလော” မေးလျှောက်သည်။

“ဒါယိကာမကြီး - ငါတို့သည် ခိုက်ရန် မဖြစ်ကြပါ”

“အရှင်မြတ်တို့သည် ခိုက်ရန် မဖြစ်ကြပါဆိုလျှင် အဘယ်ကြောင့် အိမ်ကို ဆွမ်းခံကြွလာသကဲ့သို့ တစ်ပေါင်းတည်းမဖြစ်ဘဲ နေရာအသီးသီးမှ တစ်ပါးစီ ကြွလာကြပါသနည်း”

“ဒါယိကာမကြီး-ငါတို့သည် မိမိတို့နေရာအသီးသီးမှာ ရဟန်း တရားကို ကိုယ်စီအားထုတ်နေကြပါသည်”

“အရှင်မြတ်တို့-ရဟန်းတရားမည်သည်ကား အဘယ်ပါနည်း”

“ဒါယိကာမကြီး-ဤခန္ဓာကိုယ်မှာရှိသော သုံးဆယ့်နှစ်ကောဋ္ဌာသ တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး ခန္ဓာကိုယ်၏ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို ရှုမှတ်၍ နေကြပါသည်”

“အရှင်မြတ်တို့ - အသို့ပါနည်း၊ ထိုတရားသည် အရှင်မြတ်တို့ အားသာ ရှုမှတ်အပ်ပါသလော၊ သို့တည်းမဟုတ် တပည့်တော်မတို့ အားလည်း အပ်ပါသလော”

“ဒါယိကာမကြီး-ဤတရားမည်သည်ကို မည်သူ့ကမ္မ မတားမြစ်၊ မပိတ်ပင်အပ်ပါ”

“အရှင်ဘုရားတို့ သို့ဖြစ်ပါလျှင် ထိုတရားကို တပည့်တော်မ အားလည်း ဟောကြားပါလော့၊ တပည့်တော်မသည်လည်း အားထုတ် ပါမည်” ဆိုသဖြင့် ရဟန်းတို့က မာတိကာမာတာ ဒါယိကာမကြီးအား သင်ကြားပေးလိုက်သည်။ ဒါယိကာမကြီးသည် ထိုအခါမှစ၍ သင်ကြား ပေးသောအတိုင်းအားထုတ်လေရာ ပါရမီဓာတ်ခံ ရင့်သန်သူဖြစ်သဖြင့် မကြာမြင့်မီမှာပင် အနာဂါမိဖိုလ်သို့ ရောက်ရှိလေသည်။ ယင်းဖိုလ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပဋိသန္ဓိဒါလေးပါးနှင့်တကွ လောကီ အဘိညာဉ်တို့လည်း ဖြစ်လာလေသည်။

မာတိကာမာတာသည် ဤသို့တရားထူးကို ရရှိပြီးနောက် “ငါ၏ သားတော် ရဟန်းများကော တရားထူးကို ရလေပြီလော” ဟု ဆင်ခြင် ကြည့်ရှုလေသော်၊ ရဟန်းတော်တို့သည် ဈာန်ဝိပဿနာကိုသော်မှ မဖြစ်စေနိုင်ကြသေး၊ တရားထူးရရန် အကြောင်းဥပနိဿယ ရှိ၊ မရှိ ကြည့်ပြန်လျှင်အကြောင်း ဥပနိဿယရှိသည်ကိုမြင်၍ အဘယ်ကြောင့် တရားထူးမရကြသေးသနည်း၊ ဆက်လက်ဆင်ခြင်ပြန်ရာကျောင်း၊ အိပ်ရာ နေရာ၊ ပုဂ္ဂိုလ်တို့ သပ္ပာယ်ဖြစ်သော်လည်း၊ အာဟာရသပ္ပာယ် မဖြစ် သောကြောင့် တရားထူးမရနိုင်သည်ကို မြင်လေသည်။ ဒါယိကာမ ကြီးသည် ထိုအခါမှစ၍ အထူးထူးအပြားပြားသော အစာအာဟာရတို့ကို ပြုစီရင်ကာ ရဟန်းတော်တို့ကို အိမ်သို့ပင်ဖိတ်၍ -

“အရှင်မြတ်တို့-အရှင်မြတ်တို့သည် မိမိတို့နှစ်သက်ရာ အာဟာရကို အလိုရှိတိုင်း ယူဆောင် ဘုဉ်းပေးတော်မူကြပါ”ဟု လျှောက်ထားသည်။

ရဟန်းတို့လည်း မိမိအလိုရှိသော အာဟာရကို ယူဆောင် ဘုဉ်းပေးကြသည်။ ဤသို့ဖြင့် လျှောက်ပတ်သော အာဟာရကို ရကြ ကုန်သော ရဟန်းတော်တို့၏စိတ်သည် မြဲမြံတည်ကြည်သည်ဖြစ်၍

ဝိပဿနာကိုသွားကြလေရာ မကြာမြင့်မီမှာပင် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေတော့သည်။ အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ဆင်ခြင်မိကြသည်မှာ-

“မာတိကာမာတာ ဒါယိကာမကြီးသည် အံ့ဩဖွယ်ရှိပေစွတကား၊ ငါတို့၏ အားထားထောက်တည်ရာ ဖြစ်ပေစွတကား၊ ငါတို့အား လျှောက်ပတ်သော အာဟာရကိုရစေသဖြင့် ငါတို့အားလုံး မဂ်ဖိုလ်ကို ထိုးထွင်း၍ သိရပေပြီ။ ဒါယိကာမကြီး၏ ကျေးဇူးကြီးပါပေသည်”ဟု ဆင်ခြင်ပြီးလျှင် သီတင်းဝါလကျွတ်လေသော် ဒါယိကာမကြီးအား အသိပေးပန်ကြား၍ သာဝတ္ထိပြည်သို့ ဘုရားဖူးရန် ထွက်လာခဲ့ကြသည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ရောက်လျှင် မြတ်စွာဘုရားသခင်အား ရှိခိုးရန် သင့်တော်ရာမှာ ထိုင်နေကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပဋိသန္ဓာရစကား မြွက်ကြား၍ -

“ချစ်သားရဟန်းတို့ - ဆွမ်းဖြင့် မပင်မပန်းဘဲ ရှိကြပါသလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - တပည့်တော်တို့သည် ဆွမ်းဖြင့် မပင်ပန်းကြပါ။ မာတိကာမာတာ ဒါယိကာမကြီးသည် တပည့်တော်တို့၏ စိတ်အလိုသိ၍ ‘ငါတို့အား ဤသို့ သဘောရှိသော အာဟာရကို ပြုစီရင်၍လှူပါမူ ကောင်းလေစွ’ဟု ကြံစည်လိုက်လျှင် ကြံစည်တိုင်းသော အာဟာရကို လှူလာပါသည်ဘုရား”ဟု မာတိကာမာတာ ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုကြသည်။

ထိုချီးမွမ်းစကားကို အမျိုးအမည်မထင်ရှားသော ရဟန်းတစ်ပါးက ကြား၍ ထိုရွာသို့ သွားလိုခြင်းဖြစ်လာသည်။ မြတ်စွာဘုရားသခင် ထံတော်မှာ ကမ္မဋ္ဌာန်းကို သင်ယူပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- တပည့်တော်သည် ထိုရဟန်းတို့ ချီးမွမ်းသောရွာသို့ သွားရောက်လိုပါသည်ဘုရား”ဟု ခွင့်ပန်လျှောက်ထားပြီး မာတိကာရွာသို့ ထွက်လာခဲ့သည်။

ရွာသို့ရောက်၍ ကျောင်းသို့ ဝင်သောနေ့မှာပင် . . . “ဤမာတိကာမည်သော ဒါယိကာမကြီးသည် ကြံစည်တိုင်းကို သိပေသန”

ဆိုသည်။ ငါသည် ခရီးပန်းခဲသည်။ ကျောင်းကို မရှင်းလင်းနိုင်။ ကျောင်းကို ရှင်းလင်းဖို့ လူလွတ်ပါ မူကား ကောင်းပေလိမ့်မည်. . ” ဟု ကြံစည်သည်။ ဒါယိကာမကြီးသည် အိမ်မှာနေလျက်ကပင် ဆင်ခြင်သည်ရှိသော် ထို အကြောင်းကိုသိ၍ ကျောင်းကို ရှင်းလင်းရန် လူလွတ်လိုက်သည်။ ရဟန်းက-

“ . . . ငါ့အား အဖျော်ကို ပေးပို့ပါမူကောင်းမည်. . ” အောက်မေ့ ကြံစည်လျှင် ဒါယိကာမကြီးက အဖျော်ကို ပို့ပေးလိုက်သည်။ နောက် တစ်နေ့ မိုးလင်းလျှင် “ . . ငါ့အား နူးညံ့သော ယာဂုကို လက်သုပ် ဟင်းလျာနှင့်တကွ ပို့စေသတည်း. . ” ကြံစည်လျှင် ထိုအတိုင်းပို့ပေး လိုက်သည်။

“ . . ငါ့အား ဤသို့သဘောရှိသော ခဲဖွယ်ဘောဇဉ်ကို ပို့စေ သတည်း” ကြံစည်လျှင် ထိုအတိုင်းပင် ပို့ပေးလိုက်ပြန်သည်။ ရဟန်းက-

“ . . ဒါယိကာမကြီးသည် ငါကြံစည်အောက်မေ့တိုင်းကို ပို့ပေး လာသည်။ ငါသည် ထိုဒါယိကာမကြီးကို ကြည့်မြင်လိုသည်။ ငါ့အတွက် အထူးထူးသော ခဲဖွယ်ဘောဇဉ်ကို ကိုင်ဆောင်ပြီး ဒါယိကာမကြီး ကိုယ်တိုင်လာလျှင် ကောင်းပေမည်. . ” အောက်မေ့ကြံစည်ပြန်လျှင် ဒါယိကာမကြီးက-

“ ငါ၏သားရဟန်းသည် ငါ့အားကြည့်မြင်လိုသည်။ ငါ၏ လာခြင်းကို တောင့်တပေသည်” ဆို၍ ခဲဖွယ်ဘောဇဉ်ကိုယူ၍ ကျောင်းသို့ လာခဲ့လေသည်။ ကျောင်းသို့ရောက်လျှင် ဆက်ကပ်လှူဒါန်းပေသည်။ ဆွမ်းစားခြင်းကိစ္စပြီးလျှင် ရဟန်းသည် ဒါယိကာမကြီးနှင့် စကားပြောဆို လေသည်။

“ ဒါယိကာမကြီး-သင်သည် မာတိကာရွာသူကြီး၏ မိခင်ဆိုသူ ပေလော”

“ ချစ်သားရဟန်း - ဟုတ်ပါပေသည်”

“ ဒါယိကာမကြီး-သင်သည် သူတစ်ပါးတို့၏ စိတ်အကြံကို သိသလော”

“ ချစ်သား-ဘာကြောင့် မေးရသနည်း”

“ငါသည် ကြံစည်အောက်မေ့တိုင်းသောအမှုကို သင်ပြုလုပ်သည်၊
ထို့ကြောင့် မေးရခြင်းဖြစ်ပေသည်”

“ချစ်သား-သူတစ်ပါးတို့၏ စိတ်အကြံအစည်ကို သိကုန်သော
သူတို့သည် အများပင်ရှိကြပါသည်”

“ဒါယိကာမကြီး-သူတစ်ပါးကိုငါမမေး၊ သင့်ကိုသာလျှင်မေးခြင်း
ဖြစ်သည်” ဆိုလျှင် ဒါယိကာမကြီးက-

“... သူတစ်ပါး၏စိတ်အကြံကိုသိ၏” ဟု မဆိုမူ၍-

“ချစ်သား-သူတစ်ပါးတို့၏စိတ်အကြံကိုသိသောသူတို့မည်သည်
ဤသို့ပင် ပြုကြပါသည်”ဟု ဆိုလေလျှင် ထိုရဟန်းက-

... “ဤအမှုသည် အလွန်ဝန်လေးဘိသည်။ ပုထုဇဉ်တို့ မည်
သည်ကား သင့်လျော်သည်ကိုလည်း စဉ်းစားမိသည်။ မသင့်လျော်သည်
ကိုလည်း ကြံမိတတ်ကြပေသည်။ ငါသည် မသင့်မတော် ချွတ်ချော်သော
အကြံကို အကယ်၍ ကြံစည်မိခဲ့ပါလျှင် ခိုးထုပ်ခိုးထည်နှင့်တကွ မိသော
ခိုးသူကဲ့သို့ ပြစ်တင်ပြောဆိုခြင်းခံရပေတော့မည်။ ငါသည် ဤအရပ်မှာ
မနေသင့်၊ ထွက်ပြေးမှသင့်မည်...” စဉ်းစား၍-

“ဒါယိကာမကြီး-ငါသွားတော့မည်” ဆိုသည်။

“အရှင်ဘုရား-အဘယ်သို့ သွားပါမည်နည်း”

“ဒါယိကာမကြီး-ငါသည် မြတ်စွာဘုရားသခင်အထံတော်သို့
ပြန်သွား တော့မည်”

“အရှင်ဘုရား-ဤကျောင်းမှာသာ သီတင်းသုံးတော်မူပါ။ မသွား
ပါနှင့်”

“ဒါယိကာမကြီး-ငါကားမနေ၊ သွားမည်သာတည်း”ဟုဆိုတာ
ထွက်လာခဲ့သည်။

ထိုမာတိကာရွာမှ ပြန်လာသော ရဟန်းကို မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က-

“ချစ်သားရဟန်း-သင်သည် အဘယ်ကြောင့် ထိုရွာမှာ မနေ
သနည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုရွာမှာ မနေနိုင်ပါဘုရား”

“ချစ်သားရဟန်း အဘယ်ကြောင့် မနေနိုင်ရသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား ထိုရွာမှ မာတိကာ မာတာမည်သောဒါယိကာမကြီးသည် တပည့်တော် ကြံစည်တိုင်းကိုသိ၍ ချည်းနေပါသည်။ ပုထုဇဉ်တို့မည်သည် သင့်လျော်သည်ကိုလည်း ကြံစည်မိသည်။ မသင့်တော်ရာကိုလည်း ကြံစည်မိတတ်ပါသည်။ အကယ်၍ တပည့်တော်သည် မသင့်တော်သည်ကို တွေးကြံမိခဲ့သော် ခိုးထုပ်ခိုးထည်နှင့်တကွ မိသောခိုးသူကဲ့သို့ ပြစ်တင်ပြောဆိုခြင်း ခံရပေတော့မည် စဉ်းစားမိသောကြောင့် မနေနိုင်ရခြင်း ဖြစ်ပါသည်ဘုရား”

“ချစ်သားရဟန်း-သင်သည် ထိုရွာမှာသာလျှင် နေအပ်ပေသည်”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တပည့်တော်သည် ထိုရွာမှာ မနေနိုင်ပါဘုရား”

“ချစ်သားရဟန်း-ထိုသို့ဖြစ်လျှင် သင်သည် တစ်ခုတည်းသော တရား ကိုသာ စောင့်ရှောက်နိုင်ပါမည်လော”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တစ်ခုတည်းသော တရားဟူသည်မှာ အဘယ်ပါနည်းဘုရား”

“ချစ်သားရဟန်း-အသင်၏စိတ်တစ်ခုတည်းကိုသာ စောင့်ထိန်းလေလော့။ ချစ်သားရဟန်း စိတ်မည်သည်ကား စောင့်ထိန်းနိုင်ခဲ့သည်။ သင်သည် မိမိစိတ်ကိုသာလျှင် နှိပ်ကွပ်ဆုံးမလေလော့။ တစ်ပါးသော အခြင်းအရာဖြင့် တစ်စုံတစ်ခုကိုမျှ မကြံစည်ပါလင့်၊ စိတ်မည်သည်ကား အလွန်လျှင် နှိပ်နင်းနိုင်ခဲ့ပေသည်။” ဟု မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ဒုန္နိဂ္ဂဟဿ လဟုနော၊

ယတ္ထကာမ နိပါတိနော။

စိတ္တဿ ဒမထော သာဓု၊

စိတ္တံ ဒန္တံ သုခါဝဟံ။ ။

မြန်မာပြန်။ ။နိမိနင်းရန် ခဲယဉ်းပြီး လျင်မြန်ပေါ့ပါး၍ အလိုရှိရာ အာရုံ၌ ကျရောက်ကျက်စားလေ့ရှိသောစိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်းသည် ကောင်းမြတ်ပေ၏။ ဆုံးမ၍ ယဉ်ကျေးသောစိတ်သည် နိဗ္ဗာန်ချမ်းသာကို ဆောင်ရွက်နိုင်ပေသည်။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ ရောက်လာကုန်သော ပရိသတ်များစွာတို့သည် သောတပန်စသည်တို့ ဖြစ်ကြရလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုရဟန်းအား ဤသို့ ဆုံးမ၍ -

“ချစ်သားရဟန်း သွားတဲ့ခေါ့၊ တစ်စုံတရာကို မကြံစည်မတွေးတောမူ၍ ထိုရွာမှာပင်နေလေတော့” ဟု စေလွှတ်တော်မူသည်ကို ရဟန်းသည် မြတ်စွာဘုရားသခင်ထံမှ အဆုံးအမကို ရပြီး မာတိကာရွာသို့ ပြန်လာခဲ့သည်။

ကျောင်းသို့ရောက်လျှင် အထွေအထူးမကြံစည်တော့ဘဲ ရဟန်းတရားကိုသာ အားထုတ်လေသည်။ ဒါယိကာမကြီးသည် “ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုလျှင် ထိုရဟန်းကိုမြင်၍ -

“... ငါ၏သားသည် အဆုံးအမကို ကယ်မပေးသနားတော်မူသော ဆရာကောင်းကိုရခဲ့ပြီး ပြန်ကြွတော်မူလာပေသည်. . ” သိမြင်ပြီး သင့်တင့်လျောက်ပတ်သော အာဟာရကို ပြုပြင်စီရင်၍ ပေးလှူသည်။ ထိုရဟန်းသည် သင့်တင့်လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲသုံးဆောင်ရသဖြင့် နှစ်ရက်၊ သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက် လေသည်။

“... အော် - အံ့ဩဖွယ်ရှိပေစွတကား၊ မာတိကာမာတာ ဒါယိကာမကြီးသည် ငါ၏အားထားထောက်တည်ရာ ဖြစ်လေဘိသည်။ ဒါယိကာမကြီးကို အမှီပြု၍ငါသည် ဘဝမှလွတ်မြောက်ရပေပြီ။ . . . ဟု ဆင်ခြင်ပြီးမှတစ်ဖန် ဆက်၍ ဆင်ခြင်ပြန်လျှင် -

“ထိုဒါယိကာမကြီးသည် လွန်ခဲ့သော ကိုးဆယ့်ကိုးဘဝတို့ပတ်လုံး ထိုမထေရ်၏ဇနီးမယားဖြစ်ခဲ့ပြီး တစ်ပါးသောယောက်ျားမှာ တပ်မက်သည်ဖြစ်၍ ထိုမထေရ်ကို သတ်ခဲ့ဖူးလေသည့်” အဖြစ်ကို မြင်၍ -

“အံ့ဩဖွယ်ရှိပေစွ၊ ထိုဒါယိကာမကြီးသည် အလွန်ဝန်လေးသော အမှုကို ပြုလေသည်တကား. . . ”ဟု ဆင်ခြင်မိလေသည်။

မာတိကာမာတာ. ဒါယိကာမကြီးသည် အိမ်မှာနေလျက်ကပင် ထိုမထေရ်၏ရဟန္တာဖြစ်သော အဖြစ်ကိုလည်းကောင်း၊ ယင်းသို့ ဆင်ခြင်သောအဖြစ်ကိုလည်းကောင်း သိမြင်၍-

“... အသို့နည်း၊ သံသရာ၌ ကျင်လည်ခဲ့ရာမှာ ငါသည် ငါ့သား ရဟန်းအား ကျေးဇူးပြုဖူးသမှုရှိသလော၊ မရှိလေသလော” ဆက်၍ ဆင်ခြင်သည်ရှိသော် ကိုးဆယ့်ကိုးဘဝအလွန် ခုနစ်ခုမြောက်သော ဘဝမှာ ထိုမထေရ်၏ ဇနီးမယားဖြစ်၍ မိမိအသက်အသေခံ၍ အသက် ကယ်ခဲ့သည့်အဖြစ်ကို သိမြင်လျှင်၊ အိမ်မှာနေလျက်ကပင်-

“ချစ်သား-ရှေ့သို့ဆက်၍ ဆင်ခြင်ပါဦး”ဟု လျှောက်ထားသည်။ မထေရ်သည် ဒိဗ္ဗသောတဖြင့် ထိုလျှောက်ထားသောစကားကို ကြားသိ၍ ရှေ့ဆက်ဆင်ခြင်ရာမှာ ကိုးဆယ့်ကိုးဘဝအလွန် ခုနစ်ခုမြောက်သော ဘဝ၌ မိမိအသက်ကိုအသေခံ၍ ကယ်ခဲ့ဖူးသည်ကို သိမြင်လေသည်။

“အံ့ဩဖွယ် ရှိပါပေစွ။ ထိုစဉ်က ဤဒါယိကာမကြီးသည် ကြီးကျယ်စွာ ကျေးဇူးပြုဖူးခဲ့လေပြီ။ ယခု ဤခန္ဓာအတ္တဘောအဖြစ်မှာလည်း အားကိုးဆောက်တည်ရာဖြစ်၍ ဘုံဘဝမှ လွတ်မြောက်စေလေပြီ” ဟူ၍ နှစ်သက်ခြင်းရှိလျက် ထိုမာတိကာရွာကျောင်းမှာပင် ပရိနိဗ္ဗာန်စံဝင်တော် မူသည်အထိ သီတင်းသုံး နေထိုင်သွားလေတော့သည်။

မထင်ရှားသော ရဟန်းတစ်ပါး ဝတ္ထုပြီး၏။



(၃) ငြီးငွေ့သော ရဟန်းတစ်ပါး ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇောတဝန် ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် သာသနာတော်မှာ ငြီးငွေ့သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ “သုဒ္ဓဒ္ဓသံ သုနိပုဏံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ သူဌေးသားတစ်ယောက်ရှိသည်။ မိမိအိမ်သို့ ကြွတော်မူလာသော ဆရာမထေရ်ကို ရိုသေစွာ ရှိခိုး၍ -

“အရှင်ဘုရား-တပည့်တော်သည် ဆင်းရဲဒုက္ခမှ လွတ်ကင်းရန် အလွန် အလိုရှိပါသည်။ တပည့်တော်အား ဆင်းရဲဒုက္ခမှလွတ်ကြောင်းကို ဟောကြား တော်မူပါ” လျှောက်ကြားသည်။ မထေရ်က -

“ဒါယကာ-သင်သည် ဆင်းရဲအပေါင်းမှ လွတ်ကင်းလိုလျှင်

၁။ စာရေးတံ ဆွမ်းကိုလည်းကောင်း၊

၂။ လဆန်းလဆုတ် ပေးလှူသော ဆွမ်းကိုလည်းကောင်း၊

၃။ ဝါဆိုကျောင်းကိုလည်းကောင်း၊

၄။ သင်္ကန်းစသော ပစ္စည်းကိုလည်းကောင်း ပေးလှူလော့၊

၅။ မိမိပစ္စည်းဥစ္စာကို သုံးပုံပုံ၍ တစ်ပုံကို ရောင်းဝယ်ပြုလော့၊

၆။ တစ်ပုံကို စားသုံးလော့၊

၇။ တစ်ပုံကို သာသနာတော်မှာ ပေးလှူလေလော့” ဟု

ညွှန်ကြားပြောဆိုသဖြင့် သူဌေးသားလည်း ထိုဆိုသောအတိုင်း ပြုပြီးလျှင် -

“အရှင်ဘုရား - သည့်ထက်ပို၍ အဘယ်အမှုကို ပြုရပါဦးမည်နည်း” လျှောက်ပြန်သည်။

“ဒါယိကာ-သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်လော့”

ထိုအတိုင်းပြုပြီး၍ တစ်ဖန်မေးလျှောက်ပြန်လျှင် မထေရ်က ဆယ်ပါးသီလကို ဆောက်တည်စေသည်။ ဤသို့ ကုသိုလ်ကောင်းမှုကို အစဉ်အတိုင်း ပြုသောကြောင့် ထိုသူဌေးသားသည် “အနုပုဗ္ဗ” ဟု အမည်တွင်လေသည်။ တစ်ဖန် အနုပုဗ္ဗသည် မထေရ်မြတ်အား-

“အရှင်ဘုရား-သည့်ထက်ပိုလွန်သောအမှု ပြုဖွယ်ရှိပါသေးသလော” မေးလျှောက်ပြန်လျှင်-

“ဒါယကာ - သို့ဖြစ်လျှင် ရဟန်းပြုလေလော့” မိန့်တော်မူသဖြင့် သူဌေးသားသည် လူ့ဘောင်မှထွက်၍ ရဟန်းပြုလေသည်။

ထိုသူဌေးသားရဟန်း၏ ဥပဇ္ဈာယ်ဆရာကား ဝိနည်းဆောင်ပုဂ္ဂိုလ်ဖြစ်သည်။ သင်ဆရာကား အဘိဓမ္မာဆောင်ပုဂ္ဂိုလ်ဖြစ်သည်။ ဝိနည်းဆောင် ပုဂ္ဂိုလ်က-

“မြတ်စွာဘုရား သာသနာတော်မှာ ဤမည်သောအမှုကို ပြုအပ်သည်။ ဤမည် ဤမည်သော အမှုကား မပြုအပ်” ဟု ပြောဆိုဆုံးမသည်။ အဘိဓမ္မာဆောင်ပုဂ္ဂိုလ်ကလည်း-

“မြတ်စွာဘုရား ဟောကြားတော်မူသောတရားတို့မှာ ဤသို့ ပြုလျှင် အကုသိုလ်ဖြစ်သည်။ ဤသို့ဤနှယ်ပြုမှ ကုသိုလ်ဖြစ်သည်” ဟု သင်ပြလေသည်။

အနုပုဗ္ဗရဟန်း စဉ်းစားသည်။

“ရဟန်းအဖြစ်ကား အလွန်ဝန်လေးလှဘိသည်။ ငါသည် ဆင်းရဲမှ လွတ်လိုသောကြောင့် ရဟန်းပြုခဲ့သည်။ သည်အတိုင်းဆို သာသနာတော်မှာ ရဟန်းအဖြစ်ဖြင့် လက်ခြေကိုသော်မှ မဆန့်သာဖြစ်နေပြီ။ အိမ်မှာနေရင်း လူ၏အဖြစ်ဖြင့် ဆင်းရဲမှ လွတ်ကြောင်းကို ပြုခြင်းသာ ကောင်းသေးသည်” ဟု စဉ်းစားမိသောအခါမှစ၍ စာပေသင်ကြားခြင်း၊ တရားအားထုတ်ခြင်းဟူသော ရဟန်းကိစ္စကို တစ်ခုမျှ မပြုတော့ဘဲ

စိတ်ပျက်စွာ တမိုင်မိုင် တထွေထွေ ဖြစ် နေသည်မှာ အရိုးပေါ်အရေတင် ပိန်ခြောက်သည်ထိဖြစ်သည်။ ထိုသူဌေးသားရဟန်းကို သာမဏေငယ် တို့က -

“အရှင်ဘုရားကြီး-အသို့နည်း၊ အရှင်ဘုရားကြီးသည် ရပ်လျှင် လည်း ရပ်နေသည့်အလျောက်၊ ထိုင်နေလျှင်လည်း ထိုင်နေသည့် အလျောက် မှိုင်တွေ၍ချည်းသာနေသည်။ အရှင်ဘုရားကြီးမှာ အဘယ် မည်သော ရောဂါဝေဒနာ ဖြစ်လေဘိသနည်း” ဟု မေးလျှင် သူ စဉ်းစား မိသော အကြောင်းကိုပြောပြ၍ -

“ထို့ကြောင့် ငါသည် သာသနာတော်မှာ ငြီးငွေ့သည်ဖြစ်၍ လူထွက်ပေတော့မည်” ဆိုလေသည်။

သာမဏေတို့က ထိုရဟန်း၏ ဥပဇ္ဈာယ်ဆရာတို့အား အကြောင်း ကြားလျှင် ဆရာတို့က ထိုရဟန်းကို မြတ်စွာဘုရားသခင်ထံ ခေါ်သွားပြီး အကြောင်းစုံကို လျှောက်တင်ကြလေသည်။ မြတ်စွာဘုရားသခင်သည် မေးမြန်း စိစစ်တော်မူပြီး-

“ချစ်သားရဟန်း- သင်သည် တစ်ခုတည်းသော တရားကို စောင့် ရှောက်ထိန်းသိမ်းနိုင်လျှင် အခြားသောအရာဌာနတို့ကို စောင့်ရှောက် ထိန်းသိမ်းဖွယ်မလိုပြီ” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-တစ်ခုတည်းသော တရားကား အဘယ်ပါနည်းဘုရား”

“ချစ်သားရဟန်း-သင်၏ စိတ်တစ်ပါးတည်း၊ တစ်ခုတည်းသာ ဖြစ်ပေသည်။ ထိုတစ်ပါးတည်း၊ တစ်ခုတည်းသောစိတ်ကို စောင့်ရှောက် ခြင်းငှါ စွမ်းနိုင်ပါမည်လော”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-စွမ်းနိုင်ပါမည် ဘုရား”

“ချစ်သား ရဟန်း-ထိုသို့ဖြစ်လျှင် သင့်စိတ်ကိုသာ စောင့်ရှောက် ထိန်းသိမ်းပါလော့၊ ဆင်းရဲဒုက္ခမှ လွတ်နိုင်ပါလိမ့်မည်”ဟု အဆုံးအမ ဩဝါဒပေး၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေ သည်။ ချဉ်းမူ၊ မူမှတ်လ၊ ဣဗ္ဗုတိးနုလရာ၊ ယေဝဇ္ဇာဒါနုလယထေးလေးလောလ

အနှစ်ချုပ် ဓမ္မဒေသနာတော်

သုဒ္ဓဒ္ဓသံ သုနိပုဏံ၊

ယတ္ထ ကာမနိပါတိနံ။

စိတ္တံ ရက္ခေယ မေဓာဝီ၊

စိတ္တံ ဂုတ္တံ သုခါဝဟံ။ ။

[မြန်မာပြန်။ ။စိတ်သည် မြင်နိုင်ရန် အလွန်ခဲယဉ်းသည်။ အလွန် သိမ်မွေ့လှသည် အလိုရှိရာ အာရုံမှာ ကျရောက် ကျက်စားလေ့ရှိသည်။ ထိုစိတ်ကို ပညာရှိသည် စောင့် ထိန်းရာသည်။ စောင့်ထိန်းအပ်သော ထိုစိတ်သည် နိဗ္ဗာန်ချမ်းသာကို ဆောင်ရွက်နိုင်ပေသည်။]

ဤဓမ္မဒေသနာတော်၏အဆုံးမှာ သူငွေသားရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ အခြား များစွာကုန်သော သူတို့ သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြရလေသည်။

ဦးငွေသော ရဟန်းတစ်ပါး ဝတ္ထုပြီး၏။



(၄) သံဃရက္ခိတမထေရ်၏တူ ရဟန်းငယ် ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် သံဃရက္ခိတရဟန်းငယ်ကို အကြောင်း ပြု၍ “ဒုရိမံ ဧကစရံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြား တော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှာ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား သခင် ဟောကြားတော်မူသောတရားကို နာကြားရ၍ ရဟန်းပြုရာ နှစ်ရက်၊ သုံးရက်ဖြင့် ရဟန္တာအဖြစ်သို့ရောက်ပြီး သံဃရက္ခိတမထေရ်ဟု တွင်လေသည်။ ထိုမထေရ်၏နှမငယ်မှာ သားတစ်ယောက် မွေးဖွား လာသည်။ သံဃရက္ခိတဟုပင် အမည်မှည့်သည်။ အရွယ်ရောက်လျှင် ဦးရီးတော်ထံမှာ ရဟန်းပြုပြီး မထင်မရှားသော ရွာတစ်ရွာမှာ သီတင်း သုံးသည်။ ထိုတူရဟန်းငယ်သည် တစ်နေ့မှာ ရှစ်တောင်ရှိသော အဝတ် တစ်ထည်၊ ခုနစ်တောင်ရှိသော အဝတ်တစ်ထည်ကို အလှူခံရရှိသည်။

“ရှစ်တောင်အဝတ်ကို ငါ့ဥပဇ္ဈာယ်ဆရာ ဦးရီးတော်အား ကပ်လှူမည်။ ခုနစ်တောင်အဝတ်ကား ငါ့အတွက် ဖြစ်သည်...” ကြံစည်ပြီး ဝါကျွတ်လျှင် “ဦးရီးတော်ကို ဖူးမြော်အံ့” ဟု လာခဲ့သည်။ ထိုစဉ်ခိုက် ဦးရီးတော်သည် ဆွမ်းခံသွားနေစဉ် ဖြစ်သည်။ ဦးရီးတော် မရောက်လာသေးမီကပင် ကျောင်းတွင်းသို့ဝင်၍ တံမြက်လှည်းခြင်း စသော ဝတ်ကြီးဝတ်ငယ်ကို ပြုထားနှင့်သည်။

ဦးရီးတော်မထေရ် ကြွလာလျှင် ခရီးဦးကြိုဆို၍ သီတင်းသုံး ထိုင်နေစေပြီး သောက်တော်ရေဆက်ကပ်၍ ထန်းရွက်ယပ်ဖြင့် ယပ်လေ ခတ်ပေးသည်။ ထို့နောက် မိမိယူခဲ့သော ရှစ်တောင်အဝတ်ကို မထေရ်၏ ခြေရင်းမှာထား၍ ဝတ်ရုံသုံးဆောင်ရန် လှူဒါန်းသည်။ မထေရ်က-

“ငါ့ရှင်သံဃရက္ခိတ-ငါ့အားသင်္ကန်းပြည့်စုံပြီ၊ သင်သာသုံးဆောင် ပါလော့” ဆိုသည်။

“အရှင်ဘုရား - တပည့်တော်သည် ဤအဝတ်ကို ရသောနေ့ ကပင် အရှင်ဘုရားအတွက် ရည်ရွယ်ထားပါသည်။ သုံးဆောင်တော်မူပါ ဘုရား” ဟု အကြိမ်ကြိမ် လျှောက်ထားသော်လည်း လက်သင့်မခံဘဲ နေသဖြင့် ရဟန်းငယ်သည် ယပ်လေခတ်ပေးနေလျက် စဉ်းစားသည်။

“ . . မထေရ်သည် ငါ၏ဦးရီးတော်သူ ဖြစ်သည်။ ငါ၏ဥပဇ္ဈာယ် ဆရာလည်းဖြစ်သည်။ သို့ဖြစ်ပါလျက် ငါလှူသော သင်္ကန်းကိုပယ်ပြီး ငါနှင့်အတူ မသုံးဆောင်လိုဖြစ်နေသည်။ သည်ဆရာမထေရ်ထံမှာ ရဟန်း အဖြစ်ဖြင့် မနေလိုပြီ၊ လူထွက်တော့မည် . . ” စဉ်းစား၍ ယပ်လေ ခတ်ပေးနေလျက်က စိတ်ကူးဖြင့် လူ့ဘောင်အဖြစ်ကို တွေးကြံနေ လေသည်။

ရဟန်းငယ်၏အနာဂတ် စိတ်ကူး

ဦးရီးတော်ဆရာ မထေရ် မယူသဖြင့် စိတ်ပျက်အားငယ်သော ရဟန်းငယ် လူထွက်လိုက်သည်။ အဝတ်တို့ကိုရောင်းချပြီး ရသောငွေဖြင့် ဆိတ်မတစ်ကောင် ဝယ်မွေးသည်။ ဆိတ်မက သားခဏခဏဖွားသည်။ အရွယ်ရောက်လာသော ဆိတ်ကလေးများကို ရောင်းချ၍ ငွေစုသည်။ စုငွေ အတော်ကလေးရလာသောအခါ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ပြုလိုက်သည်။ သားတစ်ယောက်မွေးလာသည်။ ဦးရီးတော် အမည်ဖြစ်သော သံဃရက္ခိတ ဟူ၍ပင် အမည်မှည့်သည်။ ကလေးကို အမည်မှည့်ပေးပြီး ဦးရီးတော်မထေရ်အား ဖူးမြော်ရန် လှည်းယဉ် ကလေးစီး၍ သားနှင့်မိသားကို တင်ဆောင်ခဲ့သည်။ လမ်းခရီးအကြားမှာ မယားအား . . .

“ငါ့ကို ကလေးပေးပါ၊ ငါချီယူခဲ့မည်” ဆိုလျှင် မယားက -

“အရှင်က သားငယ်ကို အသို့ပြုမည်နည်း၊ မိမိလှည်းယဉ်ကို မိမိ ဂရုစိုက်မောင်းပါ” ဆိုသည်။

“ပေးမှာသာ ပေးစမ်းပါ၊ ငါ့ကလေး ငါချီမည်”

“မိမိလှည်းကိုသာ မိမိမောင်းပါ၊ သားငယ်ကို ကျွန်တော်မကပင် ချီယူလာပါမည်” ဆိုပြီး မယားဖြစ်သူက ကလေးကို လွဲဖယ်လိုက်ရာ အရှိန်လွန်၍ လက်ထဲမှကလေး ပြုတ်ကျသွားရာ လှည်းလမ်းပေါ်သို့ ကျသဖြင့် ကလေးကို လှည်းဘီးကြိတ်မိလေသည်။ မယားအား..

“သင်သည် ငါ့ကို ကလေးပေးပါဆိုတော့လည်းမပေး၊ ကိုယ့် ဘာသာကိုယ်လည်း ကလေးကို မြဲမြံစွာမချီနိုင်။ သင်သည် သက်သက် အပျက်မဖြစ်လေဘိသည်..” မြည်တွန်၍ နှင်တံဖြင့် မယားကို ရိုက် လေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်အဆက်

ရဟန်းငယ်သည် စိတ်ကူးထဲမှာ မယားအား နှင်တံဖြင့် ရိုက်သည်။ သို့သော် အမှန်တကယ်ဖြစ်နေသည်မှာကား ဦးရီးတော်၏ဦးခေါင်းကို ထန်းရွက်ယပ်ဖြင့် အကြိမ်ကြိမ်ရိုက်မိလျက်သား ဖြစ်နေသည်။ ဦးရီးတော် မထေရ်သည် တူရဟန်းငယ်၏ စိတ်အကြံကို သိသဖြင့်..

“ငါ့ရှင်သံဃရက္ခိတ-သင်သည် သင့်သားအတွက်နှင့် သားမယား ကို မရိုက်နိုင်ပါဘဲလျက် အိုမင်းလေပြီးသော ငါ့ကို အဘယ်အပြစ်ကြောင့် ရိုက်လေဘိသနည်း” ဆိုလေသော် တူရဟန်းငယ်သည်..

“.. ငါကား ပျက်စီးလေပြီ၊ ငါ့စိတ်အကြံကို ဦးရီးတော် သိခဲ့ လေပြီ။ ရဟန်းအဖြစ်ဖြင့် မနေလိုတော့ပြီ။ လူထွက်တော့မည်..” အကြံဖြင့် ထန်းရွက်ကိုပစ်ချပြီး ထွက်ပြေးသည်။ သာမဏေငယ် ပဉ္စင်း ငယ်တို့က ထိုရဟန်းငယ်ကို လိုက်ဖမ်း၍ မြတ်စွာဘုရားသခင်ထံသို့ ဆောင်ယူခဲ့ ကြသည်။ မြတ်စွာဘုရားသခင်သည် အကြောင်းစုံ စိစစ် မေးမြန်းတော် မူလို၍ -

၀၈) ၄-သံဃာရံကိတမထေရ်၏တူ ရဟန်းငယ်ဝတ္ထု ၁၆၇

“ချစ်သားရဟန်း-သာသနာတော်မှ ထွက်တော့မည်ဆိုသည်မှာ မှန်ပေသလော” မေးတော်မူရာ-

“မှန်ပါသည် ရှင်တော်မြတ်ဘုရား”ဟု လျှောက်တင်သည်တွင်-

“ချစ်သားရဟန်း-သင်သည် အဘယ့်ကြောင့် ဝန်လေးသောအမှုကို ပြုဘိသနည်း၊ သင်သည် ဝီရိယရှိတော်မူသည့် တစ်ဆူသော ငါဘုရား၏ သားတော်မဟုတ်လေသလော။ ငါသို့သော မြတ်စွာဘုရား၏သာသနာမှာ ရဟန်းပြုသည်ဖြစ်ပါလျက် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဟူ၍ မဆိုနိုင်ရပါမည်နည်း။ အဘယ်ကြောင့် ဝန်လေးသော အမှုကို ပြုလေဘိသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်သည် သာသနာတော်မှာ မမွေ့လျော်ဘဲ ဆန့်ကျင်ခြင်း ဖြစ်ရပါသည် ဘုရား”

“အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း” မေးတော်မူလျှင် တူရဟန်းငယ်သည် အဝတ်ရဲခဲ့သည်မှစ၍ အကြောင်းစုံကို လျှောက်ထားလေသည်။

“ချစ်သားရဟန်း - လာလှည့်၊ မပူပန် မကြံမအောက်မေ့လေလင့်။ စိတ်မည်သည်ကား အဝေးမှာဖြစ်သောအာရုံကို တွေးကြံ၍ လက်ခံတတ်သော သဘောရှိသည်။ ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော အနှောင်အဖွဲ့မှလွတ်ခြင်းငှာ လုံ့လကိုပြုအပ်ပေသည်သာတည်း” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ဒွရိမံ ဧကစရံ၊

အသရီရံ ဂုဟာသယံ။

ယေ စိတ္တံ သံယမေဿန္တိ၊

မောက္ခန္တိ မာရဗန္ဓနာ ။ ။

|မြန်မာပြန်။ ။ စိတ်သည် အဝေးအာရုံသို့လည်း ပြေးသွားတတ်သည်။
တစ်ဦးတည်းလည်း ကျက်စားတတ်သည်။ အကောင်
အထည်မရှိ။ နှလုံးတည်းဟူသော ဂူထဲမှာ ကိန်းအောင်း
တည်နေသည်။ ထိုစိတ်ကို စောင့်စည်းချုပ်ထိန်းနိုင် သော
သူတို့သည် ကိလေသာမာရ်၏ အနှောင်အဖွဲ့မှ လွတ်
မြောက်ရကုန်လတ္တံ့။]

ဤဓမ္မဒေသနာတော်၏အဆုံးမှာ တူဖြစ်သော သံဃရက္ခိတ
ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ အခြား များစွာ
ကုန်သောသူတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြရလေသည်။

သံဃရက္ခိတမထေရ်၏တူ ရဟန်းငယ် ဝတ္ထုပြီး၏။



(၅) စိတ္တ ဟတ္ထ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် စိတ္တဟတ္ထမထေရ်ကို အကြောင်းပြု၍ “အနဝဋ္ဌိတ စိတ္တဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်၌နေသော ယောက်ျားတစ်ယောက်သည် နွား ပျောက်သည်ကိုရှာရန် တောသို့ဝင်ခဲ့သည်။ မွန်းတည့်လောက်မှာ နွား တို့ကိုတွေ့မြင်၍ လွှတ်ထားပြီးလျှင် အနီးမှာရှိသော ရဟန်းတို့ ကျောင်းသို့ ဝင်ခဲ့သည်။ ရဟန်းတို့ကိုရှိခိုးပြီး ထိုင်နေသော ထိုယောက်ျားကို ရဟန်း တို့က ပို၍ကျန်သော စားကြွင်းထမင်းကိုပေးစားသည်။ စားကြွင်းစားကျန် ဟုသာဆိုသည်။ စားမဲ ဟင်းလျာအကောင်းများချည်း ဖြစ်နေသည်။ နွား ကျောင်းသားသည် ထိုစားကြွင်းတို့ကို စားသောက်ပြီးလျှင် ရဟန်းတို့ကို ရှိခိုး၍ -

“အရှင်ဘုရားတို့-အရှင်မြတ်တို့သည် ယနေ့ပင့်ဖိတ်ရာသို့ ကြွကြ ပါသလော” မေးလျှောက်သည်။

“ဒါယကာ-ငါတို့အား ပင့်ဖိတ်အပ်သောအရပ်မရှိပါ။ ဤသို့သော စားသောက်ဖွယ်ကို နေ့စဉ် ရသည်သာတည်း” ဟု ဆိုလေသော် နွား ကျောင်းသား စဉ်းစားသည်။

“... ငါတို့သည် ဝီရိယစိုက်ထုတ်ပြီး နေ့ညမပြတ် အလုပ်ကို ရပါသော်လည်း ဤသို့သော စားကောင်းသောက်ဖွယ် မစားကြရကုန်။ ရဟန်းတို့ကား အလုပ်မလုပ်ရပါဘဲလျက် နေ့စဉ် အကောင်းချည်းစားနေရသည်။ လူလုပ်နေ၍ အကျိုးမရှိပြီ။ ရဟန်းပြုအံ့..” စဉ်းစား၍ ရဟန်းတို့ထံမှာ ခွင့်တောင်း၍ ရဟန်းပြုလေသည်။ ရဟန်းပြုပြီးနောက် ရဟန်းတို့၏ ဝတ်ကြီးဝတ်ငယ်ကို ပြုပေသည်။

ရဟန်းဖြစ်ပြီးနောက် နှစ်ရက်သုံးရက်မျှ စားကောင်းသောက်ဖွယ် တို့ကို စားလိုက်ရလျှင်ပင် ခန္ဓာကိုယ်ဝဖြိုးလာသည်။ ထို့နောက် “. . . ငါ့အား ဆွမ်းအလို့ငှာ လှည့်လည်သဖြင့် အကျိုးမရှိပြီ။ လူထွက် တော့အံ့. . .” ကြံ၍ ထွက်ခဲ့သည်။ အိမ်ရောက်၍ နှစ်ရက်သုံးရက် အလုပ်လုပ်ရသည်နှင့် ကိုယ်ခန္ဓာ ညှိုးနွမ်းပင်ပန်းလေသည်။ ထိုအခါ “. . . ငါ့အား ညှိုးနွမ်းပင်ပန်း ဆင်းရဲငြိုငြင်လှသည်။ ရဟန်းပြုတော့ အံ့. . .” ကြံ၍ ရဟန်းပြုပြန်သည်။ နှစ်ရက် သုံးရက်ရှိလျှင် ရှေးအတိုင်း တွေး၍ လူထွက်ပြန်သည်။ ဤသို့လျှင် ခြောက်ကြိမ်တိုင်တိုင် ရဟန်း ပြုချည်၊ လူထွက်ချည်ဖြင့်ရှိနေခဲ့သည်။ ရဟန်းတို့က ထိုသူ့ကို စိတ်အလို လိုက်လေသူ “စိတ္တ ဟတ္ထ” မထေရ်ဟု ခေါ်သည်။

ဤသို့ ခုနစ်ကြိမ်လူထွက်ပြီးသော အလှည့်မှာ တောမှလယ်ထွန် ပြန်လာပြီး အိပ်ခန်းသို့ဝင်လေလျှင် အိပ်ပျော်နေသော မယားကို မြင်ရသည်။ အဝတ်ကင်းမဲ့နေသည်။ ပါးစပ်မှ အရိအရွဲ ယိုစီးကျသည်။ နှာခေါင်းမှ တရူးရူးမြည်နေသည်။ ခံတွင်းလည်း ဟင်းလင်းပွင့်နေသည်။ ထိုအခါ ယောက်ျားသည် အိပ်ပျော်နေသော မယားကိုကြည့်၍ သူကောင်ပုပ်ကဲ့သို့ မြင်လာသည်။ အနိစ္စ ဒုက္ခသဘောကိုရ၍ “ငါသည် ဤမျှသော ကာလပတ်လုံး ဤမိန်းမကို အမှီပြု၍ ရဟန်းအဖြစ်မှာ မတည်နိုင်ခဲ့ပေ”ဟု တွေးမိပြီး အခန်းတွင်းမှာ သိုမှီးထားသော သင်္ကန်းကို ယူ၍ ရင်မှာပိုက်ပြီး ထွက်သွားလေသည်။ ထိုကိုအိမ်အနီးမှာရှိသော ယောက္ခမက မြင်၍-

“... ဤသူသည် ယခုပင်တောမှလာ၍ ချက်ချင်း သင်္ကန်းကို ယူပြီး ကျောင်းသို့ထွက်သွားသည်။ အကြောင်း အသို့ရှိသနည်း. . .”

စဉ်းစား၍ အိမ်တွင်းသို့ဝင်ကြည့်လျှင် တုံးလုံးပက်လက် အိပ်ပျော် နေသော သမီးဖြစ်သူကို မြင်၍-

“... ငါ့သမက်သည် မဖွယ်မရာသော ဤအခြင်းအရာကို မြင်သောကြောင့် နှလုံးမသက်မသာသည်ဖြစ်၍ သွားလေသည်..” ဟုသိ၍ သမီးဖြစ်သူကို ရိုက်ပုတ်နှိုးပြီး-

“သူယုတ်မ-သင့်လင်သည် သင်၏ ဖောက်ဖောက်ပြန်ပြန် အိပ်ပျော်နေသည်ကိုမြင်၍ စိတ်ပျက်ပြီး ဆင်းသွားလေပြီ။ သည်တစ်ခါ ပြန်လာတော့မည်မဟုတ်” ဟု ဆိုသည်။

“မိခင်-မထင်ပါနှင့်၊ သင်းသွားလည်း နှစ်ရက်သုံးရက်ကြာလျှင် ပြန်လာ ပါလိမ့်မည်” ပြန်ပြောသည်။

စိတ္တဟတ္ထအမည်ရသော ထိုယောက်ျားသည် သင်္ကန်းကို ရင်ခွင်ပိုက်ပြီး အနိစ္စ ဒုက္ခ ရွတ်ဆို၍ သွားစဉ်ပင် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ကျောင်းသို့ရောက်လျှင် ရဟန်းပြုပေးရန် တောင်းပန်သည်။ ရဟန်းတို့က -

“အသင့်အား ရဟန်းပြုပေးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ သင့်မျက်နှာသည် ဓားတို့ဖြင့် ပွတ်တိုက်သွေးအပ်သည်ဖြစ်၍ တောက်ပြောင်နေသော ကျောက်နှင့်တူပေသည်။ အရှက်မရှိလှချေတကား” ဟု ဆိုကြသည်။

“အရှင်ဘုရားတို့ - ယခုတစ်ကြိမ်သာ တပည့်တော်ကို ရဟန်းပြုပေးတော်မူကြပါ” ဟုတောင်းပန်သဖြင့် ပြုပေးလိုက်ကြသည်။ စိတ္တ ဟတ္ထ ရဟန်းသည် နှစ်ရက်သုံးရက်မျှဖြင့်ပင် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တ ဖိုလ်သို့ ရောက်လေသည်။ ရဟန်းတို့က-

“အသို့နည်း စိတ္တဟတ္ထ - သင်သွားချိန်တန်ခဲပြီ။ သည်တစ်ခါ ပြန်သွားဖို့ရန် ကြာမြင့်လှပေသည်” ဟု ပြောဆိုကြသည်။

“အရှင်ဘုရားတို့ - ဟိုအရင်အခါ တပည့်တော်၏ သွားခြင်းသည် ကိုယ်လက်နှီးနှောလိုသောစိတ်ကြောင့် သွားခဲ့ရပါသည်။ ယခု တပည့်တော်မှာ ထိုစိတ်မရှိပြီ။ ထို့ကြောင့် မသွားတော့ပါ”

ရဟန်းတို့သည် မြတ်စွာဘုရားသခင်ထံသို့ ခေါ်သွားကြ၍ ထို အကြောင်းကို လျှောက်ကြားကြကာ-

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- စိတ္တဟတ္ထရဟန်း သည် အရဟတ္တဖိုလ်စကားကို ဆိုပါသည်ဘုရား” လျှောက်တင်ကြသည်။

“ချစ်သားရဟန်းတို့-စိတ္တဟတ္ထဆိုသောစကား မှန်ပေသည်။ ငါ့သားတော်သည် မိမိစိတ်က တစ်စုံတစ်ခုတည်းသော အရာဌာန၌ ရပ်တည်ခြင်းမရှိသေးသောအခါ၌ သူတော်ကောင်းတရားကို မသိ သေးသော ကာလအားဖြင့် အိမ်နှင့်ကျောင်းကို မညောင်းမညာ လူးလာ တုံ့ခေါက်ခြင်း ပြုပေသည်။ ယခုအခါ၌ကား ကုသိုလ်၊ အကုသိုလ်ကို ပယ်အပ်လေပြီ” ဟု မိန့်တော်မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

၁။ အနဝဋ္ဌိတစိတ္တဿ၊
သဒ္ဓမ္မံ အဝိဇာနတာ။
ပရိပ္ပ ဝပသာဒဿ၊
ပညာ န ပရိ ပူရေတိ ။ ။

[မြန်မာပြန်။ ။စိတ်သည် တည်တံ့ခြင်းလည်းမရှိ၊ သူတော်ကောင်း တရားကိုလည်း မသိ၊ ယုံကြည်မှုသဒ္ဓါတရားလည်း မခိုင်မြဲသောပုဂ္ဂိုလ်မှာ လောကုတ္တရာဉာဏ်ပညာသည် မပြည့်စုံပါလေ။]

၂။ အနဝဿုတ စိတ္တဿ၊
အနန္တာဟတ စေတသော။
ပုညပါပ ပဟိနဿ၊
နတ္ထိ ဇာဂရတော ဘယံ ။ ။

[မြန်မာပြန်။ ။ရာဂဖြင့်လည်း မစွတ်စို၊ ဒေါသဖြင့် မထိပါးသော စိတ် လည်းရှိ၊ ကောင်းမှုမကောင်းမှုကို ပယ်ပြီးလျက် အစဉ် နိုးကြားခြင်းရှိသော ရဟန္တာပုဂ္ဂိုလ်မှာ ကိလေသာ ဘေးရန် မရှိတော့ပေ။ ။]

ဤဓမ္မဒေသနာတော်၏အဆုံးမှာ များစွာသော လူအပေါင်းအား အကျိုးရှိသည် ဖြစ်လေသည်။

ထိုမှ နောက်တစ်နေ့သောအခါမှာ ရဟန်းတို့သည် တရားသဘင် အစည်းအဝေး၌ ဤစကားကို ပြောဆိုဆွေးနွေးနေကြသည်။

“ငါ့ရှင်တို့-ကိလေသာတို့မည်သည် အလွန်ဝန်လေးစွတကား။ စိတ္တဟတ္ထမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သောအကြောင်း ဥပနိဿယနှင့် ပြည့်စုံသူဖြစ်ပါလျက် ကိလေသာတို့ဖြင့် မွေ့နှောက် ချောက်ချား အပ်သည်ဖြစ်၍ ခုနစ်ကြိမ်တိုင်တိုင် လူဖြစ်ပြီး ခုနစ်ကြိမ် တိုင်တိုင် ရဟန်းပြုလေဘိသည်”

ထိုစဉ် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုစကား ဖြစ်ခြင်းသို့ သိတော်မူ၍ တရားသဘင်ကို ကြွတော်မူလာပြီး ခင်းထား အပ်သောနေရာမှာ ထိုင်တော်မူကား -

“ချစ်သားရဟန်းတို့-ယခုငါဘုရားကြွတော်မူလာသောအခါမှာ အဘယ်စကားဖြင့် ပြောဆိုစည်းဝေးနေကြပါသနည်း” ဟု မေးတော် မူလေလျှင် “ဤမည်သော အကြောင်းပါတည်း” ဟု ရဟန်းတို့က လျှောက်တင်ကြလေသည်။

“ချစ်သားရဟန်းတို့-ကိလေသာမည်သည်ကား ဤသို့လျှင် အလွန် တရာ ဝန်လေးလှပေသည်။ အကယ်၍ ကိလေသာတို့ကို ကိုင်တွယ်ပြီး တစ်ခုခုထဲမှာထည့်၍ ရကောင်းသည်ဆိုလျှင် ကျယ်ဝန်းသော ဤ စကြဝဠာသည်လည်း ကျဉ်းပါသေးသည်။ အမြင့်ဆုံးသော ဗြဟ္မာ့ပြည် လည်း နိမ့်ပါသေးသည်။ ကိလေသာတို့မည်သည် ဤမျှအထိ ကျယ်ဝန်း များပြားဘိသည်။

ချစ်သားရဟန်းတို့-

ထိုကိလေသာမည်သည်ကား ငါဘုရားကဲ့သို့သော ပညာနှင့် ပြည့်စုံသောသူကိုပင်သော်မှ ချောက်ချားတုန်လှုပ်စေနိုင်ခဲ့သေးသည် ဆိုပါလျှင် ကြွင်းကျန်သောသူတို့ကား အဘယ်ဆိုဖွယ်ရာ ရှိနိုင်ပါအံ့နည်း။ ငါဘုရားသည်လည်း ရှေးအခါက ပြောင်းမျိုးစေ့အနည်းငယ်နှင့် ပေါက်တူး တုံးတစ်ခုကိုအမှီပြု၍ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းပြုပြီးမှ လူထွက်

ဖူးခဲ့ချေပြီ. . "ဟု မိန့်တော်မူလျှင် ရဟန်းတို့ တောင်းပန်အပ်သဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောပြတော်မူလေသည်။



အတိတ်ဖြစ်ရပ် (ကုဒါလ ပဏ္ဍိတ ဇာတ်ကြောင်း)

ချစ်သားရဟန်းတို့-

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ် မင်းကြီးမင်းပြုနေစဉ် ကုဒါလပဏ္ဍိတမည်သော လူတစ်ယောက်သည် ရသေ့ရဟန်းပြု၍ ဟိမဝန္တာတောမှာနေသည်။ ရှစ်လတို့ပတ်လုံးနေပြီး၍ မိုးကာလကျသောအခါ အိမ်မှာထားရစ်ခဲ့သော ပြောင်းမျိုးစေ့ အနည်းငယ်နှင့် ပေါက်တူးတုံးတစ်လက်ကို သတိရ၍-

“ပြောင်းမျိုးစေ့တွေ ပျက်စီးကုန်တော့မည်. . ” တွေးကာ လူထွက်လာခဲ့သည်။ ပေါက်တူးတုံးဖြင့် မြေကိုတူးဆွပြီး ပြောင်းမျိုးစေ့ကို စိုက်ပျိုးသည်။ ရင့်သောကာလ ပြောင်းသိမ်း၍ မျိုးစေ့အနည်းငယ်ချန်ထားငြိအကြွင်းကိုစားသည် ထိုအခါ ကုဒါလပဏ္ဍိတအား-

“ငါ့အား အိမ်၌နေသဖြင့် အကျိုးမရှိပြီ-” တွေး၍ တောသို့ဝင်ကာ ရသေ့ပြုပြန်သည်။ ရှစ်လလုံးလုံးနေပြီး၍ မိုးကျပြန်လျှင် မျိုးစေ့နှင့် ပေါက်တူးတုံးကိုလွှမ်း၍ လူထွက်ပြန်သည်။ ဤသို့ဖြင့် ခြောက်ကြိမ်တိုင်တိုင် ရသေ့ဝတ်လိုက် ထွက်လိုက်ဖြင့်ရှိနေခဲ့ပြီး ခုနစ်ကြိမ်မြောက် ရသေ့ပြုစဉ်မှာ ကုဒါလပဏ္ဍိတ စဉ်းစားသည်။

“ငါသည် ဤပေါက်တူးကို အမှီပြု၍ အကြိမ်ကြိမ်လူထွက်ခဲ့သည်။ သည်ပေါက်တူး မရှိမှဖြစ်မည်။ ပေါက်တူးကို စွန့်ပစ်တော့အံ့. . ” ကြံ၍ ဂင်္ဂါမြစ်နားသို့ရောက်လျှင်-

“ပေါက်တူး ကျရာအရပ်ကို မြင်လျှင် တစ်ဖန်ပြန်ယူမိနေဦးမည်။ မမြင်ရအောင်ပြုတော့. . ” ကြံ၍ ပြောင်းမျိုးစေ့ထုပ်ကို ပေါက်တူးမှာ ချည်ပြီး ပေါက်တူးရိုးအဖျားမှကိုင်ကာ မျက်စိမှိတ်လျက် ဦးခေါင်းပေါ်မှာ

သုံးကြိမ်လှည့် ပြီးနောက် ဂင်္ဂါမြစ်တွင်းသို့ အားကုန်လွှင့်ပစ်လိုက်လေသည်။
ထို့နောက် ပြန်ကြည့်လေရာ ကျရာအရပ်ကို မမြင်သဖြင့် -

“ဇိတံ မေ (ငါ့အား အောင်အပ်ပြီ)

ဇိတံ မေ (ငါ့အား အောင်အပ်ပြီ. . .”

ဟူ၍ သုံးကြိမ်တိုင်အောင် ဟစ်အော်ကြွေးကြော်လေသည်။

ထိုစဉ်အခိုက်မှာ ဗြဟ္မဒတ်မင်းသည် ဆူပူနေသော နယ်ပယ်
အစွန်အဖျားကို နှိမ်နင်းအောင်မြင်၍ ပြန်လာပြီး ဂင်္ဂါမြစ်ကမ်းဘေးမှာ
သစ်ခက်တဲနန်းထိုးကာနေသည်။ ရေချိုးဆင်းရန် ဂင်္ဂါမြစ်သို့ အသွားတွင်
ကုဒါလပဏ္ဍိတ၏ ကြွေးကြော်သံကိုကြား၍ ခေါ်ပြီး မေးမြန်းလေသည်။

“အချင်းလုလင်-ငါသည် ရန်သူအပေါင်းတို့ နှိမ်နင်း၍ အောင်ပွဲ
ဆင်ပြီး ပြန်လာခဲ့သည်။ ငါ့ကိုငါ အောင်သူဟု ထင်မှတ်ခဲ့သည်။ သင်က
လည်း. . ဇိတံ မေ၊ ဇိတံ မေ ဟူ၍ ကြွေးကြော်ဘိသည်ကား အဘယ်
အရာကို အောင်သဖြင့် ဤသို့ ကြွေးကြော်ရလေနည်း”

“မြတ်သောမင်းကြီး-အသင်မင်းကြီးကား ခန္ဓာကိုယ်မှအပြင်ဘက်
ဖြစ်သော ရန်သူတို့ကိုသာ အောင်ခြင်းဖြစ်သည်။ ထိုအောင်ခြင်းသည်
နောက်တစ်ဖန် အနွှဲပြန်ဖြစ်နိုင်သေးသည်။ ငါသည်ကား ကိုယ်တွင်း ရန်သူ
လောဘကိုအောင်လိုက်ရပြီ။ ထိုလောဘရန်သူသည် ငါ့ကို တစ်ဖန် ပြန်၍
အောင်နိုင်တော့မည် မဟုတ်ပါ။ ထိုအောင်ခြင်းသည်သာ အောင်ခြင်းအစစ်
ဖြစ်သောကြောင့် “ဇိတံ မေ၊ ဇိတံ မေ” ဟူ၍ ငါ ကြွေးကြော်ရ
လေသည်။

ဗြဟ္မဒတ်မင်းကြီးသည် ကုဒါလပဏ္ဍိတ၏စကားကို ကြားနာ
ရသည်ရှိသော် ရသေ့ရဟန်းအဖြစ်ကို တောင်းပန်ကာ စစ်သည်အပေါင်းနှင့်
အတူ ရသေ့ရဟန်းပြုလေသည်။ ဗာရာဏသီပြည်ရှင် ဗြဟ္မဒတ်မင်း
ရသေ့ရဟန်းပြုသောသတင်းစကားကို ကြားသိရသော ခုနစ်ပြည်ထောင်
မင်းတို့က-

“ဗြဟ္မဒတ်မင်းကြီးသည် ထီးနန်းစည်းစိမ်ကိုစွန့်၍ ရဟန်းပြု
သည်မှာ အကျိုးမဲ့မဖြစ်တန်ရာ၊ မင်းစည်းစိမ်ထက် လွန်ကဲမြင့်မြတ်သော
ကြောင့်သာ ဖြစ်ချေမည်. .” စဉ်းစားဆင်ခြင်တိုင်ပင်ကြပြီးလျှင် ထို

မင်းတို့သည်လည်း အခြံအရံပရိသတ်နှင့်အတူ ရသေ့ရဟန်း ပြုကြလေသည်။

ကုဒါလပဏ္ဍိတရသေ့သည် ဈာန်သမာပတ်ကို ဖြစ်စေ၍ သေလွန်သည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းဟောပြတော်မူပြီး-

“ထိုစဉ်က ကုဒါလပဏ္ဍိတသည် ယခုအခါ ငါဘုရား ဖြစ်တော်မူလာလေသည်”ဟူ၍ ဇာတ်တော်ကို ပေါင်းပြတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-

ကိလေသာတို့ မည်သည်ကား ဤသို့သော အခြင်းအရာဖြင့် အလွန်တရာ ဝန်လေးလှသည်သာတည်း”ဟူ၍ ဟောကြားတော်မူလေသည်။

စိတ္တဟတ္ထမထေရ် ဝတ္ထုပြီး၏။



(၆) ရဟန်းငါးရာ ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝိပဿနာတရား ရှုပွားအားထုတ်ကုန်သော ရဟန်းငါးရာကို အကြောင်းပြု၍ “ကုမ္ဘူပမံ ကာယမိမံဝိဒိတွာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်မှ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံမှ ကမ္မဋ္ဌာန်းကိုသင်ယူခဲ့ပြီး ခရီးထွက်ခဲ့ကြရာ ယူဇနာ တစ်ရာမျှဝေးသောအရပ်ရှိ ရွာကြီးတစ်ရွာသို့ရောက်ကြသည်။ ရွာသူ ရွာသားများက လျှောက်ထားတောင်းပန်ကြသဖြင့် ရွာနှင့်မနီးမဝေးမှာ ရှိသည့် တောအုပ်ကြီးတစ်ခုမှာ သီတင်းသုံးနေထိုင်ကြသည်။

ရဟန်းတို့ရောက်သည်မှစ၍ တောအတွင်းရှိ နတ်တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်ထက်မှာ မနေနိုင်ကြဘဲ သားမယားနှင့်အတူ မြေပြင်မှာ ဆင်းနေကြရသည်။ နတ်တို့ထင်ထားသည်မှာ “ရဟန်းတော်တို့ တစ်ရက်နှစ်ရက်မျှကြာလျှင် ပြန်သွားကြလိမ့်မည်” ဟု သို့သော် တစ်ဆယ့်ငါးရက်ကြာသည့်တိုင်အောင် မပြန်ကြသေးလျှင်-

“အရှင်မြတ်တို့သည် ဤတောအုပ်မှာသာ သီတင်းသုံးနေကြပါလျှင် ငါတို့သည် သစ်ပင်ပေါ်မှာနေရန် မသင့်လျော်ချေ။ ဝါတွင်းသုံးလလုံးလုံး သားမယားများနှင့်အတူ မြေကြီးမှာနေရမည် ဆိုသည်

ကလည်း အလွန်ခက်ခဲ ပင်ပန်းရချေသည်။ ဤရဟန်းတို့ကို ခြောက်လှန့် ပြေးစေမှသင့်မည်” ကြံကြပြီးလျှင် ရဟန်းတို့အား အမျိုးမျိုးသော ကြောက်မက်ဖွယ် အဆင်းအသံတို့ဖြင့် ခြောက်လှန့်ကြသည်။ ထိုသို့ခြောက်လှန့်သည်ကို မြင်ကြားရသော ရဟန်းတို့သည် စိတ်ပျံ့လွင့်ခြင်း၊ ရောဂါဘယ ဖြစ်ပွားခြင်းတို့ ဖြစ်လေသဖြင့်-

“ဤအရပ်သည် ငါတို့အား မသင့်လျော်ချေ။ မြတ်စွာဘုရား သခင်ထံ ပြန်ကြကုန်စို့” တိုင်ပင်ကာ ပြန်လာခဲ့ကြသည်။ ရှိခိုး၍ ထိုင်နေသော ထိုရဟန်းတို့ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သား ရဟန်းတို့-သင်တို့သည် အဘယ်ကြောင့် ထိုအရပ်မှာ မနေ နိုင်ကြသနည်း”မေးတော်မူလျှင် ရဟန်းတို့က ဖြစ်ပုံကြောင်းရာကို လျှောက် ထားကြလေသည်။

“ချစ်သားရဟန်းတို့-သင်တို့အား ထိုအရပ်သို့သာလျှင် သွားအပ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-တပည့်တော်တို့ မသွားဝံ့ကြပါဘုရား”

“ချစ်သားရဟန်းတို့-သင်တို့ ယခင်သွားစဉ်က လက်နက် ပါမသွားခဲ့ကြ၊ ယခု လက်နက်ယူသွားကြလေလော့?”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-လက်နက် ဟူသည်မှာ အဘယ်ပါနည်းဘုရား”

“ချစ်သား ရဟန်းတို့ ငါဘုရားသည် သင်ချစ်သားတို့အား လက်နက်ပေးလိုက်မည်။ ထိုလက်နက်ကို ယူသွားကြကုန်လော့”ဟု မိန့်ကြားတော်မူ ပြီးလျှင်-

“ကရဏိယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ” အစရှိသော မေတ္တသုတ်ပရိတ်တော်ကို ဟောကြား သင်ပေးတော်မူ၍-

“ချစ်သားရဟန်းတို့- ဤသုတ္တန်ဒေသနာတော်ကို တောအုပ် ဝင်သည်မှစ၍ ရွတ်ဆိုပြီး ကျောင်းသို့ဝင်ကြကုန်လော့”ဟု မှာကြား မိန့်တော်မူပြီး ထိုတောအုပ်သို့ ပြန်သွားစေလိုက်သည်။

ရဟန်းတို့လည်း ထိုတောအုပ်သို့ပြန်လာခဲ့ကြရာ မြတ်စွာဘုရား သခင် မိန့်မှာတော်မူသည့်အတိုင်း တောအုပ်သို့ဝင်သည်မှစ၍ မေတ္တာ သုတ်တော်ကို ရွတ်ဆိုလာကြသည်။ တောစောင့်နတ်တို့သည် မေတ္တာ စိတ်ကိုရ၍ ခရီးကြိုဆိုခြင်း၊ သပိတ်သင်္ကန်း လှမ်းယူခြင်းပြုကြသည်။ ကြောက်မက်ဖွယ်အာရုံတို့ကို လည်း မပြုကြတော့ချေ။

ရဟန်းတို့သည် ကောင်းမွန်စွာ သီတင်းသုံးနေထိုင်ကြရသည် ဖြစ်၍ တည်ကြည်သောစိတ် ရှိကုန်လျက် ဝိပဿနာကို ရှုမှတ်ပွားများ အားထုတ် နိုင်ကြသည်။

“ဤခန္ဓာကိုယ်အတ္တဘောမည်သည်ကား ပျက်စီးတတ်သော သဘောရှိသည်။ အမြဲမတည်သော သဘောရှိသည်။ မီးမဖုတ်ရသေး သော အိုးစိမ်းနှင့်တူပေသည်” ဟု ဝိပဿနာပွားများမိကြလေသည်။ ထိုအကြောင်းကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဇေတဝန် ကျောင်းတော်တွင်းရှိ ဂန္ဓကုဋ်တိုက်တော်မှ သီတင်းသုံးတော်မူလျက်က သိမြင်တော်မူ၍ -

“ချစ်သားရဟန်းတို့ - မှန်ပေသည်။

ဤခန္ဓာကိုယ် အတ္တဘောမည်သည်ကား ပျက်စီးတတ်သော သဘောရှိပေသည်။ အမြဲမတည်သော သဘောရှိပေသည်။ မီးဖြင့် မဖုတ် ရသေးသော အိုးစိမ်းနှင့်တူသည်သာလျှင်တည်း” ဟု မိန့်တော်မူပြီး၍ ယူဇနာတစ်ရာ ဝေးကွာရာမှာ သီတင်းသုံးနေတော်မူလျက်က ရောင်ခြည် တော်ကို လွှတ်တော်မူပြီးလျှင် ရဟန်းတို့၏ မျက်မှောက်မှာ တည်နေတော် မူဘိသကဲ့သို့ဖြစ်စေကာ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊

နဂရူပမံ စိတ္တ မိဒံ ဌပေတွာ။

ယော ဓေတ မာရံ ပညာဝုဓေန၊

ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။ ။

[မြန်မာပြန်။

။ဤခန္ဓာကိုယ်ကား မြေအိုးနှင့်တူသည်ဟု သိရှိ၍ မိမိ၏ စိတ်ကို မြို့ကြီးသဖွယ် လုံခြုံကြံ့ခိုင်အောင် တည်ဆောက် ပြီးလျှင် ပညာတည်းဟူသော လက်နက်ဖြင့် ကိလေသာ တည်းဟူသော မာရ်ကို တိုက်ခိုက်ရာ၏။ အောင်မြင် ရရှိပြီးသော ဈာန်သမာပတ်ကိုလည်း စောင့်ရှောက်ရာ ပေသည်။ ထိုဈာန်ချမ်းသာ၌ သာယာကပ်ငြိ တွယ်တာ ခြင်းရှိသည်လည်း မဖြစ်ရာပေ။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ ထိုရဟန်းငါးရာလုံး ထိုင်နေ ကြလျက်သာလျှင် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ လေသည်။

ရဟန်းငါးရာ ဝတ္ထုပြီး၏။



(၇) ပူတိဂတ္တ တိဿမထေရ် ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် ပူတိဂတ္တတိဿမထေရ်ကို အကြောင်း ပြု၍ “အစိရံ ဝတယံ ကာယော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်သား အမျိုးသားတစ်ယောက်သည် သာသနာတော်ဝယ် ရဟန်းပြုခဲ့သည်။ တိဿမထေရ်ဟု အမည်တွင်သည်။ ကာလရှည်ကြာလတ်သော တစ်နေ့တွင် တိဿမထေရ်၏ ကိုယ်မှာ အနာပေါက်လာသည်။ ရှေးဦးစွာ မုန်ညှင်းစေ့ခန့်သော အိုင်းအမာပေါက်လာသည်။ ထို့နောက် ပဲနောက်စေ့ခန့်၊ ပဲစင်းငုံသီးခန့်၊ ဆီးသီးခန့်၊ ဥသျှစ်သီးခန့် ရှိသော အိုင်းအမာတို့သည် အဆင့် ဆင့်ပေါက်လာသဖြင့် တိဿမထေရ်၏ တစ်ကိုယ်လုံး အပေါက်တွေနှင့်ချည်းဖြစ်သည်။ တစ်ကိုယ်လုံး ပုပ်နေဘိသကဲ့သို့ရှိသည်။ ထို့ကြောင့် သူ့ကို ပူတိ ဂတ္တတိဿမထေရ်ဟု ဆိုကြသည်။ [ကိုယ်ပုပ်သော တိဿမထေရ်ဟူလို့။]

ထို့နောက် အနာတို့သည် အရိုးထိအောင် ဖောက်ခွဲစွဲဝင် ဖြစ်ပွားသည်။ ဝတ်ထားသော သင်္ကန်းတို့သည် ပြည်သွေးတို့ဖြင့် အလိမ်းလိမ်း ပေကျံနေသည်။ အတူနေသူတို့သည် ကြည့်ရှုသူတ်သင် လုပ်ကျွေး ပြုစုခြင်းငှာ မစွမ်းနိုင်တော့သဖြင့် ရှောင်ဖယ်စွန့်ပစ်ထားကြသည်။ ပူတိ

ဂတ္တတိဿ မထေရ်တစ်ပါး တည်း ကိုးကွယ်ရာမဲ့ ကြည့်ရှုပြုစုမည့်သူ မရှိဘဲ
ညောင်စောင်းမှာ အိပ်နေရသည်။

တစ်နေ့သောအခါမှာ မြတ်စွာဘုရားသခင်သည် လောကကို
မဟာကရုဏာသမာပတ်ဖြင့် ကြည့်တော်မူလျှင် “ပူတိဂတ္တတိဿ မထေရ်၏
ဖြစ်ပျက်နေပုံနှင့် အရဟတ္တဖိုလ်ရခြင်း၏အကြောင်း ဥပနိဿယ”ကို
မြင်တော်မူ၍-

“ဤရဟန်းကို အတူနေသူတို့ စွန့်ပစ်ထားကြလေပြီ။ ငါဘုရားမှ
တစ်ပါး အားကိုးရာမရှိချေပြီ” ဟု ဆင်ခြင်တော်မူပြီးနောက် ကျောင်းစဉ်
လှည့်လည် ကြည့်ရှုဘိသကဲ့သို့ လှည့်လည်ပြီး မီးတင်းကုပ်တွင်းသို့
ကြွဝင်တော်မူသည်။ မီးဖိုထက်မှာ ရေနွေးကို ကိုယ်တော်တိုင်တည်ထား
သည်။ ရေပူနွေးလာလျှင် ပူတိဂတ္တမထေရ် လျောင်းအိပ်နေသော
ညောင်စောင်းကို လက်တော်ဖြင့် သုံးသပ်ကိုင်ငင်တော်မူသည်။ ထိုအခါမှ
အခြားရဟန်းတို့မြင်၍ လျင်မြန်စွာလာကြပြီး-

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-ဖယ်ရှားတော်မူပါ၊
တပည့်တော်တို့ ယူဆောင်ပါမည်” လျှောက်ထား၍ ညောင်းစောင်းကို
မီးတင်းကုပ်တွင်းသို့ သယ်ကြသည်။ မြတ်စွာဘုရားသခင်က သရက်
ခေါက်ကို ခွာယူစေခဲ့ပြီး ဖန်ရည်ပြုလုပ်ကာ ပူတိဂတ္တမထေရ်၏ကိုယ်ကို
ဆွတ်ဖျန်းပေးပြီး ကပ်နေသော သင်္ကန်းကို ခွာယူစေသည်။ လျော်ဖွပ်၍
နေလှန်းစေသည်။ မထေရ်အား ရေနွေးဖြင့် သွန်းလောင်းရေချိုးစေသည်။
ရေချိုးအပြီးမှာ နေလှန်းထားသော သင်္ကန်းခြောက်သွေ့လေသည်။
မထေရ်အား ဝတ်ရုံ ပေးကြသည်။ ဤသို့ဖြင့် ဘုရားရှင်ကိုယ်တော်တိုင်
ကြပ်မတ်၍ ပြုစုပေး သဖြင့် ထိုခဏမှာ မထေရ်သည် ပေါ့ပါးသောကိုယ်၊
တည်ကြည်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ညောင်စောင်းထက်မှာ
ညှိုးခွေစွာ လဲလျောင်းနေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ပူတိဂတ္တတိဿ
မထေရ်၏ ဦးခေါင်းရင်းမှာ ရပ်တန့်တော်မူ၍-

“ချစ်သား ပူတိဂတ္တတိဿ- သုံးဆယ့်နှစ်ပါးသော အစုအဝေးဖြင့်
ပြုပြင် စီမံထားသည့် အလျားတစ်လံ၊ အနံတစ်ထွာမျှလောက်သာ ရှိသော

ဤခန္ဓာကိုယ်အကောင်ပုပ်သည်ကား စောင့်ရှောက်တတ်သော ဝိညာဉ်မှ
ကင်း၍ ချုပ်သည်ရှိသော် ကောင်းရာကောင်းနိုး အကျိုးမရှိသည်ဖြစ်၍
ဖွဲ့ထင်းကဲ့သို့ အသင်၏ ခန္ဓာကိုယ်သည် မြေပြင်ထက်မှာ ပက်လက်အိပ်ရ
ချေမည်” ဟူ၍ မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား
တော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

အစိရံ ဝတ. ယံ ကာယော၊
ပထဝီ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊
နိရတ္တံ ကလိင်္ဂရံ။ ။

||မြန်မာပြန်|| “ဤခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့ခဲ့လေသော် အသုံး
မကျသော ထင်းတုံးကဲ့သို့ မကြာမြင့်မီမှာပင် မြေပြင်မှာ
အိပ်ရလိမ့်မည်တကား။|

ဤဓမ္မဒေသနာတော်၏အဆုံးမှာ ပူတိဂတ္တတိဿမထေရ်သည်
ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံယူလေသည်။ အခြားသော
သူတို့သည်လည်း သောတာပန်စသည် များစွာ ဖြစ်ကြရလေသည်။
မြတ်စွာဘုရားသခင်သည် မထေရ်၏ရုပ်အလောင်းကို ကောင်းစွာ
ဖုတ်ကြည်း သဂြိုဟ်စေပြီး ဓာတ်တော်တို့ကို စေတီတည်ထားစေတော်
မူသည်။

ထို့နောက် ရဟန်းတို့သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ
ချဉ်းကပ်၍ မေးလျှောက်ကြသည်။

ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ပူတိဂတ္တမထေရ်
သည် အဘယ်အရပ်မှာ ဖြစ်ပါလိမ့်မည်နည်း ဘုရား”

“ချစ်သားရဟန်းတို့ ငါ၏သားတော် ပူတိဂတ္တတိဿသည်
ပရိနိဗ္ဗာန်ပြုလေပြီ”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အရဟတ္တဖိုလ်
ရရှိကြောင်း ကောင်းသော ဥပနိဿယရှိပါလျက် ထိုရဟန်းသည် အဘယ်
ကြောင့် ဤမျှပြင်းပြသော အနာရောဂါဝေဒနာကို ခံစားရပါသနည်း။
အဘယ်အကြောင်းကြောင့် အရဟတ္တဖိုလ်သို့ ရောက်ရပါသနည်းဘုရား”

“ချစ်သားရဟန်းတို့-ထိုအလုံးစုံသော အကြောင်းကိစ္စဟူသမျှကို ငါ့သားတော် ပူတိဂတ္တတိဿအား သူပြုမိခဲ့သော ကံကသာလျှင် ပြုပြင် စီရင်အပ်ပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား-ပူတိဂတ္တမထေရ် သည် အဘယ်ကံအမှုကို ပြုတော်မူခဲ့ပါသနည်းဘုရား”ဟု မေးလျှောက် ကြသည်ဖြစ်၍ မြတ်စွာဘုရားသခင်သည် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောပြတော်မူလေသည်။



အတိတ်ဖြစ်ရပ်

(ပူတိဂတ္တတိဿမထေရ်၏ ရှေးအကြောင်းကံ)

ချစ်သားရဟန်းတို့-

ပူတိဂတ္တတိဿသည် ကဿပမြတ်စွာဘုရားသခင် လက်ထက် တော်အခါက ငှက်မုဆိုးဖြစ်ခဲ့သည်။ ငှက်တို့ကို ဖမ်းဆီးသတ်ဖြတ်၍ အစိုးရသူကို ခစားလုပ်ကျွေးရသည်။ မင်းကြီးထံ ဆက်သွင်းပြီးသည်မှ ကျန်သောငှက်များကို ရောင်းစားသည်။ ရောင်းမကုန်သော ငှက်တို့ကို ထွက်မပြေးနိုင်အောင် အတောင်နှင့် ခြေထောက်တို့ကို ရိုက်ချိုးထား သည်။ ငှက်မုဆိုးသည် ဤသို့ပင် အသက်မွေးမြူနေထိုင်လေသည်။

တစ်နေ့ မုဆိုးအိမ်မှာ စားကောင်းသောက်ဖွယ်ကို ချက်ပြုစီရင် နေစဉ် ရဟန္တာမထေရ်မြတ်တစ်ပါး ဆွမ်းရပ်လာသည်။ ငှက်မုဆိုးက-

“ငါသည် သူ့အသက်သတ်ခြင်းဖြင့် မကောင်းသော အသက် မွေးမှုကိုပြုနေရသည်။ အရှင်မြတ်လည်း ဆွမ်းရပ်လာသည်။ ငါ့မှာလည်း လှူစရာ ဆွမ်းဘောဇဉ်အသင့်ရှိလေသည်။ လှူတော့အံ့. . .” ဟု ထက်သန်သောစေတနာဖြင့် ရဟန္တာအရှင်မြတ်အား ဆွမ်းလောင်း လှူပြီး ရှိသေစွာရှိခိုးလျက်-

“အရှင်မြတ်ဘုရား ဘုရားတပည့်တော်၏ ဤကောင်းမှုကြောင့် အရှင်မြတ်ဘုရားတို့ သိမြင်အပ်သော တရားထူးတရားမြတ်ကို သိရပါ လို၏ အရှင်ဘုရား” ဟု ဆုတောင်းပတ္ထနာပြုလေသည်။ ရဟန္တာမထေရ် မြတ်ကလည်း “သင် ဒါယကာ တောင်းသောဆုအတိုင်း ပြည့်စုံစေ သတည်း” ဟု အနုမောဒနာ ပြုတော်မူသည်။

“ချစ်သားရဟန်းတို့-

ထိုစဉ်အခါက ပြုခဲ့သောကံသည် စီမံလှုပ်နှိုး အကျိုးကို ဖြစ်စေ သောအားဖြင့် ပြီးစေသည်သာတည်း။ ထိုအခါက ငှက်တို့၏ အတောင်၊ ခြေထောက်တို့ကို ရိုက်ချိုးခဲ့သော အကုသိုလ်ကံကြောင့် ပူတိဂတ္တသည် ကိုယ်လုံးပုပ်သိုး အရိုးကွဲခြင်းဖြစ်ရပေသည်။ ရဟန္တာအရှင်မြတ်အား စေတနာထက်သန်စွာ ဆွမ်းလှူဒါန်းခဲ့သောကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရပေသည်” ဟူ၍ အတိတ်ဇာတ်ကြောင်းကို ရဟန်း အပေါင်းအား ပြန်ပြောင်းဟောပြတော်မူလေ သည်။

ပူတိဂတ္တ တိဿမထေရ် ဝတ္ထုပြီး၏။



(၈) နန္ဒဂေါပါလက နွားကျောင်းသားဝတ္ထု

မြတ်စွာဘုရားသခင်သည် “ကောသလဇနပုဒ်၌ နန္ဒမည်သော နွားကျောင်းသားကို အကြောင်းပြု၍ “ဒိသော ဒိသံ ယံတံကယိရာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်ရှိ အနာထပိဏ်သူဌေး၏ နွားကျောင်းသားသည် နန္ဒ အမည်ရှိသည်။ နန္ဒဂေါပါလကဟု ခေါ်ကြသည်။ သူသည် သူဌေး၏ နွားများကို ထိန်းသိမ်းစောင့်ရှောက်ပေးရသည်။ သူ့မှာ အတန်သင့် ပေါများသော ရွှေ ငွေ ပစ္စည်းဥစ္စာလည်းရှိသဖြင့် သူဌေးစည်းစိမ်ကို ခံစား၍နေသည်။ ရံဖန်ရံခါ နွားနို့အရသာငါးမျိုးကိုယူ၍ အနာထပိဏ် သူဌေးကြီးထံလာပြီးလျှင် မြတ်စွာဘုရားထံ ဝင်ရောက်ဖူးမြော်လေ့ရှိ သည်။ တရားတော်ကို နာကြားလေ့ရှိသည်။ နန္ဒဂေါပါလကသည် မိမိ နေရာအရပ်သို့ မြတ်စွာဘုရားသခင် ကြွလာတော်မူဖို့ရန် တောင်းပန် လျှောက်ကြားသည်။

မြတ်စွာဘုရားသခင်သည် နန္ဒဂေါပါလက၏ ဉာဏ်ပညာ ရင့်ကျက် ခြင်းကို ဆိုင်းတွင်လင့်တော်မူသောအားဖြင့် ကြွတော်မမူသေးဘဲ အခြားသောအရပ်တို့သာ ဒေသစာရီကြွချီတော်မူသည်။ နန္ဒဂေါပါလက ၏ ဉာဏ်ပညာ ရင့်ကျက်သည်ကို မြင်တော်မူသည့်တစ်နေ့မှာ ရဟန်း သံဃာများစွာနှင့်အတူ နန္ဒဂေါပါလက၏ နေရာအနီး သစ်ပင်ရင်း တစ်ခုမှာ

ကြွရောက်သီတင်းသုံးနေသည်။ နန္ဒဂေါပါလကသည် မြတ်စွာဘုရား သခင်ထံ ချဉ်းကပ်၍ ရှိခိုးကာပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရား အမှူးရှိသော သံဃာတို့ကို အလှူကြီးပေးလှူလေသည်။

ခုနစ်ရက်စေ့သောနေ့မှာ ဆွမ်းအနုမောဒနာ ပြုတော်မူသော အဆုံးမှာ နန္ဒဂေါပါလကသည် သောတာပတ္တိဖိုလ်၌ တည်လေသည်။ မြတ်စွာဘုရားသခင်ပြန်ကြွတော်မူလေလျှင် နန္ဒဂေါပါလကသည် မြတ်စွာ ဘုရားသခင်၏ သပိတ်တော်ကိုထမ်း၍ နောက်တော်အပါးမှ အစဉ် လိုက်ခဲ့သည်။ ခရီးအတော်ဝေးဝေးသို့ရောက်လျှင် မြတ်စွာဘုရားသခင်က “ဥပါသကာ ရပ်တန့်နေရစ်ပေဦးလော့” ဟု မိန့်တော်မူသည်ရှိသော် နန္ဒဂေါပါလကသည် ရှိခိုးဦးချ၍ ဆုတ်နစ်ပြန်လာခဲ့သည်။

အပြန်လမ်းတွင် နန္ဒဂေါပါလကကို မုဆိုးတစ်ယောက်က လေးဖြင့် ပစ်သတ်လိုက်သည်။ နောက်မှကြွလာသော ရဟန်းတို့က သေလွန် နေသော နန္ဒဂေါပါလကအလောင်းကို တွေ့မြင်ခဲ့ကြ၍ မြတ်စွာဘုရား သခင် ကိုယ်တော်အား မိလာသောအခါ ရဟန်းတို့က-

“ဘုန်းတော်ကြီးတော်မူလှသောမြတ်စွာဘုရား- နန္ဒဂေါပါလက သည် ရှင်တော်ဘုရား ဤအရပ်သို့ ကြွလာတော်မူသောကြောင့်သာ အလှူကြီးကို အားထုတ်ပြုလုပ်ပေးလှူ၍ အစဉ်လိုက်ပို့အပြန်မှာ သေလွန်ရရှာသည်။ အကယ်၍ ရှင်တော်မြတ်ဘုရား ဤအရပ်သို့ မကြွလာခဲ့လျှင် နန္ဒဂေါပါလက သေလွန်ရှာမည် မဟုတ်ပါဘုရား” ဟု လျှောက်ကြသည်။

“ချစ်သားရဟန်းတို့- ငါဘုရားကြွလာသည်ဖြစ်စေ၊ မကြွသည် ဖြစ်စေ နန္ဒဂေါပါလကသည် အရပ်ရှစ်မျက်နှာတွင် မည်သည့်အရပ်သို့ပဲ သွားသွား နန္ဒဂေါပါလကအား သေခြင်းမှလွန်မြောက်အံ့သောအကြောင်း တစ်စုံ တစ်ရာမရှိချေ။

ချစ်သားရဟန်းတို့-

သတ်ဖြတ်ဖျက်ဆီးခြင်းအမှုကို ခိုးသူတို့လည်း မပြုနိုင်။ ရန်သူတို့လည်း မပြုနိုင်ကုန်။ ထိုခိုးသူ၊ ရန်သူတို့မပြုနိုင် မဖျက်ဆီးနိုင်သောအရာကို သတ္တဝါ တို့၏ အဇ္ဈတ္တသန္တာန်၌ဖြစ်သော မသင့်မတင့် နှလုံးသွင်းအပ်သော စိတ်သည်သာလျှင် ပြုလေသတည်း” မိန့်တော်မူပြီး၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ် ဓမ္မဒေသနာတော်

ဒိသော ဒိသံ ယံ တံ ကယိရာ၊
 ဝေရီဝါ ပန ဝေရိနံ။
 မိစ္ဆာပဏိဟိတံ စိတ္တံ၊
 ပါပိယော နံ တတော ကရေ၊

[မြန်မာပြန်။

။ရန်သူတစ်ဦးသည် ရန်သူတစ်ဦးအားလည်းကောင်း၊
 ရန်ငြိုးထားသူတစ်ဦးသည် ရန်ငြိုးထားသူတစ်ဦးအား
 လည်းကောင်း ထိုထိုအကျိုးမဲ့ ဖျက်ဆီးမှုကို (ဤဘဝ
 ၌သာ) ပြုနိုင်ရာသည်။ မကောင်းသဖြင့် ဆောက်တည်
 ထားသော စိတ်သည်ကား ထိုစိတ်ရှိသူကို ထိုထက် ပို၍
 အကျိုးမဲ့ ပျက်စီးအောင်(ဘဝအဆက်ဆက်) ပြုနိုင်ပေ
 ရာသည်။]

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ်သို့
 ရောက်ကြလေသည်။ နန္ဒဂေါပါလက ဥပါသကာ၏ ဘဝတစ်ပါးက
 ပြုခဲ့သောကံကိုကား ရဟန်းတို့ မမေးလျှောက်သောကြောင့် မြတ်စွာ
 ဘုရားသခင် ဟောတော်မမူခဲ့လေ။

နန္ဒဂေါပါလက နွားကျောင်းသားဝတ္ထု ပြီး၏



(၉) သောရေယျ သူဌေးသားဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း တော်၌ သီတင်းသုံးတော်မူစဉ် သောရေယျမထေရ်ကို အကြောင်းပြု၍ “နတ် မာတာ ပိတာ ကယိရာ” အစရှိသော ဓမ္မဒေသနာတော်ကို အကြောင်းပြု၍ ဟောကြားတော်မူပါသည်။

ဖြစ်စဉ်အစကား သောရေယျပြည်၌ဖြစ်၍ ဖြစ်စဉ်အဆုံးကား သာဝတ္ထိ ပြည်၌ ဖြစ်လေသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

သောရေယျမြို့၌ သောရေယျ သူဌေးသားသည် သူငယ်ချင်း အဖော်တစ်ဦးနှင့်အတူ လှည်းယာဉ်စီး၍ ရေချိုးရန် မြို့မှထွက်ခဲ့သည်။ နောက်မှ အခြံအရံများလည်း အတူပါလာသည်။ ထိုစဉ် မြို့ပြင်မှာ အရှင်မဟာကစ္စည်းမထေရ်သည် မြို့တွင်းသို့ဆွမ်းခံကြွဝင်ရန် သင်္ကန်းကို ပြင်ဆင်ဝတ်ရုံနေသည်။ သောရေယျ သူဌေးသားသည် မထေရ်မြတ်၏ ရွှေအဆင်းကဲ့သို့သော အဆင်းရှိသည့် ကိုယ်ကိုမြင်လျှင်-

“ငါ့မယား ဖြစ်ပါမူကား ကောင်းလေစွ။ ငါ့မယား၏ ကိုယ်အဆင်း သည် ဤမထေရ်၏ ကိုယ်အဆင်းကဲ့သို့ ရှိပါမူကား ကောင်းလေစွ” ဟု ကြံအောက်မေ့မိသည်။ ထိုသို့ကြံစည်ပြစ်မှားကာမျှ၌သာလျှင် သောရေယျ သူဌေးသားအား ယောက်ျားအင်္ဂါကွယ်ပျောက်၍ မိန်းမအင်္ဂါ ထင်ရှား ဖြစ်လာလေသည်။

သူဌေးသားသည် မိမိအဖြစ်ကို ရှက်လှသဖြင့် ယာဉ်မှဆင်း၍ ထွက်ပြေးလေသည်။ အခြံအရံဖြစ်သူတို့ကလည်း ထိုအကြောင်းကို မသိသောကြောင့်လည်းကောင်း၊ မိန်းမအဖြစ်သို့ရောက်လေသဖြင့် မမှတ်မိသောကြောင့်လည်းကောင်း “ဤသူကား အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း” ဟုသာ ဆိုကြသည်။

မိန်းမဘဝသို့ ပြောင်းလေပြီးသော ထိုသူသည် တက္ကသိုလ်ပြည်သို့ သွားသော လမ်းအတိုင်းသွားလေသည်။ သူ၏အဖော်တို့သည် ထိုထို ဤဤ ရှာဖွေသော်လည်း မတွေ့ရသဖြင့် ရေချိုး၍ အိမ်ပြန်လာခဲ့ကြသည်။ မိဘတို့က “ငါသား ဘယ်မှာနည်း” မေးသော် “ရေချိုးပြီး၍ ပြန်နှင့်ပြီ ထင်မှတ်ကြောင်း” ဆိုကြသည်နှင့် ထိုထိုသော အရပ်တို့မှာ လှည်းပတ်ရှာဖွေသော်လည်း မတွေ့ကြရသည့်အဆုံး ငိုကြွေးမြည်တမ်း၍ “သေလွန်ပြီ ဖြစ်လိမ့်မည်” ဟူ၍ သေသူအား ရည်စူးသောအလှူကို ပေးလှူကြလေသည်။

ယောက်ျားထဝမှ ပြောင်းလဲသွားသော ထိုမိန်းမသည် တက္ကသိုလ်ပြည်သို့သွားသော လှည်းသမားတစ်ဦးကိုမြင်၍ နောက်မှ လိုက်သွားသည်။ လှည်းသမား မေးမြန်းရာတွင်-

“အသင်သည် တစ်စုံတစ်ခုသော စကားကိုမမေးပါလင့်၊ အသင့်လှည်းကိုသာ အသင်မောင်းပါ။ ငါသည် ခြေဖြင့် နောက်မှလိုက်သွားပါမည်” ဆိုသည်။ ခရီးအတန်ကြာသွားမီသော် ခြေတို့ကွဲကုန်၍ ပါလာသော လက်စွပ်ကို လှည်းသမားအားပေး၍ လှည်းပေါ်သို့ ခွင့်ပန်ပြီး စီးနင်းခဲ့သည်။ လှည်းသမားက စဉ်းစားသည်။

“ငါတို့ ပြည်က ငါတို့သူဌေးသားကား မယားမရှိသေး။ ဤမိန်းမ ယူဆောင်သွားပေးလျှင် ငါတို့အား လက်ဆောင်ပဏ္ဏာ ပေးပေလိမ့်မည်” စဉ်းစားသွား၍ တက္ကသိုလ်ပြည်သို့ရောက်လျှင် သူဌေးသားအား ပြောကြားလေရာ သဘောကျသဖြင့် မယားအဖြစ် သိမ်းဆည်းလိုက်လေသည်။

[မှတ်ဖွယ်ကိုဆိုဦးအံ့။ ။ယောက်ျားမဖြစ်ဖူး၊ မိန်းမ မဖြစ်ဖူးသောသူ မည်သည်မရှိ။ ယောက်ျားတို့သည် သူတစ်ပါး မယား၌ လွန်ကျူးမိခဲ့သည်ရှိသော် သေသည်၏ အခြားမဲ့၌ ငရဲမှာ အနှစ်တစ်သိန်းတို့ပတ်လုံး ခံရပြီး၊ ငရဲမှလွတ်လာပြန်လျှင်လည်း လူဖြစ် လာသည်ရှိသော် မိန်းမဘဝတစ်ရာ ဖြစ်ရလေ သေးသည်။

ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးသော အရှင်အာနန္ဒာမထေရ် မြတ်သော်မှ သံသရာ ဝယ် ကျင်လည်ခဲ့ရာမှာ တစ်ခုသောဘဝတွင် ပန်းထိမ်သည် မျိုး၌ဖြစ်၍ သူတစ်ပါးမယားကို ပြစ်မှားသော ပရဒါရကံကြောင့် ငရဲ၌ခံရပြီး ကံကြွင်းမကုန်သေးသဖြင့် ယောက်ျားတို့၏ မယား တစ်ဆယ့်လေးဘဝ ဖြစ်ရသည်။ ခုနစ် ဘဝတို့မှာ ဝှေးစေ့ အထုတ်ခံရသည်။ ထိုပြီးမှ ယောက်ျားဘဝ ပြန်ဖြစ်ရသည်။

မိန်းမတို့သည် ဒါနစသော ကောင်းမှုပြုသည့် အခါ မိန်းမ၏အဖြစ်မှာ နှစ်သက်ခြင်း ကင်း သည်ဖြစ်၍ “ဤကောင်းမှုကံကြောင့် ယောက်ျား ဖြစ်ပါစေသတည်း” ဆုပန် တည်ဆောက်လျှင် သေလွန်ပြီးနောက်ဘဝမှာ ယောက်ျားအဖြစ်ကို ရရှိနိုင်သည်။

အိမ်ဦးနတ်ဖြစ်သော မိမိလင်ယောက်ျား၌ ကောင်းစွာကျင့်ခြင်း၊ ရိုသေစွာ လုပ်ကျွေးခြင်း၏ အစွမ်းဖြင့်လည်း ယောက်ျားအဖြစ်ကို ရနိုင်ပါ သည်။ ။ ဤကား မှတ်ဖွယ်တည်း။

သောရေယျ သူဌေးသားသည်ကား အရှင်မဟာကစ္စည်း မထေရ် မြတ်၌ မသင့်လျော်မလျောက်ပတ် မကြံစည်အပ်သောအားဖြင့် ပြစ်မှား

ကြံစည်ခြင်းစိတ်ကို ဖြစ်စေသောကြောင့် ယခုဘဝမှာပင် မိန်းမအဖြစ်ကို ရ၍ တက္ကသိုလ်ပြည်မှ သူဌေးသားနှင့် ပေါင်းဖော်နှီးနှောခြင်းသံဝါသကို အစွဲပြု၍ ကလေးနှစ်ယောက် မွေးဖွားခဲ့ရသည်။ ယခင် သောရေယျမြို့မှာ နေစဉ် သောရေယျသူဌေးအဖြစ်နှင့်လည်း သားနှစ်ယောက်ရှိခဲ့သည်။ ဤသို့ အားဖြင့် သားလေးယောက်ဖြစ်လေသည်။ ယောက်ျားဘဝအဖြစ်နှင့်သား နှစ်ယောက်၊ မိန်းမအဖြစ်နှင့် သားနှစ်ယောက်ပေါင်းလေးယောက်တည်း။



သောရေယျမြို့မှ ထိုမိန်းမ၏အဖော်ဖြစ်သော သူဌေးသားသည် လှည်းငါးရာဖြင့် တက္ကသိုလ်ပြည်သို့ ရောက်လာသည်။ ယောက်ျားဘဝမှ မိန်းမဘဝသို့ ကူးသွားရသော ထိုမိန်းမသည် ပြာသာဒ်ပေါ်မှနေ၍ ကြည့်လေသော် အဖော်ဖြစ်ခဲ့ဖူးသော သူဌေးသားကိုမြင်၍ မှတ်မိသော ကြောင့် ကျွန်မကို စေလွှတ်ခေါ်စေပြီး ကောင်းမွန်စွာ ပြုစုလုပ်ကျွေးသည်။ ထိုအခါ သောရေယျမြို့သားက-

“ချစ်နှမ- ငါသည် ယခင်က အသင်ချစ်နှမကို မတွေ့ဖူး မမြင်ဖူးပါ။ ငါ့ကို အဘယ့်ကြောင့် ဧည့်ဝတ်ကျေအောင် ပြုစုလုပ်ကျွေးလေဘိသနည်း။ ငါ့ကို အသင်ချစ်နှမ သိပါသလော”

“အရှင်- အကျွန်ုပ်သိပါသည်။ အရှင်တို့သည် သောရေယျမြို့မှာ နေသည်မဟုတ်ပါလော”

“ဟုတ်ပေသည်” ဟုဆိုလျှင် သောရေယျမြို့မှ မိမိ၏ မိခင်ဖခင် တို့ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း အမည်နာမနှင့်တကွ ပြောပြ၍ ထိုသူတို့သည် ကျန်းမာကုန်သလော မေးရာ - သောရေယျ မြို့သားက-

“ချစ်နှမ- သင်ပြောသောသူတို့သည် ကျန်းမာစွာ ရှိကြပါသည်။ အသို့နည်း၊ သင်သည် သူတို့အားလုံးကို သိလေသလော”

“သိပါသည်အရှင်။ ထိုသူဌေးကြီးမှာ သားတစ်ယောက်ရှိသည် မဟုတ်ပါလော၊ ထိုသားသည် အခြားသူမဟုတ် အကျွန်ုပ်ပင်ဖြစ်ပါသည်။

“ချစ်နမ- ဤသို့သောစကားကို မဆိုပါလင့်၊ ငါတို့သည် တစ်နေ့ ထိုသူဌေးသားနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးအသွားမှာ ဘယ်သွားမှန်းမသိပျောက်ခဲ့သည်။ ရှာဖွေသော်လည်း မတွေ့ရသဖြင့် သေပြီဟု သတ်မှတ်ကာ သူသေ၏ကိစ္စကိုပင် ပြုခဲ့ပြီးလေပြီ”

“အရှင်- ထိုသူဌေးသားသည် အကျွန်ုပ်ပင်ဖြစ်ပါသည်”

“ဟယ်-မဟုတ်နိုင်တာ၊ ငါ့ မိတ်ဆွေသူဌေးသားသည် နတ်သား ကဲ့သို့ လှပခန့်ညားသော ယောက်ျားစင်စစ် ဖြစ်ပါသည်”

“အရှင်- ယောက်ျားစင်စစ်ဖြစ်သည် ဟုတ်ပါစေလော့၊ ထိုသူဌေးသားသည် အခြားသူမဟုတ် အကျွန်ုပ်ပင်ဖြစ်ပါသည်။”

“ချစ်နမ- ဤအမှုကား အဘယ်အမှုပေနည်း၊ ငါမသိတတ်နိုင်ပြီ၊ ရှင်းပြပါဦးလော့”

“အရှင်- ထိုနေ့က အရှင်နှင့်အတူ လှည်းစီး၍ မြစ်ဆိပ်သို့ ရေချိုးဖို့ ထွက်ခဲ့ ကြသည်။ ထိုစဉ်က မြို့ပြင်မှာ အရှင်မဟာကစ္စည်းမထေရ်မြတ်ကို မြင်လိုက်ပါ သလော”

“မြင်လိုက်ပါသည်”

“အရှင်- အကျွန်ုပ်သည် ထိုအရှင်မဟာကစ္စည်းကိုကြည့်၍ ဤမထေရ်သည် ငါ့မယားဖြစ်မှုကောင်းလေစွဟု မကြံကောင်းမစည်ရာ ကြံစည်မိသောခဏမှာ ယောက်ျားအင်္ဂါကွယ်ပျောက်ပြီး မိန်းမအင်္ဂါ ဖြစ်လာခဲ့သည်။ ထိုအခါ အကျွန်ုပ်သည် ရှက်လွန်းလှသဖြင့် မည်သူ့ကိုမျှ ဘာစကားပြောကြားခြင်းငှာ မစွမ်းနိုင်ဘဲ ဤအရပ်သို့ ထွက်ပြေးခဲ့ရပါသည်” စသဖြင့် အလုံးစုံကို ပြန်ပြောပြလေသည်။ သောရေယျ မြို့သားက မေးသည်။

“အသင်သည် အလွန်ဝန်လေးသောအမှုကို ပြုမိပလေသည်။ ထိုအခါက ငါ့ကို ဘာကြောင့်မပြောသနည်း။ သင်သည် ထိုမထေရ်ကို သည်းခံစေသော အားဖြင့် ကန်တော့ဝန်ချပါ၏လော”

“အရှင်- သည်းမခံစေအပ်သေးပါ”

“ယခုအခါ ထိုမထေရ် အဘယ်မှာ သီတင်းသုံးသည်ကို သင်သိပါသလော”

“သိပါသည်အရှင်- ထိုအရှင်မဟာကစ္စည်းမထေရ်သည် ဤမြို့မှာ ပင် သီတင်းသုံးစံနေတော်မူပါသည်။ မထေရ်မြတ် ဆွမ်းခံလှည့်လည်၍ ဤအရပ် နေအိမ်သို့ရောက်ခဲ့ပါလျှင် အကျွန်ုပ်သည် မထေရ်မြတ်အား ဆွမ်းလုပ်ကျွေး လှူဒါန်းပါမည်”

“သို့ဖြစ်လျှင် ချစ်နွဲ့မ- သင်သည် လှူဒါန်းပူဇော်ဖွယ်အစုစုကို ပြုစု ပြင်ဆင် ထားပါလော့၊ ငါတို့သည် မထေရ်အရှင်မြတ်ကို သည်းခံစေ ကုန်အံ့” ပြောဆိုပြီး သောရေယျမြို့သားသည် မထေရ်မြတ် သီတင်း သုံးရာသို့ သွားရောက်ပြီးလျှင် ရှိခိုး၍-

“ဘုန်းတော်ကြီးပေသော အရှင်ဘုရား - နက်ဖြန်ခါမှာ တပည့် တော်၏ ဆွမ်းကို အလှူခံတော်မူပါဘုရား” ဟု လျှောက်ကြားသည်။

“ဒါယကာ-သင်သည် ခရီးသွား ဧည့်သည်မဟုတ်လော”

“အရှင်ဘုရား- တပည့်တော်ကို ခရီးသွားဧည့်သည်အဖြစ်ကို မေးတော်မမူပါနှင့်။ နက်ဖြန်ခါမှာသာ တပည့်တော်၏ ဆွမ်းကို အလှူ ခံတော်မူပါဘုရား”

မထေရ်မြတ်သည် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူသည်။



နောက်တစ်နေ့နံနက် မထေရ်မြတ် ကြွလာတော်မူလျှင် ကောင်းမွန် စွာ သီတင်းသုံးထိုင်နေစေတော်မူ၍ မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ဖြင့် ရိုသေစွာလုပ်ကျွေးပြုစုပြီး သောရေယျမြို့သားက ထိုမိန်းမကိုခေါ်ပြီး မထေရ်မြတ်၏ခြေရင်းမှာ ဝပ်စင်းညွတ်လျှိုး ရှိခိုးနေစေ၍-

“အရှင်ဘုရား- တပည့်တော်၏အဖော်မအား သည်းခံတော်မူပါ ဘုရား” လျှောက်ကြားသည်။

“အဘယ်အရာကို သည်းခံရမည်နည်း”

“အရှင်ဘုရား- ဤဒါယကာမသည်ကား ရှေးအခါက တပည့် တော်၏ အဆွေဖြစ်ပါသည်။ အရှင်ဘုရားတို့ကို ကြည့်ရှုပြီး ဤမည်သော အကြံကိုကြံမိပါသည်။ ထိုကြံမိသောခဏမှာ ထိုအဆွေအား ယောက်ျား

အင်္ဂါကွယ်ပျောက်၍ မိန်းမအင်္ဂါဖြစ်လာပါသည်ဘုရား၊ ထိုအပြစ်ကို အရှင်ဘုရားတို့ သည်းခံတော်မူကြပါဘုရား”

“သို့ဆိုပါလျှင် ထလေလော့၊ အသင့်အား ငါသည်းခံပေသည်”

မထေရ်မြတ်က “ငါသည်းခံပေသည်” ဟု မိန့်တော်မူကာမျှ၌ သာလျှင် မိန်းမအင်္ဂါကွယ်ပျောက်၍ ယောက်ျားအင်္ဂါထင်ရှား ပြန်ဖြစ် လာလေသည်။

ထိုအခါ တက္ကသိုလ်ပြည်သူဋ္ဌေးသားက-

“အို-အချင်း- ဤသားနှစ်ယောက်တို့သည် သင့်ဝမ်းမှ ဖွားမြင် လာကြသည်။ ငါ့ကို အစွဲပြု၍ ဖြစ်ပေသည်။ ငါတို့ နှစ်ယောက်သည် သားနှစ်ယောက်တို့နှင့် အတူတကွသာလျှင် ဤမှာပင်နေကြပါကုန်စို့” ဟုဆိုသည်။

“အဆွေ- ငါသည် တစ်ခုသောကိုယ်၏အဖြစ်ဖြင့် ရှေးဦးစွာ ယောက်ျားဖြစ်၍ တစ်ဖန် မိန်းမအဖြစ်သို့ရောက်ခဲ့ရပါသည်။ ယခုတစ်ခါ မိန်းမအဖြစ်မှ ယောက်ျားပြန်ဖြစ်လာရပြန်သည်။ အလွန်အကြူး အထူး ဖောက်ပြန်ခြင်းသို့ ရောက်ခဲ့ရသည်။ ရှေးဦးစွာ ငါ့ကိုစွဲ၍ သားနှစ်ယောက် ရခဲ့သည်။ တစ်ခါ ငါ့ဝမ်းမှ သားနှစ်ယောက်တို့ကို ဖွားခဲ့ရပြန်သည်။ ငါသည် တစ်ခုသော ကိုယ်၏အဖြစ်ဖြင့် ဖောက်ပြန်ခြင်းသို့ရောက်၍ တစ်ဖန် “အိမ်မှာနေမည်” ဟူသော အမှတ်သညာမရှိပြီ။ ငါသည် မထေရ် မြတ်ထံမှာ ရဟန်းပြုပါတော့မည်။ ဤကလေးနှစ်ယောက်သည် သင့် တာဝန်သာ ဖြစ်ပါစေလော့၊ မမေ့မလျော့ပါနှင့်” မှာထားပြောဆိုပြီးသော် အရှင်မြတ်ထံမှာ ရဟန်းပြုခွင့်တောင်းလေသည်။ အရှင်မြတ်လည်း ရဟန်း ပခွင်းပြုပေးပြီး ကမ္မဋ္ဌာန်းတရားချီးမြှင့်ကာ ဒေသစာရီ လှည့်လည်လျက် အစဉ်အတိုင်းဖြင့်သာ သာဝတ္ထိပြည်သို့ ရောက်လာခဲ့သည်။

ထိုရဟန်းအား သောရေယျမထေရ်ဟု အမည်တွင်သည်။ ဇနပုဒ်၌ နေကုန်သောသူတို့သည် ထိုအကြောင်းကိုကြား၍ အုတ်အုတ်ကျက်ကျက် ဖြစ်ကာ သောရေယျမထေရ်ထံ ချဉ်းကပ်၍-

“အရှင်ဘုရား- ဤသို့ဖြစ်သည်ဆိုသည်မှာ မှန်ပေသလော” ဟု မေးလျှောက်ကြရာ- သောရေယျမထေရ်က-

“မှန်ပေသည်”ဟု ဝန်ခံသည်။

“အရှင်ဘုရား-အရှင်မြတ်၏ ဝမ်းမှ သားနှစ်ယောက်မွေးဖွား ခဲ့သည်။ တစ်ဖန် အရှင်မြတ်ကိုစွဲ၍ သားနှစ်ယောက်ဖြစ်ပါသည်။ ထိုသား နှစ်မျိုးတွင် အဘယ်သားမှာ အားကြီးသောချစ်ခြင်း ဖြစ်ပါသနည်း”

“ငါရှင်တို့- ဝမ်းမှဖြစ်၍ ဖွားမြင်ကုန်သော သားတို့၌ သာလွန်ပိုမို အားကြီးသော ချစ်ခြင်းဖြစ်ပေသည်” ဟု ပြောပြသည်။

လာတိုင်းလာတိုင်းသော သူတို့သည် ထို့အတူသာ မေးကြသည်။ မထေရ်ကလည်း ရှေးနည်းတူသာ ဖြေခဲ့သည်။ ဤသို့ ကြိမ်ဖန်များစွာ ပြောဆို ရသည်ရှိသော် ရှက်လှသည်ဖြစ်၍ တစ်ယောက်ထီးတည်းသာ ထိုင်ခြင်း၊ ရပ်ခြင်း အမှုကို ပြုတော့သည်။

သောရေယျမထေရ်သည် ဤသို့တစ်ယောက်ထီးတည်းသာ နေထိုင်လျက် ခန္ဓာကိုယ်၌ ဖြစ်ပျက်ခြင်းသဘောကို ရှုမှတ်လေရာ ပဋိသမ္ဘဒါနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်လေသည်။ ထိုနောက် “အဘယ်သားတို့အား ချစ်အား ကြီးသနည်း” မေးလာသောအခါ “ငါ့အား တစ်စုံတစ်ခုသော ဝတ္ထုအာရုံမှာ စုံမက်ခြင်း မရှိပြီ”ဆိုသည်ကို ရဟန်းတို့က “သောရေယျမထေရ်သည် မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ် စကား ဆိုပါသည်” ဟု မြတ်စွာဘုရားသခင်အား လျှောက်ထားကြသည်။ မြတ်စွာဘုရားသခင်က-

“ချစ်သားရဟန်းတို့ - ငါ၏သားတော်သည် အရဟတ္တဖိုလ်ကို ဖြေကြားပြောဆိုသည် မဟုတ်။ ကောင်းစွာဆောက်တည်အပ်ပြီးသော စိတ်ဖြင့် မဂ်ကိုမြင်ရသော ကာလမှစ၍ တစ်စုံတစ်ခုသော ဝတ္ထုအာရုံတို့၌ ခုံမင်နှစ်သက် စုံမက်မြတ်နိုးခြင်းမရှိသည် ဖြစ်ပေ၏။ ဤမဂ်ဖိုလ်တည်း ဟူသော စည်းစိမ်ချမ်းသာကို အမိသည်လည်း ပြုပြင်ပေးခြင်းငှာ မစွမ်းနိုင်၊ အဖသည်လည်း ပြုပြင်ပေးခြင်းငှာမစွမ်းနိုင်။ ထိုမဂ်ဖိုလ်တည်းဟူသော စည်းစိမ်ချမ်းသာကို ဤသတ္တဝါတို့ ကိုယ်တွင်း၌ဖြစ်သော စိတ်သည် သာလျှင် ပေးနိုင်လေသတည်း” ဟု မိန့်တော်မူပြီးလျှင် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။


အနှစ်ချုပ် ဓမ္မဒေသနာတော်
 န တံ မာတာ ပိတာ ကယိရာ၊
 အညေဝါပိ စ ဉာတကာ။
 သမ္မာ ပဏိဟိတံ စိတ္တံ၊
 သေယျသော နံ တတော ကရေ။ ။

[မြန်မာပြန်။

။ထို လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို မိဘတို့
 သည်လည်းကောင်း၊ အခြားဆွေမျိုးတို့သည် လည်း
 ကောင်း ပြုလုပ်စီရင်၍မပေးနိုင်။ ကောင်းစွာ ဆောက်
 တည်အပ်သော စိတ်သည်သာလျှင် ထိုသုံးတန်သော
 ချမ်းသာကို မိဘဆွေမျိုးတို့ထက် ထိုပုဂ္ဂိုလ်ကို သာလွန်
 မြင့်မြတ်အောင် ပြုလုပ်နိုင်ပေသည်။]

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့သည် သောတာ
 ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။ ဒေသနာသည်လည်း လူများ
 အပေါင်းအား အကျိုးရှိစေလေသည်။

သောရေယျ သူဌေးသား ဝတ္ထုပြီး၏။



စိတ္တ ဝဂ္ဂ

- စိတ္တ = စိတ်တရား
 ဝဂ္ဂ(ဝဂ်) = အစုငယ်။ (ဝါ)အခန်း
 စိတ္တဝဂ္ဂ = စိတ္တဝဂ် = စိတ်တရားစုကို ပြသောအခန်း

စိတ်အကြောင်း သိကောင်းစရာများကို ဖော်ပြထားသည်။ စိတ်သည် မကောင်းမှု၌လည်းကောင်း၊ လောကီအာရုံကာမဂုဏ်၌ လည်းကောင်း၊ ပျော်မွေ့တတ်၏။ တည်ငြိမ်မှုမရှိ၊ ထိုထိုအာရုံတို့ကို ဝင်ထွက် ပြေးလွှားကျက်စားတတ်၏။ စိတ်အလိုကို လိုက်သူသည် ဆင်းရဲ ရပြီး၊ စိတ်ကိုချုပ်တည်း ဆုံးမနိုင်သူသည် ချမ်းသာရ၏။ . ဟူ၍ စိတ်အကြောင်း သိကောင်းစရာ တရားစုကို ပြဆိုသည့် သုံးခုမြောက်သော စိတ္တဝဂ်ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

စိတ္တဝဂ်ပြီး၏။

ဤတွင်ရှေ့ ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်
 ဒုတိယတွဲ အပြီးတည်း။

မြန်မာဘာသာစာပြီးရက်။

၁၃၆၁-ခုနှစ်၊ နှောင်းတန်ခူးလဆန်း
 (၇)ရက်။(၁၀-၄-၂၀၀၀)
 မွန်လွဲ ၃:၀၀ နာရီ။

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်
ဒုတိယဒ္စတွဲ

မျယ်မယ်ပယ်သယ် . ကညံပယ်သယ်



မြိုင်ကြီးငူဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄

မြိုင်သာယာ.သံဒိုက်ကစသ်.တေဆံပလ်ဝဲ.
ဗုဒ္ဓ...ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဝံသ်
တသ်မယ်အာ.တခွဲဒ်ဝဲအကွာ
ဟီနေတသ်ဆးကတံသ်
ကွဲဒ်ဖှာထံတ်ကဒါကေယ်မေသ်ဝဲ.

ပြည်တော်ဝင်
ဓမ္မပဒဝတ္ထုတော်

ဒူတီယန်တွဲ

ကညံပယ်သယ်

မြိုင်ကြီးဇုဆရာတော်
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွယ်

မြိုင်သာယာ


သံဒိုတ်ကစသတ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်

ဒေဒ်ကဗျာကပံယံထံတ်ကဒါကေယံအဂံသ်

တသ်မယံအာ။ တခံဒ်အကာ။

ဆးကတံသ်ပုံသ်။ ဟီနုကေယံဝီယံ။

ကွံဒ်ဗျာတလတ်လံယံကေယံဝဲဒတ်လံယံ။



မဲယံကျီဌယံသံကစသ်
ကွဲဒ်ယျုဒ်စုဒ်လေလ်လဲသ်ကဒုဂံယံ

မယ်တီကယ်

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
၁	လဲဒ်အူနိဒ်တာခံထွေဒ်	၁
၂	အပ္ပမာဒဝဂ်	၅
၁	(သာမာဝတီ)ဝိဒ်ထူဒ်	၅
	ပျိဒ်စိဒ်ပယ်ကဲသဒ်ဖုညာ	၅
	(ဥတေနမင်းသား)ကဲသဒ်ဂေသ်ကျိယ်	၅
	(ဃောသကသူဌေး)ကဲသဒ်အတေဒ်ဖျေဒ်ယဒ်	၁၄
	ပျိဒ်စိဒ်ပယ်ကဲသဒ်	၁၉
	(သာမာဝတီမိဖုရား)ကဲသဒ်ဂေသ်ကျိယ်	၃၄
	(ဝါသုလဒတ္တမိဖုရား)ကဲသဒ်ဂေသ်ကျိယ်	၃၉
	အတေဒ်ကဲသဒ်	၄၃
	(စဏ္ဍပဇ္ဇောတမင်း)ဘူတ်လုံညာ	၄၃
	ပျိဒ်စိဒ်ပယ်ကဲသဒ်အဆဲဒ်	၄၅
	(မာဂဏ္ဍီမိဖုရား)ကဲသဒ်ဂေသ်ကျိယ်	၄၆
	ယသေဒ်ယဲသ်ကယယ်ဒးဒ်နဒ်ခေါဒ်ခွးတ်ထူတ်	၄၉
	အတေဒ်ဖျေဒ်ယဒ်	၅၁
	နဒ်ခေါဒ်ခွးတ်ထူတ်ဘူတ်ခွီလုံညာ	၅၁
	ပျိဒ်စိဒ်ပယ်ကဲသဒ်အဆဲဒ်	၅၂
	(မာဂဏ္ဍီရန်ညှိုး)ဒးဒ်(သာမာဝတီ)ဝိဒ်ကျေ	၅၄
	(သာမာဝတီ)သေတ်မေတ်အူအံတ်သီဝဲ	၆၃
	(မာဂဏ္ဍီ)ပဝဒ်နိဒ်ကို	၆၅
	အတေဒ်ကဲသဒ်ဖုညာ	၆၇
	(သာမာဝတီ)လုံညာတသ်အးစိုကမံယ်	၆၇
	အတေဒ်ကဲသဒ်ဖုညာ	၆၈
	(ခုဇ္ဈတ္တရာ)လုံညာဂေသ်ကျိယ်စိုကမံယ်	၆၈
	ပျိဒ်စိဒ်ပယ်ကဲသဒ်အဆဲဒ်	၇၀

(ဃ)

မယ်တီကယ်

ပနံတံ	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
၂	(ကုမ္မဃောသကသတို့သား)ဝိဒ်ထူဒ်	၇၂
၃	(အရှင်စူဠပန္န ကမထေရ်)ဝိဒ်ထူဒ်	၇၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၇၉
	(စူဠပန္န က)လုံညာဂေသ်ကျိယ်စိုကမံယ်	၈၇
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၉၀
၄	(လူမိုက်ပွဲတော်အကြောင်း)ဝိဒ်ထူဒ်	၉၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၉၁
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၉၂
၅	(အရှင်မဟာကဿပမထေရ်မြတ်)ဝိဒ်ထူဒ်	၉၄
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၉၄
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၉၅
၆	ကးတဒ်ဒ်ခိုတံ(မိတ်ဆွေရဟန်းနှစ်ပါး)ဝိဒ်ထူဒ်	၉၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၉၆
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၉၈
၇	(မာဃသိကြားမင်း)ဝိဒ်ထူဒ်	၉၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၉၉
	အတေဒ်ဖျေဒ်ယဒ်	၁၀၁
	(သိကြားမင်း)လုံညာဒ်ကျံ	၁၀၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၁၄
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၁၄
၈	(မထင်ရှားသောရဟန်း)ဝိဒ်ထူဒ်	၁၁၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁၆
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၁၇
၉	(နိဂုံးရွာနေ တိဿမထေရ်)ဝိဒ်ထူဒ်	၁၁၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁၈
	အတေဒ်ဖျေဒ်ယဒ်	၁၁၉
	(ကျေးမင်းဇာတ်တော်)	၁၁၉
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၂၁
	(အပ္ပမာဒဝဂ်)	၁၂၂

မယ်တီကယ်

(c)

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
၃	(စိတ္တဝဂ်)	၁၂၃
၁	(အရှင်မေဃိယမထေရ်)ဝိဒ်ထူဒ်	၁၂၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၂၃
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၂၅
၂	(မထင်ရှားသော ရဟန်းတစ်ပါး)ဝိဒ်ထူဒ်	၁၂၇
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၂၇
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၃၂
၃	(ဦးဌေးသောရဟန်းတစ်ပါး)ဝိဒ်ထူဒ်	၁၃၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၃၅
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၃၇
၄	(သံဃရက္ခိတမထေရ်၊ တူရဟန်းတော်)ဝိဒ်ထူဒ်	၁၃၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၃၈
	(ရဟန်းငယ်၏)အနယ်ကဒ်စေဒ်ကူ	၁၃၉
	ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၁၄၀
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၄၁
၅	(စိတ္တဟတ္ထမထေရ်)ဝိဒ်ထူဒ်	၁၄၂
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၄၂
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၄၄
	အတေဒ်ဖျေဒ်ယဒ်	၁၄၆
	(ကုဒါလပဏ္ဍိတ)ဇေဒ်တံယ်	၁၄၆
၆	(ရဟန်းငါးရာ)ဝိဒ်ထူဒ်	၁၄၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၄၈
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၅၀
၇	ပူတိဂတ္တတိဿမထေရ်ဝိဒ်ထူဒ်	၁၅၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၅၁
	အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်	၁၅၂
	အတေဒ်ဖျေဒ်ယဒ်	၁၅၃
	(ပူတိဂတ္တတိဿမထေရ်)လုံညာဂေသ်ကျိယ်စိုကမံယ်	၁၅၃

(၈)

မယ်တီကယ်

ပနံတံ

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

- | | | |
|---|--------------------------------------|-----|
| ၈ | (နန္ဒဂေါပါလကန္တားကျောင်းသား)ဝိဒ်ထူဒ် | ၁၅၅ |
| | ဟိဒ်ဝိဒ်ပယ်ကဲသဒ် | ၁၅၅ |
| | အနော်ဒ်ခိုဒ်မေဒ်တေယ်သနယ်တံယ် | ၁၅၆ |
| ၉ | (သောရေယျသုဋ္ဌေးသား)ဝိဒ်ထူဒ် | ၁၅၈ |
| | ဟိဒ်ဝိဒ်ပယ်ကဲသဒ် | ၁၅၈ |
| | အနော်ဒ်ခိုဒ်မေဒ်တေယ်သနယ်တံယ် | ၁၆၄ |
| | (စိတ္တဝဂ်) | ၁၆၅ |

လဲၣ်အူနီၣ်တာဝံၣ်ဇွဲၣ်.

(မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နော်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယံယီၣ်ဝဲဒတ်လံၣ်. မိုသ်လုပသ်လသ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံၣ်. (ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယံခယ်မဒ်. လေတ်လယ်သီတ်ညာ နသ်ပးသ်ကေယံဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာတချဲဒ်ဝဲအကွာ. မျယ်မယ်ကညံ. ဒီပယ်သယ်ကွဲၣ်ထုံဒ်ဖှာဝဲဒတ်လံၣ်.

မေဘတ်တဲတမီၣ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်.အသဒ်ဒွဲကိုပူယ် (ဗုဒ္ဓ)လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကူးယံဂံသ်.ပလံသ်တေဆံနဝဲ (ဓမ္မစေတီတော်) နော် (၁၃) ဆူယံထီဆဒ်ထံတ်ဘဒ်အိုတ်ဝဲဒတ်လီ.

အီၣ်တဘျဲဒေါဒ်.နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လောကီၣ်ယံ ဒီမီၣ်ဘျဲဒ်ဒိုတ်မေသ်ဝဲ. (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ပထမတွဲ) နော်ကွဲၣ်ထုံဒ်ထံတ်ဝဲဒတ်လီ. ဆဲဒ်ကွဲၣ်ဒေါဒ်ဝဲ (တူတီယဒ်တွဲအီၣ်လံၣ်).

(ဓမ္မပဒဝတ္ထုတော်)နော်တရတ်သေတ်ကွဲၣ်ပလံဝဲအိုတ်. အမျိုမျိုအာမဒ်လံၣ်.လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲၣ်ထုံဒ်တလတ်ပလံအိုတ်ဝဲဒတ်လီ. ဝီၣ်ဘျဲကွဲၣ်လေလ်တရတ်. တဖတ်သေတ်ဒေါဒ် (ဓမ္မပဒ) နော်လုံအအီၣ်ကွဲၣ်ပလံ ဝီၣ်အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲၣ်ပလံလေလ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲၣ်နော်. လဲသ်ထံမဒ်တကဒ်. ဝေါဟယ်ရဒ် တသ်တဲ. ဘျေဒ်ဘျေဒ်သဒ်လံၣ်ဘးအာယို.

မေတဲတံတံ. လိုယ်လိုယ်မဒ်သီတ်ညာကေယံမေသ်ဝဲ.ကညံဖိုကမူးသ်တကွဲၣ်အဂံသ်. ပတံသ်ထံဒိုတ်အိုတ်ဝဲလံၣ်. ဒေဒ်တရတ်တဖတ်ဒတ်ကွဲၣ်ဒေါဒ်ဝဲ(ဓမ္မပဒ)တကွဲၣ်အီၣ်တလးဒေါဒ်ယို. ကြးဒ်သီတ်ညာတကွဲၣ်. တသီတ်ညာဘတ်ဝဲလးသ်လးသ်ကောဒ်မီၣ်ဒေါဒ်လံၣ်.

(ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲၣ် (ဓမ္မပဒ)ပညိတ်ဝဲဒေါဒ်လုံ(အဘိဓမ္မာ) ပူယ်တကွဲၣ်ဟောပျဒ်သိုတ်လံၣ်နတ်ထံတ်ဘတ်ဝဲဒတ်လံၣ်. (အဘိဓမ္မာဒေသနာတော်)

ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ပျယ်မယ်ဂံသ်ဖုညာ. လဲသ်ထဲဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထဲ ကွောလ်ဟောဖှာနေဝဲလံယ်.

ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ) ဟောပျဒ်နေဒေါဒ်ဝဲလံယ်. (အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘတ်. နဲသ် သံအဂံသ်. ပလံသ်ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ) တဖုတ်တထံဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နတ်ဘတ်မေသ်ဒေဒ်နေတ်ယို. (ပြည်တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖုတ်တထံ(ဓမ္မပဒ ဒုတိယဒ်တွဲ) ကွေတ်ဖှာနေဝဲဒတ်ခါအိယ်နေတ်တရတ်အဂယ်သေတ်ကွေ်အိုတ်ပလဲဝဲ. လေလ်ဒေါဒ်တကွေ်. လေတ်လယ်ဖဒ်ဝီယံ (ပြည်တော်ဝင်) ဒးဒ်ကညံဖိုမျိုတကွေ်ဂံသ်. ဒးဒ်ခေဒ်တသ်ကွေ်ပတံသ်. ကွေ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေါဒ်ကွေ်ဖှာဝဲနေတ်လုံ. (ပြည်တော်ဝင်) ဒွဲကိုပုယ်ကွာ. ဖဒ်မျယ်မယ်လေလ်ဖဒ်ကညံလေလ်. သေခီမီယံလံယ်ဆံဒေါဒ်ဝဲယို. မျယ်မယ်. ကညံခီမီယံလးလ်ကွေ်ဖှာထုံဒ်ထံတ်နေဝဲလံယ်.

လုံကညံပယ်သယ်ကကွေ်ဖှာနေတ်. တသ်ပညိတ်အိုတ်ဝဲတမီယံလံယ်. တသ်ပညိတ်နေတ်မံယ်. တနီယံမုသ်ဒေါဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယံခယီတမီယံအခါ. ဘိုဒ်လုံကပးမုသ်ထုတ်. ဘတ်ခါဝဲယို. လုံဘိုဒ်ကဒ်ဖျသ်တဖူးတ်အိုတ်. ဝတ်နုလ်ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျသ်သံခါနုသ်ပးဘတ်အတံယ်. တုယ်လုံလေလ်လဲသ်ဂေသ်ကျိယ်ဒေါဒ်. မေသ်ဝဲဖျသ်သံခါနုသ်ပးခံ.

တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်နေတ်အိုတ်ဝဲဒတ်စေသ်ယေ.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယ်. တသိတ်ညာဘတ်. စဒ်ဝဲဒတ်မေသ်ယို.

တပလ်ငယ်လုံတသ်ကမတ်. ပွယ်အာဂယ်သိတ်ညာဝဲဒတ်. ကယဲသ်လုံကညံမျို. မေသ်ဝဲပွယ်ခရေဒ်ဖိုခဲလးသ်. ဆိုမိုတ်ယို. သေဝဲထဲခရေဒ်မျို. ကညံဖိုလေလ်လံယ်ဆိုမိုတ်ဘတ်ဝဲ. မေနံသ်နံသ်. ကညံမျိုနေတ်. ပိုသ်. ကညံ. ဖလိုယ်ဖို. ရှယ်ဖို. ခီမျိုလးလ်လေလ်အိုတ်ပလဲဝဲ. လုံညာမိုသ်ပသ်ဖိုဖု. ဖိုယ်ယတ်ဒတ်ခါလီမေသ်လံယ်. ထီကံသ်ဒိုတ်အဂယ်. ဟဲနုလ်ပးသ်ဆးဝဲဘွဲ. ဆတ်လံယ်ဘးမယ်လံယ်မသ်. ထုံဒ်ဖှာတေဆံအသံကေယ်ဝဲ. ခရေဒ်ဖိုလေလ်နေတ်. အနိတ်တကယယ်ဘွဲတ်လီမေသ်ယို. ပွယ်လုံခီဖိုသတ်ဖုညာ. မေမေသ်ကညံမျို. မေသ်ဝဲခရေဒ်ဖို. လေလ်နသ်ကေ. ခရေဒ်ဖိုလေလ်လံယ်. သိတ်ညာမယ်နတ်ဘတ်ဝဲ. ယိုနေတ်မံယ်. မေသ်ဝဲစဒ်တသ်ကစသ်. သံခါနုသ်ပးဆိုမိုတ်အး. ပလ်တသ်ကမတ်တသေဝဲလံယ်. တဲပျဒ်အတးကညံမျိုနသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမျိုမျိုမီယံမီယံလံယ်ကညံရှယ်ဖိုမျိုနေတ်. အိုတ်အာလုံ. ပွယ်ကစးသ်ကလိုကွာ. ခုတ်ကဘဒ်

သေဝဲမေသ်ဃို. သုဝဲသေတ်လေလ်.ပွယ်အာဂယ်. တသိတ်ညာဝဲနတ်. တမေသ်တသ်
ကမတ်. အပျီဒ်အိုတ်တဲတသေဝဲလံယ်. ခါအီယ်မံယ်. မေသ်ဝဲကညံရှယ်ဖို (ဗုဒ္ဓဘာသာ
မျိုး) ကမူးသ်တကွဒ်နတ်. လုံ (မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်.
ပလံသ်တုယ်ဖိုတ်ဝဲလီမေသ်ဃို. (ဗုဒ္ဓ) ကညံရှယ်ဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်.
မံယ်လိုနဝဲဒတ်ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘွံသ်သိတ်ညာနသ်ပးသ်ဘတ်
ကေယ်သောဒ်. (ဗုဒ္ဓ) လေလ်ဖုညာ. မျယ်မယ်ပယ်သယ်. ကညံရှယ်ဖိုပယ်သယ်.
ခီမီယ်ကွဲဒ်ထုံဒ်ဖွာနဝဲဒတ်လံယ်.

မြိုင်ကြီးငူဆရာတော်).ဟဲဖွာကပံယ်. ပွယ်သိတ်ညာအာဝဲ. ခါကနေသ်အီယ်မံယ်.
မယ်ကဲဖံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်. နေသ်.အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စု မြန်မာ
နိုင်ငံ) ခွဲကိုအိုတ်ဝဲ(ဗုဒ္ဓဘာသာ)ကညံဖိုလေလ်လဲသ်.လုံညာခါလီအိုတ်ပလ်ဝဲ. ခါအီယ်
နသ်ကေ. အိုတ်ထံဘိုလီ. လုံခီနတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနံတ်တတးတ်ဘောဒ်
ထံတ်ပလ်သောဒ်မေသ်ဝဲလံယ်.

ဃိုနတ်မံယ်. ကွဲဒ်ဝီယ်. ကွဲဒ်ခါလေလ်ဖုညာ. မျယ်မယ်. ကညံ. ခီပယ်သယ်ကွဲဒ်ဖွာ
ထံတ်ဝဲ. တသ်တဲဘတ်အတံယ်.လဲဒ်အူနီဒ်တာခံတ်ထေင်. မယ်လောလ်ကွဲဒ်ဖွာထံတ်
ဘတ်မေသ် ဝဲဒတ်လံယ်. ကွဲဒ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်) ဒူတီယဒ်တွဲခါ
အီယ်နတ်ဟီနေအဒို. (အဂ္ဂမဟာပဏ္ဍိတ. အရှင်စန္ဒိမာ. ဓမ္မပဒဝတ္ထုတော်ကြီး.
(သာသနာရေးဦးစီးဌာနထုတ် ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်
ကျမ်း) ပလ်အဓိကဒ်လုံအဂယ်တရတ်ဒိုတ်ကစသ်ဖုညာ. ကွဲဒ်
လေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်တကွဲဒ် လေတ်
လယ်ဖဒ်လိုကွဲဒ်ဟီနေဃို.မဒ်တာပတံသ်. ကွဲဒ်နံတ်ပလ်
ထံဝဲလံယ်.

ဘဒ္ဒန္တ . သုဇန.
မြိုင်ကြီးငူဆရာတော်.
မြိုင်ကြီးငူအထူးဒေသ.

၂၆.၄.၂၀၀၀

နမော တဿ အဂ္ဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၂။ အပ္ပမာဒဝဂ်

(၁)

(သာမာဓတိ) ခိုဒ်ထူဒ်

ကစသယွယ်နေတ်. (ကောသမ္ဘိ) ကံသ် (ဃောသိတာရုံ) ဖျသ်ကညဒ်အိုတ်ခုတ်ဝဲခါ
နေတ်မေသ်လံယ်.

အကျပျုဒ်ဝဲ(သာမာဓတိ)ကဲခိုတ်မုတ်ဖိုယဲသ်ကယယ်ဘတ်သီဂေသ်ကျိုယ် (မာဂဏ္ဍိ)
ကဲခိုတ်ဒးဒ်ဆွေယ်မျိုတကွဒ်. ဘတ်ဟဒ်ဂံယ်ဃို. (အပ္ပမာဒေါ အမတံပဒံ) စဒ်ထံတ်
တေယ်သနယ်တောယ်. ဟောစွာဝဲဒတ်လံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသဒ်ပူညာ

(ဥတေနမင်းသား) ကဲသဒ်ဂေသ်ကျိုယ်

လုံညာအခါ. ကောတမဒ်ကစသယွယ်. တပွေသ်ဒေဒ်ကယ်လဒ်ဆးကတံသ်နေတ်
လုံ (အလ္လကပ္ပတိုင်း) စံယ်ပယ်ပးပြလ်ဝဲဒတ်လံယ်. ဒေဒ်နေတ်မယ်သဒ်လုံ (ဝေဠုဒီပတိုင်း)
နေတ် (ဝေဠုဒီပ) စံယ်ပယ်ပးပြလ်အိုဒ်ချိုဒ်ဝဲလံယ်. စံယ်ပယ်ဒီဂယ်နေတ်. လုံနံသ်ဆေဒ်
ခါလီ. အဲတ်ကျိမုံသ်ပးယ်လောလ်သဒ်ဂေယ်မဒ်. မယ်လိုယုံလ်တသ်ကူတ်ပံညာ. တပူယ်
ဃံမေသ်ဝဲလံယ်.

မိုသ်ပသ်သီဘွံ. နံသ်စသ်သေတ်. တဂယ်ကစသ်ထီကံသ်. ကဲစံယ်ပယ်ပးပြလ်
ဝဲလံယ်. တယေလ်တမံသ်. တိုနိုတ်အိုတ်သကောဒ်လောလ်ဝဲသဒ်ကွးကွးလံယ်. တိုနိုတ်
အိုတ်သကောဒ်လောလ်သဒ်. ကောဒ်ဘွံဒဲဒ်ခါ. ပဒ်သဲဒ်ဒးဒ်ပွယ်အိုတ်ဖွဲတ်လံယ်.

ပွယ်သီတကုဒ်. ဟဲကဲထံတ်တသ်ဆိုမိုတ်အိုတ်သကောဒ်ဝဲလံယ်. အဆးတပျဒ်. အိုတ်သကောဒ်တဲဝဲဒတ်အာဘွံ. လုံခီကတးသ်ကယဲသ်အိုတ်ဖွဲတ်လံယ်တကုဒ်. ဘတ်သီဝဲဒတ်. လုံပွယ်သီကဂယ်လံသ်ခီတဂယ်မဒ်လူယ်ပျလ်ထွဲ. ပတ်ယုလ်ဝဲတကဲး ပျီဒ်စီတမီယ်မဒ်ကေယ်စောလ်ဝဲတကဲ. မေတ်လုံအလးသ်. နံသ်စသ်မဒ်. လဲယ်ပတ်ထွဲတကဲ. ဘတ်ကွေလ်တံသ်ဝဲ. ခဲလးသ်လံယ်.

ဝဲသေတ်တကုဒ်. အိုတ်ကညံပဝဒ်. ဘျံဒ်ဖျိတ်တအိုတ်. ပကဲညံနဲသ်သံမံယ်. တဲတ်ပးဒ်လောလ်ဝဲသဒ်ဝီယ်. ကယဲသ်ပးပြုလ်ထီကံသ်. အဒ်တံသ်ဝဲဖိုမာပွဲသ်ဘံတ်ခဲလးသ်ဝီယ်. စံယ်ပယ်ခီဂယ်. ထွဲဒ်လုံဟီမဒ်ဝိုယ်တယ်ပွသ်ကဲဝဲယသေဒ်သံခါလံယ်.

ကဲသံခါဝီယ်ဘွဲး တဲတ်ပးဒ်လောလ်ဝဲသဒ်ဒေါဒ်လံယ်. ဝဲသေတ်အီယ်. ကျီကျဲဒ်ဝဲကညံစီစေယ်. စံယ်ပယ်ပဝဒ်ကွေလ်တံသ်ဝီယ်. ကဲထံတ်သံခါလီ. လုသ်အံတ်သဒ်မူတလးပွဲယ်ယို. ကဲသံခါတမေသ်ဝဲ. ဝဲသေတ်ခီဂယ်တပူယ်ဃံ. လုံပွသ်ကွာမေအိုတ်ဝဲ. ကဲသံခါကောဒ်တသေဝဲဒေဒ်. ပခွဲဖဒ်အိုတ်လံယ်ဝဲတ်ဝဲဒတ်မံယ်. နဝဲအိုတ်လုံပွသ်ဟဘေတ်ပူယ်အီယ်. ယဲနသ်ကေ. ကအိုတ်လုံပွသ်အဂယ်တဘေတ်ပူယ်. ဖဲလာသီ. လာပွဲယ်ခါလံယ်. ပတိုနိုတ်လောလ်ဝဲဒတ်ဖသဒ်မံယ်. တဲတ်ပးဒ်လောလ်သဒ်. ဒေဒ်နေတ်ဝီယ်ဘွဲ.

လာဒ်တ်ဖဒ်. ဆးကတံသ်ခါတး. တိုနိုတ်လောလ်ဝဲသဒ်နေတ်. ဒေဒ်ဝဲအာကိုတကောဒ်. မုံသ်ဒးဒ်ဝိုယ်မံတ်. မယ်သဒ်သောဒ်လံယ်. ယိုနေတ်မံယ်လုံနအိုတ်ပွသ်ကစသ်နေတ်. လာဒ်တ်ဖဒ်ဆးကတံသ်ခါဘွဲ. ဒွဲတ်ကပံယ်ထံတ်မေတ်အူနေတ်လံယ်. မေထီတ်မေတ်အူဘွဲ. ဝဲသေတ်ကဒဲဒဲအိုတ်ဝဲဒေဒ်. သီတ်ညာဒတ်မံယ်.

တဲတ်ပးဒ်လောလ်သဒ်ဝီယ်ယသေဒ်ခီပါဟီမဒ်ဝိုယ်တယ်ပွသ်ကွာ. ကစးသ်ဂယ်ဖူးတ်ဖူးတ်. ခွဲဖဒ်အိုတ်ဝဲဒတ်လံယ်.

လုံတဲတ်ပးဒ်လောလ်သဒ်အတးခီဂယ်တတိုကံတ်လောလ်သဒ်လးယ်လာဒ်တ်ဖဒ်တဘွဲဘွဲ. ဒွဲတ်ကပံယ်မေတ်အူ. နံသ်စသ်အိုတ်ဒေဒ်ဟေတ်သီတ်ညာလောလ်သဒ်မေသ်လံယ်. အိုတ်ဝဲတုယ်လုံယေလ်ဘွဲ. (ဝေဠုဒီပ) ယသေဒ်သီဝီယ်ဘွဲ. ကဲထံတ်တကိုဒိုတ်နယ်စံယ်ပယ်တဂယ်လံယ်. ဖဲကယ်လဒ်ဆးကတံသ်. တုယ်လုံလာဒ်တ်ဖဒ်ဘွဲ. (ဝေဠုဒီပ) ယသေဒ်ပျဒ်မေတ်အူတထီတ်လးယ်ဝဲဘွဲ.

ယတကောဒ်(ဝေဠုဒီပ)ယသေဒ်ဒုသီလီ. သီတ်ညာဝဲဒတ်လံယ် (ဝေဠုဒီပ) ယသေဒ်သီဝီယ်ဘွဲ. ကဲထံတ်နဒ်မေ. စံတ်ထီကွသ်လံယ်ကဒါကေယ်ဝဲ. နံသ်စသ်နဒ်မေစီစေယ်နေတ်ဒေါဒ်. စဒ်ထံတ်လုံတောထွဲဒ်ခါဂုံသ်ကွဲဒ်စးဒ်အာထိုဒ်. ဂုယ်လံယ်ဝဲယသေဒ်အကျေဒ်ထီတ်လံယ်ကေယ်ဝဲ. ယယ်နေတ်. ခါအီယ်. ကလဲယ်ဘာညံ. ဝိုယ်မံတ်ယေဒ်

သေဒ်လံယ်. ဆိုမိုတ်ထံတ်ဝီယ်. လိုတ်ထံတ်သဒ်လုံ. ပွယ်လဲယ်ခယီပေါလ်ခွါတဂယ်.
လဲယ်ဝဲလုံ. (အလ္လကပ္ပ) ယသေဒ်အိုတ်. ရဲသ်သဲလောဒ်ဘာလံယ်ဝဲဒတ်လုံအကြဲဒ်
တသ်လံယ်. ဆဲးထဲတ်အိုတ်ဝဲဒတ်လံယ်. (အလ္လကပ္ပ) ယသေဒ်စဒ်ဝဲဒတ်.

လဲယ်ခယီပေါလ်ခွါဇုံ. နယ်နေတ်အိုတ်လုံ. မဒုတသ်လံယ်. ဟဲဝဲလဲတ်. ကစသ်ဇုံ.
ကစသ်ပွဲသ်အီယ်. လုံတသ်ယီယ်တလိုတ်အိုတ်ဟဲဝဲလံယ်. ဒေဒ်လဲတ်မံယ်. ဖဲတသ်လံသ်
အီယ်. ကစသ်အိုတ်ဝဲတပါလံတ်ဇေယ်.

တမူတကောဒ်ဝိုယ်မံတ်. အိုတ်ဝဲတပါပါဒေဒ်ဇေယ်.

ယတကောဒ်ဝိုယ်မံတ်. အိုတ်ဝဲတပါဒေဒ်မံယ်.

တကောဒ်ဝိုယ်မံတ်နေတ်. ခါအီယ်အိုတ်ဝဲဖဲလဲတ်.

အိုတ်လုံကစးသ်တဖူးတ်ခိုတ်. လာဒံတ်ဖဒ်ခါဘတ်. ဒွဲတ်ပျဒ်မေတ်အူ. တဲပလ်
လောလ်သဒ်. တသ်တဲအိုတ်နသ်ကေ. ဖဲအူပိုဒ်ဒံတ်ဖဒ်တနီယ်. တထီတ်လးယ်ဒွဲတ်ပျဒ်
မေတ်အူဘတ်မံယ်. နမေက္ခသ်ဝဲဒေဒ်နေတ်ဘတ်မေသ်ဝဲ. ယတကောဒ်နေတ်. သီလီ
မေသ်လံယ်.

မေသ်မံယ်ကစသ်. ကစသ်တကောဒ်နေတ်. သီဝဲဒတ်လီ. ယယ်အီယ်မေသ်ဝဲ.
ကစသ်တကောဒ်ယသေဒ်နေတ်လံယ်.

အခါအီယ်. နအိုတ်ကဲထံတ်လုံ. တသ်လံသ်မဒုလံတ်.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. လုံနဒ်ကံသ်ကဲထံတ်ဘတ်ဝဲ. တကိုဒိုတ်နဒ်မေတဂယ်
လံယ်. ကဘာဘတ်သဒ်ကစသ်ဃို. ဟဲဝဲဒတ်လံယ်. ရှံဒ်ထံတ်ဝီယ်ဘုံ.

ကစသ်ဇုံ. ကစသ်အိုတ်ဝဲဖဲ. တသ်လံသ်အီယ်. အယ်တရဲယ်အိုတ်ဝဲတမီယ်မီယ်
စေသ်ဇေယ်. ကစသ်.

လုံကဆံဃို. ဘတ်တတးသ်တနဒ်ဝဲဒတ်လံယ်. အသုသေတ်. ညေဒ်ပဒ်ဘတ်အး
ဝဲဒိုတ်မဒ်လံယ်.

ကဆံဖု. မယ်ဝဲမဒုဒေဒ်လဲတ်ကစသ်.

တကတ်နဒ်မေဇုံ. လုံခွဲပွဲ. ပလ်တသ်လံသ်. အေတ်ဆာဆီတ်ဆာလံယ်. ဝလ်ကမူတ်
ထံတ်ဟံတ်ခိုတ်ဝီယ်. ဒးဒ်ကမ္ဘီယ်ဟီထံတ်တးယ်ကွေလ်မုံဒ်ထံတ်ဝဲ. ဂဲယ်ထဲတ်ဝံယ်ခံ.
ဘတ်ကွဒ်ကဆံအေတ်ဘတ်မယ်ဃူဖျောဒ်ကဒါဟံတ်ခိုတ်. ကူမေသ်ဃို. ယယ်အီယ်ဘတ်
ပေယ်ပါ. ဖွဲတ်နဒ်ဝဲလံယ်တကတ်.

ကစသ်ဇုံ. ကစသ်နေတ်. အဲတ်ဒေါဒ်ဘတ်သဒ်ဝဲလုံ. ကဆံတကွဒ်တဟဲလးယ်ဝဲ.
ဘတ်လံတ်ဇေယ်.

ကဆံသေတ်ဟဲ. မေတအဲတ်ဒေါဒ်မေသဲယို. မိယလုံ (ဟတ္ထိကန္တ) တနသ် (ဟတ္ထိကန္တ) တသ်အူဟေတ်ဝဲဝိယ်ဘုံ. ဒုံဒ်နဲတ်ပျဒ်ဝဲ. တနသ်ဦယ်သးဘို. တသ်အူသးယုသ်. ဘတ်သူဂေသ်ကျိယ်နဲတ်ပျဒ်ဝဲဒတ်လံယ်. ကစသ်ဍု. တနသ်ဦယ်ဝဲအိယ်. ဒေသံတ်ထံတ်ဝိယ်. ရိဒ်ထံတ်ပျလ်ဒးဒ်တသ်အူအိယ်နေတ်. ကဆံဖုညာတုယ်ဖိုတ်ဝဲလံယ်.

မေသဲဝဲ. တနသ်ဦယ်တဘိုအိယ်. ဒေသံတ်ထံတ်ဝိယ်. ဒးဒ်တသ်အူအိယ်နမေရိဒ်ထံတ်နေတ်. ကဆံဖုညာဂုယ်ဒီ. ကွသ်ကဒါလံသ်ဒီဝိယ်စိတ်ဝဲလံယ်. မေသဲဝဲ. တနသ်ဦယ်. တဘိုအိယ်ဒေသံတ်ထံတ်ဝိယ်. မေရိဒ်ထံတ်တသ်အူဝဲအိယ်နေတ်. တသ်သိတ်ညာအိုတ်. ကဆံဒိုတ်ပယ်နေတ်. ဟဲဒေါဒ်လံယ်ဦယ်ဒိုတ်တုယ်အိုတ်ဝဲလံယ်. လုံကစသ်. တသ်လိုတ်အိုတ်တး. သူဆံတ်ကွသ်မယ်ကေယ်ဇံယ်. မယ်လောလ်ထွဲဝိယ် (ဝေဋ္ဌဒီပ) နဒ်မေကေယ်ဝဲဒတ်လံယ်. (အလ္လကပ္ပ) ယသေဒ်နေတ်. လုံကဆံစိတ်တသ်အူရိဒ်ထံတ်ဝဲ. ကဆံတနသ်ဦယ်ဒေသံတ်ထံတ်ဝဲဘုံ. ပွဲစိတ်ကွေလ်ကဆံဝိယ်. အိုတ်ကေယ်ဝဲဒတ်ကဘဒ်လံယ်. ဖဲနေတ်ခါ (ကောသမ္ဘိ) ကံသ်နေတ် (ပုရန္တပ္ပ) ကဲဝဲစံယ်ပယ်ဒိုတ်လံယ်. တနိယ်မုသ်ဒေါဒ်. စံယ်ပယ်နေတ်. ဟုံဒ်သဒ်ဘတ်ဒးပွသ်တဃဲဒ်အိုတ်. ဒးဒ်မိဒ်ဖယာနေတ်ဒေဒ်သောဒ်. လုံမုသ်ဟဲထံတ်သံတသ်ကိုသ်လံယ်ကွာ. ဆိတ်နံယ်ဆိုင်ဆာ. လိုလံယ်သဒ်ခါ. မိဒ်ဖယာနေတ်. လုံကယ်လီယ်ဝဲအပ္ပေယ်တကလံသ်တတ် (ကမ္မလာ)ဂံယ်သွိတ်ဆိတ်နံယ်ကယ်ဃလ်ဝဲ. တဲသကောဒ်ဒးဒ်စံယ်ပယ်နေတ်မံယ်.

လုံစံယ်ပယ်စုလိုယ်ပသေဒ်. ဘေတ်လံယ်နေဝဲ. သောဒ်ထံတ်ကွသ်ဝဲလုံအစုလိုယ်နေတ်လံယ်. ဖဲနေတ်ခါ (ဟတ္ထိလိင်္ဂ)မိယ်အိုတ် (ထီးလှိုင်) ထိုတ်ဖဒ်ဒိုတ် (ဝါ) ထိုတ်ကဆံဖဒ်ဒိုတ်နေတ်. အိုတ်လုံမူဒ်ဟဲယူ ယ်ဝဲခါ. ထိတ်လံယ်ဝဲကယ်ဃလ် (ကမ္မလာ)ဂံယ်သွိတ်မိဒ်ယာနေတ်. ဆိုမိုတ်ဝဲလုံ. တသ်ညတ်ကိုတ်လိုတ်. ကစောလ်ထံတ်ဝဲဟဲယူလံယ်ခါ. စံယ်ပယ်နသ်ဟူဝဲဘုံ. ကရုံကေယ်စိတ်နူလ်ဝဲလုံနူသ်ပူယ်နေတ်လံယ်.

မိဒ်ဖယာခံ. အိုတ်စေလ်ဃးဒးဒ်ဟုံဒ်သဒ်. ဦယ်ပျလ်တသ်ယို. ကလိုဂဲယ်ဆးထးတ်ထံတ်ကနေသ်. စိတ်ခွဲဝဲတသေ. မယ်သဒ်နေတ်ယယ်. ထိုတ်ဖဒ်ဒိုတ်နေတ်ဆိုမိုတ်ဝဲလုံတသ်ညတ်ယို. ဒးဒ်ခံတ်ဒီပယ်. စုမေတ်အေတ်ဝလ်ဘုံဒ်ဃလ်ဝဲမိဒ်ဖယာ. ယူယ်စောလ်ထံတ်ဝဲလံယ်.

(သိတ်ညာပလံသ်. (ထီးလှိုင်) ထိုတ်ဖဒ်ဒိုတ်နေတ်. လံယ်လောလ်ကဆံတိသ်ယဲသ်ဒု. အဂေသ်အိုတ်ဝဲလံယ်. ကူမေသ်ယို. ဆတ်အံတ်ယူယ်စောလ်ထံတ်ဝိယ်. လုံမိုတ်အံတ်သဒ်တသ်လံသ်. ပလ်လံယ်ဃလ်ဝဲသေလံယ်.) ဝဲအိယ်နေတ်. တိုသ်နတ်သိတ်ညာကေယ်ဂံသ်လံယ်.

ထိုတ်ဖဒ်ဒိုတ်. ဝလ်ဘုံဒ်ဃလ်ခံတ်.ယူယ်စောလ်ထံတ်ဝဲခါ. မိဒ်ဖယာနေတ်. ကဘတ်သီဂံသ် ပလံသ်ဆိုမိုတ်ဝဲဒတ်လံယ်.

ယမေမယ်သံတံတံ.ယကလုသ်နေတ်.တသ်လုံကညံကလုသ်. တရေဒ်ဆတ်ဖုညာ
 ဂွယ်ဝဲဒတ်လံယ်. မေနသ်ဟူယကလုသ်. ထိုတ်ပုသ်ကွေလ်ဝဲဘွံ. ဒးဒ်ဟုံဒ်သဒ်ယဘတ်
 သီဝဲလံယ်. လုံကအံတ်ဂံသ်. ပလံသ်ပလ်လံယ်ဝဲခါဘွံမဒ်. မယ်သံတံကလုသ်ကပွဲယူယ်
 ကေယ်ဝဲလံယ်. ဆိုမိုတ်ဝီယ်.ဒးဒ်သတီဒ်ဂံသ်.ပလံသ်တူသ်ကံယ်. လဲယ်ပတ်ဝဲလံယ်.

လုံအံတ်ထံဘိုမေသ်ဝဲ. ခူးတ်ဖဒ်ဒိုတ်ခီအဒေကြသ်ပူယ်. ပလ်လံယ်ဝဲဝီယ်. လုံဟာ
 ကေယ်ကွဲ. ဃတ်လံယ်ကွသ်ကဒါဝဲလံယ်.

(တိုသ်နတ်. ပလ်လံယ်ဆတ်ဝီယ်တအံတ်ဒေဒ်ခါ. ကွသ်လံယ်ကဒါဝဲလံသ်ခီနေတ်.
 မေသ်ဝဲထိုတ်ဖဒ်ဒိုတ်တဖတ်လုလသ် (ဓမ္မတာသဘာဝ) တမီယ်ဒေဒ်မေသ်ဝဲလံယ်.

နေတ်ဘွံ. မိဒ်ဖယာနေတ်. ခါအီယ်နံစိတ်ထိုတ်ဖဒ်ဒိုတ်. ကြးဒ်အခါဘတ်လီဆိုမိုတ်
 ဝီယ်. ဒဲသံတံထံတံစု. ကောဒ်ပသူဃာဖဒ်ဒိုတ်ထံတံဝဲ.

ထိုတ်ပဒ်ဒိုတ်ဖုံဒ်ဂွယ်တသ်. ယူယ်ထံတံစိတ်ဖှောဒ်ဝဲလံယ်.

မိဒ်ဖယာဖဒ်ဒိုတ်နေတ်. စိတ်လံယ်ဖဲလလ်တသေ. စိတ်လံယ်တဘူတ်. ဘတ်အိုတ်
 ဝဲဖဲ. သေတ်ကြသ်ပူယ်နေတ်လံယ်.

တုယ်လုံမုသ်လံယ်နုလ်ဘွံ. အုံဒ်သဒ်ဆာထံတံ. ကအိုတ်ဖွဲတ်ဖိုဝဲလံယ်. ဖဲနေတ်ခါ.
 မူခိုတ်စုယ်လံယ်ဖဒ်ဒိုတ်ဝဲဒတ်. ဒးဒ်စီ စေယ်ချာသယ်. အမဲ့ထံဘိုခုတ်ကဘဒ်. ခယ်စာဝဲ
 မိဒ်ဖယာဖဒ်ဒိုတ်နေတ်. ဖဲနေတ်ခါဘွံ.

ကစသ်မုတ်ငုံ. ဘတ်ဂွယ်တဂေယ်. ပလ်ဆူတ်သဒ်. ကဟေတ်ထံတံဂေယ်တဲဝဲ
 ဂံယ်ထေဒ်. တအိုတ်နံဂယ်. ပေယ်ပါဖွဲတ်နဒ်သံတနယ်ကူးယ်. မိတနေသ်ဝဲနံစဲဒ်လံယ်.
 တုယ်လုံမုသ်ဝါဘွံ. မူခိုတ်ကပံယ်ဂံယ်.အယ်ယိုယ်ထံတံခါ. မိဒ်ဖယာအိုတ်ဖွဲတ်ဝဲဒတ်လံယ်.

ယိုနေတ်မံယ်. မူခိုတ်မေသ်ဝဲ. (ရသီဥတု) ပွသ်ကွာကစးသ်ကွဲယ်မေသ်ဝဲ
 (ဒေသဥတု) အယ်ယိုယ်မေသ်ဝဲခေခါ (ဥတု) သးမျိုတိုကံတ်ဖိုတ်အိုတ်ဖွဲတ်လံယ်ဝဲမေသ်
 ယို. ဖိုခါဆေဒ်ကောဒ်ကေယ်ဝဲအမီယ်လုံ (ဥတေန) လံယ် (အလ္လကပ္ပ) ယသေဒ်ဖျသ်
 နေတ်.ဒးဒ်ခူးတ်ဖဒ်ဒိုတ်.အိုတ်တယီယ်တဘိုဒ်ဝဲမေသ်လံယ်. (အလ္လကပ္ပ) ယသေဒ်ဖဒ်ဒိုတ်
 နေတ်. မေလုံမူခိုတ်စုယ်ဝဲမုသ်နီယ်ဘတ်ခါ. တသ်ဂိုသ်သဒ်အာယို. တလဲယ်ယုဝဲသေတ်
 သတ်မိဖျို. တိုလုံပွသ်ကွာတလဲယ်ဝဲဒတ်. ဟဲဝဲလုံခူးတ်ဖဒ်ဒိုတ်ခံတ်ထေဒ်ထိုတ်ဖဒ်ဒိုတ်
 အံတ်ဝီယ်. တေသ်လံယ်တသ်ဃီတကွဒ်. ဟဒ်ထးဖိုတ်ဒိုဘွံဒ်ခွံထံတံ. ဖဲအံတ်ထံဘိုဝဲဒေဒ်
 နေတ်မေသ်လံယ်.

ဖဲတနီယ်နသ်ကေ. ကထးဖိုတ်တသ်ဃီ. ပညိုတ်ဝီယ်ခူးတ်ခံတ်ထေဒ်ဟဒ်ထးဖိုတ်
 ဝဲခါ. လုံခူးတ်ခီဖိုသတ်ဟံတ်သံတံ. ကွသ်ထံတံဝဲ.

ထိတ်လုံမိဒ်ဖယာကံတ်စင်ကွသံဝဲ.

နယ်နေတ်မတဂယ်လဲတ်.

ယယ်အီယ်. ကညံမုတ်ဖိုလံယ်. စေယ်ယသေဒ်.

ဘတ်မဒု. ဟဲတုယ်အိုတ်လုံသေတ်ဒီအီယ်လဲတ်.

ထိုတ်ဖဒ်ဒိုတ်. ဟာကေယ်ယုယ်စောလ်ယို. တုယ်ဘတ်ဝဲလံယ်.

စေယ်ယသေဒ်.

မေဒေဒ်နေတ်. ဟဲစိတ်လံယ်မံယ်.

စေယ်ယသေဒ်ဇံ. သဒ်အံဒ်ဒိုတ်လုံ. ဒေကပျဲဒ်ယို. စိတ်လံယ်တဘူတ်ဝဲလံယ်.

နယ်နေတ်. မဒုအမျိုဒေလဲတ်.

စေယ်ယသေဒ်. ယယ်အီယ်. ပယ်မျိုဒေမေသံဝဲလံယ်.

ယဲဒတ်နသ်ကေ. စံယ်ပယ်မျိုမေသံဝဲလံယ်.

မေမေသံစံယ်ပယ်မျို. တဲပျဲဒ်ကွသ် (ခတ္တိယမာယာ) နေတ်မံယ်. မိဒ်ဖယာဃေထံတ်
ဝဲဘွံ. (အလ္လကပ္ပ) ယသေဒ်နေတ် (ခတ္တိယမာယာ) စံယ်ပယ်မျိုသေတ်မဒ်. သိတ်ညာ
နသ်ပးသ်မေသံဝဲ. အမူယ်အယယ်. တသ်သေဘတ်ဂေသ်. ရိဒ်ပျဲဒ်ဝဲဒတ်လံယ်. နေတ်ဘွံ
မိဒ်ဖယာဖဒ်ဒိုတ်နေတ်.

စေယ်ယသေဒ်. ဟဲထံတ်လုံသေတ်ဒီ. ဟီနေဖိုသတ်. စောလ်လံယ်နေလုံတသ်မံ
လလ်မံယ်တဲဝဲဘွံ.

(အလ္လကပ္ပ) ယသေဒ်နေတ်. ထံတ်လံယ်ညံလံသ်ကွဲ. ပလံသ်မယ်နေဝဲဇီယ်.
ထံတ်လုံသေတ်ဒီ. ဟီနေဖိုသတ်လံယ်. ဟီနေဖိုသတ်ခါ. မိဒ်ဖယာဖဒ်ဒိုတ်ခံ.
စေယ်ယသေဒ်. ဒံဒ်ဘတ်ယယ်ဒးဒ်နရ. နံစဲဒ်တဂေယ်. တဲဒေါဒ်ဝဲယို. တပွဲဘတ်မိဒ်
ဖယာနံစဲဒ်. ဟီနေဖိုသတ်ဝီယ်. စောလ်လံယ်ဝဲလုံသေတ်ခံတ်ထေဒ်လံယ်. လုံလံသ်ဒီ.
မိဒ်ဖယာဟဲစိတ်လံယ်. ပျလ်ထွဲဝဲလံယ်.

(အလ္လကပ္ပ) ယသေဒ်နေတ်. မိဒ်ဖယာဒးဒ်ဖိုသတ်. ဟာကေယ်စောလ်တုယ်လုံဗျသ်
ဘွံ. ဒေဒ်ဝဲပုသ်မုတ်ဖိုတဂယ်သေဒ်. တပွဲဟဒ်ဂံယ်သီဒ်လဒ်. သဒ်ကညံယ်စံဒ်ရှံဒ်
တဘဒ်. ကဲတ်ကွသ်ပျုဒ်စူဒ်. ဒံဒ်အံတ်ကေယ်ဝဲဒတ်လံယ်.

ကွဲမိုသ်ပွသ်တအိုတ်လးယ်. ကွဲသုဒးဟီနေ. ဒံဒ်အံတ်ကွဲစံ. လုံပွသ်ကွာအလိုယ်လိုယ်.
ဟဲမဲထံတ်ဝဲ. သလေဘုသတ်. ဟာကေယ်စောလ်ဝီယ်. တိုသ်ဆုဘွံဒ်နေဂုယ်ယယ်
ဝီယ်ဘွံ. ခွဲနေမေယ်ခွဲ. မံဒံဒ်အံတ်ဝဲမေသံလံယ်. ဒေဒ်နေတ်မံယ်. ပျုဒ်စူဒ်လိုဒ်ကျွဲ
ဝဲဒတ်နေတ်. ယေလ်ထံတ်ဘွံမိဒ်ဖယာ. ဆိုမိုတ်ထံတ်ဝဲဒတ်.

ယယ်အီယ်.လုံဟဲကွဲင်ယံတသီတညာ. ကဘတ်လဲယံလုံညာင်ယံတသီတညာ. စေယ်
ယသေင်အီယ်.ဒးဒ်ယယ်. ဒုံဒ်ဒဲမုံသ်ပးယံလောလ်သဒ်တအိုတ်ဝဲဒေဒ်. အိုတ်ဝဲဒေဒ်ဒဲ
ပုသ်ဝဲသ်. တီသ်နံသ်သောဒ်လံယံ.

စေယ်ယသေင်. မေပလ်တံသ်ပွယ်. မေလဲယံဟဒ်တသ်လံသ်လုံ. အဂယ်တလိုတ်.
ဝဲသေတ်ဒဲဖိုမိုသ်ခီဂယ်. ဖဲတသ်လံသ်အီယ်. ကဘတ်သီတံသ်ဝဲဒတ်လံယံ. ဒေဒ်ဝဲပလ်
တံသ်. ပဒဲဖိုမိုသ်တကဲ. ကဘတ်မယ်ဝဲမဒ်. ကကြးဒ်လံယံ. ဆိုမိုတ်ဝီယံ.

တနီယံမုသ်ဒေဒ်. မိဒ်ဖယာဖဒ်ဒိုတ်နေတ်. ကူကယ်ထံတ်ဝဲ. ဖဲဘးတဘးဖှာတဖှာ.
ဒးဒ်ပေါလ်မုတ်အမူယံအယယ်. လံယံလေလ်ကလဲဒ်ဝဲဘုံ. (အလ္လကပ္ပ) ယသေင်သီဒ်
လဒ်. ဟဒ်ဂံယံဝဲဒတ်လံယံ.

စဒ်ထံတ်လုံ. ခါနေတ်ဘုံ. စေယ်ယသေင်ဒးဒ်မိဒ်ဖယာ. အဲတ်ကွီမုံသ်ပးယံဆဲဒ်
စဒ်လဲယံကေယ်. အိုတ်ယုံလ်ဝဲဒတ်လံယံ. အိုတ်ဝဲဒတ်. တုယ်ယေလ်ဘုံ. (ဥတေန)
မေဆာဖိုသတ်ခွါထံတ်. တနီယံမုသ်နေတ်.

(အလ္လကပ္ပ) ယသေင်နေတ်. မုသ်နယ်ခါကွသ်ထံတ်မူဒ်. ထိုတ်တကြံယံနဲဒ်ခဲဒ်ဆဲဒ်
စဒ်ကွသ်ဝဲဒေဒ် (ပူရန္တ ပ္ပ) စံယံပယ်နဲဒ်ခဲဒ်လံယံကဒေ. ထီတ်ဝဲဒတ်.

အဲတ်မုတ်ဖိုဇုံ. (ကောသဇ္ဈိ) ကံသ် (ပူရန္တ ပ္ပ) စံယံပယ်နတ်ယွယ်စယ်သီလီမံယံ.
တဲဝဲဒတ်လံယံ.

ကစသ်. ဘတ်မဒုနတဲတသ်ဒေဒ်နေတ်လဲတ်. ကစသ်နေတ်ဒးဒ် (ပူရန္တ ပ္ပ)
စံယံပယ်. ထံဒါသဒ်ထံတ်လောလ်သဒ်. အိုတ်ပလ်ဖူဝဲဇေယ်.

တအိုတ်မံယံ. အဲတ်မုတ်ဖို. ကွသ်ထံတ်မူဒ်နဲဒ်ခဲဒ် (ပူရန္တ ပ္ပ) စံယံပယ် နဲဒ်ခဲဒ်လံယံ
ကဒေထီတ်ဝဲယို. တဲဝဲဒေဒ်နေတ်လံယံ.

ဟူဘတ်တသ်တဲ. ဒေဒ်နေတ်ဘုံ. မိဒ်ဖယာဟံတ်ဝဲဒတ်လံယံကသ်လံယံကူယံလံယံ.
အဲတ်မုတ်ဖိုဇုံ. ဘတ်မဒုနဟံတ်ဝဲလဲတ်.

ကစသ်ဇုံ. (ပူရန္တ ပ္ပ) စံယံပယ်နေတ်မေသ်ဝဲယဝယ်လံယံ.

အဲတ်မုတ်ဖိုဇုံ. ဟံတ်လးယံတဂေယ်ကယဲသ်အိုတ်ဖွဲတ်ဖွီစသ်လံယံ. ဝီယံဝဲတကွဒ်.
ကဘတ်သီမဲ့မေသ်ဝဲကောဒ်ဂယ်တမေသ်ယယ်.

တသ်ဂေသ်ဝဲနေတ်. ယသီတညာကစံဒ်မံယံကစသ်.

သီတညာကစံဒ်ဝဲ. ဘတ်မဒုနဟံတ်လဲတ်.

ကစသ်.ယဖိုခွါအီယ်. အပသ်မေတအိုတ်လးယံဘတ်. အပသ်လံသ်ကွဲ.

ကဘတ်ကဲဝဲစံယံပယ်လံယံ. မေမေသ်လုံ. ထီကံသ်ပူယံနေတ်. ယဖိုခွါ.

ထီဆဒ်မိုဒ်ချဒ်. ကဘတ်ကဲဝဲစံယံပယ်လံယံ. အခါအီယ်ဘုံ. ဘတ်ဆူဝူဝဲဒတ်ဖဒ်
ဒိုတ်လံတ်မံယံ. တသ်ကိုသ်သောကဒ်ထံတ်. ဟံတ်ဘတ်ဝဲဒေဒ်နေတ်လံယံကစသ်.

အဲတ်မုတ်ဖိုဇုံ. သောကဒ်ကိုသ်ဂံယ်. အိုတ်လသ်တဂေယ်.

အဲတ်မုတ်ဖို. ဖိုခွါမေဘတ်သဒ်ဒ်ဒ်ကဲဝဲဝံယ်ပယ်နေတ်မံယ်. ဒေဒ်ကကဲဘတ်ဝံယ်ပယ်. ယကမယ်နေဝဲဒတ်နယ်. အုတ်ခတ်လံယ်သဒ်ဝီယ်. ဟေတ်လံယ်ဝဲ.

(ဥတေန)မေသာဖို (ဟတ္ထိကန္တ) တနသ်ဒးဒ် (ဟတ္ထိကန္တ) တသ်အူဝီယ်.

လုံနဒ်မေမယ်လောလ်ပလ်အတးမယ်လိုနေဝဲဒတ်လံယ်.

လဲဒ်တွေဒ်ဒေဒ်ကသိတ်ညာဘတ်သောဒ်. ပထမဒ်လဲဒ်အူတနီယ်. လုံကဆံတဟဲ ဒေဒ်ဝဲခါ. ဒ်ဒ်ထံတ်အိုတ်ပလ် (ဥတေန) မေသာဖိုလုံခူးတ်ခီနေတ်ဝီယ်. မးရိဒ်ဝဲကဆံ ဟဲတသ်အူ. ကဆံဟဲတနသ်ဦယ်. မးဒေသံတ်ထံတ်ဝဲလံယ်.

ကဆံဒုတကထို. ဟဲတုယ်ဝဲလုံခူးတ်ခံတ်ထေဒ်နေတ်လံယ်.

မးဒေါဒ်ဝဲ(ဥတေန)မေသာဖို. ရိဒ်ထံတ်ကဆံစိတ်တသ်အူ. ကဆံစိတ်တနသ်ဦယ် ဒေသံတ်ထံတ်ဝဲဘူး ကဆံဖုညာကွသ်လံယ်. လံသ်ခီတချွဒ်တဖိုယံစိတ်ထံဘိုဖဒ်ထံဝဲဒတ် လံယ်.

ကဆံစိတ်လးသ်ဘူးမးဝဲ(ဥတေန)မေသာဖိုဟာကေယ်စိတ်လံယ်လုံ. ခူးတ်ခံတ်ထေဒ် နေတ်လံယ်.

လုံခီတနီယ်. လေဒ်ကျေဒ်ဒေါဒ်ဒေဒ်နေတ်ဝီယ်ဘူး. လုံသးဘူးထံတ်ဘဒ်တနီယ်နေတ် ဒေါဒ်. (အလ္လကပ္ပ) ယသေဒ်နေတ်. တဲဝဲဒတ် (ဥတေန) မေသာဖိုနေတ်ဖိုအဲတ်. (ဥတေန) မေသ်ဝဲတသ်အူနရိဒ်ထံတ်. သးဘိုထံတ်ဘဒ်တနသ်ဦယ်နဒေသံတ်ဝဲနေတ်. သိတ်ညာလိတ်မတ်ဒိုတ်အိုတ်. ကဆံခိုတ်ပယ်နေတ်ကဟဲတုယ်ဒေါဒ်လံယ်ဦယ်ခိုတ်နေတ် ဘုံနဟဲတဲကူးယယ်ငံယ်. ဂေယ်လိတ်ကဒါ (ဥတေန) မေသာနေတ်. သးယုသ်ထံတ်ဘဒ် တသ်အူရိဒ်ထံတ်. သးဘိုတနသ်ဦယ်ဒေသံတ်ဝဲဘူး. သိတ်ညာတသ်အိုတ်ကဆံခိုတ်ပယ်. ဟဲတုယ်ဒေါဒ်လံယ်ဦယ်ခိုတ်. ပွဲကေယ်ကဆံဝီယ်. ဟာကေယ်ဝဲလုံဖျသ်. တဲပျဒ် (အလ္လကပ္ပ)ယသေဒ်နေတ်. ယသေဒ်ခံကောဒ်နေဝဲမေသာအမို.

အဲတ်မုတ်ဖိုဇုံ. မယ်လောလ်ထွဲတဲပျဒ်. နဖိုခွါတသ်တဲနေတ်.ပွဲယ်အီယ်နေတ်. မေသ် နဖိုခွါ. ကဲထံတ်ဝံယ်ပယ်ဂံယ်.ပလံသ်ကူလးဒးဒ်ပွဲယ်ဝဲလးသ်လီ. တဲဝီယ်. မိဒ်ဖယာနေတ်. ကောဒ်ထံတ်ဝဲအမိုခွါ (ဥတေန).

ဖိုအဲတ်ဇုံ. နယ်နေတ် (ကောသဗ္ဗိ) ကံသ် (ပူရန္တ ပ္ပ) ဝံယ်ပယ်ဖိုခွါမေသ်ဝဲလံယ်. နံတ်ထံတ်နယ်.ဒးပွသ်တယဲဒ်ဘိုဒ်ကအိုတ်ဖွဲတ်ခါ.ထိုတ်ဖဒ်ခိုတ်. ဟာကေယ်ယုယ် စောလ်ဃို. တုယ်ဝဲမဲတသ်လံယ်အီယ်လံယ်. စဒ်ထံတ်ကေယ်တဲပျဒ်ဝဲဝီယ်.

ဖိုအဲတ်ဇုံ. နယ်နေတ်ကေယ်လုံ (ကောသဗ္ဗိ) ကံသ်ဝီယ်ကောဒ်ထံတ်ပျဒ်စိဒ်သူယ်ကျီ အမိယ်အသတ်. တဲပျဒ်ကေယ်. ထဲနေတ်မဒ်မေတလးပွဲယ်ဒေဒ်နေတ်. နပသ်ကယံဝဲ

(ကမ္မလာ) တသ်ကယ်ဂံယ်သွိတ်ဒးဒ်နပသ်ပသေဒ် (နဝရတ်လက်စွပ်) နဒံဒ်နဲတ်ပျဒ်
ဝီယ်.ယယ်အီယ် (ပူရန္တ ပွ) စံယ်ပယ်ဖိုခွါ. ထီဆဒ်မေသ်လံယ်. တဲဝီယ်. ဟေတ်လံယ်ဝဲ
(ကမ္မလာ) ဂံယ်သွိတ်ဒးဒ်. ပသေဒ်နေတ်လံယ်. (ဥနေတ) မေသာဖိုနေတ်ဘာလံယ်ဝဲ
(အလ္လကပွ) ယသေဒ်ဝီယ်.

အခါအီယ်. ဘတ်မယ်ဝဲဒေဒ်လဲတ်. စဒ်ဝဲဒတ်လံယ်.

ဖိုအဲတ်ငုံ. နယ်နေတ်. သေတ်ဒေလုံအဖံလလ်ကတးသ်တဒေခိုတ်. ထံတ်အိုတ်
ဝီယ်. သးယုသ်တသ်အူရိဒ်ထံယ်ဝီယ်. သးဘိုတနသ်ဦယ်နဒေသံတ်ဘွံ. ကဆံပလ်ခိုတ်.
အခိုတ်ကွးသ်ကဟဲဒေါဒ်လံယ်. ပျိုသ်ခိုတ်လံယ်.

လုံကဆံခိုတ်နထံတ်အိုတ်ဝီယ်. နကေယ်ဝဲလုံလူတ်ယွယ်လောကဒ်ကညံပဝဒ်သေတ်
ကွာ. နပသ်လံသ်လဒ်မေသ်ဝဲ (ကောသမ္ဘိ) ထီကံသ်နုသ်ပြဒ်သဒ်. နကေယ်ဟီနေပသ်
ဆးပးပြလ်ဆိတ်နယ်ကေယ်ငံယ်. တဲမယ်လောလ်ဝဲဒတ်လံယ်. (ဥတေန) မေသာနေတ်.
ဘာလံယ်မိုသ်ပသ်ဝီယ်. သးယုသ် (ဟတ္ထိကန္တ မန္တ ဘန်) တသ်အူရိဒ်. သးဘိုတနသ်ဦယ်
ဒေသံတ်ဝဲဘွံ.

ဟဲတုယ်ဝဲ. လိတ်မတ်အိုတ်. ကဆံခိုတ်ပယ်ခိုတ်. ထံတ်ဒးဒ်ဝီယ်. ကဒ်တီသ်ဒးဒ်
ကဆံနသ်ကု. ရိဒ်ထံတ်ဝဲတသ်အူဝီယ်ဘွံ.

ကဆံပယ်ငုံ. ယယ်အီယ်. (ကောသမ္ဘိ) ကံသ် (ပူရန္တ ပွ) စံယ်ပယ်ဖိုခွါ. စဲလ်နံသ်
ထီဆဒ်မေသ်ဝဲလံယ်.

နယ်ကဆံပယ်နေတ်. ယပသ်အမွေယ်မေသ်ဝဲ. ထီကံသ်နုသ်ပြဒ်သဒ်. နဟီနေကေ
ယယ်မံယ်. တဲဝဲလံယ်.

ကဆံပယ်. ဟူဘတ်တသ်တဲ. ဒေဒ်နေတ်ဘွံ. ကဆံခဲလးသ်ဟဲတုယ်အိုတ်ဖိုတ်
တကေယ်. ကောဒ်သံတ်ထံတ်ဝဲလံယ်. တကထိုတကဒ်အာမဒ်. ကဆံဖုညာဟဲတုယ်
အိုတ်ဖိုတ်ဝဲလံယ်.

ကဆံပယ်နေတ်. သဒ်ပွသ်. ဖိုသတ်ကဆံတကွဒ်. ဖဲသ်ပလ်ကွေလ်ဝဲဝီယ်. ဒးဒ်
ကဆံတကထို. လုံဃးယံဝဒ်ဝဒ်. တဘွံဃံဝဲဒးဒ် (ဥတေန) မေသာဟဲဝဲလုံ (ကောသမ္ဘိ)
ကံသ်နေတ်လံယ်.

လဲဒ်အူတုယ်ဝဲ. ပျိဒ်စယ်တရေဒ်. တဝံဆေဒ်ဖိုတကွဒ်ဘွံ. (ဥတေန) မေသာနေတ်.
တဲဝဲတဝံဖိုဖုညာ.

ယယ်အီယ်. (ကောသမ္ဘိ) ကံသ် (ပူရန္တ ပွ) စံယ်ပယ်ဖိုခွါမေသ်ဝဲလံယ်.

ပွယ်လုံ. မိုတ်ကံဒိုတ်ဘတ်သဒ်ဖုညာ. ဟဲပျလ်ထွဲယဒိတပူယ်ဃံတဲဝဲလံယ်. တဝံဖို
ဟဲဖိုတ်ပတ်ဃုလ်ဝဲလံယ်. ဒေဒ်နေတ်မံယ်ဟဲဝဲတဝံတဖူးတ်ဝီယ်တဖူးတ်တုယ်. (ကောသမ္ဘိ)
ကံသ်ဘွံ. ကဝံယံတီသ်ဃလ်ဝဲဝေသ်ဝီယ်.

သုကဒံဒတသ်ဃေ. သုကအဒိထိကံသ်ဃေ. သုကဟေတကဲယယံ. စံယံပယံဃေ. ရှုးဝဲတသ်ပရးလံယံ.

ခုဝေသ်ဖိုသေတ်ဖုညာ. ဝဲသေတ်အိယံ. စံယံပယံခီဂယံ. ဟေတ်အဒိတသေ. ဝဲသေတ်မိဒ်ဖယာဖဒ်ဒိုတ်. ဒးပွသ်တယဲဒ်. ထိုတ်ဖဒ်ဒိုတ်ယူယံစောလ်ဝဲလံယံ. မေသ်ဝဲ မိဒ်ဖယာဖဒ်ဒိုတ်. အိုတ်တအိုတ်တသိတ်ညာဘတ်ဒေဒ်. မေတဟူဘတ်မိဒ်ဖယာဖဒ်ဒိုတ် တသ်ပရးတမျှဒ်တသ်ဒံဒ်တမယံ. စံယံပယံဇံယံဟေတ်ဝဲတကဲ. ရှုးကဒါဝဲတသ်တဲ. (ဥတေန)မေသာခံ.

ယယံအိယံ(ပူရန္တ ပွ) စံယံပယံဖိုခွါလံယံ. စဒ်ထံတ်အဓိသ်မယံလောလ်ဝဲအတး. စိဒ်သူယံကျိ. အမဒ်ကျိသေတ်. မိယံသတ်တဲပျဒ်ဝဲဒတ်လံယံ. ဘတ်တနံယံတနလ်ဇံယံ. ဘတ်တနံယံနလ်အံတ်အိုတ်ဝဲဒတ်ယို. (ကမ္မလာ) ဂံယံသွိတ်ဒးဒ်ပသေဒ်. ထုဒ်ထံတ် ပျဒ်ဝဲဘုံမဒ်.

ယးယံနေတ်ဘုံ. စိဒ်သူယံကျိ. အမဒ်ကျိဒးဒ်ခုဝေသ်ဖိုသေတ်တဖတ်ကစသ်တသ်ကယံ (ကမ္မလာ) ဂံယံသွိတ်ဒးဒ်ပသေဒ်အိယံ (ပူရန္တ ပွ) စံယံပယံပျိဒ်စိပတံသ်. မယံနံတ်သိတ် ညာဝဲယို. အောဒ်ထံတ်နေဝေသ်ကြိယံပွဲနံလ်လုံဝေသ်ပူယံဝိယံ (ဥတေန) မေသာဖို နေတ်. (ကောသမ္ဘိ) ကံသ်စံယံပယံပတံသ်. ဝိဒ်သေဒ်သိုဝဲဒတ်လံယံ. စဒ်ဝဲဖဲနေတ်. (ဥတေန) မေသာဖိုကဲထံတ်ဝဲစံယံပယံလံယံ.

အိယံနေတ် (ဥတေနမင်းသား)ကဲသဒ်ဂေသ်ကျိယံမေသ်ဝဲလံယံ.

(ယောသကသုဋ္ဌေး) ကဲသဒ်အတေဒ်ပျေဒ်ယဒ်

လုံညာကဗယ်တခါ. ဆးကတံသ်ပူယံ (အလ္လကပွတိုင်း)နေတ်. ကညံဖုညာ. တသ် သတ်ဝိယံလံယံဒို (ဒုဗ္ဗန္တ ရကပ်) တုယံဘတ်ယို. လုသ်အံတ်သဒ်မူတကဲလးယံ. အိုတ်တုယံပးသ်ဝဲဒတ်နေတ်လံယံ.

နေတ်ဘုံ. မိယံအိုတ်ဝဲ (ကောတုဟလိက) ကောဒ်ပွယ်တဂယ်နေတ်. ဒးဒ်အမာ. မုတ်ကယ်လီယံ. ဖိုဆေဒ်တဂယ်. ဖဲအိုတ်တမျှဒ်တသ်အံတ်စောလ်ထံတ်ဝိယံ. ဟဒ်ထွဲဒ် ထံတ်ဟဲဝဲလုံ. (ကောသမ္ဘိ) ကံသ်နေတ်လံယံ. ဟဲဝဲတဆံတဆံ. လုံကွဲတသ်အံတ်လးလ်. သတ်ဝိယံလံယံဒိုယိုစောလ်ဖိုသတ်မဒ်တကဲလးယံ. တုယံပးသ်ဝဲနေတ်လံယံ.

နေတ်ဘုံ. အဝယ်တဲဝဲအမာ. ဒေမုတ်ဇုံ. ပဝဲအိယံ. သဒ်မူမေအိုတ်ထံဝဲဒေဒ်မံယံ. ဖိုခွါဖိုမုတ်ကအိုတ်နေသ်ဝဲဒေဒ်မေသ်လံယံ. ပလ်တံသ်ကွေလ်ဖိုသတ်အိယံ. လုံတသ် ခဲကွာ. လဲယံဒတ်ထဲပဝဲသေတ်မံယံတဲဝဲလံယံ.

တသ်လုံကဲမိုသ်. ခဲလးလ်မေသ်ဝဲဒွဲပူယံနေတ်. လုံဖိုခွါဖိုမုတ်ဖဲမိုတ်နုညဒ်သေယံ မွေဒ်. အိုတ်ဝဲဒတ်ယို.

ကစသင်္ချ. သဒ္ဓမ္မအိုတ်ဝဲဖိုခွါနေတ်မံယ်. ပလံတံသ်တကဲဝဲဘတ်. တဲဆးကဒါဝဲလံယ်.
မေဒေဒ်နေတ်ကမယ်ဒေဒ်လဲတ်.

စောလ်ဒးဒ်အလဲဒ်တဲဝီယ်. ဝိသ်နေတ်လုံအဝဲဒတ်လဲဒ်. စောလ်ဝဲလံယ်.

ဒေဒ်ဝဲအဲတ်ဒိုတ်လိုတ်ဘတ်. ဖဲကွံယ်ဖိုအဒိုသောဒ်. လုံဟုံဒ်လသ်ပူယ်ဝီဘွဒ်ဆောပု
စောလ်ဟဲဝဲဒတ်လံယ်.

လံယ်ဘတ်လုံအဝယ်ကလဲဒ်ဘွံ. ဘတ်စောလ်ဖို. သတ်ဝီယ်ဒိုတ်ရဒ်ယို. တူသ်ကံယ်
တကဲ. ဖွံတ်နဒ်ရဒ်ဘတ်ဝဲဒတ်နေတ်မံယ်. ကပလံတံသ်ကွေလ်ဖိုသတ်တဲဝဲဒတ်ထံဘို
ဆံဆံလံယ်.

အမိုသ်နေတ်. ကြံတာယလ်ဝဲအဘွံဘွံ. လုံဒီကတးသ်ဘွံအဝယ်တဲဆးကဒါ
ဝဲလးလ်လံယ်.

မေသ်ဝဲအလဲဒ်ကျဒ်. စောလ်ပျဲဝဲဘတ်တူသ်ကံယ်ယို. ခဲလဲလောလ်ဘွံအာဖိုသတ်
နေတ်ပေယ်ပါဝဲဒတ်. လံယ်ဘတ်အပသ်စောလ်ကလဲဒ်. လုံစုလိုယ်. မိမတ်ဝဲဒတ်လံယ်.

ဖိုသတ်မိမတ်ဘွံ. အပသ်နေတ်.မးဝဲအမိုသ်လဲယ်လုံညာ. အဝဲအိုတ်တံသ်လံယ်
ထုံဒ်လံသ်ဒီ. လုံတပှောလ်ပူယ်. ဒါလံယ်သေတ်လတ်. ပုတ်မိနံယ်ပလံဝဲဖိုသတ်နေတ်
လံယ်. အမိုသ်ကွသ်လံယ်ကဒါလံသ်ဒီ. တထိတ်လးယ်ဖိုသတ်ယိုကစသင်္ချ. မယ်ဟဒ်
ဂံယ်ယယ်တဂေယ်မံယ်. ဖိုသတ်မေတအိုတ်. ယသဒ်မူတနေသ်ဝဲလးယ်လံယ်. ဒဲလံယ်
သဒ်နာဟံတ်ကောဒ်ဖွဒ်အာဝဲနေတ်မံယ်. အပသ်ဘွေဒ်ကဒါသဒ်ဘတ်ကော်ယ်ဟီနေ
ဝဲလံယ်. တနသ်ကေ. ဖိုသတ်နေတ်မံယ်ခယီကွဲကျာတာဒိုတ်ရဒ်. တူသ်ကံယ်သဒ်တကဲ.
သီဝဲဒတ်လံယ်. နေတ်ဘွံမဒ်. ပလံတံသ်ကွေလ်ဝဲ. ဖိုသတ်စိုတ်နေတ်လံယ်.

(တိုသ်နတ်. အပသ်နေတ်ကွေလ်တံသ်ဖိုသတ်. အကျိဆဲဒ်ယိုလုံဒီဖိုယ်ဃတ်. နွီဘွံထီ
ဆဒ်.ပွယ်ကွေလ်တံသ်. ဘတ်တူလ်ကဒါဝဲလံယ်.မေသ်ဝဲဂေသ်ကျိယ်အိုတ်. တဂေယ်တသ်
အး. မယ်ဘတ်နေတ်. တစဲဒ်ဖိုလံယ်. တပလံသ်ပဒ်ကာ. တကြးဒ်မယ်ဝဲဘတ်. ထဒ်က
မူတ်နေတ်. ဆေဒ်ဖိုကမ္ပိဒီမေသ်နသ်ကေ. လံယ်ဘွဲဝဲထီဒဒ်လသ်သောဒ်. ဒဲဘဒ်ဖို
ကမံယ်တဖတ်နေတ်. ဂေသ်ရှယ်ဝဲ. မေသ်ဒတ်နသ်ကေ. လုံကြးဒ်ထဲဒ်အလဲဒ်. ဒဲဘဒ်
ဖိုကမံယ်တကွဒ်. ဟေတ်ကဒါဝဲသေလံယ်. ကြးဒ်မယ်နတ်သီတ်ညာဝဲလံယ်. အီယ်နေတ်.
မေသ်ဘတ်တိုသ်နတ်ဝဲလံယ်.)

လုံခယီကွဲအတး.ဟဲဝဲဒတ်. တုယ်လုံပွယ်ကွသ်ကွံသ်တဝံဖိုတဖူးတ်လံယ်.သုဝဲသေတ်.
တုယ်ဝဲဒတ်တနီယ်. ကွသ်ကွံသ်ဖိုဟီတ်နေတ်. ဆေဒ်ကွံသ်နုသ်ထီမေယ်ကလယ်. မယ်
ဝဲအခါ. ဘတ်တိုကံတ်ဝဲဒတ်လံယ်.

လုံကွသ်ကွံသ်ဖိုဟီတ်နေတ် (ပစ္စေကဗုဒ္ဓါ) တဆူယ်ထံဘို. ဟဲကပးဝဲဒတ်မေဝ်လံယ်.

ကွသ်ကွသ်ဖိုနေတ်. ကဒ်မယ်ဘူတ်ဝဲ (ပစ္စေကဗုဒ္ဓါ) မေယ်ခိုတ်မေယ်ကလယ်မယ်
ဝဲဒတ်လံယ်. တသ်နုသ်ထီမေယ်ခိုတ်. ရဲသ်ကွယ်ပလ်ဝဲအာမဒ်လံယ်. ကွသ်ကွသ်ဖိုနေတ်.
ဟဲတုယ်ဝဲဒံမာဝယ်ဒီဂယ်ထီတ်ဝဲဒတ်ဘွံ.

သုအိုတ်ဖဲလံတ်ဟဲဝဲလဲယ်. ကံတ်စဒ်သီကွသ်. တပျဒ်ဂေယ်ကျိယ်လးသ်ကောဒ်မီယ်
သီတ်ညာဝဲ. သဒ်ကညွယ်ခိုတ်. အိုတ်ဝဲဃို. အာမဒ်မေယ်ဝဲမေယ်တသ်နုသ်ထီဒးဒ်
ထောပဒ်.ဒေဒ်သောဒ်ဟေတ်ဝဲဒတ်. အမာကယ်လီယ်ခံကစသ်နုသ်မေမူနေတ်. ဒေဒ်ဝဲ
ယသ်မူသောဒ်လံယ်. လံယ်ခိုပလ်ဝဲနီယ်သံအာမဒ်လီ. လုံလိုတ်အံတ်ဝဲဒေဒ်ဘွံဇံယ်.
အူစာပေအဝယ်ဒံဒ်အံတ်ဝဲဒတ်လံယ်.

အဝယ်မေယ်ဝဲ. (ကောတုဟလိက) နေတ်လုံလံယ်ခိုပလ်တမုဒ်အတိုချဒ်အံတ်
ဝဲဒတ် (၇) သံပွဲယ်လီ. ရဒ်သဒ်တနယ်ဖျဒ်တဲလ်တကဲဒေဒ်. (၈) သံထံတ်ဘဒ်တနီယ်
ကွသ်ကွသ်ဖို. ဟေတ်ဝဲသုသေတ်ဂံသ်မေယ်တသ်နုသ်ထီ. နံသ်စသ်ကအံတ်ဂံသ်သေတ်
ပျေတ်လံယ်ဝဲဒတ်. (ကောတုဟလိက) နေတ်ကွသ်ကွသ်ဖိုအံတ်မေယ်ကွသ်ဝဲထီထီ.
လုံဟီတ်ဖဲလလ်အိုတ်. ထွိတ်မိုသ်ဂံသ်. ကွသ်ကွသ်ဖိုခွဲဒ်လံယ်ဒံဒ်အံတ်ဝဲမေယ်တသ်
နုသ်ထီ (ကောတုဟလိက) ထီတ်ဝဲဘွံ. ထွိတ်မိုသ်တဒုအီယ်. ကတ်ဂေယ်မဒ်လံယ်.
အံတ်ဘတ်ဝဲတသ်အံတ်ဝီတ်ကောဒ်နီယ်ဒဲဒ်. လုံအသ်ပူယ်ဆိုမိုတ်ဝဲလံယ်.

ဖဲတသ်တနယ်နေတ်လံယ်.(ကောတုဟလိက) ဆတ်အံတ်တလံယ်ဘွံဒ်ဃို. ဟံဒ်ထံတ်
သဒ်ကဒ်သီဝဲဒတ်. ဖဲထွိတ်မိုသ်ဟံဒ်ဖးပူယ်. နူလ်ဟံဒ်ဝဲလံယ်. အမာမုတ်ကယ်လီယ်နေတ်.
ကုသ်ဃိုစံမေတ် (ကောတုဟလိက) အစိုတ်ဝီယ်ဘွံအိုတ်ဝဲဖဲဟီတ်. ကဲပွယ်ပွဲသ်တူသ်
ငါလံယ်သဒ်. နေသ်ဝဲနီတ်သိုဟုသဒ်ဖဲထံတ်မေယ်ခိုတ်. မယ်ဘူတ်ဝဲ (ရှင်ပစ္စေကဗုဒ္ဓါ)
ဝီယ်ဘွံ.

ကစသ်ဇုံ. မယ်ဘူတ်ဝဲမေယ်ခိုတ်တသ်ဘူတ်. အစိုကမံယ်တကွဒ်အီယ်. လုံသီ
တလးဝဲ. ကစသ်ပွဲသ်မုတ်ဝယ်တဂယ်ဂံသ်အိုတ်. နေသ်တုယ်ဘတ်လသ်တကေယ်.
ပညိတ်မယ်ဘူတ်ထွဲဝဲလံယ်. ဝီယ်ဘွံမုတ်ကယ်လီယ်ဆိုမိုတ်ဝဲယယ်အီယ်. ကြးဒ်
အိုတ်ဝဲဖဲအီယ်လံယ်. ကစသ်နေတ်. ဖဲအီယ်ဟဲကညဒ်ထံဘိုဝဲဃို. မယ်ဘူတ်ကဲ
ဂေယ်. တကဲဂေယ်ကောဒ်နီယ်ဒဲဒ်ဘာလံယ်ဘတ်ဝဲလံယ်. ဝေယ်ယယ်ဝေဒ်စဒ်.
မယ်ဘတ်နေဝဲ. လုံသဒ်ဒွဲကျိယ်ညှိယ်ဘတ်ဝဲ. ဒေဒ်နေတ်မံယ်. နေသ်ဘတ်ဝဲတသ်
ဘူတ်အာမေယ်လံယ်. ဆိုမိုတ်ဝီယ်. ဖဲဟီတ်နေတ်. အိုတ်တူသ်ငါလံယ်ဝဲသဒ်လံယ်.
ဖဲဟီတ်ဖဲလလ်ထွိတ်မိုသ်နေတ်ဖွီစသ်လံယ်ဝဲအစိုတဒုလံယ်.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်ကပးမေယ်ခိုတ်ဝီယ်. ထွိတ်ဖိုဂံသ်ဟေတ်ဝဲမေယ်ကိုတ်
လိုတ်. တလိုတ်ထံဘိုလံယ်. အကျဲပျုဒ်ဝဲ. ဒံဒ်အံတ်မေယ်ကိုတ်လိုတ်ဃို. ထွိတ်ဖို

နေတ်. ကစသံခိုတ်. အဲတ်ကျိယညိယဒိုတ်အိုတ်ဝဲလံယ်. ကွသ်ကွသ်ဖိုနေတ်.
တနီယဒိဘွံ. လဲယဆီကဒဲ. (အရှင်မြတ်) နေတ်လံယ်. လဲယဝဲကောဒ်ဘွံဒဲ.
ကွဲဝဲဒတ်ထွတ်ဖိုနေတ်လံယ်.

လဲယဝဲလုံကွဲတံယ်. မေထိတ်ဝဲတသ်ဖိုတသ်ဃတ်. ဒးဒ်နဲတ်လဲသ်တံသ်သံတ်
ဝဲတပှောလ်. မေတမေသ်. တံသ်သံတ်ဟံတ်ခိုတ်ဖူးတ်. ကောဒ်ဃာသံတ်ကလုသ်နဲ
စိတ်ဝဲဒတ်လံယ်. ကွသ်ကွသ်ဖိုနေတ်. ပတီရံဒ်ပလ် (အရှင်မြတ်) နေတ်ကစသ်ငါ.
ဘတ်တဘွံဘွံ. ကစသ်ပွဲသ်မေတခွဲဒ်ဒဲခါ. ကပွဲသ်လံယ်နေထွတ်ဖိုလံယ်. ထွတ်ဖို
မေဟဲသီတ်ညာဘတ်လုံတမံသ်ဟဲပေဒ်.

ကစသ်ခိုတ်လံယ်. ပတီရံဒ်ဃလ်ဝဲဒတ်လံယ်.

စဒ်ထံတ်ဝဲလုံတသ်တနီယနေတ်. မေတခွဲဒ်ဒဲခါ. တဲဝဲအထွတ်ဖိုနေတ်.

ဖိုအဲတ်. နလဲယငယ်. လဲယတမံသ်ပေဒ်နေကစသ်ခိုတ်နေတ်.

မးလံယ်ဝဲဒတ်. ထွတ်ဖိုနေတ်. တထိတ်ဃလဲယစိတ်ခွေ. မေတုယလုံနံသ်စသ်.
အကစသ်. ဒိုသံတ်တပှောလ်ဒိုလံယ်သံတ်ဟံတ်ခိုတ်. ကောဒ်ဃာတးနဲကွေလ်တသ်
ဖိုတသ်ဃသ်လံသ်ကွဲဘွံ. မံယသံတ်ထံတ်ဝဲသးထိတ်ဘွံနဲစိတ်ဝဲ. တသ်ဖိုတသ်ဃသ်
လံယ်.

(ပစ္စေကဗုဒ္ဓါ) နေတ်ဂံယ်ခဲဝဲယထးတ်. ပွသ်မဲလ်လဲယဖွဲဃးဝီယံ. ဒုဒ်ထံတ်ခိုတ်
သေတ်လတ်. ဖျသ်ဖိုပူယံ. ဆီတ်နံယံအိုတ်ကညဒ်ဝဲလံယ်. လဲယတုယလုံဖျသ်.
ကြိယံထောဒ်နာ. သးဘွံမံယသံတ်ထံတ်ကလုသ်နံသ်စသ်ဟဲပွဲသီတ်ညာဝီယံ.
လုံကြးဒ်လံယ်. အိုတ်ကြလ်လံယ်ဝဲဒတ်တုယံအခါဘတ်. ကညဒ်ဝဲဘွံ. အူယုယံမံယ
သံတ်ထံတ်. စိတ်ဝဲခွေလုံညာနေတ်လံယ်.

လုံကွဲတံသ်ကစသ်နေတ်. မိုတ်သီတ်ညာစာသဒ်ဝဲဃို. လဲယကမတ်ကွဲထွတ်ဖိုဆး
ထးတ်ပတုံလ်မဲလ်ညာ. မံယသံတ်ကလုသ်. လုံကွဲဘတ်တဘိုလဲယပျဒ်ဝဲလံယ်.
လုံတနီယနေတ်ဒေါဒ်. ကစသ်နေတ်. လဲယကမတ်နေဝဲကွဲ. ထွတ်ဖိုနေတ်ဒေဒ်
လုံညာနီယံသောဒ်. ဆးထးတ်ပတုံလ်. မံယသံတ်ကလုသ်. ကစသ်နေတ်ဒးဒ်
အခံတ်ဆံတ်ပွဲကွေလ်ထွတ်ဖို. ဆဲဒ်ကညဒ်ဝဲ. ထွတ်ဖိုနေတ်အေတ်ထုဒ်ဝဲကစသ်.
တသ်ဘံထောဒ်. နဲတ်ဒေါဒ်ဝဲလုံကွဲဘတ်နေတ်လံယ်.

ဒေဒ်နေတ်မံယံ. ထွတ်ဖိုနေတ်. (အရှင်ပစ္စေကဗုဒ္ဓါ) ဖဲခိုတ်တသ်အဲတ်ခိုတ်အိုတ်
ထံတ်ဝဲလံယ်. သယ်ယောစေယ်အိုတ်ထံတ်ဝဲလံယ်. အိုတ်ဝဲယေလ်ဘွံ. တသ်ဘံ
လံသ်လီယံ. ကွတ်ထံတ်ဝဲလံယ်.

ကွသ်ကွသ်ဖိုနေတ်. ဟေတ်မယ်ဘုတ်ဝဲ. (ဝိတ်စ)တသ်ကေညလ်လံယ်.

တကတ်ငုံ၊ တသ်ဘံနေတ်၊ တဂယ်မယ်ကဲထံတ်ကဲဝဲလံယ်လုံကြးဒ်တသ်လံသ်
ကလဲယ်ရဲသ်ကွဲယ်မယ်ဝဲလံယ်၊

ကစသ်ငုံ၊ ရဲသ်ကွဲယ်ဖဲတသ်လံသ်အီယ်မံယ်၊

တကတ်ငုံ၊ ကဲထံတ်တသေဝဲမံယ်၊

ဖဲတဲတသ်ခါ၊ ထွီတ်ဖိုနေတ်၊ အိုတ်လုံဃးယ်ထေဒ်ကနတ်ဝဲဒတ်လံယ်၊

ကစသ်နေတ်၊

တကတ်ငုံ၊ နအိုတ်တေသ်ပလ်စးယ်ငံယ်၊ တဲဝီယ်၊ လုံမူဒံဖဒ်ဖဲယူယ်ထံတ်ဝဲကညဒ်လုံ
(ဂန္ဓမာဒန) ကစးသ်နေတ်လံယ်၊

ထွီတ်ဖိုနေတ်ကွသ်ထံတ်မူဒံ၊ သဒ်လံယ်အူယူယ်သံတ်ထံတ်၊ တုယ်လုံတထီတ်
လးယ်ဘုံ၊ ဖဲတသ်လံသ်နေတ်၊ သဒ်သဲတ်ဖဒ်သီဝဲဒတ်လံယ်၊

(ပဒ်သဲဒ်ဒးဒ်ဝဲနေတ်၊ ကစသ်ယွယ်ဟောပလ်ဝဲ၊ ကညံသေတ်နေတ်၊ သဒ်ကေတ်
ကူအိုတ်ဝဲဒေဒ်၊ တသ်လုံတရေဒ်ဆတ်နေတ်၊ သဒ်ဘူးလိုယ်တကေတ်ကူဝဲမေသ်လံယ်၊
အီယ်နေတ်၊ ဘတ်တိုယ်နံတ်မေသ်ဝဲလံယ်၊)

ထွီတ်ဖိုသီဘုံ၊ လုံတယ်ဝတေယ်သယ်နဒ်ကံသ်၊ ကဲထံတ်နဒ်သာဖို၊ ခယ်စာအိုတ်
ဘံတ်ဘတ်ဝဲ၊ စီစေယ်ချာသယ်လံယ်၊

လုံ(အရှင်မြတ်) ဖဲခိုတ်တသ်ကျီယ်ညိုယ်အိုတ်၊ နံစိတ်တသ်ဖိုတသ်ဃသ်မံယ်သံတ်
ကလုသ်၊ တသ်ဘူတ်ဖိုကမံယ်ယို၊ နဒ်သာဖိုနေတ်၊ မေတဲကသွီကဒုတသ်၊ တဆီယု
ယူယ်နေယ်၊ ကလုသ်သံတ်လံယ်ကလးယ်၊ ဟူဘတ်ဝဲလံယ်၊ မေတဲဝဲတသ်၊ ယိုယို
နေတ်၊ သံတ်ဟူဝဲနဒ်ကံသ်ယုကထးလံယ်၊

ကူမေသ်ယို၊ နဒ်သာနေတ်၊ ကောဒ်ဝဲအမီယ်လုံ (ဃောသက) နဒ်သာလံယ်၊
မေသ်ဝဲ(ဃောသက) နဒ်သာနေတ်၊ အိုတ်တယေလ်တမံသ်၊ နဒ်သဲဒ်လးလ်သီ
ဝဲလံယ်၊

(လံယ်ဆံတိုသ်နံတ်...နဒ်တသ်သီ၊ အိုတ်ဝဲလွီတ်မျိုလံယ်၊

၁။ နဒ်သဲဒ်တာလးလ်သီဝဲ၊

၂။ ဘူတ်ဖိုကမံယ်လးလ်သီဝဲ၊

၃။ အဟယ်ရဒ်လးလ်သီဝဲ၊

၄။ သဒ်ထံတ်တသ်သိုသီဝဲ၊ အိုတ်လွီသ်မျိုမေသ်လံယ်၊

၁။ မေသ်ဝဲနဒ်နေတ်၊ မယ်ပလ်ဘူတ်ဘာအာဝဲယို၊ လုံနံသ်စသ်ကဲထံတ်ဘဒ်
နဒ်သဲဒ်တာလးလ်သီဝဲဘုံ၊ ထံတ်လုံအဖဲခိုတ်နဒ်ကံသ်အဆံဆံကဲထံတ်ဘတ်
ဝဲလံယ်၊ မေသ်ဝဲတသ် သီဒေဒ်နေတ်မျို၊ နဒ်သဲဒ်တာလးလ်သီ (အာယုက္ခယ
မရဏ)ကောဒ်ဝဲဒတ်လံယ်၊

- ၂။ မေသ်ဝဲနဒ်နေတ်.မယ်ပလ်ဘူတ်ဘာတစဲဒ်ဖိုယို. ဟဲကဲထံတ်ဘတ်လုံနဒ်ကံသ်.
နဒ်သဲဒ်တာတပွဲယ်ဒေဒ်. ဘူတ်ခွီလးလ်သီဝဲဒတ်လံယ်.
- ၃။ မေသ်ဝဲနဒ်နေတ်. လုံနဒ်ကံသ်. ကယ်မကိုယ်ခယ်စာသူဆံယ်. တနံတ်အံတ်
လးယ်ဝဲ. ဆတ်အံတ်အဟတ်ရဒ်. နဒ်သေတ်ခယ်တယ်ကိုယ်နေတ်. နူညဒ်
သေယ်မွေဒ်ယိုသီဝဲဒတ်လံယ်. မေသ်ဝဲဒးဒ်တသ်သီမျို. သီဝဲနဒ်တကွဒ်ကောဒ်
ဝဲလုံ (ခိဉ္စပဒေါသိက)နဒ်လံယ်.
- ၄။ မေသ်ဝဲနဒ်နေတ်. ပွယ်စီစေယ်ချာသယ်. ကူလးဒးဒ်ပွဲယ်နေတ်. တဘတ်
သဒ်ကွသ်တမုံလ်ယို. တူသ်ကံယ်တကဲ. သဒ်ထံတ်ဝဲသေလံယ်.
နဒ်သေတ်ခယ်တယ်ကိုယ်နေတ်. နူညဒ်သေယ်မွေဒ်ယို. ဒေဒ်ဝဲကညံသောဒ်
တူသ်ကံယ်သဒ်ထံတ် (ဒေါသဒဏ်) တကဲသီဝဲဒတ်လံယ်.
မေသ်ဒတ်တသ်သီမျို. သီဝဲနဒ်နေတ်ကောဒ်ဝဲ(မနောပဒေါသိက) နဒ်လံယ်.
မေသ်ဝဲ. နဒ်သေတ်တသ်သီ.လွီသ်မျိုကွာနေတ်. (ဃောသက)နဒ်သာနေတ်.
ခယ်စာကယ်မကိုယ်ရဒ်.တနံတ်အံတ်ဆဒ်အံတ်. ဟတ်ရဒ်ယို. သီဝဲဒတ်လံယ်.
အီယ်နေတ်. လံယ်ဆံသီတ်ညာ. ဘတ်တိုသ်နံတ်မေသ်ဝဲလံယ်.

ပျီဒ်နိဒ်ပယ်ကဲသဒ်

(ဃောသက)နဒ်သာနေတ်. သီလုံနဒ်ကံသ်ဝီယ်. တုယ်လံယ်ဝဲ. (ကောသဗ္ဗိ) ကံသ်
ယဲသဲမုတ်အိုတ်. ဝတ်လံယ်နူလ်ဟံဒ်ဝဲဒတ်လံယ်. ယဲသဲမုတ်. အိုတ်ဖွဲတ်ဝဲတနီယ်နေတ်.
ဖိုခွါဇေယ်. ဖိုမုတ်ဇေယ်. စဒ်ဝဲဒတ်. မေသ်ဝဲလုံဖိုခွါ. ထးနူလ်ဝဲလုံကံသ်လဲယ်ဖိုပူယ်.
လဲယ်တးယ်ကွေလ်ပလ်ဝဲလုံ. တသ်ကဗ္ဗိယ်ပူခိုတ်ကွာနေတ်လံယ်.

(အီမ်မံယ်. ဘတ်သီတ်ညာဝဲတမိယ်နေတ်. တသ်လုံယဲသဲမုတ်မျိုနေတ်. အိုတ်ဖွဲတ်
လံယ်ဖိုမုတ်လံယ်လိုတ်ဝဲဒတ်. ဖိုခွါနေတ်တလိုတ်ဘတ်. ဂေသ်ကျိယ်နေတ်မံယ်. ဖိုမုတ်
လံယ်ဟိပလ်ကေယ်. မိုသ်အဆဲဒ်မယ်အာထံတ်ဝဲကဲ. ယိုနေတ်မံယ်. အိုတ်ဖွဲတ်လံယ်ဖိုခွါ.
ကွေလ်တးယ်ပလ်ဝဲဒတ်လံယ်.)

(အီယ်နေတ်.တးပတံသ်ဘတ်တူသ်ကံယ်တးယ်ကွေလ်သဒ်မေသ်ဝဲလံယ်.)

လုံတသ်ကဗ္ဗိယ်ဖိုတ်ပူခိုတ်. တးယ်ကွေလ်ဃလ်ဝဲဖိုသတ်. စောဒ်ဝတ်ဃဒ်ဒးဒ်ထွိတ်.
ရိုဖိုတ်ဝဲဒတ်. တနသ်ကေ. အယ်တရဲယ်တမိယ်တမျို. တိုမယ်ဝဲတကဲ.

လုံကဲဘတ်ထွိတ်ခါ. (ပစ္စေကဗုဒ္ဓါ) ဂံသ်ပလံသ်နံဟဒ်. တသ်ဖိုတသ်ဃသ်မံယ်သံတ်
ဘတ်ကလုသ်. တသ်ဘူတ်အစိုကမံယ်ယို. တဒုတမိယ်. တရေဒ်ဆတ်သေတ်. ဟေတ်
အယ်တရဲယ်တနေသ်ဝဲလံယ်.

မဲနေတ်ခါပွယ်တဂယ်. ဟဒ်ထံတ်လုံဝေသ်ခွဲ.

စောဒ်ဝတ်ဃဒ်ထွိတ်. ရိဖှိတ်မဒုလဲတ်. လဲယ်ကွသ်ဝဲ.

အိုတ်ဖွဲတ်လံယ်ဖိုသတ်. ထိတ်ဘတ်ဝဲ. ဒေဒ်အဖိုတသ်အဲတ်ကွီအိုတ်ထံတ်.

တဘျံးအီယ်.ယနေသ်ဘတ်ဖိုလီ. တဲဝီယ်ကေယ်စောလ်ဝဲလုံဟိတ်နေတ်လံယ်.

မဲဆးကတံသ်ကယ်လဒ်ခါ. (ကောသဗ္ဗိ) သဲထီဖဒ်ဒိုတ်နေတ်.

လဲယ်လုံနုသ်ပူယ်ကွဲတ်သ်ခါ. တိုလောလ်သဒ်ဒးဒ်ပရောဟေဒ်ပိုယ်နာ.

တရတ်ဒေဒ်လဲတ်မံယ်. တနီယ်အီယ်တရတ်နေတ်. အတေဒ်နမေဒ်မေသ်ဂေယ်.

နဲဒ်ခဒ်မေသ်ဂေယ်. ကွသ်ဘတ်ဝဲစေသ်ယေ.

ကွသ်ထီဘတ်မံယ်. သဲထီဖဒ်ဒိုတ်.

မေကွသ်ဘတ်နေတ်. မတဂယ်နေတ်. ကကဲထံတ်ဒေဒ်လဲတ်. ထီရုံလ်ကံသ်သဲဒ်မံတ်
ကမယ်သဒ်ဒေဒ်လဲတ်.

သဲထီဖဒ်ဒိုတ်ဇုံ. ဂေသ်ကျိယ်လံယ်ဆဲဒု. တအိုတ်ဝဲမံယ်. အိုတ်ဖွဲတ်လံယ်တနီယ်
ညာအီယ်မေသ်ဝဲဖိုသတ်နေတ်. ကကဲထံတ်ဝဲ. သဲထီဖဒ်ဒိုတ်. ထိတ်လံယ်ဝဲဒေဒ်
နေတ်လံတ်မံယ်.

သဲထီဖဒ်ဒိုတ်မာနသ်ကေ. ဒးပွသ်တဃဲဒ်ဘိုဒ်ကအိုတ်ဖွဲတ်.ဆးကတံသ်ဘိုဒ်လီယို.
ပုသ်လံယ်ပွယ်တဂယ်မးလဲယ်ကွသ်ဝဲလံယ်.

နကေယ်ကွသ်လုံဟိတ်နေတ်. သဲထီမုတ်ဖိုအိုတ်ဖွဲတ်တအိုတ်ဖွဲတ်.နသီကွသ်ဝီယ်.
ဟာကေယ်မေခွေ.

ပွယ်နေတ်ဟာကေယ်ဘျံ. တအိုတ်ဖွဲတ်ဒေဒ်. သိတ်ညာဝဲနေတ်. လဲယ်လုံနုသ်ပူယ်.
ခဒ်စာဝဲစံယ်ပယ်ဝီယ်. ကေယ်တုယ်လုံဟိတ်ဟေတ်ဝဲ. အကုသ်မုတ်ကယ်လီယ်. စေတက
ထိုဝီယ်.

ဟဲတ်. ကယ်လီယ်. နလဲယ်ဃုသီကွသ်မေခွေ. လုံဝေသ်ပူယ်နေတ်အိုတ်ဖွဲတ်တနီယ်
ညာဖိုသတ်. နဟေတ်စေတကထိုပွယ်နေဝီယ်ဟာကေယ်စောလ်ဇံယ်.ပုသ်လံယ်ဝဲဒတ်
လံယ်.

ကယ်လီယ်. လဲယ်ဃုသီကွသ်ဝဲဒတ်. တုယ်ဝဲလုံထးနေဖိုသတ်ကစသ်ဟိတ်ဘျံ. အိုတ်
ဖွဲတ်လံယ်သံ. ဖိုသတ်ထိတ်ဝဲဒတ်. စဒ်ဒေါဒ်ကွသ်ဟိတ်ကစသ်.

ကစသ်သေတ်ဇုံ. ဖိုသတ်အီယ်အိုတ်ဖွဲတ်ဝဲဆေဒ်ယေလ်လဲတ်. အိုတ်ဖွဲတ်တနီယ်
ညာအီယ်လံယ်.

မေဒေဒ်နေတ်. ဖိုသတ်အီယ်. ဟေတ်လံယ်ယယ်မံယ်. တဲဝီယ်.ဟေတ်စေတထို
ပွယ်နေ. ဟာကေယ်စောလ်ဝဲလုံ. သဲထီဖဒ်ဒိုတ်အိုတ်နေတ်လံယ်. သဲထီဖဒ်ဒိုတ်ခံ.

ယမာသဲထီမုတ်. မေအိုတ်ဖွတ်လုံပေါလ်မုတ်. ဒးဒိဖိုသတ်အိယ်ယကတေဖွံကေယ်ဝဲ.
ဆိုမိုတ်ဝီယ်. ဖိုသတ်နေတ်. လုံဟိတ်ကွသ်ဒုံဒ်အံတ်ကတံယ်ပလ်ဝဲလံယ်.
ဝီယ်ဘွံ. ဒိသံသးသံ. သဲထီမာအိုတ်ဖွတ်လံယ်ဝဲ. ဖိုခွါတဂယ်ဒေါဒ်လံယ်. သဲထီဖဒ်ဒိုတ်ခံ.
ဖိုသတ်ဝဲအိယ်. မေတအိုတ်မဒ်. ယဖိုခွါကကဲဘတ်သဲထီလံယ်. ဖိုသတ်အိယ်မယ်သီ
ငံယ်ဘတ်လီ. ဆိုမိုတ်ဝီယ်. တဲဝဲကယ်လီယ်.

ကယ်လီယ်ငဲ့. ဖိုသတ်အိယ်. နလဲယ်ပလ်လံယ်လုံကွသ်ကရးနာဒ်ကွသ်မေဟဒ်
ထံတ်. ယံသ်သီ. တယံသ်သီနကွသ်ထီဝီယ်မဒ်ဟာကေယ်ကဒါငံယ်မယ်လောလ်ထွဲ
ပှသ်လံယ်ဝဲလံယ်.

ကယ်လီယ်နေတ်. လဲယ်လုံကွသ်ကရးကွသ်ကွသ်ဖို. အောဒ်ထံတ်ကရးဒိတဘွံယံ.
ကရးနာဒ်ဒဲးတသ်တံတ်. ပုတ်မီနံယ်ကဒ်လဒ်ယလ်ဝဲလံယ်.

(အိယ်နေတ်. ဒိဘွံထံတ်ဘဒ်ဘတ်တူသ်ကံယ်တးယ်ကွေလ်သဒ်လံယ်) နေတ်မံယ်.
ကွသ်ခိုတ်ထီခိုတ်ကတးသ်တဒု. ကောဒ်နီယ်ထွဲဒ်ထံတ်လုံပွယ်လံသ်ဒီ. တနီယ်ထွဲဒ်ထံတ်
လုံညာ. ဆးထးတ်ခွဒ်ယလ်ဝဲဖိုသတ်နေတ်လံယ်.

ကယယ်တကဒ်ဝဲ. ကွသ်ဖုညာ. ဟဲထွဲဒ်ခွါတရိလ်ဝဲ. ကွသ်ခိုတ်ထီကပယ်ဟဒ်ထွဲဒ်
ထံတ်ဝဲဒတ်လံယ်. ကွသ်ကွသ်ဖိုထီတ်ဝဲဘွံ.

ကွသ်ခိုတ်ထီခိုတ်တဒုအိယ်. မေလုံကောဒ်နီယ်ဒဲဒ်. ထွဲဒ်တသ်လံသ်ဒီကတးသ်လံယ်.
တနီယ်ညာအိယ်. ထွဲဒ်လုံမဲလ်ညာ. ဆးထးတ်ဝဲကရးနာဒ်. တဟိုဒ်တဂဲယ်အိုတ်ဝဲဒတ်.
ဘတ်မဒုလဲတ်. ဆိုမိုတ်ဝီယ်လဲယ်ကွသ်ဝဲဒတ်. လုံကွသ်ခိုတ်ထီဖဲလလ်မီနံယ်ပဲဒ်လဲဒ်ကဲဒ်.
ဖိုသတ်ထီတ်ဝဲဒဲဒ်အဖို. တသ်အဲတ်ဖျိုထံတ်ယို. ထးထံတ်နေကေယ်စောလ်ဝဲလုံ. ဟိတ်
နေတ်လံယ်.

ကယ်လီယ်နေတ်. တသ်ဂေသ်တကွဒ်. ကေယ်တဲပျဒ်ဝဲသဲထီဒေါဒ်. သဲထီခံလဲယ်
ပွယ်ကဒါဝဲလုံ. ကွသ်ကွသ်စုပူယ်. တကထိုဝီယ်တဲမုတ်ကယ်လီယ်. ဖိုအဲတ်မုတ်.
ကယ်လီယ်ငဲ့. လုံ (ကောသဇ္ဇိ) ကံသ်လေတ်ယဲသ်ကယယ်နေတ်. မုသ်တခွဲဒ်ဝါဒေဒ်ခါ.
ကဟဒ်ထံတ်ဝဲဒတ်. လဲယ်ပလ်ဖိုသတ်နေတ်. လုံလေတ်ကျိယ်ပူယ်တံတ်ဒေါဒ်.
လေတ်တီသ်တတီသ်. ကွသ်ယံသ်တယံသ်. သိတ်သီကွသ်ဝီယ်ဘွံ. ဟာကေယ်ကဒါငံယ်.
တဲဝဲယို. ကယ်လီယ်နေတ်. လုံသဲထီတဲအတးမယ်ဝဲဒတ်.

(အိယ်နေတ်. သးဘွံထံတ်ဘဒ်ဘတ်တူသ်ကံယ်. ကွေလ်တံသ်သဒ်လံယ်)

နေတ်ဘွံ. လေတ်ခိုတ်ခိုတ်ကစသ်. လဲယ်တသ်မဲလ်ညာကတးသ်. ကွသ်ဖုညာ.
တုယ်ဖဲတသ်လံသ်နေတ်ဘွံ. တလဲယ်လုံညာ. ဆးထးတ်ပတုံလ်ဝဲဒတ်လံယ်. နံဝဲနသ်ကေ.
တယိုလေတ်. အိုတ်ဆးထးတ်ပတုံလ်ဝဲလံယ်. လေတ်ခိုတ်ခိုတ်ကစသ်ခံနံဒိုတ်သ်ဝဲတဘွံဘွံ.

ကလဲဒဲတဘျံ့ဘျံ့. ကွဲဒဲဒဲမယ်ဝဲအမျိုမျို. ကွဲသဲဖုညာတလဲယံ. ဆဲးထဲးတပတုံလ်အိုတ် ပေတ်ခတ်ဝဲ. ကွဲဒဲဒဲခါမုသ်ဝါနေငယ်လေတ်ခိုတ်ကစသံခဲ. ကွဲသဲတဖတ်လံယံဆဲဒတ် လဲယံ. ဘတ်မဒုယို. ဆိုမိုတ်ဝဲ. ကွဲသဲလေတ်မဲလ်ညာ. ထီတ်ဝဲဖိုသတ်ဘျံ့.

ယယ်အီယံ. တသ်ဝီယးအမူဒဲမယ်ကမတ်ဘတ်လီ. ဆိုမိုတ်ဝီယံနေသ်ဖိုတဂယ်လီ. သဲဒဲဖိုဝဲဟီနေဖိုသတ်. ကေယ်စောလ်ဝဲလုံဟီတ်နေတ်လံယံကယ်လီယံနေတ်. ဟာကေယ် တဲပျဒဲကဒါဝဲဒတ်နေတ်မံယံ.

ဖိုအဲတ်မုတ်ကယ်လီယံ. လဲယံဟေတ်စေတကထို. ပွယ်နေကဒါဖိုသတ်နေတ်ဒေါဒဲ တဲဝီယံ. ဟေတ်လံယံစေတကထို. လဲယံပွယ်ဟာကေယ်စောလ်ဝဲလုံဟီတ်ဒေါဒဲ. တုယ်ဝီယံဘျံ့. သဲထီဖဲဒဲဒိုတ်နေတ်.

ဖိုသတ်အီယံ. လဲယံစောလ်လုံသွတ်ခိုတ်. ကွေလ်တံသ်ယလ်လုံတပှောလ်ပူယံ. အဝဲ နေတ်. ထွိတ်စဲဒဲထံတ်. သတ္တဝယ်သေတ်. အေတ်သီတအေတ်သီမယ်ဒေဒဲသီတ်ညာဝီယံ. ဟာကေယ်ကဒါငယ်. တဲကဒေါဒဲဝဲ.

ကယ်လီယံနေတ်. လဲယံစောလ်ဖိုသတ်ဝီယံ. လုံတပှောလ်ပူယံ. ကွေလ်တံသ်ယလ်ဝဲ. လုံတသ်လံသ်တလိုတ်. အိုတ်ခေါဒဲကွဲသ်စုတ်ဝဲလံယံ.

(အီယံနေတ်. လွီသ်ဘျံ့ထံတ်ဘဒဲ. ဘတ်တုသ်ကံယံတးယံကွေလ်သဒဲလံယံ)

ဖိုသတ်ဝဲနေတ်. သတ္တဝယ်တမီယံမဒဲ. အယ်တရဲယံပျုဒဲတကဲ. ထွိတ်စဲဒဲထံတ် ဖုညာ. လုံကံယံထေဒဲတစဲဒဲမဒဲ. ဟဲကဒဲဘိုဒဲတနေသ်ဝဲလံယံ.

(ဖဲကယ်လဒဲဆဲးကတံသ်ခါ. ဖိုသတ်နေတ်. မိုသ်ပသ်ပုသ်ဝဲသ်. တဂယ်မဒဲ. တအိုတ် ဘိုဒဲ. စံဒဲရှံဒဲလုံကံယံထေဒဲ. ထွိတ်စဲဒဲထံတ်သတ္တဝယ်. တဒုတဂယ်တကဒဲဘိုဒဲနေတ်. မတဂယ်အိုတ်စံဒဲရှံဒဲလဲယံနေတ်မံယံ. လုံကဲထွိတ်ခါ (ပစွေကဗုဒ္ဓါ) ဖဲခိုတ်အဲတ်ခိုတ် ကျီယံညှိယံအိုတ်ယို. တသ်ဖိုတသ်ယသ်. ဒေဒဲကစိတ်. မံယံသံတ်ကလုသ်ဘူတ်ဖိုကမံယံ. စံဒဲရှံဒဲကေယ်ဘတ်သီတ်ညာဝဲလံယံ. အီယံနေတ်. ဘတ်တိုသ်နံတ်ဂံသ်မေသ်လံယံ)

ဖဲနေတ်ခါ. ကွဲသဲမဲလ်တလဲဒဲဖိုတဂယ်နေတ်. ကထိုတကဒဲ. အာရဒဲမေသ်ဝဲမဲလ် တလဲဒဲတကွဲဒဲ. ကလဲယံကွဲသ်အံတ်ဆတ်. ဘိုဒဲသွတ်ခိုတ်ကွဲအတးလဲယံဝဲခါ. မဲလ်တလဲဒဲ မိုသ်တဒုနေတ်. ဟဒဲအံတ်သေတ်လတ်. ဝတ်တပှောလ်ပူယံတိုဒဲဒဲဖိုသတ်. ဒုထံဒဲလံယံ ခွဲဒဲယလ်ဖိုသတ်. ဒုဒဲအံတ်နုသ်လံယံ. ကွဲသဲမဲလ်တလဲဒဲဖိုခဲ.

ဟေတ်. ဟေတ်. မယ်သံတ်ကလုသ်. ကောဒဲယာသံတ်နသ်ကေ. တဟဒဲထွဲဒဲထံတ်. ကတံသ်နံတ်လဲလ်နံစိတ်ထံတ်ငယ်ဟဲဝဲအခါ. မဲလ်တလဲဒဲမိုသ်. ဒုဒဲအံတ်နုသ်ယလ်ဖိုသတ်. ထီတ်ဘတ်ဝဲဒတ်. ဒေဒဲအဖို. တသ်အဲတ်ဖှာယို. ထဲးထံတ်နေဟာကေယ်စောလ်ဝဲလုံ. ဟီတ်လံယံ. ကယ်လီယံမုသ်နေတ်. ကေယ်တုယ်လုံဟီတ်. တဲပျဒဲဒေါဒဲသဲထီ. ဟေတ်စေ

တကထို. မးလဲယံပွယ်ကဒါနေဒေါဒိယံဘုံ. သဲထီနေတ်. ဖိုအဲတ်မုတ်ကယ်လီယံ. ဖိုသတ်အီယံ. လုံပွယ်ကွေသလံယံတသ်ဟုတ်တကွဒ်လံသ်. ကစးသ်ခိုတ်. နလံယံစောလ် ထံတ်ဝီယံ. ကွေလ်တးယံလံယံဝဲလုံကစးသ်ကွလ်လုလ်ပွယ်နေတ်လံယံ. ကွေလ်လံယံ ဝီယံဘုံ. ဖိုသတ်သီတသ်နမယ်ဒေဒိသိတ်ညာဝီယံ. ဟာကေယံကဒါဇံယံ. မးလံယံဒေါဒိဝဲ လံယံ. ကယ်လီယံနေတ်. လဲယံကွေလ်လံယံဝဲ. ကွေလ်ဝဲဖိုသတ်လုံ. ကစသ်ခိုတ်နေတ်.

(အီယံနေတ်. ယဲသ်ဘုံထံတ်ဘဒ်. ဘတ်တုသ်ကံယံကွေလ်တံသ်သဒ်လံယံ)

လုံကစးသ်ကပယ်နေတ်. အိုတ်ဒးဒ်ဝတ်ခိုတ်တခိုတ်. လုံဝတ်ခိုတ်ဖဲခိုတ်. အိုတ်ဒးဒ် သတ်လေတ်ကံယံမုသ်. တပှောလ်ထံတ်ဘိုတ်ဘီယလ်သဒ်. လုံသတ်လေတ်ကံယံတပှောလ် ခိုတ်လံယံဘတ်ဝဲ. ဒေဒိလံယံတဲလ်လုံ. ကောယံစောဖဲခိုတ်နေတ်လံယံ. အယ်တရဲယံ. တအိုတ်ဝဲဒတ်နံဝီယံလံယံ.

ဖဲတသ်တနီယံ. တေကံယံပယ်ကစသ်. ဒဲဖိုပသ်ခီဂယ်. လဲယံကွဲဝဲဝတ်ခိုတ်နေတ်လံယံ.

ဝတ်ခိုတ်ဟိုဒ်သံတ်ဘုံဖိုသတ်ကောဒ်. ဟံတ်ကလုသ်သံတ်ဝဲလံယံ. ဟူဘတ်ဖိုသတ် ကလုသ်သံတ်ဘုံလုံအဂယ်ဝတ်ခိုတ်တခိုတ်ကွသ်စုတ်. ထိတ်ဝဲဖိုသတ်. ဒေဒိဝဲအဖို. တသ်အဲတ်ဖှာယို. ထးတ်ကေယံစောလ်ဝဲလုံဟိတ်နေတ်လံယံ. ကယ်လီယံ. ကေယံ တုယ်ဟိတ်. တဲပျဒ်ဂေသ်ကျီယံ. ဟေတ်စေတကထိုမးလဲယံပွယ်ကဒါကေယံဒေါဒိ. သဲထီဖဒ်ခိုတ်နေတ်. ယဲသ်ဘုံထံတ်ဘဒ်ထးယံကွေလ်ဝဲခါ. ဖိုသတ်နေတ်. ခိုတ်ထံတ်ဝဲ တစဲဒ်စဲဒ်လံယံ. ကောဒ်နေဝဲဒတ်အမီယံလုံ (ဃောသက)လံယံ.

သဲထီနေတ်ကွသ်ဖိုသတ်တမုံသ်နဲစဲဒ်. ဒေဒိဝဲတသ်ကမ္ဘိယံဝတ်နုလ်. မဲလ်ခွီပွယ် သောဒ်. ကွသ်ဒေါဒိတနေသ်ဝဲဒတ်လံယံ. သဒ်အိုတ်ထံတ်လုံမိုတ်ကူတ်သီဘတ်သဒ် ထံဘိုလံယံ.

(ဃောသက) နေတ်ဟဒ်စိတ်လိုသ်ကွဲသေဝဲကစံဒ်လီ. ကွတ်သးသံ. အိုတ်ဖွဲတ်ဝဲဒးဒ်. သဲထီဖိုခွါနေတ်. နဲသောဒ်လံယံ. တနီယံမုသ်ဒေါဒိ. သဲထီဖဒ်ခိုတ်. တသ်ဆိုမိုတ်. အိုတ်ဖှာထံတ်ဝဲတမီယံလဲယံလုံပွယ်ကုသ်ယိုတပးယံကစသ်အိုတ်.

နကယိုတပးယံ. အခါဖဲလဲတ်.

ခဲကံယံကောလ်. ကယိုဝဲလံယံ.

မေဒေဒ်နေတ်. ကဟေတ်နယ်. စေတကထိုလုံယမးတးမယ်နေယယ်. သဲထီဖဒ်ခိုတ် ငုံ. ဘတ်မယ်နေဝဲမဒုလဲတ်.

ယယ်အီယံ. အးခိုတ်ရဒ်မဒ်ဖိုခွါအိုတ်တဂယ်. ဖိုခွါနေတ်ကပူသ်နေဝဲလုံနအိုတ်. ကွဲသီ ဒးဒ်ကွာဝီယံ. ထးနုလ်ကုသ်ယိုကွေလ်လုံမေတ်အူပွယ်နေတ်. စေတကထိုအီယံ မေသ်ဝဲလဲဒ်အူ. လဲတ်ဆံယံပတံသ်လံယံ.

တသ်မယ်မေကဲထံတ်. ကဟေတ်အာနေကေယ်နယ်ဒေါဒ်လံယ်.

ဂေယ်လီ. သဲထီဖဒ်ဒိုတ်.ကရဲသ်ကွဲယ်မယ်နေနယ်လံယ်. တဲတ်ပးဒ်လောလ်သဒ်
ဝီယ်. သဲထီဖဒ်ဒိုတ်ဟာကေယ်လုံဟီတ်လံယ်.

လုံခီတနီယ်. မုသ်ဝါထံတ်ဘွဲ. သဲထီဖဒ်ဒိုတ်. ကောဒ်နေဝဲ(ယောသက) နေတ်
ဖိုအဲတ်ဇုံ. လုံမဟာ. ယမးလံယ်ဝဲ. ယိုတပးယ်ကစသ်. တသ်မယ်တဝီယ်

ဖိုအဲတ်ဇုံ. နလဲယ်လုံကုသ်ယိုပတးယ်ကစသ်အိုတ်. လုံမဟာယပါမးပလ်နယ်တသ်
မယ်နေတ်. ခါအီယ်မယ်နေဒေဒ်ဝီယ်. လဲယ်တဲကွဲးနေယယ်ပုသ်လံယ်ဝဲဒတ်လံယ်.

(အီယ်နေတ်. ယုဘွဲထံတ်ဘဒ်. ဘတ်တုတ်ကံယ်တးယ်ကွေလ်သဒ်လံယ်)

(ယောသက) နေတ်ဟီတ်နေမယ်လောလ်ထွဲတသ်တဲ. လဲယ်ဝဲလုံကွဲ. သဲထီဖဒ်ဒိုတ်
ဖိုခွါတီသ်နံသ်. တိုကံသ်ဘတ်. ပုသ်ဒေခွါလိုသ်ကွဲခဒ်မဲကဲဒးဒ်တကောဒ်သေတ်ခါ.
ထီတ်ဝဲ(ယောသက) ဟဲဘွဲ.

ဇုံ.တယ်စံ. နကလဲယ်ဖဲလဲတ်.

ပါမယ်လောလ်ထွဲ. တသ်တဲပရး.ကဘတ်လဲယ်တဲကွဲးလုံ.ယိုတပးယ်ကစသ်အိုတ်
နေတ်လံယ်.

စံဇုံ.ပွယ်တကွဒ်အီယ်.နးယ်ယယ်အာမဒ်လီ. တကလံသ်အိုတ်လီယစူဝဲဒတ်ယို.တသ်
စူတကွဒ်ဒေဒ်ကနးယ်ကဒါ. တယ်စံနေတ်. လိုသ်ကွဲခဒ်နးယ်နေကေယ်ယယ်မံယ်.
ယဉိုယ်ဘတ်တယ်ပါဒိုတ်မဒ်.မးယလိုသ်ကွဲလသ်ကံတဂေယ်မံယ်.

စံဇုံ. နဘတ်ဉိုယ်တဂေယ်. တသ်ပရးယကလဲယ်.ရှးနေနယ်.

ယလဲယ်ရှးတသ်ပရးဟာကေယ်ဘွဲ. လုံစူပလ်တသ်တကလံသ်. ဒေဒ်ကနးယ်ကဒါ.
လိုသ်ကွဲပလ်နေယယ်နံယ်. (ယောသက) ခဒ်မဲကဲကျေတ်လဲတ်ဂေယ်မဒ်ကူမေသ်
ယို. အပုသ်ဒေခွါ. ယေကညာဝဲလံယ်.

ပုသ်ဒေခွါဇုံ. မေဒေဒ်နေတ်လဲယ်ဇံယ်. ယိုတပးယ်ကစသ်. လုံမဟာယပါမးပလ်
တသ်မယ်တကွဒ်. မးမယ်ဝီယ်ခါအီယ်. တဘွဲသံလံယ်. လဲယ်တဲကွဲးနေပုသ်လံယ်
ဝဲဒတ်လံယ်.

သဲထီဖိုခွါ. လဲယ်လုံအခွဲတဲကွဲးဝဲဒတ်.

ယိုတပးယ်ကစသ်နေတ်. လုံမဟာသဲထီဖဒ်ဒိုတ်. မယ်လောလ်ပလ်အတးကွဲသီ
ဒးဒ်ကွာဝီယ်. ထးနံလ်ကုသ်ယိုကွေလ်ဝဲလုံ. တပးယ်ဖိုသ်ပုယ်နေတ်လံယ်.

(ယောသက)နေတ်လိုသ်ကွဲဒ်နီယ်ဝီယ်. တုယ်လုံမုသ်ဟာမဒ်. ဟာကေယ်တုယ်
လုံဟီတ်ဘွဲ. သဲထီဖဒ်ဒိုတ်ခံ.

ဖိုအဲတ်ဒေဒ်လဲတ်. နတလဲယ်လုံ. ယိုတပးယ်ကစသ်အိုတ်ယယ်. စဒ်ဝဲဘွဲ.

(ဃောသက)နေတ်နံသ်စသ်တလဲယ်. အဂေသ်မေသ်ဂေယ်. ပုသ်ဒေခွါလဲယ်ဝဲ
အဂေသ်မေသ်ဂေယ်. တဲပျဒ်ဝဲဂေသ်ကျိယ်ဝီယ်လးသ်စံဒေါဒ်. သဲထီဖဒ်ဒိုတ်နေတ်.
ယတသ်ကူတ်အိယ်.လံယ်သဒ်ဘတ်အးဒိုတ်မဒ်. တဲဟံတ်ထံတ်. ဒံတဂယ်သွိတ်
ကလးဒ်ဝဲဒတ်မံယ်.

ဃိုတပးယ်ကစသ်ဇု. မယ်ဟဒ်ဂံယ်တဂေယ်. မယ်ဟဒ်ဂံယ်ယယ်တဂေယ်ကောဒ်ဖွဒ်
တဲသံတ်ဟံတ်စိတ်လဲယ်ဝဲလု. ဃိုတပးယ်ကစသ်အိုတ်နေတ်လံယ်.

လုအယိယ်ဟဲစိတ် ဟံတ်ကောဒ်ဖွဒ်. သဲထီဖဒ်ဒိုတ်. ထီတ်စိုဝဲ.

ဃိုတပးယ်ကစသ်နေတ်. ကစသ်သဲထီ ဖဒ်ဒိုတ်. တဲအာတသ်တဂေယ်.

လုနမးပလ်အတး.ယရဲသ်ကွဲယ်မယ်နေနယ်ဝီယ်လီတဲဝဲဒတ်.

သဲထီဖဒ်ဒိုတ်နေတ်. ဒေဒ်ဝဲဘတ်ကျိယ်တီသ်ဒးဒ်ကစသ်ကိုတ်လိုတ်ဒိုတ်သောဒ်
ဒိုတ်ထံအာရဒ်.သောကဒ်တသ်ကိုသ်.ကွးသ်ဘးဇံယ်ဃို.သဒ်ဖွတ်အိုတ်ဝဲဒိုတ်မဒ်လံယ်.

(မေဝဲသဒ်ဖွတ်ဒိုတ်. ဘတ်အိုတ်ကဲထံတ်ဝဲနေတ်. တကြးဒ်ပျိဒ်မာတကွဒ်. ပျိဒ်မာမယ်
ကမတ်ဘတ်ဝဲဃို. ကဲထံတ်သဒ်မေသ်ဝဲလံယ်.ကူမေသ်ဃို. ကစသ်ယွယ်နေတ်. ပဒ်
သဲဒ်ဒးဒ်တသ်ဂေသ်တကွဒ်. ဟောပျဒ်နေဝဲဒတ်လံယ်.

တကြးဒ်ပလ်(ဒဏ်)ပွယ်တဂယ်နမေပလ်(ဒဏ်)ဝဲနေတ်.

တကြးဒ်ပျိဒ်မာပွယ်. မေပျိဒ်မာဝဲ. ပွယ်နေတ်မံယ်. (ဒဏ်ဆယ်ပါး)ကွာတပါပါ
တုယ်ဘတ်ခွဲဝဲလံယ် (ဒဏ်ဆယ်ပါး)နေတ်.

၁။ တသ်ဆာအးသံ.ဘတ်တူသ်ကံယ်ခယ်စာဝဲ.

၂။ စုကဝဲယ်ပျိဒ်စီဆူစူဟဒ်ဂံယ်ဝဲ.

၃။ နံသ်စသ်ရုံလ်သဒ်ဆူစူဟဒ်ဂံယ်ဝဲ.

၄။ မဲလ်ဘွံတ်ဝဲ. စဒ်ထံတ်ဘံယာတနေသ်. တသ်ဆာကဲထံတ်ဝဲ.

၅။ ဘတ်ပျုသ်ဝဲ.

၆။ စံယ်ပယ်မယ်အးဘတ်တူသ်ကံယ်ဝဲ.

၇။ ပွယ်စိုဒ်စွဲဘတ်တူသ်ကံယ်ဝဲ.

၈။ ဆွယ်မျိုသေတ်ဟဒ်ဂံယ်ဝဲ.

၉။ မေတ်အူအံတ်ထံတ်ဘတ်တူသ်ကံယ်ဝဲ.

၁၀။ သီဝီယ်ဘွံ. ဘတ်တုယ်လု. နလ်ရလ်ပူယ်သေတ်မေသ်ဝဲလံယ်.

သဲထီဖဒ်ဒိုတ်နေတ်. ကူတ်သီဝဲ(ဃောသက) အဘွံအာခါ.

လုပညိုတ်ပလ်တအိုတ်ဝဲ. နံသ်စသ်ဖိုခွါတီသ်နံသ်. ဘတ်သီဝဲဃိုဆိုမိုတ်တကတးသ်
အိုတ်ဝဲလံယ်.

မေမေသ်လုံ (ဃောသက) နေတ်ကွသ်ဝဲတဘတ်မဲလ်နဲစဲဒ်. ကဘတ်လံယ်လေလ် မယ်သီဒေဒ်လဲတ်. ဆိုမိုတ်ထံဘိုဝဲလံယ်.

ဖဲကယ်လဒ်ခါ (ဃောသက) နေတ်ဒိုတ်ထံထံတ်ဝဲ (၁၈) နိတ်ဖိုသတ်ခွါဝဲလံယ်. သဲထီတသ်ဆိုမိုတ်. အိုတ်ဖှာထံတ်ဝဲ. တဗီယ်ဒေါဒ်လံယ်.

လုံယပးဘတ်ဝဲ. တဝံပူယ်နေတ်. မယ်နေယတသ်ကေဒ်စဒ်. ဖံတ်စရံသဲထီ အိုတ်. မေပုသ်လံယ်မးမယ်သီ. ကဂေယ်ဝဲဒတ်လံယ်. ဆိုမိုတ်ဘတ်ဝဲယိုကွဲဝဲလေလ် တဘေတ် လံယ်.

တီဇုံ. ဖိုသတ်လုံ.ဟဲစောလ်လေလ်တဂယ်အီယ်. မေသ်ဝဲယဖို. အးမးဒ်ဒိုတ်ကတးသ် တဂယ်. ဖိုသတ်အီယ်. နကွေလ်တးယလံယ်. သီကွေလ်လုံတသ်ပူယ်ဖဒ်ဒိုတ်ပူယ်နေတ် လံယ်. လုံယဟေတ်တးနမေမယ်ဝဲနေတ်. လုံကြးဒ်ထဲဒ်ဘတ်တကွဒ်ယကဟေတ်ဒတ်ဝဲ နယ်လံယ်. ကွဲဒ်လေလ်ဝီယ်ကောဒ်ဝဲ (ဃောသက)နေတ်.

ဖိုအဲတ်(ဃောသက)လုံယပးဘတ်ဝဲတဝံပူယ်နေတ်. ဖံတ်နေယစရံသဲထီဖိုအိုတ် တဂယ်. လဲယ်စောလ်လေလ်အီယ်. ဟေတ်လံယ်သဲထီဖိုနေတ်.

တဲဝီယ်.စးတီသ်ထံတ်နေဝဲလုံ. အတသ်ကူထောဒ်အနးတ်နေတ်လံယ်.

ကမယ်သီ (ဃောသက) ကွဲဒ်စးဒ်ဆိုမိုတ်ဝဲသဲထီဖဒ်ဒိုတ်နေတ်.

လုံ(ဃောသက)နံသ်ဆေဒ်ခါ. တမယ်လိုနေဝဲလေလ်. ကူမေသ်ယို.

(ဃောသက)တသေဝဲလေလ်လံယ်.

နေတ်မံယ် (ဃောသက)နေတ်. ကမယ်သီနံသ်စသ်ဂံသ်လေလ်. စးထံတ်လုံတသ် ကူနးတ်ထေဒ်ဟဒ်ထွဲဒ်ထံတ်လုံဟီတ်.

ပါဇုံ. ကလဲယ်အံတ်လုံကွဲဂံသ်. ယေယ်ခယ်တသ်အံတ်တအိုတ်ဝဲမံယ်တဲဝဲဒတ်.

ဖိုအဲတ်.လုံကွဲနေတ်နတလိုတ်စောလ်. တသ်အံတ်ဘတ်. လုံကွဲတံယ်တဝံယဂိုယ်မံတ်.

တောသဲထီအိုတ်ဝဲဒတ်တဂယ်. လုံသဲထီအိုတ်. နအံတ်ဂံယ်ခံဝီယ်ဆဲဒ်လဲယ်ဒေါဒ် လုံညာမေသ်လံယ်.

ဂေယ်လီမံယ်.တဲဝဲဘာလံယ်အပသ်ဝီယ်. ဟဒ်ထံတ်ဝဲလုံဟီတ်လံယ်.

(အီယ်နေတ်. ဒွီဘွဲထံတ်ဘဒ်. ဘတ်တူသ်ကံယ်တးယကွေလ်သဒ်လံယ်)

လုံခယီစဒ်ဒေါဒ်. တုယ်ဝဲဒတ်. ဘတ်တိုဆိုဒးဒ်သဲထီမာလံယ်.

ပေါလ်ခွါဖို. နအိုတ်ဟဲဖဲလဲတ်.

မိုဇုံ. အိုတ်လုံ (ကေသာဇ္ဈိ) ကံသ်ဟဲဝဲလံယ်.

ပေါလ်ခွါဖိုနေတ်. မတဂယ်ဖိုခွါလဲတ်.

မိုပါသေတ်ဂိုယ်မံတ်. သဲထီဖဒ်ဒိုတ်ဖိုခွါမေသ်ဝဲလံယ်.

(ယောသက)ပေါလ်ခွါဖိုနတ်.မေသ်နယ်လံယ်ဇေ.

မိုဇ်.မေသ်ဝဲကစံဒ်လံတ်မံယ်.

ထိတ်ထံတ် (ယောသက) ပေါလ်ခွါဘွံ. သဲထီမာနတ်. ဒေဒ်အဖိုခွါသောဒ်တသ်
အဲတ်ကွီဖှာထံတ်ဝဲလံယ်.

မေသ်ဝဲတောသဲထီနတ်(၁၆)နိတ်ညာဘံတ်ဝဲ. ဖိုမုတ်ကနံယ်အိုတ်တဂယ်. ဒိုတ်
တသ်ဂေယ်မဒ်. ကွသ်စံဒ်ရှံဒ်သဲထီဖိုမုတ်ဂံသ်. ဒးဒ်အပွဲသ်မုတ်တဂယ်. လုံပြဒ်
သဒ်နွီကထးဖံဒိုတ်. ပွဲအိုတ်ဝဲလံယ်.

သဲထီဖိုမုတ်နတ်. ပှသ်လံယ်အပွဲသ်မုတ်. မးလဲယ်ပွေယ်တသ်လုံဈေပူယ်.

နတ်. သဲထီမာထိတ်ဖိုဝဲဘွံ.

ဟဲတ်...နကလဲယ်ဝဲဖဲလဲတ်.

ကစသ်ဖိုမုတ်. မးယလဲယ်ပွေယ်တသ်လုံ. ဈေပူယ်လံယ်.

ဈေကေဒ်စဒ်နတ်. ပလ်တေသ်တဖိုသ်. ဟဲဆိုလေအီယ်. ယတဖွီယ်ဂံသ်.

လိုတ်ဘတ်ပလံသ်. မယ်နေမေဝီယ်မဒ်. နကစသ်မုတ်မးနယ်မယ်နေကေယ်ဇံယ်
ပွဲသ်မုတ်နတ်. သဲထီမုတ်လိုတ်တး.မယ်နေဝဲကောဒ်မီယ်ဒဲဒ်ဝီယ်. လဲယ်လုံဈေပူယ်
ဟာကေယ်ဝဲဒတ်လံယ်. ယေလ်မဒ်ဟာကေယ်ဝဲ. အပွဲသ်မုတ်နတ်နလဲယ်ပွေယ်
တသ်ဒု. ယေလ်မဒ်လဲတ်. သဲထီဖိုမုတ်ဒုကလလံဝဲဘွံ. အပွဲသ်မုတ်နတ်.

ကစသ်မုတ်ဇံ. သဒ်ထံတ်ယယ်တဂေယ်. သဲကီဖိုခွါ (ယောသက) ဟဲတုယ်ဃို.

ကစသ်မုတ်ဖို. မးတသ်မယ်ကေဒ်စဒ်. မယ်နေဝီယ်လးလံဘွံမဒ်.

လဲယ်ပွေယ်တသ်ဃို. ဟာကေယ်နံဒ်ကျဒ်ဘတ်ဝဲတစဲဒ်ဖိုမေသ်လံယ်.

တဲပျဒ်ဝဲဒတ်...ဟူဘတ်ဝဲ. သဲထီဖိုခွါ (ယောသက) အမီယ်ဘွံ.

သဲထီဖိုမုတ်. သဒ်ဒွဲပူယ်. တသ်အဲတ်ကွီ. မေတ္တယ်ကသွီ. ဖှာထံတ်ဝဲလံယ်.

ဘတ်မဒု. ဟဲဖှာထံတ်ဝဲနတ်လဲတ်.

(ယောသက)နတ်လုံညာဃတ်. ကဲဘတ်(ကောတုဟလိက)ခါသဲထီဖိုမုတ်နတ်.

ကဲထံတ်ဘတ်ဝဲ(ကောတုဟလိက) အမာမေသ်လံယ်.

တဘွံဂံသ်မေယ်ဒိုတ်ဖဲထံတ်ကဒ်. မယ်ဘူတ်ဘတ်ဝဲ(ပစ္စေကဗုဒ္ဓါ) ဖိုကမံယ်ဃို.

ဟဲကဲထံတ်ဘတ်. သဲထီဖိုမုတ်မေသ်ဝဲလံယ်.

လုံညာဃတ်. အိုတ်ဘတ်ဃုလ်တပူယ်ဃံအဲတ်ကွီဘတ်လောလ်သဒ်မေသ်ဝဲနတ်.
ဟူဘတ်ဝဲ. (ယောသက) အမီယ်တထိတ်ဃံ. သဲထီဖိုမုတ်သဒ်ဒွဲ. အဲတ်မေတ္တယ်ဖှာဝဲ.
ဒေဒ်ဘဲဝါကွာ. သိုခါစီသ်လံယ်သောဒ်မေသ်ဝဲလံယ်.

(တိုသ်နတ်. ပဒ်သဲဒ်ဒးဒ်. ဖျေဒ်ယဒ်ဝဲအီယ်တကွဒ်. ကစသ်ယွယ်ဟောဖှာ ဝဲဒတ်
နတ်ယယ်.

ပုဗ္ဗေဝ သန္နိဝါသေန

ပဗ္ဗုပ္ပန္န ဟိတေနဝါ

ဧဝံ တံ ဇာယတေပေမံ

ဥပ္ပလံဝယထောဒကေ

အဓံလုံပကညံ... လုံညာဇိယံဃတ်. ပံသေအဲတ်ကွီ. အိုတ်ယုံလ်ဘတ်ဝဲတပူယ်ဃံ
မေသ်ဂေယ်ဂေယ်. ပျိဒ်ပိဒ်ပယ်ဇိယံဃတ်ခါအိယ်အကျိတုယ်ရဲသ်
ကွဲယ်. ဘူတ်ယုံလ်ပလံဝဲအိုတ်ယိုမေသ်ဂေယ်ဂေယ်. မေသ်ဝဲအကျံ
တရာဇိပါယို. ထိတ်တဘွံယံ. အဲတ်ကွီစွာထံတ်ဘတ်ဝဲလံယ်. အဒိုအူ
ပမယ်. ဒေဒ်ဝဲတကံဖဲမဲဖဒ်ထံတ်ထိတ်ဖေဒ်နိုတ်သောဒ်မေသ်ဝဲလံယ်.)

နေတ်ဘွံ. သဲထီဖိုမုတ်. ဝဒ်ဝဲအပွဲသ်မုတ်နေတ်.

မုတ်ဇုံ. (ယောသ) သဲထီဖိုခွါနေတ်. အခါအိယ်အိုတ်ဖဲလဲတ်.

ကစသ်မုတ်ဇုံ. လုံလံသ်မိပူယ်. မိဝဲဘတ်ဖးခါဒေဒ်မေသ်ဝဲလံယ်.

သဲထီဖိုခွါစူပူယ်. တသ်ဟဲပတ်ဝဲ. တမိယ်မိယ်စေသ်ဇေယ်.

ကစသ်မုတ်ဇုံ. လုံအတသ်ကူနးတ်ထေဒ်. စးဘိုတ်ဃလံဝဲလေလ်ပတ်တဘေတ်
လံယ်တဲဝဲဘွံ. သဲထီဖိုမုတ်နေတ်.

ကွဲဒ်ပလံမဒုဂေသ်ကျိယ်. လေလ်မေသ်ဝဲလဲတ်. မိုတ်သိတ်ညာဘတ်သဒ်ဝဲ.

ကူမေသ်ယို. ဒေဒ်မိုသ်ပသ်တထိတ်. ကစဒုဟဲစိတ်လံယ်ခူသူတ်ဝဲဒတ်.

စးဃလ်လေလ်. ကွဲတ်လံယ်နေဝီယ်. ဟာကေယ်ဝတ်နူလံဝဲလုံခါပူယ်နေတ်လံယ်
ပေဒ်တီသ်ခါဝီယ်. ကွသ်ဝဲလေလ်နေတ်ယယ်.

အံယ်. လံယ်အဒ်အံ. တမုံဒိုတ်မဒ်လဲတ်. မေသ်ဝဲပွယ်မးဒ်တဂယ်အိယ်. ကမသ်သီ
ငံယ်ဂံသ်လေလ်နေတ်. ပလံသ်နံသ်စသ်ဟဲစောလံဝဲဒတ်. ယမေတထိတ်ဆိုဒု.
တမေသ်လုံ. အသဒ်မူကအိုတ်ဘတ်ဝဲလးယ်လံယ်ဆိုမိုတ်ဝဲ. ဖွံယလ်ကွေလ်လေလ်ဝီယ်.
ကွဲဒ်ကဒါဝဲလုံအသံတဘေတ်လံယ်.

တီဇုံ.ဖိုသတ်ဝဲအိယ်. အမိယ်အိုတ်ဝဲ(ယောသက)ယဖိုခွါတဂယ်မေသ်လံယ်.မေသ်ဝဲ
ယဖိုခွါနေတ်.လုံယပးဘတ်.တဝံဖုညာခဲလးလ်. လဲယ်ဟီနေလဲတ်ဆံယ်ဝီယ်. အိုတ်ဇနပိုဒ်
မေသ်ဝဲ. ဒးဒ်သဲထီဖိုမုတ်နေတ်. တေဖွံဒုံဒ်ခါကွေလ်ဝီယ်. လုံနံသ်စသ်အိုတ်. တဝံ
ခးတ်သဒ်တံတံ. အပွောလ်နွီကထးအိုတ်ဟိတ်ဖဒ်ဒိုတ်. တေထံတ်နေဝီယ်. ဒူတ်ပလ်
ဃလ်တတဲဝဲဒ်ဝဲ. ပွဲသ်ဘံတ်ခေပွယ်ခေါဒ်ဃးယ်ဝဲဒ်ဝဲ. ရဲသ်ကွဲယ်မယ်နေမံယ်.

နံမေမယ်ဝဲဒေဒ်နေတ်မံယ်. ယယ်အိယ်. လုံတီဂံသ်ကြးဒ်ဘတ်လံယ်ဒေါဒ်.

ယကသိတ်ညာထွဲ. ကဒါနေကေယ်ဝဲမေသ်လံယ်.

ပျော်ကွဲဒ်ဘတ်ဝဲ. လေလ်ဒေဒ်နေတ်ဝီယံ. ကေယံစးတီသ်ဃလ်နေဝဲလုံ. အတသ်
ကူထောဒ်နးတ်နေတ်လံယံ.

(ဃောသက) နေတ်မိဂဲယံထးတ်. အံတ်အံဝီယံ. ဟဒ်ထွဲဒ်ထံတ်ဝဲလံယံ.

လုံဒီတနီယံဂံယံခံ. လဲယံဝဲလုံတဝံတဖးတ်နေတ်ဘွံ. ထီတ်ဝဲသဲထီဖိဖံတ်စရံမယ်တသ်
ကေဒ်စဒ်. ဘတ်ဖးခါမေသ်လံယံ. ဖံတ်စရံသဲထီဖိထီတ် (ဃောသက) ဘွံပေါလ်ခွါဖိ.
မေသ်မဒုလဲတ်.

ယပသ်နေတ်. မးဟဲရှးလေလ်လုံနအိုတ်လံယံ.

ပေါလ်ခွါဖိ. နနဲတ်ပျဒ်ဝဲလေလ်မံယံ. တဲဝဲနဲတ်ပျဒ်လေလ်ဘွံ.

ဖံတ်စရံကစသ်နေတ်. သဒ်ဖွီမုံသ်ပးယံအိုတ်ဒိုတ်ဝဲယို.

နယ်သေတ်ငုံ. ယကစသ်. သဲထီဖဒ်ဒိုတ်နေတ်. အဲတ်ဒိုတ်အာကိုယယ်သုကွသ်
ကတ်မံယံ. အဖိခွါဒိုတ်တဂယ်. ကတေဖွံဂံသ်. ပလံသ်ကွဲဒ်နေလေလ်လုံယအိုတ်လံယံ.

သဲထီဖိမုတ်. ပျော်ကွဲဒ်ဘတ်လေလ်ပူယံအတး. ရဲသ်ကွဲယံမယ်ဝီယံခွေကွေလ်
ဝဲလံယံ. နေတ်မံယံ (ဃောသက) ဖိခွါနေတ်ဒးဒ်တောသဲထီဖိမုတ်. တေဖွံသဒ်ဝီယံ
ကစံဒ်လီမေသ်ဝဲဒတ်လံယံ.

ဝီယံဘွံ. ဖံတ်စရံသဲထီဖိနေတ်အမူဒ်ကေဒ်စဒ်ခဲလးလ်ရဲသ်ကွဲယံမယ်ဝီယံကစံဒ်လီ.
တသ်ပရးရှးဝဲလုံ. သဲထီဖဒ်ဒိုတ်အိုတ်နေတ်လံယံ. သဲထီဖဒ်ဒိုတ်. နသ်ဟူသီတ်ညာဝဲဘွံ.

လုံယမယ်တး. တကဲထံတ်ဝဲနဲမီယံ. လုံယတမယ်ဖုညာ. တပညိုတ်တို. ဟဲကဲဝဲသဒ်
မျိုမျိုလံယံ. သဒ်တမုံသ်ဒိုတ်. အိုတ်ဝဲဒတ်လံယံ.

နံသ်စသ်ဖိခွါ. ဘတ်သီယို. ဟဲဖျိုကဲထံတ်သဒ်. သောကဒ်တကွဒ်. ပံစဒ်သဒ်ဘွံ.

လုံအဒွဲကိုသ်ကပွဲယံဝဲ. ဟံဒ်ဖးလဲယံတသ်ဆာ. ဖှာကဲထံတ်ဝဲလံယံ.

သဲထီဖိမုတ်နေတ်. အိုတ်ယုလ်တေဖွံသဒ်ဒးဒ် (ဃောသက) ပေါလ်ခွါဖိဝီယံ.
ရဲသ်ကွဲယံပလ်ဝဲတသ်မယ်တမီယံ.

လုံသဲထီဖဒ်ဒိုတ်အိုတ်. ပွယ်မေဟဲဝဲတဂယ်ဂယ်. ယမေတသီတ်ညာဒေဒ်. ဘတ်တဲ
ကွးဒုံဒ်သီတ်ညာ (ဃောသက) နံဂယ်တဂေယံဒေဒ်နေတ်မေသ်လံယံ.

သဲထီဖိမုတ်နေတ်. ဘတ်တူသ်ကံယံဝဲ. တသ်ဆာခါ.

ဖိဝဲအီယံ. ယပျိုဒ်စီဖုညာ. ဟေတ်ငံယံတကဲဝဲလံယံ. ဆိုမိုတ်ဝီယံ. ဟိတ်ပူယံအိုတ်.
ဖံတ်စရံကစသ်တဂယ်.

တီငုံ. ယမိုတ်ထီတ်ဘတ်သဒ်ယဖိခွါ. ပွယ်နေပွယ်တဂယ်. မးကောဒ်နေယယ်
တဲယို. ပွယ်လံယံဝဲပေါလ်ခွါတဂယ်. ပွယ်နေတ်. ဟဲတုယံဟိတ်ကြိယံထောဒ်နာဘွံ
သဲထီဖိမုတ်ခံ.

နယ်နေတ်. မဒုကေဒ်စဒ်အိုတ်ဝဲလဲတ်.

ကစသ်မုတ်ဇုံ. သဲထီဖဒ်ဒိုတ်. တသ်ဆာကဲထံတ်. မိုတ်ထီတ်ဘတ်သဒ်အဖိုခွါ.
ပုသ်လံယ်မးဟဲကောဒ်နေဇံယ်လံယ်.

နယ်ဇုံ. တဆူတ်ခွေအပသ်နေတ်. ဂေသ်ဘာအိုတ်ဒေဒ်ဇေယ်. မေတမေသ်ဂေသ်
ဘာရှယ်ဝဲလီဇေယ်.

ကစသ်မုတ်ဇုံ. ဂေသ်ပံသ်အိုတ်ဒေဒ်. အံတ်အံသေတ်. နံလဲဝဲဒေဒ်တဲဘုံ.

သဲထီဖိုမုတ်နေတ်. တဒံဒ်သီတ်ညာဝဲ (ဃောသက) ကူကယ်လံသ်မီဟေတ်လံယ်ဝဲ.
ယမေဟေတ်နယ်. တသ်ပရးမဒ်ကေယ်ဇံယ်. ခါအီယ်. ခေါဒ်ခူလောလ်တပနလ်ဖို.
တဲကူးမယ်လောလ်ပလ်ဝဲလံယ်.

သဲထီဖဒ်ဒိုတ်နေတ်. စဒ်ဝဲဖံတ်စရံကစသ်.

တီဇုံ. ဒေဒ်လဲတ်မံယ်. နယ်နေတ်လုံယဖိုခွါအိုတ်. နပုသ်ပွယ်လဲယ်တဲကူးဝဲဇေယ်.

ကစသ်ဇုံ. ပုသ်ဝဲမံယ်. ပွယ်လဲယ်တဲကူးတသ်ကစသ်. တဟာကေယ်ဝဲဒေဒ်လံယ်.

မေဒေဒ်နေတ်. ပုသ်လုံအသံတဂယ်ဒေါဒ်. တဲယို. ပုသ်ဒေါဒ်လုံအသံတဂယ်.

ပွယ်ဝဲနေတ်. သဲထီဖိုမုတ်. ပျုဒ်စုဒ်ဒံဒ်အံတ်တာမေုဒ်ဃလ်ဝဲဒေါဒ်လံယ်.

နေတ်ဘုံ. သဲထီဆာနဒ်ထံတ်. ဟဒ်ဝဲတဘုံဝီယ်တဘုံ. ဘတ်ခဲလဲဝဲတသ်ဟဒ်ခွဲဒ်
ခုံလောလ်ခီ. ကဲသဒ်ဝဲလီလံယ်.

သဲထီဖဒ်ဒိုတ်. စဒ်ကဒါဒေါဒ်ဖံတ်စရံကစသ်.

နယ်နေတ်. ဘတ်မဒုတပုသ်. ပွယ်လဲယ်လုံ. ယဖိုခွါအိုတ်နေတ်လဲတ်.

ကစသ်. ယပုသ်လဲယ်ပွယ်ခီဂယ်လီ. လဲယ်တသ်ကစသ်တဟာကေယ်ဒေဒ်ဝဲမေသ်လံယ်.

မေဒေဒ်နေတ်. ပုသ်ထဒ်တဂယ်ဒေါဒ်. သးဂယ်ထံတ်ဘဒ်. ပွယ်တုယ်ဘုံ.

သဲထီဖိုမုတ်စဒ်ဝဲဒတ်.

ကစသ်မုတ်ဇုံ. သဲထီဖဒ်ဒိုတ်. တသ်ဆာနဒ်မဒ်လီ. အံတ်အံတနံလ်လးယ်. ဘိုဒ်ထံတ်
လုံ. ကသီလီ. တဲပျဒ်ဝဲယို.

သဲထီဖိုမုတ်ခဲ. ခါအီယ်ဒု. ကြးဒ်လဲယ်ဘတ်လီ. တိုသ်သဒ်ဝီယ်တဲပျဒ်ဝဲ(ဃောသက)
အဲတ်ဝယ်ဇုံ. နပသ်အိုတ်တဆူတ်ခွေ. တသ်ဆာကဲထံတ်ဝဲလံယ်.

အဲတ်ဒေမုတ်ဇုံ. နတဲမဒု. တသ်တဲဒေဒ်နေတ်လဲတ်.

အဲတ်ဝယ်ပါ. တသ်ဆာနဒ်ဒိုတ်မဒ်. တသ်တဲပတးဟဲဟူဘတ်ဝဲလံယ်.

မေဒေဒ်နေတ်. ပကဘတ်မယ်ဝဲဒေဒ်လဲတ်.

အဲတ်ဝယ်ဇုံ. လုံနပသ်ပးဘတ်ဝဲ. တဝံတဖူးတ်အိုတ်. ဟီနေလဲတ်ဆံယ်ဝီယ်ပလဲယ်
ထီတ်ဝဲလုံ. နပသ်အိုတ်မံယ်.

ဂေယ်လီတဲဝီယံ. ထးဖိုတ်လဲတ်ဆံယ်. တေတ်ထံတ်လေလ်ပူယ်. လဲယ်ဝဲဝီယံဘွံ.
သဲထီဖိုမုတ်တဲဝဲ(ဃောသက)နေတ်.

အဲတ်ဝယ်ဇုံ. နပသ်နေတ်. ဂေသ်ရှယ်ဒိုတ်မဒ်လီ. ပမေဘတ်လဲယ်ဒးဒ်လဲတ်ဆံယ်
တကွဒ်. ကတေလ်တလ်ယေလ်ထံတ်ဝဲ. လဲတ်ဆံယ်ခဲလးလ်. ပလ်တံသ်ကွေလ်မဒ်. ကကြးဒ်
ဝဲလံယ်တဲဝီယံ. လဲတ်ဆံယ်ဖုညာ. လုံနံသ်စသ်ဆွေယ်မျိုဟီတ်. ရှးကဒါဝဲဝီယံဘွံ.

အဲတ်ဝယ်ဇုံ. မေတုယ်လုံပသ်ဒိုတ်အိုတ်နေတ်. နဲဒတ်အိုတ်လုံပသ်ဒိုတ်ခံတ်ထေဒ်.
ယကအိုတ်လုံဒိုတ်ဒ်. မယ်လောလ်တဲပျဒ်ဝီယံ. ဟဲဝဲဒတ်. တုယ်ဟီတ်ဘွံ. တဲပလ်အတး.
အိုတ်ဝဲဒတ်. သဲထီဖဒ်ဒိုတ်. အိုတ်မိနံယ်အံထံ. ဖံတ်စရံကစသ်. စိသ်ဘေဒ်နေသဲထီ
ဖဒ်ဒိုတ်လံယ်.

ကစသ်သဲထီ. နဖိုခွါဟဲတုယ်လီ.

ယဖိုခွါ (ဃောသက) အိုတ်ဖဲလဲတ်.

ကစသ်ဖိုခွါ. ဆးထးတ်လုံခံတ်ထေဒ်နေတ်လံယ်တဲဘွံ.

ကွသ်ဝဲ(ဃောသက)တဲဝဲဖံတ်စရံကစသ်.

ယပျိဒ်စိပယ်တယ်. အိုတ်ဝဲဆဲဒ်အာလဲတ်.

ကစသ်သဲထီ. ထူစေပျိဒ်စိနေတ်. အိုတ်ဝဲကဘံလွီသ်ဆီ. ကောဒ်နီယံဒဲဒ်သူဝဲပျိဒ်စိ
အပျေတ်. တဝံ. စေလ်. ကုသ်. ပနသ်. ကွံသ်. ကဆံ. ကသေတ်. လေတ်. အိုတ်ဝဲ.
ပွဲယ်အီယံ. ပွဲယ်နူယ်. ကယံသ်အိုတ်ဝဲ. ပျိဒ်ခီခဲလးလ်. ယဟေတ်ဝဲယဖိုခွါ (ဃောသက)
လံယ်. နံသ်နံသ်ပျိဒ်စိဖုညာ. တဟေတ်ဘတ်သဒ်ဝဲမိုတ်တဲသဒ်.

ကံတ်ဘတ်လုံ. ဟေတ်ခဲလးလ်တဲဘတ်ဝဲဒတ်တသ်တဲနေတ်.

သဲထီဖိုမုတ်ဟူဘတ်ဝဲဘွံ.

သဲထီဖိုမုတ်နေတ်. တဲတသ်ကမတ်. ကပျေတ်ဘတ်တဲကဒါ. ဆိုမိုတ်သဒ်ကိုသ်ပလံသ်
ဟယ်ဆံယ်ဟံတ်ထံတ်ဝဲဒတ်.

ပသ်သဲထီဖဒ်ဒိုတ်ဇုံ. ဘတ်မဒုဃိုတဲဝဲဒေဒ်နေတ်လဲတ်. ဟူဘတ်တသ်တဲနမေဒ်
တအိုတ်ဝဲ. တဲဝီယံလုံသဲထီသဒ်နာပွသ်ဒိုတ်. ဝတ်နူလ်ဘူးတ်တဆံတီသ်ဒးဒ်ဖိုတ်သတ်ဃီ.
ဒေဒ်ဝဲတဲတသ်ခွေဒ်ယသ်တအိုတ်မယ်ဝဲဒတ်လံယ်. ဖဲနေတ်ခါ. သဲထီဖဒ်ဖိုတ်သီဝဲလံယ်.

သဲထီဖဒ်ဒိုတ်သီဘွံ. ပတီရှံဒ်တဲကူးဘတ်ဝဲ(ဥတေန)စံယ်ပယ်လံယ်.

ကုသ်ဃိုစံမေတ်. ဝီယံလးလ်စေဝဲဒတ်ဘွံ.

သဲထီဖဒ်ဒိုတ်နေတ်. ပွယ်အိုတ်ဆဲတ်ခယ်အမွေယ်. ဖိုခွါဖိုမုတ်အိုတ်ဝဲဒတ်စေသ်ဃေ.
စဒ်ဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ၊ သဲထီဖဒ်ဒိုတ်နတ်. (ဃောသက) ကောဒ်ဝဲဖိုခွါအိုတ် တဂယ်. ကယဲသ်ခဲလးသ်ပျိဒ်စီ. ကောဒ်ဟေတ်အဒ် (ဃောသက) ဝီယ်ဘုံမဒ်သီဝဲဒတ် လံယ်. ရှံဒ်ပျိဒ်ဝဲဒတ်ဒေဒ်နတ်လံယ်.

(ဥတေန) စံယ်ပယ်နတ်. တနီယ်မုသ်ဒေါဒ်ကောဒ်နဲဝဲ(ဃောသက) နတ်လံယ်. ဖဲကောဒ်ဝဲတနီယ်. မူခိုတ်စူယ်ယို. နုသ်မဲလ်ညာတသ်ပုံပူယ်. မူခိုတ်ထီအိုတ်ကဲထံတ်ဝဲ. ထီကလောလ်ပူယ်ခွးဒ်ပူယ်ခွးဒ် (ဃောသက) နတ်ကလဲယ်လုံ.

စံယ်ပယ်အိုတ်. ဖုကလလ်ဝဲထီကလောလ်ခွးဒ်တကွဒ်. စံယ်ပယ်အိုတ်လုံနုသ်ပူယ်. အောဒ်ထံတ်ကြိယ်. ကွသ်ဖိုထီတ်လံယ်ဝဲဒတ်တုယ်လုံနုသ်ပူယ်. ဘာလံယ်ဝဲဘုံ. စဒ်ဝဲ (ဃောသက)နတ်.

ပေါလ်ခွါဖိုငုံ. ပွယ်ကောဒ် (ဃောသက) နတ်မေသ်နယ်လံတ်ဇေ.

မေသ်ကစသ်ဒိုတ်. စံယ်ပယ်. ပတီရှံဒ်ဝီယ်ဘုံ.

မေသ်ကစသ်ဒိုတ်. စံယ်ပယ်.ယပသ်နတ်သီဝဲဒတ်လီမံယ်ကစသ်ရှံဒ်ထံတ်ဝဲ. နပသ် သီယို. နဘတ်သဒ်ကိုသ်ဂံယ်. အိုတ်တဂေယ်. နပသ်အမွေယ်မေသ်ဝဲသဲထီလံသ်လဒ်. ယကဟေတ်သဒ်ကညံယ်ကဒါနယ်လံယ် (ဥတေန) စံယ်ပယ်တဲဝီယ်ဘုံ. ပွဲကေယ် ဝဲဒတ်လံယ်.

(ဃောသက) တုယ်ဟာကေယ်ဘုံ. ဖုကပလ်ဝဲကလောလ်တကွဒ်တုယ်နတ်. တဖုလးယဲဝဲ. စိတ်လံယ်ကယံ. ခဲလဲယဲဝဲကွသ်ဖိုယလ် (ဥတေန) စံယ်ပယ်ထီတ်ဒေါဒ်.မး ကောဒ်ကဒါဟာကေယ်တုယ်.

ပေါလ်ခွါဖို(ဃောသက)ဒေဒ်လဲတ်မံယ်.နယ်နတ်နဟဲလုံယအိုတ်ခါ. ထီကလောလ် ခွးဒ်တကွဒ်. နဖုကပလ်ဝီယ်ဟဲဝဲလံယ်. တုယ်လုံကေယ်ကဒါဘုံ. ထီကလောလ်ခွးဒ် ပူယ်. စိတ်လံယ်ကယံ. ခဲလဲယဲဝဲဒတ်. ဘတ်မဒုယိုနမယ်ဝဲဒေဒ်နတ်လဲတ်.

မေသ်မံယ်ကစသ်စံယ်ပယ်. ယယ်နတ်မေသ်ဟဲဝဲခါ. ဖိုသတ်ဒေဒ်ယို. လိုသ်ကွဲ ဖုကပလ်ထီကလောလ်ခွးဒ်. လဲယဲဝဲနသ်ကေ. နကွသ်ဃီလဒ်သေဝဲဒေဒ်.

တုယ်လုံကေယ်ခါဘုံ. ကစသ်ဒိုတ်စံယ်ပယ်. ကဟေတ်ယယ်သဲထီလံသ်လဒ်. တဲပလ် ဝီယ်ယို. ဖိုသတ်တမေသ်လးယံ. မေသ်ဝဲသဲထီဒိုတ်လီနတ်မံယ်.သေယ်မွေဒ်နုညဒ်. ကဘတ်ဟဒ်လဲယဲဝဲ. ဆိုမိုတ်ဘတ်ယို. ကေယ်ဘုံစိတ်လံယ်ထီကလောလ်ခွးဒ်ပူယ်ကယံ. ခဲလဲယဲဝဲမေသ်လံယ်ကစသ်ဒိုတ်စံယ်ပယ်.

ပတီရှံဒ်ကဒါတသ်တဲ. ဟူဘတ်ဝဲဘုံ. စံယ်ပယ်ဒိုတ်နတ်. ပေါလ်ခွါဝဲအီယံ. ပံညာ အိုတ်တဂယ်လံယ်. ဆိုမိုတ်ထိုတ်စံယ်ဝီယံ. ပတြးယံချီကျူဟေတ်ဝဲ. သဲထီလံသ်လဒ် (ဃောသက) နတ်တဘုံယံလံယ်.

တနီယ်မုသ်နေတ်မေသ်လံယ်. နေသ်ဝဲသဲထီလံသ်လဒ် (ဃောသက) သဲထီနေတ်. ဒးဒ်ထံတ်လေယ်ယထာ. ဟဒ်လဲဒ်ရှုတ်ကွသ်ဝဲဝေသ်ပူယ်နေတ်လံယ်.

ဖဲနေတ်ခါ. သဲထီမာနေတ်.ဒးဒ်အပွဲသ်မုတ်ကယ်လီတ်. တဲသကောဒ်ဝဲတသ်လံယ်. မိုဒိုတ်ကယ်လီယ်ဇုံ. နကွသ်ဃလ်ဝဲ(ဃောသက) တဂယ်နေသ်ဝဲစီစေယ်ချာသယ်တကွဒ် အီယ်. မေသ်ဝဲဒိုတနေလ်သဒ်ဒးဒ်ယယ်ယို. နေသ်ဘတ်ဝဲမေသ်လံယ်. ကစသ်မုတ်. ဘတ်မဒုလဲတ်.

မိုဒိုတ်ကယ်လီတ်ဇုံ. ပွယ်ဝဲအီယ်. ကမယ်သီဇံယ်ဂံသ်လေလ်. လုံတသ်ကူထောဒ် နးတ်စးတီသ်ဃလ်ဝီယ်. ဟဲတုယ်လုံယဟီတ်လံယ်. စဒ်ထံတ်တဲပျဒ်ဂေသ်ကျိယ်ခဲလးသ် လံယ်.

ကစသ်ဖိုအဲတ်မုတ်. နယ်နေတ်. သီတ်ညာဝဲပွယ်အီယ်လံယ်. ပွယ်ဝဲအီယ်. သဲထီ ဖဒ်ဒိုတ်. စဒ်ထံတ်လုံအိုတ်ဖွဲတ်လံယ်သံ. ဂံယ်ကေလေခါ. ကမယ်သီကွဲယ်စးဒ်ဝဲအဘွံဘွံ. တအံယ်မေ့ယ်. ကဲထံတ်ခဲလးသ်ဂေသ်ကျိယ်တဲပျဒ်ဝဲလံယ်.

မိုဒိုတ်ကယ်လီယ်. မေနံသ်နံသ်သဲထီဖဒ်ဒိုတ်နေတ်. တသ်ဝီဃးဒိုတ်အမူဒ်မယ် ကမတ်ဘတ်ဝဲလံယ်. တဲဝဲဒတ်ခါ.

(ဃောသက) သဲထီဟဒ်ရှုတ်တရေဒ်. ကွသ်ဝေသ်ဟာကေယ်တုယ်ဝဲ. ဘတ်ဘတ် (ဃောသက) ဘွံသဲထီမာနေတ်.

ဒေဒ်ဝဲစီစေယ်ချာသယ်တကွဒ်အီယ်. လုံယယိုကဲထံတ်ဝဲလံယ်. ဆိုမိုတ်ဝီယ်နီယ်ထံတ် ဝဲဒတ်လံယ်.

(ဃောသက)သဲထီခံ. ဘတ်မဒုနနီယ်လဲတ်စဒ်ဝဲဒတ်နသ်ကေတတဲဝဲ. နမေတတဲ နေတ်. ယကဒ်တ်နယ်ဒးဒ်သယ်လဲဒ်. တဲဝီယ်ထုံဒ်ထံတ်သယ်လဲဒ်. နေတ်ဘွံမဒ်.

အဲတ်ဝယ်ဇုံ. နယ်နေတ်. မေသ်ဝဲစီစေယ်ချာသယ်တကွဒ်အီယ်. နဒိုတနေလ်ဘတ် သဒ်ဒးဒ်ယယ်ယို. နနေသ်ဘတ်မေသ်ဝဲ. စံတ်ထီဘတ်ယို. နီယ်ဝဲဒေဒ်နေတ်လံယ်. ဖျေယ်ကဒါဝဲဒတ်လံယ်.

သီတလးကွေလ်ဝဲ. ယပသ်နေတ်. ကယဲသ်အပျီဒ်စီခဲလးလ်ဟေတ်အဒ်တုံသ်ဝဲယယ် လံယ်. မေသ်ဝဲဟေတ်အဒ်တုံသ်ယယ်. ဒေဒ်နေတ်တကွဒ်. နကွဲဒ်စးဒ်အာထိုဒ်မူဒ်မဒု အိုတ်ဝဲလံတ်တဲဝဲဘွံ. အမာနေတ်. ကေယ်တဲပျဒ်ဝဲ. လုံခံတ်ထေဒ်စဒ်ထံတ်. ဘုယ်လုံ ကဟးသ်နေတ်မဒ်. တမိုတ်နလ်အံတ်. ဘတ်သဒ်ဝဲဒေဒ်. မေသ်တမေသ်ကေယ်စဒ်ဝဲ မိုဒိုတ်ကယ်လီယ်ဒေဒ်. မိုဒိုတ်ကယ်လီယ်ခံ.

စဒ်ထံတ်လုံနံသ်ဆေဒ်ခါ. နွီဘွံထံတ်ဘဒ်. သဲထီဖဒ်ဒိုတ်မးလဲယ်မယ်သီတဲပျဒ်ဝဲဒ် ဝီယ်.

ခါအိယ်ဖိုအဲတ်ငဲ့၊ နယ်တဂယ်၊ ပူယ်ဖွဲဒ်လုံတသ်သီကွာလီ၊ ဝီယဒေါဒ်လုံပးဘတ် တဝံတသ်လံသ်၊ ဟာကေယ်ဝဲ၊ ဒးဒ်ဟိုဒ်ဝီပယ်တယ်အပံသ်အလံ၊ ကူလးဒးဒ်ပွဲယ်၊ နေသ်ဘတ်ဝဲ၊ သဲထီလံသ်လဒ်၊ ယယ်ထူဋ္ဌယ်နယ်တရဒ်လီတမေသ်ယယ်ဖိုအဲတ်၊

တသ်မူဒ်အိယ်၊ တသ်ဝီယးဒိုတ်မေသ်ဝဲ၊ ပူယ်ဖွဲဒ်တသ်သီကွာယယ်တဂယ်၊ သာပေယ် နံတ်ပေါဒ်ဆဒ်၊ သဒ်မူအိုတ်ဝဲတကြးဒ်ဒေဒ်ဆိုမိုတ်ဝီယံ၊ ကောဒ်နီယံဒဲဒ်၊ တနီယံတက လံသ်၊ စဒ်ထံတ်လုံတနာပတ်ဟဲ၊ မယ်ဘူတ်ဝဲဒတ်လံသ်၊

မေသ်ဝဲ(ယောသက) သဲထီတသ်ဘူတ်နေတ် (ဝိတ္တ) သဲထီဟီမူဒါကဲဒိုတ်ရဲသ်ကွဲယ် မယ်နေဝဲဒတ်လံသ်၊

အိယ်နေတ် (ယောသကသူဋ္ဌး) ကဲသဒ်ဂေသ်ကျိယ်မေသ်ဝဲလံသ်၊

(သာမာဝတီမိပ္ပုရား)ကဲသဒ်ဂေသ်ကျိယ်

ဒးဒ်ဖဲဒိုတ်ဖျေဒ်ယဒ်တကွဒ်၊ တဆဲဒ်ဃံ၊ တယေလ်တမံသ်ကယ်လဒ်၊ ဆးကတံသ်ခါ၊ ကိုပူယ်နေတ်လံသ်၊ လုံပတ်တတ်ဝတီယံကံသ်နေတ်၊ မိယ်လုံ၊ ပတ်တတ်ဝတီယံ၊ သဲထီ အိုတ်ဝဲတဂယ်၊ မေသ်ဝဲသဲထီနေတ်လုံ (ကောသမ္ဘိ) ကံသ်မေသ်ဝဲဒးဒ် (ယောသက) သဲထီနေတ်၊ တထီတ်ဖူဝဲဝိုယ်မံတ်တကောဒ်မေသ်လံသ်၊

ကံသ်ခီကံသ်ပူယ်ဟဲတုယ်ဝဲ၊ ကိုယ်သဲယံသေတ်တဖတ်အိုတ်၊ နသ်ဟူသီတ်ညာဘတ်၊ တသ်တဲတဆဲယို၊ ကဲထံတ်ဘတ်တကောဒ်ဝိုယ်မံယ်မေသ်ဝဲလံသ်၊

လံယံကေယ်၊ ဟေတ်ရှးကဒါနေလောလ်သဒ်၊ လဲတ်ဆံယံခွဲဒ်လောလ်နေတ်မံယ် မုံသ်ပးယံဒုံဒ်ဒဲလောလ်သဒ်၊ မေသ်ဝဲလံသ်၊

တဂယ်ဒးဒ်တဂယ်၊ တထီတ်ဖူဘတ်လောလ်သဒ်နသ်ကေ၊ မုံသ်ပးယံဒုံဒ်ဒဲကဲဝဲ တကောဒ်ဝိုယ်မံယ်သောဒ်နေတ်မေသ်လံသ်၊

လုံခီဘွံ၊ ပတ်တသ်ဝတီယံကံသ်နေတ် (အဟိဝါတ) ကူဝဲဒ်တသ်ဆာကဒ်တုယ် ဘတ်ဝဲဒတ်လံသ်၊ တသ်ဆာဝဲနေတ်၊ ကဲထံတ်သဒ်မံယ်၊ လုံတသ်ဆာကဲထံတ်လံသ်၊ စိတ်ပူယ်ဖွဲဒ်ရှဲဒ်ယီယံဝဲ၊ မေကဲမဒ်၊ ကိုညသ်သဲတ်သယ်ဝဲ၊ ဂေသ်ကျိယ်အိုတ်မေသ်လံသ်၊

ပတ်တသ်ဝတီယံ၊ သဲထီနသ်ကေ၊ ဒးဒ်အမာဖိုမုတ် (မယ်သံမာ) ကောဒ်ထံတ် ဝီယံပညိုတ်လုံ (ယောသက) သဲထီဟဲဝဲလုံ (ကောသမ္ဘိ) ကံသ်နေတ်လံသ်၊ လုံကွဲတ်ယံ၊ ဟဲပတ်ဝဲယေတ်ခယ်တသ်အံတ်လးလ်ဝဲဒတ်လံသ်၊

ဃိုနေတ်မံယ်၊ ကလီယံကိုသ်၊ တသ်ကိုသ်မေသ်ဂေယ်၊ သတ်ဝီယံလံယံဒိုယိုမေသ် ဂေယ်၊ တတးသ်ပေယ်ပါ၊ တုယ်ဝဲလုံ (ကောသမ္ဘိ) ကံသ်လံသ်၊

လုံထိညံ့တသ်လံသ်. အိုတ်ပတုံလိဝီယံ. လုသ်ထိလုသ်နိဝီယံ. ဘိုဒ်ဝေသ်ကြိယံ
ထောဒ်တရောလ်ပူယံ. ဝတ်နုလ်အိုတ်ဘွေဒ်ဝဲလံယံ. အိုတ်ဘွေဒ်ခါ. ပတ်တယ်ဝတီယံသဲ
ထိနတ်. တဲဝဲအမာဒးဒ်အဖိုမုတ်နတ်.

အဲတ်မုတ်ဇုံ. မေမယ်သဒ်ဒေဒ်အီယံမံယံ. အိုတ်ဖွတ်လံယံပွယ်မိုသ်မေသ်ဝဲနသ်ကေ.
သဒ်မုသ်ရှိဝဲတကဲမေသ်လံယံ.

ယဝိယံမံတ်ခွါ (ယောသက) သဲထိနတ်. ပွယ်လဲယံခယီ. အိုတ်တခံပယ်စဒ်ထံတ်
ဖုညာ. ကောဒ်နီယံဒဲဒ်. ဟေတ်မယ်ဘူတ်နဲဝဲ. တသ်ဘူတ်လံယံ. လုံမယ်ဘူတ်တသ်.
ဘုံတ်မာတဒ်. ပုသ်လဲယံဖိုမုတ်ဝီယံ. လဲယံဟီနေအဟယ်ရဒ်ဆတ်အံတ်. ဒီသံသးသံ
အိုတ်ဖဲအီယံဝီယံဘုံမဒ်. လုံဝိယံမံတ် (ယောသက) သဲထိဖဒ်ဒိုတ်အိုတ်. ပလဲယံဝဲမံယံ.
ဂေယံလီမံယံကစသ်.

လုံဒီတနီယံမုသ်ဝါဘုံ. ပွယ်လဲယံခယီအိုတ်တခံပယ်ကစသ်တကွဒ်. တသ်အံတ်
အံသ်ပလံသ်ဝဲဒတ်ခါ. မိုသ်ပသ်သေတ်ခံတဲဝဲဖိုမုတ်.

ဖိုအဲတ်မုတ်ဇုံ. နလဲယံဟီနေ. ပတသ်အံတ်. အဟယ်ရဒ်ဂံသ်သေတ်မံယံ. ပုသ်လံယံ
ဝဲဒတ်. မုတ်ကနံယံဖို. (မယ်သာမာ)နတ်မေသ်ဝဲအိုတ်ဘံင်ဘတ်. မုတ်ဖိုတဂယ်မေသ်
နသ်ကေ. တသ်အိုတ်သဒ်ဆးကတံသ်အယဒ်. မဲလ်ရှဒ်တသေ. ဟီနေခွဲဒ်ဖဲတ်လုံစုဒးဒ်
ပွယ်အာဂယ်သောဒ်. လဲယံယေအံတ်ဝဲအဟယ်ရဒ်လံယံ.

ဖိုအဲတ်မုတ်. နကဟီပွဲယံဂယ်ဂံသ်လဲတ်.

ကဟီသးဂယ်ဂံသ်တဲယို. နေသ်ဝဲသးဂယ်ဂံသ်လံယံ (မယ်သာမာ) နတ်ဟာကေယံ
စောလ်အဟယ်ရဒ်ဝီယံ. သးဂယ်တဘုံသံကအံတ်ဝဲဆိတ်နံယံခါ. မိုသ်ဒးဒ်ဖိုမုတ်ခံ.
တဲဝဲပတ်တတ်ဝတီယံသဲထိနတ်ဒေဒ်အီယံ. ကစသ်ဇုံ. မေသ်ဝဲတသ်ဟဒ်ဂံယံနတ်.
ကျိကျယ်မေသ်ဝဲ. ပွယ်အမျိကွာနသ်ကေ. ကဲထံတ်သေဝဲလံယံ. တလိုတ်ဝဲဒ်ကွဲဒ်ပဝဲဒတ်
သေတ်ဘတ်. ကစသ်နတ်လံယံ. အံတ်ငယ်ဒေဒ်ဘုံ. ဘတ်ဆိုမိုတ်ဆိုမဒ်တသ်နံမီယံ
တဂေယံ. တဲကညာမုသ်သဒ်. ဒုံဒ်အံတ်ဝဲသဲထိနတ်လံယံ.

သဲထိအံတ်ဝီယံဘုံ. ဟုံဒ်ထံတ်သဒ်ကဒ်ယို. ဂဲယံထးတ်ဂံယံခံသီဝဲဒတ်လံယံ. ဖဲတသ်
တနီယံ (မယ်သာမာ) လဲတ်ဟီနေတသ်အံတ်. နေသ်ဒီဂယ်ဂံသ်. အမိုသ်နတ် သီဒေါဒ်
ဝဲဒတ်လံယံ.

(မယ်သာမာ) ဟံတ်ဝဲဒတ်. သဒ်ဖွတ်နတ်ရှယ်. စွတ်ရဒ်နံတ်တသ်အံတ်ဆတ်.
သတ်ဝီယံဒိုတ်ယို. ဂံယံလုံပွယ်သောဒ်. လဲယံဒေါဒ်ဝဲလံယံ (ဝိတ္တ) သဲထိနတ်. ထိတ်ဝဲ
(မယ်သာမာ)ဘုံ.

ဖိုအဲတ်မုတ်. နကဟီဝဲပွဲယံဂယ်ဂံသ်လဲတ်.

တဂယ်ဂံသလံယ်. ကဟိဝဲဒတ်.

ဖိုမုတ်နတ်အိယ်. သးသံလီဟိမေယ်နသ်ကေ. တသိတ်ညာဒေဒ်တသ်ဆးကတံသ်.
ကူမေသ်ယိုနဂံသ်မေယ်တအိုတ်ဝဲလးယံလံယ်.

ပွယ်နဒ်မုတ်ဇုံ. ဟဒ်ထွဲဒ်လဲယ်ကွေလ်. တနီယ်ညာအိယ်မဒ်. နသိတ်ညာဝဲနဟုံဒ်
ဖးဆးကတံသ်လံတ်ဇေယ်. ဘတ်တူသ်တသ်တဲယို (မယ်သာမာ) မဲလ်ရှဒ်ဒိုတ်ဝဲ.

ကစသ်ဇုံ. နတဲတသ်ဒေဒ်လဲတ်. ကေယ်စဒ်ဘတ်ဝဲလံယ်.

နယ်အိယ်. လုံညာတနီယ်. နဟိဝဲသးဂယ်ဂံသ်. လုံမဟာတနီယ်နဟိခီဂယ်ဂံသ်.
တနီယ်ညာအိယ်. နဟိဝဲတဂယ်ဂံသ်. နယ်နေတ်. တနီယ်ညာအိယ်မဒ်. နသိတ်ညာ
လံယ်. နဟုံဒ်ဖးဆးကတံသ်လံတ်ဇေယ်.

ကစသ်ဆိုမိုတ်လုံ. ယဟိဝဲယယ်တဂယ်ဂံသ်လံယ်.ဆိုမိုတ်ဘတ်တဂေယ်. ဘတ်မဒု.
နဟိဝဲဒေဒ်နေတ်လဲတ်.

ကစသ်ဇုံ. လဲဒ်အူတနီယ်သးဂယ်ဂံသ်. မဟာတနီယ်ခီဂယ်ဂံသ်.

တနီယ်အိယ်. မေသ်ဝဲတဂယ်ဂံသ်လံယ်.

ဘတ်မဒု. ကဲဝဲသဒ်ဒေဒ်နေတ်လဲတ်. စဒ်ဝဲဘွံ.

(မယ်သာမာ) တဲပျဒ်ဂေသ်ကျိယ်လးသ်စံသိတ်ညာဘတ်ဝဲနေတ်ဒေါဒ်.

(စိတ္တ) သဲထီမဲလ်ထီလံယ်စုဟံတ်ထံတ်. သဒ်ကညံယ်ဝဲဒိုတ်ယို.

ဖိုအဲတ်မုတ်ဇုံ. ဘတ်တိုကံတ်. ဖွတ်တတးသ်နဒ်ရဒ်ဒိုတ်. ဆိုမိုတ်ဘတ်သဒ်ကိုသ်
ဒတ်လးယံတဂေယ်.

နပသ်ပတ်တတ်ဝတီယ်. သဲထီဒးဒ်အမာတအိုတ်လးယံနသ်ကေ..

စဒ်ထံတ်လုံ. တနီယ်အိယ်. နကဲကေယ်ယဖိုမုတ်လံယ်. တကွီသ်ကညာဝီယံနးမူဝဲ
အိုတ်သတ်ယီ. ဟာကေယ်ကောဒ်လုံဟိတ်. ပလ်ဝဲလုံဖိုမုတ်ဝဲသ်ကိုလံယ်. ကဲဘတ်
(စိတ္တ) သဲထီဖိုမုတ်လီမေသ်ဝဲ(မယ်သာမာ)နေတ်. လုံတသ်ဘူတ်လံသ်ဘွံတ်မာတဒ်ပူယ်.
သံတ်ကလလ်ဘုံတ်ဘဲသ်ထျံဒ်ဒေါဒ်ဟူဘတ်ဝဲဘွံ.

ပသ်ဇုံ.ဒေဒ်ပွယ်တကွဒ်. ကလုသ်တသံတ်.ဘတ်မဒုတမယ်ဘူတ်ဝဲဒေဒ်နေတ်လဲတ်.

ဖိုအဲတ်မုတ်. မယ်တကဲဝဲမံယ်.

ပသ်ဇုံ. မယ်ကဲဝဲဒတ်မံယ်.

ဖိုအဲတ်မုတ်. နကမယ်ဝဲဒေဒ်လဲတ်.

ပသ်ဇုံ. ဘွံတ်မာတဒ်ဒူတ်တေလ်ဝဒ်ဝဒ်. ပလ်ကွဲခီဘို. ဝတ်နွံလ်တဘို. ထွဲဒ်ထံတ်
တဘို. နွံလ်လံယ်တဂယ်. ထွဲဒ်ထံတ်တဂယ်. နမေမယ်ဝဲဒေဒ်နေတ်. ကလုသ်တသံတ်
လးယံဝဲဒတ်လံယ်.

ဖိုအဲတ်မုတ်. တဲတသ်နေတ်မေသ်ကြးဒ်ဘတ်ကစံဒ်လံယ်. လုံ(မယ်သာမာ)တဲအတး
မယ်ဝဲဒတ်လံယ်. ကောဒ်ဝဲ (မယ်သာမာ)နေတ်ဒေဒ်ထူမယ်သဒ်ဖေဒ်ညတ်ဘဲခဒ်အိုတ်
ဃို. ကောဒ်တိုဝဲလုံ (သမာဓတီ)လံယ်.

စဒ်လုံရဲသ်ကွဲယ်. မယ်ဝဲဒေဒ်နေတ်ဝီယ်ဒေါဒ်. ဘွဲတ်မာတဒ်ပူယ်. ပွယ်ကလလ်
သံတ်သဲတအိုတ်ဝဲလးယ်လံယ်.

လုံညာခါ(ယောသက)သဲထီနေတ်. ဘွဲမာတဒ်ပူယ်. ပွယ်ကလလ်သံတ်သဲဟူဘတ်ဝဲ.
မေသ်ဝဲဒတ်. ယတသ်ဘူတ်ဘွဲတ်မာတဒ်ပူယ်. ကလုသ်သံတ်တဖတ်လံယ်. သဒ်ဖို့မုံသ်
ပးယ်ကေယ်ဝဲဒတ်မံယ်. ဒီသံသးသံတဟူဝဲပွယ်သံတ်သဲလးယ်ဘွဲ.

ဟဲတုယ်လုံနံသ်စသ်အိုတ် (စိတ္တ) သဲထီစဒ်ကွသ်ဝဲဒတ်.

နသ်နေတ်. ပွယ်ဟဲဃေအံတ်တသ်ဖုညာ. နတမယ်ဘူတ်ဘာဝဲလးယ်ယယ်.
မယ်ဘူတ်ထံဘိုဝဲလံတ်မံယ်ကစသ်.

တနသ်ဟူလးယ်သံတ်သဲ. အိုတ်ဝဲဒီသံသးသံလီမံယ်.

ကစသ်ဇုံ. မယ်လံယ်ပေလ်ကလုသ်သံတ်. ဒုံဒ်အံတ်မယ်ဘူတ်ဝဲဒတ်လံယ်.

မတဂယ်မယ်ဝဲလဲတ်.

ယယ်လံတ်မံယ်. ကစသ်.

လုံညာခါ. ဘတ်မဒုတမယ်ဒေဒ်နေတ်လဲတ်.

တသီတ်ညာဝဲဃို. တမယ်ဘတ်ဝဲလံယ်.

ခါအီယ်မဒ်. ဘတ်မဒုနသီတ်ညာဝဲလဲတ်.

ဖိုအဲတ်မုတ်. တဲကွးဃိုသီတ်ညာဝဲလံယ်.

နယ်နေတ်. လုံယတသီတ်ညာဘတ်. နဖိုမုတ်အိုတ်ဝဲဒေဒ်ဇေယ်.

စဒ်ဝဲဒတ်ဃို (စိတ္တ) သဲထီနေတ်. ဟူသီတ်ညာဘတ်အတးတဲပျဒ်ဝဲဝီယ်.

(သမာဓတီ) ပလ်ဝဲလုံဖိုမုတ်ဝဲသ်ကိုတဲပျဒ်ဒေါဒ်ဝဲ. (ယောသက) သဲထီခံ.

တသ်ဂေသ်ဝဲနေတ်. ဘတ်မဒုနတဲကွးယယ်လဲတ်. ယဝိုယ်မံတ်ဖိုမုတ်နေတ်ယဖို
မုတ်တမေသ်ဝဲယယ်. တဲဝီယ်. မးကောဒ်နေ (သမာဓတီ) ဟဲတုယ်.

ဖိုအဲတ်မုတ်. နယ်အီယ်. ယဝိုယ်မံတ်. ပတ်တတ်ဝတီသဲထီဖိုမုတ်မေသ်ဇေယ်. မေသ်
မံယ်ပသ်ကစသ်.

ဖိုအဲတ်မုတ်. မေဒေဒ်နေတ်. ဘတ်ကိုသ်တဂေယ်. ယဝိုယ်မံတ်ဖိုမုတ်နေတ်.

မေသ်ယဖိုမုတ်လံယ်တဲဝီယ်. နးမူဝဲအိုတ်သတ်ဃီ. ဟေတ်ဝဲခေပွယ်မုတ်ဖိုယဲသ်
ကယယ်. ပလ်ဝဲလုံအဖိုဝဲသ်ကိုလံယ်.

တနီယ်နေတ်မေသ်လံယ်.

(ကောသမ္ဘိ) ကံသ်နေတ်. ကျေပဒ်ဝဲပွဲလာသပေယ်. ဖဲဒတ်ဝဲပွဲမုသ်နီယ်နေတ်. တထွဲဒ်တသ်ခူး. နံဘွဲမေသ်ဝဲမုတ်ဖိုတကွဒ်သေတ်. ဒးဒ်ခေပွယ်ဒေဒ်သောဒ်လုံထီနီယ်. လဲယ်လံယ်ဟဒ်လုသ်ဝဲထီလံယ်.

ဖဲတနီယ်နေတ်.(သာမာဝတီ)နသ်ကေ. ဖျဒ်ဝဲနုသ်တသ်ပွဲ. လဲယ်ထီနီယ်ဟဒ်ပေါလ် ကွဲလုသ်ဝဲထီလံယ်.

(ဥတေန) စံယ်ပယ်နေတ်. နုသ်လေယ်သယ်ပတေပံဒ်. အိုတ်ဆးထးတ်ကွသ်ဖို. ထီတ်ဝဲ. (သာမာဝတီ) နေတ်.

မုတ်ဖိုဝဲနေတ်. မတဂယ် (ကချေသည်) မုတ်လဲတ်စဒ်ဝဲဒတ်.

ကစသ်စံယ်ပယ်. မတဂယ် (ကချေသည်) မဒ်တမေသ်ဝဲဒတ်လံယ်.

မေတမေသ် (ကချေသည်) နေတ်မေသ်မတဂယ်ဖိုမုတ်လဲတ်.

ကစသ်စံယ်ပယ် (ဃောသက) သဲထီဒိုတ်ဖိုမုတ်. ဝီယ်အိုတ် (သာမာဝတီ) မေသ် ဝဲလံယ်. ရှံဒ်ပျဒ်ထံတ်ဝဲဘွဲ.

(ဥတေန) စံယ်ပယ်နေတ်. လုံထီတ်ဘတ် (သာမာဝတီ) ခါအဲတ်ကွိဘတ်သဒ်ဝဲဒတ် ယို. လုံသဲထီအိုတ်.

နဖိုမုတ်နေတ်.ရှးနေလုံယအိုတ်. ဟေတ်တသ်ပရးပုသ်ရှးနေဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဇုံ. ပုသ်ရှးနေတဘူတ်ဝဲလံယ်.

သဲထီဖဒ်ဒိုတ်. မယ်ဒေဒ်နေတ်တဂေယ်.ရှးနေတ်မဒ်ရှးကေယ်ဇံယ်.

ကစသ်စံယ်ပယ်ဒိုတ်. ဝဲသေတ်သဲထီမျိုနေတ်. နံသ်စသ်ဖိုမုတ်. ဒိုတ်သ်ဘတ်ရှးနေ ဆိုမိုတ်ဃိုဦယ်ဖိုဒိုတ်မဒ်. ကူမေသ်ဃိုရှးတကဲဝဲမံယ်. ရှံဒ်ထဒ်ဘွဲ.

စံယ်ပယ်သဒ်ဒိုတ်ထံတ်ဝဲ. တံသ်တီသ်လံယ်ဝဲ (မင်းတံဆိပ်) ခဒ်တီသ်ဟိတ်. သဲထီဒ် မာဝယ်. မူယ်ထံတ်ကွေလ်ဝဲလုံဟိတ်ခူးလံယ်.

(သာမာဝတီ) လဲယ်လုသ်ထီဟာကေယ်. ဝတ်နွံလ်ဟိတ်ပူယ်တသေလးယ်. ပသ်ကစသ်. ကေဒ်စဒ်ဝဲအီယ်. ကဲသဒ်ဒေဒ်လဲတ်.

ဖိုအဲတ်မုတ်. စံယ်ပယ်မးယရှးနယ်လုံအအိုတ်. ဝဲသေတ်ရှးတကဲတဲဃို. ဟိတ်နေတ် ကံသ်တီသ်လံယ် (မင်းတံဆိပ်) ပေဒ်ဃလ်ဝဲ. ထုံဒ်ထံတ်ကွေလ်ပွယ်လံယ်ဖိုအဲတ်မုတ်.

ပသ်ကစသ်ဇုံ. ပသ်ကစသ်သေတ်နေတ်. တသ်ဝီဃးမယ်ကမတ်ဘတ်ဝဲလီမံယ်.

စံယ်ပယ်မးရှး.ဘတ်မဒုတရှးနေဝဲလဲတ်.

ယဖိုမုတ်ဒးဒ်ခေပွယ်. နမေဟဲကွဲကဟေတ်ဝဲနယ်. ဘတ်တဲဝဲဒေဒ်နေတ်မေသ်လံယ်. ပသ်ကစသ်ဇုံ.

ဖိုအဲတ်မုတ်. နမေအဲတ်ဒေါဒ်. လောလ်ကံသ်ဝဲဒတ်နေတ်မံယ်. လုံနတဲတးကမယ် ဝဲလံယ်. ကဲဂီယ်ရှးနေဝဲ. စံယ်ပယ်တသ်ပရးလံယ်.

စံယ်ပယ်နေတ်. ဂေယ်လီတဲဝီယ်. (သမာဝတီ) ဒးဒ်ခေပွယ်ဟဲကောဒ်နေဝီယ်.
ဝီဒ်သေဒ်သိုလံ. မျဲဒ်စာဝဲမိဒ်ဖယာဖဒ်ဒိုတ်လံသ်လဒ်. ပလဲဝဲဒတ်လံယ်.

(အီယ်နေတ်. (သမာဝတီမိဖုရား) ကဲသဒ်ဂေသ်ကျိုယ်မေသ်လံယ်.)

(ဝါသုလဒတ္တမိဖုရား) ကဲသဒ်ဂေသ်ကျိုယ်

(ဥတေန) စံယ်ပယ်ဒိုတ်နေတ် (သမာဝတီ) မိဒ်ဖယာဖဒ်ဒိုတ်အပျေတ်အိုတ်
ဒေဒ်ဝဲ. (ဝါသုလဒတ္တ) မိဒ်ဖယာဖဒ်ဒိုတ်တဂယ်ဒေဒ်. မေသ်ဝဲ(ဝါသုလဒတ္တ) မိဒ်ဖယာ
ဖဒ်ဒိုတ်နေတ်. (ဥဇ္ဇေနီ) ကံသ် (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဖိုမုတ်မေသ်ဝဲလံယ်. ကဲထံတ်ဝဲ
(ဥတေန) စံယ်ပယ်မိဒ်ဖယာဂေသ်ကျိုယ်နေတ်ယယ်.

(ဥဇ္ဇေနီ) ကံသ်နေတ် (စဏ္ဍပဇ္ဇောတ) ကဲဝဲစံယ်ပယ်လံယ်. တနီယ်မုသ်ဒေါဒ်.
စံယ်ပယ်နေတ်. လဲယ်ဟဒ်အူယေယ်ပူယ်ဟာကေယ်ခါ. ကွသ်ဝဲနံသ်စသ်. နူသ်ထံပြဒ်
သဒ်. စီစေယ်ချာသယ်တကွဒ်.

မေသ်ဝဲစီစေယ်ချာသယ်ဒေဒ်အီယ်. လုံစံယ်ပယ်အဂယ်. အိုတ်ဝဲဒတ်စေသ်ယေ
စဒ်ထံတ်ဝဲ. အမဒ်သေတ်ခံ.

ကစသ်စံယ်ပယ်. စီစေယ်ချာသယ်နေတ်မေသ်နံမီယ်ဒေဒ်ဝဲလံယ်. (ကောသမ္ဘိ)
ကံသ် (ဥတေန) စံယ်ပယ်စီစေယ်ချာသယ်နေတ်. ရဒ်နံတ်ဝဲကျီကျယ်ခါနာဒိုတ်.
အိုတ်ဂေယ်မဒ်. ဖျေယ်ကဒါရှံဒ်ဖှာဝဲလံယ်.

မေဒေဒ်နေတ်. ကမံတ်နေဝဲ(ဥတေန) စံယ်ပယ်လံယ်.

(ဥတေန)စံယ်ပယ်. ဖံတ်နေသ်တကဲဘတ်. ကစသ်စံယ်ပယ်.

ကမယ်တမီယ်မီယ်. လံယ်လေလ်ဖံတ်နေဝဲလံယ်.

ကစသ်စံယ်ပယ်. ဖံတ်နေသ်တကဲဘတ်.

ဘတ်မဒု. ဖံတ်နေသ်တကဲဝဲလဲတ်.

ကစသ်စံယ်ပယ်ဇံ. (ဥတေန) စံယ်ပယ်နေတ် (ဟတ္ထိကန္တ) တသ်သေဘတ်သေပလ်
ဝဲဒတ်. ရိုဒ်ထံတ်တသ်အူ. မေဒေသံတ်ထံတ်ဝဲ. (ဟတ္ထိကန္တ) တနသ်နေတ်. ကဆံဖုညာ
စီတ်ဝဲဒတ်လံယ်. မေဖံတ်ဘတ်သဒ်. ဖံတ်ဝဲကဲလံယ်.

စံယ်ပယ်ဒေဒ်သောဒ်အဝဲနေတ်. တအိုတ်နံဂယ်ဒေဒ်ဘတ်. စံယ်ပယ်ဝဲနေတ်. ကဆံ
အိုတ်ကူလးဒးဒ်ပွဲယ်. ကူမေသ်နေတ်မံယ်. (ဥတေန) စံယ်ပယ်ဖံတ်နေသ်ကဲဝဲတညံ
လံယ်.

တမီယ်မီယ်သေတ်မံယ်. ယကဖံတ်ဘတ်သဒ် (ဥတေန) စံယ်ပယ်.

သုဆိုမိုတ်ရဲသ်ကွဲယ်စးယ်ကွသ်.

ကစသ်စံယံပယ်ဇုံ. ကစသ်နေတ်. မေနေယံဘတ်သဒ် (ဥတေန) စံယံပယ်နေတ် မံယံ. တေနကဆံဂံယံလုံသေတ်. ပုသ်လုံဘိုဒ်ဒ်အကံသ်ပူယံနေတ်လံယံ. စံယံပယ် ဝဲနေတ်. မေမေသ်ကဆံဂေယံ. ကသေတ်ဂေယံတဖတ်အိုတ်ဒတ်နေတ်တသ်လံသ် ယိယံနသ်ကေ. လဲယံဝဲဒတ်လံယံ.

ဒ်ဒ်ကဆံသေတ်ဂံယံ. လံယံလေလ်ကောဒ်. ဟဲတုယံဝဲစံယံပယ်. ဖံတ်နေသ်သေ ဝဲလံတ်မံယံ. ကစသ်စံယံပယ်.

အမဒ်သေတ်တကွဒ်. နဲတ်ပျဒ်တသ်ကူတ် (စဏ္ဍပဇ္ဇောတ) စံယံပယ်. အဲတ်ဒေါဒ် သပေါကျဒ်ယို. ဒ်ဒ်သေတ်စဲဒ်တဒ်ကဆံဂံယံ. တေဝဲဒတ်ဝီယံဒ်ဒ်တသ်ကယ်ပဒ်တီသ် ဃလ်. ကွဲဒ်ဒ်တသီတ်. ချဲသ်ဘတ်ဒ်ကဆံဝီယံ. ဘိုဒ်(ဥတေန) စံယံပယ်တသ်လံသ်. လုံထီကလောလ်တဖုတ်ပူယံပုသ်လံယံဃလ်ဝဲလံယံ. လုံကဆံဂံယံကိုပူယံ. ပွယ်ဃုဆီဟီ မူဒါအိုတ်ပလ်. ဝဲလံယံ. ဝဲနေတ်မံယံ. မူဒ်ဆိုတဂယ်ထီတ်ယိုကေယံရှ်ဒ်ထံတ်ပျဒ်ဝဲ.

(ဥတေန) စံယံပယ်နေတ်လံယံ. စံယံပယ်နေတ်.မးဝဲမူဒ်ဆိုနဲတ်ကွဲ. ဒ်ဒ်သီတ်သုဒ် အာမဒ်. ဟဒ်ထွဲဒ်ထံတ်ဖံတ်ဝဲကဆံလံယံ.

(ဥတေန) စံယံပယ်ဟဒ်ထွဲဒ်ထံတ်. ဖံတ်ကဆံ. ပုသ်ပလ်ပွယ်သီတ်ညာဝဲဘွဲ.

(စဏ္ဍပဇ္ဇောတ) စံယံပယ်နေတ်. ကွဲယသ်ပယ်. မးဝဲအသုဒ်အိုတ်ခူသုတ်သဒ်.

(ဥတေန) စံယံပယ်နေတ်. ထီတ်ကဆံဂံယံ. ဆိုမိုတ်လုံကဆံစဲလ်နံသ်ရိုဒ်ထံတ် (ဟတ္တိကန္တ) တသ်အူ. ဒေသံတ်တနသ်လူယံပျလ်ဝဲလံယံ. လုံကဆံဂံယံကိုပူယံ. ပွယ် ဖုညာ. ဒေဒ်ဝဲတဟူဘတ် (ဥတေန) တသ်အူဒ်ဒ်တနသ်သံတ်သောဒ်စီတ်ဝဲဒတ်လံယံ.

(ဥတေန)လူယံတချွဲဒ်ယိုဒ်ဒ်ထံတ်ကသေတ်လူယံဝဲဒတ်တလးလံယံဖဒ်ဒ်အသုဒ်. (ဥတေန) စံယံပယ်တဂယ်လံယံ. တလးထံတ်ဝဲနံသ်စသ်ကံသ်. တသ်ပးပူယံလံယံ.

နေတ်ဘွဲအိုတ်ခူသုတ်ကွဲဃးယံ (စဏ္ဍပဇ္ဇောတ) စံယံပယ်သုဒ်တကွဒ်ဖံတ်နေဝဲ (ဥတေန) စံယံပယ်. ဆဲဒ်သဒ်ဝဲသုသေတ်စံယံပယ်လံယံ.

(ဥတေန) စံယံပယ်သုဒ်တကွဒ်. နံသ်စသ်သေတ်စံယံပယ်. ပွယ်ဖံတ်ချွဲဒ်သီတ်ညာယို. နံသ်စသ်သေတ်ကံသ်ပူယံ. ဆံထံတ်ဝဲသေတ်တဒ်ဝေသ်အိုတ်ပလ်ဝဲဒတ်လံယံ.

(စဏ္ဍပဇ္ဇောတ) စံယံပယ်နေတ်. ထးနူလ် (ဥတေန) စံယံပယ်လုံဃောဒ်ပူယံဝီယံ. သးသံထီဆဒ်အံတ်ဝဲအံယံပွဲယံလံယံ. သးသံထံတ်ဘဒ်တနီယံဘွဲ.

(ဥတေန) စံယံပယ်စဒ်ဝဲဒတ်. ပွယ်ခေါဒ်တသ်ကစသ်.

နယ်သေဇုံ. သုဝဲသေတ်စံယံပယ်အိုတ်ဖဲလဲတ်.

ဖံတ်ချွဲဒ်နေသ်. ဒုတ်ဒါစံယံပယ်ယို. အံတ်ဝဲအံယံပွဲလံယံ.

သုတသ်မယ်နေတ်. ဒေဒ်မဒုလဲတ်.

သုစံယ်ပယ်နေတ်. ဒေဒဲပေါလ်မုသ်တသ်မယ်. ပျုဒ်ကျေဒ်မယ်ဝဲ. ဖံတ်နေသ်ဒုတ် ဒါပယ်. မေမယ်သီဒဲဒ်မယ်သီဇံယ်. မေတမယ်သီ. ကြဲဒ်လုံပုသ်ကေယ်ဇံယ်. ခါအီယ် မံယ်. နဖံတ်ချိဒ်ဃလ်အံတ်အံယ်ပွဲနေတ်. ဒေဒဲပေါလ်မုတ်တသ်ကူတ်သောဒ်မယ်သဒ် မေသ်လံယ်. တသ်တဲတကွဒ်. ကေယ်တဲပျုဒ်(စဏ္ဍပဇ္ဇောတ)စံယ်ပယ်ဘွံစံယ်ပယ်ဟဲတုယ်.

နယ်နေတ်. တဲတသ်ဒေဒ်နေတ်မေသ်ဝဲဇေယ်. စဒဲဒဲဒတ်.

ကစသ်စံယ်ပယ်. မေသ်မံယ်.

ဂေယ်လီ. ယကပုသ်နယ်. တနသ်ကေ. နသေပလ် (ဟတ္တိကန္တ) တသ်အူနကဘတ် မယ်လိုနေယယ်. မယ်လိုကကဲဇေယ်.

ကမယ်လိုဒတ်ဝဲ. လုံအခါကြဲဒ်ဘတ်သိုဒတ်ဇံယ်. တနသ်ကေ. အိုတ်ဝဲတမီယ်. နယ်နေတ်. နဘာယယ်ကကဲဝဲဒတ်ဇံယ်.

ယဘာနယ်. တကဲဝဲမံယ်.

နဘာမေတကဲ. မယ်လိုတကဲဝဲမေသ်လံယ်.

နမယ်လိုမေတကဲ. ကဘတ်ဟေတ်နယ်စံယ်ပယ် (ဒဏ်) လံယ်.

နမေဟေတ်စံယ်ပယ် (ဒဏ်) ဟေတ်ဇံယ်. ယနံသ်စသ်လံယ်နပးကနေသ်.

မေလုံယသဒ်. နပးတနေသ်ဝဲလံယ်. တဲဘွံ (စဏ္ဍပဇ္ဇောတ) စံယ်ပယ်နေတ်. ဒေဒ်လဲတ်ခံ. ကဘတ်မယ်လိုနေဝဲ. တသ်အူအီယ်လဲတ်. တသ်အူဝဲဝီယ်တမိုတ်ပွဲသီတ် ညာဘတ်သဒ်ပွယ်နဂယ်. ယဖိုမုတ်မယ်လိုဒတ်ဝဲလုံ. အအိုတ်...ယကမယ်လိုကဒါကေယ် လုံ. ဖိုမုတ်အိုတ်တဆံ. ဆိုမိုတ်ဝီယ်. နယ်နေတ်. ပွယ်မေဘာနယ်. နကမယ်လိုနေဇေယ်. မေသ်မံယ်. မေဘာတဂယ်. ကမယ်လိုနေဇံယ်.

မေဒေဒ်နေတ်. လုံယနူသ်ပူယ်. တကိုဒ်ပျုသ်မုတ်အိုတ်တဂယ်. အဲဝဲနေတ်အိုတ်လုံ ကလယ်ကယ်ပူယ်. ကမးဆိတ်နံယ်ဘာနယ်.

နဲခံနအိုတ်လုံတသ်ခူး.မယ်လိုနေဇံယ်.

ဂေယ်လီ.ပျုသ်တကိုဒ်မေသ်ဂေယ်. ငအဲဒ်မေသ်ဂေယ်. မေဘာယယ်တဂယ်. ကမယ်လိုနေဇံယ်.

(စဏ္ဍပဇ္ဇောတ) စံယ်ပယ်နေတ်.

ဖိုအဲတ်မုတ် (ဝါသုလဒတ္တ) ငါ့အနူယ်တဂယ်နေတ်ဖျုဒ်တယ်ဖိုတကဲ. တသ်အူ တယုသ်သေပလ်ဝဲ. တသ်အူဝဲနေတ်. ပွယ်အာဂယ်သေတ်တမိုတ်ပွဲသီတ်ညာဘတ်သဒ်. ဖိုအဲတ်မုတ်နေတ်. အိုတ်လုံကလယ်ကယ်ကိုပူယ်. ဘာလံယ်ဝီယ်. မယ်လိုတသ်အူနေတ်.

အနူယ်နေတ်. ကအိုတ်လုံတသ်ခူးမယ်လိုနေဝဲနယ်. ဝီယ်ဘွံ.

လုံဖိုမိုတ်အိုတ်. ပါကမယ်လိုနေကေယ်တဆံဒေါဒ်. တဲတ်ပးဒ်တဲလောလ်ဝဲသဒ် လံယ်.တဲဝီယ်ဘွံ. မယ်လိုဝဲတသ်အူလံယ်.

တနီယမုသခါနေတ်မေသလံယံ.

မယ်လိုတသ်အူတပိုဒ်. ရိဒ်ကောဒ်ဝဲတလံယံလဲယို. (ဥတေန) စံယံပယ်ခံဟဲတ်. တကိုဒ်ပျံသ်မုတ်. နနောဒ်ဒဲဒ်ပွယ်နေတ်. တံတ်ရဒ်လဲတ်. ဒဲဒ်တပးယံကေ. ကြဲဒ်လုံထိုဒ် ဘူလံယံကေယံဝဲလီမံယံ. ဒေဒ်အီယံဒေဒ်အီယံရိဒ်ကွသ်ဒေဒ်အလံယံလဲဝဲမံယံတဲဝဲ.

(ဝါသုလဒတ္တ) မေသမီနေတ်သဒ်ဒိုတ်ထံတ်ယို.

ဟဲတ်. ငနုယံနုတ်မဒုလဲတ်. ပွယ်ဒေဒ်စံယံပယ်ဖိုမုတ်ယယ်တဂယ်ဘတ်မဒုကဲထံတ်ဝဲ. တကိုဒ်ပျံသ်မုတ်လဲတ်. ကေယံဃာကဒါဝဲလံယံ.

(ဥတေန) စံယံပယ်. အောဒ်ထံသ်ကွသ်ဝဲကလယ်ကယ်.

နယ်အီယံ. မတဂယ်လဲတ်စဒ်ဝဲဒတ်.

ယယ်အီယံ. စံယံပယ်ဖိုမုတ် (ဝါသုလဒတ္တ) လံယံ.

နပါတဲဝဲ. တကိုဒ်ပျံသ်မုတ်တဂယ်. ကမယ်လိုဝဲ.

ယဲနသ်ကေ. တဲယယ်အနု ယံတဂယ်. ကမယ်လိုနေနယ်တဲဝဲ.

ကဒဲဒဲတဲလောလ်သဒ်ဝီယံ. သီတ်ညာဝဲ(စဏ္ဍပဇ္ဇောတ) စံယံပယ်တသ်ကူတ်ဘွံ. ဒီဂယ်အဲတ်ကွီအိုတ်ယုံလံယံ. စဒ်ထံတ်လုံတနီယံညာနေတ်. တမယ်လိုလးယံတသ်အူ. အခါဘတ်မယ်လိုတသ်ဘွံ. အဲတ်ကွီအိုတ်ယုံလဲဝဲလံယံ.

စံယံပယ်နေတ်. တိုနိုတ်အဖိုမုတ်. နမယ်လိုတသ်အူယေစဒ်ဝဲထံဘိုလံယံ. အဖိုမုတ် နသ်ကေ. မယ်လိုဝဲမံယံ. ရှံဒ်ထံတ်ကဒါဝဲ.

ဝီယံဘွံတနီယံမုသ်ဒေါဒ် (ဥတေန) စံယံပယ်တဲဝဲ (ဝါသုလဒတ္တ) မေသမီနေတ်.

အဲတ်ဒေမုတ်ဖိုငုံ. ကစသ်သေတ်ချီမျေဒ်ဝဲ. စီစေယ်ချာသယ်နေတ်. မိုသ်ပသ်ပုသ် ဝဲသ်မယ်ကဲထံတ်နေပွယ်တကဲဝဲလံယံ. မေသ်ဝဲအဲတ်ဒေဖိုဖိုငုံ. နယ်နေတ်. မေဟေတ်ဝဲ. (မောင်တော်) သဒ်မူနေတ်မံယံ (မောင်တော်) ကဟေတ်ဝဲအဲတ်ဒေမုတ်ဖို. ဒဲဒ်ခေပွယ် မုတ်ဖိုယဲသ်ကယယ်ဝီယံ. ကမျံဒ်စာထံတ်ဝဲလုံ. မိဒ်ဖယာဖဒ်ဒိုတ်လံယံ. (မောင်တော်) စံယံပယ်ငုံ. (မောင်တော်) တသ်တဲမေမေသ်ဝဲ. တပွသ်တးသ်နေတ်မံယံ. ဒေမုတ်ဖို. ကပြဲဒ်ကူသ်နေဝဲနသဒ်မူလံယံ.

အဲတ်ဒေမုတ်ဖိုငုံ. လုံ(မောင်တော်)အိုတ်တပယ်လးပွဲယံ. စေဒ်ချဒ်ကစံဒ်လံယံ. အဲတ်ဒေမုတ်ဖိုလံယံ. ရဲသ်ကွဲယံမယ်ငယ်ဒေလးပွဲယံ. ဂေယ်လီ.(မောင်တော်) စံယံပယ် ဒေမုတ်ဖို. ကရဲသ်ကွဲယံမယ်ဒတ်ဝဲ. ကဒဲဒဲတဲလောလ်သဒ်ဝီယံဘွံ (ဝါသုလဒတ္တ)နေတ် လဲယံလုံအပါအိုတ်. ဆီတ်နယ်ဘာလံယံဝဲဒတ်.

ဖိုအဲတ်မုတ်. နမယ်လိုတသ်ဝီယံကတးသ်လီယေ.

ပသ်ဒိုတ်ငုံ. ခဲလးလ်ဒုဝီယံကတးသ်တလးလ်ဒေဒ်.

မေဒေဒ်နေတ်. ဖိုမုတ်လိုတ်ဘတ်မဒုလဲတ်.
ပသ်ဒိုတ်ငုံ. ဖိုမုတ်ဂံသ်. အခါတရွီနွံလ်ထွဲဒ်ကဲကွဲတပံဒ်ဒဲဒ်ကဆံတဒုလိုတ်ဘတ်
ဝဲလံသ်.
ဘတ်မဒုလိုတ်ဝဲလဲတ်.
ပသ်ဒိုတ်စံသ်ပသ်ငုံ. မုသ်နယ်ခါဟဲဖှာထံတ်ဒတ်. နဲဒ်ခဲဒ်အမဒ်အသာတး.ကရဲသ်
ကွဲယ်စီယ်ယေယ်တသ်အူဂံသ်. လိုတ်ဒိုတ်အိုတ်ဝဲတသိတ်ဃီသ်တမိယ်.
ကူမေသ်ဃို. ဖိုမုတ်ဂံသ်. အခါတရွီနွံလ်ထွဲဒ်ကဲ. ကွဲတပံဒ်ဒဲဒ်ကဆံတဒုလိုတ်အိုတ်
ဝဲလံသ်. ပသ်ဒိုတ်စံသ်ပသ်ငုံ.
ဂေယ်လီဟီနေငံသ်.
ခွေဒ်ပျုဒ်ခဲဒ်နေသ်ဃို. (ဥတေန) စံသ်ပသ်ဒဲဒ် (ဝါသုလဒတ္တ) မေသမိသေတ်စု
ပူယ်ကွဲတပံဒ်ဒဲဒ်. ကဆံတဒုတုယ်ဝဲဒတ်လံသ်.
(စဏ္ဍပဇ္ဇောတ) စံသ်ပသ်ဒိုတ်နေတ်. လံသ်ဆဲဒိုတ်. ယေယ်ယဲသ်မို့အိုတ်ဝဲလံသ်.
လုံညာဘူတ်စိုကမံသ်ဃို. ဟဲဖှိပးသ်ထံတ်နေဝဲလံသ်. အဝဲသေတ်နေတ်.
၁။ မိယ်လုံ(ဘဒ္ဒဝတီ) ကဆံမိုသ်. တနီယ်ယူယ်ဇနယ်ယဲသ်ဆီ. လဲယ်ဖှိတုယ်
ကဲဝဲလံသ်.
၂။ မိယ်လုံ (ကာက) ကုသ်ခွါတဂယ်. တနီယ်ယူယ်ဇနယ်ဃုဆီလဲယ်တုယ်
ကဲဝဲလံသ်.
၃.၄။ မိယ်လုံ (စလကဋ္ဌိ. မုဉ္ဇကေသီ) ကသေတ်ဒီဒုနေတ်. တနီယ်ယူယ်ဇနယ်
တကယယ်. လဲယ်ဖှိတုယ်ကဲဝဲလံသ်.
၅။ မိယ်လုံ(နာဠာဂီရိ) ကဆံနေတ်. တနီယ်ယူယ်ဇနယ်. တကယယ်ဒီဆီ.
လဲယ်ဖှိ တုယ်ကဲဝဲလံသ်.
မေသ်ဝဲ. ယေယ်. ယဲသ်မို့နေတ်. လုံညာဘူတ်စိုကမံသ်ဃို. ဖှိပးသ်ထံတ်
ဝဲဒတ်လံသ်.

အတေဒ်ကဲသ် (စဏ္ဍပဇ္ဇောတမင်း)ဘူတ်လုံညာ

(စဏ္ဍပဇ္ဇောတ) စံသ်ပသ်ဒိုတ်နေတ်. လုံကောတမဒ်ကစသ်ယွယ်တပွေဒ်ဒေဒ်.
တစိုယ်ဃတ်ဒတ်ခါ. လုံသဲထီတဂယ်အိုတ်. တူသ်ငါလံသ်သဒ်. အခဲစာပွယ်တဂယ်.
ကဲထံတ်ဘတ်ဝဲလံသ်.
တနီယ်မုသ်နေတ်မံသ်.

(အရှင်ပစ္စေကဗုဒ္ဓါ) တဆူယ်နေတ်. ဟဒါကြံသ်မေယ်ခိုတ်. လုံဝေသ်ပူယ်. ခူဝေသ်
ဖိုကစသ်ဖုညာ (မာရ်နတ်မင်း) လဲဒ်ပဒ်ဘွေဒ်ယလ်ဝဲယို. တလူဆို. တနေသ်မေယ်ခိုတ်.
ဟာကေယ်ထွဲဒ်ထံတ်ကဒါဝဲလံယ်.

(ပစ္စေကဗုဒ္ဓါ) နေတ်ဟာကေယ်လုံ. ဝေသ်ခူးသဲထီထီတ်ဝဲ. ရဲသ်သဲဘာလံယ်ဝီယ်
ကစသ်ခိုတ်. နေသ်မေယ်ခိုတ်စေသ်ဇေယ်. ပတီရှံဒ်ထံတ်ဝဲဒတ်.

တကတ်ငုံ. လဲယ်ဒေါဒ်မေယ်ခိုတ်ဟာကေယ်ဝဲလံယ်. တဲကဒါဝဲ. သဲထီဆိုမိုတ်
ကစသ်နေတ်. လုံယစဒ်ဝဲ. တတဲဆးကဒါ. တဲတသ်လုံအဂယ်. နံသ်ကံသ်. ဘတ်ဒ်တနေသ်
ဝဲမေယ်ခိုတ်မံယ်. ဆိုမိုတ်ဝီယ်. ကွသ်ဝဲတဖျံသ်. တသ်တအိုတ်နံမီယ်. လုံအဟိတ်မေယ်
မိတမိ. တသိတ်ညာထီဝဲယို. ကမယ်ဘူတ်တလံယ်တီသ်. ကဟိတဖျံသ်တဘူတ်ဝဲနေတ်
မံယ်. ကစသ်ငုံ. ကညဒ်ပတုံလ်ခူလောလ်ဖဲအီယ်တစိုသ်. ပတီရှံဒ်ဝီယ်.

ကရံကေယ်လုံဟိတ်. စဒ်ကွသ်ဝဲမေယ်မီယို. အိုတ်ဘိုဒ်ပွယ်မယ်တသ်ဖို. ပေါလ်ခွါငုံ.
နယ်နေတ်ဖွတ်ခွေလဲယ်သေကဲဝဲတဂယ်မေသ်လံယ်. လဲယ်စိတ်လုံဝေသ်ခူး. သဒ်ကညံယ်
ကစသ်ပွဲသ်. ဟေတ်လံယ်လသ်တဖျံသ်မံယ်ရှံဒ်ဝီယ်. ဟာကေယ်စောလ်. တဖျံသ်လုံ
အခွေ. မယ်တသ်ဖိုဟူဘတ်ဘွဲ. တမိုသ်စိတ်လုံခွေ. လဲယ်တုယ်ဃေတဖျံသ်ဟာ
ကေယ်ကဒါ.

သဲထီနေတ်. နံသ်စသ်ကအံတ်ဂံသ်မေယ်. ထးနူလ်ဝဲပွဲယ်တဖျံသ်ပူယ်ဝီယ်.

လဲယ်ရှးမေယ်ခိုတ်အီယ်. လုံအခွေ. တုယ်ဘွဲကဒ်ငံယ်.

မေသ်ဝဲတသ်ဘူတ်ဘျဲဒ်တကွဒ်. နဂံသ်ဟေတ်နံယ်ဖဒ်နယ်လီတဲဝီယ်.

မယ်တသ်ဖိုကရံလဲယ်ခွေ. ဆဲဒ်ကဒ်တဖျံသ်ဘာလံယ်ဝဲဝီယ်.

ကစသ်ငုံ. ဘိုဒ်မုသ်ကထူတ်လီပတီရှံဒ်ဝီယ်လုံဖဲလလ်တးဆူဒ်တံဝဲဒတ်လံယ်.

ကစသ်ငုံ. ကစသ်ပွဲသ်လုံအခွေ. ကွဲဒ်စးဒ်ရဲသ်ကွဲယ်ဘတ်မယ်ဝဲ. မေသ်ဝဲရဲသ်ကွဲယ်
မယ်ခွေဘတ်ဝဲ. ဘူတ်ဘာစိုကမံယ်ယို. ယူယ်ဇနယ်ယဲသ်ဆီ. ယုဆီတကယယ်. တကယယ်
ခီဆီ. လဲယ်ကဲမေသ်ဝဲ. ယေယ်ကစသ်တဂယ်. ကဲထံတ်ဘတ်လသ်တကေယ်.

ကစသ်ငုံ. ကစသ်ပွဲသ်ဘတ်လဲယ်ခွေ. တသ်ကိုသ်ဂံယ်ကွာ. ဘတ်တူသ်ဝဲဒတ်.
မေသ်ဝဲဘူတ်ဘာစိုကမံယ်ယို. ကဲဘတ်ကောဒ်ဃတ်. ဒေဒ်ဒတ်ဝဲ. မုသ်အဒိုတကိုထဲဒ်
မဲ့ဒ်. လးပွဲယ်ကစသ်ကဲဘတ်လသ်တကေယ်.

ကစသ်ငုံ. မေသ်ဝဲမယ်ဘူတ်မေယ်ခိုတ်အီယ်. သဲထီနသ်ကေ. ကစသ်ပွဲသ်ဂံသ်ဟေတ်
နံယ်ခွဲဖဒ်ပလ်ဝဲလီ.

မေသ်ဝဲသဲထီ. ဟေတ်နံယ်ဘူတ်စိုကမံယ်ယို.

ဒေဒ်ကစသ်သိတ်ညာတရာ. ကစသ်ပွဲသ်. သိတ်ညာဘတ်လသ်တကေယ်. ဒေဒ်
နေတ်လံယ်ဆူဒ်တံဃေနေဝဲဒတ်.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်. လုံနယေတး.လးပွဲယ်လသ်တကေယ်တဲဝီယ်. လုံဖဲ
လလ်ကယ်ထယ်အတး. အနုဒ်မောတနယ်ပျုဒ်နေဝဲဒတ်လံယ်.

ဣန္ဒိတံ ပတ္တိတံတုယံ
ဗိပ္ပမေဝ သမိဇ္ဈတု
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ
စန္ဒော ပဇ္ဇရသော ယထာ.

အခံလုံပကညံ... လုံလိုတ်ဘတ်ယေတး.ပိုဒ်ထွန်တကွဒ်. နယ်တဂယ်ဖွဲတ်ခွေလးပွဲယ်
နေသ်လသ်တကေယ်. တဆီယဲသ်သံထံတ်ခါ. လာပွဲယ်ကရိတ်ဒိတ်
သောဒ်. တသ်ဆိုမိုတ်ဂေယ်ဝါတကွဒ်. လးပွဲယ်နေသ်ညံထံဘို
တကေယ်.

ဣန္ဒိတံ ပတ္တိတံ တုယံ
ဗိပ္ပမေဝ သမိဇ္ဈတု
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ
မဏိဇောတရသောယထာ.

အခံလုံပကညံ... လုံလိုတ်ဘတ်ယေတး.ပိုဒ်ထွန်တကွဒ်. နယ်တဂယ်ဖွဲတ်ခွေလးပွဲယ်
နေသ်လသ်တကေယ်. လိုတ်တးနေသ်ဟေတ်ကဲမေသ်ဝဲဒေဒ်မဏိဒ်
ဇောတရဒ်ပတ္တဗျာသောဒ်. တသ်ဆိုမိုတ်ဂေယ်ဝါတကွဒ်. လးပွဲယ်
နေသ်ညံထံဘိုတကေယ်.

အိယ်နေတ်မံယ် (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဒိုတ်. လုံညာဘူတ်စိုကမံယ်မေသ်ဝဲလံယ်.
လုံညာဘတ်လဲယ်ခွေဝဲ.မယ်တသ်ကစသ်ဖိုနေတ်.ခါအိယ်ကဲထံတ်ဝဲ. (စဏ္ဍပဇ္ဇောတ)
စံယ်ပယ်ဒိုတ်မေသ်လံယ်.

လုံညာခါ. ဘူတ်ပလ်ဘူတ်ဘာယေပလ်ဝဲဆုဒ်ယို (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဒိုတ်
နေတ်. တဲပျုဒ်ဝဲယေယ်ယဲသ်မိူ. ပးနေသ်ဘတ်ဝဲလံယ်.

အိယ်နေတ်. အတေဒ်ဖျေဒ်ယဒ်မေသ်ဝဲဒတ်လံယ်.

ပျီဒ်စိုဒ်ပယ်ကဲသ်အဆဲဒ်

(စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဒိုတ်. လဲယ်ဟဒ်လိုသ်ကွဲ. အူယေယ်ပူယ်ခါတနီယ်မုသ်
ဒေါဒ်. (ဥတေန) စံယ်ပယ်ခံ. တနီယ်ညာအိယ်စိတ်ဖွေဒ်အခါကြးဒ်ဘတ်လီဆိုမိုတ်
ဝီယ်မးဝဲ. (ဝါသုလဒတ္တမင်းသမီး) ထးနုံလ်ပလ်ထူစေလုံ.ထးတ်ပူယ်ပွဲယ်ပွဲယ်ဝီယ်
မိယ်အိုတ်ဝဲ. (ကရေဏု)ကဆံမိုသ်ဒးဒ်ထံတ်ဝီယ်စိတ်ဝဲဒတ်လံယ်.

နေတ်မံယ်. ခေပွယ်ဖုညာတဲရှ်ဖျိ (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဘုံ. မးလူယ်ပျလ် ထွဲဝဲလုံအခွေ. သုံဒ်ဖုညာလူယ်ဝဲလုံအခွေ. ဟဲလူယ်ပျလ်ထွဲခီထီတ်ဝဲ.(ဥတေန)စံယ်ပယ်ခံ. ဖွီလံယ်ထူစေ. မယ်ဝဲဒေဒ်နေတ်. တလးကေလ် (ဥဇ္ဇေနီ) ကံသ်တသ်ပး.တုယ်လုံနံသ် စသ်တသ်ပးပူယ် (ဥတေန)စံယ်ပယ်ဟာကေယ်တုယ်ထီတ်ဝဲ.

(ကောသမ္ဗိ)ကံသ်သုံဒ်ဖုညာ. တကးသ်ကျိယ်ဆိုယ်ရိဖိုတ်. သွံနုလ်ဝဲလုံဝေသ်ပူယ်လံယ်. တုယ်လုံနံသ်ပူယ်ဘုံ (ဥတေန) စံယ်ပယ်နေတ်. ဝိဒ်သေဒ်သိုဝဲ (ဝါသုလဒတ္တ) မေသမီ. ချီမေ့ဒ်မုံဒ်စာထံတ်ဝဲလုံ. မိဒ်ဖယာဖဒ်ဒိုတ်လံယ်လဒ်လံယ်. အိယ်နေတ် (ဝါသုလဒတ္တမိဖုရား) ကဲသဒ်ဂေသ်ကျိယ်မေသ်ဝဲလံယ်.

(မာဂဏ္ဍိမိပူရား)ကဲသဒ်ဂေသ်ကျိယ်

(ဥတေန)စံယ်ပယ်ဒိုတ်နေတ်. သးဂယ်ထံတ်ဘဒ်. မိယ် (မာဂဏ္ဍိ)မေသ်ဝဲမိဒ်ဖယာ ဖဒ်ဒိုတ်အိုတ်တဂယ်ဒေဒ်. ကဲထံတ်ဝဲမိဒ်ဖယာဖဒ်ဒိုတ်ဂေသ်ကျိယ်နေတ်ဒေဒ်အိယ်လံယ်.

လုံ(ကုရတိုင်း)နေတ်မိယ်လုံ(မာဂဏ္ဍိပုဏ္ဏား) မိဒ်သာစူဒ်အိုတ်တဒုတ်အပသ်ဇံယ် (မာဂဏ္ဍိ) ပါဖိသတ်နေတ် (စူဠမာဂဏ္ဍိ) အဖိမုတ် (မာဂဏ္ဍိ)နေတ်. ဒိုတ်တသ်ဃီလဒ် ဂေယ်မဒ်. ကညံတကဒ်. နဒ်မုတ်တမျဒ်. ဃီလဒ်ဂေယ်ဝဲဒတ်. အပသ် (မာဂဏ္ဍိပုဏ္ဏား) ဖဒ်ဒိုတ်နေတ်. ကြးဒ်ဒးဒ်အဖိမုတ်တတိုဒေဒ်ဝဲယို. ပွယ်ဟဲယေစဒ်တဂယ်ဂယ်သေတ်. ညေဝဲယ်ကွေလ်ဝဲလံယ်.

တနီယ်မုသ်ဒေါဒ်. ကစသ်ယွယ်နေတ်ဒးဒ်မဟယ်ကရူနယ်သမယ်ပဒ်. ကွသ်လံယ် ဝဲဒတ်. လောကဒ်ပူယ်. ဒးဒ်အမာတပူယ်ဃံ (မာဂဏ္ဍိပုဏ္ဏား) ဖဒ်ဒိုတ်ကနေသ်အကျိဒ် တရာ. (အနာဂါမိဖိုလ်) ကတိယ်ထီတ်လံယ်ဝဲဒတ်.

ကပးဝိယ်. လုံ(ပုဏ္ဏား)ဖဒ်ဒိုတ်ပူယ်ဇောယ်. မေတ်အူလံသ်တပါထဲလံယ်ဟဲကညဒ်ဝဲ. (ပုဏ္ဏား) ဖဒ်ဒိုတ်နေတ်ထီတ်ဝဲ. ကစသ်ယွယ်. ဒိုတ်တသ်ဃီလဒ်သတ်ပဲယ်ကျိယ် ညိုယ်ယို.

ဖဲလောကဒ်ခူး. ဒေဒ်ဝဲပေါလ်ခွါမျီအိယ်တအိုတ်ဝဲ. ပေါလ်ခွါဝဲအိယ်. ယဒ်ဒ်ခါလဲဒ် ထဒ်တေဖုံဝဲဒးဒ်ယဖိမုတ်. ဆိုမိုတ်ဝိယ်.

ဇုံ.သံခါ. ယဖိမုတ်. ဒိုတ်တသ်ဃီလဒ်ဂေယ်ဝါ. အိုတ်ဝဲတဂယ်.

ဒးဒ်ကြးဒ်လဲဒ်ဖဲဒ်. ယဖိမုတ်. တတိုကံတ်ဝဲယို. တဘေဖုံဘတ်ဝဲဒေဒ်.

နယ်အိယ်.ဒးဒ်ယဖိမုတ်ဒု. ကြးဒ်ထဲဒ်လဲဒ်ဝဲကစံဒ်. ယကဘေဖုံနယ်ဒးဒ်.

ယဖိမုတ်. တုယ်လုံယဟဲ. အိုတ်ခေါဒ်ဖဲတသ်လံသ်အိယ်.

ကစသ်ယွယ်. တတဲဆးကဒါဝဲနံဝိယ်.

(မာဂဏ္ဍီ) ပိုယ်နာဖဒ်ဒိုတ်နေတ်. ကေယ်တုယ်လုံဟီတ်ဘုံ. တဲဝဲအမာ.

မုတ်ပွယ်ဇုံ. လုံကကြးဒ်ယဖိုတ်မုတ်. ပွယ်တဂယ်ယထိတ်ဘတ်လီ.

နဖိုမုတ်နေတ်. မးမယ်ဃီလဒ်. ဂေယ်ဝါထံတ်ဇံယ်မေခွေ. တဲဝဲ. ကူကယ်ဃီလဒ်
ဂေယ်ဝါဝီယ်ဘုံ. ဒးဒ်အမာဖိုမုတ်သးဂယ်. ဟဲဝဲလုံကစသ်ယွယ်အိုတ်လံယ်.

တသ်ပရးနေတ်. ဟူတဃုယ်ဝဲခဲလးလ်တဘုံဃံ. ဝေသ်ဖိုဖုညာ.

ကျီကျဲယ်ဃီတ်အာ. (ပုဏ္ဏား) ဖဒ်ဒိုတ်. အဲတ်ဒေါဒ်သပေါကျဒ်. ပွယ်နေတ်.
မယ်သဒ်ဒေဒ်လဲတ်. မိုတ်သီတ်ညာဘတ်သဒ်ဃို.

ဒးဒ်(ပုဏ္ဏား)မိဒ်သာစူဒ်. ဟဲလူယ်ကွသ်. ပျလ်ထွဲထံတ်ဝဲလံယ်.

(မာဂဏ္ဍီပုဏ္ဏား) ဖဒ်ဒိုတ်သေတ်ဟဲခါ. ကစသ်ယွယ်နေတ်လုံ (ပုဏ္ဏား) ထိတ်ခါ
အလံသ်. ယံသ်ဖှာလံယ်ပလ်ဝဲ. ခံတ်လံသ်(ပါဒစေတီ)ဝီယ်. သုံဒ်ပျံသဒ်လုံအဂယ်တလိုတ်
အိုတ်ဝဲဒတ်လံယ်.

(တိုသ်နံတ်. ကစသ်ယွယ်ခံတ်လံသ်(ပါဒစေတီ)နေတ်. ထေဒ်ထတ်ယံသ်ဃလ်ဝဲ
လံယ်. ဖှာဝဲဒတ်. လုံတသ်လံသ်အဂယ်တဖှာ. မေသ်ဝဲပွယ်နေတ်ဂံသ်. ထေဒ်ထတ်
ယံသ်လံယ်ဃလ်နေဝဲ. ပွယ်နေတ်လံယ်ထိတ်ဘတ်ဝဲ. ဒေဒ်ဝဲပွယ်နေတ်. တထိတ်ဘတ်
သောဒ်. မတဂယ်မဒ်ကြံကြတ်မယ်ဝဲတနေသ်. ခံတ်လံသ် (ပါဒစေတီ) နသ်ကေ.
မေသ်အယ်တရဲယ်တမီယ်တမျိုမဒ်. တိုမယ်ဟဒ်ဂံယ်တနေသ်ဝဲလံယ်. အီယ်နေတ်.
မေသ်ဘတ်တိုသ်နံတ်ဝဲလံယ်.)

(ပုဏ္ဏား) ဖဒ်ဒိုတ်မိဒ်သာစူဒ်ဟဲတုယ်. တထိတ်လးယ်ကစသ်ယွယ်ဃိုအမာပိုယ်
နေမုတ်ခဲ.

လုံနတဲပေါလ်ခွါနေတ်. အိုတ်ဆူလဲတ်စဒ်ဝဲဒတ်လံယ်.

ယတဲပလ်ဇံယ်. အိုတ်ခေါဒ်ဖဲအီယ်တဖိုသ်ဖို. ခါအီယ်မေသ်. လဲယ်ဒေါဒ်ဆူလဲတ်.
လူယ်ဃုကွသ်ထိတ်ဝဲ(ပါဒစေတီ) ခံတ်လံသ်ဘုံ.

အီယ်မံယ်. ပေါလ်ခွါဝဲနေတ်ခံတ်လံသ်. ဒုံဒ်နဲတ်ပျဒ်တဲဝဲ.

ပိုယ်နေမုတ်နေတ် (ဗေဒင်) သးပူယ်သေဘွဲဒ်ပလ်ဝီယ်ဃို. ရိဒ်ထံတ်ဝဲ.

(လက္ခဏာမန္တာန်ဗေဒင်ကျမ်း) စံတ်ထီလေတ်လယ်ကွသ်ဝဲဝီယ်.

(ပုဏ္ဏား) ဖဒ်ဒိုတ်ဇုံ. ခံတ်လံသ်ဝဲအီယ်. ကီလေယ်တအိုတ်. ဖွံကရုတ်ဒတ်လးလ်
ပလ်လီမံယ်.

(ပုဏ္ဏား)ဖဒ်ဒိုတ်ဇုံ.

ပွယ်လုံ. လောပဒ်အိုတ်ခံတ်လံသ်နေတ်. ဒေဒ်ဝဲပွယ်ဆိတ်နံယ်ထေဒ်လံယ်ဒီသောဒ်.
အခးတ်သဒ်လံယ်ညးတ်ဝဲလံယ်.

ပွယ်လုံ. တောသဒ္ဓိတိ. ခံတ်လံယ်နေတ်. အခံတ်နးတ်ဒိလံသ်လံယ်ညးတ်ဒိတိ
ဝဲလံယ်.

ပွယ်လုံ. မောဟဒ္ဓိတိခံတ်လံသ်နေတ်. ဒေဒိဝဲပွယ်တို့သ်တရိသ်လဲယ်ဃလ်ဝဲသောဒ်
လံယ်.

လောပဒ်. တောသဒ်. မောဟဒ်လးလ်ဝဲခံတ်လံသ်နေတ်. ဒေဒိဝဲထီတ်ဘတ်ခံတ်
လံသ်ခါအိယ်မေသ်လံယ်တဲဝဲဘုံ.

မုတ်ပွသ်ဇုံ. နယ်နေတ်. ဒေဒိဝဲထီခွဲဒ်ပူယ်. နထီတ်ဘတ်တမတ်သောဒ်မေသ်
ဂေယ်. လုံဟိတ်ကိုပူယ်ခးတ်သဒ်ထီတ်ဘတ်တသ်ဟုတ်သောဒ်မေသ်ဂေယ်. ပဒ်ကဲလံယ်
ဆံနတ်ထံတ်ဝဲ.

နယ်နေတ် (လက္ခဏာကျမ်း) သေပလ်ဝဲတစဲဒ်တမ္ပဲဒ်ဖိုမေသ်လံယ်. မုတ်ပွသ်ဇုံအိုတ်
ကစုဒုဇံယ်.

(ပုဏ္ဏား) ဖဒ်ဒိတ်ဖဲနမိုတ်တဲသဒ်နေတ်တဲဇံယ်. ခံတ်လံသ်ဝဲအိယ်. ကီလေယ်သယ်ပုံ
ကရှုတ်လးလ်ဒတ်လီမေသ်လံယ်. ဘူတ်ဒုဒုတဲဆးထံတ်ကဒါဝဲလံယ်.နေတ်ဘုံ (ပုဏ္ဏား)
ဖဒ်ဒိတ်ဟဒ်ဃုကွသ်ဝဲ. လေအိယ်လေဘဒ်. ထီတ်ဝဲကစသ်ယွယ်ဘုံ.

မုတ်ပွသ်ဇုံ. ယတဲနယ်ပေါလ်ခွါနေတ်. မေသ်ဝဲပွယ်အိယ်လံယ်. တဲဝီယ်. လဲယ်ဝဲလုံ
ကစသ်ယွယ်အိုတ်.

သံခါဇုံ. ကကွသ်ပျုဒ်စူဒ်ကတံယ်နယ်ဂံသ်. ယဟေတ်လံယ်အဒ်နယ်ဒးဒ်ယဖိုမုတ်
လံယ်.

ကစသ်ယွယ်နေတ်. ပိုယ်နာဇုံ. ယလိုတ်ဘတ်. တလိုတ်ဘတ်. တတဲဝဲဒတ်နံမိယ်
မံယ်.

ပိုယ်နာဇုံ. ယကတဲပျုဒ်နယ်တသ်ဂေသ်တမိယ်.

သံခါ. တဲမံယ်.

ပိုယ်နာဖဒ်ဒိတ်ဇုံ. ယယ်အိယ်စဒ်ထံတ်လုံ (သိဒ္ဓတ္ထမင်းသား)ပတံသ်စဒ်တောထွဲဒ်
ထံတ်ခါ. တုယ်လုံ (အပေါလ) ခူးတ်ခံတ်ထေဒ်ထံတ်လူယ်ပျလ်ထွဲ. နံဒ်ရှဲဒ်ယယ်မေသ်ဝဲ
(မာရ်နတ်) တသ်ကိုသ်တသ်ဂံယ်. ကမယ်လံယ်မသ်နေဝဲအဂံသ်. ပလံသ်ဟဲလံယ်လေလ်
ကလဲဒ်ယယ်. (မာရ်နတ်) ဖိုမုတ်မဒ်. ယတလိုတ်ဘတ်ဝဲ.

ခါအိယ်. ဒးဒ်အေတ်ဒးဒ်ဆိတ်. လံယ်သဒ်ဘတ်အးသီမေသ်ဝဲနဖိုမုတ် (မာဂဏ္ဍီ)
နေတ်ယကလိုတ်ဘတ်သဒ်ဝဲဒေဒ်လဲတ်. တဲပျုဒ်ဘတ်သဒ်ဃိုလုံဖဲလလ်ကယ်ထယ်.
ဟောစွာနေဝဲဒတ်လံယ်.

ဒိသွာန တဏှံ အရတိရာဂဉ္စ
 နာဟောတိ ဆန္ဒော အဝိ မေထုနသ္မိ
 ကိမေဝိဒံ မုတ္တကရီသ ပုဏ္ဏံ
 ပါဒါဝိနံ သမ္ပုသိတုံ နဏ္ဍစ္ဆေ

အခံလုံပကညံ... (တဏှာ. အရတိ. ရာဂါ) မေသံဝဲ (မာရ်နတ်) ဖိုမုတ်သးဂယ်ထိတ်
 ဘတ်နသ်ကေ. လုံယသဒ်ဒွဲ (မေထုန) တဟဲဖှာထံတ်နံဝဲဒ်ဒးဒ်
 အေတ်ဒးဒ်ဆိတ်ပွဲယ်တလ်ထးတ်မေသံဝဲနဖိုမုတ် (မာဂဏ္ဍီ) ယယ်
 ကစသ်ယွယ်. ကလဲယလောဒ်ကံလိုတ်ဘတ်ဝဲဒေဒ်လဲတ်. နဖိုမုတ်
 (မာဂဏ္ဍီ) နေတ်ဒးဒ်ခံတ်နးထောဒ်ဖိုသေတ်မဒ်တမိုတ်ဒွဲဒ်ဘတ်သဒ်ဝဲ
 လးယလံယ်.

မေသံဝဲတေယ်သနယ်တောယ်. ကတးသ်ဘွဲ. (မာဂဏ္ဍီပုဏ္ဏား) ဖဒ်ဒိုတ်ဒးဒ်အမာဒိ
 ဂယ်နေတ်. အနယ်ကယ်မိဒ်ဖိုယ်တိယ်ဝဲဒတ်လံယ်.

မေလုံအဖိုမုတ် (မာဂဏ္ဍီ)နေတ်.

သံခါတပါအိယ်. မေတဘတ်သဒ်ယယ်နေတ်. တဲလုံတဘတ်သဒ်ဝိယ်လံတ်မံယ်.
 ခါအိယ်ဒု.ဒးဒ်အေတ်ဒးဒ်ဆိတ်ပွဲယ်တလ်ထးတ်မေသံမံယ်. လံယ်သဒ်ဘတ်အးဒိုတ်မေသံ
 မံယ်. ဒးဒ်ခံတ်နးစောဒ်မဒ်တတိုဒွဲဒ်ဘတ်သဒ်တဲဝဲ. နယ်နေတ်အိုတ်ပလ်စးယ်.

ယမေနေသ်. ယဝယ်လုံတသ်အိုတ်လးယပွဲယ်တဂယ်.

သံခါကောတမဒ်နေတ်. ယကးဘတ်ကြးဒ်မယ်ဒေဒ်လဲတ်. သိတ်ညာဘတ်ဝဲလံယ်.
 လုံကစသ်ယွယ်ဖံဒိုတ်. မိုတ်နေယလ်ပလ်ဒုတ်ဒါဝဲလံယ်.

(ပုဏ္ဏား) ဖဒ်ဒိုတ်ဒိဂယ်ဒ်မာဝယ်နေတ်. အဖိုမုတ်ဟေသ်အဒ်ဝဲဒးဒ်အပါဖိုသတ်
 (စုဠမာဂဏ္ဍီပုဏ္ဏား) ခံယဖိုမုတ် (မာဂဏ္ဍီ)အိယ်.

ဒးဒ်ပွယ်အမျိုယိုဒ်ညဒ်. တထဲဒ်တတ်လောလ်သဒ်. တကြးဒ်ဝဲဒတ်.

ကဘတ်ဆဲဒ်သဒ်လုံ. စံယ်ပယ်တဂယ်ဂယ်လံယ်ဆိုမိုတ်ဝိယ်.

လဲယ်ဝဲလုံ (ကောသဗ္ဗိ) ကံသ်ဟေတ်ဆဲဒ်သဒ်ဝဲ(ဥတေန) စံယ်ပယ်ဒိုတ်နေတ်
 လံယ်. စံယ်ပယ်နေတ်သေပဲဒ် (မာဂဏ္ဍီ) ဝိယ်. ဝိဒ်သေဒ်သိုလံဝဲဒးဒ်ခေပွယ်ပွဲသ်မုတ်
 ယဲသ်ကယယ်. မျဲဒ်စာဝဲလုံမိဒ်ဖယာဖဒ်ဒိုတ်လံယ်. အိယ်နေတ် (မာဂဏ္ဍီမိဖုရား) ကဲသဒ်
 ဂေသ်ကျိုယ်မေသံလံယ်.

ယသေဒ်ယဲသ်ကယယ်ဒးဒ်နဒ်ခါဒ်ခွးတ်ထွတ်.

(ကောသဗ္ဗိ) ကံသ်ပူယ်နေတ် (ယောသက) သဲထီ (ကုက္ကုဋ) သဲထီ (ပါဝါရိက)
 သဲထီ. မေသံဝဲသဲထီဖဒ်ဒိုတ်. အိုတ်သးဂယ်လံယ် သဲထီသးဂယ်နေတ်. အိုတ်လုံဟိမဒ်

ဝိယံတယ်ဟဲဝဲ. ယသေဒ်ယဲသ်ကယယ်. ကျိယံညျယ်မျှဒ်နီဝဲဃို. တသ်စူယံခါလွီသ်လာ. ဆးကတံသ်ကယ်လဒ်ပဒ်လို. အိုတ်ဝဲဝဲသုသေတ်တသ်လံယ်. တမံသ်ပေဒ်ဃလံဝဲ. မယ်ဘူတ်ပျဒ်စုဒ်ဝဲဒးဒ်မေယ်ခိုတ်. တသ်စူယံလာလးလ်ဘွံ.

ယသေဒ်ဖုညှာ. မးဟာကေယ်ကဒါ. ယေပလံဝဲကတိဒ်ဝီယံဘွံပွဲကေယ်ဝဲလုံ. ဟီမဒ် ဝိယံတယ်လံယ်. စဒ်ထံတ်ဝဲလုံအခါနေတ်. အိုတ်လုံ. ဟီမဒ်ဝိယံတယ်ယောဒ်လာဝီယံ. တသ်စူယံခါလွီသ်လာဟဲအိုတ်ဝဲလုံ. သဲထီသေတ်အိုတ်နေတ်လံယ်.

အိုတ်ဝဲဒတ်ဒေဒ်နေတ်. ခါဒတ်တဘွံဒေါဒ်. အိုတ်လုံဟီမဒ်ဝိယံတယ်ဟဲဝဲဒတ်. တုယံပွသ်တဘေတ်. ခုးတ်ဖဒ်ဒိုတ်တထုတ်ခံတ်ထေဒ်. ဆိတ်နံယ်အိုတ်ဘွေဒ်ဝဲဒတ်လံယ်.

ယသေဒ်ခိုတ်ကူးသ်မေယ်ဝဲ. ယသေဒ်ဖဒ်ဒိုတ်တစ်ပါ. ဆိုမိုတ်ဝဲဒတ်မေယ်ဝဲ. ခေါဒ် ခုးတ်ထုတ်. နဒ်မေအီယံ. တကိုဆေဒ်စသ်နဒ်မေတမေယ်ဝဲ. ကဘတ်မေယ်လုံ. တကိုဒိုတ်နဒ်မေတဂယ်လံယ်. နဒ်မေဝဲအီယံ. မေဟေတ်ပွယ်. ထီအံသေတ်ဒု. ကဂေယ်ဝဲမံယ်. ဆိုမိုတ်ဝဲဒတ်.

ခေါဒ်ခုးတ်ထုတ်နဒ်မေသီတ်ညှာဘတ်ဃို. ဟေတ်ဝဲထီအံလံယ်. ယသေဒ်ဖုညှာ. မေဆိုမိုတ်ထံတ်ထီလုသ်. ဟေတ်ထီလုသ်.

မေဆိုမိုတ်ထံတ်. အံတ်အံ. ဟေတ်မယ်ဘူတ်ဝဲ. အံတ်အံ.

ယသေဒ် ိုတ်. ဆိုမိုတ်ထံတ်ဒေါဒ်.

နဒ်မေဝဲအီယံ. လုံဝဲသေတ်ဆိုမိုတ်ထံတ်ဘတ်တကွဒ်. ဟေတ်မယ်ဘူတ်ဝဲကောဒ် မီယံဒဲဒ်. မေထီတ်ဘတ်. နဒ်မေနံသ်စသ်ဒုကဂေယ်ဝဲမံယ်. နဒ်မေနဲတ်ဖှာထံတ်သဒ်. လာသဒ်စဒ်ဝဲ.

တကတ်နဒ်မေငုံ. နယ်နေတ်ကျိကျဲယံဝဲစီစေယ်ချာသယ်တကွဒ်. လုံမဒုဘူတ်စို ကမံယ်ဃို. နေသ်ဘတ်ဝဲလဲတ်.

ကစသ်ယသေဒ်သေတ်ငုံ. စဒ်လသ်တဂေယ်မံယ်. ကြံတာဃလံဝဲနသ်ကေတကတ် နဒ်မေငုံ. တဲပျဒ်ကွသ်မံယ်. အဘွံအာအထဒ်ထဒ်. ယေကညှာစဒ်ဝဲဒတ်ဃို.

နဒ်မေနေတ်. နံသ်စသ်မယ်ပလ်. ဘူတ်မေသ်ရှယ်ဃို. ကဘတ်တဲပျဒ်မဲလ်ရှဒ် ဝဲလံယ်.

ယသေဒ်သေတ်. ယေကညှာဝဲအာဘွံ.

ကစသ်ယသေဒ်သေတ်. မေဒေဒ်နေသ်ကနတ်ကွသ်ဒေါဒ်မံယ်. နံသ်စသ်အတေဒ် ဇဒ်ကျဲကေယ်တဲပျဒ်ဝဲဒတ်လံယ်.

အတော်ပျော်ယဉ် နတ်ခေါ်ခွဲးတံထွတ် . ဘွတ်ခိုလုံညာ.

မေသံဝဲ. ခေါ်ခွဲးတံထွတ်နတ်မေနေတ်. လုံညာဃတ်. ကဲဘတ်ကညံခါ. မေသံဝဲ
ပွယ်ဖွတ်နတ်တဂယ်. ဟန်ယုတသ်မယ်. တူသ်ငါလံယ်သဒ်. လုံအနယ်ထပေယ်သဲထီ
ဟိတ်. နေသံဝဲတသ်မယ်တမီယ်.

လုံဒတ်ဘတ်ခါ. တိုဒ်ဒ်အူပိုင်တနီယ်မုသ်နေတ်. အနယ်တပေယ်. သဲထီဖဒ်ဒိုတ်
အိုတ်လုံဖျသ်ဟာကေယ်. ကယဲသ်ပွယ်အိုတ်ဟိတ်ခဲလးလ်ဖုညာ.

တူသ်ငါသဒ်. ပွယ်မယ်တသ်ဖိုတဂယ်. တနီယ်ညာအီယ်. အူပိုင်နီယ်. သုတ်ကွဲးဘတ်ဝဲ.
တဂယ်ဂယ်စေသ်ဇေယ်.

ကစသ်သဲထီဖဒ်ဒိုတ်. တတ်ကွဲးဘတ်ဝဲမံယ်.

မေဒေဒ်နေတ်အဲအံတ်မုသ်ဟာဂံသ်. ဖံပလ်နေမေယ်ဇံယ်. တဲယို.

အဲတဂယ်ဂံသ်ဖံပလ်နေဝဲမေယ်လံယ်.

မယ်တသ်ဖိုနေတ်. သေတနီယ်ကွဲးယံမယ်ဝဲတသ်မယ်ခဲလးလ်ဝီယ်. မုသ်ဟာလံယ်
ဟာကေယ်ဝဲလုံဟိတ်.

ဟိတ်ကစသ်ဖုညာ. အဲအံတ်ဂံသ်ပျော်လံယ်နေမေယ်.

ပွယ်မယ်တသ်ဖိုနေတ်. တအံတ်ဒေဒ်ဆိုမုသ်ဝဲဒတ်.

ဇိုတ်ဇံယ်. မေမေသ်ကောဒ်နီယ်ဒဲဒ်. ဖဲဟိတ်ပွယ်အီယ်. ဟေတ်လံယ်မေယ်ဟေတ်
လံယ်တသူ. နသ်ဟူဘတ်သံတ်သဲကလလ်ဘးတ်ဘဲဝဲ. တနီယ်ဘွတ်ပြဒ်မဒ်ဝဲလံယ်.
ယဂံသ်လံယ်ပျော်နေဝဲမေယ်.

ဂေသ်ကျီယ်အိုတ်ဒေဒ်လဲတ်. ဆိုမိုတ်ဝဲဒတ်.

ပွယ်အိုတ်ဖုညာ. အံတ်ဝီယ်လီဇေယ်. မေတမေသ်တအံတ်ဝဲဒေယယ်စဒ်ဝဲဒတ်.

ပေါလ်ခွါဇုံ. ဖဲဟိတ်ပွယ်အီယ်. အူပိုင်နီယ်ခါ. တအံတ်မေယ်နံဂယ်.

ဟိတ်ပွယ်အိုတ်ခဲလးလ်ကောဒ်ဂယ်. ခေါ်ပလ်ဝဲအူပိုင်လံယ်.

ဖိုသတ်အံတ်နုသ်မဒ်. တဒံဒ်အံတ်ဝဲနုသ်. သေတပွဲယ်နေကောလ်ပွယ်ဝီယ်.

နုသ်ထီအစာ. လုံအကောလ်ပွယ်. ကွေဒ်လံယ်နေဝဲ (စတုမဓူ) ဒံဒ်ခေါ်ဝဲအူပိုင်
တသ်နးမုမေတ်အူဒွဲတ်ထံတ်ဝီယ်. နံသ်ဒိုတ်နံသ်ဆေဒ်ခဲလးလ်. အိုတ်လုံတဂယ်လံသ်
မီပွယ် (၃၂ ကောဋ္ဌာသကမ္မဋ္ဌာန်း) ဂုယ်လံယ်ပွါမျာသရဇ္ဈာယ်ဝဲလံယ်. တနီယ်ညာ.
ဘတ်အူပိုင်နီယ်. ကတဲပျဒ်နယ်. သာပေယ်နံတ်ဝဲဒတ်လံယ်. ကူမေသ်ယို. နဂံသ်လံယ်ဖံ
ပလ်နေမေယ်. အံတ်ဇံယ်နယ်တဂယ်နေတ်. အခါအီယ်. ခေါ်အူပိုင်အကျီမေနေသ်
ဒေဒ်. ယဲနသ်ဇေယ်. ကခေါ်ဘတ်သဒ်. အူပိုင်မေသ်လံယ်.

တသ်ဂေသ်ဝဲအိယ်. သဲထီဖဒ်ဒိုတ်လံယ်. ကသိတ်ညာဝဲ. မေဒေဒ်နေတ်ကလဲယ်
စဒ်ကွသ်သဲထီဖဒ်ဒိုတ်တဲဝိယ်. လဲယ်စဒ်ကွသ်ဝဲ. သဲထီဖဒ်ဒိုတ်ခဲ.

ခါအိယ်နသ်ကေ. မေတအံတ်ဒေဒ်တသ်အံတ်. သေတပွဲယ်ကောလ်ပူယ်ဝိယ်.
မေခေါဒ်အူပိုဒ်နေတ်. ထဲဒ်ဝဲဒ်ဖဒ်ဖဲ. အူပိုဒ်စိုကမံယ်နေသ်ဘတ်ဝဲဒေဒ်. တဲပျဒ်ဝဲ.
မယ်တသ်ဖိုနေတ်. လုံတဲတးမယ်ဝဲဒတ်. သေတနီယ်ကူးယ်မယ်တသ်မယ်. သတ်ဝိယ်
ဒိုတ်ယို. ကလီယ်ဂိုသ်ယို. ဒေဒ်ပွယ်ထုံဒ်တီသ်ဒးဒ်ပွယ်ဖိုသောဒ်. ဟုံဒ်ဖးဆာဖဒ်ဒိုတ်.
ထိုတ်လေတ်လွတ်သဒ်. လဲယ်တဲပျဒ်သဲထီ. သဲထီဟဲစောလ်ဝဲ(စတုမရူ)ဝိယ်.

ဖိုအဲတ်. နဘတ်မဒုလဲတ်.

ကစသ်သဲထီငုံ. ယယ်အိယ်. ကလီယ်တသ်ဆာကဲထံတ်ဝဲလံယ်.

မေဒေဒ်နေတ်. ဂဲယ်ထးတ်ထံတ်အံတ်ကေယ် (စတုမရူ) အိယ်လံယ်.

ကစသ်သဲထီသေတ်မံယ်. အံတ်ဝဲဒတ်စေသ်ယေ.

ဖိုအဲတ်. ဝဲဒတ်တသ်ဆာတကဲထံတ်. နဲဒတ်တသ်ဆာကဲထံတ်အံတ်ဒတ်နယ်နေတ်
လံယ်. ကစသ်သဲထီ. ယဝဲအိယ်. ခေါဒ်အူပိုဒ်နသ်ကေ. သေတနီယ်ကူးယ်တခေါဒ်ဘတ်ဝဲ
ခေါဒ်ဘတ်ဝဲ. တကုံဒ်ဖဒ်ဖဲယို. တမိုတ်ဒုံဒ်ကဲထံတ်ခဲလံဝဲသဒ်လံယ်.

ဖိုအဲတ်ငုံ. မယ်ဒေဒ်နေတ်တဂေယ်. ယေကညာတဲနသ်ကေ. တအံတ်အံဝဲယို.
မုသ်တခွဲဒ်ဝါသီဝဲဒတ်. ဖဲခူးတ်ထူတ်အိယ်. ခေါဒ်ခူးတ်ထူတ်နဒ်မေကဲထံတ်ဘတ်ဝဲလံယ်.

ပျီဒ်နီဒ်ပယ်ကဲသဒ်အဆဲဒ်

ခေါဒ်ခူးတ်ထူတ်. နဒ်မေနေတ်. နသ်စသ်ဂေသ်ကျိယ်. တဲပျဒ်ဝိယ်ဘွံ. ကစသ်ဒိုတ်
သေတ်ငုံ. အနယ်ထပေယ်. သဲထီနေတ်. ဘုရား တရား သံဃာ. မေသ်ဝဲယတနယ်
သးပါ. ကျီယ်ညိုယ်မျဒ်နီဝဲဒိုတ်ဂေယ်မဒ်.

မေသ်ဝဲဒိုတ်နေလ်ဘတ်သဲထီ. ဟီခေါဒ်အူပိုဒ်. တကုံဒ်ဖဒ်ဖဲစိုကမံယ်ယို. မေသ်ဒတ်.
စီစေယ်ချာသယ်တကွဒ်နေသ်ဘတ်ဝဲလံယ်. တဲဝဲဘွံ.

လုံတသ်တဲကွာ. (ဘုရား) မေသ်ဝဲကလုသ်ဟူဘတ်ဝဲယို. ယသေဒ်ယဲသ်ကယယ်
ဂဲယ်ဆးထးတ်. လုံနဒ်မေအိုတ်ဘိုတ်စုပညိုတ်ဝဲ.

(ဘုရား) မေသ်တဲဝဲလံယ်စဒ်ဝဲဒတ်.

(ဘုရား) မေသ်ဝဲလံယ်. နဒ်မေဖျေယ်ကဒါဝဲသးဘွံစဒ်ဒုတ်လံယ်ဝိယ်. ဖဲသးလော
ကဒ်ခူး (ဘုရား) မေသ်ကျေတ်ညတ်တဲကလုသ်သံတ်. ကဟူထံတ်ကနတ်ဘတ်ဝဲနေတ်.
ကံဒိုတ်မဒ်. အူဒ်တာကျူယေဒ်ဝဲလံယ်. ဝိယ်ဘွံတဲဝဲ. ခေါဒ်ခူးတ်ထူတ်နဒ်မေနေတ်.

ကစသ်နဒ်မေငုံ. ကဗယ်တကလံယ်. အတံသ်ပူယ်. ဆးကတံသ်ကယ်လဒ်ခါ.
တဟူဘတ်နံဘွံ. ကလုသ်ပတံသ်လုံနဒ်မေအိုတ် (ဘုရား) မေသ်တသ်တဲ. ဝဲသေတ်

ဟူဘတ်ဝဲလံယ်. သူတ်သဒ္ဓိဖွဲဘဲတဲဖှာဝဲလံယ်. ပွဲသ်ယသေဒ်ဖုညာ. တဲဝဲတရတ်ယေဒ်
သေဒ်ဖဒ်ဒိုတ်နေတ်.

ကစသ်ဇံ. ပလဲယ်လုံကစသ်ယွယ်အိုတ်လံယ်မံယ်. တဲယေထံတ်ဝဲလံယ်.
ကစသ်သေတ်ဇံ. သဲထီသးဂယ်နေတ်.လုံဝဲသေတ်ဖဲဒိုတ်ဘျုတ်ဖိုတ်အိုတ်ဒိုတ်မဒ်. ခဲဂံယ်
လုံသဲထီသေတ်ဟိတ်ကြံသ်မေယ်ဒိုတ်ဝီယ်. တဲကူးသုဝဲသေတ်ဝီယ်မဒ်. ပလဲယ်ဝဲဒတ်.
ယေဝီသဒ်စူယ်ဝီယ်ဟဲဝဲလုံသဲထီအိုတ်လံယ်.

သဲထီဖုညာ. ရဲသ်ကွဲယ်ပလဲဝဲ(ယာဂု) မေယ်ခွဲဒါလံယ်ဃလဲလံသ်ကွဲ. တနီယ်အီယ်.
ယသေဒ်ယဲသ်ကယယ်. ကဟဲကညဒ်မုသ်နီယ်. သိတ်ညာပလဲဝဲ. ဟဲကညဒ်ယသေဒ်
တကွဒ်. တဂးသ်ခေါဒ်ကျိယ်ဆိုယ်. ကဒ်မယ်ဘူတ်ဝဲမေယ်ဒိုတ်လံယ်. ကပးဝီယ်ဘွဲ.
ယသေဒ်ဖုညာ.

သဲထီဖဒ်ဒိုတ်. ဝဲသေတ်ကလဲယ်လံယ်တဲဝဲဒတ်.

ကစသ်သေတ်ဇံ. တသ်စူယ်လွီသ်လာ. ဖဲတသ်လံသ်. ကစသ်သေတ်ကအိုတ်ဟေတ်
ပလဲကတီဒ်တမေသ်ဝဲလံယ်. ခါအီယ်ကလဲယ်ကညဒ်ဒတ်ဖဲလဲတ်ကစသ်သေတ်.

သဲထီဒိုတ်သေတ်ဇံ. လူတ်ယွယ်လောကဒ်ပူယ်အီယ်. ကစသ်ယွယ်ဖဲဖဒ်ထံတ်လီ.
ဝဲသေတ်နသ်ဟူသိတ်ညာဘတ်. ခါအီယ်လုံကစသ်ယွယ်အိုတ်. ဝဲသေတ်ကလဲယ်ဝဲဒတ်
လံယ်.

ကစသ်ဒိုတ်သေတ်ဇံ. ဒေဒ်လဲတ်မံယ်. လုံကစသ်ယွယ်အိုတ်နေတ်.ကစသ်သေတ်
လံယ်. လဲယ်ကြးဒ်ဝဲ.

ကစသ်ပွဲသ်သေတ်မံယ်. လဲယ်တကြးဒ်ဒတ်ဝဲယယ်.

တကတ်သဲထီသေတ်ဇံ. မေသ်မတဂယ်လဲယ်. ကဲဝဲကောဒ်ဂယ်. ကြံကတ်တာမျေဒ်
ပလဲတအိုတ်ဝဲလံယ်.

ကစသ်သေတ်. မေဒေဒ်နေတ်. အိုတ်ခေါဒ်တစိုသ်. ကစသ်ပွဲသ်သေတ်. ကရဲသ်
ကွဲယ်တသ်ဝီယ်. ကလဲယ်ဝဲဒတ်စေသ်လံယ်.

တကတ်သေတ်ဇံ. သုကလဲယ်တသ်ရဲသ်ကွဲယ်.ဖေဒ်မယ်နေတ်.ကယေလ်နံသ်ထံတ်.
ဝဲသေတ်ကလဲယ်ဆို. သုဝဲဟဲလူယ်ပျလ်ထွဲကေယ်လုံခီ. တဲဝီယ်.

ယသေဒ်ယဲသ်ကယယ်. ဟဲဝဲလုံကစသ်ယွယ်အိုတ်လံယ်.

တုယ်ဘွဲ. ဘာလံယ်ကစသ်ယွယ်. ဟောပျဒ်တရာကနတ်ဘတ်ဝဲ. တရာကတးသ်
နေတ်. ဒးဒ်ပတီသယ်ဝီယ်တယ်တဘွဲယံ. တုယ်ဝဲလုံ. အရဟတ္တဒ်ဖိုယ်လံယ်. ယေထံတ်ဝဲ.
နဲသ်သံစိုယ်ဃတ်. ကစသ်ယွယ်ကောဒ်ဝဲ. (ဟေဘိက္ခု) ကဲထံတ်ဝဲ (ဟေဘိက္ခု) နဲသ်
သံခဲလးသ်လံယ်.

သဲထီဖဒ်ဒိုတ်သးဂယ်.ဒးဒ်လေတ်ဒိုတ်ယဲသ်ကယယ်. တံတ်ထံတ်ဝဲ. ဘူတ်ဘာပျီဒ်စီ. ဟဲဝဲတုယ်သယ်ဂူထွီဒ်ဘုံ. ဘာလံယ်ပူယ်ဇောယ်ကစသ်ယွယ်ဝီယ်. ကနတ်ဘတ်ဝဲတရာ. သောတယ်ပဒ်တီဒ်ဖိုယ်တီယ်ဝဲဒတ်လံယ်.

တဆီယဲသ်သံထီဆဒ်. ဘူတ်ဘာဝီယ်ဘုံမဒ်.

ကညဒ်လုံ (ကောသဗ္ဗိ) ပတီရုံဒ်ဝဲကစသ်ယွယ်. အုတ်ခတ်လံယ်သဒ်.

တကတ်သဲထီဒိုတ်သေတ်ဇုံ. တသ်လုံကစသ်ယွယ်နေတ်. တသ်လံသ်ဇွတ်လံသ် အိုတ်ဝဲဒတ်မုံလ်တဲဝဲဘုံ.

ကုသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်သေတ်. သီတ်ညာဘတ်လီ.

ကစသ်ပွဲသ်သေတ်. ကေယ်ဝဲ(ကောသဗ္ဗိ) ကံသ်တုယ်ဘုံ.

(ဃောသက) သဲထီနေတ် (ဃောသိတာရုံ)ဖျသ်.

(ကုက္ကုဋ) သဲထီနေတ် (ကုက္ကုဋာရုံ)ဖျသ်.

(ပါဝါရိက) သဲထီနေတ် (ပါဝါရိကာရုံ) ဖျသ်အဆံဆံတေထံတ်ပလ်ဝီယ်. ရှးတသ် ပရးလုံ.ကစသ်ယွယ်အိုတ်လံယ်.

ကစသ်ယွယ်နေတ်. သဲထီဒိုတ်သေတ်. ဟေတ်ရှးတသ်ပရး.ပတီရုံဒ်တသ်တဲ. ဟူဘတ်ဝဲဘုံ. ကညဒ်ဝဲလုံ (ကောသဗ္ဗိ) ကံသ်နေတ်လံယ်.

သဲထီဒိုတ်တကွဒ်. အိုတ်ခေါဒ်ကျိယ်ဆိုယ်ပလ်ဝီယ်.ဖျသ်အဆံဆံမယ်ဘူတ်လံယ် ဝဲဒတ်. အလဲဒ်ကျဒ်မယ်ဘူတ်ပျုဒ်စူဒ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. တနီယ်တဖျသ်အိုတ်ဝဲဒတ်. ဖဲတသ်တနီယ်. ဖဲသဲထီဟိတ် ကညဒ်ကပးနေဝဲဒတ်လံယ်.

(မာဂဏ္ဍိရန်ညှိုး) ဒးဒ် (သာမာဝတီ) ဝိုဒ်ကျေ

ကစသ်ယွယ်နေတ်. လုံ (ကောသဗ္ဗိ) ကံသ်ဖျသ်သးဖျသ်ပူယ်. အလဲဒ်ကျဒ်ကညဒ် အိုတ်ဝဲခါ. သဲထီဖဒ်ဒိုတ်. အလိုဒ်အကျေမေသ်ဝဲ(သုမန)ဖဲကစသ်နေတ်တဲဝဲသဲထီ.

ကစသ်သဲထီသေတ်ဇုံ. ယယ်အီယ်ကစသ်သဲထီသေတ်ဖဲဒိုတ်ဘုံဒ်ဖိုတ်အိုတ်ဒိုတ် တဂယ်မေသ်လံယ်.

ယကမယ်ဘူတ်ဘတ်သဒ်. ကစသ်ယွယ်. မေယ်ဒိုတ်တဘုံကံသ်.ပလံသ်ဟေတ်ခွေဒ် ပျုဒ်ယယ်မံယ်ဃေဝဲ.

နဝဲ (သုမန) ဇုံ. ခဲဂံယ်တနီယ်နေတ်. မယ်ဘူတ်ကေယ်ဇံယ်. နေသ်ခွေဒ်ဘုံ. (သုမန) ဖဲကစသ်နေတ်. ပတီရုံဒ်ဃလ်ကစသ်ယွယ်ဝီယ်. ရဲသ်ကွဲယ်ပျေတ်ပလ်ဝဲဒတ် လံယ်.

ဖဲနေတ်ခါ (ကောသမ္ဘိ) ကံသ် (ဥတေန) စံယ်ပယ်ဒိုတ်နေတ်. (သမာဝတီ) မိဒ်ဖယာဖဒ်ဒိုတ်ကံသ်. ကောဒ်နီယံဒဲဒ်. ဟေတ်ဝဲဖဲပွယ်စေယောဒ်ဘဒ်လံယ်. (သမာဝတီ) ပုသ်လံယ်အကုသ်မုတ် (ခုဇ္ဈတ္တရာ) မးလဲယ်ပွယ်ဖဲလုံ (သုမန) အိုတ်နေတ်ထံဘိုလံယ်.

ဖဲမယ်ဘူတ်မေယ်ဒိုတ်နီယံဘွံ. ဟဲပွယ်ဖဲ (ခုဇ္ဈတ္တရာ) သုမန. ဖဲကစသ်တဲဝဲယကမယ်ဘူတ်ကဒ်. ကစသ်ယွယ်မေယ်ဒိုတ်. တမံသ်ပေဒ်ဃလ်ဝဲ.

ဖဲဒိုတ်ထီတကွဒ်. ကကဒ်မယ်ဘူတ်ဆိုကစသ်ယွယ်. နအိုတ်ခေါဒ်ပလ်တစိုသ်ဖိုလုံကဒ်မေယ်ဒိုတ်ခါ. တကောဒ်ပတံသ်. ပလံသ်ကနတ်ညံ. တရာဝီယံဘွံမဒ်. အိုတ်တံသ်ဖဲဖုညာ. ကေယ်စောလ်ဇံယ်.

(ခုဇ္ဈတ္တရာ) နေတ်အိုတ်ခေါဒ်ဝဲဒတ်.

(သုမန) ဖဲကစသ်နေတ်. ကစသ်ယွယ်ဒဲဒ်. သံကမ္မးသ်. ကဒ်မယ်ဘူတ်မေယ်ဒိုတ်ကနတ်ဝဲတရာ (ခုဇ္ဈတ္တရာ) နေတ်ကနတ်တရာခါ (သောတာပတ္တိဖိုလ်) တီယံဝဲဒတ်လံယ်.

(ခုဇ္ဈတ္တရာ) နေတ်လုံညာကောဒ်နီယံခါ. ပွယ်ပဲလွီသ်ဘဒ်. အိုတ်တံသ်လွီသ်ဘဒ်. ဟိပလ်ဃလ်ဝဲထံဘိုလံယ်.

တနီယံအီယ်. ကနတ်တရာ. နေသ်အကျိဒ်တရာဃို. စေယောဒ်ဘဒ်လးသ်ပွယ်ဖဲကေယ်စောလ်ဝဲဒတ် (သမာဝတီ) မိဒ်ဖယာခံ.

မိုဒိုတ် (ခုဇ္ဈတ္တရာ) ဒေဒ်လဲတ်. တနီယံအီယ်. စံယ်ပယ်ဟေတ်လံယ်. အာထံတ်ယယ်ဖဲပွယ်ဇေယ်.

ကစသ်မိဒ်ဖယာ. ဟေတ်လံယ်အာထံတ်ဝဲတမေသ်မံယ်.

တဟေတ်လံယ်အာထံတ်. ဘတ်မဒုဖဲဖုညာအာဝဲဒတ်လဲတ်. ကစသ်မိဒ်ဖယာ. ကောဒ်နီယံခါ. ယပွယ်ဖဲလွီသ်ဘဒ်. အိုတ်တံသ်လွီသ်ဘဒ်ယဟိပလ်ဝဲ.

တနီယံအီယ်. ဘတ်မဒုနတဟိဝဲလဲတ်.

ကစသ်မိဒ်ဖယာ. တနီယံအီယ်. ယဘာကစသ်ယွယ်. ကနတ်ဘတ်တရာ. နေသ်ဝဲဒတ်တရာထူဃို. တဟိလးယံဝဲမေသ်လံယ်. ကစသ်မိဒ်ဖယာ.

မိုဒိုတ်ဇုံ. လုံနကနတ်ဘတ်တရာ. ကေယ်ဟောပျဒ်ကဒါနေဒတ်ပွယ်သေတ်မံယ်. ယေကညာနယ်လံယ်.

(ခုဇ္ဈတ္တရာ) နေတ်လုသ်ထီ. လုသ်နိုဝီယံကူကယ်ဂေယ်ဝါ. လုံအမျဒ်တသ်လံသ်. ထံတ်ဆိတ်နံယ်အိုတ်ဝီယံ. (သမာဝတီ) စဒ်ထံတ်ခေပွယ်ပွဲသ်ဘံတ်ယဲသ်ကယယ်. ဒေဒ်ကစသ်ယွယ်. ဟောအတးဟောပျဒ်ဝဲဒတ်. တရာကတးသ်ဘွံ. ခဲလးလ်သောတယ်ပဒ်အိဒ်ဖိုယ်တီယံဝဲဒတ်လံယ်.

ခေပွယ်ပွဲသ်မုတ်ဖုညာ. ဘာလံယံဝဲ (ခုဇ္ဈတ္တရာ)ဝီရိယံ.

မိဒ္ဓိတ်ဇုံ. နယ်အိယံစဒ်လုံတနီယံညာ. တသ်မယ်လံယံမုတ်ဖုညာ. ဘတ်မယ်လံယံ
တဂေယံ. မိဒ္ဓိတ်ပတံသ်. တရတ်ပတံသ်. အိုတ်လသ်ကေယံဝီရိယံလဲယံကနတ်ကစသ်
ယွယ်တရာ. ဟာကေယံဟောကဒါနေကေယံ. ဖိုမုတ်သေတ်တဆံနေတ်ဇံယံ. တဲဝဲဒတ်.

(ခုဇ္ဈတ္တရာ)နေတ်စဒ်လုံတသ်တနီယံ. တဲတးမယ်ဝဲဒတ်. တုယ်လုံဝီရိယကဒ်သးပူတ်
ပတံသ်. ပလံသ်နေသ်ဝဲဒတ်လံယံ.

ကစသ်ယွယ်နေတ်. နဲသ်သံသေတ်ဇုံ.

ယယ်ကစသ်ယွယ်. ပွဲသ်မုတ်မေသ်ဝဲ. ဟောတရာသေဘွဲဒ်ဝဲ. ပွဲသ်မုတ်ကွာနေတ်
(ခုဇ္ဈတ္တရာ) နေတ်အမျှဒ်ဒိုတ်ကတးသ်တဂယ်မေသ်ဝဲလံယံ. ပလံနေဝဲ. (တေဒဂ်)လံယံ.

(သာမာဝတီ) စဒ်ထံတ်ဒးဒ်ခေပွယ်. ယဲသ်ကယယ်နေတ်.

မိဒ္ဓိတ်ဇုံ. ဝဲသေတ်မိုတ်ထိတ်ဘတ်သဒ်ကစသ်ယွယ်. နဲတ်ပျဒ်နေပွယ်. ဒးဒ်ဖံန
သယ်ပကမယ်ဘူတ်ဘတ်သဒ်. တဲဝဲဒတ်လံယံ.

မုတ်သေဇုံ. စံယ်ပယ်မျှနေတ်. တသ်ဝိုယ်ဒိုတ်မဒ်. ကလဲယံကွဲသုလုံတသ်ခွးတညံဝဲ
မံယံ.

မိဒ္ဓိတ်ဇုံ. မယ်ဟဒ်ဂံယ်ပွယ်တဂေယံ. ဒုံဒ်နဲတ်ပျဒ်ပွယ်လုံကစသ်ယွယ်မံယံ.
ယေကညာဝဲအဘွဲအာယို.

မုတ်သေတ်ဇုံ. အိုတ်ဝဲတမီယံမံယံ.

တဲမံယံ. မိဒ္ဓိတ်.

မုတ်သေတ်ခါပူယ်. ဒေဒ်ကွသ်စိုဖွာ. ဖံဒ်ဖျိပလံနေ. ပျတေပံဒ်ဝီရိယံ. သဲထီဖဒ်ဒိုတ်
သးဂယ်ဟိတ်. လဲယံကညဒ်ဟာကေယံခါ. သုကွသ်စိုဘာကေယံဇံယံ.

(သာမာဝတီ) သေတ်ခဲလုံဟေတ်ကူတ်အတး. မယ်ဝဲ. ကွသ်စိုဘာပူယ်ဇောယ်ဝဲကစသ်
ယွယ်လံယံ.

တနီယံမုတ်ခါနေတ်မေသ်လံယံ.

(မဂဏ္ဍီ)မိဒ်ဖယာနေတ်. ဟဒ်ထံတ်လုံနံသ်စသ်လံသ်. စေကျယ်ရှံဒ်ဟဒ်ယဲသ်ယံသ်
သဒ်. ဟဲတုယ်ဝဲလုံ (သာမာဝတီ) သေတ်လံသ်ဖံဒ်ဖျိတသ်ပူယ်ဟိုထိတ်ဝဲဘွဲ.

ပျတေပံသ်ပူယ်ဟိုတကွဒ်. မေသ်ဝဲဂေသ်ကျိယ်. မဒ်လဲတ်စဒ်ဝဲဒတ်. (သာမာဝတီ)
သေတ်ခဲ (မဂဏ္ဍီ) သဒ်ထံတ်မိုတ်နေပလံကစသ်ယွယ်တသိတ်ညာဝဲယို.

ဟဲကညဒ်တုယ်လုံဝေသ်ပူယ်. မေသ်ဝဲကစသ်ယွယ်. ပအိုတ်ကွသ်. ဘာစိုဖဲတသ်
ပူယ်ဟိုအိယံလံယံ.

ဟူဘတ်ဝဲဘွဲ (မဂဏ္ဍီ)မိဒ်ဖယာနေတ်.

သံခါကောတမဒ်. ဟဲတုယ်လုံဝေသ်ပူယ်လိမံယ်. ခါအိယ်သံခါကောတမဒ်လုံကြးဒ်
မယ်တကွဒ်. ကဒုံဒ်သီတညာကေယ်ငံယ်လံယ်. (သမာဝတီ) သေတ်နသ်ကေ. သံခါ
ကောတမဒ်ပွဲသ်တံတ်လံယ်. သုသေတ်နသ်ကေ. ကဒုံဒ်သီတညာနဲတ်ပျဒ်ယဂေသ်ကျိယ်
ဆိုမိုတ်ဝီယ်. လဲယ်လုံ (ဥတေန) စံယ်ပယ်အိုတ်. ကစသ်စံယ်ပယ်ဒိုတ်ဇုံ. (သမာဝတီ)
စဒ်ထံတ်ဒးဒ်အခေအပွယ်ယဲသ်ကယယ်နေတ်. လုံနသ်ခူးအိုတ်ပွယ်တဂယ်. လိုတ်ဘတ်
ဒိုတ်. အိုတ်ဝဲဒတ်လီ. ဒီသံသးသံဘွဲကကူတ်အးဝဲကစသ်စံယ်ပယ်လံယ်. ခဲတ်တသ်တဲ
ပတီရှ်ဒ်ထံတ်ဝဲလံယ်. တနသ်ကေ. စံယ်ပယ်ဒိုတ်တနလ်အံတ်ဝဲ (မာဂဏ္ဍီ) မိဒ်ဖယာတဲ
အဘွဲအာနသ်ကေ. တနလ်အံတ်ဝဲအိုတ်နေတ်မံယ်. ကစသ်ဒိုတ်စံယ်ပယ်မေတနလ်အံတ်.
ကစသ်မုတ်တသ်တဲနေတ်. လဲယ်ကွသ်လုံ (သမာဝတီ) သေတ်လံယ်ကွဲနေတ်ရှ်ဒ်ထံတ်
ဝဲဘွဲ.

(ဥတေန)စံယ်ပယ်လဲယ်ကွသ်ဘွဲ. ထီတ်ဝဲတသ်ပူယ်ဟိုစဒ်ကွသ်ဝဲနေတ်.

(သမာဝတီ) သေတ်ခဲတ်ပျဒ်ဂေသ်ကျိယ်. လုံအမေသ်ဘတ်ဘွဲ. တသဒ်ထံတ်ဝဲ
အပျေတ်. မးပွယ်မယ်တေလ်တသ်ပူယ်တကွဒ်ဝီယ်. အောဒ်ထံတ်သေ. ပေဒ်ကဒါ
နေသ်ဝဲကြယ်ပံဒ်မးမယ်နေဝဲဒတ်လံယ်.

(မာဂဏ္ဍီ)မိဒ်ဖယာနေတ်. ကူတ်အးမယ် (သမာဝတီ) သေတ်တနေသ်ဝဲနံမီယ်
လးသ်ဘွဲ.

ယကမယ်ကေယ်လုံ. သံခါကောတမဒ်လံယ်. ဆိုမိုတ်ဝီယ်. ငါထံတ်ဝဲပွယ်မးဒ်ပွယ်
အးဒိုတ်တကွဒ်. ဟေတ်ဝဲတစိုလဲတ်ဆံယ်ဝီယ်. ကစသ်ယွယ်ဒးဒ်သံကမူးသ်မေသ်ဝဲတသ်
ဆိုတ်အမျိုတဆီ.မးဆိုတ်ထုဝဲလံယ်.

တသ်ဆိုတ်တကွဒ် (အရှင်အာနန္ဒာ) ဟူဘတ်ဝဲဘွဲ. ရှ်ဒ်ဝဲကစသ်ယွယ်. ကူသ်ဒိုတ်
ထံယွယ်ကစသ်ကွဲဇုံ. (ကောသမ္ဗိ) ကံသ်ဖိုဖုညာ. ဆိုတ်ထုအာဝဲကစသ်ပွဲသ်သေတ်လံယ်.
ပလဲယ်ကေယ်ဝေသ်လုံအဂယ်တဝေသ်မံယ်ကစသ်ရှ်ဒ်ထံတ်ဝဲ. ဖိုအဲတ်. အာနန္ဒာ.
နကလဲယ်ဝေသ်ဖဲလဲတ်.

ဝေသ်လုံအဂယ်. တဝေသ်ဝေသ်မံယ်ကစသ်.

ဖိုအဲတ်.အာနန္ဒာ.ဝေသ်ဝဲနေတ်မေဆိုတ်ဒေါဒ်နေတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ဇုံ. လုံညာလုံညာဝေသ်ဒေါဒ်တကွဒ်ပလဲယ်ဝဲမံယ်.ဖိုအဲတ်.
အာနန္ဒာ. မယ်ဒေဒ်နေတ်တဂေယ်. ဖဲမူဒ်ခေပျတ်သနယ်ဟဲကဲထံတ်တသ်လံသ်ပူယ်.
မယ်ခုတ်ကဘဒ်လံယ်ဝီယ်မဒ်. ဘတ်လဲယ်ဝဲလုံအဂယ်တလိုတ်လံယ်.

ဖိုအဲတ်.အာနန္ဒာ.မတဂယ်သေတ်ဖုညာ. ဆိုတ်သုလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. စဒ်ထံတ်လုံကုသ်ဃသ်တကွဒ်ခဲလးလ်ကောဒ်ဂယ်
ဆိုတ်ဝဲဒတ်လံယ်ကစသ်.

ဖိုအဲတ်.အာနန္ဒာ. ယယ်ကစသယွယ်နေတ်. ဒေဒ်လဲယ်တသ်ဒံဒ်ကွာ. ကဆံဖါတီသ် တဒုသောဒ်မေသ်ဝဲလံယ်. ကဆံဒံဒ်တသ်နေတ်. ကယဲသ်ခဒ်ဖိုဟဲဝဲပွသ်တကွဒ်. ဘတ် တူသ်ကံယ်ဝဲ. မူဒါအိုတ်သောဒ်. ယယ်ကစသယွယ်နသ်ကေ. အကျေဒ်တအိုတ်ပွယ် တကွဒ်. ဆိုတ်တဲဘတ်တူသ်ကံယ်ဝဲမူဒါအိုတ်လံယ်တဲဝီယ်ဘွံ.

ဖိုအဲတ်.အာနန္ဒာ. နဘတ်ဆိုမိုတ်. ဆိုမဒ်နံမီယ်တဂေယ်. သုဝဲသေတ်နေတ်. ဆိုတ်ဝဲ ကကဲတုယ်နီသံလံယ်. ယောဒ်သံဘွံ. တသ်ဆိုတ်ကလုသ်လံယ်ပေလ်လးသ်ဝဲလံယ်. တဲဝဲအတးနီသံပွဲယ်ဘွံ. တသ်ဆိုတ်လုသ်လံယ်ပေလ်ဝဲလံယ်.

(တိုသ်နတ်. ကစသယွယ်ဂံသ်. ပလံသ်ဟဲကဲထံတ်ပျတ်သနယ်ခဲလးသ်တကွဒ်. နီသံမဲလ်ညာအိုတ်တသေဝဲလံယ်)

(မာဂဏ္ဍီ)မိဒ်ဖယာနေတ်. မးဆိုတ်ကစသယွယ်. ပွဲစိတ်ဝဲနသ်ကေတသ်မယ်တကဲ ထံတ်. တသ်ပညိုတ်တအံယ်မေ့ယ်ယို.

(သာမာဝတီ) သေတ်ဒေဒ်ကဟဒ်ဂံယ်. ကူတ်ထံတ်ဒေါဒ်ဝဲတမီယ်လံယ်. ပွသ်လံယ် ပွယ်လဲယ်လုံ. အပါဖိုသတ် (စူဠမာဂဏ္ဍီ) အိုတ်ပါဖိုသတ်ငဲ့. ချံတမူယောဒ်ဘေတ်း ချံသီယောဒ်ဘေတ်. ဟဲရှးနေလုံ ယအိုတ်မေတုယ်ဘွံ. ဆးထးတ်ဖဲ. ဃံခိုတ်ထောဒ် နေတ်. ဟဲနူလ်လံယ်. မေတဲနသ်ကေ ဘတ်ဟဲနူလ်တဂေယ်. ရှးနေလုံ. ချံတမူယောဒ် ဘေတ်နေတ်လံယ်.

လုံခီတသ်နဲတ်လံယ်. မေအိုတ်ဘွံမဒ်. ရှးထဒ်ချံသီယောဒ်ဘေတ်နေတ်. မယ် လောလ်ပလ်ဝဲ. မယ်တသ်ဖို. ပွဲသ်ဘံတ်ခေပွယ်သေတ်တဖတ်. ဟေတ်ပလ်ဝဲတဖို လဲတ်ဆံယ်ဝီယ်. လုံယတဲတး. သုမယ်ထွဲကောဒ်ဂယ်. တဲပလ်ဝဲလံယ်.

ရဲသ်ကွဲယ်ပလ်ဒေဒ်နေတ်ဝီယ်ဘွံ(မာဂဏ္ဍီ)မိဒ်ဖယာနေတ်.

လဲယ်ဆးထးတ်အိုတ်ဝဲလုံ (ဥတေန) စံယ်ပယ်အံသေဒ်အခါခိုတ်ထောဒ်.စံယ်ပယ်ခံ. ဟဲနူလ်မံယ်တဲကွံ.

အံသေဒ်ခါပူယ်. တမိုတ်နူလ်ဘတ်သဒ်. စံယ်ပယ်ခိုတ်ရှံဒ်ထံတ်ဝဲဝီယ်ပွသ်လံယ် ဝဲပွယ်တဂယ်. နလဲယ်လုံယပါဖိုသတ်အိုတ်နေတ်ပွဲလံယ်ဝဲပွယ်နေတ်လဲယ်ဘွံ. အပါဖို သတ်ဟေတ်ဝဲချံတမူယောဒ်ဘေတ်. ကစသ်စံယ်ပယ်ခိုတ်ငဲ့. ပရောဟေဒ်ဝိုယ်နာ. ရှးနေဝဲလဲတ်ဆံယ်တကွဒ်အီယ်လံယ်ရှံဒ်ထံတ်ဝဲ. စံယ်ပယ်ခံ.

ဝဲသေတ်ဂံသ်. ကဲထံတ်တသ်အံတ်ဝီတ်ယိုဂေယ်ဝဲမံယ်. ကဘတ်မးမတဂယ်ဖဲနေ ဝဲလဲတ်.

ကစသ်စံယ်ပယ်ခိုတ် (သာမာဝတီ) သေတ်ပွဲသ်မုသ်ယဲသ်ကယယ်. အိုတ်ဝဲကလံလံ မးသုဝဲသေတ်ဖဲနေတ်မံယ်.

လဲယံး (သမာဓတီ) သေတ်ဖံနေမေခွေ. တဲဘွံ (မာဂဏ္ဍီ) နေတ်နဲတ်လံယံဝဲ ပွယ်တဂယ်.

နလဲယံဟေတ်ဒူ. ချဲတမူဃောဒ်ဘေတ်အိယံလုံ (သမာဓတီ) သေတ်အိုတ်. နံသ်စသ်ကိုယ်တဲယံ. မယ်သီဝိယံဖံနေယယ်မေခွေ. စံယံပယ်မးလံယံဝဲလဲယံတဲငယ်. ပွယ်နေတ်နသ်ကေ. လုံမယ်လောလ်တးလဲယံတဲမးဝဲဒတ်.

(သမာဓတီ) သေတ်ခံမယ်သီတသ်သူတ်တသ်သဒ်ဝဲသေတ်တမယ်. တဲဝဲပွယ် နေတ်. ဟာကေယံရှံဒ်ကူးဝဲစံယံပယ် (မာဂဏ္ဍီ)ခံ.

ကစသ်စံယံပယ်ဒိုတ်. ထိတ်လီတမေသ်ယယ်. မေသ်ဝဲပေါလ်မုတ်တကွဒ်. မယ်သီ တသ်. တမယ်သီတသ်. ကဒံဒ်သီတ်ညာနေနယ်. ကစသ်စံယံပယ်ဒိုတ်. ချဲတကွဒ်အိယံ. ဖံထံတ်ဝိယံရှးနေသံခါကောတမဒ်နေတ်. ကစသ်စံယံပယ်မးလံယံကေယံငယ်. ရှံဒ်ထံတ် ဒေါဒ်ဝဲစံယံပယ်လံယံ. စံယံပယ်ခံမးလံယံဒေါဒ်ဝဲ. (သမာဓတီ)သေတ်.

ပွယ်နေတ်မယ်သဒ်ဒေဒ်. လဲယံရှးဝဲချဲသောဒ်. ချဲတမူဃောဒ်ဘေတ်. ဟေတ်ဝဲ (ပုဏ္ဏား) ဝိယံဟီကဒါနေချဲသီဃောဒ်ဘေတ်လဲယံစောလ်ဝဲ.

ချဲတကွဒ်ဖံထံတ်ဝိယံ.ရှးနေကစသ်ယွယ်တဲဝဲဒတ်.

နဝဲငုံ. ဟဲစောလ်တသ်မယ်တကွဒ်ဝဲသေတ်တသ်မယ်လံယံ. တဲဝိယံဟီပလ်ဝဲလံယံ. ပွယ်နေတ်ဟာကေယံရှံဒ်ထံတ်ဝဲလုံစံယံပယ်အိုတ်.

ကစသ်စံယံပယ်ငုံ. သံခါကောတမဒ်ဂံသ်တဲထံတ်ဘွံ. ကရံဆးထးတ်ဟီနေဝဲခွေ မဒ်လံယံ.

(မာဂဏ္ဍီ)ခံကစသ်စံယံပယ်ဒိုတ်ထိတ်လီတမေသ်ယယ်. ဒေဒ်ဝဲဘွံဒ်ဖိုတ်အိုတ်ပလ်. ကစသ်စံယံပယ်ဒိုတ်ဂံသ်ခံ. ဖံဝဲတမုံလ်. (သမာဓတီ)သေတ်နေတ်. လုံတသ်ခူးအိုတ် ပွယ်တဂယ်. လိုတ်ဒိုတ်အိုတ်ဘတ်ဝဲဒတ်လီ. ကစသ်မုတ်တဲနယ်နေတ်. မေသ်ဝဲလီယယ်. ရှံဒ်ထံတ်တဲဝဲနသ်ကေ.

(ဥတေန)စံယံပယ်ဒိုတ်ခံ. ဝိသဒ်စူယံအိုတ်ကစဒုဝဲလံယံ.

(မာဂဏ္ဍီ)မိဒ်ဖယာတသ်ပညိုတ်. တကဲထံတ်. တအံယံမေယံဃို. ဘတ်မယ်ဒေဒ် လဲတ်. ဃုကွဲလုံသံတဘိုဒေါဒ်လံယံ.

(ဥတေန)စံယံပယ်နေတ် (သမာဓတီ)မိဒ်ဖယာ(ဝါသုလဒတ္တ) မိဒ်ဖယာ (မာဂဏ္ဍီ) မိဒ်ဖယာ. မေသ်ဝဲမိဒ်ဖယာအိုတ်သးဂယ်. တဂယ်နေတ်တနွီလဲယံဟဒ်အိုတ်ဝဲလံယံ.

(သမာဓတီ)အိုတ်ခဲတဂံယံလံယံဘတ်ကလဲဒ်.(မာဂဏ္ဍီ) မိဒ်ဖယာသီတ်ညာပလ်ဃို. မယ်လောလ်ဝဲ. အပသ်ဖိုသတ် (စူဠမာဂဏ္ဍီ) နေတ်. စုတ်အးဒိုတ်အိုတ်ဂုသ်တဘိုထုံဒ် ထံတ်ကွေလ်အစုတ်ဝိယံ. ရှးလုံယအိုတ်မယ်လောလ်ဝဲလံယံ.

အပါဠိသတ်ဝိသုဒ္ဓိနာခံ. လုံမယ်လောလ်တား.မယ်ဝီယံရှားနေဝဲဒတ်.

(ဥတေန) စံယ်ပယ်နေတ်. လဲယ်တစိုတ်စိုတ်ဂေယ်. စောလ်ထံဘိုဝဲ (ဟတ္ထိကန္တ) တနသ်နေတ်လံယ်.

(မာဂဏ္ဍီ)ဝိဒ်ဖယာနေတ်. လုံတနသ်ကူယံဒးကိုပူယ်.ထးန့်လ်ဝဲရုယ်နေတ်လံယ်. အပူယ်ပေဒ်တီသ်ဃလ်ဝဲဒးဒ်ဖံကွယ်. ဂုသ်နေသ်သးသံထီဆဒ်. ဘတ်ကံယ်ဝဲဆတ်. စံယ်ပယ်ဒိုတ်. ခါအီယ်ကလဲယ်လုံ. မတဂယ်အိုတ်လံသ်လဲတ်.

ကလဲယ်လုံ (သာမာဝတီ) အိုတ်လံသ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. မနယ်ကစသ်မုတ်. မိမံသ်တသ်တဂေယ်ဘတ်မံယ်. (သာမာဝတီ)သေတ်လံယ်နေတ်.လဲယ်တဂေယ်မံယ်. သးဘွံထီဆဒ်ကြံဃလ်နသ်ကေတနေသ်ဃို.

ကစသ်မုတ်နသ်ကေ. ကလဲယ်ပျလ်ထွဲတဘွံဃံ. ကကဲသဒ်ဒေဒ်လဲတ်တသီတ်ညာ တဲဒေါဒ်လဲယ်ပျလ်ဝဲဒတ်.

(ဥတေန)စံယ်ပယ်နေတ်. လဲယ်တုယ်လုံ (သာမာဝတီ) သေတ်လံသ်ဘွံ. တနသ်နေတ်ပလ်ထံတ်ဝဲလုံ. မိဒိုတ်ဒ်. အကစသ်မီယံနံယ်ဝဲ. လံသ်မိဒိုတ်နေတ်လံယ်.

(မာဂဏ္ဍီ)နေတ်မယ်သဒ်ဒေဒ်လဲယ်လေအီယ်လေဘဒ်သောဒ်. ဖံကွယ်လုံပေဒ်ဃလ်တနသ်ပူယ်. ထုဒ်ကွေလ်ဝဲဘွံ. သးသံထီဆဒ်လံယ်ဒိုပလ်ဝဲဂုသ်နေတ်. ဆတ်ကရတ်ထံတ်ဒိုတ်သတ်ဃီဟဲထွဲဒ်ထံတ်ဝဲ (မာဂဏ္ဍီ)ခံစံယ်ပယ်ဒိုတ်ဇုံ. ဝီယံဒိုတ်မဒ်. ဂုသ်ဂုသ်ကောဒ်ပသူဖဒ်ဒိုတ်ဝဲ. စံယ်ပယ်မေသ်ဂေယ် (သာမာဝတီ) မေသ်ဂေယ်ကလလ်ဝဲ.

စံယ်ပယ်အီယ်. မဒ်ဒိုတ်မဒ်. ယကြံကတ်နသ်ကေ. တကနတ်ယတသ်တဲ. ပေါလ်မုတ်ယိုဒ်တကွဒ်. တဲဘတ်သူကံဒိုတ်မဒ်. သုသေတ်တကွဒ်. လုံစံယ်ပယ်အိုတ်. လိုတ်တသ်တနေသ်ဝဲဒတ်. အိုတ်မဒုလဲတ်. စံယ်ပယ်မေသီသူမဒုအဘျဒ်ကအိုတ်လဲတ်. တနီယံညာယမိမံသ်တသ်တဂေယ်. လဲယ်လုံ (သာမာဝတီ) သေတ်အိုတ်တဂေယ်. ယရှံဒ်တဲကြံဝဲနသ်ကေ.တကနတ်. ခါအီယ်တိုဝဲဒးဒ်အယ်တရဲယ်လီတမေသ်ယယ်. စဒ်ထံတ်တဲဒုကလလ်ဝဲလံယ်.

(ဥတေန)စံယ်ပယ်ဒိုတ်. ထိတ်ဘတ်ဂုသ်. ဝီယံလုံကသီဃို.

မေသ်ဝဲ. ပေါလ်မုတ်တကွဒ်.ကမယ်ယယ်ဒေဒ်အီယ်. တဆိုမိုတ်ဘတ်.

ယိုဒ်မယ်ဒိုတ်ဝဲရဒ်မဒ်. ပေါလ်မုတ်တကွဒ်ယိုဒ်မယ်ဂေယ်ကျိုယ်.

(မာဂဏ္ဍီ)တဲအဘွံအာနသ်ကေ. ယတနလ်. လုံတားတဆံဖံဒ်ဖျို. တသ်ပူယ်ဟို. ယခွေဒ်လိုဒ်ဝဲ. လုံဒီတဆံဖံချံတကဲ. ယတဟီဝဲတသ်ကမတ်. ခါအီယ်ဒေါဒ်. လုံလံသ်မိဒိုတ်. ပုသ်ဂုသ်သဒ်တုယ်. သဒ်ထံတ်ဝဲဒိုတ်မဒ်လံယ်.

(သာမာဝတီ) နေတ်တဲဝဲ. တကောဒ်ပွဲသ်မုတ်ဖုညာ.

ဒေမုတ်သေတ်ငုံ၊ ဝဲသေတ်လုံအဂယ်၊ ကအာကိုဂံသ်တအိုတ်၊

စံယ်ပယ်ဒိုတ်၊ ဖံဒိုတ်မေသ်ဂေယ်၊ (မာဂဏ္ဍီ)ဖံဒိုတ်မေသ်ဂေယ်၊

ဒေဒဲနံသ်စသ်၊ ဘသ်အဲတ်မေတ္တယ်၊ ပလ်အိုတ်ကေယ်ငံယ်၊ ဟေတ်သတိဒဲလံယ်
(ဥတေန)စံယ်ပယ်နေတ်၊ ပလ် (သမာဓိ) လုံမဲလ်ညာကတးသ်၊

အိုတ်တေသ်ဖုညာ၊ ဆံဂေသ်လံယ်ပလ်ဝဲ၊ ပွဲဆးထးတ်ဃလ်၊ ဆဲထံတ်ခိုတ်ခဲဒဲဒဲဒဲ
ပုသ်ခုတ်နေတ်လံယ်၊

(သမာဓိ) မိဒ်ဖယာ၊ မေတ္တယ်စိုကမံယ်ယို၊ ပုသ်နေတ်ဟဲကွဲအတး၊ ဘေဒ်ကဒါ
ခိုတ်လုံ (ဥတေန) စံယ်ပယ်အိုတ်၊ သဒ်ခိုတ်မေထောဒ်၊ ကဆဲဒ်ဖျဲဒေါဒ်အိုတ်ဝဲဒတ်လံယ်၊
စံယ်ပယ်ဆိုမိုတ်ထံတ်ဝဲ၊

ယခဲဒဲပုသ်နေတ်၊ မေဘတ်လးသ်မဒ်ဖျဲဒေဒ်၊ ခါအိယ်ပွဲကတူ၊ လဲယ်မူဒ်ဝီယ်မဒ်၊
ဟာကေယ်ကဒါ၊ ကဆဲဖျဲယသဒ်ခိုတ်မေထောဒ်အိုတ်ဝဲဒတ်၊ သဒ်မူတအိုတ်၊ ပုသ်အိယ်
မဒ်သီတ်ညာဝဲ၊ (သမာဓိ)ကူသ်ဘျဲဒ်ဖျဲဒေဒ်၊ ယယ်အိယ်၊ သဒ်မူအိုတ်၊ ကညံတဂယ်
မေသ်နသ်ကေ၊ (သမာဓိ) ကူသ်ဘျဲဒ်ဖျဲဒ်သီတ်ညာတအိုတ်ဝဲမေသ်လံယ်၊ ဆိုမိုတ်
ဝီယ်၊

တးယ်ကွေလ်ဝဲခိုတ်၊ ဆိတ်နံယ် (သမာဓိ) ခံတ်ထေဒ်ဘိုတ်ထံတ်စုဘာယေ
ကညာတဲဝဲ၊

ယအဲတ်မိဒ်ဖယာ (သမာဓိ) ငုံ၊ ယယ်အိယ်တသ်သီတ်ညာရှယ်၊ လံယ်ဘးခေဒ်
ရဒ်၊ မးဒ်ကမတ်ဘတ်ဝဲလီ၊ နံသ်စသ်သဒ်ကိုပူယ်၊ ဒွဲခူးတအးတခေဒ်သဒ်ရဒ်ခိုတ်မဒ်၊
ဒေမုတ်ကစသ်မိဒ်ဖယာငုံ၊ လုံညာမယ်ပလ်အိုတ်ဝဲ၊

(မောင်တော်) ကူသ်ဘျဲဒ်တကွဒ်၊ နံတ်ထံတဘဒ်ကေယ်ဝီယ်၊ ကဲတ်ကေယ်လသ်
(မောင်တော်) တကေယ်၊

ဒေမုတ်ကစသ်ငုံ၊ နယ်နေတ်၊ မေသ်ကေယ်လသ်၊ (မောင်တော်) အာကိုပတံသ်
ဂံသ်ကဲထံတ်ကေယ်မံယ်၊

(မောင်တော်) စံယ်ပယ်ငုံ၊ ကစသ်ဒေမုတ်(သမာဓိ) အိယ်နေတ်၊ မေသ်ဝဲ
အာကိုကစသ်ယွယ်လံယ်၊ (မောင်တော်) နသ်ကေ၊ ကိုကွဲတ်အာထာကေယ်လသ်
ကစသ်ယွယ်နေတ်မံယ်၊ ကစသ်စံယ်ပယ်ခိုတ်နေတ်၊ မေသ်ဝဲဒေမုတ်အာထာကိုကွဲတ်
ပတံသ်၊ ကဲထံတ်လသ်မံယ်၊

(ဥတေန) စံယ်ပယ်နေတ်၊ ဒေဒ်လုံညာအတး၊ ယေကညာဝဲ၊ တဲဒေါဒ်တဘျဲ၊

(သမာဓိ) နသ်ကေဒေဒ်လုံညာအတးတဲဆးကဒါဝဲလံယ်၊ စံယ်ပယ်ခိုတ်ခဲ
အဲတ်ဒေမုတ် (သမာဓိ) ငုံ၊ အဲတ်ဒေမုတ်နယ်သေတ်၊ ယယ်ကကိုကွဲတ်ဆီကဒ်ဝဲ၊

လုံအဲတ်ဒေမုတ်ဆီကဒ်ကိုကွယ်ကစသ်ယွယ်သေတ်. ယယ်ကကိုကွတ်ဆီကဒ်ဝဲစေသ်
မေသ်လံယ်.

အဲတ်ဒေမုတ်နဂံသ် (မောင်တော်) ကဟေတ်ဝဲဆူဒ်လံယ်. လုံလိုတ်ဘတ်ဆူဒ်ယေဟီ
နေကေယ်ငံယ်တဲဝဲဒတ်လံယ်.

ဝီယံဘွံ (ဥတေန) စံယ်ပယ်နေတ်. လဲယ်လုံကစသ်ယွယ်အိုတ်. ကိုကွတ်ဆီကဒ်
ပတံသ်. အူပဒ်သကယ်တဂယ်ကဲထံတ်ဝဲ. တမံယ်ပေဒ်ကစသ်ယွယ်ဒးဒ်သံကမူးသ်. နွီသံထီ
ဆဒ်မယ်ဘူတ်တသ်ဘွံ. ကောဒ်နေဝဲ (သာမာဝတီ) အဲတ်ဒေမုတ်ဂဲယ်ထးတ်ငံယ်.
လုံယဟေတ်နယ်ဆူဒ်. ခါအီယ်ယေနေကေယ်ငံယ်တဲဝဲဒတ်လံယ်.

(မောင်တော်) ကစသ်စံယ်ပယ်ငံ့. ဒေမုတ်ဂံသ်. ထူစေပတံသ်လိုတ်တအိုတ်ဝဲ.
ကစသ်ယွယ်ဒးဒ်သံကမူးသ်. ဖဲနုသ်ပူယ်အဆးတပျဒ်. မိုတ်ပွဲကညဒ်ဘတ်သဒ်ဝဲ. လုံဟော
တရာဖုညာ. မိုတ်ကနတ်ဘတ်သဒ်ဒေဒ်. မေသ်ဝဲ. ဆူဒ်အီယ်လံယ်. မိုတ်လိုတ်ဘတ်သဒ်.
(မောင်တော်) ကစသ်ဒိုတ်စံယ်ပယ်.

(ဥတေန)စံယ်ပယ်နေတ်. ဘာလံယ်ကစသ်ယွယ်ဝီယံ:

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငံ့. ကစသ်ဒးဒ်သံကမူးသ်ယဲသ်ကယယ်. ထံဘိုဝဲဟဲ
ကညဒ်လုံနုသ်ပူယ်အီယ်လံယ်.(သာမာဝတီ) စဒ်ထံတ်မုတ်ဖိုဖုညာအဲတ်ဒေါဒ်လုံဟောပျဒ်
နေကေယ်ဝဲ. တရာသေတ်နေတ်မေသ်လံယ်ရှံဒ်ထံတ်ဝဲဒတ်. တကတ်စယ် စံယ်ပယ်
ဒိုတ်ငံ့. တသ်လုံကစသ်ယွယ်နေတ်. တသ်လံသ်တလိုတ်အိုတ်ကညဒ်ထံဘိုဝဲတနေသ်.
ပွယ်အာဂယ်သေတ်. အဲတ်ဒေါဒ်ကစသ်ယွယ်. ကညဒ်ဝဲစေသ်မေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငံ့. မေဒေဒ်နေတ်.လုံအကြးဒ်သံခါတပါပါပုသ်နေ
ကေယ်ငံယ်. ပုသ်နေဝဲ(ရှင်အာနန္ဒာ)လံယ်.

စဒ်ထံတ်ဝဲလုံတနီယ်. ရှင်အာနန္ဒာ. ဒးဒ်သံကမူးသ်ယဲသ်ကယယ်. ထံဘိုလုံနုသ်
ပူယ်ဟဲကညဒ်ဝဲလံယ်. (သာမာဝတီ) သေတ်မယ်ဘူတ်မေသ်ဒိုတ်ဝီယံ. ကနတ်ဝဲ.
တရာလံယ်.

(သာမာဝတီ) ကဲဒိုတ်မေသ်ဝဲ. နုသ်ပူယ်မုတ်ဖိုယဲသ်ကယယ်နေတ်. တနီယ်မုသ်
ခါဒေါဒ်. (ရှင်အာနန္ဒာ) ဟောတရာနေတ်.လံယ်သဒ်အဲတ်ဒေါဒ်. ကျီယ်ညိုယ်ဘတ်
ဝဲဃို. ဒးဒ်တသ်ကယ်ယဲသ်ကယယ်. မယ်ဘူတ်ပူယ်ဇောယ်ဝဲလံယ်. တသ်ကယ်
တဘေတ်နေတ်. တတ်ဖိုဝဲယဲသ်ကယယ်လံယ်. မေသ်ဝဲမုတ်ဖိုတကွဒ်. စံယ်ပယ်ကွသ်
ထီဘွံဟေတ်ပလဝဲ (ပန်းနွယ်)တသ်ကယ်တအိုတ်နံဘေတ်လးယံဘွံစဒ်ဝဲဒတ်.

သုတသ်ကယ်ဖဲဒိုတ်တဖတ်. လဲယ်ကေယ်လးလံဖဲလဲတ်.

ကစသ်ငံ့. မယ်ဘူတ်ကွေလဝဲ (ရှင်အာနန္ဒာ)လံယ်.

(အရှင်အာနန္ဒာ) ဟိဝဲခဲလးလ်လံတ်ဇေယျံ. ကစသံဝံယံပယံဒိတိဇုံ. တူသ်လောလ်
ဟိဝဲခဲလးလ်လံယ်.

(ဥတေန) ဝံယံပယံ. လဲယံထံတ်လုံ(အရှင်အာနန္ဒာ) အိုတ်ဘာလံယ်ဝဲဝီယံ. မယ်ဘူတ်
တသ်ကယ်ဒးဒ်. 'တူသ်လောလ်တသ်ကယ်ဂေသ်ကျိယံစဒ်ကွသ်ဝဲ.

(အရှင်အာနန္ဒာ) ခံမေသ်ကစံဒံ. အုတ်ခယ်လံယ်ဝဲ.

ကစသ်ဇုံ. တသ်ကယ်တကွဒ်. အာရဒ်မဒ်. အာမဒ်မေသ်ဝဲ. တသ်ကယ်တကွဒ်.
ကစသ်အသိုပျုဒ်မယ်ဝဲဒေဒ်လဲတ်.

တကတ်ဝံယံပယံဒိတိဇုံ. ယဂံသ်တဘေတ်. ဟိပလ်ဝီယံ. အိုတ်တံသ်ဖုညာတသ်
ကယ်လံသ်လီယံ. ကွတ်ဃိတ်တသ်ဘံအိုတ်. သံခါတကွဒ်မယ်ဘူတ်ကွေလ်ဝဲလံယ်
တကတ်ဝံယံပယံ.

သံခါဖုညာ. အတသ်ဘံကွတ်ဃိတ်လံသ်လီယံတကွဒ်. မယ်ဝဲဒေဒ်လဲတ်ကစသ်.

တကတ်ဝံယံပယံဇုံ. အတသ်ဘံလံသ်လီယံဒိုတ်. တအိုတ်လးယံသံခါတကွဒ်မယ်
ဘူတ်ထဒ်ဝဲဒတ်လံယ်.

ကစသ်ဇုံ. သံခါဖုညာလံသ်လီယံကွတ်ရဒ်တသ်ဘံတကွဒ်. မယ်ဝဲဒေဒ်လဲတ်ကစသ်
တကတ်ဝံယံပယံဒိုတ်. လံသ်လီယံကွတ်ရဒ်တသ်ဘံတကွဒ်. မယ်ဝဲလံသ်ဒါလံယ်.

ကစသ်ဇုံ. လုံညာအိုတ်ပလ်လံသ်ဒါတကွဒ်. မယ်ဝဲဒေဒ်လဲတ်ကစသ်.

တကတ်ဝံယံပယံ. ဒါလံယ်ဝဲဟံတ်ခိုတ်ဖူးတ်လံယ်.

ကစသ်ဇုံ. ဒါလံယ်ဟံတ်ခိုတ်ဖူးတ်လံသ်လီယံတဘေတ်. မယ်ကေယံဒေဒ်လဲတ်.

တကတ်ဝံယံပယံဒိုတ်. မယ်ကေယံဝဲခံတ်ထွာလံယ်.

ကစသ်ဇုံ. လုံညာအိုတ်ပလ်ခံတ်ထွာလံသ်လီယံ. မယ်ကေယံဒေဒ်လဲတ်.

တကတ်ဝံယံပယံဒိုတ်. လုံညာအိုတ်ပလ်. ခံတ်ထွာလံသ်လီယံ. ဒံတ်လံယ်ဘွဲဒ်ဘွဲဒ်
ယောကွတ်ကွဲဒးဒ်ဟံတ်ခိုတ်ပေလ်နလ်. ဖူဝဲလုံဂံယံပယံလိုယံလံယ်တကတ်ဝံယံပယံ

ကစသ်ဇုံ. ကစသ်သေတ်ဂံသ်. ဟေတ်မယ်ဘူတ်ဝဲ. ဘူတ်ဘာပိုဒ်ထွန်တကွဒ်.

မယ်ဒေဒ်နေတ်နသ်ကေ. လးလ်တသေ. ဟဒ်ဂံယံတအိုတ်ဝဲဒတ်မံယံကစသ်.

မေသ်မံယံ. တကတ်ဝံယံပယံဒိုတ်. တဲဝဲဘွဲ.

(ဥတေန) ဝံယံပယံဒိုတ်နေတ်. ကျိယံညှိတ်ဒိုတ်အိုတ်အာထံတ်ဝဲယို. ဟဲစောလ်ထဒ်
တသ်ကယ်ယဲသ်ကယယ်. မယ်ဘူတ်ဝဲမထေရ်မုဒ်နေတ်လံယ်.

(သမာဓတီ) သေတ်မေတ်အူအံတ်သီဝဲ

(ဥတေန) ဝံယံပယံဒိုတ်. လဲယံဟဒ်လိုသ်ကွဲဝဲ. အူယေယံပူယံတနီယံခါ. (မာဂဏ္ဍီ)
မိဒ်ဖယာနေတ်. လုံယဆိုမိုတ်စေဒ်ကူတကွဒ်. တကဲထံတ်နီယံလုံတဆိုမိုတ်တကွဒ်လံယ်.

ကဲကဲကဲထံတဲ. သဒ္ဓိတမုလ်ဒိုတ်အိုတ်ထံတဲဒတ်. တသ်ဆိုမိုတ်တမိယ်ဟဲဖှာထံတဲ ဒေါဒ်.

ကောဒ်နေအပါဖိုသတ် (စူဠမာဂဏ္ဍီ) ဝိယ်. မယ်လောလ်ပလ်ဝဲဒေဒ်အိယ်လံယ်. ပါဖိုသတ်ဇုံ. (သာမာဝတီ) သေတ်အလံသ်နေတ်. စုတ်စံတ်လံယ်တသ်ကေညသ်ဒးဒ် သိုဝိယ်. ဘိပဒ်တိသ်ဃလ်အတသ်လံသ်ထုတ်နေတ်. ကောဒ်ထုတ်ဒဲဒ်. ဝိယ်ဘုံပလ်ဖိုတ်. သုသေတ်နေတ်ခဲလးလ်. ဒွဲတ်ထံတဲကွေလ်ဇံယ်. နဲတ်လံယ်ဝဲဒေဒ်နေတ်လံယ်.

(စူဠမာဂဏ္ဍီ)နေတ်လုံတဲအတးကမယ်ဝဲ. တသ်ကေညသ်စုတ်စံတ်သိုဘိပဒ်တိသ်ဝဲ တသ်ထုတ်ခါ. (သာမာဝတီ)သေတ်ခဲ.

ပါဖိုသတ်ဇုံ. နမယ်မဒုဒေဒ်အိယ်လဲတ်. စဒ်ဝဲဒတ်. ဖိုအဲတ်မုတ်သေတ်ဇုံ. စံယ်ပယ်တဲဝဲ. တသ်ထုတ်တကွဒ်.ဒေဒ်ကွးယ်ကဒိုတ်. ပဒ်ဒးဒ် တသ်ကေညသ်စုတ်စံတ်သိုကောဒ်ထုတ်ဒဲဒ်မးလံယ်ဝဲ. တသ်လုံစံယ်ပယ်နုသ်တမိယ် နေတ်. ဂေယ်ဒးဒ်အးအရေဒီမိယ်တိုကြံသေဝဲလံယ်. ကကဲထံတဲသဒ်ဒေဒ်လဲတ်. တသိတ်ညာဆိုပလ်ဝဲ.

ဖိုအဲတ်မုတ်သေတ်ဇုံ. ဟဲဖိုတ်လုံယအိုတ်အိယ်. ကောဒ်ဂယ်ဒဲဒ်. ကောဒ်ဖိုတ်ဝဲခဲ လးလ်ဝိယ်. တုယ်ဖိုတ်လးလ်ဘုံ. ကရံပေဒ်တိသ်ကြယ်တသ်မဲလ်ညာ. ဒွဲတ်ကဲယ် ထံတဲဝိယ်. ဟာကေယ်လံယ်ဝဲလံယ်.

ဘတ်တူသ်ဒွဲတ်မေတ်အူလီ. သိတ်ညာဘုံ. (သာမာဝတီ) နေတ်တဲဝဲမုတ်ဖိုယဲသ် ကယယ်သေတ်.

ဒေမုတ်သေတ်ဇုံ. ဝဲသေတ်တကွဒ်. သယ်သယယ်ကွံယ်. ဘတ်ဝေသ်ဝံယ်လဲယ် ဒေဒ်ခါ. ဘတ်တူသ်ကံယ်ဘတ်. ဒွဲတ်အူထံတဲသဒ်နေတ်. ဖိုယ်ဃတ်အာမဒ်လီ. သတိဒ်တရာ. ပလ်ဖှာမဲလ်ညာကောဒ်ဂယ်ဒဲဒ်ဇံယ်. သိုတ်သံဟေတ်သတိဒ်ဝဲဝိယ်. မဲမေတ်အူကဲယ်ခါ. ဂုယ်လံယ်ပွါမျာဝဲကမထာ. တချဲ့ဒ်သီဒေဒ်. တနံယ်နေတ်. (သကဒါဂါမိဖိုလ်) တနံယ်နေတ် (အနာဂါမိဖိုလ်) တုယ်ဘတ်ဝဲဒတ်လံယ်.

နေတ်ဘုံ. နဲသ်သံတကွဒ်. ကပးဝိယ်ဟာကေယ်လုံဖျသ်. လဲယ်လုံကစသ်ယွယ်. အိုတ်ပဒ်သဲဒ်ဒးဒ် (သာမာဝတီ) သေတ်မေတ်အူအံတ်သီပရးပတီရုံဒ်ကွးဝဲ. ကူသ်ဒိုတ် ထံယွယ်ကစသ်ကွံဇုံ. (သာမာဝတီ) စဒ်ထံတဲအူပဒ်သီကယ်မုတ်ယဲသ်ကယယ်နေတ်. ကလဲယ်ဘတ်ဝဲ. ကတိဒ်မဲလဲတ်. နံသ်တဃတ်ဂံသ်မံယ်အိုတ်ဝဲဒေဒ်ယေ်ကစသ်ပတီရုံဒ် ကွသ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. အူပဒ်သီကယ်မုတ်ယဲသ်ကယယ်ကွာပူယ်နေတ်. တနံယ် နေတ် (သောတာပန်) တနံယ်နေတ် (သကဒါဂါမ်) တနံယ်နေတ် (အနာဂါမ်) ကဲထံတဲ ဝဲဒတ်လံယ်.

အူပဒ်သီကယ်မုတ်. ခဲလးသ်တကွဒ်နတ်. မဲဒ်ဖိုယ်ဒီလံယ်တိုလ်. တသီခဲလံဘတ်
ဝဲနံဂယ်တဲပျဒ်ကေယ်ဝဲ. ဖိုအဲတ်နဲသ်သံသေတ်ဇံ. တသ်လုံသတ္တဝယ်သေတ်နတ်.
ကျေယ်လဲယ်ဝေသ်ဝံယ်. သယ်သယယ်ပူယ်ခါ. တသာပေယ်နတ်ဃို. ကျိစားဘူတ်ဘာ
ကွဲဒ်စးဒ်မယ်ထံဘိုတအိုတ်ဝဲ. သာပေယ်နတ်သဒ်. လုံဒဲဘဒ်ကွာမယ်အာဝဲဒတ်လံယ်.
ကူမေသ်ဃို. သယ်သယ်တတးသ်ကွာ. ဘတ်ဝေသ်ဝံယ်ဝဲ. ဘံတ်တဘုံ. ဖွံတ်တတံယ်.
ဘတ်တူသ်ကံယ်. ခယ်စာဝဲဒတ်လံယ်. ဟောဖွာကေယ်ဝဲဒေဒ်နတ်လံယ်.

(မာဂဏ္ဍီ) ပဝဒ်နိဒ်ကို

(ဥတေန) စံယ်ပယ်ဒိုတ်နတ်. (သမာဓတီ) သေတ်နုသ်ပြဒ်သဒ်. မေတ်အူအံတ်
လီဟူဘတ်တဘုံဃံ. ကရံဟာကေယ်ဝဲလုံ. အခွေသ်ကေ. တခွဲဒ်ဒီလးယ်. အူကဲယ်
ထံတ်လးလ်မဒ်တုယ်ဝဲဒတ်. မယ်လံယ်ပေလ်ကွေလ်မေတ်အူဝီယ်.

သဒ်တမုံလ်အိုတ်အာ. နံတ်ဂဒါ. တယုသ်ဘတ်ကေယ်ဝဲ. (သမာဓတီ) ကူသ်
ဘုံဒ်ကျေဇူ...တသ်မူဒ်ဝဲအီယ်ကဘတ်မယ်ဒေဒ်လဲတ်. စံတ်ထီကွသ်ဝဲ.

ကဘတ်မေသ်ထီဆဒ်ဝဲ (မာဂဏ္ဍီ) သေတ်တသ်မယ်လံယ်. သီတ်ညာထီဝဲ. မေဒူ
ဃာထံတ်. ကံတ်စဒ်ထီတမေသ်ကဖွာဝဲ. ဘတ်သူပရီယဲယ်. စဒ်ကေယ်မဒ်ကဂေယ်
ဝဲဆိုမိုတ်ဝီယ်.

နယ်သေတ်ဇံ. ယယ်စံယ်ပယ်အီယ်. ဘတ်နံတ်ပလံသ်ဃလ်သဒ်ထံဘိုပိုယ်ဖုံဒ်
တနောဒ်ဒတ်. ဘတ်အိုတ်ဝဲလံယ်.

(သမာဓတီ) သေတ်ကူတ်မယ်ဟဒ်ဂံယ်ယယ်ထံဘိုလံယ်. ခါအီယ်မဒ်. သဒ်ခုတ်
လံယ်ဘတ်ဝဲထံတ်ဝီယ်နတ်. အမဒ်သေတ်ခဲ.

ကစသ်စံယ်ပယ်ဇံ. တသ်မယ်ဝဲအီယ်. ဆိုမိုတ်ဘတ်လုံမတဂယ်မယ်လဲတ်တဲရုံဒ်
ထံတ်ဝဲဒတ်လံယ်.

နယ်သေတ်ဇံ. ပွယ်လုံအဲတ်ကွီယယ်ဒိုတ်. လိုတ်ဘတ်ယဘုံဒ်ဖိုတ်အိုတ်တဂယ်ဂယ်
လံယ်. ကမယ်နေဝဲဒတ်. တဲဘုံ.

(မာဂဏ္ဍီ) မိဒ်ဖယာနတ်. အိုတ်လုံဂံယ်ထေဒ်ဃို.

ကစသ်စံယ်ပယ်ဒိုတ်ဇံ. တသ်မူဒ်ဒိုတ်တသ်မယ်ဝဲအီယ်. မတဂယ်မယ်ကကဲဝဲလဲတ်.
ကစသ်မုတ်ယယ်မေသ်လံယ်. မယ်ကဲဝဲဒတ်. ယနဲတ်လံယ်ပါဖိုသတ်. မးမယ်ဝဲဒတ်လံယ်
ရုံဒ်ထံတ်ဝဲဘုံ.

အဲတ်ဒေမုတ်ဖို (မာဂဏ္ဍီ)ဇံ. မေလွဲလုံနယ်. ပွယ်ဂယ်ယကအဲတ်ကွီဂံသ်. ဃုတဘတ်
ဝဲနံဂယ်လံယ်. နယ်မိဒ်ဖယာနတ်. ပုဘတ်ယသဒ်ကျေယ်နဒ်ဒိုတ်အိုတ်ဂေယ်မဒ်.

ယကဟေတဝံနယံ. ဆူလဒိတကုဒ်. ကယဲသ်နဆွယ်မျိုအိုတ်ကောဒ်ဖိုတ်ဒတ်ခဲလးလ်. တဲလံယံဝဲဒေါဒ်.

(မာဂဏ္ဍီ) မိဒ်ဖယာနေတ်. တဲဝဲဆွယ်မျိုဖုညာ.

စံယံပယံဒိုတ်နေတ်. ဟေတ်ယယ်ဆုဒ်လီ. ဟဲဒတ်မေခွဲခဲလးလ်ကောဒ်ဂယ်. ပုသ်ရှးဝဲတသ်ပရးလံယံ.

(ဥတေန) စံယံပယံဒိုတ်နေတ်. ကယဲသ်ဟဲဝဲဆွယ်မျိုဖုညာ. ဟေတ်ဝဲဆုဒ်လဒ် ထိတ်ဘတ်ဝဲဘုံ.

လုံအမျိုတဘိုဒ်ဖုညာ. ဟေတ်ထိုဝဲတစိုလဲတ်ဆံယံ. စဒ်အမျိုဝိယံတုယံဝဲစေသ်လံယံ. စံယံပယံဒိုတ်နေတ်. ပွယ်ခဲလးလ်.မးဖဲတ်နေဝိယံ. လုံနုသ်တသ်ပုံပူယံ. ခုတ်လံယံတသ် ပူယံ. တုယံလုံယံသ်ဒေ. ဖဲတ်နေဆွီနုလ်ဝဲပွယ်တကုဒ်. ဝလ်ဘးကဒါဟံတ်ဒိုတ်ဝိယံ. ဟီနေလံသ်ဘို. ဘွဲတ်လံယံဝဲအဖဲဒိုတ်. ဒွဲတ်ထံတ်ဝဲဒတ်. အဘေတ်ကုဟီနေခြသ်တဒ် ဖူဒးဒ်ကနတ်အေတ်. ထဒ်စဲဒ်တိုတကုဒ်. ဒေဒ်ကဲထံတ်ကုဒ်ကွံ. ဒိုခြသ်ဝဲဒတ်လံယံ. မေလုံ (မာဂဏ္ဍီ) မိဒ်ဖယာနေတ်. နံသ်စသ်ဖေဒ်ညတ်. ကိုတ်လိုတ်. အိုတ်ဒတ်တကုဒ်. ဒးဒ်ယဲလ်ကနတ်အေတ်ဖွဲ. လူယံဘွတ်နေဝဲဝိယံ. ထးနုလ်တပးသ်ထံနသ်ပူယံ. ကျဲတ်ဝဲလ် ထံတ်မိဟီနေ. မးအကစသ်. အံတ်ကေယံဝဲလံယံ. ဒေဒ်နေတ်မံယံ (မာဂဏ္ဍီ) ဒးဒ် ဆွယ်မျိုတကုဒ်. ဘတ်ဟဒ်ဂံယံ. တူသ်သီကဒါသဒ်ပဝဒ်နီကိုကတးသ်ဝဲဒတ်လံယံ.

ဖဲတနယ်ညာခါ. တရာတသ်စီဝေပူယံနေတ်. နဲသ်သံဖုညာ.

ကစသ်သေတ်ငုံ. သတယ်တရာ. ကူလးဒးဒ်ပွဲယံ. ဂေသ်ကျိုယံအိုတ်မေသ်ဝဲ.

(သာမာဝတီ) စဒ်ထံတ်. အူပဒ်သီကယ်မုတ်. ယဲသ်ကယယ်သေတ်တကုဒ်.

ဘတ်သီနေတ်. တဂေယံတကြးဒ်ဝဲဒတ်မံယံ. တသ်တဲဟဲကဲထံတ်ဝဲလံယံ.

နေတ်ဘုံကစသ်ယွယ်. ဟဲကညဒ်တုယံဝဲ.

လုံယယ်ကစသ်ယွယ်. ဟဲဝဲခါ. သုစီဝေတဲမဒုတသ်တဲတကုဒ်လဲတ်. စဒ်ဝဲဒတ်.

လုံတဲတသ်တဲတကုဒ်. ပတီရုံဒ်ပျဒ်ထံတ်ဝဲနေတ်.

ဖိုအဲတ်နဲသ်သံသေတ်ငုံ.

(သာမာဝတီ) ကဲဒိုတ်. အူပဒ်သီကယ်မုတ်. ယဲသ်ကယယ်နေတ်. ဒးဒ်တကြးဒ်ဝဲ သေတ်. မေတ်အူအံတ်လီ. ဘတ်တူသ်ကံယံသီဝဲလံယံ. မေသ်ဝဲတသ်သီဒေဒ်နေတ်. ဂေသ်ကျိုယံဒေါဒ်မံယံ.

သုသေတ်တကုဒ်. လုံညာစိုယ်ဃတ်. မယ်ဘတ်တလး.တဂေယံအးကယ်. အစို ကမံယံဃို. ဘတ်တူသ်ကံယံသီဝဲဒေဒ်နေတ်လံယံတဲဝဲဘုံ.

ကူသ်ဒိုတ်ထံ. ယွယ်ကစသ်ကွံငုံ.

မေသ်အူပဒ်သီကယ်မုတ်. ယဲသ်ကယယ်တကွဒ်.လုံညာစိုယ်ဃတ်. မယ်ဘတ်တလး.
တဂေယ်အးကယ်စိုကမံယ်နေတ်. မေသ်ဝဲမျိုဒေဒ်လဲတ်. ဟောဖှာပျဒ်နေကေယ်ကစသ် .
ပဲသ်သေတ်မံယ်. ဃေကညာ. ပတီရုံဒ်ဝဲယို.

ကစသ်ယွယ်နေတ် (သမာဓတီ) သေတ်အတေဒ်ဒေကျံ. ကေယ်ဟောဖှာပျဒ်ကဒါ
နေဝဲဒတ်လံယ်.

အတေဒ်ကဲသ်ပူညာ
(သမာဓတီ)လုံညာတသ်အးစိုကမံယ်

လုံညာအခါ. ဒူပြယ်ကသီကံသ်ပူယ်. ပျယ်မတဒ်ကဲဝဲစံယ်ပယ်. စံယ်ပယ်ဒိုတ်နုသ်
ပူယ်နေတ်. (ပစ္စေကဗုဒ္ဓါ) ဃောဒ်ဆူယ်ထံဘိုဟဲကညဒ်ကပးဝဲလံယ်. နုသ်ပူယ်မုတ်ဖိုယဲသ်
ကံယယ်နေတ်. မေသ်ဝဲ(ပစ္စေကဗုဒ္ဓါ) ကံသ်ပျုဒ်စူဒ်ကတံယ်မယ်ဘူတ်ဝဲမေယ်ဒိုတ်လံယ်.
တနီယ်မုသ်နေတ်မေသ်လံယ်.

(ပစ္စေကဗုဒ္ဓါ) န္နိဆူယ်ကေယ်ကညဒ်လုံ (ဂန္ဓမာဒနတောငါ) ကစးသ်. အိုတ်တံသ်
တဆူယ်. လုံထီကျိုနီယ် တပှောလ်ပူယ်နေတ်. ဝေယ်စာလံယ်ဝဲ (နိရောဓသမာပတ်)
လံယ်. စံယ်ပယ်ဒိုတ်နေတ်. ကောဒ်ထံတ်ဝဲနုသ်ပူယ်. မုတ်ဖိုတကွဒ်. လဲယ်လိုသ်ကွဲဝဲ
ထီလံယ်. သေတနီယ်ကွးယ်လိုသ်ကွဲဝဲဝီယ်. နုသ်ပူယ်အိုတ်မုတ်ဖိုယဲသ်ကယယ်နေတ်.
တသ်ဝိုယ်သဒ်ဒိုတ်ယို. ကဆိုင်မေတ်အူဟဒ်ဃုကွသ်ဝဲဒတ်.

(ပစ္စေကဗုဒ္ဓါ) နုလ်လံယ် (နိရောဓသမာပတ်) တပှောလ်အိုတ်ထီတ်ဝဲ. ဆိုမိုတ်.
ဝဲလုံနံတ်ပူယ်ဒွဲတ်အူထံတ်ဝဲဒတ်လံယ်. နံတ်အူထံတ်လးလ်ဘွံ. ဖှာထံတ်ဝဲ.

(ပစ္စေကဗုဒ္ဓါ) ထီတ်ဒေါဒ်ကွသ်နံတ်ဝဲဘတ်. ဆိုမိုတ်ဝဲလုံ. သီလီယို.
ဝဲသေတ်ကမတ်ဝဲ. ဒိုတ်မဒ်လီ.

စံယ်ပယ်ကိုကွဲတ် (ပစ္စေကဗုဒ္ဓါ) ဒွဲတ်အူကမတ်ဘတ်ဝဲလီ.

စံယ်ပယ်မေသီတ်ညာ. ကဟေတ်ပွယ်. တသ်ကမတ်လံယ် (ပစ္စေကဗုဒ္ဓါ) ဒေဒ်
ကဲထံတ်ဖတ်ဆာဒွဲတ်ထဒ်ကဒါ. တဲတ်ပးဒ်လောလ်သဒ်ဝီယ်. ဃုထးပလ်ဖိုတ်သေတ်မုတ်
ဝီယ်ခါအီယ်မဒ်. ဒေဒ်ကဲထံတ်ဖတ်ဆာ. ကဲယ်တံတ်ကေယ်ငံယ်. တဲဝဲ. ဒွဲတ်ထံတ်
ဝီယ်ဟဒ်ထွဲဒ်ဝဲခဲလးသ်လံယ်.

(တိုသ်နံတ်. နုသ်ပူယ်မုတ်ဖိုတကွဒ်. လဲဒ်အူတဆံဒွဲတ်ဝဲဒတ်ခါ. တသီတ်ညာဝဲ.
ဒေဒ်ကဟဒ်ဂံယ်. ပလ်စေယ်တနယ်တအိုတ်ယို. တကဲထံတ်တသ်ဒဲဘဒ်ဒေဒ်. လုံခီတဘွံ.
လုံသဒ်ဒွဲစေယ်တနယ်အိုတ်ဝဲ. တုယ်ဝဲလုံပျီဒ်မာပတံသ်. ကဲထံတ်ဝဲဒဲဘဒ်လံယ်. (ပစ္စေက

ဗုဒ္ဓါ) သေတိနေတိ. သေတိမုတိအလေတိတကထို. ပလိရှိတိဃလိဒွေတိကဲယိနသိကေ. တစဲဒိမဒ်ကိုသိလိဒ်ထံတိတအိုတိဝဲနဲဝဲဒိဒေဒိ. အိယိနေတိတိုသိနဲတိကံသိမေသိဝဲလံယိ)

မေသိဝဲ(ပစ္စေကဗုဒ္ဓါ) နေတိနုလိလံယိ (နိရောဓသမာပတိ) န္ဓိသံပွဲယိဘွံ. ဂဲယိထးတိထံတိ. လုံလိုတိလဲယိတသိလံယိ. ကညဒိဝဲဒတိလံယိ.

နုသိပူယိမုတိဖို. ယဲသိကယိတကွဒ်. နံသိစသိမယိပလိဒဲဘဒ်. ကယိအစိုကမံယိဗျံ. လံယိဘတိနလိရလိဘတိတူသိကံယိဝဲနီတိအာရဒ်မဒ်. ပူယိနလိရလိဘွံ. ဃတိတကယိပဒ်လို. ဟီတိမေတိအံတိ. ပတိဃုလိဒဲဒိသုသေတိမေတိအံတိသီ. ဘတိတူသိကံယိဝဲဒတိလံယိ.

ဖိုအဲတိနဲသိသံသေတိဇုံ. အိယိနေတိမံယိမေသိဝဲ (သာမာဝတီ) စဒိထံတိနုသိပူယိမုတိဖိုယဲသိကယိတကွဒ်. လုံညာမယိပလိ. တဂေယိအးကယိ. ဒဲဘဒ်မေသိဝဲဒတိလံယိ.

အတေဒ်ကဲသဒ်ပုညာ

(ဓမ္မုတ္တရာ) လုံညာဂေသ်ကျိယိနိကမံယိ

ကစသိယွယိနေတိ. နဲသိသံဖုညာ. ပတိရုံဒ်စဒိထံတိဝဲဒတိ.

ကူသိဒိုတိထံယွယိကစသိကံဇုံ. (ဓမ္မုတ္တရာ) နေတိ.

၁။ မဒုကယိဃို. ပျိသိတကိုဒ်ဝဲဒတိလဲတိ.

၂။ မဒုကယိဃို. ပံညာဒိုတိထံ. ကျိကျဲယိဝဲဒတိလဲတိ.

၃။ မဒုကယိဃို. နေတိတုယိဘတိဝဲ(သောတာပတ္တိဖိုလ်)နေတိလဲတိ.

၄။ မဒုကယိဃို. ဘတိကဲထံတိဘတိ. ပွယိမးအံတိကုသိမုတိနေတိလဲတိပတိရုံဒ်စဒိဝဲ.

ဖိုအဲတိနဲသိသံသေတိဇုံ.

ဖဲပျိယိမတဒ်စံယိပယိ. စုပူယိခါနေတိလံယိ. (ပစ္စေကဗုဒ္ဓါ) ဃောဒ်ဆူယိကွာ. တဆူယိနေတိပျိသိတကိုဒ်ဝဲတစဲဒိလံယိ.

၁။ နုသိပူယိမုတိဖိုတဂယိနေတိ. ကယိထံတိတသိကယိဝီယိ. ဖံတိထံတိထူခွဲဒ်ဝဲသေတိ (ပစ္စေကဗုဒ္ဓါ) နေတိဒေဒိအိယိဒေဒိနုယိ. လဲယိကေယိဟဒ်ဝဲ. စဒိထံတိ. မေသိဝဲ (ပစ္စေကဗုဒ္ဓါ) ပျိသိတကိုဒ်. ကဲဒေါဒ်ဟဒ်မယိကလိုသိဘတိဝဲ. မေသိဒတိ. ကယိအစိုကမံယိဃိုတဃတိညာအိယိပျိသိတကိုဒ်ဝဲဒတိလံယိ.

၂။ တနီယိမုသိနေတိမေသိလံယိ.

မေသိဝဲ (ပစ္စေကဗုဒ္ဓါ) ဃောဒ်ဆူယိ. လုံနုသိပူယိပျိဒ်စုဒ်မယိဘူတိမေယိခိုတိခါ. လုံတဖျိသိပူယိ. ဖံမီဝီယိသံကိုသိသွဒ်ကပွဲယိ. တသိနုသိထီမေယိခိုတိ. လူလံယိမယိဘူတိ

ဝဲဒတ်လံယ်. မေသိဝဲမေယိခိုတ်ကိုသ်လိုဒ်. ထးနွဲလ်ဘတ်လုံတဖျံသ်ပူယ်ဘွံ. တဖျံသ်ကိုသ်
 သွဒ်ခိုတ်ဃို. ခံလဲစေတ်တဘွံ. ထွဲတဘွံဖဲတ်ဝဲဒတ်. နူသ်ပူယ်မုတ်ဖိုလုံကဲဒေါဒ်မယ်
 ကလိုသ်တသ်တဂယ်နတ်. နံသ်စသ်သောဒ်ပလ်ဝဲကဆဲးထီဖွတ်ယောဒ်ကွံယ်ကစသ်
 သေတ်ဇုံ. ပလ်ထံတ်လုံထီဖွတ်ခိုတ်ဝီယ်. စောလ်ကေယ်ဇံယ်. ရှံဒ်ဝဲလံယ်. (ပစွေကဗုဒ္ဓါ)
 သေတ်ခံလုံရှံဒ်အတးမယ်ဝဲကိုသ်သွဒ်ကိုညသ်. ကွသ်ဃံယ်ဝဲနူသ်ပူယ်မုတ်ဖိုနတ်.

ကူသ်ခိုတ်ပွဲယ်ထံကစသ်သေတ်ဇုံ. ကစသ်ပွဲသ်မုတ်ထီဖွတ်. တလိုတ်ဘတ်ကဒါဝဲ
 လးယ်. မယ်ဘူတ်ဝဲကစသ်ခိုတ်သေတ်မေသ်လံယ်. ဝဲနတ်ကေယ်ကညဒ်စောလ်ဃုံလ်
 ဇံယ်တဘွံဃံနတ်. ပတီရှံဒ်ဝဲဒတ်လံယ်.

(ပစွေကဗုဒ္ဓါ) ဖုညာလုံပတီရှံဒ်တး. ကေယ်စောလ်ဝဲကညဒ်လုံ (ဂန္ဓမာဒနတောဝ်)
 ကစးသ်နတ်လံယ်. မေသိဝဲထီဖွတ်ယောဒ်ကွံယ်နတ်. တုယ်ခါအိယ်တဟဒ်ဂံယ်ဒေဒ်.
 အိုတ်ဝဲဖဲ (နန္ဒမူလိုဏ်ဂူ) ကိုပူယ်နတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. (ခုဇ္ဈတ္တရာ) နတ်မယ်ဘူတ်ဘတ်ဝဲ. တဖျံသ်ခံတ်ဖိုက
 မံယ်ဃို. အခါအိယ်. တုယ်လုံသေဘွံဒ်ဘွေဒ်ဝီဇုကဒ်သးပုတ်. ပံညာအိုတ်ဝဲဒတ်လံယ်.

၃။ ပျုဒ်စုဒ်လိုဒ်ကျေမယ်ဘူတ်ဝဲ (ပစွေကဗုဒ္ဓါ) မေယိခိုတ်ဖိုကမံယ်ဃို. တုယ်နေသ်
 ဘတ်ကေယ်ဝဲ (သောတာပတ္တိဖိုလ်) နတ်လံယ်.

၄။ ဘတ်ကဲထံတ်. ပွယ်ကုသ်မုတ်အဂေသ်နတ်ယယ်.
 လုံကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါနတ်မေသ်လံယ်. ချုပြ်သ်ကသီကံသ်ပူယ်သဲ
 ထီဖိုမုတ်တဂယ်နတ်. လုံမုတ်ဃေသ်လံယ်ခါ. ဆိတ်နံယ်မဲလ်ထီကွယ်မဲလ်ညာ.
 တေဃီဝဲသဒ်လံယ်. မုသ်ဒံဒ်ဒဲဒဲဒ်. သဲထီဖိုမုတ်မေသိဝဲ. ယဟာတယ်မုတ်တပါနတ်.
 လဲယ်ဟဒ်ဝဲလုံ. သဲထီဖိုမုတ်အိုတ်နတ်လံယ်. ဖဲနတ်အခါ. သဲထီဖိုမုတ်ဂံယ်ထေဒ်.
 မးပွယ်တအိုတ်နံဂယ်ခါ. မေသိဝဲလံယ်. သဲထီဖိုမုတ်နတ်. ဟဲတုယ်ဂံယ်ထေဒ်မေသိ
 ဝဲယဟာတယ်မုတ်အိုတ်.

ကစသ်မုတ်ဇုံ. ဘာလံယ်ဝဲကစသ်မုတ်လံယ်.
 ထးနွဲလ်ပလ်ဃီလဒ်တသ်ဘိုတ်တဘိုတ်. အိုတ်ဟီနေကစသ်ပွဲသ်မုတ်တထီတ်မံယ်
 မးဝဲ. ယဟာတယ်မုတ်. ဆိုမိုတ်ထံတ်ဒေါဒ်.

ယမေတဟီနေအတသ်ဘိုတ်. ကသဒ်ခိုတ်ထံတ်ပလ်ဒုတ်ဒါယယ်နတ်. ကလဲယ်
 တုယ်ဘတ်ဝဲနလ်ရလ်ပူယ်. မေဟီနေဇံယ်. ကဘတ်ကဲပွယ်ကုသ်မုတ်. မေထိုတ်တကြံယ်
 ဒဲဒ်လံယ်နလ်ရလ်. ကဲပွယ်ကုသ်မုတ်ကိုညသ်ဝဲတစဲဒ်ဒေဒ်. ဆိုမိုတ်ဝီယ်ဟီနေဝဲဒတ်
 လံယ်. မေသိဝဲကယ်အဖိုကမံယ်ဃို. တဃတ်အိယ်. ဘတ်ကဲထံတ်ဝဲပွယ်ကုသ်မုတ်လံယ်.

မေသိဒေဒ်နတ်မံယ်. ကစသ်ယွယ်နတ် (သမာဝတီ) သေတ်စဒ်ထံတ်တကွဒ်.
 လုံညာဖိုယ်ဃတ်အတေဒ်ဖဲကျဲကေယ်တဲဖှာဟောပျုဒ်ကေယ်နေဝဲဒတ်လံယ်.

ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်
ပျဉ်နှိပ်ပယ်ကဲသဒ်အဆဲဒ်

တယေလ်ဒေဒ်ခါ. တနိယ်မုသ်နတ်.မေသ်ဝဲလံယ်. နဲသ်သံဖုညာ. လုံတရာတသ်စီ
ဝေလံသ်.

နဲသ်သေတ်ဇုံ. (သာမာဝတီ) စဒ်ထံတ်နုသ်ပူယ်. မုတ်ဖိုယဲသ်ကယယ်နတ်လုံနုသ်
ပူယ်ဘတ်တူသ်ကံယ်. မေတ်အူအံတ်သီဝဲဒတ်လံယ်.

(မာဂဏ္ဍီ)ဒးဒ်ဆွေယ်မိုတကွဒ်နုသ်ကေ. ဟဒ်ကံယ်တကဒ်ရဒ်မဒ်လီသီဝဲလံယ်. သုဝဲ
သေတ်. သီတသ်တကွဒ်နတ်.မေသ်မတဂယ်သဒ်မူ. မေသ်မတဂယ်သီ. မေသ်ဝဲနတ်.
မယ်သဒ်လံတ်. တဲဆွေ့နွဲဝဲ. တသ်တဲတကွဒ်နတ်လံယ်. ကစသ်ယွယ်ဟဲကညဒ်ဝဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ယယ်ကစသ်ယွယ်. ဟဲကညဒ်ခါ. သုဆိတ်နံယ်စီဝေတဲဝဲ
တသ်တဲမဒ်လံတ်. စဒ်ဝဲဒတ်ယို. မေသ်ဝဲစီဝေတသ်တဲတကွဒ်ပတီရှံဒ်ပျဒ်ဝဲဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. သာပေယ်နတ်သဒ်အိုတ်ဝဲတကွဒ်. အနိတ်တကယယ်ကးဝဲ
နုသ်ကေ. ဒေဒ်ဝဲသီသောဒ်မယ်သဒ်လံယ်.

တသာပေယ်နတ်. ပလံသ်ထီသဒ်အိုတ်ဝဲတကွဒ်. သီနုသ်ကေ. ဒေဒ်ဝဲသဒ်တမူအိုတ်
သောဒ်မယ်သဒ်လံယ်.

(မာဂဏ္ဍီ) မယ်ဝဲတသ်မူဒ်တကွဒ်ဝီယ်ဘုံ. တသီဒးဒ် (သာမာဝတီ) တဘုံသံသဒ်
မူအိုတ်ဝဲနုသ်ကေ. ဒေဒ်ဝဲသီကောဒ်မယ်သဒ်မေသ်လံယ်.

(သာမာဝတီ) ကဲခိုတ်အိုတ်. နုသ်ပူယ်မုတ်ဖို. ယဲသ်ကယယ်တကွဒ်နတ်. လုံ
(မာဂဏ္ဍီ) တသ်ရဲသ်ကွဲယ်ယို. ဘတ်သီ ဝဲနုသ်ကေ. ဒေဒ်ဝဲသဒ်မူအိုတ်သောဒ်မယ်သဒ်
မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. တသာပေယ်နတ်သဒ်တကွဒ်. မယ်သဒ်ဒေဒ်တမူဝဲမေသ်
လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

၁။ အပ္ပမာဒေါ အမတံပဒံ
ပမာဒေါ မဇ္ဈနောပဒံ
အပ္ပမတ္တာ နမီယန္တိ
ယေပမတ္တာ ယထာ မတာ

အခဲလုံပကညံ ... တသာပေယ်နတ်သဒ်နတ်. နေသ်နတ်ဗယ်ဂေသ်ကျီယ်မေသ်
ဝဲလံယ်. သာပေယ်နတ်သဒ်ထံဘိုဆဲဆဲသီဂေသ်ကျီယ်မေသ်ဝဲလံယ်.
တသာပေယ်နတ်သဒ်တကွဒ်သီတမေသ်ဝဲမယ်သဒ်. သာပေယ်နတ်
သဒ်တကွဒ်သီဝဲမယ်သဒ်သောဒ်. တသာပေယ်နတ်ပလံသ်ထီတသီ
မေသ်ဝဲလံယ်.

၂။ ဧဝံ ဝိသေသတော ဥတွာ
 အပ္ပမာဒမိ ပဏှိတာ
 အပ္ပမာဒေ ပမောဒန္တိ
 အရိယာ နံဂေါစရေ ရတာ

အခံလုံပကညံ

... တဿာပေယံနံတံ. ပလံသံထံဒိတံ. ပံညာအိုတ်တဂယ်နေတ်
 မေသံဝဲလံယံဆံသိတ်ညာထိတ်ဝဲယို. တဿာပေယံနံတံတကွဒ်သဒ်
 ခုအဲတ်ဒေါဒ်ဝဲလံယံ. မေသံဝဲပံညာအိုတ်ပွယ်တကွဒ်. အရိယယ်ဝိဒ်
 ကိုယ်သေတ်ကျဲဒ်စာလံသံကွဲ. မေသံဝဲ (ဗောဓိပက္ခိယ) တရာကွာ
 မုံလ်အာဝဲဒတ်လံယံ. တဿာပေယံနံတံသဒ်ကွာ. လံယံဆံသိတ်ညာ
 ပံညာအိုတ်ဝဲတကွဒ်နေတ်. အရိယဒ်ဝိဒ်ကိုယ်သေတ်ကျဲဒ်စာလံသံ
 မေသံဝဲ. တဿာပေယံနံတံသဒ်ကွာ. သဒ်ခုမုံလ်အာဝဲဒတ်လံယံ.

၃။ တေဈာယိနော သာတတိကာ
 နိစ္စံ ဒဠေ ပရက္ခမာ
 ဖုသန္တိ ဝီရာ နိဗ္ဗာနံ
 ယောဂက္ခေမံ အနုတ္တရံ

အခံလုံပကညံ

... ပံညာအိုတ်ဝိတ်ကိုယ်တကွဒ်. ဈယ်အိုတ်ဝဲမေသံဂေယံအဆး
 တပျဒ်အာထိုဒ်ဝဲ. လိုလဒ်အိုတ်ဝဲမေသံဂေယံယောကဒ်လ္လိသ်ပါခုတ်
 လံယံကဘဒ်လံသံမေသံဝဲနေတ်ဗယ်နေတ်. တုယ်ဘတ်ဝဲဒတ်လံယံ.
 မေသံဝဲမေယံတေယံသနယ်ကတးသံဘွံ. ပွယ်အာဂယ်ဖုညာ. သော
 တယ်ပဒ်တိဒ်ဖိုယ်. တိယ်ဝဲဒတ်လံယံ.

(သမာဓတီ) ဝိနိထူဒ်ဝိပင်လီ



(ကုမ္ပဏီဇာတိသမ္ဘာသတိသား) ဝိသုဒ္ဓိ

ကစသယွယ်နေတ်. ယယ်စကျီယံကံသ်. ဝေယံလူဝိယံဗျသ်. ကညဒ်အိုတ်ဝဲခါ. အကျံပျုဒ်ဝဲ (ကုမ္ပဏီဇာတိသမ္ဘာသတိသား) သဲထီဖိခွါယို. (ဥဋ္ဌာနဝတော. သတိမတော) စဒ်ထံတ်. ဓမဒ်တေယံသနယ်တေယံဟောစွာဝဲဒတ်လံယံ.

ယယ်စကျီယံဝေသ်ပူယံ. ပျိဒ်စိပယ်တယ်. အိုတ်အာမဒ်မေသ်ဝဲ. သဲထီဖိဒိုတ် အိုတ်တဂယ်. ဖဲသထီဖိဒိုတ်ဟိတ်နေတ် (အဟိဝါတ) ကောဒ်ဝဲကူစဲဒ်တသ်ဆာဟဲ ကဲထံတ်ဝဲလံယံ. မေသ်ဝဲတသ်ဆာဖုညာ. မေကဲထံတ်နေတ်ပစိုယ်တသ်ဃသ်. သတ်ဘိလာ. ကွံသ်ပနသ်. စဒ်ထံတ်သီဝဲဒတ်. ဝိယံဘွံပွဲသ်ဘံတ်ခေပွယ်ကုသ်. ပွယ် မယ်တသ်ဖိဖုညာသီဝဲဒတ်လံယံ. လုံဒိကးတသ်မဒ်. ဟိတ်ကစသ်သီဝဲဒတ်လံယံ.

ဖဲဟိတ်ပူယံကဲထံတ်တသ်ဆာ. ကူစဲဒ်ဝဲသဲထီဒ်မာဝယ်လံယံ. မေသ်လုံတသ်ဆာယို. ကဘဟ်သီသီတညာလံယံသဒ်မေသ်ဝဲ. သဲထီဒ်မာဝယ်နေတ်. ကောဒ်နေဝဲအဖိခွါကွသ် ထီဝဲဒတ်. မဲထီအးတ်ထံတ်. ပွယ်ကဒးပူယံဝိယံ. မယ်လောလ်ထွဲဝဲဒေဒ်အိယံလံယံ.

ဖိအဲတ်ခွါဇု. တသ်ဆာဝဲအိယံ. မေကဲထံတ်နေတ်. စိတ်ကဲမဒ်ပူယံဝဲလံယံကူမေသ် ယို. နယ်နေတ်ဝဲဒ်ကွဲဒ်လးယံမိုသ်ပသ်တဂေယံ. စိတ်ဟဒ်ထံတ်ဖဲဟိတ်အိယံလုံအခွေ လံယံ. မေသ်ဝဲပျိဒ်စိတကွဒ်. ခုတ်လံယံပလ်ခူသူတ်ဃလ်ဝဲလံယံ. တုယံလုံနနံသ်ဒိုတ် ထံတ်အခါတဘွံ. ဟာကေယံထုံဒ်ထံတ်. ပျိဒ်စိတကွဒ်. လုသ်လံယံအံတ်နသဒ်မူနေတ် လံယံ. မယ်လောလ်ဝဲဒတ်. ဖိခွါနေတ်. ဘာလံယံမိုသ်ပသ်ဝိယံ. စိတ်ဖျောဒ်ဟဒ်ထံတ် ဝဲလုံဟိတ်နေတ်လံယံ. လုံအယိယံအိုတ်. တဝံဖိတဖူးတ် (၁၂) နိတ်အိုတ်ဝိယံဘွံမဒ်ဟာ

ကေယ်ဝဲဒတ်လံယ်. စိတ်ဟဒ်ဖှောဒ်ထံတ်ဝဲလုံနံသ်ဆေဒ်ဒေဒ်နတ်ဟာကေယ်ခါဘွံ. အိုတ်ထံတ်ဒးဒ်ခတ်ဆုတ်ခတ်မွလ်ယို. ပွယ်ကွသ်နတ်ငယ်တဘတ်နဂယ်. ပေါလ်ခွါနတ်. မိုသ်ပသ်နတ်မယ်လောလ်ထွဲပျီဒ်စီလံသ်ကွဲလဲယ်ဟဒ်ဆတ်ကွသ်ဝဲ. စုခံတ်လံသ်တပျဲဒ် ကွဲဒ်အိုတ်ဝဲဒတ်ဝီယံဘွံဆိုမိုတ်ဝဲပွယ်တကွဒ်. တသိတ်ညာယယ်လုံ. သီထီဖိုခွါ. ယမေထုံဒ် ထံတ်သူဝဲပျီဒ်စီတကွဒ်ပွယ်ဖွတ်တဂယ်. ဟူတ်ပွယ်ထူကတီယံဝီယံ. သူစွဲအံတ်ဝဲ. ပွယ် ကဒိုတ်သ်မယ်နဒ်ယယ်.

မေလဲယ်ကဲပွယ်ပွဲသ်. တူသ်ငါလံယ်သဒ်. ကဂေယ်ဝဲဒတ်ဆိုမိုတ်ဝီယံ. ဟဒ်ဃုတသ် မယ်. နေသ်ဝဲဟဒ်နိုဆောဒ်တဲဒ်တို. ကောဒ်ဂဲယ်ထးတ်ပွယ်. တသ်မယ်လံယ်. ဂဲယ် ထးတ်ခံ. ပွယ်မိမတ်သဒ်ဖုညာ. ဒေဒ်ကနတ်ထံတ်ဝဲ.

တီမုဂါနံဝဲသေတ်ကောဒ်ဂယ်ဒဲဒ်သေတ်ငုံ. ဂဲယ်ထးတ်ထံတ်ငယ်. ပျုတ်ကတံယ် ထံတ်. ကွံသ်ပနသ်ကသေတ်ကဆံ. ဟဒ်ထွဲဒ်ကိုဒ်နတ်အခါဘတ်လီ. ဖံမေယ်ခွံမေယ် အခါဘတ်လီ. ဟဒ်ရှုတ်လဲဒ်ဝဲကောဒ်ဂဲယ်ဒဲဒ်. နိုဆောဒ်ကောဒ်ဂဲယ်ထးတ်ပွယ်လံယ်. ကူမေသ်ယို. ပွယ်ကောဒ်ဂဲယ်လုံ (ကုမ္ဘဏ္ဍာသက) လံယ်.

တနီဃ်ဒေါဒ် (ဗိမ္ဗိသာရ) စံယ်ပယ်နသ်ဟူဝဲ. ပွယ်နတ်ကလုသ်ဘွံ. ပွယ်ကလုသ်ကမေသ်ဝဲအီယံ. ပျီဒ်စီပယ်တယ်အိုတ်အာမဒ်တဂယ်. ကလုသ်မေသ် ဝဲလံယ်.

(ဗိမ္ဗိသာရ) စံယ်ပတ်နတ်. လံယ်ဆံတသ်ဂေသ်အိုတ်ဝဲတမီယံလံယ်. ကညံတဲ တသ်ကလုသ်သံတ်န ဖံတ်သိတ်ညာနသ်ပးသ်လီတ်မတ်ဝဲလံယ်. ဟူဘတ်ဝဲကလုသ်ဘွံ. ပွယ်ဝဲအီယံပွယ်ဒိုတ်. ပွယ်ဖွတ်. အံတ်နယ်ခွဲဖဒ်. သိတ်ညာဝဲလံယ်.

ကူမေသ်ယိုဟူဝဲပွယ်ကလုသ်ခါအီယံတဂယ်. စုကဝဲယံပျီဒ်စီအိုတ်အာ. ပွယ်တဂယ် တဲဝီယံ. လုံဂံယံထေဒ်အိုတ်. အပွဲသ်နသ်ဟူဝဲဒတ်.

စံယ်ပယ်ဝဲအီယံ. တမေသ်တဲကြံ. တဲမေသ်တီသ်နံသ်ဝဲလံယ်. ပွယ်ဝဲနတ်. ဒေဒ် သိတ်ညာ. ယကလုယံသီကွသ်. ပွယ်လံယ်ပွယ်တဂယ်တဲဝဲပွယ်နိုဆောဒ်တသ်ခါအီယံ တဂယ်. နလဲယံမယ်ဒေဒ်သိတ်ညာ. ပွယ်ဝဲနတ်. လဲယံလုံအခွေ. သီကွသ်ဝဲဝီယံ ကာကေယ်ကဒါတဲဝဲ.

ပွယ်မးတသ်မယ်. ဟီအံတ်ဘိုဒ်လဲ. တူသ်ငါလံယ်မေသ်ဝဲ. ပွယ်နံသ်ဖွတ်တဂယ် မေသ်လံယ်. (ဗိမ္ဗိသာရ) စံယ်ပယ်ဟူဘွံ. အိုတ်ကစုဒုဝဲလံယ်တနသ်ကေမေနသ်ဟူ. ပွယ်တဂယ်. ကလုသ်ဒေါဒ်ဘွံ. စံယ်ပယ်တဲထံဘိုဝဲ. အတသ်တဲတဖူးတ်နတ်လံယ်. ပွယ်ဝဲနတ်. ပွယ်ဖွတ်တဂယ်. တဲနသ်ကေစံယ်ပယ်တနလ်. တဲဝဲလုံပွယ်တသ်အိုတ် တဂယ်. လံယ်ဆံကအိုတ်ဝဲတမီယံ. ဝဲနတ်ဒေဒ်ကသိတ်ညာသောဒ်. ကြးဒ်မယ်ဝဲဆိုမိုတ်

ဝိယံ. ကစသံဓံယံပယံဇုံ. ကစသံပွဲသံမုတ်. မေနေသံစေတမးနေတ်. ကလဲယံကွဲဖို
မုတ်ဝိယံပွယ်ဝဲနေတ်ပျီဒ်စီ. ဒေဒ်ကတုယံလုံနုသံပူယံ. ကရှးနေဝဲ. ရှံဒ်ထံတ်ဝဲဒတ်လံယံ.

(ဗိမ္ဗိသာရ) ဓံယံပယံနေတ်. ဟေတ်ဝဲအပွဲသံမုတ်. စေတမးလံယံ. ပွဲသံမုတ်နေတ်.
ဟီထံတ်စေတမးဝိယံ. ဒုံဒ်ကူကယ်ထံတ်အဖိုမုတ်လုံ. ကူကယ်လံသံလီယံဝိယံဟဒ်ထွဲဒ်
ထံတ်လုံနုသံပူယံ. ဒေဒ်ပွယ်လဲယံခယီမယ်သဒ်. လုံပွယ်တုသံငါသဒ်. အိုတ်ယဒ်ကွဲဒ်.
နုလံလံယံလုံဟိတ်တဟိတ်ဝိယံ.

မိုဇုံ. ဝဲသေတ်ပွယ်လဲယံခယီကစသံမေသံဝဲလံယံ. ဖဲနဟိတ်. တသံဒီသံကအိုတ်
ဘွေဒ်ဘတ်သဒ်. အိုတ်ဘွေဒ်ဘွဲဘွဲ. ကလဲယံဝဲမံယံ. ယေကညာတဲဝဲ. ဟိတ်ကစသံခဲ
ဖဲဟိတ်အီယံ. ပွယ်အာမဒ်လီ. အိုတ်ဝဲတကြးဒ်မံယံ.

မေလုံ (ကုမ္ဘဃောသက) ဟိတ်နေတ်အိုတ်တဂယ်လံယံ. လဲယံယေအိုတ်လုံအဟိတ်
နေတ်တဲဘွဲလဲယံလုံ (ကုမ္ဘဃောသက)ဟိတ်.

ကစသံဇုံ. ဝဲသေတ်အီယံ. မေသံဝဲပွယ်လဲယံခယီဖို. ဖဲနဟိတ်ကအိုတ်ဘွေဒ်ဘတ်
သဒ်. ဒီသံသးသံတဲဘွဲ.

(ကုမ္ဘဃောသက) တမိုတ်ခွေဒ်ပျုဒ်. ယေကညာတဲပလဲလဲဝဲကွာ.

ကစသံဇုံ. မေဒေဒ်နေတ်. ကမိတနယ်လံယံ. ဂံယံခဲဘွဲကဂဲယံထးတ်လဲယံဒတ်
ဝဲတဲဘွဲ. မိဘတ်ဝဲတနယ်လံယံ.

မုသံဝါထံတ် (ကုမ္ဘဃောသက) ကလဲယံတသံမယ်ပူယံဘွဲ.

ကစသံဇုံ. နဂံသံဟုသဒ်ပလ်တံသံနေပွယ်. ကဖံပလ်နေနယ်.

မိုဇုံ. တလိုတ်မံယံ.ယကစသံကဖံအံတ်ဒတ်လံယံ. တဲနသံကေ. ယေကညာဝဲအာဘွဲ
ယို.ပလ်တံသံနေဝဲတဲသောဒ်.ဟီပလ်နမူယံနယ်ဃလဲဝဲ. လုံနုသံစသံသေတ်စေ. လဲယံလုံ
ဈေဝိယံ. ပွယ်နေတပးယံလံခဲ. ဟုသဒ်ဂေယံဝါ. ဒေဒ်လုံနုသံပူယံဖဲဝဲသောဒ်. ဒီမျိုသးမျို
လဲဒ်သိုဒ်တသူဝိတ်နးမူပလူ. ဖံပလ်နေဝဲလံယံ.

(ကုမ္ဘဃောသက) ဟာကေယံဘွဲ. ပျေတ်လံယံနေဒုံဒ်အံတ်ဝဲ. အံတ်ဘတ်မေယံ
တသူဝိတ်အယတ်သယ်အိုတ်ယို (ကုမ္ဘဃောသက) သဒ်ဒွဲလံယံဘဲကပုလ်လီသိတ်ညာဝဲ.
ကစသံဇုံ. ဝဲသေတ်ပေယံပါဒိုတ်မဒ်. ဒီသံသးသံကဆဲဒ်အိုတ်ဘတ်သဒ်ဒေဒ်မံယံတဲဘွဲ.
ဂေယံလီ. တဲပွဲအိုတ်ဝဲဒတ်. နေတ်မံယံဂံယံမုသံဟာဆးတပျုဒ်. ဖဲနေဒုံဒ်အံတ်အဟယ်ရဒ်
ဝိယံဒေါဒ်. ကစသံဇုံ. ပွဲအိုတ်ပွယ်ဒီသံသးသံဒေါဒ်မံယံယေခွေဒ်ဝိယံအိုတ်ဝဲခါ.

(ကုမ္ဘဃောသက) မိလံသံခဒ် (ကုတင်) ခဲလးလ်ဘိုဒ်ကတဲလ်ကွဲဆာပလ်ဝဲ.

(ကုမ္ဘဃောသက) ဟာကေယံတုယံ. ဆိတ်နယ်ဘွဲလံယံဘွဲဒ်လံယံဖျဲဝဲလံယံ.

မတဂယ်. ဟဲမယ်ဟဒ်ဂံယံ. ယခဒ် (ကုတင်) အီယံလဲတ်.

အယဒ်သာဖိုသတ်တကွဒ်. တဲတကနတ်မံယ်ဟဲဆိတ်နံယ်ဖိုတ်ဝဲအာဂယ်လံယ်.

မိုဇ်. ယဘတ်ကဲထံတ်ဖွတ်နဒ်အီယ်. လုံနသုဝဲသေတ်ယိုမေသ်ဝဲလံယ်.

လုံယအိုတ်တဂယ်ခါမေလဲယံတသ်ပေဒ်တီသ်ဃလ်ကြိယံလံယ်.

ဖိုအဲတ်ခွါဇ်. ကမယ်ဒေဒ်လဲတ်ဖိုသတ်တကွဒ်တဲဝဲတနေသ်.

မုတ်ပွသ်နေတ်. ဒေဒ်နေတ်မံယ်. ဒီသံသးသံမယ်ဝဲဒတ်. (ကုမ္ဘဿယက) တဲတမီယံဂေယ်တူသ်ကံယ်သီခတ်ဝဲ. တဟာလံယ်ခါဘွံ. ခဒ် (ကုတင်) နေတ်စးဘီဃလ် ဝဲတစဲဒ်တမွဲဒ်. ဃတ်ဃးယံတကွဒ်ဖျဒ်တဲလ်ဝဲခဲလးလ်ပလ်ဃလ်ဝဲ (ကုမ္ဘဿယက) ဟာကေလယ်တုယ်. ဆိတ်နံယ်ဘွံဃံလံယ်ပွံသ်လးလ်ပွံ. လံယ်အံထံဝဲလံယ်. (ကုမ္ဘဿယက) ဂဲယံထးတ်ကဒါတဲဝဲ.

ခါအီယ်ဘွံ. ကဘတ်မယ်မဒု. ကဘတ်လဲယံကေယ်ဆူလံတ်. ခဒ်နသ်ကေဒေဒ် ကစသ်တအိုတ်သုမယ်ပလ်ဝဲလံယ်.

ဖိုအဲတ်ခွါဇ်. ပကမယ်ဝဲဒေဒ်လဲတ်. မုံလ်လောလ်ဒုဒ်ဒဲ. ဟိတ်ဘိုဒ်ကဒဲဒဲတဲဝဲ တဂေယ်မံယ်.

ဖိုအဲတ်ခွါဇ်. တသ်ဝီဝီယံကေယ်ဇ်. ဆိုမိုတ်နံမီယံလးယံတဂေယ်. ဘတ်လဲယံဝဲနံ မိုတ်လးယံတဂေယ်. တဲဝီယံကောဒ်အဖိုမုတ်.

ဖိုအဲတ်မုတ်ဇ်. ပျေတ်လံယ်နေနဝဲသ်လံသ်မီလံသ်ဒါနေတ်တဲယို.

မုတ်ဖိုနေတ်ဖဲသ်ကွေလ်ခဒ် (ကုတင်) ဝီယံဒါလံယ်နေဝဲလံသ်ဒါဝီယံဘွံ.

စံဇ်. ဟဲမီဖဲအီယ်လံယ်. အမိုနသ်ကေ.

ဖိုအဲတ်ခွါ. လဲယံမီဒးဒ်နဒေမုတ်နေတ်တဲဘွံ.

(ကုမ္ဘဿယက) မီဝဲမုသ်နယ်ဂဲယံကမတ်ဝဲလံယ်နေတ်ဘွံမုတ်ဖိုဟံတ်ဝဲ.

ဖိုမုတ်ဇ်. ဘတ်မဒုနဟံတ်လဲတ်.

မိုဇ်. တသ်မူဒ်ကဲဝဲသဒ်ဒေဒ်အီယ်လီ.

ဖိုမုတ်ဇ်. အိုတ်ဒတ်ဝဲမံယ်. ကဲသဒ်ဂေယ်ကျီယံ. မတဂယ်မဒ်ကြဲတနေသ်ဝဲလံယ်.

ဖိုမုတ်နသ်ကေ. အာကိုဂံသ်ဝယ်တဂယ်. ကြးဒ်နေသ်အခါဘတ်လီ.

ပေါလ်ခွါနသ်ကေ. ကွသ်ကတံယ်အံတ်အံ. မာတဂယ်. ကြးဒ်နေသ်အခါဘတ်လီ.

တဲဝီယံ. လုံဒီတနီယံ. တေဖွံဒုဒ်ခတ်အိုတ်ဝဲဒတ်တပူယံဃံလံယ်.

ဒီသံသးသံဘွံ. အမိုမေသ်ဝဲ. စံယ်ပယ်ပွဲသ်မုတ်နေတ်. တဲကွးစံယ်ပယ်.

ကစသ်စံယ်ပယ်ဇ်. ကယဲသ်အခဒ်စာယဒ်ကွဲဒ်ဟိတ်ခဲလးလ်. မးမယ်ပွဲ. မေတမယ်ပွဲ ကဟေတ်ဝဲတသ်ကမတ်. နဲတ်လံယ်ကျေတ်ညတ်ကေယ်ဇ်. ရှးဝဲတသ်ပရးစံယ်ပယ် နသ်ကေ. ရှးတသ်ပရးအတးကျေတ်ညတ်ဝဲဒတ်လံယ်.

(ကုမ္ဘဿယက) မီယံပွသ်ခံ.

ဖိုအဲတ်ခွါဇုံ. ဝဲသေတ်ယဒ်ကွဲဒ်.ဒးဒ်စံယ်ပယ်အယ်နယ်. မးပွယ်မယ်ပွဲကောဒ်ဟိတ် ဒဲဒ်လီ. ကဘတ်မယ်ဝဲဒေဒ်လဲတ်.

မိုဇုံ. ယဲတဂယ်. ဘတ်ကဲခဒ်စာတုသ်ငါသဒ်. လုသ်အံတ်သဒ်မူ. အံတ်ဂံသ်နေတ် မဒ်တကံတကဒ်မယ်ပွဲကကဲဝဲဒေဒ်လဲတ်.

ဖိုအဲတ်ခွါဇုံ. တသ်လုံအိုတ်ဒးဒ်ဟိတ်ယံ. ဖိုမာလီဘုံနေတ်. မေဘတ်ကြးဒ်ဟိလိုသ် ဒးဒ်ကဘတ်ဟိဝဲလံယ်. လုတ်တဲလ်စံယ်ပယ်. အယ်နယ်ဒုတဂေယ်တကဲဝဲမံယ်. တသ်လုံ ကမသ်နေတ်. တမီယ်တမို့ကျိစာမယ်လောဒ်တိုလ်ကဒါသေဝဲလံယ်.

ဖိုအဲတ်ခွါဇုံ. တဘဒ်ခီဘဒ်လုံပွယ်အိုတ်. နလဲယ်ဟိဟဒ်လိုသ်နေဇံယ်.

(ကုမ္ဘဃောသက) နေတ်တချဆဲဒ်ထုတ်ထံတ်ဝီယ်.ကဘံလွီသ်ဆီပျီဒ်စီကွာ. ခီဘဒ် လဲယ်ဟိဟာကေယ်ဟေက်ဝဲအမီယ်ပွသ်လံယ်. မီယ်ပွသ်နေတ်. ဟေတ်တကွဒ်ရှုးဝဲလုံ စံယ်ပယ်အိုတ်လံယ်. ဒးဒ်နံသ်စသ်စေဘတ်မယ်ပွဲ. မးနဲတ်လံယ်ထဒ်ဒေါဒ်.ဒေဒ်နေတ် မံယ်. သးဘုံထံတ်ဘဒ်မးမယ်ဝဲ. စေသးဘဒ်ရှုးဝဲလုံစံယ်ပယ်အိုတ်ဒေါဒ်လံယ်.ယေလ် ထံတ်ခီသံသးသံဘုံ.

ကစသ်စံယ်ပယ်ဇုံ. ပွသ်လံယ်ပွယ်တဂယ်.မးဟဲကောဒ်နေ (ကုမ္ဘဃောသက)နေတ် လံယ်.ရှုးဝဲတသ်ပရးစံယ်ပယ်ခေပွယ်ဟဲတုယ်.

နယ်ဇုံဟဲဇံယ်. စံယ်ပယ်ကောဒ်နယ်တဲဝဲ. ယယ်နေတ်. တသီတ်ညာဒးဒ်စံယ်ပယ် ဒိုတ်တဲပလဲလ်ဘုံ.

စံယ်ပယ်ခေပွယ်ဖဲတ်ထံတ်စုခဲတ်. မူယ်တို့သ်ထံတ်ဝဲဒတ်.

ဟဲတ်. ပွယ်ကရုံကပါတကွဒ်. သုတဘတ်မယ်. ယမသ်ဒေဒ်နေတ်တဂေယ်ဒူယာ တဲဝဲဝီယ်.

ဖိုအဲတ်ခွါ. ဟဲဇံယ်. ဘတ်ပွီယ်တဂေယ်. ပကလဲယ်ဘာစံယ်ပယ်. ပွယ်လုံဖဲတ် တို့သ်မူယ်နယ်တကွဒ်. ကမးစံယ်ပယ်ဟေတ်ဇံယ်တသ်ကမတ်. တဲဝီယ်ကောဒ်ထံတ်ဒးဒ် အဖိုမုတ်. လုံမဲလ်ညာဟဲဝဲလုံနုသ်နေတ်လံယ်. တုယ်လုံနုသ်ဘုံခဲလဲကူကယ်ဂေယ်ဝါလုံ အကြးဒ်လံသ်အိုတ်ဝဲဒတ်လံယ်.

စံယ်ပယ်ခေပွယ်ဖုညာ. ဟာကေယ်တို့သ်မူယ်ဝဲ (ကုမ္ဘဃောသက) တုယ်ဘုံ ဘာလံယ်စံယ်ပယ်. (ကုမ္ဘဃောသက) နေတ် (မိဗ္ဗိသာရ) စံယ်ပယ်ဒိုတ်စဒ်ဝဲဒတ်. နယ်နေတ်ပွယ်ကောဒ် (ကုမ္ဘဃောသက) မေသ်ဝဲလံတ်ယေ.

ကစသ်စံယ်ပယ်ဒိုတ်. မေသ်ကစံဒ်မံယ်.

နယ်အီယ်. နလိတ်ဘေဒ်ဘတ်ယယ်. ဘတ်မဒုနုသုစွဲဝဲပျီဒ်စီအိုဒ်စယ်လဲတ်. ကစသ် စံယ်ပယ်ဒိုတ်. ယယ်တဂယ်ပျီဒ်စီအိုဒ်စယ်. တအိုတ်ဝဲဒတ်လံယ်. တုသ်ငါသဒ်. ဘတ် လုသ်လံယ်အံတ်ဝဲသဒ်မူလံယ်.

နတ်ဒေဝနတ်တဂယ်. ဘတ်မဒု.နကလိတ်ဘတ်သဒ်ယယ်လဲတ်.

ကစသံဇံယံပယ်ဇံ. တလိတ်နယ်မယ်. ယယ်အိယ်ပျိဒ်စိအိုဒ်စယ်တအိုတ်ဝဲလံယ်.
ရှံဒ်ထံတ်ကဒါဘွံ.

(ဗိမ္ဗိသာရ)စံယ်ပယ်ခံ. နေသံပလ်စေတကုဒ်. ထံဒ်ပျိဒ်ထံတ်ဝဲ. စေတကုဒ်အိယ်
မေသံမဟဂယ်စေလဲတ်စဒ်ဝဲဒတ်. (ကုမ္ပဏီဇာတိသုတ်) ကွသံနတ်အစေဘတ်ဝဲယို. ယယ်
အိယ်ထံဒ်ထံတ်ကမတ်ဘတ်. တသံတကုဒ်. တသံဝိဃးအမူဒ်ကဲထံတ်ဝဲလိစေတကုဒ်
ဘတ်မဒု. တုယ်စံယ်ပယ်စုပူယ်လဲတ်. ဆိုမိုတ်ထီကွသံဝဲခိုတ်ဃးယံကျိဒ်နဒ်ထီဆဒ်မယ်
ယီပလ်သဒ်မုတ်ဖိုဒ်ဂယ်ထီတ်ဝဲဒတ်ဘွံ.

တသံမူဒ်ဝဲအိယ်. တသံဝိဃးလိကမတ်အမူဒ်မေသံဝဲဒတ်လံယ်. ပေါလ်မုတ်တကုဒ်
အိယ်. မေသံဝဲစံယ်ပယ်ပုသံလံယ်ဃလ်ဝဲဒတ်လံတ်မယ်. ဆိုမိုတ်ဘတ်ဝဲ. စံယ်ပယ်ခံ.

နယ်ဇံ. တဲကွသံမယ်. ဘတ်မဒုနမယ်ဝဲဒေဒ်အိယ်လဲတ်.

ကစသံခိုတ်စံယ်ပယ်ဇံ. ယယ်အိယ်. အာထာကိုကွယ်ပွယ်. တအိုတ်ဝဲနဂယ်မယ်
ရှံဒ်ထံတ်ဝဲဒတ်.

ဒေဒ်ဝဲစံယ်ပယ်. ယယ်တဂယ်. နအာထာမိယ်ခိုယ်ပတံသ်တမေသံဝဲလံတ်မယ်.
ကစသံဇံယံပယ်ဇံ. မေကြးဒ်ဂေယ်ဘတ်နတ်. ကစသံဇံယံပယ်မယ်. ယယ်တဂယ်
အာထာကိုကွတ်ပတံသ်. ကဲဘတ်လသံမယ်.

နယ် (ကုမ္ပဏီဇာတိသုတ်) ဇံ. ယယ်အိယ်. နအာထာကိုကွသံပတံသ်ဂံသ်ကဲထံတ်
ဝဲလိမယ်. နပျိဒ်စိပယ်တယ်အိုတ်ဆဲဒ်အာလဲဒ်.

အိုတ်ကဘံလွီသ်ဆီလံယ်ကစသံဇံယံပယ်.

နလိုတ်မဒုလဲတ်.

ကရှးပျိဒ်စိဂံသ်. လိုတ်လေတ်လံယ်ကစသံဇံယံပယ်.

(ဗိမ္ဗိသာရ) စံယ်ပယ်နတ်. ကယယ်တကဒ်လေတ်တကုဒ်. ပုသ်နေဝဲ. သုဒ်ရှးပျိဒ်စိ
တကုဒ်ပလ်ပူလံယ်ဝဲ. လုံနုသ်တသ်ပုံပူယ်. ကောဒ်စိဝေဖိုတ်ခူဝေသ်ဖိုကောဒ်ဂယ်ဝိယ်.
ဟေတ်ဝဲသဲထီလံသ်လဒ်. တေဖုံဒုံဒ်ခတ်ကေယ်ဝဲဒ်အဖိုမုတ်နတ်လံယ်. ဝိယ်ဘွံ.

(ဗိမ္ဗိသာရ) စံယ်ပယ်ခိုတ်နတ်. ကောဒ်ထံတ် (ဃောသကလုလင်) လဲယ်ဝဲလုံ
ကစသံယွယ်အိုတ်. ဘာလံယ်ကစသံယွယ်ဝိယ်.

ကုသ်ခိုတ်ထံယွယ်ကစသံကွံဇံ. နကွသံကတ်ဝဲပေါလ်ခွါတဂယ်အိယ်မယ်. ဂးသ်
ကွးယံတီယံကျိယ်. ပံညာအိုတ်ဝဲ. ဒေဒ်ပွယ်အိယ်တအိုတ်နဂယ်. ကဘံလွီသ်ဆီ. ပျိဒ်စိ
လးပွဲယံနသ်ကေ. တအိုတ်ဖှာသဒ်.မယ်နဒ်တပလ်ခိုတ်ဝဲ. အိုတ်တခံပယ်. တဂယ်ပတံသ်.
တုသ်ဖွတ်နဒ်သဒ်. ဟီအံတ်ခဒ်စာ. တုသ်ငါလံယ်သဒ်. လုသ်ဝဲသဒ်မူလံယ်.

ကစသ်ပွဲသ်. လံယ်လေလ်နေသိတ်ညာဝိယံဘုံ. တသ်အိုတ်တကွဒ်. မးအုတ်ခတ်
လံယ်သဒ်. ဟာကေယ်စောလ်ပျိဒ်စီခဲလးလ်ဝိယံ. ဟေတ်ဝဲသဲထီလံသ်လဒ်. တေဖုံဒုံဒ်
ခတ်ကေယ်ဝဲဒးဒ်. ဖိုမုတ်နေတ်လံယ်.

ကစသ်ပွဲသ်နေတ်. မေသ်ဝဲ. ဂးသ်ကွးယံတီယံကျိယံ. ဒေဒ်ပွယ်အီယံ. တထီတ်ဖုဝဲ
နံဘုံမေသ်လံယ်. ပတီရုံဒ်ထံတ်ဝဲဒတ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်ခုံ. ဂေသ်ကျိယံအိုတ်ဝဲဒေဒ်ပွယ်အီယံတရာမုဒ်တဒ်အိုတ်
ဂေယ်. လုသ်လံယ်အံတ်သဒ်မူမေသ်ဝဲလံယ်. ဟုတ်ပွယ်ပျိဒ်စီစဒ်ထံတ်အမူဒ်နေတ်.
ပျိဒ်စိုဒ်ပယ်တမလိုယ်. ဒီဃတ်လးလ်ဟဒ်ဂံယ်သေဝဲ. ဟိပွယ်ပျိဒ်စီကဲဒိုတ်ဝဲနေတ်.
တအိုတ်မေသ်လံယ်. တမိယံတမျှ. တိုဝဲပွယ်တဂယ်. စုကဝဲယံပျိဒ်စီပယ်တယ်. ဟဒ်ဂံယ်
လးလ်ဝဲခါ. မယ်စေလ်ကဲပွယ်ပွဲသ်လုသ်လံယ်အံတ်သဒ်မူနေတ်. တရာမုဒ်တဒ်အိုတ်ဝဲ.
လုသ်လံယ်အံတ်သဒ်မူမေသ်လံယ်. တသ်ကွဲဒ်စးဒ်ဒိုတ်. အိုတ်ဒးဒ်သတီဒ်. ကူလးဒးဒ်
ပွဲယံ. နံသ်စသ်နောဒ်စံရီပတံသ်. ကံတ်စဒ်သီကွသ်တသ်ဝိယံ. နံသ်စသ်နောဒ်သဒ်.
သးပါလးလ်ကွာ. ကျေဒ်သိုဆံဒ်တီယံတရာမုဒ်တဒ်လုသ်လံယ်အံတ်သဒ်မူအိုတ်ဝဲပွယ်
နေတ်. ဂးသ်ကွးယံစီစေယ်ချာသယ်တကွဒ်. တနီယံတမျှတိုပွါအာထံတ်ဝဲဒတ်လံယ်
တဲဝိယံလုံဖံလလ်မေဒ်တေယ်သနယ်တောယ်ဟောဖွာဝဲဒတ်လံယ်.

ဥဇ္ဈာနဝတော သတိမတော

သုစိကမ္မဿ နိသမ္မကာရိနော

သညတဿ ဓမ္မဇီဝိနော

အပ္ပမတ္တဿ ယသော ဘိဝဗုတိ

အခံလုံပကညံ... ဝီရိယဒ်ဒိုတ်. သတီဒ်အိုတ်လးပွဲယံ. စံရီအမူဒ်အိုတ်ထီသီကွသ်တသ်
အိုတ်ဝိယံ. ဂးသ်ကွးယံစံဒ်စီသဒ်တရာမုဒ်တဒ်လုသ်လံယ်အံတ်သဒ်မူ
အိုတ်ပွယ်နေတ်. စီစေယ်ချာသယ်ဓေပွယ်ပွဲသ်ဘံတ်တိုပွါအာထံတ်
ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တောယ်ကတးသ်ဘုံ (ကုမ္ဘဃောသက) သဲထီသော
တယ်ပဒ်တီဒ်ဖိုယ်တီယံဝိယံ. ပွယ်အာဂယ်နသ်ကေ. သောတယ်ဖဒ်တီဒ်ဖိုယ်စဒ်ထံတ်
တီသ်ဝဲဒတ်လံယ်.

(ကုမ္ဘဃောသကသတို့သား) ဝိဒ်ထွဒ်ဝိယံလိ



(၃)

(အရှင်စူဠပန္န ကမထေရ်) ဝိဒိဏ္ဍိ

ကစသယွယ်နေတ်. ယယ်စကျိယကံသ်. ဝေယလူဝိယဗျသ်. ကညဒ်အိုတ်ဝဲခါ အကျုပျုစိဝဲ (စူဠပန္န ကမထေရ်) ယို (ဥဇ္ဇာနေနပ္ပမာဒေန) စဒ်ထံတ်မေဒ်တေယံသနယ် ဟောစွာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ယယ်စကျိယကံသ်ပူယ်နေတ်. ဇိယလုံ (နေသေဋ္ဌိ) သဲထီဖဒ်ဒိုတ်တဂယ်နေတ်ဖိုမုတ် အိုတ်ဝဲတဂယ်. မုတ်ကနံယ်ထံတ်ဘွံ. လုံပြဒ်သဒ်နွီကထးဖံဒိုတ်.ဒးဒ်အစံဒ်အရှံဒ်ဖုညာ. ပွဲအိုတ်ဝဲလံယ်.

သဲထီဖိုမုတ်နေတ်. ပေါလ်ခွါဖံဒိုတ်တသ်လိုတ်အိုတ်ဒိုတ်ယို. လုံဟိတ်ပူယ်ကောဒ်မး ဝဲဒတ်. ဒးဒ်ပေါလ်ခွါနေတ်ကမတ်ထံတ်ဝဲ. သဒ်အံဒ်ဝဲမိုသ်ဒးဒ်. ပွယ်ဂယ်ကသိတ်ညာယို. လုံတသ်လံသ်အဂယ်. စိတ်ဖွောဒ်ဟဒ်ခူသူတ်နေဝဲလောလ်သဒ်လံယ်. လုံကြးဒ်တသ် လံသ်. ဟဒ်ဃုအိုတ်ဝဲ. အိုတ်ဃုံလ်ယေလ်ဘွံ. သဲထီဖိုမုတ်နံတ်ထံတ်ဘတ်သဒ်လံယ်.

သဲထီဖိုမုတ်. ဘိုဒ်အိုတ်ဖွဲတ်ဘွံ. တဲတ်ပးဒ်တဲဝဲအဝယ်.

စံဖိုဒဲတ်ဝယ်ငုံ. ဒေမုတ်ဟုံဒ်သဒ်အီယ်. ဘိုဒ်အခါဘတ်ထံတ်. ကအိုတ်ဖွဲတ်လီ.

ဆွယ်မျိုဘိုဒ်တီသ်တအိုတ်ဝဲ. ဖဲတသ်လံသ်အီယ်. မေဘတ်အိုတ်ဖွဲတ်နေတ်ဝဲသေတ် ခီဂယ်ကဘတ်တတးသ်တနဒ်ဝဲ. ပကေယံအိုတ်ဖွဲတ်ညံလုံ. မိုသ်ပသ်ဆွယ်မျိုသေတ်အိုတ် မံယ်တဲပျဒ်အဝယ်နေတ်.

ယမေတုယံ သုဝေသတိဆွယ်မျှအိုတ်. တမေသလုံယသဒတမူကအိုတ်ဝဲလးယံ ဆိုမိုတ်ဖိုဉ်ယံဝဲယို. ခဲဝံယံကလဲယံ. ခဲတဝံယံကလဲယံ. သုဒ္ဓိဝဲနီယံသံယေလ်အာဘုံအမာခံ.

ယဝယ်အီယံ. အတသ်ကမတ်ဘတ်. တသ်မူဒ်အိုတ်ဒိုတ်ဃးယို. တမိုတ်လဲယံသဒ် မေသဝဲလံယံ. လုံနံသ်ဆေဒ်ခါ. ကွသ်အိုတ်ဒိုတ်ထံတ်ဝဲ. မိုသ်ပသ်မျှနေတ်.

လုံဖိုခွါဖိုမုတ်ဖဲဒိုတ်. အဲတ်ကွီသဒ်ကညံယံအိုတ်ဒတ်ဝဲလံယံ. အဝဲမေလဲယံဒးဒ် လဲယံ. မေတလဲယံနေတ်အိုတ်ဒတ်ဝဲ. ယယ်အီယံဒုကဘတ်လဲယံဝဲလံယံ.

ဆိုမိုတ်ဝီယံ. လုံအဝယ်တအိုတ်ခါ. မယ်လောလ်ပလ်ဝဲ. ဟိတ်ဘိုဒ်တကွဒ်.

ယဝယ်မေယာကေယံနေတ်. တဲပျဒ်နေယယ်. ကေယံလုံမိုသ်ပသ်အိုတ်လံယံတဲပျဒ် နေဇံယံ. မယ်လောလ်ဝီယံကေယံဝဲဒတ်လံယံ.

အဝယ်ဟာကေယံဘုံ. ဟထိတ်အမာစဒ်ဝဲဒတ်. ကေယံလုံမိုသ်အိုတ်သိတ်ညာဘုံ ကရံလူယံဝဲ. တိုဝဲကွဲတံယံ. အမာနသ်ကေ. ဖဲကွဲတံယံအိုတ်ဖွဲတ်ဝဲလံယံ.

အဲတ်ဝယ်ဇုံ. ဖိုအိုတ်ဖွဲတ်ဝဲတဂယ်လီ. ကဘတ်မယ်ဝဲဒေဒ်လဲတ်.

အဲတ်ဒေမုတ်ဇုံ. နကအိုတ်ဖွဲတ်ဖိုယို. ကေယံလုံမိုသ်ပသ်ဟိတ်. ခါအီယံလုံကွဲတံယံ အိုတ်ဖွဲတ်လံယံဝဲလီယို. ကေယံနသ်ကေအဘျဒ်တအိုတ်လးယံ. ကေယံကဒါလုံဟိတ် နေတ်ဂေယံဒါခဲမံယံတဲဘုံ.

အမာနသ်ကေ. အဲတ်ဒေါဒ်ယိုဟာကေယံဝဲလံယံ. အဖိုနေတ်အိုတ်ဖွဲတ်ဝဲ. ကွဲတံယံယို ကောဒ်နေဝဲအမီယံလုံ (ပန္န က)လံယံ.

အိုတ်ယေလ်ဒေါဒ်ဘုံ. သဲထီဖိုမုတ်နတ်ထံတ်ကဒါသဒ်. တဲပျဒ်ဝယ်တရူး. ဒေဒ်လုံညာတး ဘိုဒ်ကအိုတ်ဖွဲတ်. တဂယ်ပွယ်ကေယံလုံမိုသ်ပသ်ဟိတ်. အဝယ်သိတ်ညာ. လူယံထွဲ ကေယံဒေါဒ်. ချံဒ်နေဝဲဘုံအိုတ်ဖွဲတ်ဝဲဖိုလံယံ. ကောဒ်နေဒေါဒ်ဝဲအမီယံလုံ (ပန္န က) လံယံ. နေတ်မံယံ. အဒိုတ်ဘဂယ်(မဟာပန္န က)အဆေဒ်တဂယ် (ဗုဠပန္န က) ခွဲဒ်ဖဲဒ် ကောဒ်နေဝဲလံယံ. ကောဒ်ထံတ်ဖိုဆေဒ်. ဟာကေယံကဒါဝဲလုံ. လံသ်ကွဲဒေါဒ်လံယံ.

အိုတ်ဝဲထွဲဘတ်ထွဲဘတ်. ဒိုတ်ထံတ်သိတ်ညာတသ်ဘုံ. (မဟာပန္န က) နေတ်လိုသ်ကွဲ ဒးဒ်ဝိုယ်မံတ်တကောဒ်. ဝိုယ်မံတ်တကွဒ်. ဖုဖီ. ပါကျီပါဆေဒ်တီဒါမုဂါ. စဒ်ထံတ်ကောဒ် တဲလောလ်သဒ်ဟူဘတ်ဝဲနေတ်. ကေယံစဒ်ဝဲအမိုသ်.

မိုဇုံ. ဝိုယ်မံတ်တကောဒ်သေတ်ဖုညာ. ဖုဖီစဒ်ထံတ်. ကောဒ်တဲလောလ်ဝဲသဒ်.

ဝဲသေတ်ဒေဒ်နေတ်. ကတဲကောဒ်ဝဲဂံသ်. ဆွယ်မျှဖုမံယံတအိုတ်ဝဲလံတ်ဇေယံ.

ဖိုအဲတ်မေသ်မံယံ. ဖဲတသ်လံသ်အီယံ. ဆွယ်မျှဘိုဒ်တီသ်တအိုတ်ဝဲမံယံ. တနသ်ကေ.

လုံယယ်စကျီယံကံသ်အိုတ်ဝဲ (ဓနသေဋ္ဌိ) သဲထီဖဲဒ်ဒိုတ်နေတ်. မေသ်ဝဲသုဖုလံယံ. လုံယယ်စကျီယံကံသ်နေတ်. မိုသေတ်မျှအိုတ်ဝဲအာမဒ်လံယံ.

မိုဠ်၊ မေဒေဒ်နေတ်၊ ဘတ်မဒု၊ သုတလဲယလုံ၊ ယယ်စကျီယံကံသ်ဒေဒ်လဲတ်၊
စဒဲဘုံမိုခံတတ်ဆးကဒါဝဲလံယ်၊ ဖိုသတ်ဖုညာ၊ စဒဲဘုံအာ၊ သဒ်ပေယ်ပါဒိုတ်၊ အိုတ်
ထံတ်ဝဲယိုတ်ဝဲအဝယ်၊ အဲတ်ဝယ်ဠ်၊ ဖိုသတ်တကွဒ်စဒ်ယယ်ကူးကူးယိုယသဒ်ပေယ်ပါ
ဒိုတ်ဝဲ၊ ဖိုခွါဖိုမုတ်တဖတ်၊ ကအံတ်ညံဝဲဒတ်၊ တအိုတ်ဘတ်မံယ်၊

အဲတ်ဝယ်ဠ်၊ ဟဲမံယ်ပလဲယ်ခံ၊ ဖိုသတ်တကွဒ်၊ လဲယ်နဲတ်ပျဒ်ဖုဖီဆွယ်မိုမေသ်
မံယ်၊ အဲတ်ဒေမုတ်ဠ်၊ ယယ်နေတ်၊ တိုကံသ်တဂးသ်ကွသ်၊ နမိုပါမဲလ်သတ်၊ တဘူတ်ဝဲ
လံယ်၊ တနသ်ကေ၊ မေသုဝဲသေတ်ဒု၊ ယကရှးနေသုလံယ်၊

ဂေယ်လီအဲတ်ဝယ်၊ ဖိုသတ်တကွဒ်၊ မေထီတ်ဘတ်၊ သုဝဲသေတ်ဖီဖုနေတ်ကျေယ်နဒ်
ဝဲဒတ်လီ၊

နေတ်မံယ်ကောဒ်ထံတ်ဖိုသတ်၊ ဟာကေယ်ဝဲလုံယယ်စကျီယံကံသ်လံယ်၊ တုယ်
ဝေသ်ကြိယံထောဒ်ဘုံ၊ အိုတ်ဘွေဒ်ဝဲမဲတရောလ်တဖူးတ်ပူယ်၊ သုဝဲသေတ်ဟာကေယ်
နေတ်၊ ရှးတသ်ပရးလုံမိုသ်ပသ်အိုတ်လံယ်၊ သဲထီဖဒ်ဒိုတ်ခံ၊

သုဝဲသေတ်၊ ပလးကမတ်ဘတ်ယမံဒိုတ်၊ တသ်မူဒ်နေတ်၊ ဒိုတ်ဃးအးရဒ်မဒ်၊
သုသေတ်မဲလ်သတ်၊ တမိုသ်ထီတ်ဘတ်သဒ်၊ ပျိဒ်စီစုကဝဲယ်၊ ပွယ်အီယ်တကွဒ်၊ လဲယ်
ဟေတ်လံယ်ဒတ်သုဝဲသေတ်၊ လုံမုလ်ဘတ်တသ်လံသ်နေတ်၊ ဟဒ်ဃုအိုတ်ဒတ်ဝဲ၊

ဖိုသတ်ခီဂယ်၊ မေသဲလီယံဖိုတကွဒ်၊ ဟာကေယ်ကောဒ်နေလုံယအိုတ်လံယ်တဲဝဲ
ဒတ်၊ ဒံမာဝယ်ခီဂယ်၊ ဟီနေဝဲမိုသ်ပသ်၊ ဟေတ်လံယ်ပျိဒ်စီတကွဒ်ဝီယ်၊ ဖိုသတ်ခီဂယ်၊
လုံဟဲရှးတသ်ပျိဒ်စီကစသ်အိုတ်၊ တးနူလ်ရှးကဒါဝဲလုံ၊ ဖီဖုသေတ်အိုတ်လံယ်၊

ဖိုခွါခီဂယ်၊ လုံဖီဖုဟီတ်ပူယ်ဒိုတ်ထံတ်ဝဲဒတ်၊ (မဟာပန္န က) နေတ်လဲယ်ပျလ်အဖုဒီ
လုံဖျသ်ထံတိုကနတ်ဝဲတရာလံယ်၊

(စူဠပန္န က) နေတ်နံသ်ဆေဒ်ဒေဒ်ယို၊ လဲယ်ပျလ်ထွဲဝဲတသေဒေဒ်၊ (မဟာပန္န က)
နေတ်၊ လဲယ်ပျလ်ထွဲဝဲအာဘုံနေတ်၊ မိုတ်ကဲဘတ်သဒ်၊ တပွဲနဲသ်သံ၊ သဒ်အိုတ်ထံတ်
ဝဲယို၊ တဲဝဲအဖု၊

ဖုဖုမေဟေတ်ခွေဒ်ယယ်နေတ်၊ ယမိုတ်ကဲဘတ်သဒ်၊ တပွဲနဲသ်သံလံယ်၊

ဖိုအဲတ်ဠ်၊ နတ်တသ်တဲမဒုလဲတ်၊ မတဂယ်ကဲဝဲတပွဲနဲသ်သံ၊ ဖုတကြံတာဝဲမံယ်၊
တသ်လုံကဲတပွဲနဲသ်သံနေတ်၊ ဂေယ်ဒိုတ်ဝဲမံယ်၊ ဖိုအဲတ်၊ မေကဲဘတ်သဒ်၊ တပွဲနဲသ်
သံနေတ်ကဲဠ်၊ ဟေတ်ခွေဒ်ပျုဒ်ဝီယ်၊ ကောဒ်ထံတ်ဝဲ (မဟာပန္န က) ဟဲဝဲလုံကစသ်
ယွယ်အိုတ်လံယ်၊ ကစသ်ယွယ်ခံ၊

တကတ်သဲထီ၊ ဖိုသတ်ဝဲအီယ်၊ နနေသ်မဲလဲတ်စဒ်ဝဲဒတ်လံယ်၊ ကူသ်ဒိုတ်ထံယွယ်
ကစသ်ကွဲဠ်၊ ဖိုသတ်ဝဲအီယ်၊ ကစသ်ပွဲသ်လီယံဖိုမေသ်လံယ်၊ လုံကစသ်အိုတ်၊ မိုတ်
ကဲသဒ်တပွဲနဲသ်သံလံယ်ရှံဒ်ထံတ်ဝဲဘုံ၊

ကစသ်ယွယ်နေတ်. မးလံယ်ဝဲနဲသ်တပါ. ဖိုသတ်ဝဲအီယ်. ဒုံဒ်ကဲနေတပွဲနဲသ်သံနေတ်
 ငံယ်မးလံယ်ဝဲဒတ်. ကဲထံတ်တပွဲဝီယ် (မဟာပန္န က) နေတ်မယ်လိုဝဲပီဍုကဒ်သးပူတ်.
 တုယ်လုံနီတ်(၂၀) ပွယ်ထံတ်ဘုံ. အာထိုဒ်ဂုယ်လံယ်ဝဲ. ကမထာတရာ. တယေလ်တမံသ်
 တုယ်ဝဲလုံ (အရဟတ္တဖိုလ်)လံယ်.

ကဲထံတ်ယဟာတယ်ဝီယ်လီ(မဟာပန္န ကမထေရ်) နေတ်ခယ်စာဝဲဈယ်ချာသယ်ဘုံ.
 ပုသ်ဒေခွါ (စူဠပန္န က) နသ်ကေ. မိုတ်ပွဲနေတ်ဘတ်သဒ်ဝဲ. တသ်ဆိုမိုတ်ဟဲဖှာထံတ်
 ဝဲဒတ်လံယ်. လဲယ်ဝဲလုံအဖု. သဲထီဖဒ်ဒိုတ်အိုတ်. ယေဝဲအခွေဒ်လံယ်.

ဖုတကတ်. သဲထီဖဒ်ဒိုတ်ဇု. ပုသ်ဒေခွါ (စူဠပန္န က) နေတ်မိုတ်ဒုဒ်ကဲနေဘတ်သဒ်ဝဲ
 တပွဲယံနဲသ်သံ. ဖုတဂယ်ဟေတ်ခွေဒ်ကဲဝဲစေသ်ဇေ.

ဟေတ်ခွေဒ်ကဲမံယ်. ဒုံဒ်ကဲဒတ်ငံယ်.

(ဓနသေဋ္ဌိ)သဲထီနေတ်. ကျီယ်ညိုယ်သယ်သနယ်ဒိုတ်.အိုတ်ဝဲဒတ်. တမီယ်ဒေါဒ်ခံ.
 ပွယ်အာဂယ်ဖုညာ. ဒုံဒ်နဲတ်ဒိုထိုဝဲဖိုသတ်မေကံတ်စဒ်ကွသ်ဒေါဒ်.

နယ်သဲထီဇု. ဖိုသတ်တဂယ်. မတဂယ်ဖိုလဲတ်. မေစဒ်ဝဲဒတ်.

ကုသ်တသ်ဘုတ်ဟုတ်ဂဲယ်ကမတ်ဘတ်. ယဖိုမုတ်အိုတ်ဖွဲတ်ဝဲဖိုခွါလံယ်.

ကဘတ်တဲပျဒ်မဲလ်ရှဒ်ဝဲယို. ညံကဘံဟေတ်ခွေဒ်ပျုဒ်ဝဲလံယ်.

ကဲထံတ်နဲသ်သံဝီယ် (စူဠပန္န က) နေတ်. အဝဲသ်ခွါ (မဟာပန္န က)ခံ.

လွီသ်ပယ်တဒ်အိုတ်.ကယ်ထယ်တပိုဒ်. မယ်လိုနေဝဲဒတ်. ယေလ်လွီသ်လာနသ်ကေ
 တသေဒေဒ်ဝဲ. လုံညာမယ်လို. လံသ်ခီသာပေယ်နံတ်. ဒေဒ်နေတ်ဝဲ(အရှင်စူဠပန္န က)
 နေတ်ပံညာဃးတံတ်ဂေသ်ကျီယ်အိုတ်ဝဲလံယ်. ဘတ်မဒုပံညာ. ဃးတံတ်ဝဲဒေဒ်နေတ်
 လဲတ်မံယ်.

ကဒ်သပဒ်ကစသ်ယွယ်. စုပူယ်ခါ (အရှင်စူဠပန္န က) အလံနေတ်. ပံညာဘူအေတ်
 ဘုံဒ်တဂယ်မေသ်ဝဲလံယ်. ပံညာဃးတံတ်. နဲသ်သံတပါကျဲဒ်လေလ်နေတ်. မယ်ကလိုသ်.
 ဘတ်ဝဲလံယ်. နဲသ်သံဝဲနေတ်. ကံသဒ်မဲလ်ရှဒ်ယို. တမယ်လိုလးယ်ဝဲလေလ်လံယ်.
 မေသ်ဝဲမယ်ပလ်. ကယ်အစိုကမံယ်. ဒေဒ်နေတ်ယို. တဃတ်ညာအီယ်. ပညာဃးတံတ်
 ဝဲဒတ်လံယ်. ပံညာဃးတံတ်ဝဲ(အရှင်စူဠပန္န က)နေတ်အဝဲသ်ခွါ (မဟာပန္န က)ခံ.

ပုသ်ဒေခွါ (စူဠပန္န က) ဇု. နယ်နေတ်. တထဲဒ်ဒးဒ်ကစသ်ယွယ်. သယ်သနယ်မံယ်.
 လွီသ်လာထီဆဒ်ကျဲဒ်မဒ်ဝဲဒတ်. ကယ်ထယ်တပိုဒ်မဒ်. တနေသ်ဘတ်ဝဲဒေဒ်. မေလုံ
 နဲသ်သံကေဒ်စဒ်. ကဝီယ်ကတးသ်ငံယ်. ကလဲယ်ကဲထံတ်. ညံနေဝဲနယ်ဒေဒ်လဲတ်.
 နဟဒ်ထံတ်ကွေလ်ဖဲဖျသ်အီယ်. နံထံတ်ဝဲလံယ်.

(အရှင်စူဠပန္န က) နေတ်ကျိယ်ညှိလေစာကစသ်ယွယ်. သယ်သနယ်အိုတ်. တမိုတ် ထွဲဒ်ဘတ်သဒ်ဝဲလုံ. သယ်သနယ်ပူယ်လံယ်.

ဖဲနေတ်ခါအဝဲသ်ခွါ (မဟာပန္န က)နေတ်. နဲတ်လံယ်မေယ်ခိုတ်. နဲသ်သံပတံသ်. ကဲထံတ်ဝဲခါမေယ်လံယ်.

တရတ် (ဇီဝက) နေတ်အိုတ်လုံ. တခေါဒ်အူယေယ်ကျောဒ်ပူယ်. ဟဲဝဲလုံဖျယ်. ဘာလံယ်ကစသ်ယွယ်. ကနတ်တရာလံယ်. ဝီယံဘဲဘာလံယ်ကစသ်ယွယ်. သုံဒ်ဘိုဒ် သဒ်လုံ. (မဟာပန္န ကမထေရ်) အိုတ်.

ကစသ်ဇုံ. ကစသ်ယွယ်ဒးဒ်သံကမူးသ်ခဲလးလ်. အိုတ်ဝဲဆဲဒ်အာလဲတ်.

တကတ်ဇုံ. အိုတ်ဝဲဒတ်ယဲသ်ကယယ်လံယ်.

ကစသ်ဇုံ. ကစသ်ယွယ်ဒးဒ်. သံကမူးသ်ခဲလးလ်. ခဲဂံယ်ကောလ်. လုံကစသ်ပွဲသ် ဟိတ်. တမံသ်ပေဒ်မေယ်ခိုတ်လံယ်. မေယ်ဝဲမေယ်ခိုတ်တကွဒ်. တူသ်လောလ်ကေယ် ဇံယ်ကစသ်.

တကတ်ဇုံ. (စူဠပန္န က) မေယ်ဝဲနဲသ်သံတပါနေတ်. ပံညာဃးတံတ်. တမေယ်လုံ ဒိုတ်ထံ. ကပံယ်ထံတ်ကနေတ်ဝဲ. ပလ်တံသ်ဝဲ (စူဠပန္န က) လုံအဂယ်တကွဒ်. တမံသ် ပေဒ်ဂံသ်တူသ်လောလ်ဝဲလံယ်.

တသ်တဲနေတ်. ပုသ်ဒေခွါ (စူဠပန္န က) ဟူဘတ်ဝဲဘဲ.

အံယ်...ယဝဲသ်ခွါအီယ်. ပလ်တံသ်ဃလ်ယယ်ဝီယ်. တူသ်လောလ်ပလ်. ပွယ်ဟဲ တမံသ်ပေဒ်တသ်လီ. ယဝဲသ်ခွါအီယ်. လုံယဖဲခိုတ်. အဲတ်ကွီသဒ်ကညံယ်တအိုတ်ဝဲ လံတ်မံယ်. လူယ်ထွဲဒ်ဘဲ. တယ်နဒ်စဒ်ထံတ်ဘူတ်ဘာဖုညာ. ကဘူတ်ဘာမယ်ကေယ်ဝဲ လံယ်. ဆိုမိုတ်ဝီယ်. လုံခီတနီယ်ဂံယ်ခဲကလူယ်ထွဲဒ်ဂံသ်ဟဒ်ထွဲဒ်ထံတ်ဝဲလံယ်. ဖဲတသ်တဂံယ်နေတ်လံယ်. ကစသ်ယွယ်.ဒးဒ်မဟယ်ကရူနယ်သမယ်ပဒ်ကွသ်လံယ်. ဝဲလောကဓဒ်. မေယ်ဝဲတသ်ဂေသ်သီတ်ညာထီတ်ဖှာဝဲဒတ်.

ဖဲ (အရှင်စူဠပန္န က) ကဟဲထွဲဒ်ထံတ်ကွဲ.စေယ်ကျယ်ရှံဒ်ဟဒ်ယဲသ်ယံသ်ဝဲသဒ် (အရှင်စူဠပန္န က) နေတ်ဘိုဒ်ကြိယံထောဒ်ထီတ်ကစသ်ယွယ်ဘဲရဲသ်သဲဘာလံယ်ဝဲလံယ် မိုအဲတ် (စူဠပန္န က)ဂံယ်ဂံယ်သံသံ. ကလဲယ်ဝဲဆူလဲတ်.

ကူသ်ဒိုတ်ထံ. ယွယ်ကစသ်ကွဲဇုံ. ကစသ်ပွဲသ်ဝဲသ်ခွါ. နဲထံတ်ကွေလ်ကစသ် ပွဲသ်လံယ်. ကူမေယ်ဃို. ကလူယ်ထွဲဒ်ဂံသ်. ကစသ်ပွဲသ်ကလဲယ်ဝဲလံယ်ကစသ်.

မိုအဲတ် (စူဠပန္န က) နထံတ်နဲသ်သံလုံ. ယယ်ကစသ်ကွဲအိုတ်ဇေယ်. မေတမေသ် လုံနဝဲခွါအိုတ်. နထံတ်နဲသ်သံဇေယ်.

လုံယွယ်ကစသ်ကွဲအိုတ်. ထံတ်ဝဲနဲသ်သံလံယ်.

ဖိုအဲတ် (စူဠပန္န က) မေဒေဒ်နေတ်. နဝဲသ်ခွါနံထံတ်နယ်. ဘတ်မဒု. နတဟဲလုံ ယအိုတ်လဲတ်. နယ်တဂယ်အိုတ်လုံ. ယယ်ကစသ်ကွဲအိုတ်အိယ်လံယ်. ဒးဒ်စုဖူလဲဒ်ဝဲ.

(အရှင်စူဠပန္န က)ခိုတ်သတ်ဃီဝိယ်. ဟာကေယ်ကွဲဝဲလုံ (ဂန္ဓကုဋီ) မိုဒ်အူလံယ်.

ဖိုအဲတ် (စူဠပန္န က) ကွသ်တသ်လုံမုသ်ထံတ်. တပယ်နေတ်ဝိယ်မေသ်ဝဲပဆိုဝါ တကေအိယ်. နရိဒ်ထံတ် (ရဇောဟရဏံ. ရဇောဟရဏံ) နဒေဒ်ဒိုဒ်ပျလ်ဝိယ်အိုတ်ခေါဒ် ယယ်ဖဲအိယ်လံယ်. တဲဝဲ. ဒးဒ်တကိုဖယ်ဆေယလ်ဝဲ. ပဆိုဝါတကေဟေတ်ပလ်ဝဲ. ကစသ်ယွယ်နေတ်.ဒးဒ်သံကမူးသ်ယဲသ်ကယယ်. ကညဒ်လုံတရတ်(ဇီဝက) ဟိတ်ဒါလံယ် ယလ်လံသ်ဆိတ်နံယဲဝဲလံယ်.

(အရှင်စူဠပန္န က) နေတ်ကွသ်တသ်လုံ. မုသ်ထံတ်ခံ. စံရီဂေယ်မဒ်. ပဆိုဝါတကေ ရိဒ်ထံတ်ဝဲ (ရဇောဟရဏံ. ရဇောဟရဏံ) ဒေဒ်ဒိုဒ်ပျလ်ဝဲလံယ်. နေတ်ဘွံ ပဆိုဝါကေ လံသ်လိယ်ထံတ်ဃဒ်ထံတ်ဝဲ.

မေသ်ဝဲပဆိုတကုဒ်အိယ်. လုံညာဂေယ်ဝါမယ်သဒ်. ဘတ်ဒးဒ်ယနံသ်စသ်ရုံလ်ဘွံ ခါအိယ်. လံသ်လိယ်ထံတ်ဃဒ်ဝဲလီ. တမဲ့ဝဲမံယ်. နံသ်နံသ်ထဲပဆိုကေတမေသ် (ကံ.စိတ်. ဥတု. အာဟာရ) ယိုဟဲကဲထံတ်သဒ်. သေယ်ခယ်ရဒ်တရာနသ်ကေ. တဂးသ်ကူးယံဖဲဒ် ပျယ်သေ. ဂေသ်ကျိယ်အိုတ်မေသ်ဝဲလံယ်. မေသ်ဝဲကဲထံတ်ဟဒ်ဂံယ်ကွသ်ဖှာ. ဂုယ်လံယ် ဝဲဝိပဒ်သနယ်တရာလံယ်.

ကစသ်ယွယ်နေတ်. (အရှင်စူဠပန္န က) သဒ်နေတ်. ထံတ်နူလ်ဒွဲလုံဝိပဒ်သနယ်လီ. သိတ်ညာဝဲယို. ဖိုအဲတ် (စူဠပန္န က) မေသ်ဝဲစံရီဂေယ်ဝါ. ပဆိုကေလံယ်. ဘတ်အး လံသ်လိယ်သေဆိုမိုတ်တဂေယ်. လုံနလိုယ်နေတ်(ရူပါရုံ) စဒ်ထံတ်. ကယ်မကိုယ်ယဲသ်ပါ တကွဒ်. အာထံတ်အဲတ်ဒေါဒ်. လိုတ်ဘတ်မေသ်ဝဲ. ရယ်ကဒ်. စဒ်ထံတ်တသ်ကမ္ပိယ် သေတ်အိုတ်ဝဲလံယ်.

ရယ်ကဒ်စဒ်ထံတ်. တသ်ကမ္ပိယ်တကွဒ်. ထုဒ်ထံတ်ကွေလ်ငံယ်. ပှသ်စိုဝဲဒးဒ်. ယံယံချီယံတေယ်. ကပြုသ်ကပံယ်. ဒေဒ်ဝဲမဲလ်ညာတံတ်. နံသ်စသ်ဆိတ်နံယံဟောဖှာ ဝဲတရာလံယ်. တေယ်သနယ်ကတးသ်ဘွံ.

(အရှင်စူဠပန္န က) နေတ်ဒးဒ်ပတီသယ်ဝိယ်တယ်. လွီသ်ပါတဘွံဃံ. တုယ်ဝဲလုံ အရဟတ္တဖိုယ်လံယ်. ဝိယ်နေတ်တဘွံ. ဝိဋကဒ်သးပူတ်နသ်ကေ. လုံနောဒ်ပူယ်သေဘွံဒ် ဘောဒ်ရိဒ်ဒေါဒ်ကဲဝဲဒတ်လံယ်.

(အရှင်စူဠပန္န ကမထေရ်) နေတ်လုံညာစိုယ်ဃတ်. ကဲဘတ်စံယ်ပယ်. ဟဒ်ရှုတ်ကွသ်. တရေဒ်စုထွဲဝဲဝေသ်ခါ. လုံခိုတ်ဟဲယွယ်လံယ်ဝဲ. ကပးယ်တီတကွဒ်ဒးဒ် ဂေယ်ဝါပဆို. ထိုဒ်ကွေလ်ဝဲနေတ်. ယိတ်ထံတ်ဝဲဒတ်. စံယ်ပယ်ခံ. စံရီဃီဂေယ်ပဆိုအိယ်.

ဘတ်ဒးဒ်နံသ်စသ်ရုံလ်နတ်. ကဲထံတ်ဃိတ်မိုဒ်လံယ်. သေယ်ခယ်ရဒ်တရာနသ်ကေ. ဂးသ်ကူးယံတအိုတ်ဝဲလံယ်မေသ်ဝဲ (အနိစ္စသညာ) မယ်ပလ်လုညာအိုတ်ယို. (ရဇောဟရဏံ) မေသ်ဝဲကမထာနတ်လံယ်. ကဲထံတ်နဝဲ. (အရှင်စူဠပန္န ကမထေရ်) အထံဒ်အပဒ်မေသ်ဝဲလံယ်.

တရတ် (ဇီဝက) ကကဒ်မယ်ဘူတ်ဝဲ. ကစသ်ယွယ်မေယ်ခိုတ်ခါနတ်. ကစသ်ယွယ်ခံ. တကတ် (ဇီဝက) ငုံ. လုံဖျသ်နတ်. နဲသ်သံအိုတ်ဒေဒ်တမေယ်ယယ်တဲဝဲ တကြံသ်ဒေဒ်မေယ်ခိုတ်. ဒးဒ်အစုပေဒ်တီသ်ဃလ်ဝဲတဖျသ်ခိုတ်လံယ်. (အရှင်မဟာ ပန္န ကမထေရ်) ခံကူသ်ခိုတ်ထံယွယ်ကစသ်ကွံငုံ. လုံဖျသ်နတ်. နဲသ်သံတအိုတ်ဝဲလးယံ လံယ်ရုံဒ်ဘွံ. ကစသ်ယွယ်ခံ.

တကတ်(ဇီဝက) လုံဖျသ်နတ်နဲသ်သံအိုတ်ဝဲဒေဒ်. တဲထဒ်ဒေဒ်ဝဲ. တရတ် (ဇီဝက) နတ်. လုံဖျသ်နတ်. နဲသ်သံအိုတ်ဒေဒ်. တအိုတ်ဒေဒ်ကသီတ်ညာဘတ်ဝဲသောဒ်. ပုသ်လံယ်ပွယ်တဂယ်မးလဲယံကွသ်ဝဲလံယ်. နတ်ဘွံ.

(အရှင်စူဠပန္န က)နတ်. ယဝဲသ်ခွါတဲဝဲနဲသ်သံတအိုတ်လးယံ. လုံဖျသ်နဲသ်သံအိုတ်. ဒေဒ်ကသီတ်ညာ. ကဘတ်ပျဒ်ဝဲဆိုမိုတ်ဝီယံ.

တခေါဒ်ကွာဖျသ်နတ်. ဒးဒ်သံခါတကထိုပွဲအိုတ်ဖှာဝဲလံယ်. တနံယ်နတ်ဆဒ်တသ်ဘံတနံယ်နတ်. ဆိုတသ်ဘံ. တနံယ်နတ်ဖဒ်လေလ်. တနံယ်နတ်ဟဒ်ယဲသ်ယံသ်သဒ်. တနံယ်နတ်ခွဲတသ်. တနံယ်နတ်ဆိတ်နံယ်. တနံယ်နတ်ဆးထးတ်. တနံယ်နတ်မီနံယ်. သံခါတကထို. အိုတ်ဆိုတဂယ်တမျို. ဖယ်ဆေလံယ်ဃလ်ဝဲ. တရတ် (ဇီဝက) ပုသ်ဝဲပွယ်. ဟာကေယ်ကဒါဘွံ.

တရတ်(ဇီဝက)ငုံ. လုံဖျသ်နတ်. သံခါကဲထံတ်. အိုတ်ဒေဒ်ဝဲအာမဒ်. တဲဝဲနတ်. ကစသ်ယွယ်ခံ. နယ်ပေါလ်ခွါငုံ. လဲယံကဒါဒေဒ်လုံ. ဖျသ်တဘွံ.

ကစသ်ယွယ်နတ်. ကောဒ်ဝဲ (စူဠပန္န က) နဲသ်သံလံယ်. လဲယံတဲရုံဒ်ငယ်. ပေါလ်ခွါနတ်. မယ်လောလ်တးလဲယံတဲရုံဒ်ဝဲဒေဒ်လံယ်. ယယ်နတ် (စူဠပန္န က) ယယ်သေတ် (စူဠပန္န က) ယယ်နသ်ကေ (စူဠပန္န က) ယယ်အီယံ (စူဠပန္န က) သံခါတကထို. တဲဆိုဝဲပြဒ်ပြဒ်. ဟာကေယ်ကဒါတဲပျဒ်ဒေဒ်ဝဲ.

တကတ်ငုံ. လဲယံထဒ်ကဒါတဘွံဒေဒ်. ယယ်နတ် (စူဠပန္န က) မေတဲဝဲလဲဒ်အူတပါ. နဖံတ်ထုံဒ်ဃလ်အစုနတ်. နတ်ဘွံနဲသ်သံတကွဒ်. လံယ်မသ်ဝဲလးသ်လံယ်. တဲဘွံ. လဲယံထဒ်ကဒါ. လုံမယ်လောလ်အတးမယ်ဝဲဒတ်. သံခါတကထို. လံယ်မသ်ပွဲ. အိုတ်တံသ်ဝဲ. (အရှင်စူဠပန္န က) တပါလံယ်. (အရှင်စူဠပန္န က) နတ်ဒးဒ်ဟဲပေဒ်တမံသ်တကတ်. လဲယံပျလ်ထွဲဝဲတဘွံဃလံယ်.

ကစသယွယ်နေတ်. ကပးကေဒ်စဒ်ဝီယံလးလ်တဘွံ. တဲဝဲတရတ် (ဇီဝက) နေတ် တကတ် (ဇီဝက)ဇုံ.

ဟီထးနေကေယ် (အရှင်စူဠပန္န က) တဖျံသ်နေတ်မံယ် (အရှင်စူဠပန္န က) နေတ်. ကဟောပျဒ်နေဝဲနယ်. (ဆွမ်းအနုမောဒနာ) တရလံယ်တဲဝီယံဘွံ.

ဒးဒ်သံကမူးသ်ခဲလးလ်. ကေယ်ကညဒ်ဝဲလုံဖျံသ်နေတ်လံယ် (အရှင်စူဠပန္န က) မထေရ်နသ်ကေ. ဝီဋကဒ်သးပုတ်တယုယ်. ကနုယ်ဘွေဒ်ဘွေဟောပျဒ်လံယ်နေဝဲ. (ဆွမ်းအနုမောဒနာ) တရလံယ်.

မုသ်ဟာလံယ်ခါဘွံ. လုံတရတသ်စီဝေက္ခာ. သံကမူးသ်ဖုညာ. တသ်တဲဒေဒ်နေတ် တကွဒ်. ဟဲကဲထံတ်တဲဖှာဝဲဒတ်လံယ်.

နဲသ်သံသေတ်ဇုံ.

(မဟာပန္န ကမထေရ်)နေတ်အပုသ်ဒေခွါ (စူဠပန္န ကမထေရ်) တသ်လိုတ်ဘတ် (အဇ္ဈာသယ) အဂေသ်ကျိယ်. တသိတ်ညာဝဲယို. လွီသ်လာထီဆဒ်. မယ်လိုနေဝဲကယ် ထယ်တဝိုဒ်မဒ်တနေသ်ဘွံ. တဲဝဲလုံပံညာယးတံတ်နံဟဒ်ထံတ်ကွေလ်ဝဲလုံဖျံသ်နေတ် လံယ်.

ကစသယွယ်နေတ်. ဖဲတကပးဒေဒ်ဆးကတံသ်တပနလ်ဖိုအခါဒတ်ဒးဒ် (ပဋိသန္တိဒါ) လွီသ်ပါတဘွံသံတုယ်လုံ (အရဟတ္တဖိုလ်) မဒ်တကဒ်တဘွံသံဒးဒ်. ဝီဋကဒ်သးပုတ်. ဒုံဒ်နေသ်ဘတ်သေဘွေဒ်. ကဲထံတ်နေဝဲလံယ်. ကစသယွယ်အစိုကမံယ်နေတ်. ကျီကျဲယ် ဒိုတ်ထံဝဲ. ဂေယ်မဒ်လံယ်.အံတ်အိုဒ်ပကြးယ်ဘတ်. တဲဝဲဒတ်ခါ. ကစသယွယ်ဟဲကညဒ် တုယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

လုံယယ်ကစသယွယ်. ဟဲကညဒ်ဝဲခါ. သုတဲစီဝေဝဲဒတ်. တသ်တဲမဒုလဲတ်စဒ်ဝဲဘွံ. တဲစီဝေတသ်တဲဂေသ်ကျိယ်. ပတီရုံဒ်ပျဒ်ထံတ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ယဖိုခွါ (စူဠပန္န က) နေတ်. တယတ်ညာအီယ်မဒ်. ပံညာယးတံတ်တမေသ်ဝဲ ဒေဒ်. လုံညာစိုယ်ဃတ်. ခါဒတ်နသ်ကေ. ပံညာယးတံတ်. အိုတ်ဖူဘတ်ဝဲဒတ်လံယ်. တယတ်ညာအီယ်မဒ် (စူဠပန္န က) နေတ်ဒိုတနေလ်အာထာသဒ်ဒးဒ်. ယယ်ကစသ်တ မေသ်ဒေဒ်.

လုံညာစိုယ်ဃတ်ခါနသ်ကေ. ယယ်ကစသ်ယွယ်နေတ်. ဟေတ်ဒုံဒ်မယ်ကဲထံတ်. နေသ်ဘတ်နေဝဲသဲထီ. စီစေယ်ချာသယ်. လံသ်လဒ်ဟေတ်ဖူဘတ်ဝဲလီ. လုံတယတ် ညာအီယ်ခံ. (လောကုတ္တရာ) စီစေယ်ချာသယ်. ဒုံဒ်ကဲထံတ်နေသ်ဘတ်နေဝဲဒတ်လံယ်.

ဂေသ်ကျိယ်လံယ်ဆံ. မိုတ်သီတညာဒိုကနတ်ဘတ်သဒ်. မေသ်ဝဲနဲသံသုညာဃေ
ကညာပတီရုံဒ်ထံတ်ဝဲဃို. အတေဒ်ဇေကျံ. ကေယ်ဟောဖှာတဲပျဒ်ကဒါနေဝဲဒတ်လံယ်.

(စူဠပဉ္စက) လုံညာဂေသ်ကျိယ်နို့ကမံယ်.

လုံညာခါ. ဒူပြ်သ်ကသီဝေသ်ဖို. ပေါလ်ခွါတဂယ်. ကမယ်လိုတသ်ကူတ်ပံညာဂံသ်.
ပလံသ်လဲယ်ဝဲလုံ (တက္ကသိုလ်) ကံသ်နေတ်လံယ်. ပေါလ်ခွါဖိုနေတ်. လုံတရတ်ဖံခိုတ်.
ပိုဒ်တရာကူလးဒးဒ်ပွဲယ်. ကျယ်ပျိုဒ်ဝဲဂေယ်မဒ်. ထီအံဂံသ်. ထီလုသ်ဂံသ်ဒးဒ်ထံတ်
ပလံဃလ်နေဝဲ. စိသ်ဘေဒ်ယံသ်နေတရတ်စုခံတ်. ဆးတတဲလ်ပျုဒ်စုဒ်မယ်နေဝဲ. တနသ်
ကေပေါလ်ခွါဖိုနေတ်. ပံညာဃးတံတ်ဝဲဒတ်ရဒ်မဒ်ဃို. မယ်လိုတသ်တသေနံမီယ်. မယ်
လိုတသ်နေတ်. တဲတဂေယ်. လေလ်ဖိုတပိုဒ်မဒ်. မယ်လိုတိုသ်နေဝဲတနေသ်. နံသ်စသ်
နေတ်. ပံညာဃးတံတ်. ဂေသ်ကျိယ်အိုတ်. သီတညာလံယ်သဒ်ဃို. တမယ်လိုလးယ်
တသ် ကကေယ်လုံနံသ်စသ်. အိုတ်လံသ်ကွဲတဝံ. ဃေခွေဒ်လုံတရတ်. တရတ်ဖဒ်ဒိုတ်ခံ.

ဖိုသတ်ဝဲအီယ်. လုံယဖံခိုတ်. တသ်ဘျုဒ်ဖိုတ်အိုတ်ဒိုတ်မဒ်. ပိုဒ်တရာကျယ်
ပျိုဒ်ဂေယ်မဒ်. ကမယ်လိုတသ်. အသဒ်အိုတ်ဝဲဒေဒ်. တနသ်ကေ. နံသ်စသ်ပံညာဃး
တံတ်ဃို. တသ်တမီယ်မီယ်မဒ်. မယ်လိုတသေဝဲနံမီယ်. ဒေဒ်ဝဲအတးပွဲကေယ်တကြးဒ်.
ယကဘတ်မယ်လိုနေဇံယ်. တသ်အူတယုသ်. လုံအသေမဒ်ကကြးဒ်ဝဲလံယ်. ဆိုမိုတ်ဝီယ်.
လဲယ်ကွဲထံတ်ဝဲပေါလ်ခွါဖို. လုံတသ်ခဲကွာဘွံ.

(ဃဋ္ဌေသိဃဋ္ဌေသိ ကိံကရကာ. ဃဋ္ဌေသိ အဟမ္ပိတံ ဇာနာမိ).

မေသ်ဝဲတသ်အူတယုသ်. မယ်လိုနေဝဲအခံတ်အဘွံအာ. လုံအကယယ်တကဒ်ဒုံဒ်
မယ်လိုဝဲ. နေသ်ကစံဒ်လီဇေယ်. စဒ်ဝဲဒတ်.

နေသ်လီတရတ်ဖဒ်ဒိုတ်. တဲဘွံမဒ်. တရတ်ဖဒ်ဒိုတ်နေတ်. ကကေယ်အံတ်လုံကွဲ.
ဟေတ်ဝဲတသ်အံတ်. ယေယ်ခယ်. ဝီယ်ကစံဒ်.

ပေါလ်ခွါဖိုဇုံ. နကေယ်ဇံယ်. ဒးဒ်တသ်အူတယုသ်အီယ်. နလုသ်အံတ်ကေယ်
လသ်နသဒ်မူနေတ်ဇံယ်. ဒေဒ်တသာပေယ်နံတ်ကဒါသောဒ်. နရိဒ်ဖဒ်သရဇွဲယ်လသ်
ထံဘိုဇံယ်. မယ်လောလ်ဝီယ်ပူသ်ကေယ်ဝဲလံယ်.

လဲယ်မယ်လိုတသ်. ဟာကေယ်ကဒါ. ဖိုခွါတဂယ်. မိုသ်ပသ်သေတ်ခံ. ကျိကျယ်
ခါနာ. ချီမုဒ်တဘဒ်. ပလံဃလ်ဝဲလံယ်.

တနီယ်မုသ်ဒေါဒ်.

ပးပြုလ်ဒူပြ်သ်ဝေသ်. ကံသ်စံယ်ပယ်ဒိုတ်နေတ်.

မုသ်ဟာလံယံခါ. တေဆံထံတ်သဒ်လုံ. ပွယ်ဖွတ်ဖိုတဂယ်သောဒ်. ဟဒ်ရှံဒ်ဝေသ်. ဒိုကနတ်လူယ်ယုသီကွသ်ဝဲ. ထိကံသ်ဝေသ်ဖိုသေတ်. တဲဝေယံဖယ်တသ်. ဆိုမိုတ်ဝီယံ. ဟိတ်ကောဒ်ဖူးတ်အတား. ကရုဒုလဲယံဝဲဒတ်. ဖဲတသ်တနယ်နေတ်. ခုတ်လံယံအကျိယ်လုံ. ဟံတ်ခိုတ်ဖဲလလ်. ဟဒ်ဟုတ်တသ်မေသ်ဝဲ. တသ်ဟုတ်တကွဒ်. ခုတ်လံယံကျိယ်. ဟံတ်ခိုတ်လလ်ဝီယံ. ကဟုတ်ဝဲဟိတ်. ခီဖူးတ်တဘျံသ်ဆိုမိုတ်ဝီယံ. ခုတ်ဝဲတသ်ပွယ်ကျိယ်လံယံ.

စံယ်ပယ်ဒိုတ်နေတ်. အိုတ်တယီယံတဘိုဒ်. ဆးထးတ်ကွသ်ဝဲဒတ်လံယံ. တသ်ဟုတ်သေတ်. ခုတ်တသ်ပွယ်ကျိယ်. ဖျိဝီယံ. ကနူလ်လံယံဟိတ်သ်လုံဟိတ်ပွယ်. ဆးကတံသ်အခါဘိုဒ်ထံတ်ဝဲ. ဆဲဆဲနေတ်.

လဲယံမယ်လိုတသ်. ဟာကေယ်ကဒါ. ပေါလ်ခွါဖိုတဂယ်. မီဝဲယံထးတ်ထံတ်မယ်သံတ်ကလုသ်ဖဒ်ဒိုတ်. ရိဒ်ထံတ်ဝဲ.

(ဃဇ္ဇေသိဃဇ္ဇေသိ ကိံကရကာ. ဃဇ္ဇေသိ အဟပိ တံ ဇာနာမိ).

အခံလုံပကညံ ... နယ်အီယံ. ဆိုမိုတ်ချယ်လဲယံတသ်လံယံ. ချယ်လဲယံတသ်လံယံ. ဘတ်မဒု. နဆိုမိုတ်ချယ်လဲယံတသ်လဲတ်. ယုယ်နေတ်. တသ်ဂေသ်ကျိယ်တကွဒ်. သီတ်ညာဝဲကစံဒ်လံယံ.

တသ်ဟုတ်တကွဒ်. ဟူဘတ်ဝဲရိဒ်ဖဒ်သရဇ္ဈယ်. တသ်အူကလုသ်သံတ်ဘျံ. ပွယ်အီယံ. သီတ်ညာပဝဲဒတ်သေတ်လီ. ဟိကူကယ်တချဲ့ဒ်. ကရံစိတ်ဖွောဒ်ဝဲဒတ်လံယံ.

စံယ်ပယ်နေတ်. တသ်ဟုတ်ကရံစိတ်ဖွောဒ်ဂေသ်ကျိယ်. ရိဒ်ဖဒ်တသ်အူကစသ်ဟိတ်. မယ်နံတ်ပလ်ကစံဒ်ဝီယံ. ဟာကေယ်ဝဲလုံနုသ်ပွယ်လံယံ. မုသ်ဝါထံတ်ဘျံ. စံယ်ပယ်နေတ်. လုံမုသ်နယ်မယ်နံတ်ပလ်ဝဲပတံသ်လုံ (တက္ကသိုလ်) ကံသ်ဟာကေယ်. ပွယ်တဂယ်မးလဲယံကောဒ်နေဝဲဒတ်လံယံ. ပေါလ်ခွါဇုံ. နယ်နေတ်. လဲယံမယ်လိုတသ် (တက္ကသိုလ်) ဟာကေယ်ပွယ်မေသ်ဝဲလံတ်ယေ.

မေသ်ကစံဒ်မံယ်. ကစသ်စံယ်ပယ်ဒိုတ်.

ပေါက်ခွါဇုံ. လုံနသေပလ်တသ်အူနေတ်. မယ်လိုနေယယ်မံယ်.

ဂေယံလီကစသ်စံယ်ပယ်ဒိုတ်. လုံအလံသ်ဒေဒ်သောဒ်. ဆိတ်နံယ်တုယ်သောဒ်ဝီယံမယ်လိုနေကေယ်ဇံယ်.

စံယ်ပယ်နေတ်. လုံတဲတးဒိုကနတ်ဝဲ. မယ်လိုဝီယံဒေါဒ်. ဒးဒ်စေတကထိုပွယ်စောယ်ကေယ်ဝဲဒတ်လံယံ. ဖဲဆးကတံသ်ခါ. စိဒ်သူယ်ကျိနေတ်. စဒ်ဝဲလူယ်နေစံယ်ပယ်ခတ်ဆူတ် (ဆတ္တာသည) နဝဲ (ဆတ္တာသည) ဇုံ. နလူယ်နေစံယ်ပယ်ခတ်ဆူတ်. ဆးကတံသ်ခါဖဲလဲတ်စဒ်ဝဲ. ခဲတဂံယ်. ကဘတ်လူယ်ခတ်ဆူတ်. အခါဘတ်တဲဘျံ.

စိဒ်သူယ်ကျိနေတ်. ဟေတ်ဝဲ(ဆတ္တာသည)စေတကထိုဝီယံ.

နယ်(ဆတ္တာသည်) ငုံ့. ယလိုတ်ဘတ်. တသ်မယ်အိုတ်ဝဲတမိယ်.

မဒုတသ်မယ်လဲတ်. ကစသ်စိဒ်သူယ်ကျီ.

နမေလူယ်နေစံယ်ပယ်. ခတ်ဆုတ်ခါ. နကိုဒ်ကွေလ်စံယ်ပယ်ကောလ်ဘိုနေတ်.
ယကကဲကေယ်စံယ်ပယ်. နဝဲသေတ်ယကဟေတ်နယ်. စိဒ်သူယ်ကျီလံသ်လဒ်. ဂေယ်လီ.
ဒုတ်လံယ်ဝီယ်. ခါဘတ်လူယ်စံယ်ပယ်. ခတ်ဆုတ်နီယ်ဘွံ.

(ဆတ္တာသည်) နေတ်ဒးဒ်တသ်နးမူထီ. မယ်စံတ်ခတ်ဆုတ်ဝီယ်. ကွေဒ်ခါစံယ်ပယ်
နေတ်. လုံမယ်လိုပလ်ဝဲတသ်အူ. ရိဒ်ထံတ်ဝဲဒတ်.

(ဃဋ္ဌေသိဃဋ္ဌေသိ ကိံကရကာ. ဃဋ္ဌေသိ အဟမ္ဘိတံ ဇာနာမိ) ရိဒ်ထံတ် ဝဲဒတ်
လံယ်. ဟူဘတ်ဝဲရိဒ်ထံတ်တသ်အူဘွံ.

(ဆတ္တာသည်) နေတ်ကပးယ်လုံခိုတ်ထီ. ယွယ်တြိလံယ်ဝဲ. စံယ်ပယ်သီတ်ညာဝဲ
တသ်ဂေသ်ကျီယ်လီ.

ကရံပလ်လံယ်ဒံ. ဘာလံယ်ဝဲစံယ်ပယ်လံယ်.

စံယ်ပယ်နေတ်. သီတ်ညာဝဲ(ဆတ္တာသည်)တသ်အိုတ်သဒ်ယို.ဒးဒ် (ရာဇပရိယာယ်)
စဒ်ဝဲဒတ်.

နယ် (ဆတ္တာသည်) ငုံ့. နသုတသ်မယ်နေတ်. ဆိုမိုတ်လုံယတသီတ်ညာဘတ်ဇေယ်.
မယ်ပွီယ်ထံတ်. ကံတ်စဒ်ဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ငုံ့. ပွဲပူယ်နေလသ်ယသဒ်မူတဂေယ်.

ဂေယ်လီကပွဲပူယ်နယ်. တဲရှ်ဒ်ပျဒ်ယယ်.တသ်ဂေသ်ကျီယ်. ခဲလးလ်ထီဆဒ်. ကစသ်
စံယ်ပယ်ဒိုတ်ငုံ့. စိတ်သူယ်ကျီနေတ်. ဟေတ်ကစသ်ပွဲသ်ယယ်. ဒးဒ်စေတကထို. မးကိုဒ်
တဲလ်စံယ်ပယ်ကောလ်ဘို. ယဲကကဲစံယ်ပယ်. ကဟေတ်ဝဲနယ်. စိဒ်သူယ်ကျီလံသ်လဒ်.
မယ်လောလ်မးဝဲ. မယ်ဒေဒ်နေတ်လံယ်ကစသ်စံယ်ပယ်. စံယ်ပယ်နေတ်. မးပွယ်
ကောဒ်နေ. စိဒ်သူယ်ကျီဝီယ်.

ငုံ့. နယ်စိဒ်သူယ်ကျီ.နယ်နေတ်လုံယအိုတ်. လိုတ်တနေသ်မဒုတမိယ်အိုတ်ဝဲဒတ်
လဲတ်. ယတမိုတ်ထီတ်ဘတ်သဒ်. နမဲလ်သတ်လးယ်နဟဒ်ထံတ်ကွေလ်လုံ. ယကံသ်
ပူယ်အီယ်. နံဟဒ်ကွေလ်ဝဲလံယ်.

ဝီယ်ဘွံ. မယ်လိုနေတသ်အူတရတ်. ကောဒ်ကေယ်ဝဲဒတ်.

တရတ်ငုံ့. ယဒိုတနေလ်ဘတ်နယ်ယိုဒု. သဒ်မူဘတ်ဝဲလံယ်တဲဝီယ်. ကျီကျဲယ်
ဒိုတ်ထံ. ချီမုံဒ်ဟေတ်ဝဲ. စိဒ်သူယ်ကျီလံသ်လဒ်နေတ်လံယ်.

ဒေဒ်နေတ်မံယ်. လုံညာကဲသဒ်ဂေသ်ကျီယ်. ကေယ်ဟောတဲပျဒ်ဝဲဒတ်ဝီယ်.
လုံညာခါ. တရတ်မေသ်ဝဲစိဒ်သူယ်ကျီနေတ်. ခါအီယ်မေသ်ဝဲ (စူဠပန္နက) လံယ်.

လုံညာခါ (ဒိသာပါမောက္ခ) တရုတ်ဖဒ်ဒိုတ်နတ်. ခါအိယ်မေသံဝဲ. ယယ်ကစသ်ယွယ်
လံယ်. ဟောပျဒ်ပံဝဲဒ်တောယ်ဒေဒ်နတ်လံယ်.

လုံဒိတနီယ်. မုသ်ဟာခါဘုံ. တရသပေယ်. တသ်စီဝေက္ခာ. နဲသ်သံဖုညာ.
နဲသ်သံသေတ်ဇုံ.

(စူဠပန္န ကမထေရ်) နတ်လွယ်ပယ်တဒ်အိုတ်. ကယ်ထယ်မယ်လို. တသေဝဲနသ်
ကေ. တပွဲလံယ်သုဒ်ဝီရိယဒ်. ကွဲဒ်စးဒ်မယ်ယို. ဖျါတုယ်ဝဲလုံအရဟတ္တဒ်ဖိုယ်လံယ်.
ကဲထံတ်ဘတ်ဝဲ (လောကုတ္တရာ) စီဝေယ်ချာသယ်ကစသ်တဂယ်. ဆွေနေ့တဲဝဲအခါ
ကစသ်ယွယ်ဟဲကညဒ်တုယ်. စဒ်ဝဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ယယ်ကစသ်ယွယ်. ဟဲကညဒ်ဝဲခါ. သုတဲစီဝေဝဲ. မဒုတသ်တဲလဲတ်. စဒ်ဝဲ. နဲသ်သံ
ဖုညာ. စီဝေတဲတသ်ဂေသ်ကျိယ်. ပတီရုံဒ်ပျဒ်ထံတ်ဝဲဘုံ. ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ယယ်ကစသ်ယွယ်. သယ်သနယ်ဒွဲ. ဂုံသ်ကွဲဒ်စးဒ်အာထိုဒ်ဝဲ. နဲသ်သံဖုညာကဲထံတ်
ဘတ်ဝဲ. (လောကုတ္တရာတရား) ကစသ်မေသ်ဒတ်လံယ်တဲဝီယ်.လုံဖဲလလ်မေဒ်တေယ်
သနယ်တံယ်ဟောဖှာလံယ်နဲဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဥဇ္ဈာနေ ပုမာဒေနေ
သံယမေန ဒမေနစ
ဒိပံကယ်ရာထပေဓာဝီ
ယံဩဃော နာဘိကီရတိ

အခဲလုံပကညံ ... ထဒ်ကျွဒ်လိုလဒ်. အိုတ်ဂေယ်. တသာပေယ်နတ်. ပလံသ်
ထံဘိုဖဲတ်ဂးသ်သဒ်. သိုတ်သံအေယ်တရေယ်. ကူလးဒးဒ်ပွဲယ်.
ပံညာအိုတ်ဝဲပွယ်နတ်. သယ်သယ်တတးသ်. ဝဲအာကဒ်က
နီဝေသ်ဝံယ်တကွဒ်. မယ်ဟဒ်ဂံယ်ဖျဲဒ်ဆီတကဲမေသ်ဝဲ.
အရဟတ္တဒ်ဖိုယ်ကောဒ်ခိုတ်. တုယ်အိုတ်ကဲထံတ်ဘတ်ဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တောယ်ကတးသ်ဘုံ. အာဂယ်မေသ်ဝဲပွယ်တကွဒ်.
သောတယ်ပယ်စဒ်ထံတ်ကဲဘတ်နေသ်ကေယ်ဝဲဒတ်လံယ်.

(အရှင်စူဠပန္န ကမထေရ်) ဝိုဒ်ထူဒ်ဝီယ်လီ.



(၄)

(လူမိုက်ပွဲတော်အကြောင်း) ဝိဒ်ထူဒ်.

ကစသ်ယွယ်နတ်. အိုတ်ဝဲသ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်ခါနတ်မေသ်
လံယ်. အကျ်ပျုဒ်ကေယ်. ပွယ်မးဒ်တကွဒ်မယ်ကျေပဒ်ဝဲ. (လူမိုက်ပွဲတော်အကြောင်း)
ဃို. ပမာဒမနယုဉ္ဇန္တိ. စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိုဒ်ပယ်ကဲသ်

သ်ဝူထွီဒ်ကံသ်နတ် (ဗာလနက္ခတ်ပွဲ) ကောဒ်ဝဲပွယ်မးဒ်ပွဲကျေပဒ်မယ်ဝဲဒတ်
လံယ်. မေသ်ကျေပဒ်ပွဲ. အဝဲနတ်မံယ်. ပွယ်လုံမးဒ်ဒိုတ်. အိုတ်အးတခေဒ်ဝဲတကွဒ်.
ဒးဒ်ဖတ်ဆာကမူတ်မေသ်ဂေယ်. ဒးဒ်ကွံသ်အေတ်မေသ်ဂေယ်. ဖူဘတ်အးသဒ်ဝီယ်(၇)
သံထီဆဒ်လုံကွဲမုသ်ပူယ်တဃုယ်. ဟဒ်ကောဒ်ပသူဆိုတ်ထုတသ်လုံ. ကနတ်တဘူတ်
ကနတ်တကဲ. ဒးဒ်တသ်တဲအးတကွဒ်. ဗိုသ်ပသ်မေသ်ဂေယ်. ဒုံဒ်ဒဲဝဲတီယ်သကောဒ်
မေသ်ဂေယ်. တဲလးယ်တဂေယ်. မေတိုဒးဒ်သံဘူတ်သံခါသေတ်. မဲလ်ရှဒ်သဒ်ဝီယ်
အာနတ်တအိုတ်. မယ်သဒ်မေသ်လံယ်. ဟဒ်ကောဒ်ပသူဆိုတ်တသ်တဃုယ်ကွဲသေတ်.
ထံတ်စိတ်လံယ်ပွယ်ဟိတ်. တဖူးတ်ဝီယ်တဖူးတ်. ဆိုတ်ထုကောဒ်ပသူ. ကလလ်သုံဒ်သဲဝဲ
ဒတ်လံယ်. ဟိတ်ကစသ်ဖုညာ. တူသ်တဘတ်ကနတ်တကဲ. မေဟေတ်ဝဲကျိတ်စေသေတ်
မဒ်ဟဒ်လံယ်. ပူယ်ကေယ်ဝဲလံယ်. မေသ်ဝဲဟဒ်လဲဒ်နေသ်ဝဲ. စေဒေါဒ်တကွဒ်. သူဖျို
ဂံယ်အံတ်လးလ်ကွေလ်ဝဲဒတ်လံယ်.

ဖဲနတ်ခါ. သ်ဝူထွီဒ်ကံသ်နတ်. ကညံနီပူတ်. နမေအိုတ်ပလ်ပူတ်လံယ်. ယဲသ်
ပူတ်နတ်. မေသ်ဝဲ. ဗုဒ္ဓ. ကစသ်ယွယ်သယ်ဝကဒ်. ပွဲသ်ဘံတ်မေသ်ဝဲဒတ်လံယ်.
ပွယ်တကွဒ်. သုံဒ်ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်. ပတီရုံဒ်ထံတ်ဝဲဒတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံင်. ဖဲ (ဗာလနက္ခတ်ပွဲ) ဆးကတံသ်ကိုပူယ်ခါ. ကစသ်ဒးဒ်. နဲသ်သံကမ္မးသ်တကွဒ်. ကညဒ်အိုတ်ဒတ်. ဖဲဗျသ်ပူယ်အီယ်လံယ်. လုံဝေသ်ပူယ်နတ်. ကညဒ်ကျွဒ်လသ်တဂေယ်ပတီရှ်ဒ်ပလဲဝဲလံယ်.

သုဝဲသေတ်တကွဒ်. လုံဗျသ်နတ်ရဲသ်ကွဲယ်. မယ်နဝဲမေယ်ဒိုတ်ကိုတ်နဲအံတ်အံအဟယ်ရဒ်နတ်ဝီယ်. နံသ်စသ်သေတ်နသ်ကေ. တဟဒ်ထံတ်လုံတသ်ခွး အိုတ်လုံဟိတ်ပူယ်. ကောဒ်ဂယ်ဒဲဒ်လံယ်. (၇) သံပွဲယ်ထံတ်တလး (၈) သံတုယ်ဝဲပွဲတော်တကွဒ်ဝီယ်ဘွံ. ကစသ်ယွယ်ဒးဒ်သံကမ္မးသ်. တမံသ်ပေဒ်လုံဝေသ်ပူယ်. ခါနာကျီကျယ်ဒိုတ်ထံ. မယ်ဝဲဘုတ်ဘာလံယ်. ဖဲနတ်ခါ.

ကူသ်ဒိုတ်ထံ. ယွယ်ကစသ်ကွံင်. ကစသ်ပွဲသ်သေတ်အီယ်. ဘတ်ပေယ်ပါဖွံတ်နဒ်ရဒ်ဒိုတ်. ဖဲတသ်နွီသ်အီယ်. ဘတ်အိုတ်ကလးနဝဲ.နဒ်တုဒ်ခွဲဒ်မဒ်လံယ်. သုသေတ်တဲဝဲ. ယိုဒ်မယ်ဘတ်အးတသ်တဲဖုညာ. ပွယ်လုံဟူဘတ်ဝဲတကွဒ်. လံယ်မဲလ်ရှ်ကံသဒ်ဝဲဒိုတ်မဒ်. တဂယ်ဒးဒ်တဂယ်. မဲလ်ရှ်အာနတ်လောလ်သဒ်တအိုတ်ဝဲနံဂယ်. ပဒ်ဝီကျေယ်နသ်ကေ. အာနတ်ပဒ်ကာလေစာမူဒ်တအိုတ်လးယ်ဝဲ. မေသ်ဝဲတသ်ဒေဒ်နတ်ဃို. ကစသ်ပွဲသ်သတ်နတ်မံယ်. တမိုတ်ပွဲဟဲကညဒ်ဘတ်သဒ်ဝဲလုံဝေသ်ပူယ်. မေသ်ဝဲဒေဒ်နတ်လံယ်.

ကစသ်ပွဲသ်သေတ်နသ်ကေ. လုံတဂယ်ကစသ်ဟိတ်ပူယ်. အိုတ်ခွဲဒ်သုဝဲသဒ်ကစဒုဖိုလံယ်ကစသ်င်. ပတီရှ်ဒ်ထံတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နတ်. ဟူဘတ်ဝဲပွယ်ရှ်ဒ်ထံတ်ပျဒ်တသ်တဲဘွံ. ပံညာစံတ်ထီတအိုတ်. တသ်သီတ်ညာစယ်. ပွယ်မးဒ်တကွဒ်သေတ်. အမူယ်အယယ်မေသ်ဝဲ. ဂေသ်ကျီယ်ကေယ်. ဒေဒ်အီယ်မယ်သဒ်လံယ်. ပံညာအိုတ်ကစသ်ဖုညာ. တသာပေယ်နတ်. ပလံသ်သဒ်တကွဒ်. ဒေဒ်ဝဲယတနယ်သောဒ်. ထေသေစံဒ်ရှ်ဒ်ဃလဲဝဲ. တသီလံသ်မေသ်ဝဲ. နတ်ဗယ်ခုတ်ကဘဒ်. လးပွဲယ်လံသ်ကွဲ. တုယ်ဘတ်ဝဲဒတ်လံယ်. တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာလံယ်နဝဲဒတ်လံယ်.

အနုဒ်ဗျူဒ်မေဒ်တေယ်သနယ်တံယ်

၁။ ပမာဒ မနုယုဉ္ဇန္တိ
ဗာလာဒုမ္ပေ ဝိနော ဇနာ
အပ္ပမာဒဉ္ဇ မေဓာဝီ
ဇနံသေဉ္ဇံဝ ရက္ခတိ

၀၈)

(လူမှိုက်ပွဲတော်အကြောင်း) ပိုဒ်ထွန်

၉၃

အခံလုံပကညံ ... ပံညာတအိုတ်.မးဒ်ဒိုတ်ဖုနတ်. သာပေယ်နတ်သဒ် (ပမာဒ
 တရား) အာထိုဒ်ကွဲဒ်စးဒ်မယ်ဝဲဒတ်လံယ်. ပံညာအိုတ်ကဝသ်
 ပုညာ. တသာပေယ်နတ်သဒ် (အပ္ပမာဒတရား) တကွဲဒ်နတ်
 ဒေဒ်ဝဲယတနယ်ဘိုတ်သောဒ်. စံဒ်ရှံဒ်တဘဒ်ပလံယလံဝဲလံယ်.

၂။ မာပမာဒ မနုယုဉ္ဇထ
 မာကာမရတိ သန္တ ဝံ
 အပ္ပမတ္တောဟိ ဈာယန္တော
 ပပ္ဖေါတိ ဝိပုလံ သုခံ

အခံလုံပကညံ ... သာပေယ်နတ်သဒ်နတ်. မယ်လးယ်တဂေယ်. ဒးဒ်ကယ်
 မကိုယ်. မုံသ်ပးယ်အိုတ်ယုံလ်သဒ်. ပွဲနော်သ်လးယ်တဂေယ်.
 မေသ်ဝဲတသ်တဲဘတ်ဝဲထီဆဒ်. တသာပေယ်နတ်. ပလံသ်
 ဂုယ်လံယ်ဖံတ်ဂးသ်သဒ်ထံဘိုတ်ဂယ်နတ်. ကျီကျဲယ်လဲသ်ထံ.
 ခုတ်ကဘဒ်တကွဲဒ်နော်သ်ဘတ်ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ကတးသ်ဘုံ. အာဂယ်မေသ်ဝဲပွယ်ဖုညာ. သော
 တယ်ပယ်စဒ်ထံတ်. တုယ်နော်သ်ကေယ်ဝဲဒတ်လံယ်.

(လူမှိုက်ပွဲတော်အကြောင်း) ပိုဒ်ထွန်ဒီယံလီ.

(၅)

(အရှင်မဟာကဿပမထေရ်မြတ်) ဦးထွန်း.

ကစသ်ယွယ်နေတ်.သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ဝဲခါ. အကျ်ပျုဒ်ဝဲ (တတိယ အဂ္ဂသာဝက. အရှင်မဟာကဿပမထေရ်မြတ်)ယို. ပမာဒံ အပ္ပမာဒေန. စဒ်ထံတ်မေဒ်တေယ်သနယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်

(တတိယ အဂ္ဂသာဝက. အရှင်မဟာကဿပမထေရ်မြတ်)နေတ်. ယယ်စကျိယ် ကံသ် (ဂိဇ္ဈကုဋ်) ကစးသ်ကပယ်အိုတ်မေသ်ဝဲ (ဝိပ္ပလိလိုဏ်ဂူ) ပူယ်အိုတ်ဆိတ်နံယ်ဝဲခါ.

တနီယ်မုသ်ဟာလံယ်. ဂုယ်လံယ်ပွါများဝဲ (အာလောကကသိုဏ်း) လံယ်. တသ်လုံ (အာလောကကသိုဏ်း) တဲဝဲနေတ်. လောကဓဒ်ခဲလးသ်တကွံယ်. ဒးဒ်တသ်ကပံယ်. တယုယ်ပြဒ်ဝဲ. ကယဲသ်အယယ်ဝိဒ်ထုဒ်တကွဒ်.ဒးဒ်ပံညာမဲလ်ခွီ. ကွသ်စိုလံယ်ဝဲနေတ် မေသ်လံယ်.)

(အရှင်မဟာကဿပမထေရ်မြတ်)နေတ် ဂုယ်လံယ်ပွါများဝဲ (အာလောကကသိုဏ်း) ကယဲသ်လောကဓဒ်ခဲအိုတ်. သာပေယ်နံတ်သဒ်. တသာပေယ်နံတ်သဒ်. သီခါအီယ် တကွဒ်. နံလ်ဟံဒ်ခါအီယ်တကွဒ်. သတ္တဝယ်အိုတ်ခဲလးလ်ဒးဒ် (ဒိဗ္ဗစက္ခုအဘိညာဉ်) ကွသ်ဝဲဒတ်လံယ်.

နေတ်ဘွံ. ကစသ်ယွယ်နေတ်. အိုတ်လုံသယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဖျသ်ပူယ်. တသ်ဂေသ်တကွဒ်. သီတ်ညာထီတ်ဖှာဝဲယို. တဲဝဲ.

ဖိုအဲတ်. ကဿပဇုံ. သတ္တဝယ်သေတ်သီဂေသ်. နံလ်ဟံဒ်ဂေသ်ဖုညာ. ဒးဒ်သဗ္ဗညုတဒ်ပံညာမဒ်. ဒံတ်ဖဒ်နလ်ဝဲတကဲမံယ်. နံလ်ဟံဒ်ဝဲမိုသ်ဟံဒ်ဖးပူယ်ဝီယ်. မိုသ်ပသ်တသီတ်ညာခါ. ဘတ်သီဝဲသတ္တဝါဖုညာ. ဒံတ်ဖဒ်နလ်ဝဲတကဲလးယ်မံယ်.

ကူမေသ်ဃို. နံလ်ဟံဒ်ခါသတ္တဝယ်တကွဒ်. သီတ်ညာကွသ်ဝဲဂေသ်ကျိယ်နတ်. တမေသ်ဝဲ. နတသ်မယ်လးလ်မံယ်.

ဖိုအဲတ်ကဿပဇုံ. သာပေယ်နံတ်သဒ်. တသာပေယ်နံတ်သဒ်တကွဒ်. သီတ်ညာကွသ် လံယ်ဝဲနတ်. တစဲဒ်တမဲ့ဒ်မေသ်ဝဲနလံသ်တသ်မယ်ဒေဒ်. သီခါ. နံလ်ဟံဒ်ခါ. သတ္တဝယ်တကွဒ်. သီတ်ညာထီတ်ဖှာ. ကွသ်လံယ်ဂံသ်နတ်. မေသ်ဝဲလုံသဗ္ဗညုတဒ်ယွယ်ကစသ်သေတ်. အတသ်မယ်လံယ်တဲဝီယ်. ဒေဒ်ဝဲ(အရှင်မဟာကဿပ) မဲလ်ညာကညဒ်အိုတ်ပလ်သောဒ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိဒ်မေဒ်တေယ်သနယ်တံယ်

ပမာဒံ အပ္ပမာဒေန
ယဒါ နဒတိ ပဏ္ဍိတော
ပညာပါသာဒ မာရယု
အသောကော သောကိနိ ပဏံ .

ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ
ဝီရောဗာလေ အဝေက္ခတိ

အခံလုံပကညံ ... ပံညာအိုတ်ကစသ်. တဂယ်နတ်. သာပေယ်နံတ်သဒ်တကွဒ်. ဒးဒ်တသာပေယ်နံတ်. သတီဒ်တရာ. ပဲယ်ဖျဲဒ်မယ်လံယ်မသ်ဝဲခါနတ်. ပံညာမေသ်ဝဲ. ပျဒ်သဒ်ဖဲခိုတ်ထံတ်အိုတ်ဝီယ်ကိုသ်ဂံသ်ပူယ်ဖျဲဒ်ဝဲ. လုံကိုသ်ဂံယ်အိုတ်. သတ္တဝယ်တကွဒ်ဟဒ်ကွသ်လံယ်ဝဲဒတ်လံယ်. အိုတ်လုံကစးသ်ဒ်ခိုတ်ပွယ်တဂယ်နတ်. အိုတ်တသ်ဒါပူယ်. ကစးသ်ဖဲလလ်ပွယ်တကွဒ်. ထီတ်ဘတ်ဝဲသောဒ်. ပံညာအိုတ်ဝဲ. ယဟာတယ်ပိုတ်ကိုယ်တကွဒ်နတ်. ပူထူစေယ်ပွယ်မးဒ်တကွဒ်. ထီတ်ဖှာဘတ်ဝဲဒတ်လံယ်.

မေသ်ဝဲ. မေဒ်တေယ်သနယ်တောယ်. ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သောတယ်ပယ်စဒ်ထံတ်. တီယ်ကေယ်ဝဲဒတ်လံယ်.

(အရှင်မဟာကဿပမထေရ်မြတ်) ဝိနိဿယဝိသီလိ



(၆)

ကားတံဒးဒ်ခုအိုတ် (မိတ်ဆွေရဟန်းနှစ်ပါး) ဝိုဒ်ထူဒ်

ကစသ်ယွယ်နတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ဝဲခါအကျဲပျဲဒ်ဝဲ. ကားတံဒးဒ်ခုအိုတ် (မိတ်ဆွေရဟန်းနှစ်ပါး) ဟို. အပ္ပမတ္တော ပမတ္တောသု.
စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်. ဟောစွာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

မုံသ်ပးယ်ဒုံဒ်ဒ်လောလ်သ်. ဂေယ်မဒ်မေသ်ဝဲ. နဲသ်သံခီပါနတ်. ဟိမယ်လိုနေ
ကမထာလုံကစသ်ယွယ်အိုတ်ဝီယ်. လုံတသ်ခဲကွာဖျသ်နတ်. လဲယ်အိုတ်ဝဲဒတ်လံယ်.
တပါနတ်. ဟဒ်ထးဖျိတ်သေတ်မုတ်ဝီယ်. တပူယ်ဃံဒးဒ်တပွဲဖိုသေတ်. ဆိတ်နံယ်ဆိုဒ်
မေတ်အူ. တဲဝဲတသ်တနယ်မုတ်ဝါလံယ်.

လုံအဲတပါနတ်ဒေါဒ်. လိုလဒ်ဝီရိယဒ်အိုတ်. တသာပေယ်နံတ်သ်. ကွဲဒ်စးဒ်
ဂုယ်လံယ်အာထိုဒ်ဝဲကမထာ. တရာနတ်လံယ်. တဲဝဲအဝိုယ်မံတ်နဲသ်သံနတ်.

ဝိုယ်မံတ်နဲသ်သံဇုံ. မယ်ဒေဒ်နတ်တဂေယ်. ပွယ်လုံအိုတ်သာပေယ်နံတ်.
တပလံသ် သဒ်တဂယ်. အပဲယ်လွီသ်ပါနတ်. ဒေဒ်နံသ်စသ်ဟိတ်သောဒ်.
ကဲထံတ်ဝဲသေလံယ်.

ဟိမယ်လိုနေ. ကမထာလုံ. ကစသ်ယွယ်အိုတ်. ဝီယ်လီယို. တကြးဒ်ဘွေဒ်အံတ်
လိတ်ဝဲကစသ်ယွယ်မံယ်. ဟေတ်သတိဒ်. သိုတ်သံတဲနံတ်ဝဲလံယ်.

ကားတံဒိုတ်ဝဲ. နဲသ်သံနတ်. သိုတ်သံတဲတကနတ်ယုံလံဝဲ. လုံနံသ်စသ်မယ်အတး.
သာပေယ်နံတ်သ်. ပေါဒ်ဆဒ်ဖျိဖျိအိုတ်ဝဲဒတ်လံယ်. တဲတကနတ်သိတ်ညာယို. တတဲ

လးယံဝဲ. လိုလဒ်အိုတ်နဲသံသံနတ်. နံသံစသ်တရာ. ကျိစာကွဲဒ်စးဒ်ဂုယံလံယံပွါဗျာ
အာထိုဒ်ဝဲဒတ်လံယံ. လိုလဒ်အိုတ်နဲသံသံ. အာထိုဒ်တရာတုယံဖဒ်ဖဲမုသ်ခါဘုံ. ယဲသ်ယံသ်
သဒ်ဝီယံကမီနံယံဂံသ်. ဝတ်နွဲလ်လုံခါပူယံ. ကးတ်ဒိုတ်နဲသံသံဟဲဝတ်နွဲလ်ပျလ်ဝဲ.

ဒေဒ်လဲတ်နဲသံသံ. ကမီအဂံသ်ဟဲလုံတသ်ခဲကွာဇေယံ.

ဟီမယ်လိုပလ်နေ. ကမထာလုံ. ကစသ်ယွယ်အိုတ်နတ်တမေသ်ယယ်.

ဂဲယံကးတ်ဂုယံလံယံအာထိုဒ်တရာ. တကြးဒ်ဝဲဒတ်ယယ်. တဲဆာမယ်ကလိုသ်ဝီယံ.
လုံနံသံစသ်လံသ်ဝတ်နွဲလ်မီဝဲလံယံ.

လိုလဒ်အိုတ်နဲသံသံနတ်. ဖဒ်ဖဲမုသ်မီနံယံတပနလ်ဖို. ကိုညသ်သဲတ်သယ်ဝီယံ.
တကွတ်မုသ်ခါဂံယံဂံယံ. ဂဲယံထးတ်ဂုယံလံယံ. အာထိုဒ်ဝဲတရာလံယံ. ဒေဒ်အီယံမံယံ
တသာပေယံနံတ်. ပလံသ်ကွဲဒ်စးဒ်ဂုယံလံယံအာထိုဒ်ဝဲဒတ်.

တယေလ်တမံသ်. ဒးဒ်(ပဋိသန္တိဒါ)လွီသ်ပါတဘုံဃံ. တုယံဝဲလုံအရဟတ္တဒ်ဖိုလ်လံယံ.
ကးတ်ဒိုတ်နဲသံသံနတ်. သာပေယံနံတ်သဒ်. တပဒ်ကာဖွီဝဲဖဲဆးကတံသ်. ကယ်လဒ်
အခါတလးလးလ်ကွေလ်ဝဲဒတ်လံယံ.

တုယံလုံဝသ်ထွဲဒ်ဘုံ. နဲသံသံခီပါနေတ်. ဟာကေယံလုံကစသ်ယွယ်အိုတ်. ဘာလံယံ
ဝီယံလုံကြးဒ်တသ်လံသ်. ဆိတ်နံယံအိုတ်ဝဲဒတ်လံယံ.

ဖိုအဲတ်နဲသံသံသေတ်ဇုံ. မယ်သဒ်ဒေဒ်လဲတ်. တသာပေယံနံတ်. ပလံသ်ထီသဒ်.
ဂုံသ်ကွဲဒ်စးဒ်ဂုယံလံယံ. အာထိုဒ်ဘတ်ဝဲတရာဇေယံ. နဲသံသံတသ်မယ်တကွဲဒ်. ဝီယံ
ကတးသ်ဝဲဒတ်လီဇေယံ. စဒ်ဝဲဒတ်.

ကးတ်ဒိုတ်နဲသံသံနတ်. ပညျိတ်ဝိုယံမံတ်နဲသံသံ. တဲရှံဒ်ထံတ်ဝဲလုံညာ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. နဲသံသံဝဲအီယံ. တသာပေယံနံတ်. ပလံသ်သဒ်
ကအိုတ်ဝဲဒေဒ်လဲတ်. စဒ်ထံတ်လုံဟဒ်ဖဒ်ဒးဒ်. ယွယ်ကစသ်ကွဲ. ထံဘိုမီဝဲအိုတ်ဒးဒ်
မီခေမေသ်ဝဲလံယံ. ကစသ်. ပတီရှံဒ်ထံတ်ဝဲလံယံ.

ဖိုအဲတ်နဲသံသံ. နဝဲဒတ်မံယံ. အခါဆးကတံသ်ဒေဒ်လဲတ်. အိုတ်တလးကေယံ
ဝဲဒတ်လံတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကစသ်ပွဲသ်နေတ်. ဟဒ်ဃုထးဖိုတ်သေတ်
မုတ်မယ်ကဲယံထံတ်ဝီယံ. ဆိတ်နံယံဆိုဒ်မေတ်အူ. မုသ်ဟာလံယံခါဒေဒ်တမီခေ.
အိုတ်လးလ်ဝဲခါဆးကတံသ်လံယံ.

နေတ်ဘုံ. သီတ်ညာဂေသ်ကျိယံထီဆဒ်. ယွယ်ကစသ်ကွဲနေတ်. စဒ်ဝဲသာပေယံ
နံတ်အိုတ်ကးတ်ဒိုတ်နဲသံသံ.

ဖိုအဲတ်နဲသံသံ. နယ်နေတ်သာပေယံနံတ်. တပလံသ်သဒ်. အိုတ်ဖွီဝဲဖဲခါဆးကတံသ်
မယ်လးသ်ကေယံဝီယံ. တသာပေယံနံတ်. ပလံသ်ထံသဒ်နတဲရှံဒ်ယယ်.

တသာပေယ်နံတ်. ပလံသ်ထံသဒ်. ဂုယ်လံယ်ကွဲဒ်စးဒ်. အာထိုဒ်တရာမေသ်ဝဲ. ယဖိုခွါနဲသ်သံခံ. သာပေယ်နံတ်တပလံသ်သဒ်. နတဲဝဲဒတ်. နယ်နေတ်တေသ်သဒ် မေသ်ဝဲ. ဒေဒ်ကသေတ်ယဲယ်လံယ်.

ယဖိုခွါနေတ်. ဂေသ်ပံသ်ပွဲယ်ဒေဒ်ဝဲ(သိန္နောမြင်း)ကသေတ်လံယ်တဲဝီယ်. လုံဖဲလလ် မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အပ္ပမတ္တော ပမတ္တေသု

သုတ္တေ ဗဟုဇာဂရော

အဗလဿံဝ သီယံသော

ဟိတွာယာတိ သုမေဓသော

အခံလုံပကညံ ... ပံညာအိုတ်တဂယ်နေတ်. ပွယ်သာပေတ်နံတ်သဒ်ကွာ. မေသ်
ဝဲတသာပေယ်နံတ်သဒ်. ပွယ်တဂယ်လံယ်. လုံပွယ်မိမတ်သဒ်
ကွာ. နံတ်ထံဘိုသဒ်ပွယ်တဂယ်လံယ်. ဖွဲတ်ခွေကသေတ်နေတ်
ကဗဲဒ်ကသေတ်. ပလံတံသ်လဲယ်တလးဝဲသောဒ်. သာပေယ်နံတ်
မိမတ်သဒ်. ပွယ်တဂယ်နေတ်. ပွယ်ပံညာကဝသ်. ပလံတံသ်
လဲယ်တလးကွေလ်ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. အာဂယ်ပွယ်ဖုညာ. သောတယ်ပယ်
စဒ်ထံတ်. တီယ်ကေယ်ဝဲဒတ်လံယ်.



ကားတံဒးဒ်ခုအိုတ် (မိတ်ဆွေရဟန်းနှစ်ပါး) ဝိုန်ထူဒ်ဝီယ်လီ.

(၇)

(မာဃသိကြားမင်း) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. ဝေယလိယကံသ်. ဗိယလုံ (ကုဋဂါရ) ဖျသပူယဆိတ်နံယံ
အိုတ်ခုတ်ဝဲခါ. အကျုပျုဒ်ဝဲ(သိကြားမင်း)ဃို. အပ္ပမာဒေန. မာဃဝါ. စဒ်ထံတ်မေဒ်
တေယသနယ်တံယံ. ဟောစွာဝဲဒတ်လံယံ.

ပျိဒ်နိဒ်ပယ်ကဲသဒ်

ဝေယသယလိယကံသ်ပူယံ. ဗိယလုံ (မဟာလိလိစ္ဆဝီမင်းသား)နေတ်. ကစသယွယ်
ဟောလံယံဝဲ. (သက္ကပဉ္စာ) တေယသနယ်တံယံ. ကနတ်ဘတ်ဝဲဃို. ကစသယွယ်နေတ်.
ဟောပျုဒ်ဝဲ. (သိကြားမင်း) ဗိစေယချာသယ်. ကျိကျဲယဂေသ်ကျိယံနေတ်. ထိတ်
ဘတ်ဝဲဃို. ဟောစွာဝဲလံတ်ယေ. မေတမေသ်. တထိတ်ဘတ်ဝဲဆိုမိုတ်တယးသ်နေ
ဟောဝဲဒတ်လံတ်ယေ. မေတမေသ်. တိတ်သိတ်ညာ (သိကြားမင်း) ဃိုဟောစွာဝဲဒတ်
လံတ်ယေ. ကစဒ်ဒေါဒ်ကွသ်ဆိုမိုတ်ဝဲလံယံ. ဆိုမိုတ်ဝီယံ. သုဒ်ဘိုဒ် သဒ်လုံ. ကစသယွယ်
အိုတ်. ပတီရုံဒ်ဝဲဒတ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ဒိုတ်နေတ်. မေသ်ဝဲထိတ်ဘတ် (သိကြားမင်း)
ထိဆဒ်လံတ်ယေ.

(မဟာလိမင်းသား)ဇုံ. ယယ်နေတ်ထိတ်ဝဲ (သိကြားမင်း) ကစံဒ်လံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ပးပြုလ်နဒ်မေသ်ဝဲ(သိကြားမင်း) ကထိတ်ဘတ်
ဂံသ်နေတ်ကံဒိုတ်မဒ်. ကစသ်ဒိုတ်ထိတ်ဝဲ (သိကြားမင်း) နေတ်ကဘတ်မေသ်ဝဲ. အတူဒ်
လံတ်မံယံ. (မဟာလိ)ဇုံယယ်ကစသ်ယွယ်နေတ်. ထိတ်ဝဲ (သိကြားမင်း) စဲလ်နံသ်

ကစံဒ်လံယ်. ဝီယံဒေါဒ်ဒေဒ်ဝဲကထိတ် (သိကြားမင်း) နေတ်ကျေဒ်ဝိဒ်တရာဖုညာ. ယသိတ်ညာပလဲဝဲလံယ်. (မဟာလိမင်းသား)ဇုံ. (သိကြားမင်း) နေတ်လုံညာစိုယ်ဃတ်. ကဲဘတ်ကညံခါ. ဝီယံလုံ (မာဃ) ပေါလ်ခွါစိုတဂယ်မေသ်ယို. ကောဒ်ဝဲ (မာဃဝ) မေသ်ဝဲလံယ်.

လုံညာဃတ်ကဲဘတ်ကညံခါ. ပွယ်မဲလ်ညာ. လဲဒ်အူကတးသ်မယ်ဘူတ်တသ်မေသ်ဝဲယို (ပုရိန္ဒဒ) ဝီယံသေတ်အိုတ်ဒေဒ်ဝဲဒတ်လံယ်.

လုံညာစိုယ်ဃတ်. ကဲဘတ်ကညံခါ. မယ်ဘူတ်တသ်နေတ်. ယိုယ်သေယ်ပတံသ်. ပလံသ်မယ်ဘူတ်ဝဲယို လုံ (သက္က) ဝီယံအိုတ်ဒေဒ်ဝဲဒတ်လံယ်.

လုံညာစိုယ်ဃတ်. ကဲဘတ်ကညံခါ. တမ္ပိယံအိုတ်ဂံသ်. ပလံသ်တေမယ်ဘူတ်ပလဲဝဲတရောလ်ယို. (ဝါသဝ) သေတ်ဝီယံအိုတ်ဒေဒ်ဝဲလံယ်.

တသ်အဘျံဒ်တကထို. သိတ်ညာဖျိဝဲတဘျံသ်ယို (သဟဿနေတ္ထ) သေတ်ဝီယံအိုတ်ဒေဒ်ဝဲလံယ်. သူဇေယ်တယ်. နဒ်မိဒ်ဖယာအဝယ်မေသ်ဝဲယို. (သုဇေယတိ) သေတ်ဝီယံအိုတ်ဒေဒ်ဝဲလံယ်.

တယ်ဝတေယ်သယ်. နဒ်တကုဒ်. ပးပြုလ်ဘတ်ဝဲယို (ဒေဝါနမိန္ဒ) သေတ်ဝီယံအိုတ်ဒေဒ်ဝဲလံယ် (မဟာလိ)ဇုံ.

(မဟာလိမင်းသား)ဇုံ. (သိကြားမင်း) နေတ်လုံညာစိုယ်ဃတ်. ကဲဘတ်ကညံ (မာဃလုလင်) ပတံသ်ဝီယံအိုတ်ဝဲခါ. ကဲထံတ် (သိကြားမင်း) ဂေသ်ကျိယ်ကျေဒ်ဝိဒ် (၇) ပါတသာပေယ်နတ်. ဂေယ်ဝါကျေဒ်သို. ဆံဒ်တီယံဝဲဒတ်ယို. ကဲထံတ်ဘတ်ဝဲ (သိကြားမင်း) လံယ်. ကျေဒ်ဝိဒ်(၇)ပါနေတ်.

၁။ သဒ်မူကတးသ်ကွသ်ပျုဒ်စုဒ်ကတံယံဒုံဒ်အံတ်မိုသ်ပသ်သေတ်.

၂။ နံသ်စသ်မျှိကွာ. ညာပွယ်ဒိုတ်ဝဲဖီဖုမုဂါစဒ်ထံတ်တကုဒ်ယိုယ်သေယ်ဆီကဒ်တဘဒ်. မျဒ်နိပူယ်ဇောယ်ဝဲ.

၃။ ခုတ်ဘေကပုံလ်နုညဒ်တသ်တဲ. တဲထံတ်သေကေယ်ဝဲ.

၄။ ခဲတ်လံယ်ဖဒ်ပွယ်. တသ်တဲတဲဒုတ်ပလဲယံဝဲ.

၅။ ဝီဒီလိုတ်ဘတ်တအိုတ်. သူတ်သဒ်လံယ်ဖုဒ်မယ်ဘူတ်ကဲဝဲ.

၆။ မေသ်ဘတ်တသ်တဲ. တဲကေယ်ဒေါဒ်ဝဲ.

၇။ သဒ်ထံတ်တောသဒ်တအိုတ်ဝဲ. မေသဒ်ထံတ်နသ်ကေ. ခုတ်ကဘဒ်ခေမယ်လံယ်မသ်သေဝဲ. မေသ်ဝဲကျေဒ်ဝိဒ်(၇)ပါတသာပေယ်နတ်. ဂေယ်ဝါကျေဒ်သို ဆံဒ်တီယံဝဲယိုကဲထံတ်ဝဲ(သိကြားမင်း)လံယ် (မဟာလိ)ဇုံ.

ကူသိဒိုတ်ထံယွယ်ကစသကံ့ဇုံ. (သိကြားမင်း) နေတ်. လုံကဲဘတ်ကညံ. (မာဃလုလင်) စိုယ်ဃတ်ဒေဒါ. ကဲထံတ် (သိကြားမင်း) ဂေသ်ကျိယ်ကျေဒ်ပိုဒ်တကွဒ်. ဒေဒ်လဲတ်မံယ်. ကျေဒ်သိုမယ်ပလ်ဝဲဒတ်လဲတ်ကစသ်.

နဝဲ(မဟာလိ)ဇုံ. မေဒေဒ်နေတ်. ကနတ်ကေယ်ဇံယ်ဂေယ်ဝါထီဆဒ်တဲဝီယ်. (သိကြားမင်း) အတေဒ်ကဲသဒ်ဂေသ်ကျိယ်. ကေယ်တဲပျဒ်ဟောလံယ်နေဝဲဒတ်လံယ်.

အတေဒ်ပျေဒ်ယဒ်. (သိကြားမင်း) လုံညာဇေဒ်ကျဲ

လုံညာခါမကတဒ်တဲ. ဒွဲကိုပူယ်အိုတ်. မစလဒ်တဝံနေတ်. မိယ်လုံ(မာဃ)ပေါလ်ခွါအိုတ်တဂယ်. (မာဃ) ပေါလ်ခွါဖိုနေတ်. တဝံဖိုဖုညာဖေဒ်မယ်တသ်ကွာ. လုံနံသ်စသ်လံသ်ကွဲ. ဒေဒ်ဝဲအိုတ်မုံလ်ပးသ်မယ်ပလ်ဂေယ်ဝဲ. ပွယ်တဂယ်နေတ်ဟဲဝဲ. ဖဲ(မာဃ) ပေါလ်ခွါဖိုတသ်လံသ်. မယ်နးယ်ဟီနေသ်ဆူတ်ဝဲဒတ်လံယ်.

(မာဃ) ပေါလ်ခွါဖိုနေတ်. သဒ်ထံတ်တအိုတ်. လံသ်ကွဲအသံတေဆံမယ်ဒေါဒ်လုံသံတဂယ်. ဟဲမယ်နးယ်ဟီနေသ်ဆူတ်ဒေါဒ်. ဒေဒ်နေတ်မံယ်. အဝဲကတံယ်ဂေယ်ပွယ်မယ်နးယ်ဟီနေး ကယဲသ်အိုတ်တဝံပူယ်. ပွယ်တကွဒ်. တုယ်လုံလးလ်မေသ်ဝဲဒတ်လံယ်. (မာဃ) ပေါလ်ခွါနသ်ကေ. တသဒ်ထံတ်. ပွဲထးနေဝဲထံဘိုမေသ်လံယ်. ပွယ်ခဲလးသ်နေတ်. ဂေယ်ဝါထီဆဒ်ခုတ်ကဘဒ်အိုတ်ဘတ်ဝဲဒတ်လီမေသ်ဝဲ. မယ်ဂေယ်ဒေဒ်အီယ်တကွဒ်. ဟေတ်ယယ်ခုတ်ကဘဒ်သေမေသ်ဝဲတသ်ဘူတ်ဖဒ်ဒိုတ်တမီယ်. ကဲထံတ်ဝဲလံယ်. သဒ်ခုမုံသ်ပးယ်အိုတ်ထံဘိုဝဲလံယ်. (မာဃ) ပေါလ်ခွါဖိုနေတ်. လုံခီတနီယ်နံခြံသ်လံသ်တဘေတ်ဂံသ်. မယ်ပွဲဘေ့ရှုံရဲသ်ကွဲယ်. မယ်ဂေယ်ပလ်ဒေါဒ်ဝဲဝီယ်ဘွဲ. ပွယ်ဟဲဂုံလ်နေဟီအိုတ်ဝဲဒေါဒ်လံယ်. (မာဃ) နေတ်တသဒ်ထံတ်ဘတ်အပျေတ်. သုဝဲသေတ်ဂံသ်. တသ်ပိုသ်ခါကဆိုင်မေတ်အူ. ဖတ်ကပူယ်လံသ်. တေဆံပလ်နေဝဲဒေဒ်လံယ်ဝီယ်ဘွဲ (မာဃ) ဆိုမိုတ်ဝဲဒတ်. လံယ်အဲတ်ဒေါဒ်ဘတ်. အိုတ်မုံသ်ပးယ်လံသ်ကွဲ. ခဲလးသ်တကွဒ်. ပွယ်ခဲလးလ်လိုတ်ဘတ်အိုတ်ဝဲလံယ်. တလိုတ်ဘတ်နေတ်. တအိုတ်ဝဲနံဂယ်. ယယ်နေတ်စဒ်ထံတ်လုံ. တနီယ်ညာအီယ်. ကွဲကပိုယ်ဖုညာ. ဒေဒ်ဝဲကဃူဖှောဒ်ဂေယ်သောဒ်. ကြးဒ်လုံမယ်ဝဲ. သဒ်ဆိုမိုတ်ဝီယ်.

လုံခီတနီယ်ဂံယ်ဂံယ်. ဟဒ်ထံတ်လုံဟီတ်. ပွယ်လဲယ်ကွဲကတံယ်မယ်ဂေယ်ထံတ်နေဝဲလံယ်. လုံကွဲလံယ်ပုံလ်ကဒု. ကဟုသဒ်သေတ်ထူတ်ဒးဒ်တပှောလ်ခဲလးလ်. ကွဲစေမယ်ပွဲဝဲဒေဒ်ကဲထံတ်. သယ်သယ်ယယ်ယယ်. ရဲသ်ကွဲယ်မယ်ဝဲဒတ်လံယ်. (မာဃ) ပေါလ်ခွါမယ်ဝဲဒေဒ်နေတ်. ပွယ်တဂယ်ဟဲထီတ်ဝဲဒတ်. စဒ်ကွသ်ဒေါဒ်.

ဝိယမံတိခွါ. နမယ်ဝဲမဒုလဲတံ.

ဝိယမံတိတကောဒိဇုံ. ယယ်နေတံမယ်. လဲယံနဒိကံသံကွဲတပံသံတိုယ်ကတံယံ
မယ်ဂေယံဝဲဒတံလံယံ.

ဝိယမံတိခွါဇုံ. ယယ်နသံကေ. ဘတ်တကောဒိဒေဒိသောဒိနယ်. မိုတ်မယ်ပျလံ
ဘတ်သဒိဝဲစေသံလံယံ.

ဝိယမံတိတကောဒိဇုံ. ဂေယံလီဟဲမယ်. ဘေ့ဖှောဒိဘူးဝဲကွဲမေသံဖုညာ. ပွယ်ခဲ
လးလံအဲတ်ဒေါဒိလိုတ်ဘတ်. မိုတ်ပျလံသဒိလံယံဝဲသေတ်တကွဒိ. ဒေဒိသောဒိသောဒိ.
တပူယံသံရဲသံကွဲယံမယ်ဝဲဒတံမယ်. စဒိထံတံလုံ. တနီယံညာနေတ်. သုသေတ်ဒီဂယ်
တပူယံသံ. ပံဖိုတ်တေဝဲကွဲလံယံ. ထီတ်သုဝဲသေတ်ယို. သဒိဖျါဟဲမဲထံတံနံလံလံယံမယ်
ပျလံဝဲ. ကဲထံတံတကောဒိဝိယမံတံ (၃၃) ဂယ်လံယံ. သုဝဲသေတ်. ကတံယံမယ်ဝဲဃူ
ဖှောဒိမေသံယို. လဲယံဖျါတုယံဝဲ. တယူယံဇနယ်. ဒီယူယံဇနယ်ဝီယံဝဲဒတံမေသံလံယံ.
(မာဃ) ပေါလ်ခွါဖိုကဲမိုတ်မေသံဝဲ(၃၃) ဂယ်သေတ်မယ်ဝဲဒေဒိနေတ်တကွဒိ. မစလဒိ
(ရွာစားကြီး) တဝံခိုတ်ထီတ်ဝဲဘုံ.

သုဝဲသေတ်တဖတ်အီယံ. ပွယ်မယ်တကဲအမူဒိတကွဒိ. မယ်ဝဲကဲမေသံလံယံ.
လုံသုဝဲသေတ်. လဲယံတုယံတဝံတသံလံသံတကွဒိ. တသံဖေဒိတသံညုတ်ဒးဒိသေဒိ.
မေဟာကေယံစောလ်ဇနယယ်. ကဂေယံဝဲဒတံမယ်. ယအိုတ်လုံဟီတ်မေသံဝဲတသံ
အံတ်တကွဒိ. တဘတ်ကိုသံဂံယံ. နေသံအံတ်ဘတ်ဝဲထံဘိုလံယံ. ဆိုမိုတ်ထံတံဝီယံ.

မးကောဒိနေဝဲ. သုဝဲသေတ်(၃၃)ဂယ်နေတ်လံယံ.

သုဝဲသေတ်တကွဒိ. ဟဒိလဲဒိပဒိ. မယ်ဝဲမဒုတသံမယ်လဲတံ.

ကစသံ(ရွာစားမင်း) ဇုံ. ဝဲသေတ်တကွဒိ. လဲယံနဒိကံသံကွဲ. တေမယ်နေဝဲဖျေယံ
ကဒါဘုံ.

အိုတ်ဒးဒိဟီတ်သံကညံတကွဒိ. တသံမယ်ဒေဒိအီယံတကြးဒိမယ်ဝဲ. ဖဲသုသေတ်
လဲယံတုယံ. တသံလံသံတကွဒိ. တသံဖေဒိတသံညုတ်ဒးဒိသေဒိသုမေဟာကေယံ
စောလ်ဇနယယ်နေတ်. ကဂေယံဒါခဲ. တဲဝဲဒတံလံယံ.

(မာဃ) ပေါလ်ခွါသေတ်တဖတ်. တဒိုကနတ်အဝဲတသံတဲ. ပွဲထးကွေလံဝဲအခံတ်
ဘုံအာနေတ်.

(ရွာစားမင်း) တဝံခိုတ်သဒိဒိုတ်ထံတံ. သုဝဲသေတ်ဒေဒိကဟဒိဂံယံ. ဆိုမိုတ်ထံတံဝဲ.
လဲယံထံတံလုံစံယံပယ်အိုတ်ဝီယံ. ခဲတ်တသံတဲရှံဒိထံတံဝဲလံယံ. ကစသံစံယံပယ်ဒိုတ်ဇုံ.
ဟဒိရှုတ်တရေဒိလဲဒိသဒိ. တသံဟုတ်တဒူတ်ထီတ်ဘတ်ဝဲလံယံစံယံပယ်ဒိုတ်ခဲ.

လဲယ်ခွေ. ဖံတ်နေတသ်တကွဒ်. ဟာကေယ်ကောဒ်လုံယအိုတ်. ချဒ်မဒ်ဝဲအမေဒ် တဘွံယံ.

(ရွာစားကြီး) နေတ် (မာဃလုလင်) ကဲခိုတ်ပွယ်(၃၃) ဂယ်ဖံတ်နေဝီယ်. ဟာကေယ် ကောဒ်ဝဲလုံစံယ်ပယ်အိုတ်လံယ်.

စံယ်ပယ်နေတ်. တဂေသ်တီသီကွသ်. တကံတ်စဒ်လးယံဝဲ.

သုသေတ်တကွဒ်.မးကဆံယံသ်သီကွေလင်ဇံယ်မးလံယံဝဲဒတ်လံယ်.နေတ်ဘွံ (မာဃ လုလင်) တဲဝဲ. ပိုယ်မံတ်သေတ်ဇုံ. မေလွဲလုံမေတ္တယ်တရာ. လုံအဂယ်ဝဲသေတ်. အာကိုတအိုတ်ဝဲလးယံလံယ်. လုံမတဂယ်ဖံခိုတ်မဒ်. သဒ်ထံတ်တောသဒ်. လုံကယံသ် သီပွယ်. ကဆံနေတ်မေသ်ဂေယ်. ဒးဒ်နံသ်စသ်ဒေဒ်သောဒ်. ပလ်မေတ္တယ်သဒ်ဒွဲ. ဟဲဖှာအိုတ်ထံတ်ကေယ်ဇံယ်. သိုတ်သံဟေတ်သတီဒ်တဲဝဲဒတ်လံယ်. ပိုယ်မံတ်သေတ် ဖုညာနသ်ကေ. (မာဃလုလင်) ဟေတ်သတီဒ်. သိုတ်သံဝဲအတး.တသ်အဲတ်မေတ္တယ် သဒ်ဒွဲ. ပလ်ဖှာဝဲလံယ်.

မေသ်ဝဲသုသေတ်. မေတ္တယ်စိုကမံယ်ဃို. ကယံသ်ဝဲကဆံ. ဟဲဘိုဒ်တဘူတ်ဝဲလံယ်. စံယ်ပယ်ဒိုတ်နေတ်. ပွယ်တကွဒ်. ကဆံတယံသ်. သီတ်ညာဝဲဘွံ.

ကဆံနေတ်. ထီတ်ပွယ်အာဃို. ယံသ်ဝဲတဘူတ်. လဲယ်ဟီနေခွဲတ်. ပွယ်တကွဒ်ဘိုတ် ဘးဒးဒ်ခွဲတ်ဝီယ်.ပွဲယံသ်ကဒါတဘွံဒေါဒ်. တဲဝဲဃို.

(မာဃလုလင်) သေတ်ပဒ်ဘိုတ်ဘးဒးဒ်ခွဲတ်.မးယံသ်နသ်ကေ. ကဆံယံသ်တဘူတ်. စီတ်ဖှောဒ်လဲယ်ကွေလင်ဝဲလုံအယီယ်နေတ်လံယ်.

တသ်ဂေသ်တကွဒ်. နသ်ဟူသီတ်ညာဘတ်ဝဲဘွံ.

မေဒေဒ်နေတ်ဒု. တသ်လံယ်ဆံကအိုတ်ဝဲ. တမီယ်လီ.ဆိုမိုတ်ဝီယ်.

ကောဒ်ဝဲ(မာဃလုလင်)သေတ်မးဟဲလုံမဲလ်ညာလံယ်.

နယ်သေတ်ဇုံ. သုဝဲသေတ်တကွဒ်. လုံယအိုတ်.လိုတ်မဒုတနေသ်ဝဲဘတ်လဲတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. နတဲမဒုလဲတ်.

သုဝဲသေတ်တကွဒ်. ဖွဲဒ်စီဖှိုတ်သဒ်ဒ်ဒုတ်. လုံတသ်ဟုတ်ပတံသ်. တောယဒ်တဝံ သုဟဒ်လဲဒ်ဝဲတမေသ်လံတ်ယယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. တသ်ဂေသ်တကွဒ်. မတဂယ်တဲပျဒ်ဝဲဒတ်လဲတ်.

သုဝဲသေတ် (ရွာစားကြီး) ဟဲတဲဝဲဒတ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ဝဲသေတ်တကွဒ်. တမေသ်တသ်ဟုတ်. ပွယ်အာဂယ်ခုတ် ကဘဒ်. လဲယ်ကဲဘတ်ဂံသ်. ပလံသ်တေကွဲ.ဒေဒ်ဝဲတုယ်နဒ်ကံသ်. ရဲသ်ကွဲယ်မယ်ဘူတ် ဘာလံယ်.

(ရွာစားကြီး) နေတ်ကဲတသိဒဲဘဒ်. အမူဒ်တကွဒ်.မးပမယ်ဝဲ. ပတကနတ်အတသိတဲ သဒ်ထံတ်ပွယ်. ဒေဒ်ပကဟဒ်ဂံယ်.တမေသ်တဘတ်တသိတဲ. ခဲတ်ရှ်ဒ်တဲလီတ်. ကစသ် စံယ်ပယ်ဒိုတ်မေသ်ဝဲလံယ်.

နယ်သေတ်ငုံ. ကဆံအီယ်. တရေဒ်ဆတ်မေသ်ဝဲနသ်ကေ. သုဝဲသေတ်တကွဒ်. ကူသ်ဘျဲဒ်ကျေုဇုသီတ်ညာဝဲဒေဒ်.

ယယ်အီယ်. မေသ်ဝဲကညံတဂယ်နသ်ကေ. တသီတ်ညာတသ်. သုဝဲသေတ်တကွဒ်. ဝီသဒ်စုယ်. သီခဒ်ကေယ်ယယ်. တဲဝီယ်.

(ရွာစားကြီး) ဒးဒ်ဖိုမာခဲလးလ် (မာယလုလင်) သေတ်ကုသ်ဂံသ်ပလံသ်ဟေတ် ဝဲဒတ်.လုံမးယံသ်သီတသ်. ကဆံနသ်ကေ. ဟေတ်အဒ်ဝဲဝီယ်. မစလဒ်ဒံတဝဲဟေတ်. ပးသ်ဆးကေယ်ဝဲဒတ်လံယ်.

(မာယလုလင်) ကဲဒိုတ်ပွယ်(၃၃)ဂယ်နေတ်. ဝဲသေတ်တသ်ဘူတ်အစိုကမံယ်မဲ့ဒ် မံဒ်တယတ်ညာအီယ်. သီတ်ညာထီတ်ဘတ်ဝဲဒတ်လီ. သူတ်ဖွီသဒ်ညံမုံသ်ပးယ်သဒ်ဒွဲ. အိုတ်ဝဲဝီယ်. ကဆံနေတ်. တဂယ်အလဲဒ်ကျဒ်ဒးဒ်ကေယ်ဝဲလံယ်. ဝဲသေတ်တကွဒ်. ကညံဖုညာအံသ်. ထံဒိုတ်မေုဒ်မေုဒ်. တသ်ဘူတ်တကွဒ်မယ်ပလ်နေဝီယ်လီ.

အခါအီယ်. ကဘတ်မယ်ဒေါဒ်ဝဲ. မဒုတသ်ဘူတ်လဲတ်. တဲတ်ပးဒ်လောလ်သဒ် လံယ်ကွဲလွီသ်ဘို. လံယ်ရိုဖိုတ်အခးတ်သဒ်တံတံ. ကညံသေတ်အိုတ်ဘွေဒ်အိုတ်သံသ်. တရောလ်ဖဒ်ဒိုတ်တဖူးတ်. ကတေမယ်ဘူတ်. ညီဒ်နဲတဲတ်ပးဒ်လောလ်သဒ်ဝီယ်. ကောဒ် နေလဲဒ်သမာ. တေထံတ်ဝဲတရောလ်ဖဒ်ဒိုတ်လံယ်. တေမယ်ဘူတ်တရောလ်ခါ. ဒေဒ် ဝဲကကေရှေဒးဒ်. ပေါလ်မုတ်သောဒ်. ပေါလ်မုတ်ဖုညာ. ဘူတ်ဘာခွေဒ်. တပွဲဟေတ်ဒုံဒ် မယ်ဝဲဒတ်လံယ်.

(မာယလုလင်)နေတ်(သုနန္ဒာ.သုစိတ္တာ.သုဓမ္မာ.သုဇာတာ) မေသ်ဝဲအမာအိုတ် လွီသ်ဂယ်လံယ်.

(သုဓမ္မာ) နေတ်လူယ်ရေမုံသ်ပးယ်သဒ်ဒးဒ်.လဲဒ်သမာဝီယ်. စံဒိုတ်ငုံ.မဲတရောလ် အီယ်. ပွဲကဲဒိုတ်ယယ်မံယ်. တဲဝီယ်ဟေတ်ထိုဝဲတစိုလဲဒ်ဆံယ်လံယ်. လဲဒ်သမာခံ. ဂေယ်လီ. တဲဒုတ်လံယ်. လဲဒ်အူကတးသ်. တရောလ်ဒိုတ်စိုတ်ပွာလ်ဒိုအံသ်သေတ်. လိုဃေနေမယ်ဘွေဝဲဒတ်လံယ်. (သုဓမ္မာဇရပ်) မေသ်ဝဲလေလ်မဲလ်သတ်ဖူးတ်. ပွယ် ပလ်ဝီယ်. ဘိုတ်တီသ်ယလ်ဝဲဒတ်လံယ်. တေတရောလ်ဝီယ်. ကဘောဒ်ထံတ်အပွာလ် တနီယ်လဲဒ်သမာတရတ်ခံတဲဝဲ.

ကစသ်သေတ်ငုံ. သာပေယ်နံတ်ဘတ်. တသ်မယ်အိုတ်တံသ်တမီယ်လံယ်.

လဲဒ်သမာတရတ်ငုံ. မဒုတသ်မယ်လဲတ်.

လုံအဖံခိုတ်. အပွေလ်ဒိုမေသ်ဝဲလံယ်.

မေဒေဒ်နေတ်. မယ်နေလုံအသံမံယ်.

ကစသ်သေတ်ဇုံ. ခါအိယ်မဒ်.ဒးဒ်သေတ်ညတ်ဘတ်စံတ်. မယ်တကြးဒ်ဝဲမံယ်.
လုံအဆိုခါပလ်ဃေထဒ်. မယ်ဘေပလ်ဝီယ်. အပွေလ်ဒိုသေတ်လံယ်ကကြးဒ်ဝဲဒတ်.
မေဒေဒ်နေတ်ကမယ်ဝဲဒေဒ်လဲတ်.

ကစသ်သေတ်ဇုံ. လုံပွယ်ဟိတ်.ပလ်ဃေထဒ်. မယ်ဘေသဒ်ဝီယ်. တေပလ်ကစံဒ်
ပွယ်ကဆာဂံသ်. ပလံသ်ဟဒ်ဃုပွယ်နေကေယ်မံယ်.

တဲဒေဒ်နေတ်ဝီယ်. ဟဒ်ဃုပွယ်ဝဲ. ထိတ်ဝဲလုံ (သုဓမ္မာ) ဟိတ်ဟေတ်ဝဲတမး
ဃေပွယ်ဝဲဒတ်. (သုဓမ္မာ) ခံတဆာနေဝဲ.

ယဲကစသ်မုတ်. ဖဲတေတရောလ်ကွာ. ဘူတ်ဘာဃုလ်တသ်ဘူတ်. ခွေဒ်မေနေသ်
ကဟေတ်ဝဲဒတ်လံယ်.

ဝဲသေတ်တရောလ်. ပေါလ်မုတ်ဟပွဲပတ်ဘတ်သဒ်. တဲဝဲ. လဲဒ်သမာတရတ်ခံ.
ကစသ်သေတ်ဇုံ. ကစသ်သေတ်နေတ်. တဲဝဲတသ်တဲဒေဒ်လဲတ်. မေလွဲလုံပျယ်မယ်
ကံသ်. တသ်လံသ်အဂယ်.ပွယ်ဒးဒ်ပေါလ်မုတ်တအိုတ်ဝဲဒင်. ကတေလုံသံဇံယ်. ခါဆး
ကတံသ်တအိုတ်. ဟိကေယ်ဇံယ်တသ်ပွေလ်ဒိုတဘိုအိယ်မံယ်. မေနေသ်ဝဲတသ်ပွေလ်
ဒိုအိယ်. တသ်မယ်ဝီယ်ကတးသ်ဝဲလံယ်တဲဃို. ဟိနေဝဲ (သုဓမ္မာ) အတသ်ပွေလ်ဒို.
ထံထံတ်တေဆံဝီယ်ကတးသ်ဝဲလံယ်. ဝီယ်ဘွံ. တရောလ်နေတ်. အစိုယဒ်စံယ်ပယ်.
လံသ်တလိုတ်. ကညံသယ်မယ်လံသ်တလိုတ်. ပွယ်ဆာဂံသ်လံသ်တလိုတ်. လံသ်ကွဲသး
လိုတ်. တေအိုတ်ပလ်ဝဲ(၃၃)ဂယ်ပွယ်တကွဒ်ဂံသ်(၃၃)ခါခဒ်လံသ်ဒါပလ်နေဝဲ. နံသ်စသ်
သေတ်ဒးဒ်ကဆံ. ဟေတ်ဃလ်ဝဲတသ်ပနံတ်. ပွယ်ဟဲလုံတရောလ်. တမ္ပိယ်နေတ်.
လုံဒါလံယ်ပလ်တသ်လံသ်. ဆိတ်နံယ်ဘတ်ဝဲ. တမ္ပိယ်နေတ်. လံသ်ဒါကစသ်. ဘတ်
ကေယ်ကွဲလုံဟိတ်လုံတသ်ဒါကစသ်. ဘတ်ပျူစူဒ်အဲဒ်ခယ်. ဒုံဒ်အံတ်ကျေမွေဝဲဒတ်
လံယ်. ဟေတ်ပလ်ဝဲကတိကဒ်ပိုဒ်. ဒေဒ်နေတ်လံယ်. ကဆံနသ်ကေ. ဟေတ်ပလ်တသ်
ပနံတ်သေယ်ကေယ်တဒ်. ကယဲသ်ဟဲတမ္ပိယ်. ကေယ်ကွဲရှးဝဲလုံလံသ်ဒါကစသ်ဟိတ်.
လံသ်ဒါကစသ်ခံပျူဒ်စူဒ်အဲဒ်ခယ်. ဒုံဒ်အံတ်ဝဲဒတ်လံယ်. (မာဃလုလင်) နေတ်.
တယီယ်တဘိုဒ်ဒးဒ်. တရောလ်တသ်လံသ်. သူတ်လံယ်ဝဲဆးထီထူတ်. လုံဆးထီထူတ်
ခံတ်ထေဒ်. ဒါလံယ်ဃလ်ဝဲဒတ်. လးသ်ပတ်လံယ်. ကယဲသ်ဟဲတုယ်တရောလ်. ပွယ်
တကွဒ်. ယောလ်ကောလ်ဘိုကွသ်စိုထံတ်ဝဲတရောလ်နေတ်. ပွယ်ဃလ်လေလ်မဲလ်
သတ်တကွဒ်. ဖဒ်ကွသ်ဝဲ. တရောလ်ဝဲအိယ်. မီယ်လုံ(သုဓမ္မာ) ပွယ်တဂယ်. တရောလ်
လံတ်မံယ်တဲဝဲဒတ်(၃၃) ဂယ်ပွယ်တကွဒ်. မီယ်သတ်တဖှာဝဲဒတ်လံယ်.

မိယ်အိုတ်(သုနန္ဒာ)အမာတဂယ်ဆိုမိုတ်ထံတ်ဝဲ.

မေသ်ဝဲပေါလ်ခွါတကွဒ်. တေမယ်ဘူတ်တရောလ်ခါ. ဝဲသေတ်ဖုညာ. ပတ်ယုံလ်
ဘူတ်ဘာ. ခွေဒ်ယသ်တဟေတ်ဝဲဒတ်လံယ်.

မေလုံ (သုဓမ္မာ) တဂယ်တသ်လိတ်မတ်အိုတ်ယို. တိုနွံလ်ပတ်ယုံလ်. ခွေဒ်နေသ်
ဝဲဒတ်လံယ်.

ယယ်နသ်ကေ. တသ်ဘူတ်တမိယ်မိယ်. ကြးဒ်လုံမယ်ဝဲ. ဘတ်မယ်မဒုတမိယ်
ကကြးဒ်ဝဲလဲတ်.

ပွယ်ဟဲတုယ်. ကရောလ်တကွဒ်. ထီအံ. ထီသေ. ထီလုသ်. တကွဒ်နေသ်ဂံသ်.
ကြးဒ်ဝဲဒတ်မံယ်. ယယ်နေတ်. ခုတ်ထီကမာ. မေဟ်ဘူတ်ဘာ. ကဂေယ်ဝဲမံယ်ဆိုမိုတ်
ဝိယ်. ခုတ်ကမာဟီဝဲဘူတ်ဘာ. (သုနန္ဒာ) ထီကမာအမိယ်အိုတ်ထံဝဲလံယ်. အမာ
(သုစိတ္တာ) ဆိုမိုတ်ထံတ်ဝဲ. (သုဓမ္မာ) နေတ်တရောလ်ပွေလ်ဒိုမယ်ဘူတ်ဝဲဝိယ်လီ.
(သုနန္ဒာ) နသ်ကေကမာထီပူယ်. မယ်ဘူတ်ဝဲဝိယ်လီ. ယဝဲဒတ်သေတ်. ဘူတ်ဘာ
တမိယ်မိယ်. ကြးဒ်မယ်ဝဲဒတ်.

ကဘတ်မယ်ဝဲ. မဒုလဲတ်. ပွယ်ဟဲတုယ်. တရောလ်တကွဒ်. လုသ်ထီဝိယ်ကြးဒ်
ဒေဒ်ဖဲကေယ်ညံဝဲလံယ်. ယယ်နေတ်ဖဲအူယေယ်ကျောဒ်ကြးဒ်မယ်ဘူတ်ဝဲလံယ်ဆိုမိုတ်
ဝိယ်. (သုစိတ္တာ) နေတ်ဖဲမျှကောဒ်မိယ်. လးပွဲယ်အိုတ်ဝဲ. အူယေယ်ဖဒ်ဒိုတ်. တေမယ်
ဘူတ်ဝဲလံယ်.

အမာ(သုဇာတာ) နေတ်. ယယ်အိယ်. ယဝယ်စံမယ်ကဒ်. အဖါတီသ်ဖိုမုတ်တဂယ်
လံယ်. အမာသေတ်မေသ်ဝဲလံယ်. ယဝယ်မယ်ဝဲတသ်ဘူတ်ဖိုကမံယ်နေတ်. အမာ
မေသ်ဝဲယဲတဂယ်ဂံသ်သေတ်နေသ်. ကေယ်ဝဲလံယ်. ဆိုမိုတ်ဝိယ်. တမယ်ဝဲဘူတ်ဘာ
နံမိယ်. ဖဲခါဆးကတံသ်အိုတ်. တေမယ်ဃီသဒ်ထံဘိုမေသ်ဝဲလံယ်.

(မာဃလုလင်) နေတ်ရဲသ်သဲကဟံယ်မိုသ်ပသ်. ပျုဒ်စူဒ်ကွသ်ဒုံဒ်အံတ်ဝဲ. လုံနံသ်
စသ်မျှကွာ. ညာပွသ်နီတ်ဒိုတ်. တီဒိုတ်တီဒါ. ယိုဒ်ယံတ်ပဒ်ကာ. တသ်တဲမေသ်ဘတ်
မဒ်. တဲကေယ်ဝဲ. တချုတ်တခွဲတသ်တဲ. ခဲတ်လံယ်ဖဒ်တသ်တဲ. တတဲဒုတ်ပလဲလ်ဝဲ.
ဝီဒီသဒ်ကေတ်တအိုတ်. သူတ်သဒ်လံယ်ဖူဒ်ဘူတ်ဘာဟေတ်ဝဲ. သဒ်ထံတ်တောသဒ်
တအိုတ်.

မေသ်ဝဲကျေဒ်ဝိုဒ်(၇)ပါတုယ်သဒ်ဘိုကတးသ်. ဖျေဒ်ကျေဒ်ဆီပူဝဲဒတ်လံယ်. အိုတ်
ကေယ်ဝဲ. ထွဲဘတ်သဒ်ဘိုလးလ်သီဝဲတဘုံ. လုံအီတဝံတယ်ဝတေယ်သယ်နဒ်ကံသ်.
ကဲထံတ်ဝဲတမီအေနဒ်စံယ်ပယ်လံယ်.

ကဆံနေတ်.ကဲထံတ် (ဇရာဝဏ်) နဒ်သာလံယ်. တနသ်ကေ. တမီအေမေဒးဒ်
ဘတ်သဒ်ဝဲတဲ. လိုတ်ထံတ်သဒ်လုံကဆံ. ဘတ်တူသ်ဒးဒ်ဆဲဒ်ဝဲသဒ်လံယ်. ဖဲနေတ်ခါ.
တယ်ဝတေယ်သယ်. နဒ်ကံသ်နေတ်. မိယ်လုံအသူယ်ရယ်နဒ်တကွဒ်အိုတ်ဝဲဒတ်လံယ်.

မေသ်ဝဲအသူယ်ရယ်. နဒ်တဖတ်နေတ်. ဝဲသေတ်နဒ်ကံသ်. နဒ်သာအသံဟဲကဲထံတ်
ဝဲလံယ်. လုံနဒ်ကံသ်အိုတ်. တသ်အံဝိတ်ထီယမကယ်ရဲသ်ကွဲယ်မယ်ဝဲဒတ်လံယ်.

တမီအေနေတ်. နံသ်စသ်ပရေဒ်သဒ်ဖုညှာ. အံတဂေယ်တဲ. ဟေတ်ဝဲအချဲဒ်လံယ်.
အသူယ်ရယ်တကွဒ်. အံဝဲယမကယ်ထီ. မူယ်သာပေယ်နံတ်သဒ်ဘွံ. တမီအေခံ.
မေသ်ဝဲပဒ်သဲဒ်ဒးဒ်. ပွယ်အီယ်သေတ်တကွဒ်. ကဲဘတ်စံယ်ပယ်နေတ်. ဘျဲဒ်ဖိုတ်
တအိုတ်ဝဲလံယ်. ဆိုမိုတ်ဝီယ်.

မးဝဲနံသ်စသ်ပရေဒ်သဒ်ဖုညှာ. ဖဲတ်ထံတ်ခံတ်ကွေလ်လံယ်ဝဲလုံပတ်လဲတ်ပူယ်လံယ်.
အသူယ်ရယ်တကွဒ်. လုံခိုတ်နိုတ်ခီ. လံယ်ဝဲလုံပတ်လဲတ်ပူယ်လံယ်. အသူယ်ရယ်
သေတ်စိုကမံယ်ဃို. လုံမေ့မိုယ်တံယ်. ကစးသ်ခံတ်ထေဒ်. အသူယ်ရယ်သေတ်
(ဘုံဗိမာန်) ဟဲကဲထံတ်ဝဲလံယ်. လံယ်ဆဲဝဲသခွဲဒ်ထူတ်သေတ်. ဟဲကဲထံတ်ဝဲလံယ်.
တယ်ဝတေယ်သယ်နဒ်ဒးဒ်. အသူယ်ရယ်နဒ်သေတ်. ဒုံဒ်လောလ်သဒ်. အသူယ်ရယ်
နဒ်သေတ်. စူဝဲဘွံ.

ယူယ်ဇနယ်. တကယယ်လဲသ်ထံ. ကဲထံတ်ဝဲတယ်ဝတေယ်သယ်နဒ်ကံသ်လံယ်.
မေသ်ဝဲ. တယ်ဝတေယ်သယ်နဒ်ကံသ်. မုသ်ထံတ်ကြွယ်ဒးဒ်. မုသ်နွံလိကြွယ်ဘးတ်စးယ်.
ယူယ်ဇနယ်တကလဒ်ယီယ်အိုတ်ဝဲဒတ်လံယ်.

ထီတတ်ကြွယ်ဒးဒ်ထီခီကြွယ်ဘးတ်စးယ်နသ်ကေ. ယူယ်ဇနယ်တကလဒ်ယီယ်
အိုတ်ဝဲဒတ်လံယ်.

တယ်ဝတေယ်သယ်. နဒ်ကံသ်နေတ်.ဒးဒ်အူယေယ်. ထီကမာမုံသ်ပးယ်သယ်ယယ်
အိုတ်ဝဲဂေယ်မဒ်. ဖဲတယ်ဝတေယ်သယ်. နဒ်ကံသ်ခးတ်သဒ်အိုတ်ဝဲဒတ်. (ဝေဇယန္တ)
နသ်ပြဒ်သံဒ်ဖဒ်ဒိုတ်တဖူးတ်လံယ်. လုံညှာစိုယ်ဃတ်. တေမယ်ဘူတ်ဘတ်. တရောလ်
ဖဒ်ဒိုတ်စိုကမံယ်မေသ်ဝဲလံယ်. ဒးဒ်ယတနယ်နွီပါဆံသဒ်လးပွဲယ်မေသ်ဝဲ. နသ်ပြဒ်သံ
ဖဒ်ဒိုတ်တဖူးတ်လံယ်.

သူတ်လံယ်မယ်ဘူတ်ဝဲ.ဆးထီထူတ်စိုကမံယ်ဃို. ထဲဒ်ဂိုကျယ်ယူယ်ဇနယ်တကယယ်
အိုတ်ဝဲ.ဆးထီထူတ်ကဲထံတ်ဖှာဝဲလံယ်. ဒါလံယ်လးသ်ပတ်မယ်ဘူတ်ဘတ်ဝဲ. စိုကမံယ်ဃို.
ဆးထီထူတ်ခံတ်ထေဒ် (ပဏ္ဍုကမ္မလာ) ကောဒ်ဝဲ. လးသ်ပတ်ဟဲကဲဖှာထံတ်ဝဲလံယ်.
ဖဲလးသ်ပတ်ခိုတ်. မေထံတ်ဆိတ်နံယ်အိုတ်လံယ်ဘးဖဒ်ဖဲအိုတ်ဝဲဒတ်. မေဆးထးတ်
ဒေါဒ်. တုယ်လုံခံတ်လေသ်ခိုတ်လံယ်ဘူးဝဲဒတ်. ဆိတ်နံယ်ဆးထးတ်မေတအိုတ်လးယ်
ဝဲဘွံ. နံသ်စသ်အတးလံသ်ကေယ်ပွဲယ်ထံတ်ကဒါဝဲလံယ်.

မိယ်လုံ (သုဓမ္မာ) အမာတဂယ်နေတ်. ကညံပဝဒ်သီဝဲဒတ်ဘွံ. လုံတယ်ဝတေယ် သယ်နဒ်ကံသ်. တမီအေနဒ်မိဒ်ဖယာ. ဟဲကဲထံတ်ဘတ်ဝဲလံယ်.

မေသ်ဝဲနဒ်မိဒ်ဖယာနေတ်. ယူယ်ဇနယ်နွီကယယ်လဲသ်ဝဲ. နဒ်သပေယ်လံသ် ကဲထံတ်ဝဲလံယ်. အူပိဒ်နီယ်ကနတ်တရာခါ. ဖဲနဒ်သပေယ်လံသ်နေတ်လံယ်မယ်ဝဲဒတ်. နဒ်တသ်စီဝေမေမယ်ဝဲခါ. ဖဲနဒ်သပေယ်နေတ်လံယ်မယ်ဝဲဒတ်. အမာ(သုဓမ္မာ) တဂယ် နသ်ကေသီဝီယ်ဘွံဖဲတယ်ဝတေယ်သယ်နဒ်ကံသ်. ဟဲကဲထံတ်ဝဲတမီအေ. နဒ်မိဒ်ဖယာ လံယ်. (သုနန္ဒာ) နေတ်. ယူယ်ဇနယ်ယဲသ်ကယယ်အိုတ်ဝဲ. နဒ်ထီကမာဖဒ်ဒိုတ်. ဟဲကဲထံတ်ဝဲလံယ်. အမာ (သုစိတ္တာ) သီဝီယ်ဘွံ. ဟဲကဲထံတ်ဝဲဖဲ. တယ်ဝတေယ်သယ်နဒ် ကံသ်. ကဲဘတ်ဝဲတမီအေ. နဒ်မိဒ်ဖယာလံယ် (သုစိတ္တာ) နေတ်. ယူယ်ဇနယ်ယဲသ်က ယယ်အိုတ်ဝဲ. (စိတ္တလတာဥယျာဉ်) ဖဲကွေတ်ဟဲကဲထံတ်ဝဲလံယ်. အမာ(သုဇာတာ) နေတ်ဘူတ်ဘာတမီယ်တမျိုမဒ်. မယ်ပလ်တအိုတ်ယို. သီဝဲဘွံ. လုံကစးသ်ကဆိုဒ်တသ် လံသ်. ကဲထံတ်ဝဲထိုတ်လဲဒ်ဝါမိုသ်တဘေတ်လံယ်.

တမီအေနေတ်.နသ်စသ်မာတကွဒ်.စံတ်ထီကွသ်လံယ်ဒေါဒ်. တထီတ်ဝဲ(သုဇာတာ) ယို. (သုဇာတာ) တဂယ်လဲယဲဖဲလဲတ်. ကွသ်လံယ်ဝဲ. ကဲထံတ်ထိုတ်လဲဒ်ဝါမိုသ်ထီတ် ဝဲဘွံအံယ်. (သုဇာတာ) တဂယ်မးဒ်ဝဲဒိုတ်မဒ်. ဘူတ်ဘာတမီယ်တမျိုမဒ်. မယ်ပလ် တအိုတ်ဝဲယို. ဘတ်ကဲထံတ်ဝဲ. ထိုတ်လဲဒ်ဝါမိုသ်လံယ်.

မေသ်ဝဲထိုတ်လဲဒ်ဝါမိုသ်နေတ်. မးမယ်ဝဲဘူတ်ဘာ. ပွဲတုယ်ကေယ်လုံ. တယ်ဝ တေယ်သယ်နဒ်ကံသ်မဒ်. ကကြးဒ်ဝဲလံယ်. ဆိုမိုတ်ဝီယ်. ပွေလ်လဲသဒ်လုံပွယ်မီယ် တဖှာတဂယ်. ဟဲဝဲလုံထိုတ်လဲဒ်ဝါမိုသ်အိုတ်.

နမယ်မဒုယို. ဟဒ်ဝေသ်ဝံယ်ဝဲဖဲအီယ်လဲတ်. စဒ်ဝဲဘွံ. ထိုတ်လဲဒ်ဝါမိုသ်ခဲနယ်အီယ်. မတဂယ်လဲတ်. စဒ်ကဒါဝဲလံယ်.

ယယ်အီယ်. နဝယ်လံသ်လီယ်မေသ်ဝဲ (မာဃလုလင်) လံယ်.
ဇုံကစသ်. ကစသ်နေတ်. လဲယဲကဲထံတ်ဝဲဒတ်လံသ်ကွဲဖဲလဲတ်.
ယယ်နေတ်. ကဲထံတ်ဝဲလုံ. တယ်ဝတေယ်သယ်နဒ်ကံသ်နေတ်လံယ်.
အဲတ်ဒေမုတ်ဇုံ. နဝဲဝိုယ်မံတ်. တကောဒ်မုတ်တကွဒ်. ကဲထံတ်တသ်လံသ်နသီတ် ညာဝဲဇေယ်.

ကစသ်ဇုံ. ယတသီတ်ညာဝဲမံယ်.
နတကောဒ်မုတ်.သးဂယ်နေတ်. ကဲထံတ်နဒ်မိဒ်ဖယာ. အိုတ်ဝဲဒးဒ်ယယ်. တပူယ် ဃံလံယ်.
နမိုတ်ထီတ်ဘတ်သဒ်ဝဲ. နတကောဒ်မုတ်. တကွဒ်နေတ်ဇေယ်.

ကစသ်ဇုံ. လုံတသ်လံသ်နေတ်ယကလဲယ်တုယ်ဝဲ. ညံကတ်ကေယ်ဒေဒ်လဲတ်.
တဲဝဲ. တမီအေနေတ်. ယကကေယ်ကောဒ်နယ်တဲဝီယ်. ပလံထံတ်ဝဲလုံစုညာသဒ်ဒိုတ်.
ကေယ်စောလဲဝဲလုံ. တယ်ဝတေယ်သယ်နဒ်ကံသ်တုယ်ဝီယ်. ပှသ်လံယ်ဝဲလုံ (သုနန္ဒာ)
ထီကမာဃးယ်နေတ်လံယ်.

ဝီယ်ဘုံလဲယ်ဝဲလုံ. နဒ်မိဒ်ဖယာသးဂယ်အိုတ်.

သုတကောဒ်မုတ် (သုဇာတာ) သုမိုတ်ထီတ်ဘတ်သဒ်ဝဲဒတ်စေသ်ဇေယ်တဲဝဲ. ကစသ်
စံယ်ပယ်ဇုံ. (သုဇာတာ) နေတ်အိုတ်ဝဲမဲလဲတ်.

အိုတ်ဝဲလုံ (သုနန္ဒာ) ထီကမာဃးယ်နေတ်လံယ်.

နဒ်မိဒ်ဖယာသးဂယ်နေတ်. ကဲထံတ်ထိုတ်လဲဒ်ဝါမိုသ်မေသ်ဝဲ. (သုဇာတာ) ထီတ်
ဝဲဒတ်ဘုံ.

ကစသ်မုတ် (သုဇာတာ) ဇုံ. နဒိုတ်တသ်ကီသ်ဂံယ် (ရူပါရုံ)လံယ်အဒ်အံတမုံဝဲ
ဒိုတ်မဒ်. လုံညာတဃတ်. တေသ်ဃီလဒ်ထံတ်. နံသ်စသ်သဒ်စိုကမံယ်တကွဒ်. ကျီကျဲယ်
ဒိုတ်မဒ်. ဃီလဒ်ဒိုတ်မဒ်. မယ်ကလိုသ်တဲဆာဝီယ်ကေယ်ဝဲဒတ်လံယ်.

တမီအေနေတ်. ကေယ်ကဒါလုံ. ထိုတ်လဲဒ်ဝါမိုသ်အိုတ်ဝီယ်.

နထီတ်ဘတ်ဝဲ. နတကောဒ်မုတ်. တဖတ်လီဇေယ်.

ကစသ်ဇုံ. ထီတ်ဘတ်ဝဲလီမံယ်. သုသေတ်တကွဒ်. တဲမယ်ကလိုသ်ပျလ်ယယ်ဒေဒ်.
ကေယ်ရှးယယ်လုံ. ယလံသ်ကွဲနေတ်လံယ်တဲဃို.

လုံအလံသ်ကွဲ. ကစးသ်ကဆိုဒ်. ကေယ်ရှးဝဲ. ပှသ်လံယ်ဝဲထီနီယ်ဝီယ်ဘုံ.

နတကောဒ်မုတ်သေတ်တဖတ်. ကျီကျဲယ်လးပွဲယ်. စီစေယ်ချာသယ်တကွဒ်. နထီတ်
ဘတ်ဝဲလီတမေသ်ယယ်စဒ်ဝဲဒတ်.

ကစသ်စံယ်ပယ်ဇုံ. ထီတ်ဘတ်ဝဲလီမံယ်.

ဒေဒ်ထီတ်ဘတ်နေတ်. နဝဲနသ်ကေ. ဟဲကဲဝဲဒတ်ဒေဒ်သုဝဲသေတ်သောဒ်.
ဘုတ်ဘာကြးဒ်မယ်ထဲဒ်ကစံဒ်လီမံယ်.

ကစသ်စံယ်ပယ်ဇုံ. ကဘတ်မယ်ဝဲဒေဒ်လဲတ်.

နယ်နေတ်. ယတဲနဲတ်ပျဒ်. သိုတ်သံတကွဒ်. ဒိုကနတ်စံဒ်ရှံဒ်. ကကဲဝဲဒတ်ဇေယ်. စံဒ်ရှံဒ်
ကဲမံယ်ကစသ်စံယ်ပယ်. ဒုတ်လံယ်သဒ်ဝီယ်. တမီအေနေတ်. ဟေတ်ဝဲထိုတ်လဲဒ်ဝါ
မိုသ်. ယဲသ်ပါသီဒ်လဒ်. တသာပေယ်နတ်. ဖတ်ဂးသ်ကေယ်ဇေယ်. တဲဒ်တိုမယ်လောလ်
ထွဲဝီယ်. ကေယ်ထံတ်ဝဲလုံ. နဒ်ကံသ်နေတ်လံယ်.

စဒ်ထံတ်လုံတသ်တနီယ်. ထိုတ်လဲဒ်ဝါမိုသ်နေတ်. ဃုအံတ်ဝဲလုံ. ညုတ်သီစိုတ်နေတ်
လံယ်. ဒီသံသးသံတလးဘုံ.

တမီအေနေတ်. ကသီကွသ်ဘတ်သဒ်. ထိုတ်လဲဒ်ဝါမိသ်. ဟဲလံယဲဝဲဒတ်. မဲဒ်
ပွဲခိုတ်ထီနီယဲထေဒ်. လိုတ်ထံတ်သဒ်လုံး ညတ်သီခိုတ်အိုတ်ဝိနယ်ဗဲလံယဲ. ထိုတ်လဲဒ်ဝါ
မိသ်ထီတ်. ဆိုမိုတ်ဝဲလုံး. ညတ်သီမိုတ်ယို. စောဒ်ဖုဒ်ဝဲဒးဒ်အနောဒ်စူ. ညတ်နေတ်
ဆာဒိုတ်. ထိုတ်ဟိုဒ်အမဲသ်. ထိုတ်လဲဒ်ဝါမိသ်ခဲ. ညတ်တမူလံတ်မးယဲ. ပုသ်လံယဲ
ကဒါဝဲလုံး. ထီကွာလံယဲ.

အိုတ်ယေလ်ဒေါဒ်ဘွဲ. တမီအေဟဲလံယဲ. ဒေဒ်ဝဲလုံးညာ. စာသဒ်ကွသ်ဒေါဒ်.
ထိုတ်လဲဒ်ဝါမိသ်ခဲ. သဒ်မူအိုတ်ညတ်. မေသ်ဝဲလံတ်မးယဲ. ပုသ်လံယဲကဒါဝဲလုံးထီကွာ
လံယဲ.

သးဘွဲထီဆဒ်. စာသဒ်ဝီယဲဒေါဒ်. နံသ်စသ်နေတ်တမီအေ. ဒုံဒ်သီတ်ညာလံတ်
ဖှာထံတ်သဒ်.

ယမိုတ်စာသဒ်. သီကွသ်နယ်ယို. မယ်ဝဲဒေဒ်အီယဲမေသ်လံယဲ. နယ်နေတ်. ဖဲဟ်
ဂးသ်သီဒ်လဒ်. ကဲကစံဒ်မံယဲ. မေသ်ဝဲစံဒ်ရှံဒ်သီဒ်လဒ်ကဲယို. တယေလ်ဝဲဆးကတံသ်ခါ.
နကဟဲကဲထံတ်ဝဲလုံး. နဒ်ကံသ်နေတ်လံယဲ.

စဒ်ဝဲလုံးခါဘွဲ. ထိုတ်လဲဒ်ဝါမိသ်နေတ်. ဆတ်အံတ်ဂံသ်. ညတ်သီမိုတ်ဘတ်တဘွဲ
နေသ်. ဘတ်တဘွဲဘွဲ. တနေသ်ဝဲဒတ်. အံတ်ဘတ်တဘွဲ. လံယဲဒိုတ်ဘွဲလုံးဒီကတးသ်.
လံယဲဒိုတ်ဆတ်အံတ်. သီဝဲဒတ်လံယဲ. တနသ်ကေ. ဖဲဟ်ဂးသ်သီဒ်မိုတ်လဒ်ကမံယဲယို.

ဒူပြဲသ်ကသီကံသ်ပူယဲ. ယိုတပးယဲကစသ်. မိုတ်ကဲထံတ်ဘတ်ဝဲလံယဲ. ကဲထံတ်ယို
တပးယဲ. မိုတ်စဒ်လုံး. သီတ်ညာလံယဲသဒ်. ဖဲဟ်ဂးသ်ဝဲယဲသ်ပါသီဒ်လဒ်. (၁၆) နိုတ်ထံတ်
ဘဒ်ဝဲဘွဲ.

တမီအေနေတ် (သုဇာတာ) တဂယ်ကဲထံတ်ဖဲလဲတ်. ကွသ်လံယဲဝဲဒတ်. သီတ်ညာ
ထီဆဒ်ဝဲ.

ယကဘတ်လဲယဲဒေါဒ်လုံး. တသ်လံသ်နေတ်လံယဲ. ဆိုမိုတ်ဝီယဲ.

ဒီသတ်ပိုတ်အယံသ်သောဒ်. မယ်အိုတ်ဝဲ. ယတနယ်(၇)ပါနေတ်တေတ်ထံတ်ဝဲလုံး.
ယထာလေတ်ပူယဲ. နုလ်လံယဲလုံးဒူပြဲသ်ကသီဝေသ်ပူယဲ. ဟဒ်ဆာဝဲဒတ်လံယဲ. ကညံ
သေတ်ဟဲပွေယဲဝဲဘွဲ.

ဒီသတ်တကွဒ်. ပွယ်ဟေတ်အပွေယဲ. ဟီဝဲတဖုညာ. တဆာနေဇ်ယဲတဲဝဲပွယ်ဟေတ်
အပွေယဲ. ဟီဝဲနမေတဆာ. နကဟေတ်ဝဲမတဂယ်လဲတ်. ဖဲဟ်ဂးသ်သီဒ်လဒ်တဂယ်
မဒ်. ယကဟေတ်ဝဲလံယဲ.

ကစသ်ဇုံ. သီဒ်လဒ်နေတ်မေသ်မဒ်လဲတ်. မေသ်အလုံးဒ်ယေ. မေသ်အဝါယေ.
သုဝဲတကွဒ်. သီဒ်လဒ်တသီတ်ညာဝဲ. သီဒ်လဒ်နေတ်. ဒေဒ်အီယဲဒေဒ်နုယဲ. စေပျဒ်ဝဲဘွဲ.

ကစသ်ဇုံ. ဃိုတပးယ်ကစသ်. ဖိုမုတ်တဂယ်. ဖံတ်ဂးသ်သီဒ်လဒ်. လုံတသ်ဘွတ်
လံသ်. အိုတ်ဝဲဒတ်တဘွံဘွံလံသ်.

မေသ်ဝဲဃိုတပးယ်ကစသ်. ဖိုမုတ်နေတ်. လဲယ်ဟေတ်ကေယ်မံယ်.

တမီအေနေတ်. လဲယ်ဝဲလုံဃိုတပးယ်ဟိတ်. တဲပျဒ်ဂေသ်ကျိယ်ဝီယ်. ဃိုတပးယ်
ဖိုမုတ်ခံ.

ကစသ်ဇုံ. မေဒေဒ်နေတ်မံယ်. ဟေတ်လံယ်ပလ်ညံယ်မံယ်တဲဝဲ.

ဖိုအဲတ်မုတ်. နယ်နေတ်. ဒေဒ်လဲတ်မံယ်. ကျေဒ်သိုဆံဒ်တီယ်ပလ်ဝဲသီဒ်လဒ်လံတ်.

ကစသ်ဇုံ. ယဝဲနေတ်ယဲသ်ပါသီဒ်လဒ်. တကသ်တဖျိကျေဒ်သိုဆံဒ်တီယ်ပလ်ဝဲ
လံသ်.

ဖိုအဲတ်မုတ်ဇုံ. ယယ်နေတ်. ပျိဒ်စီဝဲအီယ်. မေသ်ဝဲနဂံသ်ဟဲစောလ်နေဝဲလံသ်.
တဲဝီယ်.

ပျိဒ်စီဝဲအီယ်. ဒေဒ်ပွယ်အံတ်ဟုတ်. ဟီမယ်နေဝဲတကဲ. ရဲသ်ကွဲယ်မယ်ပလ်ဝီယ်.
နံသ်စသ်နေတ်. မေသ်တမီအေ. ဒုံဒ်သီတ်ညာကေယ်ဝီယ်. သီဒ်လဒ်ဒေဒ် တဖျိတကသ်.
ဖံတ်ဂးသ်ကွဲယ်ကေယ်. မယ်လောလ်သိုတ်သံဝီယ်ဘွံ. ကေယ်ထံတ်ဝဲလုံ. နဒ်ကံသ်နေတ်
လံသ်.

ဃိုတပးယ်ဖိုမုတ်နေတ်. ဖံတ်ဂးသ်ကွဲယ်ဝဲယဲသ်ပါသီဒ်လဒ်ဒေဒ်တမီအေ. ဟေတ်
ပလ်ပျိဒ်စီ. လုသ်လံယ်အံတ်သဒ်မူ. ဖဲတဃတ်နေတ်သီဝဲဒတ်.

လုံအသူယ်ရယ်နဒ်ကံသ် (ဝေပစိတ္တိ) အသူယ်ရယ်. နဒ်စံယ်ပယ်ဖိုမုတ်တမီအေ
ဒုတ်ဒါလံသ်ကွဲ (ဘုံဆောင်ဗိမာန်) နေတ်ကဲထံတ်ဝဲလံသ်. ကဲဘတ်ထိုတ်လဲဒ်ဝါမိုသ်
ဖိုယ်ဃတ်. ဃိုတပးယ်ဖိုမုတ်. ဖိုယ်ဃတ်ခါ. ဖံတ်ဂးသ်ကွဲယ်. ထေသေစံဒ်ရှံဒ်ဘတ်ဝဲ.
သီဒ်လဒ်ဖိုကမံယ်ဃို. ဒိုတ်တသ်ဃီလဒ်. ဒေဒ်ထူမယ်သဒ်. ဘံကပြုသ်ခဒ်. တဘတ်ဒံနံ
ဂယ်. လံယ်ဆံနံတ်ပွယ်ဒေဒ်ကျဲဒ်သယေယ်. ကူလးပွဲယ်အိုတ်ဒတ်ဂေယ်မဒ်.

အပသ် (ဝေပစိတ္တိ) အသူယ်ရယ်နဒ်စံယ်ပယ်နေတ်. ကယဲသ်ပွယ်ဟဲဃေအဖိုမုတ်
တကွဒ်.

သုဝဲတဖတ်. တထဲဒ်တတ်ဒေဒ်ယဖိုမုတ်ဘတ်. တဲပလဲလ်ညေဝဲဒတ်လံသ်.ဝီယ်ဘွံ.

ယဖိုမုတ်နေတ်. လုံအကြးဒ်ဒေဒ်နံသ်စသ်. အဲတ်ဒေါဒ်ဝယ်. ကစသ်ဃုဒတ်ဝဲဇံယ်.
တဲစီဝေဝဲအသူယ်ရယ်. မူမဒ်သေတ်တကွဒ်ဝီယ်.

ဖိုအဲတ်မုတ်ဇုံ. လုံကြးဒ်ဒေဒ်နယ်နဝယ်နေတ်. နကစသ်ဃုအဲတ်ကေယ်ဇံယ်တဲဝီယ်.
ဟေတ်ဝဲဒတ်. အဖိုမုတ်ဖံကွံယ်နေတ်လံသ်.

ဖဲနေတ်ခါ. တမီအေနေတ်. (သုဇာတာ) ကဲထံတ်လံသ်ကွဲ. ကွသ်လံယ်ဝဲ. သီတ်ညာ
ဘတ်ဂေသ်ကျိယ်ထီဆဒ်ဝီယ်.

ယယ်နေတ်. ခါအိယ်တဘွံ. ကလဲယဟီနေကေယံဝဲ (သုဇာတာ) လံယ်. ဆိုမိုတ်
ဝီယ်. ဖယ်ဆေလံယ်သဒ်လုံ. အသုယ်ရယ်သဒ်ပွယ်ဖဒ်ဒိုတ်တဂယ်. လုံပွယ်ဃးယ်ထေဒ်.
လဲယ်ဆးထးတ်အိုတ်ဝဲဒတ်လံယ်.

(သုဇာတာ) နေတ်ဖတ်ဃလံဖံကွံယ်. လေအိယ်လေဘဒ်ဟဒ်ကွံယ်ထီဝဲ. ထီတ်ဝဲဒတ်.
အသုယ်ရယ်သဒ်ပွယ်ဒိုတ်နေတ်. လုံညာဃတ်. တပူယ်ဃပံဖံယ်အိုတ်ဃုလံဝဲ. မေတ္တယ်
အထိုယ်. ဟဲပတ်ဝဲဃို. ကဲသဒ်အဲတ်ကွီမေတ္တယ်ဟဲဖှာထံတ်ဝဲ.

ပွယ်အိယ်လံယ်. ကဲဝဲယဝယ်. တဲဝီယ်. လုံအသုယ်ရယ်သဒ်ပွယ်ဒိုတ်ဒိုတ်သတ်ဃီ.
ဖွံတ်လံယ်ဝဲဖံကွံယ်တဘွံလံယ်. အသုယ်ရယ်သေတ်ဖုညာ. ဝဲသေတ်စံယ်ပယ်ဒိုတ်
နေတ်. ဖဲဆးကတံသ်ကယ်လဒ်ပဒ်လုံ. ထဲဒ်တတ်ဒးဒ်အဖိုမုတ်. အဝယ်နေတ်ဃုနေဝဲ
တဘတ်. တုယ်လုံနေသ်ဘတ်ဒေါဒ်ဝဲဘွံ. သဒ်ပွယ်ဒိုတ်နေအပသ်မေသ်ဝဲ. အသုယ်
ရယ်သဒ်ပွယ်ဒိုတ်. အိုရိုယ်ပွယ်သီတဂယ်. ဃီလဒ်မေသ်ဝဲဖိုမုတ်ကညဒ်. လဲဒ်ဖဲဒ်တွဲသဒ်.
ဘတ်ဂေယ်မဒ်. မယ်ကလိုသ်တဲဆာ. ဟဒ်ပူယ်ကွေလံဝဲလံယ်.

တမီအေနေတ်. ဖံတ်နေဝဲ (သုဇာတာ) အစု.

ယယ်အိယ်. ပးပြုလ်ဘတ်တယ်ဝတေယ်သယ်နဒ်ကံသ်. တမီအေနဒ်စံယ်ပယ်
တဂယ်မေသ်ဝဲလံယ်. တဲဖှာသံတ်ဒိုတ်ဝီယ်. ထံတ်ဝဲလုံမူဒိုတ်လံယ်. အသုယ်ရယ်
သေတ်ခံ.

တမီအေသဒ်ပွယ်သီတဂယ်. ဟဲလံယ်လေလ်. လီတ်ဝဲပွယ်လီ.

သဒ်ဒိုတ်ထံတ်. ကဖံတ်ကံသ်. ကရုံလူယ်ဝဲဒတ်လံယ်.

လုံကွဲဖဒ်ဖဲ. မယ်တလီဒ်နဒ်သာခံ. ပလံသ်ခေါဒ်ပလံဝဲဒးဒ် (ဝေဇယန္တာ) နဒ်
ယထာ.

တမီအေနေတ်. တေတ်ထံတ် (သုဇာတာ) လုံနဒ်ယထာဒိုတ်ဝီယ်. လုံတယ်ဝတေယ်
သယ်နဒ်ကံသ်အိုတ်. ပညိုတ်လဲယ်ဝဲလံယ်.

(ဝေဇယန္တာ) နဒ်ယထာ. နံဖျဒ်ဝဲတရေဒ်ထူတ်ပွယ်ကွာ. ဟူဘတ်ဝဲယထာကလုသ်
သံတ်ဃို. ထိုတ်သံသီတ်ဖိုဖုညာ. ကောဒ်ဖွဒ်အောဒ်အဒ်သံတ်ထံတ်ဝဲလံယ်.

ဟူဘတ်ဝဲကလုသ်သံတကွဒ်. တမီအေခံစဒ်ဝဲ.

နဝဲမယ်တလီဒ်ငုံ. မေသ်မဒုကလုသ်တကွဒ်အိယ်လဲတ်.

ကစသ်တမီအေငုံ. ထိုတ်သံသီတ်ဖိုသေတ်ကလုသ်လံယ်.

ဘတ်မဒု. ကောဒ်ဖွဒ်အောဒ်အဒ်ဝဲဒတ်လဲတ်.

ဟူဘတ်ဝဲ. ကစသ်ဒိုတ်. ယထာကလုသ်သံတ်ဃို. ဝီယ်ဖိုကသီကောဒ်ဖွဒ်ဝဲလံယ်.
နဝဲမယ်တလီဒ်ငုံ. လုံယယ်တဂယ်ဃို. မေသ်ဝဲသတ္တဝယ်ဖိုတကွဒ်ဟဒ်ဂံယ်ဘတ်လသ်
တဂေယ်. ဘေဒ်ကဒါယထာဒိုတ်တဲဝဲ.

မယ်တလီဒ်. ကေယံဘွေဒ်ကဒါယထာခိုတ်. အသူယ်ရယ်သေတ်ထီတ်စိုဝဲဘွံ.

နယ်သေတ်ဇုံ. တမိအေသဒ်ပွသ်ဒိုတ်နတ်. စိတ်ဖွေဒ်ဟဒ်ကရဲဝဲလုံအသူယ်ရယ်
ကံသ်. ကရံကပါတဘွံသံလီမေသ်နသ်ကေ. ခါအိယ်ဃတ်ကဒါကေယံယထာခိုတ်ဒေါဒ်.

ကဘတ်မေသ်ထီဆဒ်. တမိအေသဒ်ပွသ်ဒိုတ်နတ်. နေသ်ဝဲသုဒ်တသ်မယ်စးယံလီ.
တဲဝိယံဦယံဖုံဒ်ကရံ. စိတ်ဝတ်နူလဲဝဲလုံ. အသူယ်ရယ်ကံသ်ဒွဲကိုပူယ်. မောလ်ထံတ်ခိုတ်
တဘူတ်လးယံအိုတ်ဝဲဒတ်လံယံ.

(ဖဲအိယ်. ဘတ်တိုသ်နတ်)

ပဒ်သဲဒ်ဒးဒ်.အသူယ်ရယ်နတ်.

၁။ နဒ်. အသူယ်ရယ်.

၂။ (ပြိတ္တာ) အသူယ်ရယ်.

၃။ (ဝိနိပါတိက) အသူယ်ရယ်. သးမိယံအိုတ်ဝဲလံယံ.

၁။ မေသ်ဝဲနဒ်အသူယ်ရယ်နတ်. ဖဲဒေလ္လာပူယ်ပတ်ဝဲ. ထံဒါသဒ်ဒးဒ်တယ်
ဝတေယံသယ်နဒ်. ဒုတ်ဒါတကွဒ်မေသ်ဝဲလံယံ. (သုရသဒ္ဓါ) နတ်ဟောဝဲ
တယ်ဝတေယံသယ်လံယံ. (အ.သဒ္ဓါ) နတ်ထံဒါအနဲဒ်ဟောဝဲလံယံ.

၂။ မေသ်ဝဲ (ပြိတ္တာ) အသူယ်ရယ်နတ်.ဒးဒ်ကယ်မကိုယ်မူထူပျံယ်ပါမူဒ်လိုဝဒ်
တအိုတ်. အသူယ်ရယ်မေသ်ဝဲ (ပြိတ္တာ) အိုတ်ကတးသ်မေသ်ဝဲလံယံ.
ဖဲအိယ်. (အ.သဒ္ဓါ) နတ်တအိုတ်အနဲဒ်ဟောဝဲဒတ်. ပျံယ်ပါမူဒ်လိုဝဒ်တအိုတ်
တဲဝဲလံယံ.

၃။ မေသ်ဝဲ (ဝိနိပါတိက) အသူယ်ရယ်နတ်. ဘူတ်ဘာစိုကမံယံတအိုတ်မေသ်
ဝဲယို. နံသ်စသ်ရံလ်သဒ်. ဟဒ်ဂံယံလံယံပြာ. ဘူတ်ဘာရှယ်ဝဲ. နဒ်ဖိုနဒ်ဆတ်.
အညဒ်တဖုညာတဲဝဲမေသ်လံယံ. ပွယ်ခါအိယ်ကောဒ်ဝဲ. တဲပြသ်တကွဒ်နတ်
မေသ်လံယံ.

တမိအေနတ်. ဟာကေယံစောလဲဝဲ(ဝေပစိတ္တိ) အသူယ်ရယ်. နဒ်စံယ်ပယ်ဒိုတ်ဖို
မုတ် (သုဇာတာ) လုံတယ်ဝတေယံသယ်နဒ်ကံသ်ဝိယံ. ဒိကဘံယဲသ်ကကွဲသ်အိုတ်.
နဒ်သမိသေတ်အိုတ်ထံလံသ်လဒ်ပလ်နဝဲဒတ်လံယံ. (သုဇာတာ) နတ်လုံတမိအေ
အိုတ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကစသ်မုတ်ယဲတဂယ်. ဖဲတသ်ဝတေယံသယ်နဒ်ကံသ်အိယ်.
မိုသ်ပသ်ဆွေယံမျိုတအိုတ်နံဂယ်. ကစသ်စံယ်ပယ်ဒိုတ်ဖဲကလဲယံတစိုတ်. အဲတ်ဒေါဒ်
လုံကွဲယုံလ်ဒးဒ်ကစသ်ပွဲသ်မုတ်. ယဲတဂယ်ထံဘိုလံယံဃေထံတ်ဝဲ.

တမိအေခံ. ဂေယံလီ. ဒုတ်လံယံသဒ်ဝိယံ. ဖဲလဲယံတကွဒ်ကွဲထံဘိုဝဲ (သုဇာတာ)
လံယံ.

စင်ထံတ်လုံခါနေတ်ဘွဲ့. လုံအသူယ်ရယ်ကံသ်နေတ်. သခွဲဒ်ဖံထံတ်ဘွဲ့. တသ်လံသ် အိယ်. ဝဲသေတ်လံသ်တမေသ်. ဝဲသေတ်လံသ်နေတ်. မေသ်လုံမေ့မှီရိတံယ်ကးစသ် ဒ်ခိုတ်နေတ်လံယ်. ဆးထီထုတ်ဖံလလ်နေတ်. မေသ်ဝဲဒတ်ပတသ်လံသ်. လဲယ်ဝဲဒတ် မံယ်. တဲဝိယ်.

ကဒံဒ်တသ်ကံသ်. ထံတ်လုံတယ်ဝတေယ်သယ်နဒ်ကံသ်နေတ်လံယ်. တမီအေနေတ်. မေသ်ဝဲတသ်ဒံဒ်. ကခုတ်ခယ်အကံသ်. အဝံဒ်ရံဒ်ပတံသ်လုံပံတ်လဲတ်ပုယ်ပယိုယ်. လုံခို သံသိတ်. ဝိယ်ဒေါဒ် (ကုမ္ဘဏ်) ဝိယ်ဘွဲ့ (ရက္ခိသ်) တဆံ (စတုမဟာရာဇ်) အဝံဒ် ရံဒ်ပတံသ်ရဲသ်ကွဲယ်ပလ်လံယ်ယလ်ဝဲလံယ်.

နဒ်ကံသ်ကြိယ်ထောဒ်တံတ်. ဖံတ်ယလ် (ဝရဇိန်) လဲဒ်နဲဒ်တမီအေကံသ်တေလံယ် ပလ်ဝဲ.

အသူယ်ရယ်သေတ်တကွဒ်. ပယိုယ်စင်ထံတ်. ခဲလးသ်တကွဒ်နးယိဝိယ်နသ်ကေ. မေထီတ်ဝဲတမီအေကံသ်နေတ်. တမီအေဟဲထွဲဒ်ထံတ်လီဆိုမှိတ်ဘတ်ဝိယ်. စိတ်ဝဲဒတ် လံယ်.

ပျီဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်

(မဟာလိမင်းသား) ငုံ. မေသ်ဝဲတဲပျီဒ်ဝိယ်အတး (မာယလုလင်) နေတ်. တသာ ပေယ်နံတ်. ပလံသ်သဒ်အကျေဒ်ဆံဒ်တိယ်မယ်ပလ်ဝဲ. မေသ်ဒေါဒ်တသာပေယ်နံတ် သဒ်ယို. နေသ်ဝဲအစိုယဒ်. ပးသ်ဆးဘတ်စိစေယ်ချာသယ်. ကူလးဒးဒ်ပွဲယ်တုယ်ဝဲ. (စတု မဟာရာဇ်. တာဝတိံသာ) နဒ်ကံသ်ဒီကထးပးသ်ဆးဘတ်ဝဲ. တမီအေနဒ်စံယ်ပယ် တဂယ်ကဲဘတ်ဝဲလံယ်.

(မဟာလိမင်းသား) ငုံ. မေသ်ဝဲတသာပေယ်နံတ်. ပလံသ်သဒ်တကွဒ်. ယွယ်စင် ထံတ်. သူယ်တောယ်ကံဖုညာ. ပကြးယံအံတ်အိုဒ်ဝဲဒတ်လံယ်. ဒိုတနေလ်ပလ်. တသာ ပေယ်နံတ်. ပလံသ်သဒ်ယို. ခဲလးသ်ကောဒ်မိယ်. လောကီယံလောကိုဒ်တရယ်. အကျီထူတရာ. ခယ်စာဘတ်ဝဲနေတ်. ထီဆဒ်မှိဒ်ချဒ်မေသ်ဝဲဒတ်လံယ်. တဲဝိယ်လုံဖံ လလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အပ္ပမာဒေန မာယဝါ
ဒေဝါနံ သေဋ္ဌတံဂတာ
အပ္ပမာဒံ ပသံန္တိ
ပမာဒေါ ဂရဟိ တောသဒါ

အခံလုံပကညံ ... တသာပေယံနတ်သဒ်ယို. တဝီအေနေတ်.လုံနဒ်ဖံခိုတ်. ထံခိုတ်
 မျဒ်လံသ်တုယံဘတ်ဝဲလံယံ. တသာပေယံနတ်. ပလံသ်သဒ်
 နေတ်. ယွယ်စဒ်ထံတ်သူယံတောယံကံသေတ်တကူဒ်.ပကြးယံ
 အံတ်အိုဒ်ဝဲဒတ်လံယံ. မေလုံသာပေယံနတ်သဒ်ဆးကတံသ်
 ကောဒ်ဘွဲဒ်ဒ်ကဲဒ်ယဲဒ်ဂျိုဒ်ချဒ်ဝဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံ. ကတးသ်ဘွဲ. (မဟာလိ) မီယံဝဲ (လိစ္ဆဝီမင်းသား)
 နေတ် (သောတာပတ္တိဖိုလ်) တီယံဝဲဒတ်လံယံ. အိုတ်တံသ်ဝဲ. ပွယ်တကူဒ်သေတ်နသ်
 ကေ. သောတယံပယံစဒ်ထံတ်နေသ်ကေယံဝဲဒတ်လံယံ.

(မာယသိကြားမင်း) ပိုဒ်ထူဒ်ဒီယံလီ.

(၈)

(မထင်ရှားသောရဟန်း) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူဏ္ဍိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဝဲခါ. အကျဲပျုဒ်ဝဲမိယ်တဖှာ. နဲသ်သံတပါယို. (အပ္ပမာဒရတောဘိက္ခု) စဒ်ထံတ်
မေဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

မိယ်တဖှာ. နဲသ်သံတပါနေတ်. လုံကစသယွယ်အိုတ်. တုယ်လုံအရဟတ္တဒ်ဖိုယ်.
မယ်လိုပလ်နေဝဲကမထာတရာဝိယ်. နုံလ်လံယ်ပွသ်ကွာ. ကွဲဒ်စးဒ်ဂုယ်လံယ်အာထိုဒ်
ဝဲဒတ်လံယ်.

တနသ်ကေ. တုယ်လုံအရဟတ္တဖိုယ်. တနေသ်ဝဲဒတ်. ကဟာကေယ်မယ်လိုကဒါ.
ကမထာလုံ. ကစသယွယ်အိုတ်. တဘွဲဒေါဒ်. ဆိုမိုတ်ဝိယ်. ဟဒ်ထံတ်ပွသ်ကွာ.
ဟာကေယ်ဝဲလုံ. ကစသယွယ်အိုတ်လံယ်.

ဟာကေယ်ကွဲတံယ်. မေတ်အံတ်လဲဒ်ပွသ်. ထိတ်ဝဲဒတ်. လုံနံတ်ဖိုသေတ်ထူတ်.
မဲထံတ်တအိုတ်. ကးစသ်ပေါဒ်လောလ်ဖိုတဖှးတ်ခိုတ်. ကရံထံတ်ဆိတ်နံယ်ဝိယ်.
ကဲယ်တပွဲသ်မေတ်အူတကွဒ်. ကွသ်ဝဲဒတ်. ဟိကေယ်ဝဲအယ်ယိုယ်နမေဒ်နေတ်လံယ်.

မေသ်ဝဲမေတ်အူပူ. ကဲယ်တပွဲသ်တကွဒ်အိယ်. ဒိုတ်ဆေဒ်မေသ်ဝဲ. နံတ်ဖိုသေတ်
မုတ်. တသ်ကမ္ဘိယ်တပှောလ်. ခဲလးသ်တကွဒ်. အံတ်လဲဒ်လးသ်ဝဲခဲလးသ်ဒေဒ်သောဒ်.
အရဟတ္တဒ်ဖိုယ်ပံညာ. မေသ်ဝဲမေတ်အူပူနသ်ကေ. ဒိုတ်ဒိုတ်ဆေဒ်ဆေဒ်မေသ်ဝဲ.

သယ်ယောစေယ်ခဲလးသ်တကွဒ်. ကဲယ်ထံတ်လးသ်ဝီယ်. ဟဒ်လဲယ်ပူယ်ဝဲကဘတ်.
မေသ်ဒတ်လံယ်.

ဟိဝဲအယ်ယိုယ်. ဒေဒ်နေတ်ဒေါဒ်လံယ်. ကဲသဒ်တကွဒ်. ကစသ်ယွယ်နေတ်
အိုတ်လုံ (ဂန္ဓကုဋ်တိုက်) ပူယ်ထိတ်ဖှာသိတ်ညာဝဲဒတ်.

ဖိုအဲတ်နဲသ်သံဇုံ. မေသ်ဝဲမေတ်အူပူအီယ်. ဒိုတ်ဒိုတ်ဆေဒ်ဆေဒ်ခဲလးသ်. သေတ်
မုတ်ပတံသ်. အံတ်လဲဒ်ကဲယ်အူ. လးသ်ကွေလ်ဝဲလံယ်. ဒေဒ်နေတ်သောဒ်. သတ္တဝယ်
သေတ်အဒွဲ.(အဇ္ဈတ္တသဏ္ဌာန်)ကိုပူယ်. ကဲထံတ်ခါကဲထံတ်ဒေဒ်မေသ်ဝဲ. သယ်ယော
စေယ်ဒိုတ်ဆေဒ်ခဲလးသ်တကွဒ်. ပံညာမေသ်ဝဲ. ဒးဒ်မေတ်အူနေတ်. ဒုံဒ်ကဲယ်အံတ်
လဲဒ်. လးသ်ကွေလ်ဝီယ်. ဒေဒ်ကဲထံတ်ကဒါတသေလးယိုကြးဒ်မေသ်ဝဲဒတ်လံယ်. တဲဝီယ်.
လုံဖဲလလ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

အနေချီဒ်မေဒ်တေယ်သနယ်တံယ်

အပ္ပမာဒ ရတောဘိက္ခု
ပမာဒေ ဘယဒသိဝါ
သံယောဇနံ အကုံထူလံ
ဥဟံ အဂ္ဂိဝ ဂစ္ဆတိ

အခဲလုံပကညံ ... တသာပေယ်နံတ်သဒ်ကွာနေတ်. မုံသ်ကေယ်ဝီယ်. သာပေယ်
နံတ်သဒ်. ပယ်လုံဗေယယ်. သဒ်အိုတ်ကေယ်ဝဲနဲသ်သံနေတ်.
ဒိုတ်ဒိုတ်ဆေဒ်ဆေဒ်မေသ်ဝဲသယ်ယောစေယ်တကွဒ်. ဒေဒ်
ကဲယ်တပွဲသ်ဒိုတ်မေတ်အူသောဒ်. ကဲယ်လးသ်ဝီယ်လဲယ်ဝဲလုံ.
နေတ်ဗယ်နေတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွဲ. ဖဲဆိတ်နံယ်ဒက်ခါနေတ်သယ်ယော
စေယ်တကွဒ်. ကဲယ်လးလ်တဲလ်ဝီယ်. (ပဋိသန္တိဒါပတ္တ) ယဟာတယ်ပတံသ်ကဲထံတ်
ဝဲလံယ်. ဝီယ်ဘွဲ. လုံမူဒ်တသ်ဖဒ်ဖဲ. ဟဲဝဲလုံကစသ်ယွယ်အိုတ်. ရဲသ်သဲကလောဒ်.
ဘာလံယ်ကစသ်ယွယ်ဝီယ်. လဲယ်ဝဲဒတ်လံယ်.

(မထင်ရှားသောရဟန်း) ပိုဒ်ထူဒ်ဝီယ်လီ.



(၉)

(နိဂုံးရွာနေ တိဿမထေရ်) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံယ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ခုတ်
ဝဲခါ. အကျ်ပျုဒ်ဝဲ (နိဂုံးရွာနေ တိဿမထေရ်) ဟို. အပ္ပမာဒရတောဘိက္ခု. စဒ်ထံတ်
မေဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသဒ်.

တယိယ်တဘိုဒ်ဒးဒ်. သယ်ဂူတ္တိဒ်ကံသ်တသ်လံသ်နေတ်. နိဒ်ကိုတဝံဖဒ်ဒိုတ်အိုတ်
ဝဲတဖူးတ်. ဖဲတဝံပူယ်. မိယ်ဝဲ(တိဿ) ပေါလ်ခွါတဂယ်နေတ်. လုံကစသ်ယွယ်အိုတ်.
လဲယ်ကဲထံတ်နဲသ်သံဝိယ်. အိုတ်ဝဲဖဲတဝံနေတ်ဟို. မိယ်အိုတ်တံလုံ (နိဂမဝါသီတိဿ)
မေသ်လံယ်.

မေသ်ဝဲနဲသ်သံနေတ်. တသ်လိုတ်ရှယ်. နေသ်တးသဒ်တိယ်. လုံတသ်ဘွေတ်လံသ်ကွဲ.
အိုတ်မုံသ်ဝဲ. လိုလဒ်ဝီရိယဒ်အိုတ်. မေသ်ဒတ်ကူသ်ဒိုတ်တကွဒ်. မိယ်သတ်ဖှာအိုတ်.
ကေယ်ဝဲလံယ်.

ဖဲနိဒ်ကိုတဝံနေတ်လံယ်. ဒေါဒ်အံတ်မေယ်ဒိုတ်. အနယ်ထပေယ်သဲထီ. ကောသ
လဒ်စံယ်ပယ်သေတ်. မယ်ဝဲဘူတ်ဘာဒိုတ်ထံ. တမံသ်ပေဒ်နသ်ကေ. တလဲယ်ဝဲဒတ်နဲသ်
သံအဂယ်ဖုညာ.

(နိဂမဝါသီတိဿ) နေတ်နံသ်စသ်ဆွေယ်မျို. ဘိုဒ်တိသ်တကွဒ်. ယောနောဆဲဒ်သယ်
သဒ်ရဒ်မဒ်. အနယ်ထပေယ်သဲထီ. ကောသလဒ်စံသ်ပယ်သေတ်. မယ်ဘူတ်ဘာဒိုတ်ထံ.
တမံသ်ပေဒ်မဒ်တဟဲဝဲဒတ်. ကဲထံတ်တသ်တဲ. ပတီရှ်ဒ်ဝဲကစသ်ယွယ်လံယ်.

ကစသ်ယွယ်နေတ်. စဒဲ(နိဂမဝါသီတိဿမထေရ်) နေတ်.

ဖိုအဲတ်နဲသ်သံဇုံ. နယ်နေတ်. မေသ်ဝဲတသ်မူဒ်တကွဒ်. နမယ်ဒေဒ်အီယ်. မေသ်ဝဲဒတ်ယေ. စဒဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်နေတ်. အိုတ်လုံဆွယ်မျိုတဝံနသ်ကေ. တယောနောဆဲဒ်ဆယ်ဒေဒ်. ဆွယ်မျိုတကွဒ်. ဒိုတနေလ်သဒ်ဒေဒ်ဆွယ်မျိုဂေယ်ဂေယ်အးအး. မေယ်ဒိုတ်တကွဒ်. ဖဲမုဒ်တဒ်ဂံသ်ကြံသ်ဒေါဒ်အံတ်ဝဲလံယ်. ဖဲတဝံနေတ်. မုဒ်တဒ်မေယ်ဒိုတ်နေသ်အိုတ်ဒတ်ယို. လုံအဂယ်လံသ်ကွဲ. တလဲယ်လးယ်ဝဲ. မေသ်လံယ်ကစသ်. ပတီရှံဒဲဘွံ.

ကစသ်ယွယ်နေတ်. တးလံသ်ဆးကတံသ်.မေသ်ဝဲနဲသ်သံ. တသ်အိုတ်သဒ်. သီတ်ညာပလဲဝဲလီယို.

ဖိုအဲတ်ဇုံ. ဂေယ်မံယ်. ဂေယ်ဒိုတ်မဒ်လံယ်. ပကြးယ်ဝဲဒတ်ဝီယ်. ဆဲဒ်ဒေါဒ်ဝဲ.

ဖိုအဲတ်နဲသ်သံဇုံ. ဒေဒ်ဝဲယယ်. တရတ်ဂေယ်ဝါ. ဒိုတနေလ်ဆီကဒ်ဘတ်ဝဲယို. တသ်လိုတ်ရှယ်. နေသ်တးသဒ်တီယ်. အိုတ်သဒ်နေတ်. နံသ်နံသ်လံယ်ပကြးယ်. တအိုတ်ဝဲဒေဒ်. မေသ်ဝဲတသ်လိုတ်ရှယ်. တကွဒ်အီယ်.ယယ်ကစသ်ယွယ်. အဆဲဒ်အနွယ်တဖတ်. မေသ်ဒတ်လံယ်. တဲဝီယ်.

နဲသ်သံသေတ်. ဃေကညာ. ပတီရှံဒ်ထံတ်ဝဲယို. ကေယ်တဲဟောပျဒ်ဝဲ. အတေဒ်ဇဒ်ကျဲနေတ်မေသ်လံယ်.

အတေဒ်ပျေဒ်ယဒ်.

ကျေးမင်းဇာတ်တော်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

လုံညာခါ. ဟီမဒ်ဝိုယ်တယ်ပွသ်ပူယ်. (ဂါ) ထီကျိုနီယ်အိုတ်. သောဒ်ဝေလ်ကုတ်ဖဒ်ဒိုတ်. တထူတ်ဒီနေတ်. ကထိုတကဒ်. အာမဒ်မေသ်ဝဲ. ထိုတ်ကျိုယ်တကွဒ်. အိုတ်ဝဲဒတ်လံယ်.

သောဒ်ဝေလ်ကုတ်သတ်. ဝဲသ်လးသ်ဘွံ. ထိုတ်ကျိုယ်အဂယ်. ယူယ်ဟဒ်လဲယ်လးသ်ဝဲနသ်ကေ. ထိုတ်ကျိုယ်ပယ်တဘေတ်နေတ်. အိုတ်တေသ်ဝဲဖဲ. သောဒ်ဝေလ်ကုတ်ဖဒ်ဒိုတ်ဒီ. အသတ်တအိုတ်လးသ်ဘွံ. အံတ်ဝဲအဒေါဒ်. အလတ်ဘံတ်ဝီယ်. အံထီ. တသ်လိုတ်ရှယ်. နေသ်တးသဒ်တီယ်. အိုတ်ဝဲဒတ်လံယ်.

မေသ်ဝဲ. ထိုတ်ကျိုယ်ပယ်. တသ်လိုတ်ရှယ်. နေသ်တးသဒ်တီယ်. ကူသ်ဘွံဒ်ဖိုကမံယ်ယို.

တမီအေလံသ်. နုသ်ပြဒ်သဒ်. ဟိဒ်ဝဒ်တရယ်ဝဲသဒ်လံယ်. မေသ်ဝဲတသ်ဂေသ် ထိတ်လံယ်. သိတ်ညာဝဲဘွံ. ကစာကွသ်ဝဲထိုတ်ကျိယ်ပယ်နေတ်. ဒးဒ်နံသ်စသ်တကို. မယ်ယေထဒ်ဝဲ. သောဒ်ဝေလ်ကုတ်ထုတ်နေတ်လံယ်ဝီယ်ဘွံ. ဒုံဒ်ကဲထံတ်ဝဲအခိုတ် ဆးတ်. ဒုံဒ်ကဲထံတ်ဝဲ. အကိုပူယ်ဟို. ကလီယ်ဒိုဘတ်ဘွံ. ဒေဒ်ဝဲတကျောလ်ဒးဒ်စုသောဒ်. သံတ်ဝဲတံဒ်တံဒ်. လုံအပူယ်ဟိုကိုပူယ်ကမူတ်ဟဲလံယ်ဝဲ. ထိုတ်ကျိယ်ပယ်နေတ်. အံတ်ဝဲ သေတ်ကမူတ်ဝီယ်. အံဝဲ (ဂင်္ဂါ) ထီကလီယ်ကိုသ်ဒွါ. တသ်ကိုသ်လံယ်ကွာ. တပဒ်ကာ. ဖဲသောဒ်ဝေလ်ကုတ်ခိုတ်ဆးတ်လိုယ်နေတ်. အိုတ်ဝဲဒတ်လံယ်.

တမီအေနေတ်. ထိုတ်ကျိယ်ပယ်. တသ်လိုတ်ရှယ်. ဂေသ်အိုတ်ခိုတ်သိတ်ညာဝဲယို. ဖယ်ဆေလံယ်သဒ်လုံ (ဟသံာမင်း) ဘိုဒ်သောဒ်ဝေလ်ကုတ်ခိုတ်ဆးတ်ထေဒ်. ကဒုဂေယ်အိုတ်. သေတ်တခိုတ်ဒီ. အိုတ်ဘွေဒ်ဝီယ်. တဲဝဲဒတ်ထိုတ်ကျိယ်ပယ်. နဝဲထိုတ် ကျိယ်ပယ်ဇုံ. ဖဲကစးသ်ကွံယ်ပွယ်ကွာ. ဒးဒ်အဒေအလတ်. အဖဲသတ်အိုတ်ကဒုဂေယ်အာ. သေတ်ဖုညာအိုတ်ဝဲမံယ်.

နဝဲထိုတ်ကျိယ်ပယ်တဂယ်. အိုတ်ထဲခိုတ်ဆးတ်. ဖဲသောဒ်ဝေလ်ကုတ်ခိုတ်. ဘတ်မ ဒုအိုတ်ဒေဒ်ဝဲလဲတ်. စဒ်ကွသ်ဝဲဒတ်.

ထိုတ်ကျိယ်ပယ်ခံ. နံသ်စသ်တသ်လိုတ်ရှယ်ဂေသ်. မေသ်နဲတ်ပျဒ်ဘတ်သဒ်ယို. သဒ်မူ တအိုတ်. ခိုတ်ဆးတ်သေတ်ယေ. မေသ်နသ်ကေ. မယ်ဘျံဒ်ပလ်နံသ်စသ်မေသ်ယို. ကျေဇူအိုတ်ယို. ပလ်တံသ်တကြးဒ်. ဘတ်အိုတ်ဝဲဖဲ. သေတ်ခိုတ်ဆးတ်လိုယ်တဲပျဒ်ဝဲ. ဝိုယ်မံယ်တကောဒ်. ဘျံဒ်ဖိုတ်ခိုတ်ဂေသ်နေတ်လံယ်.

နေတ်ဘွံ. တမီအေနေတ်. ဟေတ်ဝဲထိုတ်ကျိယ်ပယ်. ဆူဒ်ပတံသ်.

သောဒ်ဝေလ်ကုတ်ခိုတ်ဆးတ်. ဒုံဒ်ကဲထံတ်ကဒါဝဲ. အဒေအလတ်အဖဲအသတ် လးပွဲယ်ဝီယ်နေတ်. လုံနံသ်စသ်လံသ်. တယ်ဝဲတေယ်သယ်နဒ်ကံသ်. ကေယ်ထံတ် ဝဲလံယ်. ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ဖဲနေတ်ခါတမီအေနေတ်. ခါအီယ်ကဲထံတ်ဝဲ(ညီတော်အာနန္ဒာ)လံယ်.

ဖဲနေတ်ခါ. တသ်လိုတ်ရှယ်. ထိုတ်ကျိယ်ပယ်နေတ်. ခါအီယ်မေသ်ဝဲယယ်ကစသ် ယွယ်လံယ်. ပံပျဒ်ဝဲဇဒ်တောယ်ဝီယ်ဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေသ်ဝဲတသ်လိုတ်ရှယ်. နေသ်တးသဒ်တီယ်. တကွဒ်အီယ်. မေသ်ဝဲယယ် ကစသ် ဒတ်. အဆဲဒ်အနွယ်တကွဒ်. မယ်သဒ်မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. တသ်လုံနဲသ်သံနေတ်. ဒေဒ်ဝဲ (နိဂမဝါသီတိဿ) ဒေါဒ် တသ်လိုတ်ရှယ်. နေသ်တးသဒ်တီယ်ကြးဒ်အိုတ်ဝဲလံယ်.

ဒေဝံဂေသိကီယံ. နေသံသုညာ. (သမထဝိပဿနာတရား) ကွာမေသိဂေယံ.
မဲဒ်ဖိုယ်တရကွာမုညာမေသိဂေယံ. လံယံသုဒ်တအိုတ်ဝဲလံယံ.

နံသံနံသံထီဆဒ်. ဣယံစဒ်ထံတ်. သူယံတောယံကံသေတ်. အိုတ်လံသံထီဆဒ်.
ကံသံနေတ်ဗယ်နေတ်. ဘိုဒ်ကေယံဝဲဒတ်လံယံ. တဲဝီယံလုံဖဲလလ်မေဒ်တေယံ သနယ်
တောယံဟောဖွာဝဲဒတ်လံယံ.

အမေသံဝဲမေဒ်တေယံသနယ်တံယံ.

အပ္ပမာဒရတော ဘိက္ခု
ပမာဒေ ဘယဒသိဝါ
အဘဗ္ဗော ပရိဟာနာယ
နိဗ္ဗာနဿေဝ သန္တိ ကေ

အခံလုံပကညံ ... တဿာပေယံနံတ်သဒ်ကွာနေတ်. မုံသံကေယံဝီယံ. သာပေယံ
နံတ်သဒ်. ပလ်ဗေယယ်. သဒ်အိုတ်မေသံဝဲနေသံသံနေတ်.
လုံမဲတ်ဖိုယ်ကွံယံ. လံယံသုဒ်တထဲဒ်. ဘိုဒ်ဒးဒ်နေတ်ဗယ်လံသံ
အိုတ်ဝဲလံယံ.

မေသံဝဲမေဒ်တေယံသနယ်တံယံကတးသံဘွံ. (နိဂမဝါသီတိဿမထေရ်) နေတ်ဒးဒ်
(ပဋိသမ္ဘိဒါ)တဘွံယံ. တုယံဝဲလုံအရဟတ္တဒ်ဖိုယ်လံယံ. အာဂယ်ပွယ်ဖုညာသေတ်.
သောတယ်ပယ်စဒ်ထံတ်. နေသံဘတ်ကေယံဝဲဒတ်လံယံ.

(နိဂုံးရွာနေတိဿမထေရ်) ဝိဒိယူဒ်ဝီယံလိ.



၂။ အပ္ပမာဒဝဂ်

အပ္ပမာဒ. တဿာပေယံနံတပလံသဒိတရာ
ဝဂ် ကရုဒိဆေဒိ(ဝါ)အခါဆေဒိ
အပ္ပမာဒဝဂ်... တဿာပေယံနံတပလံသဒိတရာကရုဒိပျဒိဝံအခါ.
 သာပေယံနံတသဒိယိ. နေသမ္ပိအပျိဒိ.
 တဿာပေယံနံတပလံသဒိယိ. နေသအကျိ.
 ပွယ်မဒိနေတ. လုတသိဘူတိကာ. သာပေယံနံတသဒိယိ.
 ဘတိတိတတးသိတနဒိတကုဒိ.
 ပံညာကစသိနေတ. လုတသိဘူတိဘာကာ. တဿာပေယံနံ
 ပလံသိယိ. တိတဒိဒိတိထံဘံတညံတရာတကုဒိ.
 ပျဒိဝံနိပတံသိယျဒိ. အပ္ပမာဒဝဂ်. ကတးသိဝိယံဝံဖဲအိယံလံယံ.

(အပ္ပမာဒဝဂ်) ဝိယံလိ.



၃။ စိတ္တဝဂ်

(၁)

(အရှင်မေဃိယမထေရ်) ဝိဒိဏ္ဍိ

ကစသယွယ်နေတ်. လုံစယ်လီတ်ယဒ်. ကစသိုတ်. ကညဒ်အိုတ်ဝဲခါအကျံပျုဒ်ဝဲ (အရှင်မေဃိယမထေရ်)ယို. ဖန္ဒနံ စပလံစိတ္တံ. စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်. ဟောစွာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်၊

(အရှင်မေဃိယမထေရ်) နေတ်ကစသယွယ် (ပထမဗောဓိ)မေသ်ဝဲဝသ်ခီဆီအိုတ်. ဆးကတံသ်ပူယ်ကယ်လဒ်ခါ. ကစသယွယ်ခံတ်ထေဒ်အလိုဒ်ကျေတပါပတံသ် ကဲထံတ် ဘတ်ဝဲလံယ်.

တိုသ်နံတ် (ပထမဗောဓိ) မေသ်ဝဲကစသယွယ်. ဝသ်ခီဆီဆးကတံသ်ကယ်လဒ်ကို ပူယ်ခါ. ထံဘိုခံတ်ထေဒ်ဂးသ်ကွးယ်မေသ်ဝဲ. အလိုဒ်အကျေနဲသ်သံတအိုတ်ဝဲဒေဒ်. ဖံလလ်နဲသ်သံတကွဒ်နေတ်. လုံကြးဒ်ဘတ်နေတံယ်ခါ. လိုဒ်ကျေပျုဒ်စူဒ်ဝဲဒတ်လံယ်.

၁။ အရှင်နာဂသမာလမထေရ်

၂။ အရှင်နာဂိတမထေရ်

၃။ အရှင်ဥပဝါနမထေရ်

၄။ အရှင်သုမနက္ခတ္တမထေရ်

၅။ အရှင်သာရိပုတ္တရာ. ပုသ်ဒေခွါ. စုန္ဒနဲသ်သံ

၆။ အရှင်သာဂတမထေရ်

၇။ အရှင်ရာဇမထေရ်

၈။ အရှင်မေဃိယမထေရ်

မေသ်ဝဲမထေရ်သေတ်တကွဒ်. လုံကြးဒ်ဘတ်နေတံယ်ခါ. လိုဒ်ကျေပျူဒ်စူဒ်ဝဲဒတ်လံယ်.

စဒ်ထံတ်လုံ. ကစသ်ယွယ်သဒ်ဘိုနိတ်အိုတ် (၅၅) ခါတုယ်လုံပျူဒ်ပရီနေတ်ဗယ်ဆးကတံသ် (အရှင်အာနန္ဒာ) ထံဘိုပျူဒ်စူဒ်လိုဒ်ကျေဝဲဒတ်လံယ်.

တဲပျဒ်. စယ်လိတ်ယဒ်ကစးသ်ခိုတ်. ကညဒ်အိုတ်ဒေဒ်ဝဲခါ. အလိုဒ်အကျေနေသ်သံနေတ်. (အရှင်မေဃိယမထေရ်)နေတ်. တနိယ်မုသ်ခါ. သုဒ်ဘိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်ကလဲယ်ဒေါဒ်မေဃိခိုတ်လုံ (ဇန္တုဂါမ) တဝံပတီရုံဒ်ဝဲဒတ်လံယ်. လဲယ်ဒေါဒ်မေဃိခိုတ်ဝီယံ (ကိမိကာလာယန) မိယ်အိုတ်ထီကျိယံနိယ်. ဆိတ်နံယ်ကပးဝဲဒတ်ဝီယံဘွံ. အညံအညုတ်ဟဒ်ယဲသ်ယံသ်သဒ်. ထိတ်ဝဲသယ်ယယ်ဂေယ်အိုတ်. တခေါဒ်ခိုတ်ကွာ. မေသ်ဝဲတခေါဒ်ကွာအိယ်မုံသ်ပးယံသယ်ယယ်. အိုတ်ဝဲဂေယ်မဒ်. ဖဲတခေါဒ်ကွာ. မေဂုယ်လံယ် အာထိုဒ်ဝဲတရာကဂေယ်ဝဲလံယ်.

ကစသ်ယွယ်မေခွေဒ်ပျူဒ်ယယ်. ကဟဲအာထိုဒ်. ဂုယ်လံယ်ဝဲတရာဖဲအိယ်လံယ်ဆိုမိုတ်ဘတ်ဝဲ. ဆိုမိုတ်ဝီယံ. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်.

ကစသ်ခိုတ်ဇုံ. ဖဲတခေါဒ်ကွာ. ကအာထိုဒ်ဂုယ်လံယ်တရာ. ဃေခွေဒ်ပတီရုံဒ်ထံတ်ဝဲလံယ်. ကစသ်ယွယ်ခံ.

ဖိုအဲတ်မေဃိယဇုံ. ခေါဒ်တုယ်လုံပွယ်ပျူဒ်စူဒ်ယယ်နဲသ်သံခဲလဲဟဲဝဲတုယ်မံယ်. တဲဝဲလံယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ခိုတ်နေတ်. တမိယ်တမျိုမဲဒ်ကေဒ်စဒ်. တသ်မယ်တအိုတ်ဝဲလးယ်. လုံမယ်ပလိဝီယံ. မဲဒ်ကေဒ်စဒ်တကွဒ်ဆံဆံထဒ်ထဒ်. ကဘတ်လေဒ်ကျဲဒ်ပွါမျာဂံသ်တအိုတ်ဝဲလးယ်. ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်နေတ်. မဲဒ်မေသ်ဝဲတသ်မယ်ကေဒ်စဒ်အိုတ်ဝဲဒေဒ်. ကစသ်ခိုတ်မေဟေတ်ခွေဒ်နေတ်. လုံတခေါဒ်ကွာ. ကလဲယ်အာထိုဒ်. ဂုယ်လံယ်ဝဲတရာလံယ်.

ဖိုအဲတ်. (မေဃိယ)ဇုံ. မိုတ်ဂုယ်လံယ်ပွါမျာဘတ်သဒ်. ကမထာတရာမေသ်ဝဲနဲတဂယ်. ယယ်ကစသ်ယွယ်. ကလဲယ်ကြံတာယလံဝဲဒေဒ်လဲတ်. ကြးဒ်လဲယ်တကြးဒ်လဲယ်. ဖိုအဲတ်ခွါနဲဝဲသိတ်ညာကေယ်ဇံယ်တဲဝဲဃို. (အရှင်မေဃိယ) နေတ်လဲယ်လုံတခေါဒ်ကွာ. ဆိတ်နံယ်သေတ်တထူတ်ခံတ်ထေဒ်. ဂုယ်လံယ်အာထိုဒ်ဝဲတရာလံယ်. မေသ်ဝဲအာထိုဒ်. ဂုယ်လံယ်တရာ (မေဃိယ)နေတ်.

၁။ ဆိုမိုတ်ကယ်မကိုယ်ကွာမေသံဝဲ (ကာမဝိတက်)

၂။ သတ္တဝယ်သေတ်ဒေဒိကသီဟဒိဂံယံပျဲဒိဝီ. (ဗျာပါဒဝိတက်)

၃။ ကမယ်ဒးတ်မယ်နဒိဘတ်သဒိ. သတ္တဝယ်တကွဒိမေသံဝဲ (ဝိဟိံသဝိတက်)
မေသံဝဲသးပါဝီတဲဒိ. နေဒိစဲဒိမယ်ဒးတ်ငယ်လံယ်.

နေတ်ဘွံ (မေယျာမ)နေတ်. အံယ်. လံယ်အဒိအံတမ့်ဒိုတ်မဒိလဲတ်. သတယ်တရာ
အိုတ်ထံတ်. တဟိဖိုမာကဲနဲသ်. မေသံဝဲနသ်ကေ. မေသံဝဲအာကူသိုယ်ဝီတဲဒိ. တသ်
ဆိုမိုတ်တကွဒိ. ထဲဒိကျဲဒိတကွတ်. ဟဲပတ်လုယ်ထွဲဝဲလံသ်ဒိဒေဒိ. ဆိုမိုတ်ဝီယ်. အာထိုဒိ
တရာတကဲ. ကေယ်ဝဲလုံကစသ်ယွယ်အိုတ်. ဘာလံယ်ကစသ်ယွယ်အိုတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်ခံ. ဖိုအဲတ်(မေယျာမ)ဇုံ. နတသ်မယ်. အိုတ်ဆိုတေသဒိနေတ်. တသ်ဝီ
ဃးလီဒိုတ်မဒိလံယ်. ယယ်ကစသ်ယွယ်တဲနယ်. အိုတ်ခေါဒိတစိုသ်. ကညာကြံတာဃလ်
ဝဲနသ်ကေ. တဲဒိကွဲဒိယယ်. တပါခံထွဲဒိညံလဲယ်ဝဲဒတ်မံယ်. မေသံဝဲသဒိကဲထံတ်အတး
လုယ်ပျလ်လဲယ်ဝဲနေတ်တကြးဒိဒေဒိ. တသ်လုံသဒိနေတ်. တမေသ်ဂးသ်ကွးယ်.
ကဲထံတ်ခွေဟဒိဂံယ်ခွေ. ဂေသ်ကျီယ်အိုတ်ဝဲလံယ်. မေသံဝဲဂေသ်ကျီယ်အိုတ်သဒိဖုညာ
လုံနံသ်စသ်အတး. တကြးဒိပွဲကဲထံတ်ဝဲ. လုံနံသ်စသ်တသ်လိုတ်. ဒေဒိကအိုတ်ပတ်ဂံသ်.
ကြးဒိမယ်ဝဲဒတ်မံယ်. တဲဝီယ်. လုံဖဲလလ်မေဒိတေသ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေဒိချို့ဒိမေဒိတေသ်သနယ်တံယ်

၁။ ဖန္ဒနံ ဝပလံ ဝိတ္တံ

ဒုရက္ခံ ဒုနီဝါရယံ

ဥဇုံကရောတိ မေဓာဝီ

ဥသုကာရောဝတေဇနံ

အခံလုံပကညံ ... သဒိနေတ်. လုံကယ်မကိုယ်ကွာ. ဘွဲဒိဘွေဒိလဲယ်အာဝဲလံယ်.
အယ်ယိုယ်တမျိုကွာ. အိုတ်ဂးသ်ကွးယ်တီယ်ဝဲတသေ. လဲလ်
လောဒိဝဒိရှာအာဝဲလံယ်. ဖဲတ်ဂးသ်ဝဲကံလံယ်. လုံကယ်မကိုယ်
ကွာလဲယ်တဂေယ်. ကြံဝဲကံလံယ်. ပုသ်ကစသ်နေတ်ဒေဒိ
အပုသ်တဘူးစုတ်လိုယ်ဘူးဝဲသောဒိ. ပံညာကစသ်တဂယ်နသ်
ကေ. ဒေဒိသဒိကဘူးဘတ်ခးဝဲလံယ်.

၂။ ဝါရိဇောဝ ထလေ ဓိတ္တော

ဩကမော ကတ ဥဗ္ဘတော

ပရိပ္ပန္နတိဒံ ဝိတ္တံ

မာရဇေယျံ ပဟာတဝေ

အခံလုံပကညံ ... အိုတ်လုံထီကွာ. ညတ်ဖုညာ. ထုံဒ်ထံတ်ထီကွာပလ်ထံတ်လုံခို
 သုခိုတ်နတ်. ဖုပေါဒ်လောဒ်တနောဒ်ဟိုဒ်ဝဒ်သောဒ်
 (မာရ်မင်း) ပလ်ဃလ်ကီလေယ်သယ်ဝိဒ်. ကထုံဒ်ဖဒ်သဒ်
 တကွဒ်. အိုတ်လုံကယ်မကိုယ်ထီကွာ. ထုံဒ်ထံတ်ဝဲလုံပယ်ဝနယ်
 ကးသ်ခိုတ်နတ်လဲသ်လောလ်တနောဒ်ဟိုဒ်ဝဒ်အာဝဲရဒ်မဒ်
 လံယ်.

မေသ်ဝဲ. မေဒ်တေယ်သနယ်ကတးသ်ဘုံ. (အရှင်မေဃိယမထေရ်) နတ်
 (သောတာပတ္တိဖိုလ်) တိယ်ဝဲဒတ်လံယ်.

အာဂယ်ပွယ်ဖုညာ. သောတယ်ပယ်စဒ်ထံဇ်. တိယ်ကေယ်ဝဲဒတ်လံယ်.

(အရှင်မေဃိကမထေရ်) ဝိဒ်ထူဒ်ဒီယ်လီ.

(၂)

(မထင်ရှားသော ရဟန်းတစ်ပါး) ဝိနိဇ္ဇာ

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ်ခုတ်
ဒေဒ်ဝဲအခါ. အကျ်ပျုဒ်ဝဲမိယ်သတ်တဖှာ. နဲသ်သံတပါဃို. (ဒုန္နိဂဟဿလဟုနော)
စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ်၊

ကောသလဒ်စံယ်ပယ်ဒိုတ်. ထိကံသ်တသ်ပးဒွဲကိုပူယ်. ကစးသ်တဖှးတ်ခံတ်ထေဒ်
နေတ်. မိယ်လုံ (မာတိကာ) တဝံအိုတ်ဝဲတဖှးတ်လံယ်ဒးဒ်ဟိတ်သံ. လံယ်ဆံစိယ်
ကာဒိုတ်အိုတ်ဝဲဂေယ်မဒ်လံယ်.

ဖဲဒတ်ခါ. နဲသ်သံအပါ (၆၀)နေတ်. လုံကစသ်ယွယ်အိုတ်. တုယ်လုံအတဟတ္တဒ်
ဖိုလ်. မယ်လိုနေဝဲကမထာဝိယ်လုံ (မာတိကာ) တဝံပူယ်နူလ်လံယ်ကြံသ်ဝဲမေယ်ဒိုတ်
လံယ်.

(မာတိကာ) တဝံသဒ်ပွသ်နေတ်မိယ်လုံ (မာတိကာ) လံယ်. တဝံသဒ်ပွသ်အမိသ်
နေတ်မိယ်ဝဲလုံ (မာတိကာမာတာ) လံယ်. မုတ်ပွသ်ဒိုတ်နေတ်လုံတဝံပူယ်. နူလ်လံယ်
ကြံသ်မေယ်ဒိုတ်. နဲသ်သံဖုညာထိတ်ဝဲဒတ်. တမံသ်ပေဒ်ထံတ်လုံဟိတ်ပူယ်ဝိယ်. ဒးဒ်မေယ်
ဒိုတ်ဆို. ပျုဒ်စုဒ်မယ်ဘူတ်ဝဲဒတ်လံယ်. နဲသ်သံဖုညာကပးဝိယ်ဘုံ (မာတိကာမာတာ)ခံ.

ကစသ်သေတ်. ကလဲယ်ကညဒ်လုံတသ်လံသ်ဖဲလံတ်ပတီရှ်ဒ်ဝဲလံယ်. တကတ်မဒ်
ကျိဇုံ. ဝဲသေတ်ဖုညာ. လုံကြးဒ်ဘတ်လံသ်ကွဲ. ဃုကွသ်ဝဲဒတ်လံယ်. ကစသ်ဒိုတ်အစေယ်
မျဒ်သေတ်ဇုံ. ဖဲတသ်လံသ်အိယ်. ဝသ်ဒွဲသးလာဆးကတံသ်ပူယ်. မေကညဒ်အိုတ်ခုတ်

ဝဲနေတ်. ကစသ်ပွဲသ်မုတ်သေတ်မံယ်. ဒးဒ်သရဏကိုယ်. ယဲသ်ပါသီဒ်လဒ်. ကဆံဒ်တီယ်
ဘတ်ဝဲ. သတေအူဝိုဒ်သေတ်ကခေါဒ်ဘတ်ဒေဒ်ဝဲလံယ်ကစသ်သေတ်.

နဲသ်သံဖုညာ. ဒုတ်လံယ်သဒ်ဝီယ်. သတေသိုကအိုတ်ဂံသ်. တေထံတ်နေဝဲဖျသ်နဲသ်
သံဖုညာ. အိုတ်ဝဲဖဲဖျသ်နေတ်. ကဒဲဒဲသိုတ်သံတဲလောလ်ဝဲသဒ်လံယ်. နဲသ်သံသေတ်ဇုံ.
ဝဲသေတ်တဖတ်. သာပေယ်နံတ်သဒ်. တကြးဒ်အိုတ်ဝဲ. နလ်ရလ်ဖဒ်ဒိုတ်. ဃောဒ်ကထး
နေတ်. ဒေဒ်ဝဲပဖျသ်ပူယ်သောဒ်. ကြိယ်အောဒ်ထံသဒ်အိုတ်ဝဲဒတ်လံယ်.

ဝဲသေတ်တကွဒ်. သဒ်မူအိုတ်ထံ. ယွယ်ကစသ်ကွံအိုတ်. မယ်လိုနေကမထာဝီယ်
ဟဲဝဲဒတ်လံယ်. တသ်လံသ်တလိုတ်. ဒီပါတပူယ်ဃံ. အိုတ်တဂေယ်. မုသ်ဟာခါလဲယ်
ဆီကဒ်သံဒိုတ်ကစသ်မေသ်ဂေယ်. ဂံယ်ခံခါ. လဲယ်ကြိသ်မေယ်နေတ်မေသ်ဂေယ်. ဖဲခါ
နေတ်လံယ်. တပူယ်ဃံပံဖိုတ်. တိုနိသ်ဒတ်လောလ်သဒ်. လုံအခါဂယ်အိုတ်တံသ်တကွဒ်.
တပူယ်ဃံပံဖိုတ်အိုတ်တဂေယ်. တဆုတ်တခွေ. မေအိုတ်ဝဲခါ. လုံဖျသ်ခးတ်သဒ်အိုတ်.
လးသ်ပတ်ဒးလွဲ. နဲသ်သံလုံတဆုတ်တပါ. ဟဲဒိုသံတ်ဇံယ်. မေသ်ဝဲနဲသ်သံဘံယာကေယ်
ဝဲလံယ်. ကဒဲဒဲတဲလောလ်သဒ်ဝီယ်. ဟိပလ်ကတိဒ်အိုတ်ဝဲဒတ်လံယ်.

တနီယ်မုသ်ဒေါဒ် (မာတိကာမာတာ) တကတ်မဒ်ကျီနေတ်. ထောပဒ်. သို. တံလဲ
ထီကျတ်တကတ်. မယ်ဘူတ်ဝဲဂံသ်. ဒးဒ်ပွယ်မယ်တသ်ဖို. တပူယ်ဃံ. မုသ်လံယ်ယဲသ်
ဘံခါ. ဟဲထံတ်ဝဲလုံဖျသ်.

လုံဖျသ်နေတ်. တထီတ်ဝဲ. နဲသ်သံနံပါဘွံ. ဟဲပတ်ပွယ်ဖုညာစဒ်ကွသ်ဝဲဒတ် လံယ်.
ကစသ်ဒိုတ်သေတ်တကွဒ်. လဲယ်ကညဒ်လးသ်ဝဲဖဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ကစသ်မုတ်ဇုံ. ကစသ်ဒိုတ်သေတ်တကွဒ်. မုသ်ဆာလံသ်. မုသ်ဟာလံသ်. အဆံဆံ
ဟဒ်ဖဒ်အိုတ်ဝဲဒတ်ခါမေသ်လံယ်.

ဒေဒ်ကထိတ်ဘာဘတ်ဝဲကစသ်သေတ်နေတ်ဘတ်မယ်ဒေဒ်လဲတ်. ကစသ်မုတ်ဇုံ.
လးသ်ပတ်ဒးလွဲ. မေဒိုသံတ်ထံတ်. ကစသ်ဒိုတ်သေတ်. လုံဖျသ်ခးတ်သဒ်. ဟဲအိုတ်ဖိုတ်
ဝဲလံယ်.

တကတ်မဒ်ကျီနေတ်. မးပွယ်ဒိုသံတ်ထံတ်. လးသ်ပတ်ဒးလွဲနေတ်လံယ်. နဲသ်
သံဖုညာ. ဟူဘတ်ဝဲဘွံ. နဲသ်သံတပါပါ. တဆုတ်ခွေကအိုတ်ဝဲလံယ်ဆိုမိုတ်ဝီယ်. လုံနံသ်.
စသ်လံသ်. အဆံဆံတဲထွဲထံတ်ဝဲ. လုံဖျသ်ခးတ်သဒ်ဆိုတ်ဖိုတ်တဝဲဒတ်လံယ်.

ဟဲဝဲခါ. ဒီပါတွဲသဒ်တအိုတ်. တပါဝီယ်ဒေါဒ်တပါဟဲဝဲထီတ်ဘတ်.

(မာတိကာမာတာ) တကတ်မဒ်ကျီနေတ်.

ယဖိုခွါဖုညာ. ကဒဲဒဲ. တဲအာအေတ်လောလ်သဒ်ဇေတ်မံယ်. ဆိုမိုတ်ဝီယ်.

ကစသ်ဒိုတ်သေဇုံ. ကစသ်ဒိုတ်သေတ်နေတ်. ကဒဲဒဲတဲအာ. အေတ်လောလ်
သဒ်ဇေယ်. ပတီစဒ်ဝဲဒတ်လံယ်.

တကတ်မဒ်ကျီဇုံ. ဝဲသေတ်တကဒ်. တဲအာအေတ်လောလ်သဒ်. တအိတ်ဝဲမံယ်.

ကစသိဒိုတ်သေတ်. မေတမေသ်တဲအာအေတ်လောလ်သဒ်ဘတ်နေတ်.

ဒေဒ်ဝဲဟဲကြံသ်မေသ်ဒိုတ်. လုံဟိတ်တပူယ်သံ. တဘုံသံတအိုတ်.

တပါဝီယ်မဒ်တပါ. ဘတ်မဒုဟဲကညဒ်ဝဲဒတ်လံတ်.

တကတ်မဒ်ကျီဇုံ. ဝဲသေတ်တကွဒ်. လုံတဂယ်တသ်လံသ်. ဂုယ်လံယ်အာထိုဒ်ဝဲ
တရာလံယ်.

ကစသိဒိုတ်သေတ်ဇုံ. နဲသ်သံတရာနေတ်. မေသ်မယ်သဒ်ဒေဒ်လဲတ်. တကတ်မဒ်
ကျီဇုံ. ဖဲနံသ်စသ်ရုံလ်သဒ်လိုယ်အိုတ်ဝဲ(၃၂ ကောဋ္ဌာသ) တကွဒ်ရိုဒ်ဖဒ်သရဇ္ဈာယ်ဝီယ်.
နံသ်စသ်ရုံလ်သဒ်. ကဲထံတ်ဟဒ်ဂံယ်ဂေသ်ကျီယ်. ဂုယ်လံယ်ကွသ်ရှုဒ်မဒ်ဝဲမေသ်လံယ်.

ကစသိဒိုတ်သေတ်ဇုံ. ဒေဒ်လဲတ်မံယ်. မေသ်ဝဲတရာတကွဒ်. ကစသိဒိုတ်သေတ်
မဒ်. ဂုယ်လံယ်သဒ်. နေသ်ဝဲဒတ်ဇေယ်. မေတမေသ်. ကစသ်ပွဲသ်မုတ်သေတ်မံယ်.
ကြးဒ်နေသ်ဝဲစေသ်ဇေယ်.

တကတ်မဒ်ကျီဇုံ. မေသ်ဝဲတရာတကွဒ်. မတဂယ်မဒ်. ကြံတာမေ့ဒ်ချဲဒ်. တအိုတ်
ဝဲဒတ်မံယ်.

ကစသိဒိုတ်သေတ်ဇုံ. မေဒေဒ်နေတ်တရာတကွဒ်. ဟောပျဒ်နေယယ်ကစသ်ပွဲသ်
မုတ်သေတ်. ကအာထိုဒ်ဝဲစေယ်. တဲပတီရုံဒ်ဃို.

နဲသ်သံဖုညာ. မယ်လိုနေဝဲ (မာတိကာမာတာ) နေတ်လံယ်.

တကတ်မဒ်ကျီနေတ်. စဒ်ထံတ်လုံခါနေတ်. မယ်လိုနေအတးဂုယ်လံယ်အာထိုဒ်
ဝဲဒတ်ပယ်ရမီယ်ခွီသတ်. ပွယ်ဝဲဃို. တယေလ်တမံသ်. တုယ်ဝဲလုံ (အနာဂါမိဖိုယ်)
လံယ်. မေသ်ဝဲဖိုလ်နေတ်. တုယ်တဘုံသံဒးဒ် (ပဋိသန္ဓိဒါ) လွီသ်ပါတကွဒ်. လောကီယ်
အပေယ်ညေယ်သေတ်. ဟဲကဲထံတ်ဝဲလံယ်.

(မာတိကာမာတာ)နေတ်တရာထူနေသ်ဝီယ်ဘုံ.

ယဖိုခွါနဲသ်သံဖုညာ. တရာထူနေသ်ဘတ်ဝဲလီဇေယ်. ကွသ်လံယ်ဝဲဒတ်.
နဲသ်သံဖုညာ. (ဈာန်ဝိပဿနာ) တကဲထံတ်နေသ်ဝဲဒေဒ်. နေသ်ဘတ်တရာ
ထူအိုတ်တအိုတ်ကွသ်လံယ်ဒေဒ်ဝဲ. နေသ်တရာထူအိုတ်ထီတ်လံယ်ဝဲ. ဘတ်မဒု.
တနေသ်ဝဲတရာထူလဲတ်. စံတ်ထီကွသ်လံယ်ဒေဒ်.

ဖျသ်လံသ်ကွဲမီဒါ (သပ္ပါယ) မျဒ်တဒ်နသ်ကေ. (အဟာရသပ္ပါယ) တသ်အံတ်ဟယ်
ရဒ်တမျဒ်ဃို. တနေသ်တရာထူ. ထီတ်လံယ်ဝဲဝီယ်.

တကတ်မဒ်ကျီနေတ်. စဒ်ထံတ်ဖဲခါ. တသ်အံတ်ဝီတ်ဆး.လံယ်ဆံမျီအာ. ရဲသ်ကွယ်
မယ်ဝဲ. နဲသ်သံဖုညာ. တမံသ်ပေဒ်လုံဟိတ်ဝီယ်.

ကစသိဒိုတ်သေတ်ဇုံ. လုံကစသိဒိုတ်သေတ်. အဲတ်ဒေဒ်တသ်အံတ်တကွဒ်. လိုတ်
တးဟီနေ. ကေယ်စောလ်ကပးဇေယ်. ပတီရုံဒ်ဝဲလံယ်.

နဲသံသံဖုညာ. လုံနံသံစသလိုတ်. တသ်အံတ်ဟယ်ရဒ်. ဟီနေကပးဝဲဒတ်နေတ်
လံယ်. လျံဒ်ပဒ်တသ်အံတ်ဟယ်ရဒ်. မျဒ်တဒ်ဒတ်ယို. နဲသံသံဖုညာ. သဒ်ဂးသ်ကူးယ်
တီယ်ကျီယ်. ဂုယ်လံယ်ပွါမျာဝဲ (ဝိပဿနာတရား) တယေလ်တမံသ်ဒးဒ် (ပဋိသန္တိဒါ)
လွီသ်ပါတဘွံသံ. နေသ်ဝဲလုံအရဟတ္တဒ်ဖိုယ်လံယ်.

တုယ်အရဟတ္တဒ်ဖိုယ်ဘွံ. ကွသ်ဆေယ်ချေယ်လံယ်ဝဲ.

တကတ်မဒ်ကျီ (မာတိကာမာတာ) နေတ်. လံယ်တမုံအဒ်အံဒိုတ်မဒ်. ဝဲသေတ်.
အာထာထံဒ်တီယ်ယယ်ပတံသ်ဂံသ်. ကဲထံတ်ဝဲလံယ်. ဝဲသေတ်ဂံသ်ကြးဒ်ဘတ်လျံဒ်ပဒ်.
တသ်အံတ်ဟယ်ရဒ်. မျဒ်တဒ်မယ်နေဝဲယို. ဝဲသေတ်ခလးသ်မဲဒ်ဖိုယ်ထီတ်ဖှာ. သီတ်ညာ
နေသ်ဘတ်ကေယ်ဝဲလံယ်.

တကတ်မဒ်ကျီ. တသ်ဘွံဒ်ကျေုဇူဒိုတ်မဒ်ဆိုမိုတ်စံယ်ထီဝီယ်. တုယ်လုံဝသ်ထွဲဒ်ဘွံ.
တဲကူးတကတ်မဒ်ကျီဝီယ်. ကဘာကစသ်ယွယ်. ကေယ်ဝဲလုံ. သယ်ဂူတ္တိဒ်ကံသ်နေတ်
လံယ်. တုယ်သယ်ဂူတ္တိဒ်. စေယ်တဂိုယ်ဖျသ်ဘွံဘာလံယ်ကစသ်ယွယ်ဝီယ်. လုံကြးဒ်
လံသ်. ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. တဲသကောဒ်အဲတ်ခယ်ဝဲဒတ်.

ဖိုအဲတ်နဲသံသံသေတ်ငဲ့.

ဒးဒ်မေယ်ဒိုတ်တသ်အံတ်. တပေယ်ပါအိုတ်ဝဲဒတ်လံတ်ဇေယ်. စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ငဲ့.

ကစသ်ပွဲသ်သေတ်နေတ်. ဒးဒ်မေယ်ဒိုတ်တသ်အံတ်. တပေယ်ပါဝဲဒတ်မံယ်.

တကတ်မဒ်ကျီ (မာတိကာမာတာ) တဂယ်နေတ်.

ဝဲသေတ်. တသ်အံတ်ဟယ်ရဒ်. ဒေဒ်အီယ်တကွဒ်. မေအံတ်ဘတ်ကဂေယ်ဝဲလံယ်.
ဆိုမိုတ်ထံတ်ဘတ်. လုံဆိုမိုတ်ဘတ်တသ်အံတ်ဖုညာ. ဟဲစောလ်မယ်ဘူတ်ဝဲလံယ်. စေဒ်
ပတြးယ်ဝဲ. တကတ်မဒ်ကျီ (မာတိကာမာတာ) ဘွံဒ်ဖိုတ်ကျေုဇူနေတ်လံယ်.

စေဒ်ပတြးယ်တသ်တဲမီယ်သတ်ဖှာ. နဲသံသံတပါဟူဘတ်ဝဲဘွံ. လုံတဝံနေတ်မိုတ်.
လဲယ်ဘတ်သဒ်. သဒ်တမာဖှာထံတ်ဝဲလံယ်. လုံကစသ်ယွယ်အိုတ်. မယ်လိုနေက
မထာဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့.

ကစသ်ပွဲသ်နေတ်. နဲသံသံတကွဒ်. စေဒ်ပတြးယ်ဝဲတဝံနေတ်. မိုတ်လဲယ်ဘတ်သဒ်
ယေခွေဒ်ပတီဂျံဒ်ဝဲလံယ်. ဂျံဒ်ဝီယ်လဲယ်ဝဲလုံ (မာတိကာ) တဝံနေတ်လံယ်. တုယ်တဝံ.
နွံလ်လံယ်ဖျသ်ပူယ်. တနီယ်ဃံနေတ်မီယ် (မာတိကာ) မေသ်ဝဲ. တကတ်မဒ်ကျီနေတ်.
လုံဆိုမိုတ်တးသီတ်ညာဝဲပွယ်တဲ.

ယဝဲဟဲခယီပေယပါ. ခွဲပွဲဗျသ်ပူယ်မယ်တကဲ. ပွယ်ခွဲပွဲဗျသ်ဂံသ်မေပုသ်လံယ်နေဒု. ကဂေယ်ဝဲဆိုမိုတ်ထံတ်ဒေါဒ်.

တကတ်မဒ်ကျီနေတ်. အိုတ်လုံဟိတ်. စံတ်ထီကွသ်လံယ်. သီတ်ညာဂေသ်ကျီယ်. ပွယ်ခွဲပွဲဗျသ်ဂံသ်. ပလံသ်ပုသ်လံယ်နေဝဲလံယ်.

နဲသ်သံခံ. မေဟဲရှးနေယယ်. တသ်ဆးထီဒုကဂေယ်ဝဲမံယ်. ဆိုမိုတ်ထံတ်.ရှးနေဝဲ တသ်ဆးထီလံယ်.ဂံယ်ခံမုသ်ဝါဘွံ. ယဂံသ်. နူညဒ် (ယာဂု) ဒးဒ်လဲဒ်သိုဒ်တသူ. မေရှးနေ ကဂေယ်ဆိုမိုတ်ထံတ်. လုံဆိုမိုတ်အတးရှးနေဝဲလံယ်. ယဂံသ်တသ်အံတ်ဒေဒ်အီယ်. ရှးနေတကေယ်. ဆိုမိုတ်တးရှးနေဝဲလံယ်. နဲသ်သံခံ.

တကတ်မဒ်ကျီနေတ်. ယဆိုမိုတ်တးရှးနေဝဲလံယ်. တကတ်မဒ်ကျီနေတ်. ယမိုတ် ထီတ်သဒ်. ယဂံသ်တသ်အံတ်ဝိတ်ကောဒ်မီယ်. ဖံတ်လုံစုတကတ်မဒ်ကျီနံသ်စသ်ကိုယ် တဲယ်. မေဟဲရှးဒုကဂေယ်မံယ်. ဆိုမိုတ်ဒေါဒ်. တကတ်မဒ်ကျီခံ.

ယဖိုခွါနဲသ်သံနေတ်. မိုတ်ထီတ်ဘတ်သဒ်ယယ်. အဲတ်ဒေါဒ်လုံယဟဲ. တဲဝီယ်ဟိ ထံတ်တသ်အံတ်. ဝိတ်ဆးလးပွဲယ်ကောဒ်မီယ်ဒဲဒ်ဝီယ်. ဟဲဝဲလုံဗျသ်လံယ်. တုယ်လုံ ဗျသ်ဘွံ. ဒုံဒ်ကဒ်မယ်ဘူတ်ဝဲ. ကပးဝီယ်.

နဲသ်သံနေတ်.ဒးဒ်တကတ်မဒ်ကျီ. တဲသကောဒ်တသ်လံယ်.

တကတ်မဒ်ကျီငုံ. နယ်နေတ်. တဝံသဒ်ပွယ်အမိုသ်. မေသ်ဝဲလံတ်ဇေယ်.

ဖိုအဲတ်နဲသ်သံ. မေသ်ဝဲလံတ်မံယ်.

တကတ်မဒ်ကျီငုံ. နယ်နေတ်. ပွယ်သဒ်ဆိုမိုတ်ထံတ်. သီတ်ညာနေတ်. မေသ်ဝဲ လံတ်ဇေယ်.

ဖိုအဲတ်. ဘတ်မဒ်နစဒ်ဝဲလဲတ်.

လုံယဆိုမိုတ်တးအမူဒ်တကွဒ်. နမယ်နေယယ်. ကူမေသ်ယိုစဒ်ဝဲဒတ်လံယ်.

ဖိုအဲတ်ငုံ. တသ်လုံသီတ်ညာ. ပွယ်သဒ်ဆိုမိုတ်. တကွဒ်နေတ်. အိုတ်အာမဒ်ဝဲ မေသ်လံယ်.

တကတ်မဒ်ကျီငုံ. ပွယ်ဂယ်ယတစဒ်. ယစဒ်ဝဲဒတ်နယ်မေသ်လံယ်တဲဘွံ.

တကတ်မဒ်ကျီခံ. သီတ်ညာပွယ်သဒ်. တတဲဖှာဝဲ.

ဖိုအဲတ်ငုံ. လုံသီတ်ညာပွယ်သဒ်. ဆိုမိုတ်တကွဒ်. ဘတ်မယ်ဝဲဒေဒ်အီယ်လံယ်. နဲသ်သံခံ. တသ်မူဒ်အီယ်. တသ်ဝီဃးလီမံယ်. တသ်လုံပူထူစေယ်နေတ်. ကြးဒ်ငံယ် ဆိုမိုတ်ဘတ်. တကြးဒ်ငံယ်ဆိုမိုတ်ဘတ်. ယယ်အီယ်. လုံတကြးဒ်မေဆိုမိုတ်ကမတ်ဘတ်. ဒေဒ်ဝဲတသ်ဟုတ်. ပွယ်ခွဲဒ်နေဒးဒ်ဟုတ်တသ်ဖျိဒ်စီသောဒ်. ပျေတ်တေယ်တဲဝဲဖုညာ. ဘတ်တူသ်ကံယ်ဝဲလံယ်. ယအိုတ်ဖဲတသ်လံသ်အီယ်တကြးဒ်. မေစိတ်ဖှောဒ်မဒ်ကကြးဒ် ဝဲလံယ်ဆိုမိုတ်ဝီယ်.

တကတ်မဒ်ကျီဇုံ. ယကလဲယလံယတဲဝဲဒတ်.

ကစသ်ဇုံ. နကလဲယဖဲလဲတ်.

တကတ်မဒ်ကျီဇုံ. ယကကေယလုံကစသ်ယွယ်အိုတ်လံယ.

ကစသ်ဇုံ. အိုတ်ဖဲဖျသ်အီယံ. လဲယနံစိုတ်တဂေယံ.

တကတ်မဒ်ကျီဇုံ. ယတအိုတ်မံယကလဲယဝဲလံယတဲဝီယံထွဲဒ်လဲယဝဲလံယ.

ဟာကေယကဒါလုံ (မာတိကာ) တဝံနဲသ်သံနေတ်. ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံဇုံ. ဘတ်မဒုနတအိုတ်ဖဲ. တဝံနေတ်လဲတ်စဒ်ဝဲဒတ်. ကူသ်ဒိုတ်ထံ
ယွယ်ကစသ်ကွံဇုံ. ဖဲတဝံပူယအိုတ်. တကတ်မဒ်ကျီနေတ်. ကစသ်ပွဲသ်ဆိုမိုတ်. ကောဒ်မီယံ
သီတ်ညာဝဲဒတ်. တသ်လုံပူထူစေယံနေတ်. ကြးဒ်ငယ်ဆိုမိုတ်ဘတ်. တကြးဒ်ငယ်ဆိုမိုတ်
ဘတ်သေဝဲလံယ.

မေမေသ်လုံ. တကြးဒ်ဆိုမိုတ်ကမတ်ဘတ်. ဒးဒ်ဟုတ်တသ်ပျီဒ်စီ. ပွယ်ခွဲဒ်လီတသ်
ဟုတ်ကစသ်သောဒ်. ပျေတ်တေယံတဲငယ်. ကဘတ်ကံယဝဲလံယဆိုမိုတ်ဘတ်ဃို.
အိုတ်တကဲမေသ်ဝဲလံယကစသ်.

ဖိုအဲတ်နဲသ်သံဇုံ. နယံနေတ်ဖဲတဝံနေတ်လံယ. လဲယအိုတ်ကြးဒ်ဝဲဒတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဖဲတဝံနေတ်. ကစသ်ပွဲသ်အိုတ်တကဲဝဲလံယ.

ဖိုအဲတ်နဲသ်သံဇုံ. မေဒေဒ်နေတ်နဝဲတဂေယံ. တမီယံလံယမေသ်ဝဲတရာ. နဖဲတ်ဂးသ်
ကကဲဝဲငေယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. တမီယံလံယမေသ်ဝဲတရာနေတ်.

မေသ်မဒုလဲတ်.

ဖိုအဲတ်နဲသ်သံဇုံ. နယံနေတ်. သဒ်တမီယံလံယ. ဖဲတ်ဂးသ်ကွးယံကေယံငယ်.

ဖိုအဲတ်နဲသ်သံ. တသ်လုံသဒ်နေတ်. ဖဲတ်ဂးသ်ကံဒိုတ်မဒ်. နယံနေတ်နဲသ်စသ်သဒ်လံယ.
ဖဲတ်ဂးသ်ကွးယံ. သိုတ်သံကေယံငယ်. လုံအဂယ်တမီယံတမျီမဒ်. ဆိုမိုတ်ဘတ်လးယံ
တဂေယံ. တသ်လုံသဒ်နေတ်ဖဲတ်ဂးသ်ကွးယံကေယံကံဝဲဒိုတ်မဒ်. တဲဝီယံလုံဖဲလလ်မေဒ်
တေယံသနယံတေယံဟောဖှာဝဲဒတ်လံယ.

အနေခိဉ်မေဒ်တေယံသနယံတံယံ

ဒုဉ်္စိဂဟဿ လဟုနော

ယတ္ထကာမ နိပါတိနော

ဝိတ္တဿ ဒမထော သာဓု

ဝိတ္တံ ဒန္တံ သုခါဝဟံ

အခံလုံပကညံ ... ကမံတ်ဂးသံကံ. ဖွဲ့ညံစွဲတ်ခွေ. လုံလိုတ်အယ်ယိုယ်ကွာ. ကျဲဒ်စာ
လဲယ်မုံသံဝဲသဒ်နတ်. ဒေဒ်ယေယ်ကျေညံဒိုတ်. သိုတ်ဆံဝဲ
နတ်ဂေယ်ဒိုတ်မဒ်လံယ်. သိုတ်ဆံယေယ်ကျေ. နေသံဝဲသဒ်
နတ်. နတ်ဗယ်ခုတ်ကဘဒ်မယ်ကဲထံတ်နေသ်မေသံဝဲလံယ်.

မေသံဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘွံ. ဟဲတုယ်ဝဲပွယ်အာဂယ်ဖုညာ.
သောတယ်ပယ်စဒ်ထံတ်တီယ်ကေယ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နတ်. မေသံဝဲနဲသ်သံသိုတ်ဆံဝဲဒေဒ်အီယ်လံယ်.

ဖိုအဲတ်နဲသ်သံငုံ. နလဲယ်ငံယ်. ဆိုမိုတ်ဆိုမဒ်တသ်နံမီယ်လးယ်တဂေယ်. အိုတ်
ကေယ်ဖဲ. တဝံတဖူးတ်နတ်. ပုသ်လံယ်ကဒါဝဲလံယ်.

နဲသ်သံနတ်. လုံကစသ်ယွယ်အိုတ်. ဒိုကနတ်တသ်သိုတ်သံဝီယ်ဘွံ. ဟဲကဒါဝဲလုံ
(မာတိကာ) တဝံနတ်လံယ်.

တုယ်လုံဖျသ်ဘွံ. တဆိုမိုတ်ဆိုမဒ်ဝဲနံမီယ်လးယ်. ဂုယ်လံယ်အာထိုဒ်ဝဲကမထာတရာ
နတ်လံယ်.

တကတ်မဒ်ကျီနတ်ဒးဒ် (ဒိဗ္ဗစက္ခု) ကွသ်လံယ်ဝဲထီတ်ဘတ်နဲသ်သံနတ်ယဖိုခွါ
အီယ်. တသ်သိုတ်သံဟေတ်ကွသ်သဒ်ကညံယ်ဝဲ. တရတ်နေသ်ဘတ်ဝဲလီယိုဟာကေယ်
ကဒါဝဲလံယ်. သီတ်ညာဝဲ. လုံအကြးဒ်တသ်အံတ်ဟယ်ရဒ်ကတံယ်ရဲသ်ကွဲယ်မယ်ဘူတ်
ဝဲလံယ်.

မေသံဝဲနဲသ်သံနတ်. ကြးဒ်ဘတ်လျံဒ်ပဒ် (ဘောဇဉ်) တသ်အံတ်နေသ်ဘတ်ဝဲယို.
ဒီသံသးသံတုယ်ဝဲလုံ. အရဟတ္တဒ်ဖိုယ်လံယ်.

အံယ်. လံယ်အဒ်အံတ်မုံဒိုတ်ဝဲဂေယ်မဒ်.

တကတ်မဒ်ကျီ (မာတိကာမာတာ) အီယ်မေသံဝဲယအာထာ. ကိုကွဲတ်ပတံသ်ဂံသ်
ကဲထံတ်ဝဲလံယ်. ဒိုတနေလ်ဘတ်သဒ်ဒးဒ်. တကတ်မဒ်ကျီယို. ဖိုယ်ဃတ်ပဝဒ်ကွာ.
ပူယ်ဖွဲဒ်တလးဝဲလီ. စံတ်ထီဆိုမိုတ်လံယ်ဝဲ. ဝီယ်ဒေါဒ်ဆိုမိုတ်စံတ်ထီကဒါဝဲ.

မေသံဝဲတလးကွေလ် (၉၉) ဃတ်ပဒ်လို. တကတ်မဒ်ကျီနတ်. ကဲဘတ်ဝဲမထေရ်
အမာ. ဒးဒ်ပေါလ်ခွါအဂယ်. သဒ်ကမတ်ဘတ်နတ်. မယ်သီမထေရ် မေသ်လံယ်
ထီတ်ဝဲဒတ်. လံယ်အဒ်အံတ်ဒိုတ်ဝဲမံယ်.

တကတ်မဒ်ကျီနတ်. တသ်ဝီဃးအမူဒ်. မယ်ကမတ်ဘတ်ဝဲမံယ်. စံတ်ထီလံယ်
ဘတ်ဝဲ.

တကတ်မဒ်ကျီ (မာတိကာမာတာ) နတ်အိုတ်လုံဟိတ်. မေသံဝဲမထေရ်ကဲထံတ်
ယဟာတယ်မေသ်ဂေယ်. စံတ်ထီကွသ်လံယ်တသ်. ဂေသ်ကျီယ်မေသ်ဂေယ်. သီတ်ညာ

ဝဲယို. ဒေဒ်လဲတ်မံယ်. ဝေသံဝံယ်ကျေယ်လီယ်ဝဲသယ်သယ်တတးသ်ကွာ. ယမယ်ဘျဲဒ်
ဘတ်. ယဖိုခွါနဲသံသံအိုတ်တအိုတ်ကွသ်လံယ်ဒေါဒ်ဝဲ.

လုံတလးကွေလ်(၉၉)ယတ်နွီဘျဲထံတ်ဘဒ်. စိုယ်ဃတ်ဒတ်ခါ. ကဲဘတ်မထေရ်အမာ.
နံသ်စသ်တူသ်သီလံယ်သဒ်. ကဲတ်ကေယ်ဝဲအသဒ်တမူထိတ်လံယ်သီတ်ညာဝဲ. အိုတ်လုံ
ဟိတ်နေတ်လံယ်.

ဖိုအဲတ်ဇု. ဆဲဒ်စံတ်ထိကွသ်လံယ်ကဒါ. လုံညာဒေါဒ်မံယ်ပတီရှ်ဒ်ဂဲမထေရ်နေတ်.ဒးဒ်
(ဒိဗ္ဗသောတ) ပတီရှ်ဒ်တသ်တဲနသ်ဟူဘတ်ဝဲ. ကွသ်လံယ်ကဒါဝဲလုံညာဒေါဒ်(၉၉)ယတ်
တလး. နွီစိုယ်ဃတ်ဒတ်ခါ. တူသ်သီလံယ်သဒ်. ကဲတ်ကေယ်ဝဲနံသ်စသ်သဒ်မူ. သီတ်ညာ
တိတ်ဘတ်ဝဲ. အံယ်...လံယ်အဒ်အံတမုံဒိုတ်မဒ်. ဖဲနေတ်ခါ. တကတ်မစ်ကျီနေတ်.
ကျီကျဲယ်. မယ်ဘျဲဒ်ဖိုတ်ဒိုတ်ပလ်ယယ်အိုတ်ဝဲလီ. ခါအီယ်သေတ်နံသ်စသ် (ခန္ဓာ
အတ္တဘော) ပတံသ်နသ်ကေ. အာထာထံဒ်တီယ်ယယ်ပတံသ်. စိုယ်ဃတ်ပဝဒ်ကွာ.
ပူယ်ဖွဲဒ်တလးဘတ်ဝဲလီ. သဒ်မုံသ်ဒိုတ်ယို. အိုတ်ဝဲဒတ်ဖဲ (မာတိကာ) တံဇုသ်ပူယ်
နေတ်. တုယ်လုံပျုဒ်ပရိနိဗ္ဗာန်အိုတ်ဝဲဒတ်လံယ်.

(မထင်ရှားသောရဟန်းတစ်ပါး) ဝိုင်ထူဒ်ဝီယံလီ.



(၃)

(ငြီးငွေ့သော ရဟန်းတစ်ပါး) ဝိစုတ္တိ

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျယ်ပူယ်. ဆိတ်နံယ်အိုတ်
ခုတ်ဒေဒ်ဝဲခါ. အကျ်ဖျုဒ်ကေယ်. လုံသယ်သနယ်ပူယ်ဝံ့မုံသ်လးယ်ဝဲနဲသ်သံတပါယို.
သုဒုဒ္ဒသံသုနိပုဏ်. စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်နိဒ်ပယ်ကဲသ်.

သယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်. သဲထီဖိုခွါအိုတ်ဝဲတဂယ်. ဟဲကညဒ်လုံနံသ်စသ်ဟိတ်.
တရတ်မထေရ်နဲသ်သံနေတ်. ဘာလံယ်ဝဲဝီယ်.

ကစသ်ဇုံ. ကစသ်ပွဲသ်အီယ်. တတးသ်ဖွဲတ်နဒ်ကွာ. မိုတ်ပူယ်ဖွဲဒ်ဘတ်သဒ်ဒိုတ်မဒ်.
တတးသ်ဖွဲတ်နဒ်. ပူယ်ဖွဲဒ်တရာ. ဟောဖှာလံယ်နေ. ကစသ်ပွဲသ်မံယ်ပတီရုံဒ်ထံတ်ဘွံ.
မထေရ်ခံ.

တကတ်ဇုံ. နယ်တဂယ်. တတးသ်ဖွဲတ်နဒ်ကွာ. မေပူယ်ဖွဲဒ်ဘတ်သဒ်နေတ်.

၁. (စာရေးတံ) မဟယ်တိုဒ်. မေယ်ခိုတ်. ဆိုမေသ်ဂေယ်ဂေယ်.

၂. လာသီလာပွဲယ်မယ်ဘူတ်. မေယ်ခိုတ်ဆိုမေသ်ဂေယ်ဂေယ်.

၃. တေမယ်ဘူတ်ဝယ်ဆိုယ်ဖျယ်မေသ်ဂေယ်ဂေယ်.

၄. တသ်ဘံစဒ်ထံတ်ပျိဒ်စီကူကယ်မေသ်ဂေယ်မယ်ဘူတ်ဇံယ်.

၅. နံသ်စသ်ပျိဒ်စီ. ပူတ်ဖဒ်လံယ်သးပူတ်. တပူတ်နေတ်. ကိုယ်ကူမယ်ဝဲ.

၆. တပူတ်နေတ်. နံသ်စသ်သူဆံတ်အံတ်ဇံယ်.

၇. တပူတ်နေတ်. လုံသယ်သနယ်ကွာ. ဘူတ်ဘာမယ်ကေယ်ဇံယ်.

တဲနဲတ်လံယ်ဝဲယို. သဲထီဖိုခွါနတ်. တဲနဲတ်လံယ်အတား.မယ်ဝဲဒတ်ဝီယ်. ကစသံဇုံ. ပိုတ်နဲတ်ဝဲအီယ်. ကဘတ်မယ်ကေယ်ဝဲဒေဒ်. အမူဒ်မဒုလဲတ်. တကတ်ဇုံ. သရဏကိုယ် သးပါ. သီဒ်လဒ်ယဲသ်ပါနတ်. ဖဲတ်ဂးသ်ကူးယ်ကေယ်လုံတဲတားမယ်ဝီယ်. ပတီရုံဒ်ထံတ် ဒေါဒ်ဘွံ. မထေရ်ခဲ.

မးဟီဖဲတ်ဂးသ်ကေယ်. သီဒ်လဒ်(၁၁)ပါဒေါဒ်. မေသ်ဝဲဘူတ်ဘာနတ်. မယ်ဝဲတဆဲ ဝီယ်ဒေါဒ်တဆဲအတားယို. သဲထီဖိုခွါနတ်. အမီယ်အိုတ်ထံဝဲလုံ. (အနုပုဗ္ဗ)လံယ်. ဝီယ်ဘွံ (အနုပုဗ္ဗ) နတ်စဒ်ဒေါဒ်ဝဲမထေရ်.

ကစသံဇုံ. ပိုတ်နဲတ်ဝဲအမူဒ်တကွဒ်. အိုတ်ဒေဒ်ဝဲယေ. စဒ်ဝဲဒတ်ဘွံ.

တကတ်ဇုံ. မေဒေဒ်နတ်. ကူထံတ်ကွေလ်နဲသ်သံမယ်. သဲထီဖိုခွါနတ်ဟဒ်ပူယ် ကညံကွာ. ကဲဝဲသံခါလံယ်.

သဲထီဖိုခွါ (ဥပဇ္ဈယ်) တရတ်နတ်. (ဝိနည်းဆောင်ပုဂ္ဂိုလ်) မေသ်ဝဲလံယ်. သိုတ်သံမယ်ဂုယ်တရတ်နတ် (အဘိဓမ္မာဆောင်ပုဂ္ဂိုလ်) မေသ်ဝဲလံယ်.

(ဝိနည်းဆောင် ပုဂ္ဂိုလ်)ခဲ.

လုံကစသံယွယ်. သယ်သနယ်ပူယ်နတ်. မယ်ဒေဒ်အီယ်ကြးဒ်.မေမယ်ဒေဒ်နတ် တကြးဒ်ဝဲဒတ်. တဲသိုတ်သံပျဒ်ဝဲလံယ်.

(အဘိဓမ္မာဆောင်ပုဂ္ဂိုလ်)ခဲ.

ကစသံယွယ်. ဟောစွာတရာဖုညာသေတ်မယ်. ဒေဒ်အီယ်ကဲထံတ်. အာကူသိုလ်. တသ်ဒဲဘဒ်. မေမယ်ဒေါဒ်ကေယ်ဝဲ. ဒေဒ်အီယ်ဒေဒ်နယ်မဒ်. ကဲထံတ်ကူသိုလ်. ဒဲဘဒ် ဒးဒ်.ဘူတ်ဘာဂေသ်. မျိုမျိုမီယ်မီယ်တဲပျဒ်ဝဲဒတ်လံယ်.

နတ်ဘွံ (အနုပုဗ္ဗ) နဲသ်သံဆိုမိုတ်ထံတ်ဝဲလံယ်. မယ်လုံနဲသ်သံတသ်မယ်နတ်. တသ်ဝီဃး ဒိုတ်မဒ်. ယယ်တဂယ်. တတားသ်ဖွတ်နဒ်. ဒေဒ်ကပူယ်ဖွဲဒ်. ကဲဝဲနဲသ်သံလံယ်. မေဒေဒ်ဝဲအတားသောဒ်အီယ်. အိုတ်လုံသယ်သနယ်ပူယ်. ယိုလ်စုညိုတ်လဲလ်ခဲတ် သေတ်မဒ်. တညံဝဲလံယ်.

ကေယ်အိုတ်လုံဟီတ်.လုံကညံပဝဒ်. ဒေဒ်ဖွတ်နဒ်ကပူယ်ဖွဲဒ်. မယ်ဝဲနတ်ဂေယ် ကေယ်ဒါခဲမေသ်လံယ်. စဒ်ထံတ်လုံဆိုမိုတ်ဘတ်ဝဲ.ဒေဒ်နတ်ဘွံ. မယ်လေလ်. အာထိုဒ်. တရာ. တမီယ်မဒ်တမယ်ယုံသ်လးယဲဝဲ. သဒ်ပျဲဒ်မိုတ်တသ်ကတုယောလ်ယု. အိုတ်ဝဲဒတ်. ယဲယဲလံယ်ကေယ်. အိုတ်တေသ်ဝဲတဲ. အဃီဒးဒ်အဘေတ်လံယ်.

မေသ်ဝဲ. သဲထီဖိုခွါနဲသ်သံနတ်. တပွဲဖိုသေတ်ဖုညာ.

နဲသ်သံဒိုတ်ဇုံ. ဒေဒ်လဲတ်မယ်. နဲသ်သံဒိုတ်နတ်. မေဆးထးတ်ဒးဒ်. အိုတ်ဆး တးတ်. မေဆိတ်နယ်ဒးဒ်. အိုတ်ဆိတ်နယ်. အိုတ်မိုတ်တသ်. ကထုယောလ်ယုဝဲရဒ် မဒ်. နဲသ်သံဒိုတ်နယ်. မေသ်တသ်ဆာမဒု. အိုတ်ကဲထံတ်ဝဲလဲတ်. စဒ်ဘွံ. လုံဆိုမိုတ်

ဘတ်အတား..တဲပျဒ်ကေယ်ဝဲ. ကူမေသ်ယို. ယအိုတ်သယ်သနယ်ပူယ်. တမုံလ်လးယ်ဝဲ. ကလူယ်ထွဲဒ်ဝဲဒတ်လံယ်တဲဝဲမံယ်. တပွဲဖိုသေတ်ဖုညာ.တဲကူးဝဲနဲသ်သံတရတ် (ဥပဇ္ဈာယ်) နေတ်. တရတ်သေတ်ခဲလဲယ်ကွဲဝဲနဲသ်သံလုံ. ကစသ်ယွယ်အိုတ်. ဂေသ်ကျိုယ်ကောဒ် မီယ်. ပတီရုံဒ်ပျဒ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. သီကွသ်ကံတ်ခဲဒ်ထီဝီယ်.

ဖိုအဲတ်နဲသ်သံငုံ. နယ်နေတ်. တမီယ်တမျိုမေသ်ဝဲတရာနေတ်. တေသေစံဒ်ရုံဒ် ဝဲမေကဲ. လုံအဂယ်တလိုတ်. ထေသေစံရုံဒ်. ဝဲဒတ်လးယ်လံယ်တဲဝဲဒတ်. ကူသ်ဒိုတ် ထံယွယ်ကစသ်ကွဲငုံ. တမီတမျိုတရာနေတ်. မေသ်မဒုလဲတ်ကစသ်. ဖိုအဲတ်နဲသ်သံငုံ. သဒ်နေတ်. တမီယ်တမျိုမေသ်ဝဲလံယ်. မေသ်ဝဲ. တမီယ်တမျိုနသဒ်ဖိုနေတ်. နထေ သေစံဒ်ရုံဒ်ကေယ်ဝဲ. ကဲလံတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငုံ. ထေသေစံရုံဒ်ကဲဝဲမံယ်ကစသ်.

ဖိုအဲတ်နဲသ်ငုံ. မေဒေဒ်နေတ်. နသဒ်နေတ်လံယ်. ထေသေစံဒ်ရုံဒ်ဖဲတ်ဂးသ်ကေယ် ငံယ်. တတားသ်ဖွဲတ်နဒ်ကွာ. ပူယ်ဖွဲဒ်ဝဲဒတ်လံယ်. ဟေတ်သိုတ်သံ. အောဝယ်တဒ်ဝီယ် လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အခေဒ်ခိုဒ်မေဒ်တေယ်သနယ်တံယ်.

သုဒုဒ္ဒသံ သုနိပုဏံ
ယတ္ထ ကာမ နိပါတိနံ
မိတ္တံ ရက္ခေထ မေဓာဝီ
မိတ္တံ ဂုတ္တံ သုခါဝဟံ

အခဲလုံပကညံ ... သဒ်ပူယ်နေတ်. ကထီတ်လံယ်. ကံဒိုတ်မဒ်သေယ်မွေဒ်ဒိုတ် မဒ်. လိုတ်တားအယ်ယိုယ်ကွာ. ကျဲဒ်စာလဲယ်ဝဲမုံသ်လံယ်. မေသ် ဝဲသဒ်တကွဒ်. ပံညာကစသ်ဖုညာ. စံဒ်ထေဝဲလံယ်. စံဒ်ထေ ကေယ်မေသ်ဝဲသဒ်နေတ်. နေတ်ဗယ်ခုတ်ကဘဒ်ဟေတ်လံယ် ကဲ. တုယ်သေဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်. ကတားသ်ဘွဲ. သဲထီဖိုခွါနဲသ်သံနေတ်. (သောတာ ပတ္တိဖိုလ်) တီယ်ဝဲဒတ်လံယ်. အာဂယ်ပွယ်ဖုညာသောတယ်ပယ်စဒ်ထံတ်နေသ်ကေယ် ဝဲဒတ်လံယ်.

(ငြိမ်းငွေ့သောရဟန်း) ပိုဒ်ထူဒ်ဝီယ်ဇီ.



(သံဃရက္ခိတမထေရ်၏ တူရဟန်းတော်) ဝိဒိဏ္ဍိ

ကစသယွယ်နေတ်. သယ်ဝူတ္တိဒ်ကံသ်. စေယ်တပိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ခုက်
ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ (သံဃရက္ခိတမထေရ်ရဟန်းငယ်)ယို. (ဒုရင်္ဂမံကေစာရ်) စဒ်ထံတ်
မေဒ်တေယ်သနယ်. ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်.

သယ်ဝူတ္တိဒ်ကံသ်ပူယ်နေတ်. ပေါလ်ခွါဖိုတဂယ်. ကနတ်ဘတ်ဝဲ. ကစသယွယ်
တရာယို. ကဲထံတ်နဲသံသံ. ဒီသံသးသံဝီယ်. ကဲထံတ်ဝဲယဟာတယ်လံယ်. မိယ်လုံ
(သံဃရက္ခိတမထေရ်) မေသ်ဝဲလံယ်.

မေသ်ဝဲမထေရ်. ဒေမုတ်နေတ်. အိုတ်ဖွဲတ်ဝဲဖိုခွါတဂယ်. ကောဒ်နေဝဲအမိယ်လုံ
(သံဃရက္ခိတ)လံယ်. တုယ်လုံဒိုတ်ထံတ်ခါဘတ်ဘွံ. လုံအဖါတိသ်အိုတ်ထံတ်နဲသံသံဝီယ်.
မိယ်သတ်တဖှာ. တဝံဖိုတဖှးတ်ပူယ်နေတ်. အိုတ်ဝဲလံယ်. တနီယ်မုသ်ဒေါဒ်. နဲသံသံဖို
နေတ်. (၈)ပုသ်အိုတ်ဝဲတသ်ကယ်တကုဒ်. (၇) ပုသ်အိုတ်ဝဲတသ်ကယ်တကုဒ်. ကြံသ်
နေသ်ဝဲဒတ်လံယ်.

(၈)ပုသ်တသ်ကယ်. ကဟေတ်မယ်ဘူတ်ဝဲ. ဖါတိသ်သံခါ (ဥပဇ္ဈာယ်) တရတ်လံယ်.
(၇) ပုသ်တသ်ကယ်တကုဒ်. မေသ်ဝဲယကစသ်ဂံသ်. ဆိုမိုတ်ဝီယ်. တုယ်လုံဝသ်ထွဲဒ်ဘွံ.
ကဘာဖါတိသ်သံခါ. ဟဲဝဲလံယ်. ဖဲနေတ်ခါ. အဖါတိသ်လံယ်ကြံသ်မေယ်ခိုတ်မေသ်
ဝဲလံယ်. ဟာကေယ်တတုယ်ဒေဒ်ဝဲယို. အိုတ်ခေါဒ်ဝဲခွဲပွဲပလီတသ်လံယ်.

ဖါတီသဟာကေယံတုယံဘုံ. တဂးသခေါဒ်ကျိယံဆိုယံ. ဆိတ်နံယံဝဲခါ. ကဒ်မယ် ဘူတ်ထီအံ. ဒးဒ်ရုံလ်လတ်နတ်ဝိသ်. ဝိသ်သူတ်နေဝဲလံယံ. ဝိယံဘုံနံသ်စသ်ဟာကေယံ စောလ် (၈)ပုသ်တသ်ကယ်. လုံမထေရ်ခံတ်ထေဒ်. ပလ်လံယံဝဲ. ကူကယ်ဂံသ်မယ်ဘူတ် ဝဲလံယံ. မထေရ်ခံ.

နဲသ်သံဖို. သံဂရက္ခိတဇုံ. ယဂံသ်တသ်ဘံ.လးပွဲယံလီ. ဟီနေသူဆံတ်ကဒါကေယံ နဝဲနေတ်တဲဝဲဒတ်လံယံ.

ကစသ်ဇုံ. စဒ်လုံကစသ်ပွဲသ်. နေသ်တသ်ကယ်ခါပညိတ်ပလ်ဝဲလုံကစသ်ဂံသ် လံယံ. ပတီရုံဒ်တဲ. ဘုံအာနသ်ကေတတူသ်လောလ်ဃို. နဲသ်သံဖိုဝိသ်သူတ်ဝဲခါ. ဆိုမိုတ် ထံတ်နေတ်.

မထေရ်အီယံ. မေသ်ဝဲယဖါတီသ်လံယံ (ဥပဇ္ဈာယ်) တရတ်သေတ်မေသ်ဝဲလံယံ. ယမယ်ဘူတ်တသ်ဘံ. ပဲတ်ကွေလ်ဝဲ.ဒးဒ်ယယ်တပူယံဃံ. တမိုတ်သူဆံတ်ဘတ်သဒ်မေသ် ဝဲလံယံ.

ဖဲတရတ်မထေရ်အိုတ်. ဒးဒ်နဲသ်သံပတံသ်. အိုတ်တမုံသ်လးယံ. ကလူယံထွဲဒ် ဝဲလံယံ. ဝိသ်သူတ်ပျလ်ခံ. ဆိုမိုတ်စေဒ်ကူလုံကညံပတံသ်နေတ်လံယံ.

(ရဟန်းငယ်၏) အနုယံကဒ်စေဒ်ကူ

ဖါတီသ်တရတ်. တဟီဝဲဃို. စေဒ်ပျဲဒ်သဒ်ဆေဒ်. နဲသ်သံဖိုလူယံထွဲဒ်ကွေလ်ဝဲလံယံ. ဆာကွေလ်တသ်ကယ်. ခီကုဒ်နေသ်စေ. ပွယ်ဘူတ်ဝဲမဲလ်တလဲဒ်ဖိုတဒု. မဲလ်တလဲဒ် မိုသ်နေတ်. ဖွီစသ်လံယံဖိုကူးကူး. ဒိုတ်ထံတ်မဲလ်တလဲဒ်ဖိုဖုညာဆာဝဲဝုဒ်ပလ်စေ. နေသ် အာထံတ်ဝဲဘုံ. ဟီဝဲအမာ. အဖိုအိုတ်ဖွဲတ်လံယံ. ပေါလ်ခွါဖိုတဂယ်. ကောဒ်နေမီယံ. ဒးဒ်အဖါတီသ်မီယံဒေဒ်သောဒ်. မေသ်ဝဲ (သံဃရက္ခိတ) လံယံ.

ကောဒ်နေဝဲအမီယံဝိယံ. ကလဲယံဘာဖါတီသ်. ဒးဒ်ထံတ်လေတ်ဖို.ဒးဒ်အမာ လဲယံဝဲ. လုံကွဲတံတ်တဲအမာ.

ဟေတ်ယယ်ဖိုခွါ. ယကစောလ်တဲဝဲ. အမာခံ.

နဝဲလ်စောလ်ဖိုသတ်ဒေဒ်လဲတ်. နံကဆးဒ်လဲယံလုံ. နလေတ်နေတ်မံယံ.

ဟေတ်နေတ်ဟေတ်ငယ်. ယဖိုယကစောလ်ကေယံ.

နံဒါခံနံသ်စသ်လေတ်နေတ်. ဖိုသတ်ယကစောလ်လံယံ. တဲဝိယံအမာစောလ် ပလဲယံဖိုသတ်. စုတပုလ်. လံယံတဲလ်လေတ်ကျိယံပူယံ. လေတ်တီသ်ဘတ်ဖိုသတ်. တဲဝဲအမာ.

နယ်နေတ်. ဟေတ်ယယ်ဖိုသတ်. ယတဲနတဟေတ်. နံသ်စသ်ဇံယံစောလ်ဖိုသတ်
ဂးသ်ကူးယံတသေ. နယ်အိယ်. ပွယ်ဟဒ်ဂံယံမုတ်လံယံ. တဲဒူကလလ်ဝဲ. ဒးဒ်နတ်လဲလ်
ဂေသ်တံသ်ဝဲအမာလံယံ.

ပျီဒ်နီဒ်ပယ်ကဲသ်အဆဲဒ်

နဲသ်သံဖို. စေဒ်ကူပုယံနေတ်. တံသ်အမာဒးဒ်. နတ်လဲလ်ဂေသ်. နံသ်နံသ်ထီဆဲဒ်
ကဲထံတ်ဝဲခဲနေတ်. ဖါတီသ်ခိုတ်ကဒို. ဒးဒ်နတ်ဝီသ်သူတ်. ဒိုတကျောလ်ဘတ်ဝဲထဒ်ထဒ်
မေသ်လံယံ. ဖါတီသ်မထေရ်နေတ်သီတ်ညာဝဲ. အဖိုဒိုတ်သဒ်ဒွဲ. တသ်ဆိုမိုတ်ယို.

ဖိုဒိုတ်ခွါ (သံဃရက္ခိတ)ဇုံ. နဖိုခွါဂံသ်. နတံသ်နမာတကဲ.

မေသ်ဝဲသဒ်ပွယ်လီယယ်. မတယ်အပျီဒ်အိုတ်ယို. နဒိုဝဲယဒိုတ်ထဒ်ထဒ်ဘတ်
လဲတ်တဲဘွံ.

နဲသ်သံဖိုနေတ်. ယယ်ဒုဟဒ်ဂံယံကမတ်လီ. ယတသ်ဆိုမိုတ်ဖါတီသ်သီတ်ညာဝဲဒတ်.
ဒးဒ်နဲသ်သံ. အိုတ်ထံတကဲလးယံ. ကလူယံထွဲဒ်လံယံဆိုမိုတ်ဝီယံ. တးယံလံယံကျေလ်.
နတ်ဝီသ်သူတ်ရံလ်လတ်. စိတ်ဖှောဒ်ဝဲလံယံတပွဲဖိုနဲသ်ဖို. ရိုဖိုတ်လူယံဖံတ်နေဝဲဝီယံ.
လဲယံကောဒ်ဝဲလုံ. ကစသ်ယွယ်အိုတ်နေတ်လံယံ.

ကစသ်ယွယ်နေတ်. ဂေသ်ကျိယံကောဒ်မိယံ. သီကွသ်ကံတ်စဒ်ထီဝီယံ. ဖိုအဲတ်နဲသ်
သံဇုံ. လုံသယ်သနယ်ဒွဲ. နကလူယံထွဲဒ်နေတ်. မေသ်လံတ်ဇေယံ. မေသ်မံယံ. ကစသ်ဒိုတ်.
ပတီရုံဒ်ကဒါဝဲလံယံ.

ဖိုအဲတ်နဲသ်သံဇုံ. နယ်နေတ်ဘတ်မဒု တသ်ဝီဃးအမူဒ်မယ်ဝဲဒတ်လဲတ်. နယ်
နေတ်ဝီရိယဒ်အိုတ်တပါ. ယယ်ကစသ်ဖိုခွါ. တမေသ်ဝဲဇေယံ. ဒေဒ်ဝဲယယ်. ကစသ်ယွယ်
သယ်သနယ်ဒွဲ. ဟဲကဲနဲသ်သံ. သောတယ်ပယ်. သကတယ်ကယ်. အနယ်ကယ်.
ယဟာတယ်နေသ်ဝဲမံယံ. ဘတ်မဒုတသ်ဝီဃးအမူဒ်နမယ်ဝဲဒတ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်. သဒ်လုံသယ်သနယ်ဒွဲ. တမုံသ်လးယံ
ဝဲယို. ထံဒါမယ်ကမတ်ဘတ်ဝဲလံယံကစသ်.

ဘတ်မဒု. ကဲထံတ်ဝဲဒေဒ်အိယ်လဲတ်စဒ်ဘွံ.

ဖိုအဲတ်ခွါနဲသ်သံဖိုနေတ်. စဒ်ထံတ်လုံနေသ်တသ်ကယ်. တဲရုံဒ်ပျဒ်ဝဲဂေသ်ကျိယံခဲ
လးသ်ကောဒ်မိယံလံယံ.

ဖိုအဲတ်နဲသ်သံဇုံ. ဟဲမံယံ. ကိုသ်ဂံယံအိုတ်ဆိုမိုတ်လးယံတဂေယံ. တသ်လုံသဒ်နေတ်
လုံအယ်ယံအိုတ်အယ်ယိုယံတကွဒ်ဆိုမိုတ်စေဒ်ကူတူသ်လောလ်ဝဲ. ဂေသ်ကျိယံအိုတ်
မေသ်လံယံ. ရယ်ကဒ်. ဘောသဒ်မောဟဒ်မေသ်ဝဲ. ဘီစးပွယ်ကွာဒေဒ်ကပူယံဖွဲဒ်.

ကွဲဒ်စးဒ်လိုလဒ်. ဝီရိယဒ်ကြးဒ်ဘတ်လီတဲဝီယံ. လုံဖဲလလ်မေဒ်တေယံ သနယ်တံယံ
ဟောဖှာဝဲဒတ်လံယံ.

အနေ့ချီဒ်မေဒ်တေယံသနယ်တံယံ

ဒုရင်္ဂမံ ကေစာရံ

အသရီရံ ဝုဟာသယံ

ယေဝိတ္တံ သံယမေဿန္တိ

မောက္ခန္တိ မာရ ဗန္ဓနံ

အခဲလုံပကညံ ... သဒ်နေတ်. လုံအယ်ယိုယ်ယီယံကွာ. ဝိတ်လဲယံတုယ်သေဝဲ
လံယံ. တဂယ်သေတ်ကျဲဒ်စာသေဝဲလံယံ. မိုသ်ပွသ်တအိုတ်.
လုံအဒွဲကုယ်ကိုပူယ်. အိုတ်ဂးသဲဝဲလံယံ. မေသ်ဝဲစံဒ်စီထေသေ
နေသ်ဝဲပွယ်တကွဒ်. ကီလေလ်သယ် (မာရ်) စးဘုဒ်ပွယ်ကွာ
ပူယ်ဖွဲဒ်ကဒါသေဝဲလံယံ.

မေသ်ဝဲမေဒ်. တေယံသနယ်တံယံ. ကတးသ်ဘွဲ. ဖိုဒိုတ်ခွါ (သံဃာရက္ခိတ) နဲသ်သံဖို
နေတ် (သောတာပတ္တိဖိုလ်) တီယံကေယံဝဲဒတ်လံယံ.

အာဂယ်. ပွယ်ဖုညာနသ်ကေ. သောတယ်ပယ်စဒ်ထံတ်. နေသ်ကေယံဝဲဒတ်လံယံ.

(သံဃာရက္ခိတမထေရ်၏ တူရဟန်းတော်) ပိုဒ်ထူဒ်ဒီပင်လီ.

(၅)

(စိတ္တဟတ္ထမထေရ်) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ခုတ်
ဒေဒ်ဝဲခါ. အကျ်ပျုဒ်ဝဲ(စိတ္တဟတ္ထမထေရ်)ယို. အနဝဋ္ဌိတ စိတ္တဿ. စဒ်ထံတ်မေဒ်
တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်စိုဒ်ပယ်ကဲသဒ်

အိုတ်သယ်ဝူထွီဒ်ကံသ်ပေါလ်ခွါတဂယ်နေတ်. အကွံသ်လံယ်မသ်. ကဟဒ်ဃုဝဲဒတ်
နူလ်လုံ. ပွယ်ပူယ်နေတ်လံယ်. တုယ်မုသ်ထူတ်ခါ. ထိတ်ကေယ်အကွံသ်ပူသ်လံယ်ဝဲဝီယ်.
အိုတ်ဘိုဒ်ဖျသ်တဖူးတ်ပူယ်. လဲယ်ဝတ်နူလ်ဝဲ. ဘာလံယ်နဲသ်သံဝီယ်. ဆိတ်နံယ်အိုတ်
ဝဲပေါလ်ခွါနေတ်. နဲသ်သံဖျညာကပးဝီယ်. အိုတ်တံသ်မေယ်ဆွီဟေတ်ဝဲဒတ်လံယ်.
မေဆွီတဲနသ်ကေ. တသူဝီတ်. တသ်ဖေဒ်တသ်ညတ်. ခဲလးသ်မေသ်ဝဲလံယ်. အံတ်
ဝီယ်ဘွံ. ဘာလံယ်နဲသ်သံဖျညာ.

ကစသ်သေတ်ဇုံ. တနီယ်ညာအီယ်. လဲယ်ကညဒ်လုံ. ပွယ်တမံသ်ပေဒ်ဝဲဒတ်ဇေယ်
ပတီရုံဒ်စဒ်ဝဲဒတ်လံယ်.

တကတ်ဇုံ. ဝဲသေတ်ပွယ်တမံသ်ပေဒ်. တအိုတ်ဝဲမံယ်. မေသ်ဝဲဒးဒ်တသ်အံတ်ဝီတ်
ဆး. နေသ်တးဝဲဒေဒ်အီယ်. ကောဒ်ဘွံမေသ်လံယ်. တဲဝဲဘွံ. ကွယ်ကွံသ်ဖိုဆိုမိုတ်ထံတ်
ဝဲဒတ်. ဝဲသေတ်ဖျညာ. ကွဲဒ်စးဒ်မယ်ဝဲဂံယ်ဟာအဆးတတဲလ်မေသ်နသ်ကေ. ဒေဒ်ဝဲ
တသ်အံတ်ဝီတ်ဆးကောဒ်နီယ်ဒဲဒ်. ကဲပကညံနေတ်. အဘျုဒ်တအိုတ်. ကကဲလုံနဲသ်သံ.

ဆိုမိတ်ဝီရိယံ. ယေခွေဒ်ကယ်ထံတ်နဲသံသံလံယ်. ဒီသံသးသံအံတ်ဘတ်. တသ်ဝီတ်ဆးယို. တံတ်သိုထံတ်ဝဲလံယ်. ဝီရိယံ.

မေသ်ဝဲမေယ်ခိုတ်ယို. ဟင်္ဂလဲဒ်ဘျဲဒ်တအိုတ်. ကလူယ်ထွေ်လံယ်. ဆိုမိတ်ဝီရိယံထွေ်ဝဲလံယ်. တုယ်လုံဟိတ်ဒီသံသးသံမယ်တသ်ပေယ်ပါ. ယဲယ်လံယ်ကဒါဝဲဘဲ.

မေသ်ယဝဲ. ပေယ်ပါနဲဒ်ယဲယ်လံယ်ခိုတ်မဒ်. ကယ်ထံတ်ကဒါ. ဆိုမိတ်ဝီရိယံကယ်ထံတ်ကဒါဒေါဒ်. ဒီသံသးသံဒေါဒ်ဘဲ. ဒေဒ်လုံညာဆိုမိတ်ဝီရိယံ. ထွေ်ကဒါနေတ်မံယ်. ယုဘဲထံတ်ဘဒ်. ကူဝီရိယံထွေ်ဝဲယို.

နဲသံသဖုညာ. လိုယ်လဲဒ်သဒ်ကစသ် (စိတ္တဟတ္ထမထေရ်) ကောဒ်ဝဲဒတ်လံယ်. မေသ်ဝဲထွေ်ဝီရိယံ. နွီဘဲထံတ်ဘဒ်ဘဲ. လုံတသ်ခဲကွာ. တဲသ်တသ်ဝီရိယံဟာကေယ်. ဝတ်နုလ်ဒးဒ်ဖိုပူယ်. မိမတ်သဒ်အမာ. ထိတ်ဘတ်ဝဲ. ကူကယ်တအိုတ်လုံကောလ်ပူယ်. ထိုဒ်ယဲသ်ထီလံယ်. လုံနဲဒ်ဒေပူယ်. ကသာသံတ်စူစူ. ကောလ်ပူယ်အိုတ်အံကဘံ. နေတ်ဘဲပေါလ်ခွါနေတ်. မိမတ်သဒ်အမာကွသ်ထီဝဲဒတ်. ဒေဒ်ပွယ်သီအုတ်သောဒ်. ထိတ်ဖှာဝဲ. နေသ်ကေယ်ဒတ် (အနိစ္စ. ဒုက္ခ) ဂေသ်ကျိယ်. ယယ်အီယ်. ဖဲဆးကတံယ်ပဒ်လို. လုံပေါလ်မုတ်ဝဲအီယ်ယို. ကယ်နဲသံသံ. တဂးသ်တကွးယ်လံယ်. ဆိုမိတ်ဝီရိယံ. လုံအခါပူယ်ပလ်ဃလ်ဝဲ. တသ်ဘံဘိုတ်. ဟိနေဖေါဒ်ဟုထံတ်ဝီရိယံ. ထွေ်လဲယ်ဝဲလံယ်. အမိယ်ပွသ်ထိတ်ထွေ်ဝဲဒတ်.

ဇုံတ်ဇဲယ်. တသ်တဂယ်. ဟာကေယ်လုံပွသ်ကွာ. ခါအီယ်ချဲဒ်ချေဟိထံတ်တသ်ဘံ. လဲယ်ထံတ်လုံဖျသ်. တသ်ဂေသ်အိုတ်ဝဲဒေဒ်လဲတ်. ဆိုမိတ်ဝီရိယံ. ဝတ်နုလ်ကွသ်ဝဲ. အံထံကဘံ. ပွဲလေယ်တကေယ်. မိမတ်သဒ်အဖိုမုတ်ထိတ်ဘတ်ဝဲ.

ယမသ်အီယ်. တသ်တကြးဒ်ဒတ်တဖတ်. ထိတ်ဘတ်ဝဲယို. သဒ်တမုံလ်ကဲထံတ်ဝဲလံယ်. သိတ်ညာဝဲဒတ်. ဒဲတပွယ်ကောဒ်ဂဲယ်တးတ်. အဖိုမုတ်. ဟဲတ်. တသ်ယိုဒ်မုတ်ဇုံ. နဝယ်ထိတ်ဝဲ. နမိအံထံကဘံ. ဖဲတ်ဖဲတ်ပျယ်ပျယ်ယို. ကွသ်ဝဲသဒ်ပျဲဒ်. စိတ်လံယ်လဲယ်ဝဲလီ. တဘဲအီယ်. ကဟာကေယ်ကဒါဝဲတမေသ်လးယ်မံယ်.

မိုဇုံ. နဘတ်ဆိုမိတ်တဂေယ်. လဲယ်ဝဲဒီသံသးသံဝီရိယံ. ဟာကေယ်ဖှောဒ်ထံတ်ကဒါကေယ်ဒေါဒ်လံယ်. တဲဆးကဒါအမိုလံယ်.

ဝီရိယံ (စိတ္တဟတ္ထ) ပေါလ်ခွါနေတ်. ဖောဒ်ဟုတသ်ဘံဘိုတ်ဝီရိယံ. ရိဒ်ပျလ်ဝဲ. (အနိစ္စ. ဒုက္ခ) လဲယ်ဝဲခါ. တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်)လံယ်.

တုယ်လုံဖျသ်ဘဲ. တဲနဲသံသယေကညာဝဲဒတ်. နဲသံသဖုညာ.

ဒုံဒ်ကဲနယ်နဲသံသံ. မဒုအဘျဲဒ်ဖိုတ်. ကအိုတ်ဝဲလဲတ်. နမဲလ်သတ်နေတ်. ဒေဒ်ပွယ်ကွေယဲလ်. လးသ်သူသောဒ်. ဘေကတြုတ်မယ်သဒ်. နတသ်မဲလ်ရှဒ်တအိုတ်ဝဲလံယ်. တဲဝဲဒတ်.

ကစသ်သေတ်ဇုံ. တဘုံအိယံလံယံ. ဒုဒ္ဒကယ်ကေယံယံ. ယေကညာဝဲအာယို. ဒုဒ္ဒကဲထံတ်ကဒါဝဲ(စိတ္တဟတ္ထ) နံသံသံနေတ်. ဒီသံသးသံဘူးဒးဒ် (ပဋိသမ္ဘိဒါ) တဘုံယံတုယံဝဲလုံ. (အရဟတ္တဖိုလ်)လံယံ.

နံသံသံဖုညာ. ဒေဒ်လဲတ်မံယံ (စိတ္တဟတ္ထ) နကေယံကဒါ. အခါဘတ်လီ. တဘုံအိယံ. နကကေယံကဒါအိုတ်ဝဲယေလ်မဒ်လဲတ်တဲဝဲ.

ကစသ်သေတ်ဇုံ. လုံညာခါယကေယံနေတ်. ကမိယုံလ်ဘတ်သဒ်မာယိုကေယံ ဝဲဒတ်လံယံ.

ခါအိယံ. ကစသ်ပွဲသ်သဒ်တကွဒ်နေတ်. တအိုတ်ဝဲလးယံ. ကူမေသ်ယိုတကေယံဝဲ လးယံလံယံ.

နံသံသံဖုညာ. လဲယံကွဲဝဲလုံကစသ်ယွယ်အိုတ်. တဲပျဒ်ဂေသ်ကျိယံတကွဒ်. ကူသ်ဒိုတ် ထံယွယ်ကစသ်ကွဲဇုံ. (စိတ္တဟတ္ထ) နံသံသံနေတ်. တဲဝဲ (အရဟတ္တဖိုလ်) တသ်တဲလံယံ. ပတီရုံဒ်ပျဒ်ဝဲဒတ်.

ဖိုအဲတ်နံသံသံသေတ်ဇုံ. (စိတ္တဟတ္ထ) တသ်တဲနေတ်မေသ်ဘတ်ဝဲလံယံ. ယဖိုခွါ နေတ်. နံသံစသ်သဒ်ဒွဲ. တဂးသ်ကွးယံဝဲ. တသီတ်ညာဒေဒ်. သူယံတောယံကံတရာခါ. ဟိတ်ဒးဒ်ဖျသ်နေတ်. တလံယံဘွေဒ်လဲယံကေယံ. လေသ်လိုယံဝဲဒတ်လံယံ. ခါအိယံ နေတ်. တသ်ဘူတ်တသ်ဒဲဘဒ်ကွာ. ထုံဒ်ပူယံဖွဲဒ်သဒ်. နေသ်ဝဲကစံဒ်လီတဲဝီယံ. လုံဖဲလလ်မေဒ်တေယံသနယံတံယံ. ဟောဖွာဝဲဒတ်လံယံ.

အနေချို့ဒ်မေဒ်တေယံသနယံတံယံ

၁။ အနဝဋ္ဌိတ စိတ္တဿ
သဒ္ဓမ္မံ အဝိဇာနတာ
ပရိပ္ပဝ ပဿာဒဿ
ပညာနပရိပူရေတိ

အခဲလုံပကညံ ... သဒ်ဂးသ်ကွးယံတအိုတ်. တသီတ်ညာသူယံတောယံကံတရာ
စူသ်နလ်အံတ်သတယ်တရာ. တဂးသ်ကွးယံဝဲ. ပွယ်နေတ်.
လောကိုဒ်တရာပံညာ. တလးပွဲယံဝဲမေသ်လံယံ.

၂။ အနဝဿုတ စိတ္တဿ
အနန္တာဟတစေတသော
ပုညပါလ ပဟိနဿ
နတ္ထိ ဇာဂရတော ဘယံ

အခံလုံပကညံ ... ရယ်ကဒ်သဒ်ခံတ်. တဘတ်စံတ်. တောသဒ်မယ်ဘတ်ဒိုတသ်
တအိုတ်ဂေယ်အးတကွဒ်. ထုံဒ်ဖဒ်သဒ်ဝီယ်. နတ်ထံဘိုသဒ်
ယဟာတယ်ပိုတ်ကိုယ်နေတ်. ကီလေယ်သယ်ဒုတ်ဒါတအိုတ်
ဝဲလးယ်လံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘွံ. အာဂယ်ပွယ်ဖုညာ. ဘျံဒ်ဖိုတ်ဒိုတ်
အိုတ်ကေယ်ဝဲဒတ်လံယ်.

ဒေဒ်နေတ်ဝီယ်ဘွံ. လုံဒိတနီယ်နဲသ်သံဖုညာ. တရာသပေယ်. တသ်စီဝေနေတ်.
မေသ်ဝဲတသ်တဲတကွဒ်. ဆွေနေွဝဲဒတ်လံယ်.

နဲသ်သံသေတ်ဇုံ. တသ်လုံကီလေယ်သယ်နေတ်. တသ်ဝီဃးဝဲဒိုတ်မဒ်လံယ်. ကွသ်လုံ
(စိတ္တဟတ္ထမထေရ်) နေတ်တုယ်အရဟတ္တဒ်ဖိုလ်ကွဲအကျ်အူပဒ်နေတ်သယဒ်. အိုတ်
ကစံဒ်လီမေသ်ဝဲနသ်ကေ. ကီလေယ်သယ်ခွီခွဒ်မယ်ဟိုဒ် ဝဒ်ဇံယ်ဃို. နွီဘွံထီဆဒ်.
ထွဲဒ်ကဲကညံ. နွီဘွံတံတံကဲဝဲ. နဲသ်သံလံယ်.

နေတ်ဘွံကစသ်ယွယ်. တသ်တဲတကွဒ်ကဲထံတ်သဒ်. ဟဲကညဒ်ဝဲလုံဒါလံယ်ပလ်
လံသ်ကွဲ. ဆိတ်နံယ်အိုတ်ဝဲဝီယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ဖဲယယ်ကစသ်ယွယ်. ဟဲကညဒ်ခါ. သုတဲစီဝေတသ်တဲမဒု
လဲတ်စဒ်ဝဲဒတ်လံယ်.

နဲသ်သံဖုညာ. မေသ်ဝဲတသ်တဲဒေဒ်အီယ်. တဲစီဝေဝဲ. ပတီရှံဒ်ထံတ်ကဒါဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. တသ်လုံကီလေယ်သယ်နေတ်. တသ်ဝီဃးဒိုတ်ဝဲရဒ်မဒ်.
ကီလေယ်သယ်နေတ်. ဃုမယ်သဒ်. ဖံတ်နေဝီယ်. ဖံတ်ထးနွံလ်. တသ်ပူယ်တမီယ်မီယ်.
မေသေဝဲနေတ်. လဲသ်ထံဝဲစဲတ်ကျယ်ဝလယ်နေတ်. အိတ်ဝဲဒတ်ဒေဒ်. အထံကတးသ်
ဗျယ်မယ်ကံသ်နသ်ကေ. ဖုတ်ဝဲဒေဒ်. ကီလေယ်သယ်နေတ်. လဲသ်ထံဝဲတဘးဒ်ဒေဒ်
အီယ်မေသ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. တသ်လုံကီလေယ်သယ်နေတ်. ပံညာလးပွဲယ်မေသ်ဝဲ.
ယယ်ကစသ်ယွယ်သေတ်မဒ်. တိုယ်လိုဒ်ချံဒ်ချာသေဝဲဒေဒ်နေတ်. အိုတ်တံသ်ပွယ်ဖုညာ.
နဘတ်တဲလံသ်ကွဲ. တအိုတ်ဝဲလးယ်လံယ်. ယယ်ကစသ်ယွယ်နသ်ကေ. လုံညာခါဘုခေခွီ
တစဲဒ်ဖိုဒးဒ်. ပံဒ်တူလေလ်ဒိုတဘေတ်ဃို. ဃုဘွံထံတ်ဘဒ်ထီဆဒ်. ကဲယသေဒ်နဲသ်သံခါ.
လူယ်ထွဲဒ်ဖူဘတ်ဝဲဒေဒ်. တဲဝဲဒတ်လံယ်.

နဲသ်သံဖုညာ. ဃေကညာပတီရှံဒ်ထံတ်ဝဲဃို. ကေယ်ဟောပျဒ်ဝဲအတေဒ်ဖဒ်ကျံ.
ဒေဒ်အီယ်လံယ်.

အတောဒ်ပျဉ်ယဒ် (ကုဒါလပဏ္ဍိတ)ဇနိတံယံ

မိအဲတ်နဲသံသေတ်ငုံ. လုံညာခါ. ဒုပြိသ်ကသီကံသ်ပူယ်. ပျယ်မတဒ်ကဲဝဲစံယ် ပယ်ခါနတ်. မိယ်အိုတ် (ကုဒါလပဏ္ဍိတ) ပွယ်တဂယ်နတ်. ကဲထံတ်ယသေဒ်ယဟာ. အိုတ်ဝဲလုံ. ဟီမဒ်ဝိုယ်တယ်. ပွသ်ဒိုတ်ပူယ်နတ်လံယ်. အိုတ်ဝဲယောဒ်လာဆးကတံသ် ပဒ်လို. တုယ်လုံတသ်စူယ်လံယ်သံခါဘွံ. လုံဟီတ်ပလ်ဃလ်ဝဲ. ဘုခေခွီတစဲဒ်ဖိုဒးဒ်. ပံဒ်တူလေယ်ဒိုတဘေတ်. နံတ်ထံတ်ဘတ်ဝဲ. ဘုခေခွီတကွဒ်. ဟဒ်ဂံယ်လးသ်လံယ်. ဆိုမိုတ်ဝီယ်. လူယ်ထွဲဒ်ကွေလ်ဝဲလံယ်. ဒးဒ်ပံဒ်တူဆွဒ်ကဖူတ်ထံတ်ဟံတ်ဒိုတ်. သုတ်လံယ် ဝဲဘုခေခွီ. တုယ်လုံပွသ်ထံတ်ဘွံ. ဘောဒ်နေဝဲဒတ်. ပလ်တံသ်အခွီတစဲဒ်. အိုတ်တံသ် ဖုညာ. အံတ်ဝဲဒတ်လံယ်. နေတ်ဘွံ(ကုဒါလပဏ္ဍိတ)နတ်. ယအိုတ်လုံဟီတ်. အဘျံဒ် တအိုတ်. ဆိုမိုတ်ဝီယ်နုလ်ပွသ်ပူယ်. ကဲထံတ်ကဒါ. ယသေဒ်လံယ်.

ယောဒ်လာဆးကတံသ်ပဒ်လိုအိုတ်ဝဲ. တသ်စူယ်လံယ်သံဒေါဒ်ဘွံ. ပံဒ်တူလေယ်ဒို ဒးဒ်ဘုခေခွီတစဲဒ်ဖို. နံတ်ထံတ်ဒေါဒ်ယိုထွဲဒ်ကဒါဝဲလံယ်.

ဒေဒ်နတ်မံယ်. ယုဘွံထံတ်ဘဒ်. ကဲယသေဒ်တဘွံ. ထွဲဒ်တဘွံအိုတ်ဝဲဒတ်. နွီဘွံထံတ် ဘဒ်. ကဲယသေဒ်ဒေါဒ်ဘွံ (ကုဒါလပဏ္ဍိတ)ဆိုမိုတ်ဝဲဒတ်.

ယယ်အီယ်. မေသ်ဝဲပံဒ်တူလေယ်ဒို. တဘေတ်ယို. ဘတ်လူယ်ထွဲဒ်အဘွံအာမဒ် လီ. ပံဒ်တူမေတအိုတ်မဒ်. ကဂေယ်ဝဲယယ်. ဆိုမိုတ်ဝီယ်. လဲယ်ဝဲလုံ (ဂင်္ဂါ) ထီကျိုနီယ် နေတ်ဘွံ.

ပံဒ်တူလံယ်တဲလ်လံသ်. မေတီတ်ထွဲ. ကကေယ်ထးကဒါဘတ်ဒေါဒ်. ဒေဒ်တထီတ် ထွဲကဘတ်မယ်ဝဲ. ဆိုမိုတ်ထံတ်. ဘုခေခွီဘိုတ်. စးထံတ်ဝဲလုံ. ပံဒ်တူလိုယ်. ဖံတ်ထံတ်ဝဲ အဘိုထောဒ်ဒီ. အူတရေဒ်ဝဲလုံတသ်ဖဲဒိုတ်သးဝဲ. ဘီတ်ထံတ်မဲလ်ကွေလ်ဝဲလုံ. ထီကျိုပူယ် လံယ်. ဝီယ်ဘွံစံတ်ထံတ်မဲလ်ကွေသ်ဝဲ. ပံဒ်တူလံယ်တဲလ်လံသ်တထီတ်လးယ်ဝဲဒတ်.

(ဖိတံမေ) ယနးယ်လီ.

(ဖိတံမေ) ယနးယ်လီ. သးဘွံထီဆဒ်ကောဒ်ဖွဒ်ဖဒ်ဒိုတ်ဝဲလံယ်. ဖဲနတ်ခါ. ပျယ် မတဒ်စံယ်ပယ်နတ်. ကိုသ်ကလးဒ်ထံတ်. တသ်လံသ်တကွဒ်. လဲယ်ဒုံဒ်ဒုတ်လံယ်နးယ် ဝီယ်. ဟာကေယ်ကဒါဝဲ. ဖဲ(ဂင်္ဂါ) ထီကျိုနီယ်တေထံတ်ဒဲဖိုတဲနာ. အိုတ်ဘွေဒ်ဝဲဒတ်. ကလုသ်ထီလဲယ်လံယ်ထီကျိုနီယ်ခါ. နသ်ဟူဘတ်ဝဲ (ကုဒါလပဏ္ဍိတ) ကောဒ်ဖွဒ်ကလုသ် သံတ်. ကောဒ်နေဝဲဒတ်. နဝဲပေါလ်ခွါငုံ. ယယ်နတ်ဒုံဒ်ဒုတ်ဒါဝီယ်. နေသ်အံယ်ပွဲ ဟာကေယ်ဝဲဒတ်. ယပလ်လံယ်သဒ်. ယယ်အီယ်ပွယ်နးယ်တသ်တဂယ်. နဝဲနသ်ကေ.

(ဇိတံမေ) ယနးယံလီ.

(ဇိတံမေ) ယနးယံလီ. နကောဒိဖွဒိတဲဝဲ. မေသ်နနးယံမဒုယို.

နကောဒိဖွဒိဝဲဒေဒိအိယံလဲတ်.

ကစသ်စံယံပယံဒိုတ်ဇံ. ကစသ်စံယံပယံဒိုတ်နေတ်. ရံလ်သဲဒိဒွဲခူးမေသ်ဝဲဒုတ်ဒါ
လံယနးယံဝဲ. မေသ်ဝဲနးယံတသ်ဒေဒိနေတ်. လုံခီအစူကဲထံတ်ကဒါသေဝဲဒေဒိမံယံ.

ယဝဲနေတ်. သဒိဒွဲမေသ်ဝဲ. လောပဒိဒုတ်ဒါ. နးယံဘတ်ဝဲလီ. မေသ်ဝဲလောပဒိ
ဒုတ်ဒါ. လုံခီကနးယံယယံဂံသ်. တအိုတ်ဝဲလးယံလံယံ. မေသ်ဝဲနးယံတသ်အဂေသ်
ထီဆဒိမေသ်ဝဲဒတ်လံယံ. ကူမေသ်ယို (ဇိတံမေ. ဇိတံမေ) ယကောဒိဖွဒိဝဲဒေဒိနေတ်
မေသ်လံယံ.

ပျယ်မတဒိစံယံပယံဒိုတ်နေတ်. ဟူဘတ်ဝဲ (ကုဒါလပဏ္ဍိတ) တသ်တဲဘွံ. ဃေနေဝဲ
ယသေဒိယဟာစိုယ်ဃတ်. ဒးဒိသိတ်သုဒိတကွဒိ. ကူထံတ်ဝဲယသေဒိယဟာနေတ်လံယံ.

ဒူပြဲသ်ကသီကံသ်. စံယံပယံပျယ်မတဒိ. ကဲယသေဒိယဟာပရးန္တီကံသ်စံယံပယံ
အိုတ်တကွဒိ. ဟူဘတ်ဝဲဘွံ.

ပျယ်မတဒိစံယံပယံတဂယ်. တးယံကွေလ်ထီကံသ်နူသ်ပြဲဒိသဒိ. ကဲဝဲယသေဒိ
ယဟာ. တမေသ်ဝဲလုံကြံတမံသ်. ဘျံဒိဖိုတ်ဒိုတ်နေ. ထီကံသ်နူသ်ပြဲဒိသဒိစိုကမံယံ
ဒိုတ်အိုတ်. ထီတ်စိုဝဲယို. ကဘတ်မေသ်ဝဲလံယံ. ဆိုမိုတ်တဲတ်ပးဒိလောလ်သဒိဝီယံ.
စံယံပယံဖုညာသေတ်နသ်ကေ. ဒးဒိကမူးသ်ပရေဒိသဒိခဲလးသ်ကဲထံတ်ဝဲယသေဒိယဟာ
လံယံ.

(ကုဒါလပဏ္ဍိတ) ယသေဒိနေသ်ဝဲဒးဒိ. ဈာယ်သပယံပဒိဝီယံ. တုယ်လုံသီဘွံကဲ
ထံတ်ဝဲလုံ. ပျယ်မယံကံသ်လံယံ.

ကစသ်ယွယ်နေတ်. ကေယံတဲဟောပျဒိဝဲအတေဒိဇိကျဲဒေဒိနေတ်ဝီယံ. ဖဲနေတ်ခါ
(ကုဒါလပဏ္ဍိတ)နေတ်. ခါအိယံတဃတ်. ယယံကစသ်ယွယ်မေသ်ဝဲဒတ်လံယံ. ပံပျဒိဝဲ
ဇိတောယံဝီယံနေတ်.

ဖိုအဲတ်နဲသ်သံသေတ်ဇံ. တသ်လုံကီလေယံသယ်. မေသ်ဝဲဂေသ်ကျိယံဒေဒိနေတ်ယို
တသ်ဝီဃးဒိုတ်မေသ်ဝဲဒတ်. ဟောဖွာကေယံဝဲဒေဒိနေတ်လံယံ.

(စိတ္တဗျူဟာမထေရ်) ပိုဒ်ထွန်ဒီယံလီ.



(ရဟန်းငါးရာ) ဝိသုဒ္ဓိ

ကစသယွယ်နေတ်. သယ်ဝုတ္တိဒ်ကံသ်. ဝေယ်တဝိယ်ဗျသ်ပူယ်. ဆိတ်နံယ်အိုတ် ဒေဒ်ဝဲခါ. အကျုပျုဒ်ဝဲအာထိုဒ် (ဝိပဿနာ) နဲသ်သံယဲသ်ကယယ်ဃို (ကုမ္ဘုပမံ ကာယမိမံ ဝိဒိတွာ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသ်

သယ်ဝုတ္တိဒ်ကံသ်ပူယ်အိုတ်. နဲသ်သံယဲသ်ကယယ်နေတ်. ဟိမယ်လိုနေကမထာလုံ. ကစသယွယ်အိုတ်ဝိယ်. ထွဲဒ်ခယီလဲယ်ဝဲဒတ်. ယူယ်စနယ်တကယယ်ယီယ်ဝဲတသ်လံသ်. တုယ်ဝဲလုံတဝဲဖဒ်ဒိုတ်တဖှုတ်လံယ်. တဝဲဖိုဖုညာ. ပတီရုံဒ်ဝဲဃို. တဘိုဒ်တယီယ်ဒးဒ်. တဝဲအိုတ်. ပွသ်ဒိုတ်တပွသ်ပူယ်နေတ်. အိုတ်ဝဲဒတ်လံယ်.

စဒ်ထံတ်လုံနဲသ်သံဖုညာတုယ်ဘွဲ. ပွသ်ပူယ်အိုတ်နဒ်ခဲလးသ်တကွဒ်. နဲသ်သံသေတ်. သီဒ်လဒ်စိုကမံယ်ဃို. အိုတ်လုံသေတ်ဒိတကဲဝဲ. ဒးဒ်ဖိုမာခဲလးသ်. ဘတ်စိတ်လံယ်အိုတ် ဝဲလုံ. ဟံတ်ခိုတ်ဖှုတ်နေတ်လံယ်. နဒ်တဖတ်ဆိုမိုတ်ဘတ်ဝဲ. နဲသ်သံတကွဒ်. အိုတ်ဒိ သံသးသံဝိယ်ကကေယ်ဝဲဒတ်. တနသ်ကေယေလ် (၁၅) သံသေတ်. တကေယ်ဝဲဘွဲ.

နဲသ်သံသေတ်တကွဒ်. မေအိုတ်ဖဲပွသ်ပူယ်. ဝဲသေတ်တဖတ်. အိုတ်လုံသေတ်ဒိ တကြးဒ်. ဝသ်ဒွဲသးလာဆးကတံသ်ကိုပူယ်. ဒးဒ်ဖိုမာခဲလးလ်ကဘတ်အိုတ်လုံ. ဟံတ်ခိုတ် ဖှုတ်နေတ်. တမေသ်တသ်ညံ. နဲသ်သံတကွဒ်. မယ်ဦယ်ပွဲစိတ်ကွေလ်မဒ်ကကြးဒ်ဝဲ ဆိုမိုတ်ဝိယ်. လံယ်ဦယ်ဂံသ်. အထိတ်. အသံတ် အနး. အမျိုမျိုမယ်ဦယ်ဝဲဒတ်. ထိတ် ဟူနးဘတ်ဝဲနဲသ်သံဖုညာ. သဒ်တကးယီဒိ. တသ်ဆာမျိုမျိုကဲထံတ်ဝဲဃို.

ဖဲတသ်လံသ်အီယ်. ဒးဒဲသေတ်တကြးဒ်. ပကေယ်လုံကစသ်ယွယ်အိုတ်. ခဲလးသ်
မံယ်. တဲတ်ပးဒ်လောလ်သဒ်ဝီယ်. ကေယ်ဝဲဒတ်နေတ်. ဘာလံယ်ကစသ်ယွယ်. ဆိတ်
နံယ်ဝဲနဲသ်သံဖုညာ. ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. သုဝဲတကွဒ်. ဘတ်မဒုတသ်လံသ်နေတ်. အိုတ်တကဲဝဲလဲတ်
စဒဲဒတ်.

နဲသ်သံဖုညာ. ကဲသဒ်ဂေသ်ကျိယ်ခဲလးလ်. ပတီရုံဒ်ပျဒ်ထံတ်ဝဲဒတ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. ဖဲတသ်လံသ်နေတ်လံယ်. ဒးဒ်သုသေတ်ကြးဒ်ထဲဒ်လဲဒဲ
ဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့. ကစသ်ပွဲသ်သေတ်. လဲယ်တဘူတ်ဝဲလးယ်လံယ်
ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. သုလဲယ်လုံညာ. စုကဝဲယ်တပတ်ဝဲ. ခါအီယ်လဲယ်စောလ်
စုကဝဲတဖတ်အီယ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့. စုကဝဲယ်နေတ်. မေသ်မဒုလဲတ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. ယယ်ကစသ်ယွယ်နေတ်. သုဖိုအဲတ်သေတ်ဂံယ်ဖုညာ
ကဟေတ်စုကဝဲယ်. လဲယ်စောလ်ကေယ်စုကဝဲယ်တကွဒ်နေတ်. တဲဝီယ်.

(ကရကီယ. မတ္တကုသလေန. ယန္တ သန္တ ပဒံ အဘိသမေစ) ၁၉၁

စဒ်ထံတ် (မေတ္တသုတ်ပရိတ်တော်) ဟောဖွာမယ်လိုနေဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ငဲ့. ငမသ်ဝဲ (မေတ္တသုတ်ဒေသနာတော်) အီယ်နံလ်လံယ်
ပွသ်ပူယ်. စဒ်ရိဒ်ထံတ်ဝီယ်. နံလ်ဖျသ်ပူယ်နေတ်လံယ်. မယ်လောလ်တဲဝီယ်မးကေယ်
ကဒါဝဲလုံ. ပွသ်ဒိုတ်နေတ်လံယ်.

နဲသ်သံသေတ်ဖုညာ. ဟာကေယ်ဝဲလုံပွသ်ဒိုတ်. ကစသ်ယွယ်မယ်လောလ်အတး.
ဝတ်နံလ်လံယ်ပွသ်ပူယ်ရိဒ်ဝဲ (မေတ္တသုတ်) နေတ်လံယ်.

နဒ်ခေါဒ်ပွသ်ဖုညာ. နေသ်ဝဲမေတ္တယ်သဒ်ဃို. တဂးသ်ခေါဒ်ကျိယ်ဆိုယ်ဟီနေဝဲ
တဖျသ်တသ်ဘံမယ်ဝဲဒတ်လံယ်. လံယ်သဒ်ဦယ်အယ်ယိုယ်ဖုညာတနဲတ်ဖွာဝဲလးယ်
လံယ်. နဲသ်သံဖုညာ. အိုတ်ဘတ်မုသ်ပးယ်. သဒ်ဂးသ်ကွးယ်. အာထိုဒ်ဘတ်ဝဲ. ဝီပဒ်
သနယ်တရာလံယ်.

မေသ်ဝဲရုံလ် (အတ္တဘော) နေတ်ဟဒ်ဂံယ်သေ. ဂေသ်ကျိယ်အိုတ်လံယ်. တဂးသ်
ကွးယ်အိုတ်ဝဲလံယ်. ဒေဒ်ဝဲတဃိုဘတ်ဒေဒ်. တပးယ်ဟံတ်ခိုတ်သီသိုမယ်သဒ်လံယ်.
ရှဒ်ပွါဝဲဝီပဒ်သနယ်လံယ်.

ဂေသ်ကျိယ်တကွဒ်. ကစသ်ယွယ်နေတ်. အိုတ်လုံစေယ်တဝိုယ်ဖျသ် (ဂန္ဓကုဋ်)
တးဒ်ပူယ်သီတ်ညာထိတ်ဖွာဝဲဒတ်.

ဖိုအဲတ်နဲသံသေတ်ငုံ၊ မေသ်ဝဲမံယ်.

မေသ်ဝဲရုံလ် (အတ္တဘော) နေတ်. ဟဒ်ဂံယ်သေဂေသ်ကျိယ်အိုတ်ဝဲလံယ်. တကးသ် ကွးယ်ဂေသ်ကျိယ်အိုတ်ဝဲလံယ်. ဒေဒ်ဝဲတယိုဘတ်ဒေဒ်. တပးယ်ဟံတ်ခိုတ်သီသိုသောဒ် မေသ်ဝဲလံယ်. အိုတ်ဝဲလုံယုယ်ဇနယ်. တကယယ်ယီယ်တသ်လံသ်. ပှသ်ဖိုနေဝဲယံယ် ချိယ်တံယ်. ကပြသ်ကပံယ်ဒေဒ်ဝဲဆိတ်နံယ်ဖှာနဲသံသေတ်မဲလ်ညှာသောဒ်. လုံဖဲလလ် မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

အခေဒ်ချိုဒ်မေဒ်တေယ်တံယ်.

ကုမ္မုပမံ ကာယပိမံဝိဒိတွာ
နဂရပမံ ဝိတ္တပိဒံ ဌပေတွာ
ယောဓေတ မာရံ ပညာဝုဓေနေ
မိတဉ္စရက္ခေ အနိဝေသနောသိယာ

အခံလုံပကညံ ... မေသ်ရုံလ် (အတ္တဘော) နေတ်ဒေဒ်တပးယ်ဟံတ်ခိုတ်သောဒ် သိတ်ညှာဝဲယို. နံသ်စသ်သဒ်နေတ်. ဒေဒ်ဝေသ်သောဒ်ဘိတ် ဘးကးသ်ကွးယ်တီယ်ဆံဒ်ဝီယ်.ဒးဒ်ပံညှာမေသ်ဝဲလဲဒ်နဲဒ်ဖုညှာ ကီလေယ်သယ် (မာရ်) ဒုတ်ဒါနေတ်ဘတ်ဒံဒ်ဝဲလံယ်. နးယ် နေသ်ပလ်ဝီယ်. ဈယ်သမယ်ပဒ်သေတ်ဘတ်စံဒ်ရှံဒ်ဝဲလံယ်. မေသ်ဝဲဈယ်ချာသယ်ကွာ. သယ်ယယ်တဒ်ညီဒ်ဝဲသေတ် တအိုတ်ဘတ်ဝဲလးယ်လံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘွံ. နဲသ်သံယဲသ်ကယယ်ဆိတ်နံယ် ဝဲခါဒးဒ် (ပဋိသန္တိဒါ) တဘွံသံတုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်.

(ရဟန်းငါးရာ) ဝိုဒ်ထူဒ်ဝီယံငဒီ.



(၇)

(ပူတိဂတ္တတိဿမထေရ်) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်. ဆိတ်နံယ်အိုတ်ခုတ် ဒေဒါ. အကျ်ပျုဒ်ဝဲ (ပူတိဂတ္တတိဿမထေရ်)ယို. (အစိရံဝတယံကာယော). စဒ်ထံတ် မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

ဗျိဒ်ခိုဒ်ပယ်ကဲသဒ်.

သယ်ဂူတ္တိဒ်ကံသ်ပူယ်. ပေါလ်ခွါဖိုတဂယ်နေတ်. လုံသယ်သနယ်ဒွဲ. နုံလ်လံယ်ကဲဝဲ နဲသ်သံလံယ်. မိယ်ဝဲလုံ (တိဿမထေရ်) လံယ်. အိုတ်ဝဲယေလ်ဘွဲ. တနီယ်မုသ်ဒေါဒ် (တိဿမထေရ်) လိုယ်နေတ်. တသ်ဆာဟဲဖှာထံတ်ဝဲလံယ်. လဲဒ်အူနေတ်. နဲတဘတ် ခတ်ခွီ. ဝိယ်ဘွဲနဲဝဲသူခွီ. ကွေတ်ဘုတ်ခွီ. မံဒ်တံသ်သတ်. သောဒ်ဝိသ်သတ်. တသ်ဝေဖဒ် ဒိုတ်. ဟဲဖှာထံတ်ဝဲအဆံဆံလုံ (တိဿမထေရ်) နဲသ်သံလိုယ်. ဒံဂယ်နေတ်အိုတ်ဝဲထဲ အပူယ်လံသ်လံယ်. ကူမေသ်ယိုကောဒ်ဝဲလုံ (ပူတိဂတ္တတိဿမထေရ်) လံယ်. လိုယ်ယံသ်အုတ်ဝိုဒ်မေသ်ဝဲ(တိဿမထေရ်)လံယ်.

ဝိယ်ဘွဲတသ်ဆာဖုညာ. တုယ်လုံအယီဝတ်နုံလ်လံယ်အံတ်ကလိုယ်ဝဲဒတ်လံယ် ကူကယံဝဲတသ်ဘဲနေတ်. ဒးဒ်အဖီအသွိတ်ကွဲတ်ကွဲ. ဘတ်အးဝဲဒတ်ခဲလးသ်ပြဒ်လံယ်. အိုတ်ယုံလ်ဖုညာ. ကွသ်ကတံယ်ပျုဒ်ဝဲ. တကဲလးယ်ယို. ပလ်တံသ်ဟဒ်ပူယ်လဲယ် ကွေလ်ဝဲဒတ်လံယ်.

(ပူတိဂတ္တတိဿမထေရ်) တပါလံယ်. ပွယ်ကွသ်တအိုတ်. မိနံယ်ဝဲဒတ်ဖဲခဒ်ဒိုတ် နေတ်လံယ်.

တနီယံမုသဒေါဒ်. ကစသယွယ်နေတ်. ဒးဒ်မဟယ်ကရူနယ်သမယ်ပဒ်. ကွသ်
လံယ်ဝဲဒတ်လောကဒ်. (ပူတိဂတ္တတိဿမထေရ်) ကဲထံတ်သဒ်ဂေသ်ကျိယ်.
ကနေသ်ဝဲအရဟတ္တဒ်ဖိုလ်. အကျ်အူပဒ်နေဒ်သယဒ်. ထီတ်လံယ်ဝဲယို.

နဲသ်သံဝဲအိယ်. အိုတ်ယုလ်ဒးဒ်ဂံယ်တကွဒ်. ပလ်တံသ်ဟဒ်ပူယ်ကွေလ်ဝဲဂံယ်လးသ်
လီ. မေလွဲလုံယယ်ကစသ်ယွယ်. အာကိုပွယ်ဂယ်. တအိုတ်ဝဲလးယ်လံယ်. စံတ်ထီဝဲဝီယ်.
ဒေဒ်ဟဒ်လဲဒ်ကွသ်ဖျသ်. လဲယ်လဲဒ်ဝဲဒတ်. ဝတ်နုလ်လံယ်ဖတ်ကပူယ်. နံသ်စသ်ကိုယ်
တဲယ်ဒိုထံတ်ထီခွံ. ထီခွံကိုသ်လးယ်ထံတ်ဘွံ.

(ပူတိဂတ္တတိဿမထေရ်) မိနယ်ခဒ်ဒးဒ်အစုဖူလဲဒ်သေစံနေဝဲ. နေတ်ဘွံ. နဲသ်သံ
အဂယ်ဖုညာထီတ်ဝဲ. ကရံဟဲဖိုတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံငဲ့. ပွဲမံယ်. ကစသ်ပွဲသ်သေတ်. ကမယ်ဒတ်ဝဲရံဒ်ဝီယ်
စောလ်ထံတ်ခဒ်. ပလ်နုလ်ဝဲလုံဖတ်ကပူယ်နေတ်လံယ်.

ကစသ်ယွယ်နေတ်.မးပွယ်ပဲလ်နေတခေါဒ်ဘေတ်. မယ်ဝဲဖယ်ယေယ်ထီဝီယ်.ဘွံစံတ်
(ပူတိဂတ္တတိဿမထေရ်) လိုယ်. ဘုဒ်ဃလ်ပလ်တသ်ဘံ. ကုတ်နေဝဲကဖံယံ. သေ
တေသ်စုတ်ဝီယ်. မးလိုသူထံတ်ဝဲလံယ် (မထေရ်)နေတ်ဒးဒ်ထီခွံကိုသ်လးယ်. လူစံတ်ဒုဒ်
အံတ်လုသ်ဝဲထီလံယ်. လုသ်ထီဝီယ်. လိုလံယ်တသ်ဘံ. သူထံတ်ဝဲယို. ဒုဒ်ကယ်ထံတ်ဝဲ
(မထေရ်) နေတ်လံယ်.

ကစသ်ယွယ်. နံသ်စသ်ကိုယ်တဲယ်. ကွသ်ကတံယ်ပျုဒ်စုဒ်ဝဲယို. (မထေရ်) နေတ်
မုသ်ပးယ်သဒ်ဖို့. မိနယ်ဝဲလုံခဒ်ဒိုတ်နေတ်. ဘဲဘဲနွေဒ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. ဆးထးတ်ဝဲလုံ (ပူတိဂတ္တတိဿမထေရ်) ဒိုတ်ဒံ.

ဖိုအဲတ် (ပူတိဂတ္တတိဿ) ငဲ့.ဒးဒ်သးဆီဒီပါ. အစုဒ်အဝေရဲသ်ကွဲယ်. ပလ်ဖိုတ်သဒ်
မေသ်ဝဲ. အထံတခွီ. အလဲသ်တထာအိုတ်ဝဲ. ရုံလ်ခယ်တယ်. အုတ်ပိုဒ်တကွံတ်အိယ်.
ဖံတ်ဂးသ်တသ်. သဒ်မူမေတအိုတ်လးယ်ဝဲဘွံ. ဂေယ်ယိုဘျုဒ်ကျိတအိုတ်. ဒေဒ်ဝဲဖေ
ဘေတ်ပွသ်. သေတ်မုတ်သောဒ်. နရုံလ်ခယ်တယ်ကိုယ်နေတ်ဘတ်မိနယ်အံထံကေယ်
ဝဲလုံ. ဟံတ်ဒိုတ်ဖူးတ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တောယ်ဟောဖွာ
နေဝဲဒတ်လံယ်.

အနုဒ်ဗျူဒ်မေဒ်တေယ်သနယ်တံယ်

အဝိရုံဝတယံကာယော
ပထဝီ အဝိ သေဿတိ
ဆုဒ္ဓေါ အပေတဝိညာဏော
နိရုတ္တံ ကလိင်္ဂရံ

အခံလုံပကညံ ... မေသိဝံရုံလ်ခယ်တယ်ကိုယ်အိယ်ဝေယ်ညေယ်သဒ်မူ. မေ
 တအိုတ်လးယ်ဘွံ. သိုတသေလးယ်မေသိဝံ. ဒေဒ်သေတ်မုတ်
 သောဒ်တယေလ်ဝဲခါ. ဘတ်ဖိနယ်ကေယ်ဝဲလုံ. ဟံတ်ခိုတ်ဖူးတ်
 လံယ်.

မေသိဝံ. မေဒ်တေယ်သနယ်တံယ်. ကတးသ်ဘွံ (ပူတိဂတ္တတိဿမထေရ်) နေတ်.
 ဒးဒ် (ပဋိသန္တိဒါ) တဘွံယံကဲထံတ်ယဟာတယ်ဝီယ်. ပျုဒ်ဝဲဒတ် (ပရိနိဗ္ဗာန်) လံယ်.
 အာဂယ်ပွယ်ဖုညာနသ်ကေ. ကဲထံတ်ဝဲသောတယ်ပယ်အာမဒ်လံယ်.

ကစသ်ယွယ်နေတ်. မးပွယ်ကုသ်ယိုဝဲ (မထေရ်) စိုတ်ဝီယ်. ခေတောယ်နေတ်.
 တေထံတ်ပလ်နေဝဲယိုတ်လံယ်.

ဝီယ်ဘွံ. နဲသ်သံဖုညာ. သုဒ်ဘိုဒ်လုံကစသ်ယွယ်အိုတ်. ပတီရုံဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. (ပူတိဂတ္တတိဿမထေရ်) နေတ်ကဲထံတ်ဝဲလံသ်
 ကွဲဖဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ယဖိုခွါ (ပူတိဂတ္တတိဿမထေရ်) နေတ်ပျုဒ်ဝဲ(ပရိနိဗ္ဗာန်)
 လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. နေသ်အရဟတ္တဒ်ဖိုယ်. အကျ်အူပဒ်နေဒ်သယဒ်
 အိုတ်ကစံဒ်လီနသ်ကေ. မေသိဝံနဲသ်သံနေတ်. ဘတ်မဒုဘတ်တူသ်ကံယ်ဝဲ. တသ်
 ဆာတဘးဒ်နေတ်ဒေဒ်လဲတ်. မေသ်မဒုယိုတုယ်ဆိုဝဲလုံ. အရဟတ္တဒ်ဖိုလ်နေတ်လဲယ်
 ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ဂေသ်ကျိယ်ခဲလးလ်တကွဒ်. ယဖိုခွါ (ပူတိဂတ္တတိဿ)
 နေတ်. နံသ်စသ်မယ်ပလ်ဝဲ. ကယ်အစိုကမံယ်လံယ်. တေဆံမယ်ကဲထံတ်နေဝဲဒတ်မံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. (ပူတိဂတ္တတိဿမထေရ်) နေတ်မဒုကယ်. မယ်
 ကမတ်ပလ်ဘတ်ဝဲလဲတ်ကစသ်. ပတီရုံဒ်ဝဲဒတ်ယို. ကစသ်ယွယ်နေတ်. ကေယ်ဟောပျဒ်
 နေဝဲ. အတေဒ်ဖေကျ်ဒေဒ်အိယ်လံယ်.

အတေဒ်ပျေဒ်ယဒ်

(ပူတိဂတ္တတိဿမထေရ်) လုံညာဂေသ်ကျိယ်စိုကမံယ်

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. (ပူတိဂတ္တတိဿမထေရ်) နေတ်လုံကဒ်သပဒ်ကစသ်
 ယွယ်ဖိုယ်ခါ. ကဲထံတ်ဘတ်ဝဲခေထိုတ်မိုဒ်ဆိုတဂယ်လံယ်.

ဖံတ်နေမယ်သီထိုတ်ဝီယ်. ဘတ်ဆဲဒ်ဝဲစံယ်ပယ်လံယ်. ဆဲဒ်စံယ်ပယ်ဝီယ်အိုတ်တံသ်
 ထိုတ်ဖုညာ. ဆာအံတ်ဝဲဒတ်လံယ်. ဆာတလးလ်ထိုတ်တကွဒ်. ဒေဒ်ယူယ်ဟဒ်တကဲ.

အဒေဒ်အခံတ်. တံသ်ကသ်ပလ်ဝဲလံယ်. ခဒ်ထိုတ်မိုဒ်ဆိုနတ်. ဒေဒ်နတ်မံယ်. လုသ်
လံယ်အံတ်ဝဲသဒ်မူလံယ်. တနီယ်မုသ်ဒေါဒ်မိုဒ်ဆိုဟိတ်နတ်. ဖံပလ်ဝဲတသူဝိတ်ဆးခါ.

ယဟာတယ်တပါ. ဟဲဆးထးတကြံသ်မေယ်ခိုတ်. မိုဒ်ဆိုခံယယ်အီယ်. ဒးဒ်တသ်
ဒဲဘဒ်. မယ်သီတသ်သဒ်. ဘတ်လုသ်လံယ်အံတ်သဒ်. ကစသ်သေတ်ဟဲဆးထးတကြံသ်
မေယ်ခိုတ်. လုံယအိုတ်နသ်ကေ. မေယ်ခိုတ်စံထီအိုတ်ပလ်ကစံဒ်. ကမယ်ဘူတ်ဝဲလံယ်.
ဆိုမိုတ်. စေယ်တနယ်သတယ်လံယ်ဖှဒ်မယ်ဘူတ်ဝဲဝီယ်. ယိုဒ်ယံတ်ပဒ်ကဲ. ရဲသ်သဲ
ဘာလံယ်ဝဲဒတ်ဝီယ်. ကစသ်ဇုံ. ကစသ်ပွဲသ်မယ်ဘူတ်ဘတ်မေယ်ခိုတ်အီယ်. ဒေဒ်ကစသ်
သီတ်ညာဝဲတရာသောဒ်. ကစသ်ပွဲသ်သီတ်ညာ. နေသ်ဘတ်လသ်တကေယ်. ဆူဒ်တံ
ယေနေဝဲဒတ်လံယ်.

ယဟာတယ်မထေရ်နတ်. လုံတကတ်ယေအတးလးပွဲယ်နေသ်ဘတ်လသ်
တကေယ်. ဟေတ်ဝဲဆူဒ်အနူဒ်မောတနယ်ဒေဒ်နတ်လံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. လုံနတ်ခါမယ်ပလ်ဝဲတသ်ဘူတ်ကယ်နတ်ဝီယ်. ကဲထံတ်
ဘတ်ဝဲခဲလးသ်လံယ်.

လုံနတ်ခါ. ဒိုတ်သ်ကသ်ယလ်ဝဲ. ထိုတ်အဒေဒ်. အခံတ်တကွဒ်. တသ်ဒဲဘဒ်ယို
(ပူတိဂတ္တ) နတ်အုတ်ပိုဒ်ဖိတွဲယီကွဲဘတ်သဲတ်ဖဒ်ဝဲလံယ်. မယ်ဘူတ်ဘတ်ဝဲ. ယဟာ
တယ်မေယ်ခိုတ်. သူတ်သဒ်လံယ်ဖှဒ်ယို. (အရဟတ္တဖိုလ်) မျဲဒ်မံဒ်ပျုဒ်ဘတ်ဝဲလံယ်.

နဲသ်သံတကွဒ်. ဒေဒ်ကဟူသီတ်ညာဘတ်သောဒ်. ကစသ်ယွယ်နတ်. ကေယ်တဲ
ဟောပျုဒ်ကဒါကေယ်ဝဲ. အတေဒ်ဇေဒ်ကျဲဒေဒ်နတ်လံယ်.

(ပူတိဂတ္တတိဿမထေရ်)ဝိုဒ်ထူဒ်ဝီယ်သီ.



(၈)

(နန္ဒဂေါပါလကမ္ဘာကျောင်းသား) ဝိဒ်ထူဒ်

ကစသယွယ်နေတ်. လုံကောသလဒ်နေဝိဒ်တသ်လံသ်. အကျုပျူဒ်ဝဲမိယ်အိုတ် (နန္ဒ) ကွသ်ကွသ်ကစသ်ဖိုယို (ဒိသောဒိသံယံတံ ကယိရာ) စဒ်ထံတ်မေဒ်တေယ်သနယ် ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

လုံသယ်ဝူထွီဒ်ကံသ်. ကွသ်နေအနယ်ထပေယ်သဲထီ. ကွသ်ကစသ်ဖိုနေတ်မိယ်လုံ (နန္ဒ) လံယ်ပွယ်ကောဒ်အာဝဲလုံ (နန္ဒဂေါပါလ) လံယ်. အဝဲသ်နေတ်ကွသ်နေဝဲသဲထီ ကွသ်လံယ်.

အဝဲနံသ်စသ်နသ်ကေ. စုကဝဲယ်ပျိဒ်ပီပယ်တယ်. ကူလးဒးဒ်ပွဲယ်ယို. သဲထီစီစေယ် ချာသယ်. နေသ်ခယ်စာဘတ်ဝဲလံယ်. ဘတ်တဘွံဘွံ. ကွသ်နူသ်ထီအယတ်သယ်ယဲသ်မို. ဟီနေဝဲဟဲစောလ်ဝဲလုံ. အနယ်ထပေယ်သဲထီအိုတ်. နံလ်လံယ်ဘာဝဲ. ကစသ်ယွယ် လံယ်. ကနတ်ဝဲတရာ. လုံနံသ်စသ်တသ်လံသ်. ကစသ်ယွယ်ဟဲကညဒ်. တမံသ်ပေဒ်ရှံဒ် ပလ်ဝဲလံယ်.

ကစသ်ယွယ်နေတ် (နန္ဒဂေါပါလက) ပံညာကပွသ်ထံတ်. ခေါဒ်ကွသ်ဒေဒ်ဝဲယို တဟဲကညဒ်ဒေဒ်ဝဲလုံ. အတသ်လံသ်. လုံတသ်လံသ်အဂယ်ကညဒ်လဲယ်ဝဲလံယ်. ထီတ် လံယ်ဝဲလုံ (နန္ဒဂေါပါလက) ပံညာပွသ်ထံတ်လီဘွံ. တနီယ်မုသ်ဒေါဒ်. ဒးဒ်သံကမူးသ် အာမဒ်ဘိုဒ်ဝဲ(နန္ဒဂေါပါလက) လံသ်သေတ်ခံတ်ထေဒ်. ကညဒ်ဆိတ်နံယ်အိုတ်ဝဲလံယ်.

(နန္ဒဂေါပါလက) နေတ်သုဒ္ဓိဘိဝံသသင်္ခလံ. ကစသယွယ်အိုတ်. ဘာလံယိဝိယံ. တမံသပေဒရံဒဲ. ကစသယွယ်ဒးဒ်.သံကမ္မးသံ. န္ဓိသံထိဆဒ်ဘူတ်ဘာဝဲလံယံ. န္ဓိသံထံတ် ဘဒ်တနီယံနေတ်. ကနတ်ဝဲ(ဆွမ်းအနုမောဒနာ) တရကတးသံဘွံ (နန္ဒဂေါပါလက) နေတ် (သောတာပတ္တိဖိုလ်) တီယံဝဲဒတ်လံယံ.

တုယလုံကစသယွယ်. ကေယကညဒ်ဘွံ. ဟီနေကစသယွယ်တဖျံသံ. တံရှးလူယံ ပျလ်ထွဲဝဲလံယံ. တုယလုံယီယံဝဲဘွံကစသယွယ်ခံ.

တကတ်ငုံ. ပတုံလ်အိုတ်တံသဖဲအိယံဘတ်လီ. တဲဝဲဒတ်.

(နန္ဒဂေါပါလက)ဘာလံယိဝိယံဟာကေယကဒါဝဲလံယံ. ဟာကေယကွဲတံယံ. မိဒ်ဆို တဂယ်ဒးဒ်ခိုတ်ပုသ်ခဒ်သီဝဲ (နန္ဒဂေါပါလက)လံယံ.

ဟာကေယလံသ်ခိနဲသံသဖျညာထီတ်ဘတ်ဝဲ(နန္ဒဂေါပါလက) စိုတ်လံတုယလုံလူယံ ကစသံကွဲခွဲဒ်ဘွံ. နဲသံသဖျညာ.

ကူသ်ခိုတ်ထံယွယ်ကစသံကွဲငုံ. ကစသ်ခိုတ်ဟဲကညဒ်ယို (နန္ဒဂေါပါလက) မယ်ဘူတ်ဘာဖဒ်ခိုတ်. ဟဲရှးကစသ်ယွယ်ဝိယံ. ကေယကဒါဘွံ. ဘတ်သီဝဲဒတ်. ကစသ် မေတဟဲကညဒ်ဝဲနေတ်. (နန္ဒဂေါပါလက) တဘတ်သီဝဲမေသ်လံယံပတီရံဒ်ဝဲဒတ်.

ဖိုအဲတ်နဲသံသသေတ်ငုံ. ယယ်ကစသ်ယွယ်. ဟဲမေသ်ဂေယံ. တဟဲမေသ်ဂေယံ. (နန္ဒဂေါပါလက) နေတ်ဖဲကလဲယံတပယ်ပယ်.ဒးဒ်တသ်သီပူယံဝဲဂေသ်ကျိယံ. တအိုတ် ဝဲမေသ်လံယံ

ဖိုအဲတ်နဲသံသသေတ်ငုံ. မယ်သီမယ်ဟဒ်ဂံယံ. တသ်အမူဒ်တကွဒ်. တသ်ဟုတ် သေတ်. မယ်ဝဲတကဲ. ဒုတ်ဒါသေတ်မယ်ဝဲတကဲ. မေသ်ဝဲတသ်ဟုတ်ဒးဒ်ဒုတ်ဒါ. ဖျဲဒ်ဆီ ဝဲတကဲတသ်တကွဒ်. သတ္တဝယ်သေတ်အဒွဲဟဲကဲထံတ်ဝဲ. တကြးဒ်ဆိုမိုတ်ကမတ်. သဒ် နေတ်လံယံမယ်ဝဲဒတ်တဲဝိယံ.လုံဖဲလလ်မေဒ်တေယံသနယ်တံယံဟောဖှာဝဲဒတ်လံယံ.

အနေဒ်ဓိဗျူဒ်မေဒ်တေယံသနယ်တံယံ

ဒိသော ဒိသံယံတံ ကယိရာ
ဝေရီဝါပန ဝေရီနံ
ဝိစ္စာ ပဏိဟိတ ဝိတ္တံ
ပါဝိယောနံ တတောကရေ

အခံလုံပကညံ ... ဒုတ်ဒါတဂယ်နေတ်. လုံဒုတ်ဒါတဂယ်ဖဲမိုတ်သဒ်ခဲဒ်ပလ် တသ်နေတ်. လုံသဒ်ခဲဒ်ပလ်ပွယ်တဂယ်ဖဲမိုတ်. တဃတ်လံယံ မယ်ဟဒ်ဂံယံဖျဲဒ်ဆီကဲဝဲဒတ်. ဒးဒ်တဂေယံအးသံဆံဒ်တီယံ

၀၈)

(နန္ဒဂေါပါလက နွားကျောင်းသား) ပိုဒ်ထွ်

၁၅၇

ပလံးသဒ်နတ်. မေသံသဒ်အိုတ်ဒေဒ်နတ်ပွယ်ဖုညာ. ပိုတ်
ဒိုတ်အကျိပ်ယံ. ဖျဲဒ်ဆီမယ်ဟဒ်ဂံယံဝဲကဲစိုယ်စိုယ်ဃတ်ဃတ်
လံယံ.

မေသံဝဲမေဒ်. တေယံသနယ်တံယံကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ. တုယံဝဲ
(သောတာပတ္တိစိုယ်)လံယံ.

(နန္ဒဂေါပါလက) လုံညာမယ်ပလံးဝဲ. စိုယ်ဃတ်ဖုညာ. ကယ်ဒတ်တကွဒ်. နဲသံသံ
သေတ်ပတီရှံဒ်တစဒ်ဝဲယို. ကစသ်ယွယ်တဟောပျဲဒ်နဲဝဲလးယံလံယံ.

(နန္ဒဂေါပါလက နွားကျောင်းသား) ပိုဒ်ထွ်ဒီယံဒီ.



(၉)

(သောရေယျသုဋ္ဌေးသား) ဝိဒ္ဓိထူဒ်

ကစသယွယ်နတ်. သယ်ဝူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ဆိတ်နံယ်အိုတ်ခုတ်ဒေဒ်
ဝဲခါ. အကျ်ပျုဒ်ဝဲ(သောရေယျမထေရ်) ဃို. (နတ်မာတာပိတာ ကယိရာ.) စဒ်ထံတ်
မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်. ကဲသဒ်အခံတ်ထေဒ်. မေသ်ဝဲ
(သောရေယျ) ကံသ်ပူယ်. ကဲသဒ်ကတးသ်မေသ်လုံသယ်ဝူတ္တိဒ်ကံသ်ပူယ်နတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

လုံ (သောရေယျ) ဝေသ် (သောရေယျ) သဲထီဖိုခွါနတ်.ဒးဒ်ဝိုယ်မံတ်တကောဒ်
တဂယ်.ဒးဒ်ထံတ်လေတ်. ကလုသ်ထီဂံသ်. ထွံဒ်ဟဒ်ထံတ်လုံဝေသ်ပူယ်နတ်လံယ်.
လုံလံသ်ဒီနတ်. ခေပွယ်ဖုညာဟဲပတ်ဝဲလံယ်.

ဖဲနတ်ခါ. လုံဝေသ်ခွး (အရှင်မဟာကစ္စည်းမထေရ်) နတ်ကနံလံယ်ဒေါဒ်
မေယ်ခိုတ်လုံ. ဝေသ်ပူယ်ဂံသ်. ပျေတ်ထံတ်သဒ်. ယိုသ်ထံတ်ဝဲတသ်ဘံလံယ်. သဲထီ
ဖိုခွါနတ်. ထိတ်ဘတ်ဝဲ (မထေရ်မြတ်) ဒေဒ်ထူမယ်သဒ်ဘံခဒ်ဂေယ်ဝဲကီယ်ဂံယ်နတ်.
မေကဲယမာဒုကဂေယ်မံယ်.

ယမာနံသ်စသ်ကီသ်ဂံယ်. မေဒေဒ်သောဒ်ဝဲမထေရ်ဒုကဂေယ်ဝဲမံယ်ဆိုမိုတ်ထံတ်ဝဲ.
ဖဲဆိုမိုတ်ဝဲခါ. (သောရေယျ) သဲထီဖိုခွါ. ပေါလ်ခွါလံသ်ကွဲတကွဒ်. ကဲထံတ်ဝဲပေါလ်မုတ်
လံသ်ကွဲလံယ်.သဲထီဖိုခွါနတ်. နံသ်စသ်ကဲသဒ်. မဲလ်ရှဒ်ခိုတ်ဝဲဃို. စိတ်လံယ်လေတ်
ပူယ် ဝီယ်. စိတ်ဖှောဒ်လဲယဲဝဲလံယ်.

ခေပွယ်ဖုညာ. တသ်ဂေသ်ကဲသဒ်. တသိတ်ညာဝဲယိုနေတ်လံယ်. ကဲထံတ်ပေါလ်
မုတ်. ကွသ်နံတ်တဘတ်ဝဲမေသ်လံယ်. ပွယ်ဝဲအီယ်. ကမေသ်ဝဲမတဂယ်လဲတ်.
တဲဝဲဒတ်လံယ်.

ကဲထံတ်ပေါလ်မုတ်. မေသ်ဝဲပွယ်နေတ်. ကွဲလဲယ် (တက္ကသိုလ်) ကံသ်အတးပေါလ်
လဲယ်ဝဲဒတ်.

ဝိုယ်မံတ်တကောဒ်ဖုညာ. လေအီယ်လေဘဒ်. ဟဒ်ဃုကွသ်ဝဲ. တထိတ်ဝဲနေတ်.
လုသ်ထီဝီယ်. ဟာကေယ်ဝဲလံယ်.

မိုသ်ပသ်သေတ်ခံ. ယဖိုခွါလဲယ်ဖဲလဲတ်စဒ်ဝဲဒတ်. ဆိုမိုတ်အံတ်လုသ်ထီဝီယ်
ဟာကေယ်လီတမေသ်ယယ်တဲဝီယ်. ဟဒ်ဃုကွသ်ဝဲခဲလးသ်နသ်ကေ. တထိတ်ဝဲယို.
ဟံတ်ဝဲကလလ်ပြဒ်. ဆိုမိုတ်ဝဲသီလီယို. ပွယ်သီဂံသ်. မယ်ဘူတ်နေဝဲလံယ်.

ပေါလ်ခွါပဝဒ်ပွာလ်လဲသဒ်မေသ်ဝဲ. ပွယ်မုတ်နေတ်. လဲယ် (တက္ကသိုလ်) ကံသ်
ကွဲအတးလဲယ်ဝဲလံယ်.

ထိတ်ဝဲလေတ်တခိုတ်ယို. လူယ်ပျလ်ထွဲလေတ်ဒီ. လေတ်ကစသ်စဒ်ဝဲ. နယ်နေတ်
တမိယ်တမို့မဒ်. ကံတ်စဒ်ဝဲတဂေယ်. နံကစသ်လသ်လုံ. နလေတ်နေတ်. ယကလူယ်
ပျလ်လေတ်ဒီ. လဲယ်လုံခံတ်လံယ်တဲဝဲ.

လဲယ်ဝဲတုယ်ယေလ်ထံတ်ဘွံ. ခံတ်ညာသဒ်သဲတ်ဖဒ်ထံတ်. ဟဲပတ်ပသေဒ်ဘံတ်
လံယ်နေဟေတ်ဝဲ. ဃေဒးဒ်လေတ်လံယ်. လေတ်ကစသ်ဆိုမိုတ်ထံတ်ဝဲ. ဝဲသေတ်ကံသ်
အိုတ်. ဝဲသေတ်သဲထီဖိုခွါနေတ်. အမာတအိုတ်ဒေဒ်. ပေါလ်မုတ်ဝဲအီယ်. မေလဲယ်
ဟေတ်ဒု. ကနေသ်ဝဲလဲတ်ဆံယ်. ပယ်နဒ်လံယ်ဆိုမိုတ်ထံတ်. တုယ် (တက္ကသိုလ်)
ကံသ်ဘွံ. တဲပျဒ်ဝဲသဲထီဖိုခွါနေတ်. အဲတ်ဒေဒ်ဝဲ. ဟီနေပဒ်ကဲဝဲလုံအမာလံယ်.

တိုသ်နံတ်ဂံသ်. ကတဲပျဒ်. တကဲဘတ်ပေါလ်ခွါ. တကဲဘတ်ပေါလ်မုတ်ပွယ်နေတ်.
တအိုတ်. ပေါလ်ခွါနေတ်. မေပလးမယ်ဘတ်ဝဲဒးဒ်ပွယ်မာ. သီဝီယ်ဘွံလုံနလ်ရလ်ပူယ်
ဘတ်တူသ်ဝဲအစိုယ်တကလံသ်ထံတ်ဘဒ်. ပူယ်နလ်ရလ်နေတ်ဘွံ. မေကဲဘတ်ကညံ.
ပေါလ်မုတ်ပဝဒ်. ဃတ်တကယယ်. ဘတ်ကဲဝဲလံယ်. ကဗယ်တကလံသ်တံသ်ပူယ်.
ဖျေဒ်ဆီပူဃလ်ပယ်ရမီယဝီယ်ဝဲ (ရှင်အာနန္ဒာမထေရ်မြတ်)နေတ်. ဝေသ်ဝံယ်
သယ်သယ်ကတးသ်ကွာ. ပျိဒ်မာမယ်ကမတ်ဘတ်. ပွယ်မာယို. ဘတ်လံယ်နလ်ရလ်ဝီယ်.
ကယ်. ခွီသတ်တလးသ်ဒေဒ်ဝဲယို. ပေါလ်ခွါသေတ်အမာ. တဆီလွီယ်ဃတ်. ဘတ်
ကဲထံတ်ဝဲ. နွီဃတ်ဒတ်ခါ. ဘတ်တူသ်ကံယ်. ဒေထုံဒ်ထံတ်ဒိတ်ခွီဝီယ်မဒ်. ကဲထံတ်ဝဲ
ပေါလ်ခွါပဝဒ်လံယ်. ပေါလ်မုတ်ဖုညာ. မယ်ဘူတ်ဘာခါ. ပေါလ်မုတ်ပဝဒ်. မေတလောဒ်
ကံလးယ်ဝဲနေတ်. မေသ်ဝဲဘူတ်ဘာစိုကမံယ်ယို. နံသ်တဃတ်ကဲဘတ်ပေါလ်ခွါတကေယ်

မေယေဝံ. နံသ်တယတ်. ကဲဘတ်ပေါလ်ခွါလံယ်. ဟိတ်ခိုတ်ဒံနဒ်တဂယ်မေသံဝဲ. နံသ်စသံဝယ်. ဖဲလိုတ်တးပျုဒ်စုဒ်ကွသ်ကတံယ်. ရဲသ်ကွဲယ်ပဒ်ကာဝဲနတ်. ပေါလ်ခွါ ဖိုယ်ယတ်နေသ်ဘတ်သေဝဲလံယ်. အိယ်နတ်. ဘတ်တိုသ်နတ်မေသံဝဲလံယ်.

(သောရေယျ) ဝေသ်ဖိုကစသ်. သဲထီဖိုခွါနတ်လုံ (အရှင်မဟာကစ္ဆည်း) ဖံခိုတ်. တကြးဒ်တဘတ်. ဆိုမိုတ်ကမတ်. ပျီဒ်မာဘတ်ဝဲလုံသဒ်ယို.

တယတ်ညာအိယ်. ကဲထံတ်ပေါလ်မုတ်. အိုတ်ယုံလဲဒဲဒ် (တက္ကသိုလ်) ကံသ်သဲထီ ဖိုခွါနတ်. အိုတ်ဖွဲတ်ဝဲဖိုဒီဂယ်လံယ်.

လုံအိုတ် (သောရေယျ) ဝေသ်ကဲဘတ်သဲထီဖိုခွါခါ. ဖိုခွါအိုတ်ဝဲဒီဂယ်စေသ် မေသ်လံယ်.

မေသံဝဲ. အဖိုခွါအိုတ်လွီသ်ဂယ်လံယ်.

လုံ (သောရေယျ) ဝေသ်မေသံဝဲ. ပေါလ်မုတ်ဂိုယ်မံတ်. သဲထီဖိုခွါနတ်. ဒဲဒ် လေတ်. အခိုတ်ယဲသ်ကယယ်. ဟဲဝဲတုယ်လုံ (တက္ကသိုလ်) ကံသ်လံယ်. လုံပေါလ်ခွါ ပဝဒ်. ဘတ်ကဲထံတ်ပေါလ်မုတ်မေသံဝဲ. ပွယ်မုတ်နတ်. အိုတ်လုံပြဒ်သဒ်ဖံခိုတ်ကွသ် လံယ်ဝဲ.

ကဲဘတ်အဂိုယ်မံတ်ခွါ. လုံညာသဲထီဖိုခွါထီတ်ဝဲ. တိုသ်နတ်ဘတ်ယို. ပုသ်လံယ်အပွဲသ် မုတ်. မးလဲယ်ကောဒ်နေဝီယ်. ဂေယ်ဝါမဒ်ပျုဒ်စုဒ်ကွသ်ဒံဒ်အံတ်ဝဲလံယ်.

နတ်ဘွဲ (သောရေယျ) ဝေသ်ဖိုသဲထီဖိုခွါခံ.

အဲတ်ဒေမုတ်ငုံ. ယယ်နတ်. လုံညာခါ. ကဲဒေသောဒ်နယ်တဂယ်. တထီတ်ဖူ ဘတ်ဝဲနံဘွဲ. ဘတ်မဒုအဲတ်ဂိုတ်ကျယ်ပျိုယ်. နပျုဒ်စုဒ်ဒံဒ်အံတ်. ကွသ်ယယ်လဲတ်.

အဲတ်ဒေမုတ်ငုံ. နယ်နတ်. မေသံဝဲနသီတ်ညာယယ်ဇေယ်.

ကစသ်နတ်. ယသီတ်ညာဝဲမံယ်.

ကစသ်သေတ်နတ်. အိုတ်လုံ (သောရေယျ) ဝေသ်တမေသ်ယယ်.

မေသ်မံယ်.

မေသံဝဲပွယ်မုတ်နတ်. လုံ (သောရေယျ) ဝေသ်နံသ်စသ်ဖိုသ်ပသ်. ဖိုမာသေတ်. အမီယ်အသတ်. ကောဒ်ပျုဒ်ဝဲဒတ်ဝီယ်.

ပွယ်တကွဒ်နတ်. မေသ်အိုတ်ဆူတ်ဝဲကစံဒ်လံတ်ဇေယ်စဒ်ဝဲ.

(သောရေယျ) ဝေသ်ဖိုကစသ်ခံ.

အဲတ်ဒေမုတ်ငုံ. လုံနတ်ပျုဒ်ပွယ်တကွဒ်. အိုတ်ဆူတ်ဝဲကစံဒ်လံတ်မံယ်.

ဒေဒ်လဲတ်မံယ်. နယ်နတ်ပွယ်တကွဒ်. နသီတ်ညာဝဲခဲလးသ်လံတ်ဇေယ်.

သီတ်ညာဝဲမံယ်.

မေသ်ဝဲသဲထီနတ်. ဖိခွါအိုတ်တဂယ်. တမေသ်ဝဲယယ်. ဖိခွါနတ်. တမေသ်ပွယ်
ဂယ်. မေသ်ဝဲယယ်လံယ်.

အဲတ်ဒေမုတ်ငုံ. ကဲတသ်ဒေဒ်နတ်တဂယ်.

ဝဲသေတ်တနီယ်မုသ်ခါ. ဒးဒ်သဲထီဖိခွါ. ဒးဒ်ထံတ်လေတ်. လဲယ်လုသ်ထီလုံထီနီယ်.
လဲယ်ဆူလဲတ်တသီတ်ညာ. လံယ်မေသ်ဝဲ. ယုနသ်ကေ. တဘတ်လးယ်ဃိုနတ်.
ဆိုမိုတ်လုံသီ. မယ်ဘူတ်မယ်ဘာနေ. အဂံသ်ဝီယ်လးသ်လီ.

ကစသ်ငုံ. သဲထီဖိခွါနတ်. မေသ်ဝဲယယ်လံယ်.

ဟယ်...တမေသ်ကဲဝဲနဲဘုံမံယ်.

ယဝိုယ်မံတ် သဲထီဖိခွါနတ်.ဒေဒ်နဒ်သာဖိတဂယ်ဒိုတ်တသ်ဂေယ်ဝဲ. ပေါလ်ခွါစဲလ်
နံသ်တဂယ်မံယ်.

ကစသ်ငုံ. ပေါလ်ခွါစဲလ်နံသ်. မေသ်ဒတ်ဝဲ. သဲထီဖိခွါနတ်. တမေသ်ပွယ်ဂယ်
မေသ်ဝဲယယ်လံယ်.

အဲတ်ဒေမုတ်ငုံ. တသ်မူဒ်ဝဲနတ်. ဒေဒ်လဲတ်ယေ. ယသီတ်ညာတသေဝဲလးယ်
နစေပျဒ်နေကေယယ်မံယ်.

ကစသ်ငုံ. ဖဲတနီယ်နတ်ခါ. ဒးဒ်ကစသ်တပူယ်ဃံ.ဒးဒ်ထံတ်လေတ်. လဲယ်လုသ်
ဝဲထီဂံသ်. ထွဲဒ်ထံတ်ဝဲလံယ်.

ဖဲနတ်ခါ. အိုတ်ဝေသ်ခူးမေသ်ဝဲ (အရှင်မဟာကစ္စည်းမထေရ်) နထီတ်ဝဲတမေယ်
ယယ်. ထီတ်ဝဲမံယ်.

ကစသ်ငုံ. ယယ်နတ်. ကွသ်ဝဲ(အရှင်မဟာကစ္စည်းမထေရ်) ဝီယ်.

ဒေဒ်ဝဲ(မထေရ်)မေကဲယမာကဂေယ်ဝဲလံယ်.

တကြးဒ်ဆိုမိုတ်နတ်. ဆိုမိုတ်ကမတ်ဘတ်ဝဲ. ပေါလ်ခွါလံသ်ကွဲ. ကဲထံတ်ဝဲ.
ပေါလ်မုတ်လံသ်ကွဲ.

နတ်ဘုံယမဲလ်ရှဒ်ဃို. ပွယ်တဂယ်မဒ်. ယတဲဖှာတဘူတ်.

ယဟဲစိတ်ဖှောဒ်ဝဲလေအီယ်လံယ်. စဒ်ထံတ်ခဲလးသ်ကေယ်တဲပျဒ်ဝဲ.

(သောရေယျ) ဝေသ်ဖိကစသ်စဒ်ဝဲဒတ်.

နယ်နတ်. တသ်ဝီဃးအမူဒ်.မယ်ကမတ်ဘတ်.ဖဲနတ်ခါဘတ်မဒု. နတတဲကူးယယ်
လဲတ်.

နယ်နတ်. ဃေဝီသဒ်စူယ်(မထေရ်) ဘာကလောဒ်ကဒါဝီယ်လီယေ.

ကစသ်ငုံ. တဃေဝီသဒ်စူယ်. ဘာကလောဒ်ဘတ်ဝဲဒေဒ်.

ခါအီယ် (မထေရ်) အိုတ်ဖဲလဲတ်နသီတ်ညာဝဲယေ.

သီတညာမံယံကစသံ (အရှင်မဟာကစ္ဆည်းမထေရ်) နေတ်. ဖဲဝေသ်ပူယ်အိယံ အိုတ်ဝဲဒတ်လံယံ (မထေရ်မြတ်) ဟဒ်ကြံသ်မေယ်ခိုတ်. မေတုယံယတသ်လံသ်ကမယံ ဘူတ်ပျုဒ်စူဒ်. ကဒ်ဒုံဒ်ကပးဝဲမေယ်ခိုတ်လံယံ.

မေဒေဒ်နေတ်. အဲတ်ဒေမုတ်ဇုံ. နကတံယံမယံပလ်. တသ်မယံဘူတ်ဂံသ်ခဲလးသ်. ဝဲသေတ်ကဃေဝိသဒ်စူယံ. ကေယံဝဲ(မထေရ်) လံယံတဲဝိယံ.

(သောရေယျ) ဝေသ်ဖိုနေတ်.

လုံ(မထေရ်)အိုတ်တသ်လံသ်. လဲယံတုယံဘာလံယံဝိယံ.

ကူသ်ခိုတ်ကစသ်ဇုံ. ခဲဂံယံကောလ်ကညဒ်ကြံသ်. အလူယံခယံနေလသ်.

ကစသ်ပွဲသ်မေယ်ခိုတ်မံယံ. ပတီရုံဒ်ဝဲဒတ်.

တကတ်ဇုံ. နယံအိယံ. ပွယ်လဲယံခယံကစသ်. တမေသ်ယယံ.

ကစသ်ဇုံ. ကစသ်ပွဲသ်. ပွယ်လဲယံခယံကစသ်ဘတ်စဒ်တဂေယံ. ခဲဂံယံကောလ်. လူယံခယံကြံသ်နေလသ်. ကစသ်ပွဲသ်မေယ်ခိုတ် တသ်ဘူတ်မံယံကစသ်.

(မထေရ်မြတ်) နေတ်. အိုတ်ကစုဒုတူသ်လောလ်ဝဲလံယံ.

လုံခိတနိယံ (မထေရ်မြတ်)ဟဲကညဒ်ဘုံ.

ဒုံဒ်အိုတ်ဝဲလံသ်ကွဲဂေယံဝါဝိယံ. တသ်အံတ်ဝိတ်ဆ. (ဘောဇဉ်အာဟာရ) ဆဲဒ်ကဒ် မယံဘူတ်ဝိယံ.

(သောရေယျ)ဝေသ်ဖိုနေတ်.

ကောဒ်နေဝဲပွယ်မုတ်. မးဆိတ်နံယံဘာလံယံ (မထေရ်) လုံခဲတ်ထေဒ်နေတ်ဒေါဒ်.

ကစသ်ဇုံ. ကစသ်ပွဲသ်. ဝိယံမံတ်တဂေယံ. ဝိသဒ်စူယံနေကေယံလသ်မံယံကစသ်.

ကဘတ်ဝိသဒ်စူယံဝဲမဒုလဲတ်.

ကစသ်ဇုံ. ပွယ်မုတ်အိယံ. လုံညာခါကစသ်ပွဲသ်. ဝိယံမံတ်တကောဒ်လံယံ. ကွသ်ဝဲ ကစသ်. ဆိုမုတ်ကမတ်ဘတ်ဝဲ. ဒေဒ်အိယံဒေဒ်နူယံလံယံ.

ဆိုမိုတ်ကမတ်ဘတ်ဝိယံတဘုံယံ. ပေါလ်ခွါလံသ်ကွဲ. ကဲထံတ်ပေါလ်မုတ်လံသ်ကွဲ လံယံကစသ်.

တသ်အပျီဒ်တကွဒ်. ကစသ်ဝိသဒ်စူယံနေလသ်မံယံကစသ်.

မေဒေဒ်နေတ်. ဂဲယံထးတ်. ယဝိသဒ်စူယံနယံလံယံ.

(မထေရ်မြတ်) ခံယဝိသဒ်စူယံနယံလံယံ. တဲဘုံ.

ပေါလ်မုတ်လံသ်ကွဲလံယံမသ်. ကဲထံတ်ကဒါဝဲ. ပေါလ်ခွါကစံဒ်လံယံ.

နေတ်ဘုံ (တက္ကသိုလ်) ကံသ်သဲထီဖိုခွါနေတ်.

ဇုံနယံဇုံ. ဖိုခွါခိဂယံအိယံ. လုံနဟုံဒ်ဖးပူယံ. အိုတ်ဖွဲတ်လံယံဝဲမေသ်လံယံ. လုံယဃိုကဲထံတ်ဝဲလံယံ. ဝဲသေတ်ခိဂယံ. ဒးဒ်ဖိုခိဂယံဒေဒ်သောဒ်.

ဖဲတသ်လံသ်အိယ်. အိုတ်တပူယ်သံမံယ်တဲဝဲဒတ်.

ဝိုယ်မံတ်ဇုံ. ယယ်အိယ်လုံညာခါပေါလ်ခွါ. ဘတ်ကဲထံတ်ပေါလ်မုတ်.

ခါအိယ်လုံပေါလ်မုတ်. ကဲထံတ်ကဒါပေါလ်ခွါ. အလိုယ်အကျူ. အထူဖံဒ်ပျယ်ဒိုတ်
လီမေသ်ဝဲလံယ်. လုံညာခါယဃို. ကဲထံတ်ဖိုဒီဂယ်. ခါအိယ်ဒေါဒ်လုံယဟံဒ်ဖးပူယ်အိုတ်
ဖွတ်ဖိုဒီဂယ်ယယ်အိယ်. နံသ်စသ်ခယ်တယ်. ဖံတ်ပျယ်. ကဲထံတ်ဘတ်ဝဲ. မျိုမျိုယို. ကအိုတ်
လုံဟိတ်. တဆိုမိုတ်လးယ်. ယယ်အိယ်လုံ (မထေရ်မြတ်) အိုတ်ကကဲထံတ်ကေယ်ဝဲ
နဲသ်သံလယ်. ဖိုဒီဂယ်နဟီမူဒါ. ကွသ်ကေယ်ဇံယ်သာပေယ်နံတ်သဒ်တဂေယ်. တဲဝီယ်.

လုံ (မထေရ်မြတ်) အိုတ်ဃေထံတ်ဝဲ. နဲသ်သံစိုယ်ဃတ်လံယ်.

(မထေရ်မြတ်) ဒုံဒ်ကဲထံတ်ဝဲနဲသ်သံ. ဟေတ်လံယ်ကမထာဝီယ်. ဟဒ်လဲဒ်ဝဲတေယ်
သဒ်စယ်ရီယ်. အဆံဆံတုယ်ဝဲလုံ. သယ်ဂူတ္တိဒ်လံယ်.

မေသ်ဝဲနဲသ်သံ. မိယ်အိုတ်ထံဝဲလုံ (သောရေယျမထေရ်) လံယ်.

ဇေနိုဒ်အိုတ်. ပွယ်ဖုညာ. ဟူဘတ်ဝဲတသ်ပရး. ဒေဒ်နေတ်တကူဒ်.

သံတ်ကလလ်ဘးတ်ဘဲ. ထံတ်ဝဲ. ဟဲသုံဒ်ဘိုဒ်သဒ်လုံ (မထေရ်) အိုတ်.

ကစသ်ဇုံ. ကဲဝဲသဒ်ဒေဒ်နေတ်. မေသ်လံတ်ဇေယ်. ပတီရုံဒ်စဒ်ဝဲဒတ်.

(သောရေယျမထေရ်)ခံမေသ်မံယ်. ဒုတ်လံယ်ဝဲဒတ်လံယ်.

ကစသ်ဇုံ. လုံကစသ်ဟံဒ်ဖးပူယ်. အိုတ်ဖွတ်လံယ်ဖိုဒီဂယ်. လုံကစသ်ဃို. ကဲထံတ်
ဖိုဒီဂယ်. မေသ်ဝဲဖိုဒီမျိုနေတ်. ဖဲလဲတ်တမျို. အဲတ်ဒိုတ်အိုတ်ဝဲလဲတ်. နယ်သေတ်ဇုံ.
လုံဟံဒ်ဖးပူယ်. အိုတ်ဖွတ်ဖိုနေတ်. အဲတ်ဒိုတ်အိုတ်ဝဲလံယ်တဲပျဒ်ဝဲဒတ်. လုံဟဲတုယ်ဝဲ
ဖုညာ. ဒေဒ်နေတ်အတးစဒ်ဝဲဒတ်.

(မထေရ်) နသ်ကေလုံညာအတးတဲကူးဝဲဒတ်. အခံတ်ဘုံအာ. ဘတ်တဲကူးဝဲ.
မဲလ်ရှဒ်ဝဲနေတ်. တဂယ်ပွယ်လံယ်. ဆိတ်နယ်ဆးထးတ်. အိုတ်ကေယ်ဝဲလံယ်.

(သောရေယျမထေရ်) နေတ်တဂယ်ပွယ်အိုတ်ဝဲ. ရုံလ်ခယ်တယ်. ကဲထံတ်ဟဒ်ဂံယ်
ဂေသ်ကျိုယ်. ရှဒ်မဒ်ဂုယ်လံယ်ဝဲဒတ်နေတ်. ဒးဒ် (ပဋိသန္တိဒါ) တဘုံသံတုယ်ဝဲလုံ
(အရဟတ္တဖိုလ်) လံယ်.

ဝီယ်ဘုံ. ဖိုခွါဖဲလဲတ်တမျို. အဲတ်ဒိုတ်အိုတ်ဝဲလဲတ်. ပွယ်ဟဲစဒ်ဘုံ. တဝဲဒတ်.
တမိယ်တမျိုမဒ်. အယ်ယိုယ်ဝိုဒ်ထူဒ်ကွာ. လောဒ်ကံအဲတ်ဒိုတ်. တအိုတ်ဝဲလးယ်လံယ်.
တဲဝဲ.

နဲသ်သံဖုညာ (သောရေယျမထေရ်) နေတ်တမေသ်တဘတ်တသ်တဲဖုညာတဲဝဲ.
အရဟတ္တဒ်ဖိုယ်တသ်တဲလံယ်. တဲကူးပတီရုံဒ်ဝဲကစသ်ယွယ်လံယ်.

ကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသံသေတ်ငုံ၊ ယဖိုခွါနေတ်ဖျေယ်ဆိုယ်တဲဝဲ၊ အရဟတ္တဖိုလ်၊ တသ်တဲ
တမေသ်၊ စဒ်ထံတ်လုံ၊ ဖံတ်ဂးသ်ကူးယ်ကေယ်သဒ်ဝီယ်ခါနေတ်၊ ထီတ်ဘတ်မဲဒ်အယ်
ယိုယ်၊ စဒ်ထံတ်ခါဘုံ၊ တမီယ်တမျို၊ အယ်ယိုယ်၊ ဝိဒ်ထုဒ်ကွာ၊ လိုတ်ဘတ်လောဒ်ကံ၊
တအိုတ်လးယံဝဲမေသ်လံယ်၊ မဲဒ်မေသ်ဝဲ၊ စီစေယ်ချာသယ်တကွဒ်၊ သတ္တဝယ်သေတ်၊
အဒွဲဟဲဖွာထံတ်ဝဲ၊ သဒ်နေတ်လံယ်၊ မယ်ကဲထံတ်နေသေဝဲ၊ တဲဖွာဝီယ်၊ လုံဖဲလလ်
မေဒ်တေယ်သနယ်တောယ်ဟောဖွာဝဲဒတ်လံယ်၊

အနုဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

န တံမာတာ ဝိတာ ကယိရာ

အညေဝါဝိစ ဉာတကာ

သမ္မာပဏိဟိတံ ဝိတ္တံ

သေယျသောနံ တတောကရေ

အခံလုံပကညံ ... မေသ်ဝဲကညံနဒ်နေတ်ဗယ်၊ သးဝီယ်စီစေယ်ချာသယ်တကွဒ်၊
မိုသ်ပသ်မေသ်ဂေယ်၊ လုံအဂယ်ဆွေယ်မျိုဖုညာမေသ်ဂေယ်၊
ရဲသ်ကွယ်မယ်ကဲထံတ်ဇယ်နေဝဲတကဲ၊ ဂေယ်ဝါဖံတ်ဂးသ်ကူးယ်
ဃလ်ဝဲ၊ သဒ်နေတ်လံယ်၊ မေသ်ဝဲသးဝီယ်စီစေယ်ချာသယ်
တကွဒ်၊ ဖိုနေမိုသ်ပသ်ဆွေယ်မျိုမေသ်ဝဲ၊ ဝိတ်ကိုယ်သယ်ဒိုတ်၊
မျေဒ်မျေဒ်နေမယ်ကဲထံတ်သေဝဲလံယ်၊

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ၊ အာဂယ်ပွယ်ဖုညာ၊ (သောတာပတ္တိ
ဖိုလ်) စဒ်ထံတ်နေသ်ကေယ်ဝဲဒတ်လံယ်၊

တေယ်သနယ်တောယ်နသ်ကေပွယ်အာဂယ်ဂံသ်၊ ဘုံဒ်ဖိုတ်အိုတ်ဝဲလံယ်၊

(သောရေယျမထေရ်) ဝိဒ်ထုဒ်ဝီယ်လီ၊



စိတ္တဝဂ်

စိတ္တ

... သဒ္ဓိတရာ

ဝဂ်

... အစူဒိဆေဒိ(ဝါ)အခါဆေဒိ

စိတ္တဝဂ်

... သဒ္ဓိတရာအစူဒိဆေဒိပျဒိဝံအခါ.

သဒ္ဓိဂေသ်ကျိယံ. ကြးဒိသီတိညာတကုဒိ. နေတိစွာပျဒိဝံသဒ္ဓိ
နေတိ. တဂေယံကွာနေတိမေသ်ဂေယံ. လောကီယံအယ်ယိုယ်
ကယ်မကိုယ်ကွာနေတိမေသ်ဂေယံ. မုံသိဝံသေလံယံ. ဂးသ်
ကွးယံမုဒိတအိုတ်. လုံအီယံလုံဘဒိအယ်ယိုယ်တကုဒိ. နုံလံ.
ထွဲဒိ.စိတ်လဲယံ. ကျဲဒိစာဝံသေလံယံ. လုံသဒ္ဓိအတးလူယံပျလ်
ဝံဖုညာ. ဘတ်ဖွတ်နဒိဝံ.လုံဖတ်ဂးသ်ကွးယံသဒ္ဓိဖုညာ. ချာသယ်
ဘတ်ဝံလံယံ. မေသ်ဝံသဒ္ဓိဂေသ်ကျိယံကြးဒိသီတိညာ. တရာ
စူဒိတကုဒိ. ပျဒိကေယံဝံသးပတံသ်ယျဒိ.

စိတ္တဝဂ်. ဝိယံကတးသ်ဝံဖဲအီယံလံယံ.

စိတ္တဝဂ်. ဝိယံလိ.

ဖဲအီယံနေတိ.

ပြည်တော်ဝင်. ဓမ္မပဒဝတ္ထုတော်.

ဒုတိယဒိတွဲကတးသ်ဝိယံဝံလံယံ.

စာပြီးရက်. ၁၃၆၂. ကဆုန်လကွယ်နေ့.၁၁.နာရီ ပြီးဆုံးသည်

မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- | | | |
|----|--------------------------------------|---------------|
| ၁။ | ဗုဒ္ဓဩဝါဒအမြူတေ | (ကရင်ဘာသာ) |
| ၂။ | ပရိတ်ကြီး ၁၁-သုတ် | (ကရင်ဘာသာ) |
| ၃။ | ဓမ္မစကြာဘာသာပြန် | (မြန်မာ+ကရင်) |
| ၄။ | အနတ္တလက္ခဏသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၅။ | မဟာသမယသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၆။ | မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် | (မြန်မာ+ကရင်) |
| ၇။ | သမ္မာပရိတ္တဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် | (မြန်မာ+ကရင်) |
| ၈။ | ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် | (မြန်မာ+ကရင်) |
| ၉။ | ဓမ္မစကြာအဖြေ | |

Questions and Answers on Dhammacakkya

- ၁၀။ မင်္ဂလသုတ်အမေးအဖြေ

Questions and Answers on Mingala Sutta

- | | | |
|-----|--|---------------|
| ၁၁။ | မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာန်ဓမ္မလင်္ကာ | (မြန်မာ+ကရင်) |
| ၁၂။ | အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု | (ကရင်) |
| ၁၃။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ) | (မြန်မာ+ကရင်) |
| ၁၄။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၅။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ) | (မြန်မာ+ကရင်) |
| ၁၆။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) | (မြန်မာ+ကရင်) |
| ၁၇။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ) | (မြန်မာ+ကရင်) |
| ၁၈။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၁၉။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ) | (မြန်မာ+ကရင်) |
| ၂၀။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ) | (မြန်မာ+ကရင်) |
| ၂၁။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ) | (မြန်မာ+ကရင်) |
| ၂၂။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ) | (မြန်မာ+ကရင်) |
| ၂၃။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (မြန်မာ) |
| ၂၄။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်) | (ကရင်) |
| ၂၅။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (မြန်မာ) |
| ၂၆။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်) | (ကရင်) |

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလိယံဂံယံဒို တသ်လဲယံဂေသ်ကျိယံ.
- ၂။ လဲယံမဇ္ဈိမဒေသအဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ ဓမဒ်ကပံဖိုထံတကလုသ်ဒိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒ်ပိုဒ်
- ၇။ သယ်သယ်ခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-စံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယ်ဖုညာ
- ၁၀။ တိုကံတ်ဒေါဒ်ကောဒ်ဃတ်ဒဲဒ် တရားဒးဒ်
ထိုတ်စံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်ဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ Shines the light to Dhamma.
Translated By Shin Khay Meinda.
- ၇။ ငြိမ်းချမ်းရေးမြှုပ်နှံ

၈။ The River Of peace
English Version by
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်

၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration
English Version by
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငူဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်

ထုတ်ဝေသူ

မန်းဘညွန့်ဖေ (ဥက္ကဋ္ဌ)
သစ်တောကြီးကြပ်ထိန်းသိမ်းရေး
မြိုင်ကြီးငူအထူးဒေသ



